



ပုဂ္ဂနိုင်ရှင်

မနေ့ဂီသရာသီနဲ့စိုး





(ଶ୍ରୀକଳାହୁମିତ୍ରଙ୍କା)

သုတေသန-စာရွက်နှင့်ပြန်လည်

ပစ်ချိန်

၅-၃၂ ၂ ထွဲပေါင်း

(ကြည့်ကြပ် ပြင်ဆင်သူ)

ဦးမြင့်လွင် (ကမ္မာဇ)

အေးအေးစာပုံနှင့်တိုက်
အမှတ် ၆၄ သုခရိုင်သာ ကမာရွတ် ရန်ကုန်မြို့။

ခုတိယ အကြီး

၁၉၆၇-ခု၊ ဧပြီလ

အပ်ရေ (၂၀၀၀)

မူဝါဒရွင်

မှော်ပီဆရာသိန်းကြီး၏ သား ဦးလှဖေ၊
မြေး မောင်အုန်းမြင့်၊ မောင်အောင်ခင်

အဘိုး င-ကျုပ်

ပုံနှိပ်ထုတ်ဝေသူ

အေးအေးစာပေတိုက် အေးအေးစာပုံနှိပ်တိုက်
အမှတ် ၆၄ သုခရိုပ်သာ ကမာရွတ်တွင်
ဒေါ်ခင်မြင့် မှတ်ပုံတင် အမှတ် (၀၃၀၅-၀၄၉၈)က
တာဝန်ခံ ပုံနှိပ် ထုတ်ဝေသည်။

ပုံနှိပ်-၃၁၃၈၈။

ဟာတိကာ

အကြောင်းအရာ

စာမျက်နှာ

ပွဲမပိုင်း

| | |
|---|-----|
| နိဒါန်း | ၁၃ |
| ဟံသာဝတီ ဦးဘရင်၏ အမှာ | ၁၈ |
| အရေးနှင့်အဖတ် J၁ | |
| ရာဇ်၏ ၄ မိုး | ၂၁ |
| ဟံသာဝတီ ၃၂ မြို့ | ၂၅ |
| အမရပူရပွဲမမြို့တည် ဖိုးတော်မင်းတွားကြီး | ၂၇ |
| မောင်မြတ်ထင် ဝန်ကြီးဖြစ်ပုံ | ၄၄ |
| မဟာမြတ်မှန် ရုပ်ပွဲးတော် ပင့်ဆောင်ခြင်း | ၄၃ |
| ရန်ကုန်ဝန်ကြီး ဦးကျော်ရွေး | ၆၆ |
| ရန်ကုန်ဝန်ကြီး ရာထူး | ၉၃ |
| မူးဟောင်းမတ်ဟောင်းများ တိုင်ပင်ခြင်း | ၁၀၁ |
| ဦးပေါ်ဦး ဦးမြတ်ထင်တို့ ရောက်လာခြင်း | ၁၁၀ |
| ဝန်ကြီး ဦးကျော်ရွေး ညီလာခံဝင်ခြင်း | ၁၁၅ |
| ဦးကျော်ရွေး မိဖုရားကြီးထံ ဝင်ခြင်း | ၁၂၀ |
| ရန်ကုန်သို့ စုန်ဆင်းခြင်း | ၁၂၆ |
| ဖိုးတော်ဘုရားနှင့် အမတ်ကြီးဦးပေါ်ဦး အမေးအဖြေ။၃၄ | |

| အကြောင်းအရာ | စာမျက်နှာ |
|--|-----------|
| ယုမ်းပြည်က ဆင်ဖြူတော် ဆက်သခြင်း | ၁၄၉ |
| စန္ဒာမူနီ ရုပ်ပွဲးတော် အကြောင်း | ၁၅၅ |
| နံစထိုးခြင်း | ၁၅၃ |
| မင်းကွန်း စေတီတော်ကြီး | ၁၆၁ |
| လူမှိုက်ကို ကြောက်ရကြောင်း | ၁၆၄ |
| ရှင်ဘူရင်ကို မကြောက်သူများ | ၁၆၃ |
| ဖိုးတော်နှင့် ကျောင်းအတူနေ | |
| ရောင်းရင်းဘက်နှင့် တွေ့ကြပုံ | ၁၇၀ |
| ဦးမျှော် ဒေါ်တုတ် | ၁၇၂ |
| မိဖုရားကြီးနှင့် ဒေါ်တုတ် | ၁၉၀ |
| ဖိုးတော်မင်းတြား မင်းကွန်းသို့ ထွေက်ခန်း | ၁၉၂ |
| နှစ်းတော် အဆောင်များ ပြခန်း | ၂၀၀ |
| ဖိုးတော်နှင့် ဦးမျှော်တို့ မိဘုရား အဆောင်ထွေက်ခန်း | ၂၀၅ |
| ဦးမျှော်တို့ ပြန်ခြင်း | ၂၀၈ |
| ဦးပေါ်ဦး ဦးမြတ်ထင်တို့နှင့် ဖိုးတော်မင်းတြားကြီး | ၂၁၀ |
| တောင်ငူလဲတောင်ငူမောင်းထောင်လဲမောင်းထောင် | ၂၁၄ |
| ဦးကျော်ရွေး အိမ်တော်ရောက်၍ ဆွေးနွေးကြခြင်း | ၂၂၀ |
| ရန်ကုန်ဝန်ကြီး မိဖုရားထံ ဝင်ခြင်း | ၂၂၄ |
| ဦးကျော်ရွေး ညီလာခံဝင်ခြင်း | ၂၂၆ |
| ဦးကျော်ရွေးနှင့် တောင်ငူမင်းသား | ၂၃၆ |
| တောင်ငူမင်းသား ကန်တော့ပူဇော်ခြင်း | ၂၄၄ |
| တောင်ငူမြို့စားနှင့် မြေထဲမြို့စား | ၂၄၈ |

အကြောင်းအရာ

စာမျက်နှာ

| | |
|---|--------------------|
| ဦးကျော်ရွေး စုန်ဆင်းခြင်း | ၂၅၂ |
| တောင်ငူမင်းသား ထွက်ခြင်း | ၂၅၃ |
| ပညာယို့ မောင်မှိုင်း | ၂၅၄ |
| သာသနာပိုင် ဆရာတော် | ၂၅၅ |
| ငမိုင်းနှင့် သာသနာပိုင် | ၂၅၆ |
| ငမိုင်း ဝေသာလီသို့ စေလွှတ်ခြင်း | ၂၆၂ |
| ငမိုင်း စစ်ချိခြင်း | ၂၆၃ |
| ငမိုင်း လွှတ်တော်ဝန်ကြီး လုပ်ခြင်း | ၂၆၆ |
| မောင်မှိုင်း တရားစီရင်ခြင်း | ၂၆၇ |
| လူမှုက်ကို စီရင်ပုံ | ၂၆၉ |
| ရှင်ညီခေါ်သောအမှု | ၂၇၁ |
| တကာရန်လိုက်ပုံတရား | ၂၇၃ |
| မောင်နှုမနှစ်ယောက် အမွှေလှ နွားတရား | ၂၇၅ |
| ရွေး-ဦး-ထင်တို့ အေတိ | ၂၇၆ |
| ဖိုးတော်မင်းတွားကြီး | ၂၇၇ |
| လက်ာဇာပိုင် | ၂၇၈ |
| ဖိုးတော်မင်းတွားကြီး၏ မိဖုရား၊ သားတော် | |
| | သမီးတော်များ |
| မင်းတွားကြီး နတ်ပြည်စံခြင်း | ၂၀၂ |
| လူပညာယို့၊ ရဟန်းပညာယို့၊ မှူးမတ်ပညာယို့ | |
| | တို့အား ဆည်းကပ်ပုံ |
| မင်းကွွန်း ပုံထိုးတော်ကြီး စနစ်တော် | ၂၀၃ |
| | ၂၀၄ |

အကြောင်းအရာ

စာမျက်နှာ

| | |
|--|-----|
| ဖိုးတော်မင်း <u>တွား</u> <u>ကြီး</u> ထိုးနှက်တော်မူသော | ၃၀၉ |
| ပယ်ပုံမ်တော် ကမ္မည်းကျောက်စာ | ၃၁၀ |
| နိဂုံမ်း ခွန်းထောက် | ၃၁၄ |
| ဆူတောင်း | ၃၁၅ |

ဗုတိယပိုင်း

| | |
|---|-----|
| ဗုတိယတဲ့ နိဒါန်း | ၃၁၆ |
| ပဏာမ | ၃၁၈ |
| စစ်ကိုင်းမင်း ဘကြီးတော် | ၃၁၉ |
| မိဖုရားခေါင်ကြီး နှစ်းမတော်မယ်နဲ့ | ၃၂၁ |
| ဘောလယ်သီချင်း | ၃၂၂ |
| သူရိယမဂ္ဂဇိုင်း၌ပါသော နှစ်းမတော်မယ်နဲ့ | ၃၂၀ |
| နှစ်သက်စရာ ဂျာနယ်၌ပါသော နှစ်းမတော် | ၃၂၆ |
| ဘကြီးတော်ဘုရား ပင်းယမြို့သို့ ထွက်ခြင်း | ၃၂၇ |
| မြောက်လေသာဆောင်နှီးက် စံတော်မူခြင်း | ၃၂၉ |
| အမယ်အိုကြီးများ | ၃၂၃ |
| နံနက် ညီလာခံခြင်း | ၃၂၅ |
| ဘုရင်မင်းမြတ် ချီးမြောက်ပဲ | ၃၂၈ |
| မဟာဗောဓိသို့ ကမ္မည်းကျောက်စာ အလျော်တော် | |
| များ ပို့လှေခြင်း | ၃၃၀ |

အကြောင်းအရာ

စာမျက်နှာ

| | |
|--|-----|
| သံပိုင်းလက်ာ | ၃၈၆ |
| သံတော်ဦးတင်လွှာ ဆက်သခြင်း | ၃၈၈ |
| အရပ်ရပ်ကိစ္စများ | ၃၉၃ |
| ကျောက်စာ သမ္မာုင်းလက်ာ | ၃၉၉ |
| ဝက်မစွဲတ် မြို့စား မဟာစည်သူ နဝဒေးဆက် | |
| ရတုပိုင်းစုံ | ၄၀၁ |
| ၁၁၈၆ ခုနှစ် အဂ်လိပ်မြန်မာ ပင်မစွဲ | ၄၀၂ |
| ဦးအေးကို ခေါ်တော်မူခြင်း | ၄၀၀ |
| အိမ်ရှေ့မင်း | ၄၀၄ |
| စာဆိုတော် ဦးလန်း ရက်နပျက် | ၄၂၂ |
| ဦးလန်းဆို ယမမင်းတိုင် ရတု | ၄၃၄ |
| တဖွေတိုင် ရတု | ၄၃၅ |
| ပျော်ပွဲ ကျော်ပခြင်း | ၄၃၇ |
| နာခံတော်ဆို ရတု | ၄၃၈ |
| သံတော်ခံဆို ရတု | ၄၄၀ |
| ဦးလန်းဆို လေဆေး လျက်ဆားဖော်နည်း ဒုန်းချင်း | ၄၄၃ |
| ဦးလန်းဆို ဆီးရွင်သည့် ခရဲသီးဆေး ဒုန်းချင်း | ၄၄၄ |
| ဘုရင်မင်းမြတ်နှင့် တရားသူကြီး ဦးအေး စစ်တုရင် | |
| ကစားခြင်း | ၄၄၆ |
| အတွင်းရေး တိုင်ပင်ခြင်း | ၄၄၉ |
| စစ်ပြောင်းခြင်း အကြောင်း | ၄၅၁ |
| ဖလံခုံရွား ဘုရားတည်ခြင်း | ၄၆၅ |

| အကြောင်းအရာ | စာမျက်နှာ |
|---|-----------|
| ခေါင်းလောင်း ကမ္မည်းစာ | ၄၆၆ |
| မဟာအောင်မြေ ဘုံစုံအုတ်ကျောင်းတော်ကြီးသို့ ထွက်တော်မူခြင်း | ၄၆၇ |
| ဆင်ဖူးမယ် သိုးတော်ကလေး | ၄၇၁ |
| ဦးချိုပင် အကြောင်း | ၄၇၁ |
| တလိုင်းသူပုန်ထက္ခခြင်း | ၄၇၂ |
| တိုင်ပင်ခံ အပါးတော်မြှုတို့ကို ချီးမြှောက်ခြင်း သိမ်တော် ကျောင်းတော်ကြီးများကို လျှော့ဒိုး | ၄၇၃ |
| တော်မူခြင်း | ၄၈၂ |
| ရွှေနှုန်းစည်းစိမ် စံတော်မူကြိုက်မှာ | ၄၈၈ |
| ကောင်းမှု ကုသိုလ်တော်များ | ၄၉၉ |
| ထိုမှင်းလက်ထက် တဘောင်ပေါ်သော | |
| တဘောင်ကား | ၅၀၂ |
| ပြသော နိမိတ်များ | ၅၀၃ |
| မိဖုရား သားတော် သိုးတော်များ | ၅၀၃ |
| သံတော်နှင့် တေးထပ်များ | ၅၀၆ |
| စာရေးသူ ဆုတောင်း | ၅၀၇ |

မှုပိုဒ်ဆရာသိန်းကြီး၏ မူရင်းအတိုင်း ရိုက်နိုပ်သည်။

နိဒါန်း

ဤပစ်ရာဇ်ကား ရွှေးမှိုသွင်ကြီး လူကြီး သက်ကြီးတို့
ပြောပြချက်ကို မှတ်သားရသည့်အတိုင်း ရေးသား စီရင်ခြင်း
ဖြစ်သည်။

ကုန်းဘောင်ဆက် မဟာရာဇ်ပါ အမရပူရ ပဋိမမြို့တည်
ဖိုးတော်မင်းတွားကြီး၏ အကြောင်းအရာ မှတ်သားဖွယ်များ
သည် ကုန်းဘောင်ဆက်ရာဇ်တော်ကြီးနှင့်မညီဟု အပြစ်တင်
ခြင်း အလျင်လိုသောစိတ်ကို သို့သိပ်ကြရမည်အကြောင်း ဆင်
ခြင်ရန်မှာ ပစ်ရာဇ်ဟု အမည်ပည်သည်ကို ထောက်၍
စဉ်းစားနိုင်းချိန်ရန်သာ ဆိုချေသည်။

ပျော်ပျော်ရွှေ့ရွှေ့ ဖတ်ရှုကြပြီးလျှင် ဗဟိုသုတ ပွားများက
ရန် တမိုးဟူ၍သာ သဘောဆန္တထားကြပါကုန်သတည်း။

ဟံသာဝတီ ဦးဘရင်၏အမှာ

ကျွန်တော်သည် မဗုံပါဆရာသိန်းကြီးနှင့် ရင်းနှီးချစ်ခင် အကျမ်းဝင်သော မိတ်ရင်း ဆွဲရင်းတယောက်ဖြစ်ပါသည်။ ရွှေး ဟောင်း မြန်မာစာပေနှင့် လက်ငင်း မြန်မာစာပေတို့အပြင် ရာဇ်ဝင် ကဗျာလက်ာတို့ကိုလည်း ဆွဲးနွေးခဲ့သူးသူ့ဖြစ်ပါသည်။ ထို့ကြောင့် ဆရာကြီး၏ စိတ်နေသဘောထားနှင့် ပညာအရည် အချင်းတို့ကို တော်တော်ပင်အတွင်းကျကျသိခဲ့ရပါသည်။ ဆရာ သိန်းကြီး ရေးသားမှတ်တမ်းတင်ခဲ့သမျှသော စာပေများအနက် ဤ “ပစ်ရာဇ်”သည် ဆရာကြီး၏ ကိုယ်တွေ့ကဲ့သို့ လက် လှမ်းမှုရာ ရွှေးရွှေးသော ပညာကြီးယိုများနှင့် အဆင့်ဆင့် ဆွဲး နွေးရာမှ ရရှိခဲ့သော ရာဇ်ဝင် ဗဟိုသုတများ ဖြစ်ပါသည်။

စက်တင်ပုံနှိပ်ပြီးဖြစ်သော ရာဇ်ဝင်စာအုပ်များတွင် မပါဝင် သေးသော အချက်အလက် အကြောင်းအရာပေါင်း မြောက် မြားစွာကို ဤစာအုပ်တွင် တွေ့မြင် ဖတ်ရှုရပါလိမ့်မည်။ ထို့ကြောင့် ရာဇ်ဝင် သုတေသိများနှင့် စာပေ လိုက်စားသူများ အတွက် တန်ဖိုးယိုလှသည့်ပြင် ဟာသရသ အတွောလက်ာရဂုဏ် မြောက်အောင် ရေးသားထားသဖြင့် စာဖတ်သူတို့၏ ဟဒယ နှလုံးကို ရှင်ပြီးစေနိုင်သော စာအုပ်ကောင်း တအုပ်လည်း ဖြစ်ပါသည်။

စာပေကို အတော်အတန် ဝါသနာပါသူများပင်လျှင် ဤ စာအုပ်ကို လက်မလွှာတိနိုင်ပဲ ဆက်ကာဆက်ကာ သိချင်ဖတ်ချင်

မှတ်ချင်ကြသည်။ ဤစာအုပ်သည် မြန်မာ့ယဉ်ကျေးမှုကိုတိုးတက် ၍လာအောင် ဖန်တီးပေးနိုင်သော စာအုပ်ကောင်းတအုပ်လည်း ဖြစ်ပါသည်။

ဤပစ်ရာဇ်တွင် ပါဝင်သော ဆရာသိန်းကြီး၏ ထင်မြင် ယူဆဖော်ပြချက်အချို့ကို မလိုလား မကြိုက်မနှစ်သက်သောသူ များလည်း ယိုကြာသေးသည်။ ထိုရာဇ်ပါ အကြောင်းအချက် များကို မနှစ်သက်၍ ကော်ကတ်အပြစ်တင်ကာ ရေးသားခဲ့သည် ကိုလည်း ထိုစာအုပ်ကို ထုတ်ဝေခြင်းက တွေ့ခဲ့ရသူးပါသည်။ ဤသို့ ရေးသားခြင်းမှာလည်း လောကဓမ္မတာအတိုင်း သူဖြူလျှင် ငါမဲမည်ဟူသော ပဋိပက္ခဝါဒရှိသူတို့၏ ကော်ကတ်၍ အပြစ်တင် ကာ ရေးသားခြင်းမျိုးသာဖြစ်ပါသည်။ သို့သော်လည်း ထိုပြစ် တင်ရှုံးချေရေးသားချက်တို့ကို ပညာသွင်တို့က မှန်လှပြီဟု လက်ခံ အတည်မပြုကြချေ။

စင်စစ်အားဖြင့် ဤပစ်ရာဇ်သည် မူတင်ပြီးဖြစ်၍ ရာဇ်တို့၌ ပါဝင်နိုင်ခွင့်မရှိသေးသော တညီးနှင့်တညီးရင်းနှီးခင် မင်၍ သူငယ်ချင်းရောင်းရင်းတို့ ဖက်လဲတကင်းပြောဆိုကြပုံကို ရာဇ်တိုင်းဖြင့် နှီးနှံယ်ကာ နှီးက်နှီးက်ကျော်ကျော် ရွှေရွှေဖွေဖွေ ဖော်ပြထားသော စာအုပ်ဖြစ်ကြောင်းကို ဆရာတိုးနှင့် ရင်းနှီး စွာ နှီးနှောရယိုခဲ့သော အချက်တို့ဖြင့်ရင်း၊ ကိုယ်တိုင်ဖတ်ရှုပြီး သော အချက်တို့ဖြင့်ရင်း၊ ရေးသားဖော်ပြလိုက်ခြင်း ဖြစ်ပါ သတည်း။

ဦးဘရင်
ဟံသာဝတီ ဦးဘရင်

အရေးနှင့်အဖတ်

အရေးအသားနှင့် အရွတ်အဖတ်တွင် အရေးကိုအမှန်ရေး၍
အဖတ်ကို အသံအတိုင်း ဖတ်ရမည်ဖြစ်သည်။

ဥပမာ.....

၁ စစ်ကိုင်း-စကိုင်း။ ၂ သူကောင်း-သကောင်း။ ၃ သံ
တော်ဦး-သတော်ဦး။ ၄ ရွှေနားတော်ကြား-ရွှေနတော်ကြား။
၅ အညြှေ-အင်ညြှေတူ။ ၆ တံခါးလိုလ်-တခံလိုလ်။ ၇ နာခံ
တော်-နခံတော်။ ၈ သွှေ့-ရှင်။ ၉ သူငယ်ချင်း-သငယ်ချင်း။
၁၀ ဒီဂုံး-ဒဂုံး။ ၁၁ တုန်တုန်ခဲ့ခဲ့-တုန်တုန်ချိချိ။ ၁၂ ပဏ္ဍာ-
ပဏာ။ ၁၃ တံစိုး-တစိုး။ ၁၄ ရေတံခါ်း-ရေတခါ်း။
၁၅ မန်ကျဉ်း-မကျိုး။ ၁၆ လက်ဖက်-လဖက်။ ၁၇ တမ်း
ခွန်-တခွန်။ ၁၈ သကျ္-သက်ကျ္။ ၁၉ သိကြား-သကြား။
၂၀ စကြား-စက်ကြား။ ၂၁ နားသောင်း-နသောင်း။ ၂၂ ပန်း
ကန်-ပရန်။ ၂၃ မူလေးဖွား-မလေးဖွား။ ၂၄ ပိတုန်း-
ပတုန်း။ ၂၅ ကသည်း-ကသဲး။ ၂၆ လက်သည်း-လက်သဲး။
၂၇ အသည်း-အသဲး။ ၂၈ ဗုဇ္ဇား-ဗုဇ္ဇန်း။ ၂၉ ကံကျွေး-
ကကျွေး။ ၃၀ ကန့်လန့်ကာ-ကလကာ။ ၃၁ ခုတင်-ခတင်။
၃၂ ယောက်မ-ယောင်းမ။ ၃၃ ပုည-ပုန်ည်း။ ၃၄ မင်း
ကြား- မင်းတရား။ ၃၅ ကုတိုး-ကတိုး။ ၃၆ ကူးတို့-ကတို့။
၃၇ ပုသိန်း-ပသိန်း။ ၃၈ မူးမတ်-မူးမတ်။ ၃၉ အိမ်ရေ့မင်း-
အိမ်ရှေ့မင်း။ ၄၀ ခြေကျွေး-ချိကျွေး။ ၄၁ လက်စွဲ်-လက်
စွတ်။ ၄၂ တံပူး-တပူး။ ၄၃ ထန်းယွက်-ထယွက်။ ၄၄ ဦးခေါင်း-
ဥကျွောင်း။ ၄၅ ဝပ်လျှိုး-ဝတ်လျှိုး။ ၄၆ ဟသာတ-ဟင်း

သတ။ ၄၇ ထန်းလျက်-ထည်က်။ ၄၈ သေငြေး-သငြေး။
 ၄၉ သူကြွယ်-သကြွယ်။ ၅၀ သူကြီး-သကြီး။ ၅၁ ကုရင်-
 ကရင်။ ၅၂ ကုလား-ကလား။ ၅၃ အင်းဝမြို့-အဝမြို့။
 ၅၄ ရွှေဘွားတော်-ရွှေဖဝါးတော်။ ၅၅ တည်း-တဲး။ ၅၆ ရွှံနို-
 ရွှေက်နိုး။ ၅၇ ပါး-တပိသား။ ၅၈ ခွေး-တယွေး။ ၅၉ စပါး ပို-
 စပါးတစိတ်။ ၆၀ စပါး င်-စပါးတပြည်။ ၆၁ စပါး ပို-
 စပါးတတင်း။ ၆၂ အကျယ် ၏ ခွါး-အကျယ်တထောင့်ထွား။
 ၆၃ စာ ၁- စာတအဂါး။ ၆၄ စာကြောင်း ၁၄- စာကြောင်း
 တဆယ်။ ၆၅ စာ ၁၅ ၄။ -စာတအဂ်လေးရွှေက်။ ၆၆ အရှည်
 ခွါး(ပါ) - အရှည် တထွား တမိုက်။ ၆၇ ဗျက် ၄။ - ဗျက်လေးသစ်။

ရာဇ် ၄-မျိုး

ပညာယိုတို့ မိန့်ဆိုသည်ကို နာခံ မှတ်သားရားသည်ကား
 ရာဇ်ဆိုသည်မှာ . . .

- (၁) ကမ္မည်းကျောက်စာတို့၏ ဖော်ပြသောရာဇ်။
- (၂) အုပ်စိုးသောမင်း အမိန့်တော်နှင့် ရေးသားသော
 ရာဇ်။
- (၃) သဘင်သည်တို့ ကျော်ဖြစ်သော်လည်း ရာဇ်။
- (၄) ပြောကြသော ပစ်ရာဇ်ဟူ၍။ ၄မျိုးယိုကြောင်း။
 ၁။ ကမ္မည်းကျောက်စာ ရာဇ်ကား ရွေးရွေးကြီးက သုံး
 သော စကားအတိုင်း ကရိယာအပိုနည်းလျက် ရွေးသုံးအကွာရာ
 တို့နှင့်သာ တိတိကျကျ ရေးသားကြပောကြာင်း။

၂။ မင်း၏ အမိန့်တော်နှင့် ရေးသားရသော ရာဇ်ကား အမှန်နည်းသည်။ အကြားများသည်။ အချိုးအမြောက်များသည်။ မင်း၏ အလိုတော်ကျအတိုင်း ရေးသားကြပေါကြာင်း။

၃။ ပစ်ရာဇ်ကား အလွန်းအဆွဲးများပေါကြာင်း။

၄။ ပစ်ရာဇ်ကား ရာဇ်၌ ပါသည်တို့ထက် အကား အားကြီးပေါကြာင်းဟူ၍၊ ပညာယိုကြီးတို့ မိန့်ဆိုသည်ကို နာခံ မှတ်သားရသူးသည်။

ဤမြို့မွားနိုင်တွင် အင်းဝပြည်ဖြစ် ပကတူးမဆွဲ ဦးကုလား ရေးသားသော ရာဇ်ကို မဟာရာဇ်ကြီးဟူ၍၊ ထင်ပေါ် ကျော်စောလေသည်။ ရွှေးဦးစွာဖြစ်ပေါ်သော ရာဇ်ကြီးဖြစ် သောကြာင့် ခင်းပြထားသော မျဉ်းကြာင်းကြီးသဖွယ် ဖြစ်ပေ ကြာင်း။ ယင်းသည့် ရာဇ်ကြီးကိုပင်လျှင် မကိုရတနာပုံမ် ကျမ်းဆရာစဉ်ကူးမင်း ရွှေနားတော်သွင်း ပလိုပ်စားဓားချင်းဆရာ တို့က အမြိုသဟဲပြုကြပေါကြာင်း။

ပလိုပ်စားဓားချင်းဆရာသည် ဟံသာဝတီ ဆင်ဖြူမင်းရှင် မင်းတြား၏ ဖုန်းတော် ဂုဏ်တော်ကို များစွာချိုးငြုံးလို့သော်လည်း စဉ်ကူးမင်း၏ ဖို့တော် အလောင်းမင်းတြားကြီးကို အလွန်အမင်း ချိုးပလိုသဖြင့် ဟံသာဝတီဆင်ဖြူရှင်မင်းတြားကြီးကို သာမည့် လောက်သာဖွဲ့ဆို၍ စဉ်ကူးမင်းအလိုတော်နှင့် အလောင်းမင်းတြားကြီးကို များစွာဖုန်းတော် ဂုဏ်တော်ကို ဖွဲ့ဆိုရပေသည်ဟု ပညာယိုတို့ မိန့်ဆိုကြပေါကြာင်း။

ရတနာပူရ စတုတ္ထမြို့တည် ဖကြီးတော်ဘုရားလက်ထက် အမိန့် တော်မြှုတ်နှင့် မှန်နန်းဆောင်တော်နှိုက် ရဟန်းပညာယို လူပညာ

ထို ပုံကားပညာရှိတို့ ညီနှင့်တိုင်ပင်၍ ရေးသားကြသော ရာဇ်
ဝင်ကို မှန်နှစ်းရာဇ်ကြီးဟု ထွက်ပေါ်လှသည် ဖြစ်ပေ
ကြောင်း။

မှန်နှစ်းရာဇ်သည် မူလများကြောင်း ဖြစ်သော မဟာရာဇ်
ဝင်ကြီးကို လက်သုံး-တံတား-ပြုရချေသည်။ မဟာရာဇ်ကြီး
၏အဆိုအမိန့်ကို အချို့နေရာတို့နှင့် ယုတ္တိမတန်ဟူ၍ မှန်နှစ်း
က ငြင်းချက်ထုတ်ဖော်ထားသည်ကိုလည်း မှတ်သားဖွှံ်ဖြစ်ပေ
သည်။ မဟာရာဇ်ကြီးမယိုခဲ့သော် မှန်နှစ်းက မည်ကဲ့သို့အစ
ဖော်ထုတ်ရေးသားမည်ကို တွေးတော့ ဆင်ခြင်ရန်အကြောင်း ယို
ချေသည်။

မဟာရာဇ်ကြီးကို ကြည့်ရှုရသလောက်မှာ အချိုးအတွဲးနည်း
သည်။ ရွှေးသုံးစကားအတိုင်း ဖြစ်ပျက်သမျှကို ထင်ယူားစေ
သည်။ အကိုးအကားဖော်ပြသည်တို့မှာ ကျမ်းဂန် ကျောက်စာတို့နှင့်
မညီသည်များကို မှန်နှစ်းက ဖော်ပြထားလျက်ယိုသည်ကို သတိ
ပြုသင့်လှပေကြောင်း။ သို့သော် ရာဇ်ဆိုသည်မှာ ဘုရားဟော
မဟုတ်သောကြောင့် ယထာဘူတကျဘို့ အမှန်ကိုသိ၍။ ရေး
သားစီရင်သော ပုဂ္ဂိုလ်မှုသာ ပဓာနဖြစ်ချေသည်။

မကိုရတနာပုံမ် ပလိပ်စားမေးချင်းတို့က သဏ္ဌာန်တချို့မှာ
မှန်နှစ်းရာဇ်သဏ္ဌာန်နှင့် မညီ ယိုနေသည်။ မညီကြောင်းကား
ပလိပ်မေးချင်းက မှန်နှစ်းရာဇ်မပေါ်မီ ဦးကုလား-မဟာရာဇ်
ဝင်ကြီးကို မို့ပြုမ်းပြုရသောကြောင့် ဖြစ်ချေသည်။

မဟာရာဇ်ကြီး ယိုနှင့်ပြီးဖြစ်၍သာ မှန်နှစ်းရာဇ်က
ကောက်ချက်ချိန်ချေသည်။ မယိုခဲ့သော် မှန်နှစ်း ရာဇ်က

တကောင်း သရေခေတ္တရာ ပေါက်ကန်မင်းဆက်တိုကို သိနိုင်ဘူးရာ အတော်ခဲယဉ်းလိမ့်မည်ဟု ထင်မြင်ရန်ယိုချေသည်။ သို့သော်ရွှေးဖြစ် ရာဇ်ကြီးမမှန် နှောင်းဖြစ်ရာဇ်သာမှန်သည်ဟု စွဲပွဲ ကြသည်လည်း စဉ်းစားရန်ယိုချေသည်။ ရွှေးပေါ် ယိုပြီးဖြစ်၍ သာ နှောင်းဖြစ်ထွက်ပေါ်နိုင်သည်ဟူ၍လည်း ဆင်ခြင်ရပေမည်။ အခါးပုဂ္ဂိုလ်တိုက နှောင်းဖြစ်ရာဇ်မှာ မင်း၏အလိုတော်နှင့် ရေးသားရသောကြောင့် ဖြစ်ပျက်သောအချက်စုတိုကို ပြည်ဖုံးချ၍ မြှုပ်ထားရသည်ဟု ဆရာကြီးတို့ မိန့်ဆိုသည်ကို ကြားနာပါကြောင်း။

မုံယွေးဇွေတဝန် ဆရာတော်ဘူးရားသား ဆက်သွင်းသော ရာဇ်သည် ရာဇ်နှင့်ဆိုင်ရာ စကားနည်းသည်။ ရဟန်းပညာယို လူပညာယိုတို့ပေါ်ထွက်သော အကြောင်းဖော်ပြချက်များသောကြောင့် ဓဟုသုတအရာနှင့်သာ သက်ဆိုင်သည်ဟူ၍ အတည်မပြုပဲး မှုန်နှုန်းက ပယ်သည်ဟူ၍ ဆရာကြီးတို့ မိန့်ဆိုချက်ကို မှတ်သားရဘူးသည်။ များသောအားဖြင့် ကုန်းဘောင်ဆက်မင်းတို့သည် ရာဇ်အဆိုနှင့် အမှန်သိသူ သွေ့ကြီး-လူကြီးပုဂ္ဂိုလ်တို့ပြောပြချက်သည် ကွဲလွှဲခြင်းအလွန်များပေါသည်။

သို့သော် ထောက်ထားစရာ ကြောက်စရာတွေက များပြားလှသောကြောင့် ရွှေနှုန်းတော်နှင့် မွေ့လျှော်အောင်သာ ရေးတင်ကြရသည်ဟု အပစကားပြောဆိုသံကိုကြားရပေသည်။

စဉ်းစားရန်အချက်များ

သရေခေတ္တရာဆက်နှုက် တကောင်းမင်းရှိုးဖြစ်သော အိမ်ရွှေးမင်းကြီးသည် ဝက်ကြီးကို လိုက်လှာရာ ဝက်ကြီးရန်ကို အောင်

သဖြင့် သံဝေဂျွစ်၍ ရသေ့ပြုလုပ်နေရာ ထိုရသေ့ကျင်ငယ် စွန့်သောနေရာနှိုက် တော်တိရစ္စာန် သမင်မက လျှာနှင့်လျက်ပါ များသဖြင့် ငှင်းသမင်မနှိုက် သန္တာညီပြီး လူမိန်းမကလေးကို မွေး၍ ထိုကလေးငယ်ကို ရသေ့က ကောက်ယူ မွေးမြှုပြီးလျှင် ပေဒါရိဟု အမည်ပေးထားသည်။

“ရခိုင်ရာဇ်မှာ” သကျသာကိုဝင်မင်းမိုးအန္တယ်ဖြစ်သော မင်းသားသည် ရသေ့ပြုလုပ်နေရာ ဆတ်မနှင့်ပေါင်းဘော်သဖြင့် လူယောက်ဗျားကလေးကို မွေးဖွားသောကြောင့် ကဲယုဟု အမည်ပေးထားသည်။

“ထက်ဝယ်ရာဇ်မှာ” ဂေါ်ဝါန္တရသေ့သည် ကြာအိုင်တုံးနှိုက်ကျင်ငယ်စွန့်ရာ ငှင်းကျင်ငယ်ရေကို ငါးတိရစ္စာန် ငါးခုံးမက သောက်ရာ လူယောက်ဗျား လူမိန်းမ မောင်နှုမနှစ်ယောက်ကို မွေးဖွား၍ ယောက်ဗျားကို ရှင်ဖော် မိန်မကလေးကို ရှင်နံဟု အမည်ပေးထားသည်။ ငှင်းဘော်ပြသော အချက် ၃ ချက်ကို ဆင်ခြင်သော် ရာဇ်ကို တင်စားရေးသည် မခံချင်၍။ အပြိုင်ရေးသားထားသော ရာဇ်စကားကို ယုတ္တိတန်မတန်ယိုချေသည်။

“မခံချင်သောစကားမှာ” မင်းတို့ မြှုမွှာရာဇ်တွင် သမင်မက လူကိုမွေးလျှင် ငါတို့ရခိုင်ရာဇ်နှိုက် ဆတ်မက လူကို မွေးသည် မင်းတို့ မြှုမွှာရာဇ် ရခိုင်ရာဇ်က သမင်မ ဆတ်မတို့က လူကို မွေးလျှင် ငါတို့ထက်ဝယ် ရာဇ်နှိုက် ငါးခုံးမက လူယောက်ဗျား လူမိမွှု J-ယောက်ကို မွေးမည်။ မခံချင်၍။ မသာ သာအောင်ရေးသည်ဟု မဆိုသော်လည်း ဆိုရာ ရောက်လေသည်။

ငါးကလူကိုမွေးသည်ဟု ဆိုရာမှာလည်း ထောက်စရာကို ရှာသော အသွေးပြောတိမထောက်၏ မယ်တော်သည် တံငါသည်က ငါးဝမ်းတွင်းမှ လူမိမ့်ကို ရှုံးဘရာဏာသီမင်းကြီးအားဆက်သရာ မင်းကြီးက သွီးတော်အမှတ်ပြု၍၊ မစွဲဒေါ် အမည်ပေးကြောင်းကို(ပေါ်ရာဏာဒီပနီ) ဒုတိယတွဲး သွေးပြောတိအကြောင်း ဖော်ပြ လျက်ယှဉ်ချေသည်။

“တလိုင်းရာဇ်မှာ” ရသေ့ တညီးသည် ထူးဆန်းသော လမှု ပင်မှ လမှုင့်ကြီးကိုမြင်၍၊ ဆွတ်ခူးယူပြီးလျှင် ကျောင်းသခ်န်းနှိုက်ထားရာ မကြောမိလမှုပွင့်မှ မိမ့်ငယ်တွက်ပေါ်လှာသဖြင့် ရသေ့ ကျွေးမွေးထား၍၊ မယ်ကမှုဟု အမည်ပေးကြောင်း အချို့၊ ရာဇ ဝင်က မယ်လမှုဟု အမည်ပေးကြောင်းအဆိုယှဉ်သည်။

“တလိုင်းရာဇ်” သမလ ဝိမလအဆက်မှာ ခံတွင်းခြီးအရပ် တလိုင်းလူမျိုးလင်မယားတောင်ယာခုတ်၍၊ စားသောက်နေရာ ထူးဆန်းသောရွှေဖရုံပွင့်ကြီးမှ လူမိမ့်တွက်ပေါ်လှာသဖြင့် သွီးပြု၍၊ ကရိုးတော်ဟု အမည်ပေးထားသည်။ မြွှာလို ရွှေဖရုံမယ်ဆိုသည်။

လမှုပွင့်ကရသော မိမ့်ငယ်ကို တလိုင်းဘာသာဖြင့် အမည်ပေးစရာသင့်လျက် မယ်ကမှ မယ်လမှ အမည် J-မျိုးသည် တလိုင်းဘာသာ ဟုတ်-မဟုတ်စုစမ်းရာ အမှန်သို့မရောက်ယှဉ်နေသည်။

ဥမဂ်အတ်အလို သဖန်းပင်ထက်မှုရသည်ကို အစွဲးပြု၍၊ ဥဒ္ဓမဗ္ဗ ဒေါ်ဟု ဘွဲ့ချီခြင်း၊ မဟာဝင်အလို သော်ကပန်းပင်ထက်မှ ရသည် ကို အစွဲးပြု၍၊ သော်ကမာလာဒေါ်ဟု ဘွဲ့ချီခြင်း၊ ပုဂံရာဇ် အလို ဝါးတောထဲးမှရသည်ကို အစွဲးပြု၍၊ ဝေါ်ဝတီဟု ဘွဲ့ချီ ခြင်းများကို ထောက်သဖြင့် လမှုတောထဲးကရ၍၊ မယ်လမှုဟု အမည်၊

ရွှေဖရံယာခင်းထဲ့နှုက် မွေးဖွားသောကြောင့် ရွှေဖရံ မယ်
အမည်ပေးရန် သင့်သည်ကို လမုပွင့် ရွှေဖရံပွင့်တိုက လူ မိန်းမ
သန္တေဒ၏ ဖြစ်နိုင်ဘွယ်ရာ မဟုတ်ဟု မြှမွာရာဇ်ဆရာက
အငြင်းထုတ်ပချသော တလိုင်းရာဇ်ဆရာက မြှမွာကျမ်းဂန်
တို့နှုက် လှာယိုသော ပဒုမွေဒေဝီသည် ပဒုမွာကြောဖူးထဲ့က သန္တေ
ဒ၏ဖြစ်သည် မဟုတ်လောဟု ချေပသော မြှမွာရာဇ်ဆရာက
အကိုးအကားနှင့် သက်သေပြုရန် လိုသည်ဟု ထင်ပေသည်။

ငှါးပြင် ဘုရားဟော ကျမ်းဂန်နှုက် စိုးမာနသည် မန်ကျည်း
ပင်က သန္တေဒ၏ဖြစ်သည် မဟုတ်ပါလောဟု တလိုင်းရာဇ်
ဆရာက ဆင်ခြေတက်ပြန်သော မြှမွာရာဇ်ဆရာက
မှန်ကြောင်း ဝန်ခံရပေမည်ဖြစ်ကြောင်း။

သို့ကြောင့် ရာဇ်ဆရာဆိုသည်မှာ မူလရေးသားစီရင်သော
ပုဂ္ဂိုလ်က မိမိကိုယ်တိုင် ဒီဋ္ဌတွေကြံ့ရသောအချက်တို့ပင် ဖြစ်လင့်
ကစား အဂတိလေးပါးကို မလိုက်စားသူဖြစ်မှ မှန်ကန်ရာသို့
ရောက်နိုင်ပေမည်။ သုတေသနပင်ဖြစ်သော်လည်း မှန်ကန်သော
သုတေနှင့် ပြည့်စုံမှ စိတ်ချိန်ဘွယ်ရာဖြစ်ပေမည်။

သို့အတွက် အရာရာကို နှိုင်းရှည့်၍၊ အပြစ်လွှတ်ကင်းအောင်
ကြည့်ရှုမှ အရေးပါသောအချက်ကိုသာ မှတ်သားလိုက်နာကြ
ရန် သင့်ချေမည်ဖြစ်သည်။ အလောင်းမင်းတြားကြီး တည်
ထောင်တော်မူသော ရတနာသိယ်မြို့ဟု သမုတ်သည်မှာ အတုလ
ဆရာတော်ဘုရားက လောကီ ရတနာအပေါင်း လောကုတ္တရာ
ရတနာအပေါင်းတို့သည် လျှင်လျင်မြန်မြန် စုဝေးလျက် မြှမွားဦး
စွန်းထွန်းကား ဖြစ်ပေါ်လှာသည်ကို နိမိတ်မဂ်လာ ယူတော်မူ၍

ရတနာသိယ်ဟု မြို့မည် သမုတ်တော်မူသည်ကိုလျက် နောက်လက် သစ် ဆရာတို့က ယ ကြီးမဟုတ် သိရှိဟုပြင်ခြင်း သီခ ဟု ပြင် ခြင်းကို ပြုကြသည်။ သို့လိုပြုခြင်းသည်ကား ရွှေးပညာယိုကြီးတို့၏ ဂုဏ်ကို ညိုးနွမ်းအောင် ပြုလုပ်ရာ ရောက်ချေသည်။

ငှင်းပြင် ရွှေးက ရာဇ်ဝါမှာ ရတနာပူးရမြို့ဟု အမရပူးရမြို့ဟု သမုတ်ကြောင်း ထင်ယူးဖြစ်ပါလျက် နောက်လက်သစ်ဆရာတို့က ရတနာပုံရ အမရပူးရဟု ပြင်ဆင်ရေးမှုတ်ခြင်းသည် ရွှေးပညာ ယိုကြီးတို့၏ အဘဘေးဂုဏ်ကို ချိုးဖွဲ့သည်နှင့် တူချေသည်။

ရတနာပုံမ်းမြို့ဟု မောက္ခန်းတံခါးတိုင်နှီးကို ကမ္မည်းထင်ယူး လျက်ယိုနေသည်။ ဒေါင်းဒရိုးတံဆိပ်မှာလည်း ရတနာပုံမ်း ကမ္မည်း တပ်မှုတ်လျက် ယိုသည်ကို မထောက်ငဲး လက်သစ်ဆရာ တို့က ရတနာပုံက်ဟု ပြင်ဆင်ရေးသား ကြခြင်းသည်လည်း ရွှေး ပညာယိုကြီးများကို ပုံနှုန်းပုံနှုန်းပြုသည်နှင့် တူချေသည်။

ထိုကြောင့် ရွှေးပညာ ယိုကြီးတို့၏ သဘော ဥာဏ်သွား သည် အမြော်အမြင်ယိုကြသည်အတိုင်း ရေးသားအမှုတ်ပြုထား သည်ကို နှောင်းပညာယိုတို့က ပြုပြင်ခြင်းသည် မလျော်ကန်ဟု ဆရာမြတ်များ မိန့်ခွန်းတော် နာခံရသူးသည်။ ရွှေးရွှေးကုန်သော ပညာယို ပုဂ္ဂိုလ်ကြီးတို့၏ ဂုဏ်သိမ်ကို မဖျက်ဟူ၍ ဆိုပြားသော လည်း ဖျက်ရာသို့ ကျရောက်သော အဂါတဲ့သို့ ဝင်ရောက်ပချ သော် နှောင်းဆရာတို့၌ ဝစီကံ၊ မနောကံ ထိုက်သောကြောင့် မကောင်းကျိုးရောက်တတ်သည်ဟု ဆရာအသွောင်သူမြတ်တို့ ဆုံးမ သည်ကို နာခံရပါသည်။ “ထုံးဟောင်းကို မပြင်နှင့် ထုံးသစ်ကို မထွင်နှင့်” ဟု သူဟောင်းစကား ယိုချေသည်ကို ထောက်လေ။

အထက်ဖော်ပြသော ဝစ်ကံ၊ မနောကံတို့၏ အကျိုးသည် ကား ပစ္စကွန်းက်ခဲ့နဲ့ခြင်း၊ ပစ်ယုံယုံခြင်း၊ မျက်စိကန်းခြင်း၊ သေခြင်းဆိုးဖြင့် သေရခြင်းစသော အကျိုးတို့သည် ကိုယ်ထင် တွေ့မြင်ရသူအခါး ယုံချေ၏။

မိမိတို့နှင့် ကိန်းသောဥာဏ်နှင့် ယထာဘူတဖြစ်အောင် နှင့် ရှည့်ရန်ဖြစ်သည်။ ရှေးမှိုပညာယုံ သူတော်ကောင်းများကိုလည်း ဆည်းကပ်၍။ အဆိုအမိန့်ကို နာခံမှတ်သားရမှုသာ မိမိကိုယ့်သို့ အပြစ် မရောက်ယုံချေမည်။ ထိုဖော်ပြသော အပြစ်မျိုး မရောက်ရအောင် ဗဟိုသူတဖြစ်ပွားရာကိုသာ စုဆောင်းဆည်းပူးကြရန် သင့်ချေမည်။

ရာဇ်မှာလည်း ပုံနှိပ်ပြီးသော မှန်နန်း ရာဇ်တော်ကြီး အကုန် ကုန်းသောင် ဆဲတဆက်မြောက် ရာဇ်တော်ကြီးအကုန်ရာဇာဓိရာဇ်အရေးတော်ပုံ၊ ဓညဝတီအရေးတော်ပုံ၊ အလောင်းမင်းတရားကြီးအရေးတော်ပုံ၊ ဟံသာဝတီဆင်ဖြူများရှင် အရေးတော်ပုံ၊ ဓညာင်ရမ်းမင်းတရား အရေးတော်ပုံ မွန်ရာဇ်ဝင် သန်လျင်ရာဇ်ဝင် စသည်တို့ လွယ်လင့်စွာကြည့်ရှုနိုင်ရန် ပုံနှိပ်ပြီး စာအုပ်ယုံပေါကြောင်း။

ပေစာ ပုံရပိုက်စာတို့ဖြင့် ယုံနေသည့် ရာဇ်တော်ရာဇ် လတ် ရာဇ်ချုပ် ရာဇ်ဝင်သစ် မဟာရာဇ်ဝင် ကြီးတို့သည်ကား ပုံနှိပ်စာအုပ်မဖြစ်သေး၍။ အကြည့်ရခဲးယဉ်း ကြပေလိမ့်မည်ထင် ပေကြောင်း။

ယင်းသည့် ဖော်ပြသော ပုံနှိပ်စာအုပ်များကို လွယ်လင့်စွာ ကြည့်ရှုကြရခြင်းသည်လည်း လိုရင်းအချက်သို့ ကျရောက်အောင်

သည်ကား နည်းလိမ့်မည် ထင်ပေသည်။ ထိုရာဇ်တိနှိုက် သုံးစွဲ ထားသော စကားစုသည် ယခုအခါ ဘယ်စကားမျိုး ဖြစ်သည် ဟု ကြံးဆ ထုတ်ဖော်ရန်သင့်ပေကြောင်း။

ရာဇ်အဆို စစ်ပြုကြသော နေရာကို ဆိုထားသည်။ ဂင်းစစ် မြေနေရာသည် ယခုဘယ်မြို့နယ် ဘယ်နေရာငှာန ဖြစ်ကြောင်းကို စုံစမ်းရှာဖွဲ့ ထုတ်ဖော်ရေးသားကြရန် လိုရင်း အချက်ကြီးဖြစ် ပေကြောင်း။ ထိုလိုရင်း အချက်ကို ထုတ်ဖော်၍ ပြနိုင်မှသာ ရာဇ်ကြည့်ရှုရကျိုးနပ်၍ ဗဟိုသုတန်းသော နှောင်းသား သမီးတို့အကျိုးယိုကြလိမ့်မည်ဖြစ်ပေကြောင်း။

စာယိုရာဇ် ဗဟိုသုတကို ရာဇ်ကြည့်သူတိုင်း သိကြ ရကြပေလိမ့်မည်။ ဒေသ ဗဟိုသုတ မယိုက ရာဇ်ကြည့်ရှုကျိုး ပြည့်စုံမည်မဆိုနိုင်ချေ။

ရာမည်တိုင်း တလိုင်း ၃-ရပ်ဟု ရွေးကခိုဝ္ော်ရေးသား ကြသည်မှာ မွန်တို မွန်စ မွန်ည် ဟူ၍ ခေါ်တွင်ကြောင်း တဖုသာ ဖလိုက ကုန်သည်ညီနောင်ကို မဖွံ့မ ဒေသသားတို့က ရာမည် တိုင်းသားဟု ခေါ်ဝါကြကြောင်း။

မွန်တိုသည် မေ့တမေ့ တလိုင်းဆိုသည်။ မြှုမွှေလို ကျောက် စွွန်း အင့်ဆိုသည်။ ဂင်းမေ့တမေ့ကို နောက် မုတ္တမ၊ မတမ၊ မမမဟု တစတစ စကားယွေ့လျှော ခေါ်ကြလေသည်။ ဤကဲ့သို့ စကားယွေ့လျှောလှာသည်ကို အမှန်သို့ ကျအောင် စုံစမ်းရန် ယို ချေသည်။ ယင်းသည့် မုတ္တမနယ်နှိုက် နေထိုင်ကြသော တလိုင်း လူမျိုးတို့သည် ဥယျာဉ်ခြံမြေလုပ်ကိုင် စိုက်ပျိုး၍ အသက်မွေး ကြသူများဖြစ်သည်။

မွန်စသည် ဟံသာဝတီ ပဲခိုးတလိုင်းကို ခေါ်သည်။ ထိုတလိုင်း လူမျိုးသည် များသောအားဖြင့် ဆားချက် လယ်လှပ်၍၊ အသက် မွေးကြသူများ ဖြစ်သည်။

မွန်ညသည် ပုသိန်တလိုင်းကို ခေါ်သည်။ ထိုတလိုင်း လူမျိုး သည် များသောအားဖြင့် အင်းချောင်းတို့နှင့် ငါးဖမ်းလှပ်ကိုင်၍၊ အသက် မွေးကြသူများဖြစ်သည်။

ရွှေးက ခြံတလိုင်း လယ်တလိုင်း အင်းတလိုင်းဟု ခေါ်လေ့ ယိုကြသည်။ ခြံတလိုင်းကား မုတ္တမ လယ်တလိုင်းကား ဟံသာဝတီ အင်းတလိုင်းကား ပုသိန်ကို ဆိုသည်။ ပုသိန်တလိုင်းက ဟံသာဝတီ နှင့် မုတ္တမကို အရှေ့တလိုင်းဟု ခေါ်သည်။ ဟံသာဝတီနှင့် မုတ္တမ တို့က ပုသိန်တလိုင်းကို အနောက်တလိုင်းဟု ခေါ်သည်။

ဘီလူးကျိုး သတ္တာ ဆရာတော်က ပသိန် ခေါ် ခြင်းသည် တလိုင်းစကားဖြစ်သည် ငါတို့ တလိုင်းက ပသိုင် ခေါ်တယ်။ နှင့်တို့ ဘမာတောက တလိုင်းစကားကို လိုက် ၍ ခေါ်ရာ မပီလို့ ပုသိန်ဖြစ်နေတယ်။ ငါတို့တလိုင်းက ချုန်ပသိုင်ခေါ်တယ်။ ချုန်-ကမြို့၊ ပသိုင်က ပသီကုလား ခေါ်တယ်။ ဘမာလို့ ပသီမြို့ဆိုတယ်ဟု မိန့်တော်မူသည်ကို မှတ်သားရသည်။

ဟံသာဝတီ ဓမ္မစေတီမင်းသည် ရေးထုထားသော ကလျာဏီ သိမ်တော် ကျောက်စာနှိုက် ကုသိမ ရွှေ ဟု ပါဌိစီထားသည်ကို အစွဲအလန်း အားကြီးပါမှ ကုသိမ်သာ ရေးသားသင့် ကြသည်။ ပုသိမ်ဟူ၍ ရေးသားရန် မလိုချေး။ ပိဋကတ်ကျမ်းဂန်ကို တတ်စွမ်း သော ပုဂ္ဂိုလ်ဖြစ်၍ ဥာဏ်ကြီးကျယ် သော်လည်း မူလ ရင်းစွဲ

တလိုင်းစကားကို အပြုံ၍၊ ပါဋ္ဌရေးစီခြင်း ဖြစ်ချေသည်။ မည်သည်ကို အစွဲးပြု၍၊ ပါဋ္ဌစီတန်းသော အာဘာဂကိုသာ စဉ်းစားဆင်ခြင်သင့်သည်။ ပသီမြို့ကို တလိုင်းဘာသာ ပသိုင်၊ ငှင့်ဘာသာကို မြှုမွှာတို့က လိုက်၍ခေါ်ရာ အကွာရာ မကြေပြန်သော ကြောင့် ပုံသိန်ဟု ခေါ်ကြသည်မှာ တလိုင်းစကား ကာရန်ပျက်လျက်ယှဉ်သည်ဟု စဉ်းစားရန်ဟူလို့။

သို့သော် ကလျာဏီ သိမ်တော် ကျောက်စာကို အသွောင်မဟာ ရှုံးသာရ ဆရာတော်က မလိုက် တလိုင်း စကား ကာရန်ပျက်မြှုမွှား ခေါ်ကြသော စကားကိုသာ လိုက်တော်မူသည်မှာ စီရင်တော်မူသော ကိုးခန်းပျို့နှိုက် စည်းစိမ်ထူပြော၊ နတ်နှင့် လျောသား၊ ရှင်စောပုံတူ၊ လိုက်ဆူကျော်ရှိန်၊ “ပုံသိန်မင်းမြေး” ဆက်ရွေးစည်ရှိုးဟု ရေးစီတော်မူသည်။

ဂိုလက္ခဏာ သတ်ပုံ ဆရာကလည်း သွောင်မဟာရှုံးသာရ ဆရာတော်၏ နောက်လိုက်တပည့် ခံလျက်ယှဉ်ချေသည်။ သို့ကြောင့် ရာမည်တိုင်းတွင် မူလ-တလိုင်း ဦးစွန်းထွန်းရာ သေဒ ဖြစ်သော ကြောင့် မူလ တလိုင်း ဘာသာ ရာဇ်ဝင်နှင့် စကားကို တလိုင်းစာနှင့် ပီသစ္စာရေးနှင့်သည်။ မြှုမွှာဘာသာစာနှင့် ရေးလှွှင် မပီ-မကျ ယှဉ်ချေသည်။

စုစမ်းသိရသည်မှာ မြှုမွှာရာဇ်တို့နှိုက် ပါယိုသည်ကား ပျညားဒလ၊ ပျညားဓမ္မကို တလိုင်းဘာသာ ဖ်းညာစလဲ့၊ ဖ်းညဲ့ဓမ္မခေါ်သည်။ ဘားကရာ၊ ဘားမဲ့၊ ဘားမြို့က်၊ ဘားတမေ့ဟု မြှုမွှာရာဇ်တို့နှိုက်ယှဉ်သည်။ တလိုင်းလို့ ဖယ်ကရာ၊ ဖယ်မဲ့၊ ဖယ်

မရိုက်၊ ဖယ်တမေ့ ခေါ်သည်။ ဤလို တလိုင်းနှင့် မြွှေ့အခေါ်
ခြားနားသည်ကိုလည်း သတိပြုသင့်လှပေသည်။

တလိုင်းစကားတို့နှင့် မဂ်မ ဘာသာဖြင့် သုံးစွဲသော အရာ
များလည်း ယိုချေသည်။ အထက်က ကမ္မည်း ကျောက်စာဝန်ကြီး
ဒေါက်တာ ဖော့ကမာ ရေးသားထားသော စာတမ်းနှင့် များ
သောအားဖြင့် မဂ်မဘာသာကို သုံးစွဲပြောဆိုသည်ဟု ဝန်ခံချက်
ယိုချေသည်။

တလိုင်းစကားကို မြွှေ့ဘာသာသို့ အမှန်ရောက်အောင် ပြန်
ဆိုနိုင်သောတလိုင်းဆရာ-ရားသည်။ တလိုင်းစာကိုကား ဖတ်တတ်
ကြ၏။ စကားကို ပြောတတ်ကြ၏။ မြွှေ့ဘာသာသို့ ကျကျနန
အဓိပ္ပာယ် ပေါ်လွှင်အောင် မပြန်ဆိုနိုင်သူ များချေ၏။

အကြောင်းသော်ကား တလိုင်းဘာသာကို မြွှေ့တို့က ခေါ်
ကြသည်မှာ ဖောက်လဲဖောက်ပြန် ယိုနေသဖြင့် တလိုင်းလို ဤကဲ့
သို့ခေါ်မှ မှန်လိမ့်မည်ဟု ကြံစည်သော ဥာဏ်ကို မထုတ်နိုင်ချေ။
ဤကား-မြွှေ့ဘာပေကျမ်းဂန် မြွှေ့ပုဟုသုတတို့ကို မသင်ကြား
ရ မကြပြန်သောကြောင့် ကျနအောင် အဓိပ္ပာယ် မဖော်မရှင်း
နိုင်သော တလိုင်းဆရာများသာ ယုံကြချေသည်။

သက္ကာ ဆရာတော်ဘုရားက နောက် တလိုင်း-ကပြားတော်ကို
မေး၍၏။ နှင်ကောင်းစွာ သိမည်မဟုတ်ဟု မိန့်တော်မူသည်ကို နာခံ
ရသည်။

တလိုင်းက ဓ-အောက်ချိုက်ကို ထဆင်ထူးသံ ဖတ်သည်။ ဘဂုန်းကို ဖ-ဦးထုပ်သံဖတ်သည်။ သ-ကို ဆလိမ်သံဖတ်သည်။ ယင်းသည့် အသုံးအနှစ်းကို မြှုမြှုတို့ လိုက်လို့လား မသိ ပါ၌ ဘာသာမှုတပါး ဝါဟာရအသုံးနှိုက် ဘ-ဂုန်းကို ဖ-ဦးထုပ်သံ ဖတ်ခြင်း သုံးခြင်း၊ ဓ-အောက်ချိုက်ကို ထဆင်ထူးသံ ဖတ်ခြင်း သုံးခြင်းမှာ ခုတ်သောဓားကို မြှုမြှုတို့က တလိုင်းသံကို လိုက်၍。 (ထား)ဟု ရေး ဖတ်ကြလေသည်။ ဤကား - သဘောသွားကို ဆင်ခြင်ရန်။

မြန်မာစာသင်ပုန်းကြီးမှာ ၀-ဆွဲး၊ ဟ-ဆွဲး ယိုသည်ကိုသာ သင်ကြားကြရသည်။ တလိုင်းစာမှာ ၀ဆွဲး၊ ဟဆွဲး၊ လဆွဲး၊ မဆွဲး၊ ညဆွဲး၊ နဆွဲး ယိုကြောင်း တလိုင်း ဖုန်းကြီးများ မိန့်တော်မူ သည်။

ရေးက မြှုမြှုအကွေရာ စာလုံးသုံးသည်မှာ သီး-သွား-သွက်-ဟူ၍。 မဆွဲးသုံးလေသည်။ လက်နက်၊ သေနတ်၊ အနက်၊ ကနက်၊ ကနားဟူ၍。 နဆွဲးသုံးသည်ကို တွေ့ဘူးသည်။ ပလိုတာ၊ စပါးဖလံ ဖြူ။ ဖလံဝင်၊ လမဟူ၍。 ရေးသားသည်ကို တွေ့ဘူးသည်။ သို့လို ရေးသားခြင်းတို့သည်ကား မြှုမြှုသင်ပုန်းကြီး ပေစာဝမ်းပဲးအင်း စံမင်း လက်ထက်က ယိုကြောင်းကို ဆရာအသွင်မြှတ်တို့ မိန့်တော် မူသည်ကို မှတ်သားရဘူးသည်။ ယခု သမယနှိုက် အသုံးအစွဲ မယို ကြသဖြင့် ရေးသုံးကို မပ-ပျောက်ရန် ရေးပချေသော် နှောင်းပေါ် လူတို့က အဆန်းရေးသည် အရှုံးရေးသည်ဟူ၍。 သူတို့ မဖတ်တတ် ခြင်းကြောင့် ဆဲးကြမည်ကား မချွှတ်ဖြစ်ပေ၏။

ငှုံးပြင် ဟံသာဝတီ ၃၂-မြို့အမည်၊ ထိုမြို့များသည် မည်
သည့် မင်းလက်ထက်က တည်သည်။ ယခုအခါ မည်သည့်မြို့နယ်
မှာ ယိုနေသည်။ မည်သို့ ဖြစ်ပျက်နေသည်။ စသည်တို့ဖြင့် စုစုမ်း
ရန် မည်သည်ကို အစွဲးပြု၍။ မြို့မည် သမုတ်သည်ကို ရွှေဖွေစုစုမ်း
ရေးမုတ် ဖော်ကြမှုသာ နှောင်းလူများ မျက်စိကျယ်ရန် လိုရင်း
အချက်ဖြစ်ချေသည်။

ဟံသာဝတီ ၃၂-မြို့။ ၁(၁) ကျောက်မော်။ (၂) အံး။
(၃) ဒုန်ရေစ်။ (၄) ကြည်ကူး။ (၅) စစ်တောင်း။ (၆) ဒင်းမဲး။
(၇) ဗွဲသဘုံး။ (၈) အသား။ (၉) မော်လုံး။ (၁၀) လကွန်းပြည်း။
(၁၁) ခရိမ်။ (၁၂) မအူး။ (၁၃) ရမ္မနိုင်း။ (၁၄) ရမ္မာဝတီ။
(၁၅) မော်ပီ။ (၁၆) လိုင်း။ (၁၇) ဘောင်လင်း။ (၁၈) ထန်း
တောကြီးး။ (၁၉) တီထွေ်။ (မဟူရာ) (၂၀) ဇွဲး။ (၂၁)
ဇော်းတူး။ (နိုင်ထွေ်ယ်)။ (၂၂) ဘားအိုင်း။ (အင်ပူ-အင်းမ)
(၂၃) တုံးခန်း။ (၂၄) ရဲးနဲ့။ (ဘောနီ) (၂၅) မေရှုံးယ်။ (၂၆)
တငါပါင်း။ (၂၇) မင်းရဲးလူး။ (၂၈) ကောလိုယ်။ (၂၉) ပိုင်
တာ။ (၂၀) ဝင်ပြိုင်း။ (၂၁) ယွှန်းစလင်း။ (၂၂) ဟံသာ-နိုင်း
ကနိုန်း။ (နိုင်းကနိုင်း) ဟူ၍။ ယို့သည်။ ငှုံးမြို့နေရာများကို စုစုမ်း
၍။ အခြေအနေ မည်သို့ ယို့နေကြောင်း ထုတ်ဖော် ရေးသားရန်
လိုချေသည်။ မိမိ စုစုမ်းသိသမျှကို တဖြေးဖြေး ရှင်းလင်းဖော်ပြ
ရန် အကြံးသာ ယို့နေရချည်သေးသည်။

အချို့ မှတ်တန်း စာတို့နှိုက်ကား မွန်တ တလိုင်း။ မွန်ပ
တလိုင်း။ မွန်ည တလိုင်းဟူ၍။ ဖော်ပြထားသည်။ အချို့ မှတ်

တန်းမှာ တလိုင်း ၄-မျိုးဟူ၍၊ ဖော်ပြချေသည်။ သို့သော ပငြာမ
ဦးအမည် ထင်ယူးသော ရာမည်တိုင်း တလိုင်း ၃၉၂ မွန်တိ
မွန်စ မွန်ညကိုသာ တည်ရင်းစွဲးအမည်မပျောက်ရန် ဆန္ဒအတိုင်း
ဖော် ပြလိုက်သည်။ ဉြှိဖော်ပြချက်ကိုကား ရာဇ် လိုက်စားသူတို့
သဘောထား ဖြစ်ချေသတည်း။



နမောတသာ ဘဂဝတော အရဟတော သမ္မာသမ္မာဒ္ဓသာ

အမရပုရ ပထမမြို့တည် စိုးတော် မင်းတွားကြီး

ရတနာသိယ် ကုန်းဘောင်မြို့တည် အလောင်းမင်းတွားကြီး ၏၃၂တိယသားတော် ဆင်ဖြူရှင်မင်းတွားလက်ထက် သားတော် စော်ကူမြို့စားကို ထိုးနန်း အမွှေ ဆက်ခံစေလိုသော ဆန္ဒနှင့် ညီ တော်များကို မင်းသားတို့ အဆောင်အထောင်နှင့်တကွ ကံကျွေး မြို့ရှာများကို နှုတ်သိမ်းတော်မြူပြီးလှုပ် အင်းဝ မြို့တော်မှ အရပ် တပါးသို့ ပို့ထားသည်က စ၍ ပဒိမြို့စား ဖိုးတော် မင်းတွားသည် ကိုယ်လုပ်တော် သားတော်-သီးတော်တို့နှင့် သားတော်များကို ထိန်းသိမ်းစောင့်ရှုဗ်ရသော အိမ်တော်ပါ မောင်ကျော်ရွေး၊ မောင်ပေါ်ဦး၊ မောင်မြတ်ထင် တို့ပါ စစ်ကိုင်းဘက် ဇေယာပူရ မြို့၊ အောင်မြေ လောက စေတိတော် နေရာ၌ တည်းအိမ်တော် ဆောက်၍ ညီးညီးငယ်ငယ်နှင့် နေထိုင်ရပေကြောင်း။

ထိုအခါ ကိုယ်လုပ်တော် အချို့တို့က ဈေးရောင်းကြရသည်။ သီးတော် အချို့က ယက်ကန်း ယက်လုပ်ကြရသည်။ ဖိုးတော် မင်းတွားက ချည်ခင်များကို မဲးနယ်၊ နီးဗားဆေး၊ သီတင်းများ ဆိုးပေးရသည်။ ရံခါ တောင်း၊ ဖျား၊ ဆန်ကာ၊ ဆန်ကော၊ ဓန်းများကိုယက်၍ ရောင်းချ အသက်မွေးကြရသည်။ မောင်ကျော် ရွေးက မန်ကျည်းရွှေက်နှင့် ခူး၍ ပေးရသည်။ မောင်ပေါ်ဦးက မန် ကျည်းရွှေက်နှင့် ရောင်းရသည်။ မောင်မြတ်ထင်က ဓန်းမော်-

ကောင်းတုံးရောက် လျှေထိုးလိုက်၍၊ ကျွေးမွှေးရသည်။ မိဖုရားကြီး မလွန်းမယ်က ဝါကြိတ်၊ ဝါဖန်၊ ပိုင်းငင့်၊ ချည်ချ ယက် ဖောက်ယောက် ယက်ကန်းယူယ် ချည်စာဖီး ချည်စာနယ် အလုပ် များကို လုပ်ကိုင်ရသည်။

ဤအခါ ဖိုးတော်မင်းကြားကို မောင်ကျော်ရွေး၊ မောင် ပေါ်ဦး၊ မောင်မြတ်ထင်တို့က ခမည်းတော်ဘုရား မိဖုရားကြီးကို မယ်မယ်ဘုရားဟု ခေါ်ကြသည်။ မောင်ကျော်ရွေးကို ဖိုးတော် သားတော်များက နောင်တော်လို့ ခေါ်ကြသည်။ မင်းသားများ က မောင်ကျော်ရွေးကို ကြောက်ကြရသည်။ မောင်ကျော်ရွေး ပြောသည်ကို နာယူကြရသည်။ သားတော်များကို ဆုံးမရန်ယို လျှင် ဖိုးတော်က မောင်ကျော်ရွေးကို ခေါ်၍ အပ်လေသည်။ မောင်ကျော်ရွေးက မင်းသားများ၏ နောင်နော်ကြီး ကဲ့သို့ ဆုံးမနိုင်လေသည်။ မောင်မြတ်ထင်ဆိုသူသည် ဤအခါတုန်းက မောင်ကျော်ရွေး၊ မောင်ပေါ်ဦးတို့ကို များစွာ ဆဲးရေးလေ့ယို ချေသည်။ မိဖုရာ်ကြီး မလွန်းမယ်က ဟဲ့-ကျော်ရွေး၊ ပေါ်ဦး တို့ မြတ်ထင်က နင်တို့ကို ဆဲးရေး တိုင်းထွားသည်များကို မနာကြ နဲ့ဟဲ့ မြတ်ထင်က အရှုံးဟဲ့။ အမြှောက်အပင့် အတော်ကြိုက်တယ်။ သင်းသည် ကြည့်စမ်း ငါတို့ကို လုပ်ကျွေး ပြုစုသည်မှာ နင်တို့ ထက် ပင်ပန်းရှာတယ်။ သူခမာ ဗန်းမော် ကောင်းတုံးရောက် လျှေ ထိုး၍၊ ကျွေးရှာတယ်ဟဲ့။ တန္ထုတ်မှ သုံးခေါက် ပြန်နိုင်ရှာတယ်။ မြတ်ထင်၏ ကောာတပြင်လုံးမှာ အရေ အလွှားလွှား ကွာရှာ တယ်။ နေပူးပြင်းလွန်းလို့ ဟဲ့။ တယ်ပီး သင်းကလေးကို သနားစရာ ကောင်းတယ်။ သင်းမို့ အပင်ပန်းခံပီး လျှေထိုးလိုက်နိုင်ပေတယ် ဟု မကြောမကြာ ပြောပြလေသည်။

တန္ထေသာ် မောင်ကျော်ရွေးက မန်ကျဉ်းရွက်နှများကို ဆီ
ခြဲးခြဲးနဲ့ ဘယ်အခါများ သုတ်လို့ စားရမလဲး မယ်မယ်ရယ်ဟု
ပြောလေသည်။ မိဖုရားကြီးက မတောင့်တပါနဲ့ သားရယ်
စားတော့ စားရလိမ့်မပေါ့ဟု ပြန်ပြောလေသည်။ သို့လို့ မောင်
ကျော်ရွေး ညည်းညာသည်ကို ဖိုးတော်က ကြားတော်မူသဖြင့်
အမှုတ်ပြုလေသည်။

ဖိုးတော်သည် ဆင်းရဲသားတို့ကဲ့သို့ ကိုးနှစ်တိုင်တိုင် ပင်ပန်း
ညီးငယ်လျက် ထို့နေရသည်။

တရံရောအခါ မြတ်ထင်က မိဖုရားကြီးသို့ မယ်မယ်ဖုရား ကျွန်
တော်မျိုး နေရပ် နောက်ချေးကုန်းသို့ ခေတ္တ ပြန်ပါရစေဟု
လျှောက်လေလျှင် မိဖုရားကြီးက ဖိုးတော်ကို မောင်မောင်ဘုရာ့
မြတ်ထင်က သုအရပ်သို့ ခေတ္တပြန်ရန် အခွင့် တောင်းပါကြောင်း
ပါဘုရားဟု လျှောက်တင်ရာ ဖိုးတော်က ဟဲ့-မြတ်ထင် နင်ပြန်
သွားလျှင် ကြာကြာမနေနှင့်နော်၊ ငါတို့ အထွတ်အမြတ်ရောက်
လျှင် နင် သူကောင်းပြုခံရအောင် မြန်မြန်ပြန်လှာရမည်ဟု မိန့်
တော်မူလိုက်သည်။ မိဖုရားကြီးကလည်း ငါသား-မောင်မောင်
ဘုရား မိန့်တော်မူလိုက်သည်ကို မှတ်သွားနော်။ ငါတို့ အထွတ်
အမြတ်ကို ရောက်တယ်လို့ သတင်းရလျှင် နင် မြန်မြန်ပြန်လှာ
နော်ဟု ထပ်၍။ သတိပေးလိုက်လေသည်။

မောင်မြတ်ထင်သည် အခွင့်ရသည်အတိုင်း မိမိနေရပ်သို့ ပြန်
သွား၍။ အိမ်သို့ရောက်လျှင် သားမယား ဆွဲမျိုးသားချင်း
မိတ်ဆွဲအပေါင်းတို့နှင့် အကျိုးအကြောင်း ပြောပြပြီးသော်

မိမိပိုင်တောင်ယာပဲးခင်းစိုက်ဖိုး၍၊ လုပ်ကိုင်စားသောက်လျက် အမှတ်မဲ့ နေလေသည်။

မောင်မြတ်ထင် ပြန်သွား၍၊ တန္ထိတော်ခန့် ယိုသောအခါ အဝမြို့ကို ဆက်ခံစိုးစံသော စဉ်ကူးမင်းကို ဖောင်းကားစား မင်းသား မောင်မောင်က လုပ်ကြံ့၍၊ ထီးနှစ်းကို သိမ်းပိုက်စိုးစံတော် မူသည့်အခါ ဖောင်းကားမင်း ဆည်းကပ် ကိုးကွယ်သော ဆရာ တော်ကြီးတပါး နှစ်းတော်သို့ ဝင်၍၊ မင်းသား ထီးနှစ်းစည်း စိမ်နှင့်အသက်ရှည်လို့သော် မြို့အနောက်ဘက်က ကုတိုပင်ကို သတ်ပစ်ရမည်ဟု မိန့်တော်မူပြီးသော် ကျောင်းသို့ ပြန်ကြ လေ၏။

ဆရာတော်ဘုရား မိန့်ချက်အရ ဖောင်းကားမင်းက မြို့နောက် ဖက်ယို ကုတိုပင်များကို သတ်ပစ်ကြရန် အမိန့်ပေးသည်အတိုင်း မြို့သူမြို့သားတို့ သတ်ကြရသည်ကို ဖိုးတော် မင်းကြားက ကုတိုပင်များကို သတ်စေသည်ကား အခြားမဟုတ် င့်ကို အသတ် ခိုင်းသည်သာ။ မောင်မောင် ပရိယာယ်ကို နားမလယ်၍၊ ပကတိ ကုတိုပင်ကို သတ်စေသည်။ တန်းလာသားကို အသတ်ခိုင်းခြင်း ဖြစ်သည်။ ငါကား-တန်းလာသား ဖြစ်သည်။ နံတူ ကုတိုပင် များကို သတ်ပစ်သည့်အတွက် ကျိုန်းကျေပြီ။ ငါသည် ဓကန်-အမှန် မှုကျွေ အထွေတ်အမြတ်ကို ရောက်တော့မည်ဟု နိမိတ် မဂ် လာ ယူတော်မူလျက် ယိုနေလေ၏။

နောက် ဖိုးတော်၏ ညီတော် ပင်းတလဲးမြို့စား မင်းသားသည် ဖိုးတော်ထံ လှာပြီးလျှင် နောင်တော်-Cမောင်တို့ ယခုအခါ

ကျွန်တော်တို့ကို ကျော်လို့ ဖုံးလွှမ်းနေသည်ကို ကြည့်နေမည်
လားဟုပြောရာ ဖိုးတော်က ငမောင် ဖုံးလွှမ်းနေသည်ကို ညီခင်
မတတ်နိုင်ဘူးလားဟု မေးတော်မူရာ ညီခင် တတ်နိုင်ပါရဲ့ နောင်
တော် ထိုးနှစ်းကို စံရလျှင် ညီခင်ကို မည်ကဲ့သို့ ထားမည်လဲး
မေးသော် ဖိုးတော်က အစ်ကို နှစ်းစံ ညီနှစ်းရံပဟု မိန့်တော်မူ
ချက်အရ ပင်းတလဲး မင်းသားသည် တရုံရောအခါ အင်းဝမြို့
နှစ်းတော်သို့ အမှတ်မဲ့ ဝင်၍။ ဖောင်းကား မင်းကို လုပ်ကြံးရာ
ဖောင်းကားမင်း ကံကုန်လျှင် ဖိုးတော်ကို ပင်းတလဲးမင်းသားက
ထိုးနှစ်း သိမ်းပိုက်ရန် မင်း အဖြစ်သို့ တင်မြောက်တော် မူလေ
သည်။

မင်းအဖြစ်သို့ တင်မြောက်ပြီးနောက် ပင်းတလဲးမင်းသားက
အထက်ကသိ ယို့သည်အတိုင်း အိမ်ရွှေအရာကို အကြိမ်ကြိမ်
တောင်းရာ ဖိုးတော်က ညီခင် နောင်တော်နှိုက် သားတော်ကြီး
တွေ့များလျက် ဖြစ်သောကြောင့် အိမ်ရွှေအရာကို ချီးမြှင့်ရန်
ခဲယဉ်းခြင်းယို့နေကြောင်း မိန့်တော်မူသည်ကို ပင်းတလဲး မင်း
သားက ငါးကြောင့် နောင်တော်ထိုးနှစ်းရသည်ကိုလျက် ကျေးဇူး
မထောက် သစ္စာမရှိသူဖြစ်သည်ဟု စိတ်နှိုက် အမှတ်ထားပြီးလျှင်
တနေ့သနှိုက် ဖိုးတော်မင်းကြားကြီး ဆင်တော်စီး၍။ မြို့ပြင်သို့
ထွက်တော်မူသောအခါ ပင်းတလဲးမင်းသားသည် ကွယ်ရာက
ချောင်း၍ သေနတ်နှင့်ပစ်ရာ ဖိုးတော်မင်းကြား၏ နံဘေးလက်
ကြားဂျိုင်းအောက်ကို ကျော်ဆန်ဝင်ထွက်သွားလေသည်။ ကိုယ်
အဂါတို့ကို တစိုက်ရာ မခိုက်ယို့ချေသည်။

ဤအခါ နောက်ပါ ကိုယ်ရံအမှုထမ်းတို့ ဝန်းပိုင်းလိုက်လုံ
ဖမ်းဆီးရာ မိကြသဖြင့် ညီတော်ပင်းတလဲးမင်းသားဖြစ်ကြောင်း

သံတော်ဦးတင်ရာ ဖိုးတော်မင်းတြားက မျက်တော်မူသောကြောင့် ညီတော်ဖြစ်သော်လည်း ထောက်ညာစရာမယို သွားမည်းတိုင်း လမ်းသွားရန် သုတ်သင်စီရင်ရမည်ဟု မိန့်တော်မူချက်အရ အာ ကာသားတို့က ပင်းတလဲမင်းသားကို ရေမှာချုပ်။ သတ်လေ သည်။

ယင်းသည့် အကြောင်းကို ငါတို့လက်ထက် အဖြစ် အပျက် မှန်သမျှကို ရာဇ်ဝင်နှိုက် ထုတ်ဖော်၍၊ မပြုရဟု ဖိုးတော်မိန့်ချက်အရ ရာဇ်ဝင် မဖော်မပြုရပဲး ချင်းချုန် ထားရသည်ဟု ဘုံကျော် ဆရာတော်ဘုရား မိန့်တော်မူ သော မှတ်သားချက်ပုံရပိုက်ကို ဖတ်ရဘူးမည့်။

နောက်ဖိုးတော်ဘုရားက သားတော်များအမည်စာရင်းကို ကောက်ယူသွင်းစေရာ မျှေးမတ်တို့က သားတော် ၉-ပါးသာယို ကြောင်း သံတော်ဦးတင်ကြရာ ဖိုးတော်မင်းတြားကြီးက ဟဲ့ ကျော်ရွှေးကို ငါသားမဟုတ်ဘူးလို့ မည်သူက ပြောမလဲးဟု မိန့်တော်မူသောကြောင့် မောင်ကျော်ရွှေးကို သားတော်ကြီး အနေထား၍ သားတော်တကျပိုပိုကြောင်း အမည်စာရင်း တင်ထားရလေသည်။ သားတော် သီးးတော် များကို အဆောင်အယောင်နှင့်တကွ မြို့စားရွာစား ကံကျွေးပေး၍။ အသီးသီး ပေးအပ်ချိုးမြောက်တော်မူသည်။ အရာထမ်းအမှုထမ်း မျှေးဟောင်း မတ်ဟောင်း မျှေးသစ်မတ်သစ်များကို စီစဉ်ခန့်ထား သူကောင်းပြု တော်မူပြီးလျှင် အဆောင်အယောင်နှင့်တကွ မြို့စား ရွာစား ပယ်စား ပေးအပ်ချိုးမြောက်တော်မူသည်။ ထိုနောက် ဖိုးတော် မင်းတြားက မိဖုရားခေါင်ကြီးသို့ ရှင်လွန်းမယ် ညည့်သား ကျော်

ရွှေးအောင် စစ်ကိုင်းဖက် အိမ်တော်မှာ ဆင်းရဲနေစဉ်က မယ်တော် ရယ် မကျည်းရွယ်နှုန္တများကို ဆီးရွှေးထဲ၍။ ဘယ်အခါသုတေပါး တော့ စားရပါမည် လဲးဟု ညည်းည။တောင့် တသည် ကြားရ သည်။ သို့အတွက် ညည်းသား ကျော်ရွှေးကို ဆီဖိုးမြေထဲမြို့ကို စားပါစေ။ မြေထဲမင်းကြီးဖြစ်စေ။ ငှင့်ပြင် အလုံတော်ဦးကင်း ဖြစ်သော ရန်ကုန်မြို့နှင့် နေထိုင်ရန် ရန်ကုန်ဝန်ကြီးရာထူးကို ခန့်ထား သူကောင်းပြုတော်မူမည်ဟု မိန့်တော်မူရာ မိဖုရားကြီးက ဝမ်းမြောက်လှပါကြောင်းပါ။ သင်းတို့သည် ငယ်ကျေးငယ်ကျွန်း ဖြစ်ပါတယ်။ ဆင်းရဲတူ ကောင်းစားဘက်ဆိုသလို ဆင်းရဲသည့် အခါတုန်းက သင်းတို့ အဆင်းရဲခံ၍ လုပ်ကျွေးသမှု ပြုကြပါ သောကြောင့် “ကတည့်-ကတဝေဒ” တရားအတိုင်း အသူင် မြင့်က ကျွန်းတင့်ဆိုဘိသကဲ့သို့ ချီးမြောက် သူကောင်းပြုတို့က်ပါ ကြောင်း လျှောက်တင်လေ၏။

မိဖုရားခေါင်ကြီး လျှောက်တင်ချက်အရ မောင်ကျော်ရွှေး ကို မြေထဲးမြို့စား ရန်ကုန်ဝန်ကြီးရာထူးဖြင့် အုပ်ချုပ်ရန် ခန့်ထား သူကောင်းပြုတော်မူသည်အတိုင်း ဦးကျော်ရွှေးသည် ရန်ကုန်မြို့ သို့ စုန်ဆင်းပြီးလှုပ် ဝန်ကြီးအဖြစ်နှင့် စီမံအုပ်ချုပ် နေထိုင်ရ လေသည်။ “မြေထဲးမြို့သည် ယခုအာလုမြို့ဖြစ်နေ၏။ ရွှေးက မြေထဲးမြို့နှင့် သရက်မြို့သည် ဆက်သွယ်လျက် ယိုဟန်တူသည်။ တို့မြို့နယ်သားတို့သည် အပြောအဆိုကြမ်းတမ်းသည့် လက္ခဏာနှင့် တူသည်။ အကြောင်းမူကား ကပိုလက္ခဏာဆရာတော် သတ်ပုံတွင် မိုက်မိုက်မဲးမဲး သူကိုဆဲ မြေထဲးသရက်သား။ ဟူသော သတ်ပုံကို ထောက်သဖြင့် ဟူလို့” ဖိုးတော်က ပေါ်ဦးမှာ အဝေးမြို့ဝန်

အလုပ်ကို မလိုချင်နဲ့ ငါနှင့်အတူ တိုင်ပင်ဖော် တိုင်ပင်ဘက် နှစ်းတော်ကြီးတွင် အတွင်းဝန်ရံခါလွှတ်တက်ဝန်ကြီးနေရာလွှတ် ခစားစေဟု ခန့်ထားသူကောင်း ပြုတော်မူသည်။ မင်းကြားကြီး ဘုရားနှင့် မိဖုရားခေါင်ကြီးပါ မောင်မြတ်ထင်ကို သတိမေ့ လစ်ခိုက် ကြံကြိုက်လျက်ယိုနေကြ၏။

မောင်မြတ်ထင် ဝန်ကြီးဖြစ်ပုံ

နောက်ချေးကျွန်းရွာနှိုက်နေသာ မောင်မြတ်ထင်သည် ပဲး ခင်း ယာထဲတွင် တဲပေါ်နှိုက် နှုန်းလယ်အခါ အိပ်ပျော်ရွှေ့နေရာ ဝတ်ဖြူစင်ကြယ်နှင့် လူကြီးတယောက်လာရွှေ့။ မောင်မြတ်ထင် ဥက္ဌာင်းကို လက်နှင့်မရှုံး၍ ဟဲ့နှင့်အသွေး အထွေးအမြတ်ကို ရောက်နေပြီ နင်ဘာလို့ မသွားသေးသလဲဟု ပြောပြီးလျှင် ကွယ်သွားလေ၏။ မောင်မြတ်ထင်လည်း အိပ်မက်သကဲ့သို့ ထင်ယောင် ထင်မှား နိမိတ်သုံးကြိမ်ပြသည်ကို ထောက်ချင့်ရွှေ့။ အင်းဝမြို့ သတင်းကို စုစုမ်းမေးမြန်းရာ မိမိအသွေးသည် အထွေးအမြတ်သို့ ရောက်ကြောင်းကို သတင်းကောင်းကြားသိရသောကြောင့် ဝမ်း မြောက်ဝမ်းသာ ဖြစ်လေသည်။

နောက်များမကြာမဲ့ မောင်မြတ်ထင်သည် မိမိသားမယား ဆွဲမျိုးညာတိများကို အကျိုးအကြောင်းပြောပြု၍ မိမိကိုင်းယာ ကထွက်သာ ပဲးတောင့်ရှည်များကို ခူးပြီးလျှင် ပဲးတောင့်ရှည် J-စည်းကို ထမ်းလျက် အင်းဝဘက်သို့ ကူးသွားလေ၏။

ဤအခါ အင်းဝမြို့ဆိပ်ကမ်းနှိုက် ရန်ကုန်ဝန်ကြီး ဦးကျော် ရွေးသည် တန္ထိုးစွေး ရောက်သဖြင့် ကံတော့ပူဇော်ရန် လျော်တော်

ဆိုက်ကပ်လျက် ယိုနေသည်ကို မောင်မြတ်ထင်က လျှတော်ကို
ကြည့်ရာ ဦးကျော်ရွေး လျှပေါ်တွင် ယိုနေသည်ကို မြင်သဖြင့်
ဟင်-ခွေးမသား ကျော်ရွေး သင်းဘာများဖြစ်လာပါလိမ့်မလဲး။
ငါ-သင်းလျှတော်နားကို သွားပီးတော့ ရပ်အုန်းမယ်ဟု သွား
၍။

ဦးကျော်ရွှေးလည်း လျှတော်ပေါ်ကြဉ္စုံရာ ကမ်းစပ်နှိက်
ပဲးစည်းကို ထမ်းလျက်ရပ်နေကာ မြတ်ထင်နဲ့တူပါတယ်။ တူပေ
တယ်လို့ သင်းကို သူငယ်ချင်းဖြစ်လို့ ငါနှုတ်ဆက်ပချေသော်
ငါ့ကိုရွှေးကကဲ့သို့ ဆဲးလိမ့်ဦးမည်။ ငါအမှတ်မဲ့မသိယောင်ပြု၍。
နေမတော်မည်ဟု နေလေ၏။

မောင်မြတ်ထင်လည်း ခွေးမသား ကျော်ရွှေး ငါဆဲးမှာ
ကြောက်လို့ ငါကို သူနှုတ်မဆက်ပံ့ဘူး။ မသိယောင်ဆောင်နေ
တယ်။ နောက်-သင်းနဲ့ငါနဲ့တော့ တနေ့နေ့ နှစ်းတော်မှာတွေ့ရ
အုန်းမယ်ဟု ထွေက်ခွီရှုံးသွားပြီးလျှင် မြောက်ပြင်တံခါးပိုလ်အိမ်
နှင့် အခွင့်ပန်၍ တည်းခိုနေလေသည်။

× + + ×

ତୁମିରେ କାହାରେ ପାରିବୁ ॥

မြတ်ထင်။ ။ ကျွန်ုတ် အသူ့၏ နှစ်းမတော်ကြီးထံ ဝင်မလိပါ။

ပိုလ်။ ။ အောင်မယ် မောင်က ကြီးကြီးကျယ်ကျယ် ပြောလိုက်လေ နှစ်းမတော်ကြီးထံ ဝင်မယ်လို့ဆိုဒါ လူယုံနှင့်စရာမဟုတ်

ဖူးကဲ့ လူများကြားရင် ရယ်ကြလိမ့်မယ်။ ဒီစကားကို မပြောလေ
နဲ့မောင်ရဲ့၊ အခြားကိစ္စယိုဒါကိုသာ ပြောဘာအမောင်။

ထင်။ ။ ခင်ဗျားက ကျွန်တော် ပဲးစည်းကလေးကို ထမ်းလှာ
ဒါ အဝတ်နွမ်းကို ဝတ်လှာဒါမြင်လို့ မတူမတန်ပြောလေတယ်
လို့ ထင်သလားပိုလ်မင်း။

ပိုလ်။ ။ ဟုတ်တယ်မောင်ရဲ့ မောင့်ပုံပန်းကို မြင်ရခြင်းမှာ
နှစ်းတော် အိမ်တော်နှင့် နီးစပ်သော ပုံလက္ခဏာနဲ့ လားလားမှ
မတူပဲးကိုး မောင်ရဲ့။

ထင်။ ။ နှစ်းတော် အိမ်တော်နဲ့ နီးစပ်တဲ့ပုံပန်းနဲ့ မတူပေ
တဲ့ ဤအင်းဝမြို့တော်ကြီးကို အုပ်စိုးတော်မူသော မင်းကြားကြီး
ပို့ရားခေါင်ကြီးတို့သည် ကျွန်တော်ကို သားလုပ်မွေးတဲ့ အရှင်
များဖြစ်ပါတယ်ခင်ဗျား။

ပိုလ်။ ။ ဘယ်နေရာမှာမောင့်ကို သားလုပ်မွေးပါသလဲကဲ့။

ထင်။ ။ မင်းသားဖြစ်စဉ် စစ်ကိုင်းဘက်မှာ နေတဲ့အခါ
တုန်းက အိမ်တော်မှာ ကျော်ရွှေး ပေါ်ဦး ကျွန်တော်ပါ အတူ
နေကြပါတယ်။ ဤတုန်းက ကျွန်တော် ဗန်းမော် ကောင်းတုန်း
ရောက်လျှော်လိုက်ပီးတော့ ကျွေးခဲ့ရပါတယ်။ အခု ကျော်ရွှေး
တောင် ဘာဖြစ်ပီးတော့လှာတယ်မသိ လျှော်နှင့် ဆိပ်ကမ်းမှာ
တွေ့ခဲ့သေးတယ်ပိုလ်မင်း။

ပိုလ်။ ။ အောင်မယ်လေး မောင်သည်လိုကျော်ရွှေးပေါ်ဦး
လို့မခေါ်ပါနဲ့ မောင် ခုအခါ သူတို့ အလွန် ဖုန်းကြီးနေကြ
တယ်။ အလွန်ပဲ့ အခွင့်အရေးသာပီးတော့ နေပါတယ်။ ဖုန်းတော်

ကြီးဘုရားနှင့် အသွေးမိဖုရားခေါင်ကြီးဘုရားတို့က အလွန်အရေး
ပေးနေတယ်၊ ဦးကျော်ရွေး မြေထဲးမြို့စားဝန် ရန်ကုန်ဝန်ကြီးလို့
လဲ ခေါ်တယ်မောင်ရဲ့။ ဦးပေါ်ဦးမှာ အတွင်းဝန် မင်းတိုင်ပင်
လွတ်တက်ဝန်ကြီး ခန့်တော်မူတယ်၊ နေရာလွတ် ခစားရတယ်
မောင်ရဲ့၊ သူတို့ကို များစွာရှိသောလေးမြတ်ကြရပါတယ်မောင်။

ထင်။ ။ ဟုတ်ပါတယ်ပိုလ်မင်း၊ ဘယ်လိုအရေးရောက်ပေတဲ့
သည်အကောင်တေဟာ ကျွန်တော်ဆဲးဖတ်ချည်းဖြစ်တဲ့ အကောင်
တေကလားပျံ။

ပိုလ်။ ။ မောင်အပြောတယ်ပါး မာလွန်းလှတယ်။ သူတပါး
ကြား၍၊ လွတ်တော်ဝန်များနားကို ပေါက်ယင် ကျူပ်ပါ ရာဇ်
ဝတ်သင့်မည်ကို ကြောက်လှပါတယ်။ နောက်ထပ်မပြောပါနဲ့
မောင်တောင်းပန်ပါရစွဲ။

ထင်။ ။ အင်း- ခင်ဗျားအိမ်မှာ ခေတ္တ တည်းခိုပေဒါကို
မကြိုက်ယင် မပြောပါဘူးပျံ၊ ကျွန်တော်က မှန်ဒါကိုပြောပြီ
ခြင်းဖြစ်ပါတယ်။ နောက်တော့ ပိုလ်မင်း ကျွန်တော်အကြောင်း
ကိုသိပါလိမ့်မယ်၊ နက်ဖြန်တော့သာ ကျွန်တော့ကို လွတ်တော်ရှုံး
ကခေါ်၍၊ မိဖုရားခေါင်ကြီး စံတော်မူတဲ့ နှစ်းဆောင်ကိုသာ
အရောက်ပိုပါ၊ ပိုလ်မင်းကျေးဇူးကို ကျွန်တော် ဆပ်ပမယ်။

ပိုလ်။ ။ လွတ်တော်ကြီးကို ရောက်အောင်တော့ ပိုနိုင်ပါရဲ့
မောင် အသွေးမိဖုရားခေါင်ကြီး စံတော်မူသာ နှစ်းတော်ကို
တော့မပို့ပို့ပေဘူး။ အနောက်မိမ့်ပိုင်းများကို ယောက်၍များ
မသွားရဘူးမောင်၊ သွားယင် ချက်ချင်း ရာဇ်ဝတ်အပြစ်သင့်တတ်
ပါတယ်မောင်။

ထင်။ ။ ဒါဖြင့် လွတ်တော်ကသာနေ၍။ ဘယ်ကို သွားရ မယ်ဆိုဒါ ကျွန်တော့ကို လမ်းညွှန်လိုက်ပါ။ ကျွန်တော်ဘာသာ အလျောက် သွားပါမည်။ ကျွန်တော်ကံအတိုင်းဖြစ်လိုရာ ဖြစ်ပါ စေတော့ပိုလ်မင်း။

ပိုလ်။ ။ ကောင်းပါပေါ့မောင် နက်ဖြန်တော့လိုက်၍။ လွတ် တော်ကြီးအရောက်ပိုပါမည်။ နန်းတော်တွင်းသို့ မောင်ရောက်၍ စစ်မေးသည့်အခါ ကျူပ်ပို၍ ရောက်တယ်လို့ အစစ်မခံပါနှင့် မောင် တောင်းပန်ဘရစေ။

ထင်။ ။ စိတ်ချပါပိုလ်မင်း ကျွန်တော်အတွက်နဲ့ဖြင့် ပိုလ် မင်းကို တစ်ဗုံတရာအပြစ်မယိုစေရပါ။ ကျွန်တော်အတွက်နှင့်သာ ပိုလ်မင်း ရာထူးတိုး၍ ချမ်းသာခြင်းဖြစ်ပါစေမည်ခင်ဗျား။

ပိုလ်။ ။ သာဓာမောင်ရယ်-သာဓာ၊ သာဓာ၊ ဟူတ်သည်ဖြစ် စေ၊ မဟူတ်သည်ဖြစ်စေ၊ ယခုလိုကြားရသည့်အတွက် အလွန်ပဲး ဝမ်းမြောက်လှပါတယ်၊ ကိုင်း-မောင်- ဟောဟိုအိမ်ဦးခန်းမှာ အိပ်ယာများအသင့် ခင်းကျင်းထားပြီးဖြစ်တယ် ညျဉ်အတော် နက်ပြီ အိပ်ပေအုန်းတော့မောင် ညာအင်းကိစ္စယိုယင် အောက်ကို မဆင်းရပါ ဟောဟိုဘက်လှည့်သွားယင် နောက်ဘေးဆောင် ကလေးကို ဝင်ပါမောင်။

ထင်။ ။ ကောင်းပါပေါ့ ပိုလ်မင်း၊ ကျွန်တော့အခွင့်ပြုပါဆို၍။ အိပ်ယာခန်းသို့သွားပြီးလှုပ် ဘုရားကို ကြည်ညိုရှိခိုးပူဇော်ပြီး အိပ်လေ၏။

နက်ဖြန်နံနက် တချက်တီးကျော်အချိန် တံခါးပိုလ်နှင့် မောင် မြတ်ထင်တို့ ပဲးပြုတ်နဲ့ လက်ဖက်ရေသာက်ကြပြီးသော် ကိုင်း

မောင် သွားကြစို့ ဆို၍။ ထွက်လာကြရာ နှစ်းတော်ကြီးရွှေ၊
တံခါးနီက ဝင်ပြီးသော် ဟောဟိုဟာ ဗဟိုရှင်မောင်ရဲ့ ဟော
ဒါက စွယ်တော်စင်မောင်ရဲ့ ဟောဒါက ဝန်ကြီး င-ပါး တရားစီရင်
တိုင်ပင်ဆွေးနွေးကြသော လွှတ်တော်ကြီး ဆိုဒါ မောင်ရဲ့။

ထင်။ ။ ဟော လွှတ်တော်ပေါ်မှာ အခုကြားရတဲ့အသံဟာ
ကျော်ရွှေးပဲးပျော် အဲဒီအသံက ပေါ်ဉီးပဲးပျော်။

ဗိုလ်။ ။ တိုးတိုးပြောပါ မောင်ရဲ့၊ ကျူးမှု အလွန်မောင့် အတွက်
ကြောက်လှပါတယ်။ ဓားနီးလှပါတယ်။ တောင်းပန်ဘရ
စေမောင်ရယ်။

ထင်။ ။ ကိုင်း- ဒါဖြင့် ဗိုလ်မင်းသည်က ခဏနေအုန်း
ကျွန်တော် လွှတ်တော်လျေကားကိုတက်လို့ သူတို့ကို ပြအုန်းမယ်။
ကြည့်နေနော်။ ဆိုပြီးလျှင် လွှတ်တော်လျေကားသို့ ပဲစည်းကိုထမ်း
လျက် တက်ပြီး ရပ်နေလော့။

ဉီးပေါ်ဉီး။ ။ ဟေ့ကျော်ရွှေး၊ ကြည့်စမ်း လျေကားထိပ်
မှာပဲးစည်းနှင့် ရပ်နေဒါ မြတ်ထင်နဲ့ မတူဘူးလားကွဲ့။

ဉီးကျော်ရွှေး။ ။ ဟုတ်တယ်ဟေ့ မနေ့က ငါလျေတော်
ဆိုက်တဲ့အခါ လျေတော်အနီးနှိုက် အဲဒီပဲးစည်းကို ထမ်းပီးတော့
ရပ်လှာတယ်၊ ငါသူဆဲးမှာကြောက်တာနဲ့ နှုတ်မဆက်ပဲး အမှတ်
မဲ့နေလိုက်တယ်။ အတော်ကြာတော့ သူထွက်သွားရော အခု
ဘယ့်နှယ်သည်ကို ရောက်လှာတယ် မပြောတတ်ပါဘူးကွဲ့။

ဉီး။ ။ ဟုတ်တယ်ဟေ့ ဟိုစကိုင်းမှာ နေတုန်းကလို့ မှတ်ပီး
တော့ တို့ကို ဆဲးလိမ့်အုန်းမယ်၊ အမှတ်မဲ့ မသိယောင်နေဟေ့။

ထင်။ ။ ဟင်- ခွေးမသားတေ ငါဆဲးမှာ ကြောက်လို့ ထင်ရဲ
နှုတ်တောင် မဆက် ဝံကြဘူး။ ဟုအောက် မေ့လျက် လျှေ
ကားမှဆင်းလှာ၍၏ ဗိုလ်မင်းသူတို့ ကျွန်တော်ဆဲးမှာကြောက်လို့
မခေါ် ဝံကြဘူး ခွေးမသားတေ။

ဗိုလ်။ ။ အင်း- လွှတ်တော်ကြီးဆိုဒါ အကြောင်းမဲ့ မတက်
ကြရပေဘူး။ အခုမောင် ရဲးရဲးဝံဝံတက်ပီးသွားဒါ ကျျပ်ကြည့်
နေတယ်။ လွှတ်တော်လူလင်တို့က တစ်စုံတရာ နှင်ထုတ်ခြင်းမပြုကြ
သည်ကို ထောက်တော့ မောင်ပြောဒါ ဟုတ်တန်ရာ၏လို့ အောင်း
မေ့မိပေတယ်။

ထင်။ ။ အထူးတော့ မပြောပါဘူး။ ယနေ့ ကျွန်တော့
အကြောင်းကို ဗိုလ်မင်းသိရပါလိမ့်မယ်။

ဗိုလ်။ ။ ကောင်းပါပေါ့မောင်၊ နန်းတော်ကြီး အနောက် ပိုင်းကို
သွားလျှင် ဟောဟို နန်းရွှေ့လမ်း မြောက်ဖက်ကို ယောက်
ပီးတော့သွားပါ၊ နန်းတော်ကြီးမြောက်ဖက်တဲ့တဲ့ ရောက်သော အခါ
အလယ် လျှေကားက အပေါ်သို့တက်ပြီးတော့ အနောက်
ဖက်ကိုသွားယင် ရောက်ပါလိမ့်မယ်။

ထင်။ ။ ကောင်းပါပေါ့ပိုလ်မင်း ပြန်ပေတော့၊ ဗိုလ်မင်းကို
ကျေးလူး အလွန်တင်ပါတယ်။ ကျေးလူးကို ကျွန်တော် မမေ့ပါ
နောက်တော့ သိရပါလိမ့်မယ်၊ ကျွန်တော်သွားပေါ့ပျော်။

ဗိုလ်။ ။ ကောင်းပါပေါ့မောင် ကျျပ်ညွှန်ပြတဲ့အတိုင်းသွား
ပေတော့နော် မောင့်အစွန်းအစကိုတော့ ကျျပ်ရိပ်မိပြီ၊ ကိုင်း-
ကျျပ်ပြန်ပေါ့။

× × × × × ×

မောင်မြတ်ထင်သည် ဗိုလ်မင်းပြောပြသည်အတိုင်း လမ်းကို
ယှဉ်က်သွားရာ မြောက်ဖက်တဲ့တဲ့ အလယ်လျေကားကိုတွေ့လှုံး
နှစ်းတော်ပေါ်သို့ တက်သွား၍ နှစ်းတော်အဆောင်တွေ့ကို လိုက်
ပြီးကြည့်ရာ အသွေး နှစ်းမတော်ကြီး၏ အပို့တော်ကြီး တ
ယောက်နဲ့တွေ့လှုံး မြတ်ထင်က ထိုင်လျက် ရှိခိုးကာ နေလေ၏။

အပို့တော်။ ။ ဟဲ့- နှင်ဘယ်ကအကောင်လဲး မိမ့်ဆောင်
ပိုင်းကို ယောက်သွားများ မဝင်ရဘူးဟဲ့ အမိန့်တော်ကြီး ကြပ်
တည်းစွာ ထုတ်တော်မူထားဒါ နှင်မသိဘူးလား။ အခုန်ရာအ
ဝတ်တော်သင့်ပြီးဟဲ့ ပြောလေ၏။

ထင်။ ။ ကျွန်တော်မသိပါ။ အသွေး မိဖုရားခေါင်ကြီးကို
တွေ့လို၍ လှာပါတယ်။ အသွေးမိဖုရားခေါင်ကြီးကို အရှင့်သား
မြတ်ထင်ဆိုဒါ လှာပါတယ်လို့ လျှောက်တင်ပေးပါ။ အသွေးမိ
ဖုရားခေါင်ကြီး ချက်ချင်းထပ်းတော့ လှာပါလိမ့်မယ် မလှာ
ယင် ကျွန်တော်ကို ဒီနေရာတွင်သတ်ပါ။ စဉ်တိတုန်းပေါ်မှာ လယ်
ပင်းကို စင်းလို့ ပေးပါမယ် စားနဲ့ နှစ်နှစ်ဖြစ်အောင် အစင်းခံ
ထုပါတယ်။ ဟဲ့ လျှောက်လေ၏။

အပို့တော်။ ။ သင်းသည် မကြောက်မရှုံး ရဲ့စွာ လျှောက်
ပေသည် မိဖုရားခေါင်ကြီးကို သံတော်ဦးတင်ရန် ဖြစ်ပေသည်ဟဲ့
စဉ်းစားကာ ကောင်းပြီ-ကောင်းပြီ၊ ဒီနေရာကနေ ဘယ်မှ မသွား
နဲ့ ငါသွားပြီး သံတော်ဦးတင်မယ် ဆို၍ မိဖုရားခေါင်ကြီး
အဆောင်တော်သို့ သွား၍ ခစားလေ၏။

မိဖုရားခေါင်ကြီး။ ။ ဘာအကြောင်းယိုပေတုန်း။

အပို့တော်။ ။ မှန်ပါ လူတယောက် ပဲးစည်းကလေးကို
ထမ်းပီး နှစ်းတော်ပေါ်သို့ တက်လှာသည်ကို မြင်ပါသဖြင့် သူကို

မေးရာ အရှင်မိဖုရားခေါင်ကြီး၏သား မြတ်ထင်ဖြစ်ကြောင်းကို
သံတော်ဦးတင်ပေးပါလို့ လျှောက်ပါသည်ဘူရား။

မိဖုရားကြီး။ ။ ဟင်- သောက်မသား သင်း ဘယ့်နှယ်
ရောက်လှာပါလိမ့်ဟု မိန့်တော်မူပြီးလျှင် ရှုပ်ခြည်း ထတော်မူ၍.
သင်းဘယ်မှာတုန်း မေးတော်မူလျက် ထွက်တော်မူလှာလေ၏။

ထိုအခါ မြတ်ထင်က မိဖုရားထွက်တော်မူလှာသည်ကို မြင်လျှင်
ပဲးစည်းကလေးကို ချထားခဲ့ပြီးသော် အမြန်ပြေးသွား၍ မိဖုရား
ကြီး၏ ခြေထောက်ကို ဖက်၍ ငါးလေ၏။

မိဖုရားက။ ။ ဟဲ့ သောက်မသား တို့အတွတ်အမြတ်ကို
ရောက်လှာဖို့ တန္ထိရော်ပြီ ဟဲ့- နင်သတင်းမကြားဘူးလား။
ကြည့်စမ်း ကျော်ရွှေးမှာ မြေထဲးမြို့စား ရန်ကုန်ဝန်ကြီးခန့်လိုက်
တယ်၊ ပေါ်ဦးမှာ မင်းတိုင်ပင် အတွင်းဝန် လွှတ်တော်ဝန်ကြီး
ဟဲ့ နင်လဲး သူတို့လို့ ရာထူးရထိက်တယ်ဟဲ့ နင်ပေါ့ဒါကိုဟဲ့
သောက်မသား။

ထင်။ ။ ပေါ်ဦးနှင့် ကျော်ရွှေးတို့ လွှတ်တော်ပေါ်မှာ ထိုင်
နေဒါကို ကျွန်တော်မျိုးတွေ့ခဲ့ပါတယ်။ သူတို့ ကျွန်တော်မျိုးကို
နှုတ်တောင် မဆက်ကြဘူးဘူးရာ့။

မိဖုရားကြီး။ ။ ဟဲ့- သောက်မသား၊ နင့်ကို သူတို့က နှုတ်
ဆက်ပံ့ဘမလားဟဲ့၊ နင်က သူတို့ကို အရင်ကလိုမှုတ်ပီးတော့
ဆဲးအုန်းမှာစိုးရိမ်လို့ နှုတ်မဆက်တာဟဲ့ နင်သိရဲ့လား။

ထင်။ ။ ဟောဒီမှာ မယ်မယ်စားဘို့ ပဲးတောင့်ရှည် J-စည်း
ထမ်းလှာတယ်ဘူး။

မိဖုရားကြီး။ ။ သည်ပဲးတောင့်စည်းဟာ နင် ဝယ်လှဒါ
လားဟဲ့။

ထင်။ ။ ဝယ်ခဲ့သည်မဟုတ်ပါ၊ ကျွန်တော်မျိုး ကိုယ်တိုင်
စိုက်ပျိုးတဲ့ ကိုင်းယာက ထွက်ထာပါ မယ်မယ်ဘူရား။

မိဖုရားကြီး။ ။ နင်စကိုင်းက ခွဲးခွာသွားကတဲ့က ကိုင်းယာ
လုပ်ကိုင်စားသောက်နေသလား။

ထင်။ ။ မှန်ပါကြောင်းပါဘူရား။

မိဖုရားကြီး။ ။ ကိုင်း- နင့်ပဲးစည်းကို ထမ်းပီး လိုက်ခဲ့၊ လာ
သွားမယ်ဆိုပြီး အဆောင်တော်သို့ ရောက်သောအခါ ဟောသည်
မှာနေဟု အမိန့်ပေးပြီးနောက်....

မိဖုရားကြီးသည် ဖိုးတော်မင်းတြားကြီး ညီလာခံရာသို့သွား
၍. အရိပ်အယောင်ပြလိုက်သော် ဖိုးတော်ဘူရားမြင်တော်မူလျှင်
ညီလာခံစဲ့၍. အတွင်းဆောင်သို့ ဝင်လှာသည့်အခါ မိဖုရားက
လက်တော်ကို ဆွဲလျက် အတူကြောက်လှာကြရာ အဆောင်တော်သို့
ရောက်လျှင် မိဖုရားကြီးက မောင်မောင်ဘူရာ့ သည်အကောင်ကို
သိတော်မူရဲ့လားဟု လက်ညီးညွှန်၍ ပြတော်မူသည်ကို ဖိုးတော်
မင်းတြားကြီးက မြတ်ထင်မျက်နှာအောက်ချွေသို့ပြီး ရှိခိုးလျက်နေ
သည်ကို ခြေမတော်နှင့် မြတ်ထင်မေးစွေကို ထိုးကော်၍ မပြီး
ကြည့်တော်မူလျက် ဟဲ့- နင်မြတ်ထင်မဟုတ်လား- မေးတော်
မူရာ မြတ်ထင်ကင့်လျက် ဟုတ်ပါကြောင်းပါဘူရားဟု လျှောက်
လေသည်။

ဖိုးတော်။ ။ ဟဲ့- ခွေးမသား နင်ခုမှုလာတယ် ငါတို့ အထွက်
အမြတ်ရောက်သည်မှာ တနှစ်ကျော်လှာပြီ၊ ငါအထွက်အမြတ်ကို

ရောက်စဉ်အခါက ကျော်ရွှေးကို မြေထဲးမြို့စား ရန်ကုန်ဝန်ကြီး ခန့်လိုက်တယ်၊ ပေါ်ဦးကို မင်းတိုင်ပင်အတွင်းဝန် လွှတ်တော် ဝန်ကြီးခန့်ထားတယ်။ နင်- သည်တုံးကယိုယင် နင်လဲးဝန်ကြီး ဖြစ်မှာပေါ့ဟဲ့၊ နင်တယ်မိုက်တယ်၊ အခုမှုလာတာကိုဟဲ့ နင် ဟိုမှာ ဘာလူပ်နေသလဲး။

ထင်။ ။ ကျွန်တော်မျိုး ကိုင်းယာလုပ်၍၊ ပဲးပင်စိုက်ပျိုး စားသောက်နေရပါတယ်ဘုရား။

ဖိုးတော်။ ။ ကောင်းပါ နောက်ကို ငါကြည့်တော်မူမည်၊ ယခု နင့်သားမယားများစားသုံးရန် ငါချိုးမြောက်လိုက်မယ်။ မိန့်တော်မူ၍။ အဝတ်အထည်များနှင့် ငွေတော်ခွွာက်တဆယ် ယူ သွားလေ၊ နင်စားသုံးလို့ ကုန်လျှင် နန်းတော်ကို လှာ၍။ လျှောက် ထပ်မံငါချိုးမြောက်တော်မူမည်။

မိဖုံးရားကြီးက ဟဲ့ မြတ်ထင် အခု ပေးသနားတော်မူသော ဆုတော်ငွေများကို နင့်သားမယားထံ လူကြံးကောင်းကောင်း ကြည့်ပီးတော့ပေးလိုက် နန်းတော်ကြီးကို မကြာမကြာ ဝင်ခဲ့ရ မည် မိန့်တော်မူလေသည်။

နောက်- ဟေ့- အေးတို့ တယောက်လှာစမ်း၊ ဟော- ငါသား မြတ်ထင်ကို ခေါင်းများ သန့်ရှင်းပေးပါအေ၊ ဝတ်သန့် ဝတ်ကောင်းကိုလဲး ဝတ်ဆင်ပါစေအေ။

မြတ်ထင်လည်း ပဆိုး-အက္ခာ-ပုဂ္ဂ ဆုတော်များကို ဝတ် ဆင်ပြီးသော် ဖိုးတော်နှင့် မိဖုံးရားကြီးတို့ကို ဦးတင်ပြီး ဆုတော် ငွေများကိုယူ၍။ နန်းတော်မှ ထွက်လှာလေ၏။

ဖိုးတော်။ ။ ရှင်မိဖုရားကြီး သည်အကောင်ကြောင့် ခက်နေပါပြီ၊ ငယ်ကျေးငယ်ကျွန်ဖြစ်ပေတယ်၊ ပေါ်ဦး ကျော်ရွေးတိုကိုတော့ ချီးမြှောက်ထားပါလျက် သင်းကို မချီးမြှောက်ချေကမေတ္တာမဲ့ရာ ကျရောက်လိမ့်မည် သင်းလည်း အလွန်မ ဝမ်းနည်းခြင်းယိုလိမ့်မည်။

မိဖုရားကြီး။ ။ ဟုတ်ပါကြောင်းပါ မောင်၊ မြတ်ထင်ကိုကျော်ရွေးတိုကဲ့သို့ ရာထူးမျိုး မြှောက်တိုက်ပါပေတယ်၊ စကိုင်းဘက်မှာနေစဉ်က သင်း ပင်ပန်းကြီးစွာ လုပ်ကျေးပါပေတယ်၊ နောက်တဖြေးဖြေး ပေါ်ဦးတို့နဲ့ တိုင်ပင်၍။ သင့်လျှော်သောရာထူးနဲ့ နေရာချထားရန် သင့်ပါကြောင်းပါဆို၍။ အတွင်းဆောင်သို့ ဝင်တော်မူကြလေ၏။

× × ×

မောင်မြတ်ထင်လည်း ဆုတော်ငွေများနှင့် တခါးပိုလ်မင်းအိမ်သို့ ရောက်သောအခါ ပိုလ်မင်းကြီးဗျာ ပိုလ်မင်းကြီး၏ကျေးဇူးကြီးပါပေတယ်၊ ရော့ဗျာ ငွေတပိသာ ပိုလ်မင်းကြီးသုံးစားတော်မူဘို့ ကျေးဇူးဆပ်ပါတယ်ဗျား၊ ပိုလ်မင်းဝတ်ဆင်လိုသော ပဆိုး-ပဝါ ကြိုက်ထာကို ယူတော်မူပါဟု ပေးလေ၏။

ပိုလ်။ ။ ကောင်းပါပေါ့မောင်၊ အမောင်ရောက်စတုန်းကကျုပ်က မောင့်ကို အညှတရ အလံကားလူ အရှုံးပဲးဟု ထင်မိပေတယ်မောင်၊ အခုံမှ မောင့်အကြောင်းကို ကောင်းကောင်းသိရပါပေပြီ။ ယခင်တွေ့စက ကျုပ်မလေးမခန့်ပြောမိဆိုမိတာများကို

စိတ်ယိုတော်မမူနဲ့နော် သည်းခံတော်မူပါဟု တောင်းပန်တိုးလျှိုးလေ၏။

ထင်။ ။ သည်လိုပေါ့လေ အကြောင်းကို မသိတဲ့အခါ ပြောကျဆိုကျတာပေါ့၊ ဗိုလ်မင်းလဲး လူကဲကိုမခတ်နိုင်တော့ ပြောမိပေမှာပဲးပျော်၊ ဗိုလ်မင်းတောင်းပန်ဒါ မိမိအပေါ်နှိုက် နောင်တော့ အပြောစွဲလာမှာ ကြောက်ရွှေ့လို့ တောင်းပန်ဒါကို ကျွန်တော်သိပါတယ်။ ချမ်းသာစွာနေတော်မူပါ၊ သို့သော် ပေးသနားတော်မူသော ဆုတော်ငွေများကို ကျွန်တော်သားမယားထံသို့ပို့ရန် ကမ်းနားသို့ဆင်းပီး လျှော်ဗြာ၍။ ပေးလိုက်ရအုန်းမယ်၊ ငှါးကိစ္စတုန်းမှ ဗိုလ်မင်းနဲ့ တိုင်ပင်အုန်းမယ်ဆို၍။ ကမ်းနားသို့ဆင်းသွားလေ၏။ ကမ်းနားလျှော်ပို့ပို့သွားလေ၏။ လျှော်ဗြာဗြာကို အခန့်သင့်တွေ့သဖြင့် အကြောင်းစုံမှာကြား၍။ ပေးအပ်လိုက်ပြီးသော် တံခါးပို့လ်အိမ်သို့ ပြန်လှာလေ၏။

ဗိုလ်။ ။ ပြန်လှာပြီးလားမောင် ကိုင်း-ရေများချိုးပါအုန်းပြီးတော့ ထမင်းများ သုံးဆောင်ပါ၊ ပွဲးရံများ အသင့်ပြင်လျက်ယှဉ်ပါတယ်မောင်။

ထင်။ ။ ကောင်းပါပေါ့ခင်ပျော် ဆို၍။ ရေချိုးပြီးနောက်ထမင်းများ စားသောက်ပြီးလျှင် လဘက်ရည်သောက်ရင်း စကားပြောကြသည်ကား ဗိုလ်မင်း ဖုန်းတော်ကြီးဘုရားက ဤမျှလောက်ဆုပေးသနားတော်မူရုံးများ ကျွန်တော်တင်းတိမ်ပါရိုးလား၊ ပေါ်ဦးနဲ့ ကျော်ရွှေးတို့လို့ ဝန်ဖြစ်မှ တင်းတိမ်နှင့်မည်။ ဝန်ကြီးဖြစ်မှ ကျွန်တော်ရွာကို ပြန်မယ်ဗိုလ်မင်း။

ဗိုလ်။ ။ သူတို့လို့ ဝန်ကြီးဖြစ်အောင် မောင်ဘယ်လိုကြီးမယ်တုန်း ပြောပြစ်မ်းပါ။

ထင်။ ။ ကျွန်တော် ကြံမှာက သည်လို့ပျှော်ရွှေး ပေါ်
ဦးတို့ ဝတ်ဆင်သော ဝန်ကြီးများ၏ အဆင်တန်းဆာမျိုးနဲ့ အ^၁
ဆောင်အယောင်များကို ဟောဒီဇိုင်းများနဲ့ ပိုလ်မင်း စီမံပြုလုပ်
ပေးပါဟု ပြောလေ၏။

မောင်မြတ်ထင် ပြောသည့်အတိုင်း တံခါးပိုလ်က ကောင်းပါ
ပြီမောင်၊ ကျူပ်စီမံချုပ်လုပ်ပေးပါမယ်ဆို၍ ၃-ရက်အတွင်း အ^၂
ဆောင်အယောင်နဲ့တက္ခု ပြုလုပ်ပေးအပ်လေသည်။

ထင်။ ။ ကောင်းပါပြီ ပိုလ်မင်း၊ အလွန် ကျေးဇူးတင်ပါ
တယ်၊ အဆောင်အယောင်များကို ကိုင်ရန် လူကောင်းကောင်း
ကိုရှာရှုပေးပါဟု ပြောသည်အတိုင်း တံခါးပိုလ်က မင်း၏
နောက်လိုက်ဖူးသော နားလည်သူများကို ငါးပေးလေ၏။

မောင်မြတ်ထင်သည် ဝန်ကြီးတို့ ဝတ်ဆင်သော ဗောင်းနား
ချောင်း အကြိုး စသည်တို့ကို ဝတ်ဆင်လျက် အဆောင်ကိုင်တို့နှင့်
နံနက် တချက်မတီးမှု နန်းတော်သို့ ဝင်ပြီးလှုပ် လွှတ်တော်ပေါ်
သို့တက်၍။ နေလေ၏။ အဆောင်ကိုင်များလည်း ဆိုင်ရာကခစား
လျက်နေကြလေ၏။

နံနက်တချက်တီးပြီးသော် ဦးပေါ်ဦးသည် လွှတ်တော်သို့လာ
ရောက်ရာ၊ လွှတ်တော်ပေါ်နှိုက် မြတ်ထင် လွှတ်တော်ဝန်ကြီး
ဖြစ်နေသည်ကို မြင်သောအခါ နှုတ်မဆက်ပံ့ပဲး ဘယ့်နှယ်တုန်း
ကရှိ၊ မြတ်ထင်ကို လွှတ်တော်ဝန်ကြီး ဘယ်တုန်းက ခန့်ပါလိမ့်
မလဲး၊ ကျော်ရွှေးများ သိလိမ့်မလား ပြောတတ်ပါဘူး၊ သွားပီး
တော့ မေးအုန်းမယ်ဟု ဦးကျော်ရွှေး အိမ်တော်သို့ သွားပြီးလှုပ်
ဟော- ကျော်ရွှေး မြတ်ထင်ကို ဝန်ကြီးခန့်ဒါ မင်းသိရဲ့လားကဲ့့။

ရွှေး။ မသိပေါင်ကွယ် ဘယ်မှာမြင်ခဲ့သလဲးကဲ့။

ဦး။ သယ်-မင်းသာမသိတယ်၊ မြတ်ထင် ဝန်ကြီးဖြစ်လို လွှတ်တော်ကြီးပေါ် ရောက်ပီးနေပကောကဲ့။

ရွှေး။ မဟုတ်ဖူးကဲ့။ အတွင်းတော်က လွှတ်တော်ဝန်ကြီးခန့်ရင် ငါတို့ လွှတ်တော် ဝန်ကြီးများကို ရွှေးဦးစွာ အမိန့်တော်ကြီးနဲ့ သိစေရတယ် မဟုတ်လားကဲ့။ အခု တို့မှ မသိပဲးနဲ့ ဘယ့်နှယ် မြတ်ထင် ဝန်ကြီးဖြစ်ရသတုန်းကဲ့။

ဦး။ ကိုင်း ဒါဖြင့်လာ နှစ်းတော်ကြီးဝင်၍။ သံတော်ဦးတင်ရအောင်။

J-ယောက်သား တိုင်ပင်ပြောဆို၍ နှစ်းတော်ကြီးသို့ ဝင်ပြီး သော် ဖိုးတော် ရွှေ့တော်နှိုက် ပြာယိုးပြာယာ ခစားကြလေ၏။

ဖိုးတော်။ ဟဲ့-သည်အကောင် J-ကောင် ဘာများဖြစ်လာကြသတုန်း နှင်တို့။

ရွှေး။ မှန်ပါ- လျှောက်ထားရန် ယိုကြောင်းပါဘူရား။

ဖိုးတော်။ ဘာလျှောက်ထားရန် ယိုပြန်တုန်း၊ အမြန်သိလိုတယ် လျှောက်ကြကွယ်။

ဦး။ မှန်ပါ-အရှင့် ဘေးလောင်းတော်၊ ဖိုးလောင်းတော်တို့လက်ထက်တော်မှ စ၍ လွှတ်တော် ဝန်ကြီးလေးပါး ခန့်ထားမြဲး ဖြစ်ပါကြောင်းပါ ဘူရား။

ဖိုးတော်။ ခန့်ထားမြဲး အစဉ်ယိုသည်ကို ဘာဖြစ်ပြန်တုန်းကဲ့။

ရွှေး။ ။ မှန်ပါ-ဖုန်းတော်ကြောင့် ခမည်းတော်ဘုရားလက်
ထက်တော်မှာ လွှတ်တော် ဝန်ကြီး ၅-ပါး ယိုနေပါကြောင်း
ပါဘုရား။

ဖိုးတော်။ ။ ဝန်ကြီးတပါး ဘယ်က လှာ၍ ပိုနေပြန်သလဲး
ကဲ့။

ဦး။ ။ မှန်ပါ-ဖုန်းတော် ကြီးသောကြောင့် မြတ်ထင်သည်
လွှတ်တော်ပေါ်မှာ ဝန်ကြီး ဖြစ်နေပါကြောင်းပါ ဘုရား။

ဖိုးတော်။ ။ ဟာ- ငါ သင်းကို ဝန်ကြီး မခန့်သေးပါဘူး
ကဲ့။ တနေ့တုန်းက ငါသင်းကို စားသုံးရန် ဆုတော်ငွေနဲ့ အဝတ်
အထည်များ ချီးမြှင့် သနားတော် မူလိုက်တယ်၊ သို့သော် သင်းကို
အတွင်းတော်ခေါ်၍။ ကောင်းမွန်စွာ သွင်းခဲ့ကြပါကွုယ်ဟု မိန့်
တော်မူလေ၏။

(အမှာ ၂-ချီး)

သက်ကြီးတို့စကား၊

မှတ်သားရစီစဉ်။

ယဉ်ယဉ် မဖော်ပြု။

မြှုခိုသူ-လူပဏ္ဍာတို့ရယ်၊ နှိုင်းညီယူဆာ။

ဖိုးတော် မင်းတွားကြီး အမိန့်တော်နှင့် ဦးကျော်ရွှေး၊ ဦး
ပေါ်ဦးတို့ မြတ်ထင်ကို သွား၍။ ခေါ်ခိုက် မိဖုရားကြီးက ရိပ်မီ
သဖြင့် ထွက်လာပြီးလျှင် ဖိုးတော်အပါးနှုက် ခစားလျက် နေ
တော်မူ၏။

ဦးကျော်ရွှေး၊ ဦးပေါ်ဦးတို့လည်း လွတ်တော်ကြီးသို့တက်၍၊
ဟူ- သူငယ်ချင်း ဝန်ကြီး မောင်မြတ်ထင်၊ ခမည်းတော် မင်း
ကြားကြီးက နှစ်းတော်ကြီး အတွင်းတော်သို့ ဝင်ပြီးလှုပ် အတိုင်
ပင်ခံရန် တို့ J-ယောက်ကို အခေါ်လွတ်လိုက်တယ် သူငယ်ချင်း၊
ကိုင်း ထ-လာသွားကြဖို့။ ဟု မောင်မြတ်ထင်ကို ခေါ်ရာ မောင်
မြတ်ထင်လည်း ကောင်းမွန်စွာ လိုက်ပါသဖြင့် နှစ်းတော်ကြီး
အတွင်းတော်သို့ ဝင်လှာပြီးသော် အသွေးပါး ရှုံးတော်
နှိုက်ခစားလေ၏။

ဤအခါ ဖိုးတော်နှင့် မိဖုရားကြီးတို့က မောင်မြတ်ထင်ကို
ကြည့်၍ ပြီးတော်မူကြလေ၏။

ဖိုးတော်။ ။ ဟဲ့-မြတ်ထင်၊ မောင်မင်းကို မည်သူက လွတ်
တော်ဝန်ကြီး ခန့်ထား သူကောင်းပြုတော်မူသလဲး။

မြတ်ထင်။ ။ ခမည်းတော် ဘုရား ခန့်ထား သူကောင်းပြု
တော်မူပါကြောင်းပါဘုရား။

ဖိုးတော်။ ။ ဟဲ့မြတ်ထင်၊ နှင့်ကို ငါ ဘယ်တုန်းကများ လွတ်
တော်ဝန်ကြီး ခန့်ထားသလဲးဟဲ့။

မြတ်ထင်။ ။ ဟို တန္နုတုန်းက မယ်မယ်ဘုရား နှစ်းတော်
ဆောင်တွင် ခမည်းတော်ဘုရား မိန့်တော်မူသည်မှာ ကျော်ရွှေး
လဲးဝန်ကြီးဟဲ့၊ ပေါ်ဦးလဲး ဝန်ကြီးဟဲ့၊ နင်လဲးယိုရင် ဝန်ကြီး
ဖြစ်မှာပေါ့ဟဲ့ အမိန့်တော်ရှိသည်ကို နာခံရပါ၍။ ယခုကျွန်တော်
မျိုးယိုလျက် နေသောကြောင့် ကျော်ရွှေး၊ ပေါ်ဦးတို့လို ဝန်ကြီး
လုပ်လှာပါကြောင်း၊ ကျွန်တော်မျိုးသည် စကိုင်း ဘက်နှိုက်
ခမည်းတော် စံနေစဉ်က ဗန်းမော် ကောင်းတုန်းရောက် လောထိုး

လိုက်၍၊ ကျွေးရပါသည်။ တန္ထိကို သုံးခေါက်သာ အိမ်တော်ကို
ပြန်ရပါသည်။

ကျော်ရွှေးမှာ သားတော် များကို ထိန်း၍၊ ရံခါ-မန်းကျည်း
ရွှေက်နှုန်း၍၊ ရောင်းရပါသည်။ ပေါ်ဦးမှာ စကန်-ဖင်ကျယ်
လုပ်ပီး မန်းကျည်းရွှေက်နှု ရောင်းသလိုလို၊ ပဲးလှော့ရောင်းသလိုလို
နှင့်သာ အိမ်တော်မှာ နေရပါသည်။ ကျွန်တော်မျိုးသာ အပင်
ပန်းဆုံး ဖြစ်ပါတယ်။ ကျွန်တော်မျိုးသာလျှင် သာ၍၊ ဝန်ကြီး
ဖြစ်ထိုက်ပါတယ်။ သို့လို့မှ မဖြစ်ပါယင် ကျွန်တော်မျိုး ချက်ချင်း
လဲးပြီး သေစရာသာ ကောင်းပါတွေ့သည်။

ဟိုတုန်းက နန်းတော်သို့ဝင်၍၊ ရှိခိုးရောက်တဲ့အခါ ခမည်း
တော်ဘုရားက နင်လဲးယိုယင် ဝန်ကြီးဖြစ်မှာပေါ့ဟု မိန့်တော်မူ
ချက်အရ ပေးသနားတော်မူတဲ့ ဆုတော်ငွေ့နဲ့ ဝယ်ခြမ်းချုပ်လုပ်
ဝတ်ဆင်ပြီးလျှင် ကျော်ရွှေး၊ ပေါ်ဦးတို့ကဲ့သို့ ဝန်ကြီးလုပ်၍ လှာ
ပါကြောင်းပါဘုရား။

ဤအခါ ဖိုးတော်နှင့် မိဖုရားကြီးတို့က များစွာ ရယ်တော်မူ
လေသည်။

မိဖုရားကြီး။ ။ မြတ်ထင်လျှောက်ထားသည်မှာ မှန်ပါတယ်
မောင်မောင်၊ အိမ်တော်မူ၊ နေစဉ်က သင်း အပင်ပန်းဆုံးဖြစ်ပါ
ပေတယ်၊ သင်းကျွေးလူး များပေတယ်၊ ကျော်ရွှေး တို့လို့မှ ဝန်
ကြီးအဖြစ်ကို မချိုးမြောက်ယင် မချစ်ရာရောက်ပါလိမ့်မယ်၊ သင်း
လဲး ဝမ်းနည်းစရာ ဖြစ်ပါလိမ့်မယ်။ သင်းကိုလဲး တနေရာနှိုက်
ကြည့်ရှုချိုးမြောက် သူကောင်း ပြုတော်မူထိုက်ပါသည်ဟု တင်
လေ၏။

ဖိုးတော်။ ။ ဟုတ်ပါပေတယ်၊ စစ်ကိုင်းအိမ်တော်တွင် နေ၍
ငါတို့ ဆင်းရဲးစွာ နေရစဉ်က သင်းကလေး အပင်ပန်းဆုံးပဲး၊
ကျော်ရွှေး ပေါ်ဦးတို့လဲး သိကြသည်ချည်းဖြစ်တယ်၊ မူးဟောင်း
မတ်ဟောင်း ဝန်စုမျှူးတို့နဲ့ တိုင်ပင်၍၊ ပေါ်ဦး၊ ကျော်ရွှေးတို့လို
တန်းတူ ရာထူးမျိုးဖြစ်အောင် မြတ်ထင်ကို ဝန်ကြီးနေရာတခုကို
ရွှေးချယ် ခန့်ထားရမည်၊ မြတ်ထင်ကလည်း ဟိုအိမ်တော်မှာကဲ့သို့
ကျော်ရွှေး၊ ပေါ်ဦးတို့ကို မလေးမခန့် မပြုလေနဲ့ မိန့်တော်မှာ
လေ၏။

ထင်။ ။ မှန်ပါ-ငယ်စည်အခါက ငယ်စည်အလျောက်၊ ဆင်း
ရဲးစည် အခါက ဆင်းရဲးစည် အလျောက်၊ ချမ်းသာစည်အခါ
ချမ်းသာစည်အလျောက်၊ ရာထူးဂုဏ်ကြီးမြင့်သည့်အခါ ကြီးမြင့်
သည့်အလျောက် စိတ်ကိုပြောင်းလဲ ဆင်ခြင်ရကြောင်းကို သိပါ
သည်ဘုရား။

ဖိုးတော်။ ။ အေး-အေး- ကောင်းပါ၊ ဓနရုဏ် ရယိုသောအ
ခါ ပညာရုဏ် ယိုသောအခါ ချိုးမြှင့်သော ရာထူးရုဏ် ရယိုသော
အခါများမှာ ခမာရုဏ်ကို ကြပ်ကြပ် ဖက်ရမည် ကြားလား-
ပေါ်ဦးတို့၊ မမိုက်ကြနဲ့နော် မိန့်တော်မှု၍ အတွင်းဆောင် ဝင်
လေ၏။

ဖိုးတော် အမိန့်တော်မြတ်အတိုင်း မျှူးဟောင်း မတ်ဟောင်း
များနဲ့ အတူ တိုင်ပင်ကြပီးလျှင် ဦးကျော်ရွှေး ဦးပေါ်ဦးတို့က
မောင်မြတ်ထင်နဲ့ တော်သောနေရာကို ရွှေးချယ်စိစစ်ရာ ကသည်း
မြင်းတပ်အဖွဲ့နှင့် အကူပတ်မြင်းဝန် လွှတ်တော်ဝန် အတွင်းဝန်
ရာထူးကို ခန့်ထား သူကောင်းပြုတော် မူးသင့်ကြောင်း သံတော်ဦး

တင်လွှာ ဆက်သွင်းချက်အရ ဖိုးတော် မင်းတြားကြီး အလွန်မှ ဝမ်းမြောက်တော် မူ၍၊ မောင်မြတ်ထင်ကို အကဲပတ် မြင်းဝန် လွှတ်တော်ဝန် အတွင်းဝန် ရာထူးဖြင့် အမှုတော် ထမ်းရွက်၍၊ နေရာလွှတ် ခစားရန် သူကောင်းပြုတော်မူလေသည်။

(အကဲပတ် မြင်းဝန် ခန့်ထားခြင်းမှာ ဖိုးတော် လက်ထက်က အဖြစ်သည်။)

မောင်မြတ်ထင်သည် အကဲပတ် မြင်းဝန် လွှတ်တော်ဝန် ဖြစ် လျှင် သင့်လျှော်သောအခါ သမယတွင် မိမိ သားမယားများကို ခေါ်၍၊ နှစ်းမြို့တော်အတွင်း အမိန့်တော်နှင့် ချထားသောနေရာ နှိုက် ဝင်းအိမ်တော်နှင့် နေလေ၏။

တန္နားအခါ မောင်မြတ်ထင်သည် မြောက်ပြင် တံခါးပိုလ်အိမ် သို့သွား၍၊ ဝန်ကြီးခန့်တော်မူသော စာချွန်တော်ကို ပြလေ၏။ တံခါးပိုလ်က ကြောက်ရွှေ့သောကြောင့် ရှိခိုးလျက် မှန်ပါ ကျွန် တော်မျိုးအပေါ်နှိုက် အပြစ်ယိုသည်များကို ချမ်းသာပေးတော် မူပါ ဘုရားဟု လျှောက်ထား တောင်းပန်လေ၏။

ထင်။ ။ မကြောက်ပါနဲ့ ပိုလ်မင်း၊ ပိုလ်မင်းကျေးဇူး အ လွန်ကြီးပါတယ်၊ ပိုလ်မင်း အလိုရှိတဲ့ ရာထူးများကို ပြောပြပါ ကျွန်တော် မ,စ ကြည့်ရှုပါမည်။

ပိုလ်။ ။ မှန်ပါ- ကျွန်တော်မျိုးသည် အသွောက်နှင့်နီးနီး ဘုရင် မင်းမြတ်နဲ့ မပြတ်တွေ့ရတဲ့နေရာက အမှုတော်ကို ထမ်းရန် အလို ယိုကြောင်းပါ ဘုရား။

ထင်။ ။ ကောင်းပါ- နက်ဖြန်လွှတ်တော်တက်ချိန် လွှတ်တော် ကြီးသို့လာခဲ့ ပိုလ်မင်း၊ ယခင်က အဆောင်အယောင်ကိုင်၍ လွှတ် တော်သို့ လိုက်လှာသော လူများသည် ကျွန်တော်ထံနှိုက် အမှု

ထမ်းလိုက သူတို့၏ အရည်အချင်းကို ကြည့်ရှု၍၊ ချီးမြှောက်ပါ မည်၊ ရှင်းတို့ကို မေးမြန်း၍၊ ကျွန်တော်ထံသို့ ပိုပါ ဗိုလ်မင်းဟု မှာထား၍ အိမ်တော်သို့ ပြန်လှာလေသည်။

နောက်တန္န ကျသောအခါ လွှတ်တော်ကို တက်ချိန်ရောက် သဖြင့် ဝန်ကြီး ဦးမြတ်ထင်သည် လွှတ်တော်တက်၍၊ ဦးကျော် ရွှေး ဦးပေါ်ဦးတို့နှင့် အကျိုးအကြောင်း ရှေးဖြစ်နောင်းဖြစ် စကားများကို နှီးနှောပြောဆို ဆွေးနွေးကြ၏။

ဦး။ ။ ဟော- မောင်မြတ်ထင်၊ ယခု လွှတ်တော်ဝန်မင်းဖြစ် လှာပြီကဲ့။ ဝန်ကြီးနဲ့တူအောင် စိတ်ကို ပြောင်းလိုက်ပါ သူငယ် ချင်း၊ ဟိုစစ်ကိုင်းဘက် နေတုန်းကလို စိတ်မျိုး ထင်ပီးတော့ ဆဲး လား ဆိုလား မလုပ်ပါနဲ့ သူငယ်ချင်း၊ အဆောင်ကိုင် စသော် စာရေးစာချို့ ဝန်ထောက် သံတော်ဆင့် နာခံတော်တို့ ကြားယင် မတော်ဘူးကဲ့။ ရှုက်စရာကြီး ဖြစ်ပါမယ် သူငယ်ချင်း ဆင်ခြင် ပါနော်။

ထင်။ ။ ငါသိဘာတယ်ကွယ်၊ ဒါလောက် ငါမမိုက်ပါဘူး ကဲ့။ ငါမတော်ဘာကို ပြုလုပ်ပြောဆိုမိသော် မင်းတို့က ငါကို ပြောပြရမယ်ကဲ့။ ကျော်ရွှေး မင်းလျောတော်နဲ့ ရောက်လှာတုန်းက ငါပဲစည်းကလေးကို ထမ်းပီးတော့ လျောတော်နားသွားပီးရပ် လိုက်တယ်၊ ဒီတုန်းက မင်းငါကိုတောင် နှုတ်မဆက်ဖူး။

ရွှေး။ ။ မင်းကို ငါနှုတ်ဆက်ခံ့ဘမလားကဲ့။ ငါနှုတ်ဆက် လိုက်ယင် မင်း ငါကို ဆဲးမှာ ကြောက်ထာနဲ့ ငါအမှတ်မဲ့ မသိ ယောင်ဆောင်ပီး နေလိုက်တယ်၊ အဲဒါ မင်းအမှတ်ထားပီးတော့ ငါကို စိတ်ခုမနေနဲ့ကဲ့။

ထင်။ ॥ အေးပါက္ခယ် ငါအမှတ်မထားပါဘူး၊ စကားစပ်မီလို့ ပြောဒါဘာ၊ နှိုးပီးတော့ မင်းတို့ J-ယောက် ဒီလွှတ်တော်ပေါ်မှာ စကားပြောသံကြားလို့ ငါပဲးစည်းကို ထမ်းပီးတော့ လျေကားတက်ပီး ရပ်နေတယ်၊ မင်းတို့ ငါကို မခေါ်ကြဘူး၊ ငါဆဲးမှာကြောက်လို့ မခေါ်ကြဒါပဲးလို့ အောင်းမေ့ပီး ငါလွှတ်တော်ကဆင်းပီးတော့ နှစ်းတော် မယ်မယ်ကြီး အဆောင်ရောက်အောင် သွားရသက္ခဲ့။

ဦး။ ॥ လွှတ်ပေါ် မင်းတက်လှာတုန်းက ကျော်ရွှေးနဲ့ ငါမြှင်ပါရဲ့၊ မင်းဆဲးမှာကြောက်လို့ မခေါ်ပဲး မသိယောင်ဆောင်ကြသက္ခဲ့။ မင်းကို တို့က အမျက်ယိုလို့ မဟုတ်ပါဘူး သူငယ်ချင်း။

ထင်။ ॥ အမှတ်မထားပါဘူးက္ခယ်၊ ငါဆဲးမှာ ကြောက်လို့ နေကြဒါ သိပါရဲ့၊ ဒါထက် သူငယ်ချင်းတို့ရယ်၊ ဟိုက တက်လှာဒါ ငါကျေးလူးရင်ပါက္ခယ်၊ မြောက်ပြင်တံခါးပိုလ် ဖြစ်ပါတယ်၊ သူကို ဖုန်းတော်ကြီးနှင့် မပြတ် တွေ့နိုင်တဲ့ ရာထူးအလုပ်မျိုးကိုခန့်ထား ချိုးမြောက်ချင်တယ်၊ မင်းတို့ ကြည့်ရဲ မစပါအုန်းက္ခယ်။

ဦး။ ॥ မင်းတံခါးပိုလ် စာရေးစာဖတ်များ တတ်ပါရဲ့၊ လားက္ခဲ့။

ထင်။ ॥ ငါတော့ မစမ်းရသေးဘူးက္ခဲ့။ ခေါ်ပီး စုံစမ်းပါ အုန်းသူငယ်ချင်း။

ဦး။ ॥ အေး- မင်းလူကို ခေါ်လိုက်ပါက္ခယ်။

ထင်။ ။ ပိုလ်မင်း သည်ကို ရောက်အောင်လာပါ ဟောဒီမှာ
ထိုင်ပါ မကြောက်ပါနဲ့ပျ ထိုင်သာထိုင်ပါ စာရေးစာဖတ်များ
တတ်ပါရဲ့လားပျ ပိုလ်မင်း။

ပိုလ်။ ။ မှန်ပါ အတော်အတန်လောက် သင်ကြားခဲ့ဘူးပါ
ဘုရား။

ထင်။ ။ ဘာတုန်နေသလဲး ဘုရားမထူးပါနဲ့ပျ၊ ရဲးရဲးပြော
ပါ မကြောက်ပါနဲ့။

ဦး။ ။ ရွှေ့-ပိုလ်မင်း၊ သည်အမိန့်စာကို ဖတ်စမ်း။ တံခါး
ပိုလ်ကကောင်းစွာဖတ်ပြလေ၏။

ရွှေ့-သည်သံတော်ဦး တင်လွှာကို ဖတ်စမ်း။ ကောင်းစွာ
ဖတ်ပြလေ၏။

ရွှေ့-သည်အလူ။တော်ဆုတောင်းစာကို ဖတ်စမ်း။ ကောင်း
စွာဖတ်ပြလေ၏။

ဟောဒါက နာခံတော်တို့ဖတ်တဲ့ ဆုတောင်းစာ ဖတ်စမ်း။
ကောင်းစွာ ကျကျန်န သေသေချာချာ ဖတ်ပြလေ၏။

ရတု-ရကန်-အဲး-အက်-လူးတား-သာချင်း-ဓားချင်း-ပျို့.
မောက်ဂွန်း-များကို ဖတ်နိုင်ရဲ့လား။

ပိုလ်။ ။ မှန်ပါ-ခိုင်းတော်မူရာ အသုံးခံနိုင်မည် ဖြစ်ပါ
ကြောင်းပါဘုရား။

ဦး။ ။ ဓမ္မသတ် ရာဇာတ်များ ခေါက်မိရဲ့လား။

ပိုလ်။ ။ မှန်ပါ မနုရင်း မနုကျယ် မနုသာရ ရွှေမျဉ်း ကိုင်း
စားမနု မနုဝဏ္ဏနာ ဓမ္မဝိလာသ ဝိနိစ္စယ ပကာသနီမှစ၍။ ဖြတ်

ထုံးအစောင်စောင် ကောက်ချက်အမျိုးမျိုးများကို လေ့ကျက်ဖူးကြောင်းပါဘူရား။

ဦး။ သတ်ပုံမ် သတ်ညွှန်းများ ခေါက်မိပါရဲ့လား။

ဗိုလ်။ မှန်ပါ စာပေစီကုံး ရေးသားရန် စေခိုင်းတော်မူ၍၊ ရေးသားစီကုံးရပါက သတ်ပုံမ် မှားခဲ့ရင် လက်ကို အဖြတ်ခံ့ပါကြောင်းပါဘူရား။

ထင်။ ဒါဖြင့် ဗိုလ်မင်း ကျွန်းတော်ထက်တတ်နေပါပကောကျွန်းတော်လဲး လွှတ်တော်ဝန်ကြီးသာ သူကောင်းပြု ခန့်တော်မူလို့ဖြစ်နေတယ် ဘာမျှမတတ်သေးဘူးပျော်မင်းထံ ဆည်းကပ်သင်ကြားရအုန်းမယ်၊ ကျွန်းတော်ကို တဆိပ်သင်ပြပါနော် ဗိုလ်မင်း။

ဗိုလ်။ ပြက်ရယ်ပြုတော် မမူပါနဲ့ ဘူရား၊ အရှင်များ စေတော်မူရာ အမိန့်တော်ကို နာခံ၍၊ အမှုတော်ကို ထမ်းရမည့် ကျွန်းဖြစ်ပါကြောင်းပါဘူရား။

ထင်။ ဟုတ်တယ် ဗိုလ်မင်း၊ ရယ်စရာပြောတယ် မထင်နဲ့ ကျွန်းတော်က ဝန်ကြီးဖြစ်ပေတဲ့ မသိဒါကို မသိဘူးပဲး မတတ်တာကို မတတ်ဘူးပဲး နားမလယ်ဒါကို နားမလယ်ဘူးပဲး ဝန်ကြီးဂုဏ်နဲ့ ဟန်ကြီးပန်ကြီး လုပ်ပီးတော့ မာနကြီးနဲ့ တတ်ယောင်ကား ဟန်ဆောင်ပီးမာနနဲ့ ဟန်ကြီးဂုဏ်မောက်နေတဲ့အကောင်များကိုတော့ သင်းတို့အတွက် ရှုက်ပီးတော့ စွဲသွား၊ ကျွန်းတော်တော့ ဗိုလ်မင်းလောက် အဟုတ်မတတ်ဖူးပျော်။

ဦး။ အောင်မယ် မောင်မြတ်ထင်က ဝန်ကြီးဖြစ်လို့ ဂုဏ်ဖော်နေလို့က်တာ တတ်တာတမျိုး လိမ္မာဒါတမျိုး ဝန်ကြီးဖြစ်

တာတမ္မား ဘဝပါရမီကဲ့၊ လိုချင်တတ်ချင်လျှင် ပညာယိုကိုခေါ်၍၊ အိမ်ဦးကတင်ပီး ကိုးကွယ်ထား နေ့ညွှေဆည်းကပ်၍၊ မေးမြန်းသင်ကြားပါလဆင် အထိုက်အလျှောက်တတ်မှာပေါ့ကဲ့။

ထင်။ ။ အေးလေ ဒါကြာင့် ဗိုလ်မင်းထံ ဆည်းကပ်သင်ကြားရမည် အကြာင်းကို ပြောဒါ ဗိုလ်မင်းက လျှင်တယ်ထင် နေတယ်ကဲ့။

ဦး။ ။ ဟေ့- မွန်းကျော်ရွှေး၊ မောင်မြတ်ထင် ကျေးဇူးရှင်တဲ့ ကွယ် ဘုရင်မင်းမြတ်နဲ့ နီးနီး အမှုတော်ထမ်းလိုသတဲ့ကဲ့။ သူကို ငါစစ်ပီးတော့ ကြည့်စမ်းတယ်၊ အတွင်းဝန် လွှတ်တော်ဝန်ကြီးများဖြစ်ထိုက်ပေတယ်။

ရွှေး။ ။ ဗိုလ်မင်းပညာ အရည်အချင်း ပြည့်စုံလျက် ဘယ့်နှယ်ကြာင့် ရာထူးတိုးတက်ကြီးမြင့်ခြင်း မဖြစ်သလဲး။

ဗိုလ်။ ။ မှန်ပါမစ၊ သနားမည့်အရှင်ကောင်းကို မမှီခိုမဆည်းကပ်ရတော့ တံခါးဗိုလ် အလုပ်နဲ့ပင် နေရပါကြာင့်း “ပြာမှေးမီးခဲးရှိန်ဝါစဲးသော် သဟဲးထောက်ကူ လေညှင်းဟူသား မိတ်သူတော်ကောင်း အသင့်ချောင်းလျက် ရှည်ပေါင်းလေရာ မိုယ်းမရှာ၍၊ ရခါကောက်ညွှန် မိုယ်းရေဆွန်းမှ စည်ပြန်သို့သွွန်း မည်းမြန်းအောင် ခင်ပွန်းမိတ်ကောင်း ပြောင်းကပင်းသင်း ရေရှင်သွင်းသော် မင်းခကောက်မျိုး ဖွံ့ဖွံ့ဖြိုးလိမ့်”ဟု ရာဇ်သာတီခန်းနှိုက် စပ်ဆိုထားပါကြာင့်း အမှုကောင်း သဟဲးကောင်းကို မရတော့ မီးခဲးပြာဖုံး ဖြစ်နေရပါကြာင်းပါဘူရား။

ရွှေး။ ။ ဗိုလ်မင်းအထက်က အရာယိုတို့က နှိုပ်ထားသည်နှင့် တူတယ်။ နှိုပ်ထားခြင်းမှာလည်း သူတို့ထက်တတ်သိလိမ့်သော

ကြောင့် သူတို့အပေါ်ကို ကျော်လွန်လွမ်းမိုးသွားမည်ကို စိုးသဖြင့် နှိပ်ခြင်းတပါး၊ သူတို့ကို နှိမ့်ချပျုပ်ဝပ်စွာ မခစားသူတို့အထက် က ဝန်ကြီးများထံသို့ ထွက်ဝင်သွားလာနိုင်သဖြင့် ငါတို့ကို ကျော်လွန်ပီးတော့ ဝန်ကြီးများထံသို့ သွားရမလား စာပေးစာယူလုပ်ရမလားဟု စိတ်ခုံသောကြောင့် နှိပ်ခြင်းတပါး၊ သူတို့ကို လက်ဆောင်ပဏ္ဍာ မဆက်သသောကြောင့် နှိပ်ခြင်းတပါး၊ ငုံးသုံးပါးတို့တွင် တပါးပါးနှင့် ပိုလ်မင်းနှီးက် ထိခိုက်ခြင်းဖြစ်၍၊ မကြည့်မရှုပဲ နှိပ်ထားခြင်းလက္ခဏာနှင့် တူသည်ထင်ပေတယ်။

ပိုလ်။ ။ မှန်ပါ အမှန်ကို မလျော်ကိုပဲကြောင်းပါဘူး။

ရွှေး။ ။ ကောင်းပါ နက်ဖြန်လာခဲ့၊ ဘုရင်မင်းမြတ်၏ သံတော်ဆင့်ကြီးရာထူးကို ခန့်ထား သူကောင်းပြုရန် သံတော်၏ီးတင်ပေးပါမည် ဘာမျှမကြောက်လေနဲ့ သံတော်ဆင့်ကြီးရာထူးကို ရပြီဟု မှတ်သွားပေတော့။

ပိုလ်။ ။ ကျေးဇူးရှင်ဘူးအမိန့်ကို နာခံရသည်နှင့် တြိုင်နက် မနောမယ ရတနာကျောက်မျက်ရွဲးကြီးကို ရဘိ၏သို့ အလွန်မှ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း၊ တခါဖြင့် အမှုကောင်းကို ကံထူးလို့ မြိုခိုရပါသဖြင့် စောင်းတော့မည် မဟုတ်ပါကြောင်း သို့ကျွန်တော်မျိုး ဦးတင်ပါ၏။

ဦး။ ။ အင်း-အင်း-ကောင်းပါ ပြန်ပေအုန်းတော့၊ နက်ဖြန်တော့ ခန့်စာ စာချွန်တော်ကို လှာ၍ယူ အမှုတော်ကို ကြပြန်အောင် ထမ်းပေတော့ပိုလ်မင်း။

ထင်။ ။ ပြန်ပေတော့နော် ပိုလ်မင်း နက်ဖြန်တော့ ရွှေ့တော်သို့ဝင်၍၊ ခစားရလိမ့်မယ်ထင်တယ်၊ နက်ဖြန် ပိုလ်မင်းလာ

လျှင် ခုတင်က ဗိုလ်မင်းရွတ်ပြတဲ့ ဖြာမေးမီးခဲးဆိုတဲ့ဟာကလေး
ကို ရေးခဲ့ပါမိုလ်မင်း မမေ့ပါနှင့် ကျူးကျက်ထားချင်လိုပါ
ပိုလ်မင်း။

ရွှေး။ ။ မောင်မြတ်ထင်ကလဲး ခုမှုပဲး တတ်ချင်နေပေါ့
ကိုကွဲ့။ တဖြေးဖြေးတော့ မင်းလုပ်ရင်း ကိုင်ရင်း တတ် လှာ
ပါလိမ့်မယ်။ အတွေ့ရ အမြင်ရများတော့ မတတ်ချင် ပေတဲ့
မနေရဘူးဟေ့ ငါ့လက်အောက်က အကောင်တေပဲး ငါမသိဒါ
မမေးပါဘူး ငါရှုက်ပျက်လိမ့်မယ်ဟု ရာထူးကလေးနဲ့ ဘုရားထူး
ခံရတဲ့ ဂုဏ်ကလေးနဲ့ မာနကြီးနေယင် နောင်အရေးယိုတော့
ခွေးအိုကြီးလက်ပေးသလို ဖြစ်နေမှာပေါ့ သူငယ်ချင်း။

ဦး။ ။ မွန်းကျော်ရွှေး ပြောဒါဟုတ်တယ် မောင်မြတ်ထင်
အတတ်ပညာပဟုသုတ အလိုယိုသောသူသည် မာနတရားကို နှိမ့်
ချလျှင် မိမိဉာဏ်စွမ်းယိုသလောက် တတ်မြောက်ကြသည် ချည်း
ဖြစ်တယ် ဝန်ကြီးဆိုတော့ နိုင်ငံဝန်ထမ်းကြသဖြင့် မယိမ်းမယိုင်
အောင် ဆောင်ရွက်နိုင်ကြမှ ပြည်သူပြည်သား ချမ်းသာကြမှ
ဝန်ကြီးနဲ့ တူကြမည် ဝန်ကြီးအဂါနှင့် ပြည့်စုံအောင် သင်ကြား
တတ်မြောက်မှ တော်ချေမည်။ ဥပဒေထုံးတမ်း ယိုသည်အတိုင်း
စီမံရွက်ဆောင်ကြပါလျှင် ဝန်ကြီးနဲ့တူကြမှာဘဲးကွဲ့။ မိမိထင်ရာ
ကို လုပ်ကိုင်စီမံလျှင် ဝန်ကြီးမဟုတ် ရှုပြီး အရှုပ်ဟု သမုတ်ကြလိမ့်
မည် အဲးဒါများစွာလိုသည် ဝန်ကြီးဖြစ်ရှုနှင့် မဟုတ် သေးဘူး
နော်။

ထင်။ ။ ဟုတ်ပါပေတယ် ဝန်ကြီးနဲ့တူမှ ဆိုဒါမှန်ပေတယ်
ဒါကြောင့် ဝန်ကြီးနဲ့တူအောင် ယခုအားထုတ်ရပေ ဒါပဲးကွဲ့။

ဝမ်းသာလိုက်လေကွယ် သူငယ်ချင်းတို့ ငါကျေးဇူးရင် တံခါးပိုလ်
သူလေ့ကျက်ထားသောပညာနှင့် သူကို ရာထူးချီးမြှင့်ခန့်ထား
ပုံသင့်မြတ်ပါပေကွယ်။ သံတော်ဆင့်ကြီးကတ်၍၊ ရွှေတိုက်ဝန်
အတွင်းဝန် ပြတိုက်ဝန် လွှတ်တော်ဝန်ကြီးများတိုင် တိုးတက်ရာ
ထူးကြီးမြှင့်နိုင်ဒါပေပဲးကဲ့။

ဦး။ ။ ယခုလို ပညာပဟုသုတများစွာ တတ်မြောက်တဲ့
လူများ ထိုအုန်းမှာပဲးကဲ့။ အမြိုက်ငါးကို မရတော့ ဆင်းရဲပီး
နေကြမှာပဲး၊ ထောက်လှမ်းစုံစမ်း၍၊ အမိန့်တော်နှင့် ဆင့်ခေါ်
ပြီးတော့ ငှင်းတို့၏၊ ပညာအရည်အချင်းကို ထောက်၍၊ သင့်လျှော်
သော ရာထူးများနှင့် သူကောင်းပြုချီးမြှင့်ရန် သတိပြုကြမှ တော်
မည် မောင်မြတ်ထင်။

ရွှေး။ ။ ဟုတ်သကွယ် ဓဟ္မသုတ ပညာရှိတယ် မယိုတယ်ကို
ပညာရှိမှ သိတယ်ဟေ့၊ တို့မြန်မာပညာများကို မတိမ်မမြှုပ်စေရန်
တတ်မြောက် ကျမ်းကျင်သောသူတို့ကို မိမိတို့ထက် ကျမ်းကျင်
နားလည်သည့် ဌာနက ဆိုင်ရာဆိုင်ရာ အမှုတော်ကို ထမ်းယွက်
စေရန် အမျိုးသားကို ဂုဏ်မနိမ့်အောင် စောင့်ရွှောက်ကြမှ တော်
မယ်ဟေ့။

ထင်။ ။ အေးပေါ့ကွယ် သည်လိုမှ မိမိအမျိုးသားတို့၏
ဂုဏ်ကို ထင်ပေါ်အောင် မချီးမြှင့် မစောင့်ရွှောက်ယင် မင်းတို့
ငါတို့ သရို့ဟတရား ပျက်ရာကျမှာပေါ့၊ ပရဟိုတကို စောင့်
ရွှောက်သည့်အတွက် အတ္ထဟိုတဖြစ်သော မိမိအကျိုးသည် အလို
လို ပြည့်စုံ၍ လာဒါကလားကွယ်၊ နှဲ မွန်းကျော်ရွှေးကော ဘယ်
တော့ ရန်ကုန်ကို စုန်မလဲးကဲ့။

ရွှေး။ ။ ငါ J-ရက် ၃-ရက် အတွင်း အမိန့်တော်ခံပီး စုန်တော့မယ်ကွယ် မွန်းပေါ်ဦးက မောင်မြတ်ထင် တံခါးဟိုလိုကို သံတော်ဆင့်ကြီးခန့်ရန် အမိန့်တော်ခံပေးပါကွယ်၊ နက်ဖြန်တော့ မင်း အတွင်းတော်ဝင်လိုက်ပါ၊ နေမျိုးသိဒ္ဓကျော်ခေါင် ဘွဲ့ကို ပေးသနားရန် သံတော်ဦးတင်ပါကွယ်။

ဦး။ ။ အေးကွယ် စိတ်ချပါ ငါဆောင်ယွက်ပမယ်၊ မင်းလဲး မိမိ အုပ်ချုပ်ရတဲ့ နယ်ပယ်အတွင်းက ဆင်းရဲသား ကျွန်တော် များကို ချမ်းသာအောင် ကြည့်ရှုပါကွယ်၊ မင်းတို့ငါတို့မှာ သည် မင်းလက်ထက်တော်နှိုက် ဘယ်တော့မှ ရာဇ်ဖြစ်နဲ့ သေကြရမည် မဟုတ် အရှင်အားကိုးနှင့် မတရားတဲ့အမှုကို ရှာကြံ့၍ နှိုပ်စက် ညွှန်းပန်းခြင်းကို မပြုပါနဲ့ သူငယ်ချင်း။

ထင်။ ။ ဟုတ်တယ်ဟေ့ မိမိကြည့်ရှုနိုင်ခွင့်ရတဲ့အခါ ကြိုး စားပီးတော့ ကြည့်ရှုမ, စပါသူငယ်ချင်းရယ်၊ မိမိကို အမှုပြု၍ သူ တပါး ချမ်းသာပါစေ၊ မိမိကို အမှုပြု၍ သူတပါး ဆင်းရဲပင်ပန်း ခြင်းကို မဖြစ်ပါစေနဲ့ကွယ်၊ ကြပ်ကြပ်သတိပြုပါ သူငယ်ချင်း။

ရွှေး။ ။ လူအမျိုးမျိုး ယိုတယ်ကွဲ့၊ နှိုပ်သင့်သော သူတို့ကို တော့ အာဏာနဲ့ တန်လျှင် အာဏာနဲ့ ပြီးစေရဒါပဲးကွဲ့၊ ပြည် အန္တရာယ်ဖြစ်မည့် ပြည်လျေးပြည်မွားများကိုတော့ စပါးဖျင်း များလို့ အသုံးမကျ၍၏၊ တော်ရာသို့ ဖျောက်တန်ယင် ဖျောက်ရ သကွဲ့၊ ဖြောင့်လို့ရမည့် သူတော့ ဖြောင့်ရသကွဲ့၊ သူခိုးဒါးမြဲ လူဆိုးကို အလို့လိုက်ယင် မြို့နယ်ကျေးရွာ ဘယ်မှာ အေးချမ်း တော့မလဲ၊ အအုပ်အချုပ် ညံ့ဖျင်းရာသို့ ရောက်မှာပေါ့ကွဲ့၊ ချီးမြှုင့် ထိုက်သူကိုလည်း အရည်အချင်းကိုထောက်၍ အထိုက်အလျောက်

ချီးမြောက်ရသကဲ့၊ အသက်စည်းစိမ်တိုကို ပျက်စီးသင့်သောသူတို့
ကိုတော့ သူပြုကျင့်သော အမှုအတိုင်း သွားစေရသည်။ အချို့
နေရာနှိုက် ကြောက်ရုံ ချမ်းရုံ ပြိုမ်ဝိပြားရုံဖြင့်သာ အာဏာ
ထားလျက် စီမံအုပ်ချုပ်ရပေတယ်ကဲ့။

ဤကဲ့သို့ အကျိုးအကြောင်း ပြောဆိုဆွေးနွေး တိုင်ပင်လျက်
အတွင်းတော်မှုရောက်လှသော အမိန့်များကို နာခံဆောင်ရွက်
ရန် ယိုသမျှကို စီမံပြီးစီးသော လွှတ်ချိန်ကုန်၍၊ ဆင်းကြပြီးလှုပ်
ဝင်းအိမ်တော်သို့ အသီးသီးပြန်ကြလေ၏။ နောက် ဦးကျော်ရွှေး
သည် အမိန့်တော်ခံ၍၊ ရန်ကုန်သို့ စုန်သွားလေသည်။

မဟာမြတ်မုနိရှင်ပွားတော် ပဋိဆောင်ခြင်း

သက္ကရာဇ် ၁၁၄၆-ခုနှစ် ဖိုးတော်မင်းတြားကြီးသည် သား
တော်ကြီး မဟာဥပရာဇာအား ရခိုင် ဓညဝတီပြည်ကြီးကို သိမ်း
ယူတော်မှုရန် ခန့်တော်မှု၍၊ သားတော်ကြီး မဟာဥပရာဇာသည်
ကြည်းတပ် ရေတပ်ပေါင်း ၃၃ တပ် တိုက်ဆင် ၅၄၀ မြှင့်း
၅၄၀၀ စစ်သည်သူရဲး ၅၄၀၀၀ တို့နှင့် သက္ကရာဇ် ၁၁၄၆-ခု
တန်ဆောင်မုန်းလဆန်း ၄-ရက် စနေနေ့တွင် ရခိုင် ဓညဝတီ
ပြည်သို့ ချိုတက်တော်မှုသည်။

ဓညဝတီပြည် ယုံးမြှုကျွန်းသို့ ကူး၍ တိုက်တော်မှုသည့်အခါ
ယုံးမြှုကျွန်းတွင် ရခိုင်မင်းဟောင်း ဓမ္မရာဇ်ရာဇာသား အိမ်ရွှေ့
နေဘူးသူက လူသုံးသောင်းကျော်နှင့် ဆီးဆို့ လုပ်ခံသော်လည်း
မဟာဥပရာဇာကိုယ်တော်တိုင် ကွပ်၍၊ တိုက်သောကြောင့် ရခိုင်

အိမ်ရွှေမင်း မရပ်မတည် မခံနှိုင်၍၊ ယံးပြတ္တန္တန်းလုံးကို ရတော်
မူသည်။ ရခိုင်အိမ်ရွှေမင်းမူကား ရုံးမိသမျှနှင့် လျှစီး၍ ပင်လယ်
သို့ထွက်ပြီးသောကြောင့် လွတ်လေသည်။

မဟာဥပရာဇာလည်း လောင်းကြက်မြစ် အရွှေဘက် ပိုး
ချည်ကျန်းတွင် တပ်ချေပ်တော်မူလေ၏။

ရခိုင်အိမ်ရွှေမင်းနှင့် ရခိုင်မင်း ယောက်ဖ ဓားပိုင်ကြီးတို့
ရခိုင်မင်းညီမင်းသား မှုံးတော်မတ်တော် ရဟန်းပညာယိုတို့ ရုံးစု
၍၊ ရခိုင်ဘုရင်ကို လျှောက်ကြသည်မှာ ယခု မရမာမင်းသား
တော် မဟာဥပရာဇာသည် ရခိုင်မြို့ရင်းတိုင်အောင် ချိတက်ပေါက်
ရောက်လှာသည်။ ပိုလ်ဘာအန်အားက ရီးလှတေး မရမာမင်း
သားတော် ဥပရာဇာလေး ဘုန်းလက်ကရုံးအာဏာအလုံးအရင်း
နှင့် ပြည့်စုံသောကြောင့် ရခိုင်ပိုလ်မှုံးတပ်မှုံးစစ်သည် ရဲးမက်
အပေါင်းတို့ မရမာတယောက်ကို ရခိုင်တရာ မတွေ့စုံတေးဟို
ချေသည်။

ဤစစ်ကိုအောင်မြင်အောင် တတ်နိုင်ချိမ်မည်မှုတ်။ သို့ကြောင့်
သွေ့မိဖုရားခေါင် ကရီးတွင် မြင်တည့် သွီးတော်အရှင် မြောက်
တော်ကို မရမာမင်းသို့ဆက်သသော် ရခိုင်ပြည်ကရီးဝယ် စည်းစိမ်
မပျက်နေပါရအောင် ကြံ့ဆောင်တော်မူမှ ဘုရားကိုယ်တော်နှင့်
တက္က တိုင်းနေသွေ့လူ ပြည်သူသတ္တာ အပေါင်းတို့ ချမ်းသာရ
နိုင်မည်ကို လျှောက်ကြရာ ရခိုင်မင်း မဟာသမတရာဇာ မိန့်သ
ကား၊ ရွှေးရခိုင်ပြည် ကရီးဝဲးမင်းပြုကုန်သော ဖေးလောင်းတော်
ဖိုင်းလောင်းတော်အဆက်ဆက် မရမာမင်းတို့သို့ သွီးဆက်ဖူးသည်
ကို ထုံးရာဇ်မထွက် မဟိုတေး။ ရခိုင်မင်းရာဇာကရီးလက်ထက်

တောင်င့်ကေတုမတေကို မင်းပြုသ မရမှာမင်းက သီးကညာနှင့် အမြာက် တထောင်ကျော် ယုံးအျားသွန်း ကရေးရုပ်များလေး ယခုတိုင်ထင်ယူးဟိပါတေး။

C-လက်ထက်တော်မှ မရမှာမင်းကို သားသီးဆက်ရပါချက C-ကိုယ်မှာမူကား တခဏသာဖြင့်၍၊ ပျက်ရလိမ့်မည်။ နောက် နှောင်းကာလ ရခိုင်ပြည် ကရီးဝယ်စိုးကွပ်သ မဟာသမတရာဇာ မင်းတွေးတေး မရမှာမင်းသို့ သားသီးဆက်သရွှေ့ ကျွန်းခံလေ တော့တေးဟု အစဉ်ဉာဏ်းစကား မင့်မတိမ် ပြောပကရာ ဖြစ်လမည်သတေး။

ရှေးရခိုင်မင်း စေမွန်ကရီးလက်ထက် ရခိုင်ပြည် ကရီးကို မရ မှာမင်းက လုပ်ကြံးသခါ စေမွန်သရီး မရပ်မနေ နိုင်ဟိုကာလ ရခိုင်မြို့ကခွါ၍၍၊ အနောက်ပြည် ပဆာမြို့သို့ ရှောင်လွှဲနေသတေး။ နောက် ၁၂-နှစ် ဟိမှ ရခိုင်ပြည်ကိုပြန်၍၍၊ မင်းပြုပြန်လေသ ထုံးစံဟိုသတေး။

ငါတေး အခု အခိုက်အတန်းကို သင့်ရာအရပ်သို့ ရှောင်လဲးနေမေး။ ငါတို့မြို့မြေနှင့်တကွ မရမှာမင်းသား ယူသွားနိုင်မေမဟု ဆိုပြီးသော် မဟာသမတရာဇာသည် ညည့်သန်းခေါင်ကျော် အချိန် အရှင်မိဖုရားခေါင်ကရီး မြောက်နန်းမိဖုရားတောင်ဆောင် မိဖုရား သီးတော်မြောက်တော်ကရီး သီးတော်မြောက်တော်လတ် သားတော် မောင်ဝက်တောင်း မောင်ရဲးထော် ကိုယ်လုပ် မောင်းမ ၃၀ ကျော် ယောက်ဗားသင်းပင်း ၃၀ ကျော်များနှင့် မြို့တောင်တံ့ခါးကသည် မြို့ကရီးအနောက်တံ့ခါးကထွက်ပြီးလျှင် မြို့အနောက် ဘားပူတောင်ဆိုပ်က လျှန့်ထွက်၍၍၊ ရခိုင်မြို့တောင်

J-ရက် ခြီးကွာ ကွန်းချောင်းကျွန်း သာယာမှာ ရွှေ့နဲ့နေလေ၏။

မဟာဥပရာဇာက ရခိုင်မင်း မဟာသမတရာဇာသည် သား မယား အခြေအရံနှင့် ဉာဏ်အခါ ထွက်ပြေးကြောင်းကို သိတော် မူလေလျှင် သဏ္ဌာရာ၏ ၁၁၆၇-ခု ပြာသိုလပြည့်ကျော် ၈-ရက် တန်ဗုဒ္ဓနဲ့ ရခိုင်တမြို့လုံးကို သိမ်းယူတော်မူ၍။ ထိုး-စည်-မှန် ကင်းများကို ချလှည်း သိမ်းယူတော်မူသည်။ ခမည်းတော်ဘုရား ခြေတော်ရင်းသို့လည်း ရခိုင်ပြည့်အလုံးအလို့တော် ပြည့်ကြောင်း နှင့် ရွှေတောင် သိခိုက်ထင်ကို အလျောက်အထား စေလွှာတော်မူသည်။

ရခိုင်ဘုရင် မဟာသမတရာဇာ ထွက်ရွှေ့နဲ့လည်ကိုလည်း ရေကြောင်း ကြည်းကြောင်း အနှစ်အစပ် တပ်ခန့်၍ ရာဖွေ ဖမ်းဆီးစေ မိန့်တော်မူပြီးလျှင် မဟာမှန်ဘုရားသခင်ကို နေပြည်တော် သို့ ပင့်ဆောင်ရန် ပိုလ်မှုံး တပ်မှုံး တို့ကို မိန့်တော်မူပြီးလျှင် သဏ္ဌာရာ၏ ၁၁၆၄-ခု ပြာသိုလပြည့်ကျော် ၁၀-ရက် အဂါန္း မဟာမှန်ဘုရား သွေ့ဌာနတော်ထံသို့ ကွွဲတော်မူသည်။ ဘုရားသွေ့ဌာနတော်နှင့် တတိုင်ကျော်ကွာ ဗီးချောင်းအရပ်တွင် ဖောင်တော်ခံစေ၍။ ဘုရားသွေ့ဌာနကို ပင့်ဆောင်တော်မူရာ ကျောင်းတော် ကသည် ဖောင်တော်သို့ ဘုရားသွေ့ဌာန ရောက်တော် မူ၍။ ရေ ကြောင်းပင့်ဆောင်လှာရာ ၁၁၆၄-ခု တပို့တွေးလဆန်း ၁၀ ရက် ဗုဒ္ဓဟူးနေ့ ပိုးချည်ကျွန်း တပ်တော်ဆိုပို့ ရောက်တော်မူသည်။

ရခိုင်ဘုရင် မဟာ သမတရာဇာ မြို့ကတွက်ခွါ၍။ ကွန်းချောင်းကျွန်းသာယာမှာ ရွှေ့နဲ့နေသည်ကို အတူပတ် မြင်း

တပ်များ စက္ကစန္ဒာရာကျော်သူ စက္ကသူရဲးကျော်သူ သမနစန္ဒာတပ်များ ၃-ဦးတို့ ဘမ်းမိ၍။ ရခိုင်ဘူရင်နှင့် မိဖုရား သားသီးအခြေအစံတို့ကို ဗိုလ်များအက္ကပတ်မြင်းဝန်နေမျိုးကျော်စည်သူသိမ်းရုံးခဲ့၍။ တပိုတွဲးလဆန်း ၁၁-ရက် ကြာသပတေးနေ့ မဟာဥပရာ ၁၈ ခြေတော်ရင်းသို့ ဆက်လေ၏။

(အက္ကပတ်မြင်းဝန် နေမျိုးကျော်ထင် စည်သူကား ဦးမြတ်ထင်ဖြစ်၏။)

အမရပူရမြို့ ဘဝရှင်မင်းကြားကြီး ဘုရားသည် သားတော် ဥပရာဏာက အလျောက်အထား စေလွှတ်သူတို့ နေပြည်တော်သို့ ရောက်လှာ၍။ အရေးအကြောင်း အလုံးစုံကို ကြားတော်မူလေ လျှင် ဓညဝတီရခိုင်မြို့မှာ မင်းကြီး မင်းခေါင်ကျော်ကို အသိမ်းအရုံး အစောင့်အနေခန့်ခဲ့၍။ သားတော်ပြန်လှာခဲ့ရမည် အမိန့်တော်ရှုပြီးလျှင် မင်းကြီး မင်းခေါင်ကျော်ကို ခြေရင်းသော်က ရခိုင်မြို့သို့ အလျင်အမြန် စေလွှတ်တော်မူသည်။

သားတော် ဥပရာဏာလည်း စေသူတို့နှင့် မင်းကြီးမင်းခေါင်ကျော်တို့ ရောက်လှာကြလျှင် “မဟာဗိုဟက” တိုင်းဖြစ်သော ရခိုင်ဓညဝတီ သံတွဲး ယံးပြီး မန်အောင်ကျွန်းကို အနေအထားကျအောင် စည်းကြပ်စိရင်တော်မူပြီးမှ မင်းကြီး မင်းခေါင်ကျော်ကို သေနတ် လက်စွဲ လူတသောင်းကျော်နှင့် ရခိုင်မြို့မှာ အစောင့်ထားလေ၏။

ရခိုင်ဘူရင် မဟာသမတရာဏနှင့် တက္က မိဖုရားခေါင်ကြီး၊ တောင်ဆောင်တော် မိဖုရား၊ မြောက်ဆောင်တော် မိဖုရား၊ သီးတော် မှာာက်တော်ကြီး၊ မှာာက်တော်လတ်၊ မင်းသား မောင်

ဝက်တောင်း၊ မောင်ရဲးထော်တို့နှင့် ရခိုင်တွင် အထက်မင်းပြု သူ စန္ဒသုမန်ရာဇာသား၊ မင်းသား သာမ၊ ညီဓားပိုင်ကြီး၊ အဘယ မဟာရာဇာ သား ပတ်းစား၊ သီရိသုရာဇာသား သတိုးအရိုက်၊ ဓမ္မရာဇ်ရာဇာ သား ရေနှောက်စား၊ ညီ နတ်တောင်စား၊ စန္ဒပရမ ရာဇာ သား ဓားပိုင်ကြီးတို့နှင့်တက္ကာ မင်းဆွဲစိုးမျိုး မှုံးတော် မတ်တော် ပိုလ်မှုံးတပ်မှုံး ပြည်သူအပေါင်းတို့ အလျား အ တောင် ၂၀-လုံးပတ် (၆) တောင် အမြောက်ကြီးနှင့် အမြောက် ၂၀၀၀-ကျော်၊ စိန်ပြောင်း တသောင်းကျော်၊ သေနတ် တ သောင်းကျော်၊ ယိုအျားလုပ်ကြေးရှုပ် ၃၀ ကျော်၊ မိမ့်စိုး ၃၀- ကျော်၊ ပြော့ကဗျာမျိုး၊ ဗသူမျိုး၊ သုဒ္ဓိယပုံမ်ကားမျိုးသန့်၊ အိမ် ထောင်စုံငါးရာကျော်၊ ဆတ္တသည်၊ ဂန္ဓာ ပုံမ်ကားမျိုးတို့နှင့် အတတ်ပညာသည် ဆိုသမျှမှုစရုံး ဆင်-မြင်း-သုံးပန်း လူသုံး သောင်းကျော်များကို သိမ်းယူခဲ့ပြီးလျှင် မဟာမုနိ ဘုရားသွောင်ကို ပင့်ဆောင်တော်မူလျက် သဏ္ဌာန် ၁၁၄၆-ခု၊ တပို့တွေးလပြည့် ကျော် ၃-ရက်၊ J-လာနေ့ ဓမ္မဝါဒတိမြို့က ထွက်ခဲ့သည်။ တောင် ကုပ်ရေဆိပ်သို့ ရောက်တော်မူလျှင် လက်နက်ကြီးယာနှင့် ကြေးရှုပ် များကို မော်ဒရ်ရစ်ကြောင်း ပင်လယ်က လှည့်စေသည်။

ဘုရားသွောင်ကို တောင်ကုပ် ဆိုပ်ကမ်း ကသည် ဥယျာဉ်ပုံ ကြောင်း၊ စက်ယန္တယား ရထား စီရင်တော်မူပြီးလျှင် လူ ငါး ထောင်ကျော်ကို အိမ်ရွှေ့အတွင်းဝန် နေမျိုးဖော်သူ၊ သစ်တော ဝန် သီရိဒေဝကျော်သူ၊ လက်သမား မိသုကာ သီရိဇကရက်တို့ကို ကြည့်ကြပ် ပင့်ဆောင်စေ၍၊ တပ်စဉ်အတိုင်း တောင်လမ်းခရီး ဖြင့် ပြန်လည်တော်မူခဲ့သည်။

ပန်းတောင်းမြို့ဆိပ်သို့ရောက်လျှင် ရွှေဖောင်တော်နှစ်စင်းတဲ့
နှင့် ပင့်ဆောင်တော်မူခဲ့ရာ သတ္တရာန် ၁၁၄၇-ခု၊ ကဆုန်လပြည့်
ကျော် ၁၂-ရက် မဟာမုန်ဘုရာသွေ့င် စစ်ကိုင်းမြို့သို့ ဆိုက်ရောက်
တော်မူသည်ကို ဘဝရှင်မင်းတားကြီး ကြားတော်မူလျှင် စစ်အဂါ
၄ ပါး ခြံရလျက် ဆီးကြီးတော်မူပြီးလျှင် ဘုရားသွေ့င်ကို အမရပူရ
မြို့တော် မြောက်ယွန်း (တာတထောင်ကွာ) သာယာညီညွှတ်လှ
သော မြေပြင်ဝယ် ဖလ်မှန်တို့ဖြင့် ပြီးသော အုတ်အုတ်တေတု့
အပန္တက် ရတနာမျိုးတို့ဖြင့် ပြီးသော ဘုံး၏ ဆင့် ယို့သော ရွှေ
ပြသွေ့ကြီး၊ တံတိုင်းမီးတား၊ သုံးထပ်နှင့်တက္ကာ တည်ထားဆောက်
လုပ်တော်မူ၍။ မဟာမုန် ဘုရားရှင်ကို ကိုးကွယ်တော်မူသည်။

ဖိုးတော်ဘုရား သားတော်အကြီး မဟာဥပရာဇာ အိမ်ရွှေ
မင်းကြီး ရခိုင်ပြည့်က မဟာမုန် ရပ်ရှင်တော်ကို ပင့်ဆောင်လာ
၍။ ယခုမန္တလေးမြို့တွင် တည်လျက်ရှိသော မြေနေရာနှင့်ကိုး
ကွယ်ပူဇော် ဖူးမျှော်ကြရန် သတ္တရာန် ၁၁၄၇-ခု၊ ကဆုန်လတွင်
ငန္ဒကုန်းပြသွေ့တော်ကြီးဆောက်လုပ်ရန် ပန္ဒက်ချမှတ်သောအခါ
အက္ကာပတ်မြင်းဝန် ဦးမြတ်ထင်သည်လည်း ငှုံးမြောက်အနီး
ကျောင်းတိုက်တည်ရန် တပြီးတည်း ပန္ဒက်ချမှတ်၍ ကျောင်းတိုက်
တည်လေသည်။ ငှုံးတိုက်ကို အက္ကာပတ်မြင်းဝန်တိုက်ဟု
တွင်ဖော်သည်။ ယခု မြင်းဝန်တိုက်ဟု ခေါ်တွင်ကြရေး။ ဦးမြတ်ထင်
ကျောင်း တိုက်ဖြစ်ကြောင်း ဥဒါန်း ထင်ယားလေသတည်း။

ရန်ကုန်ဝန်ဦးကျော်ရွှေး

ရန်ကုန်ဝန်ကြီး ဦးကျော်ရွှေးသည် ရန်ကုန်မြို့သို့ စုန်လှာ၍。
ရောက်သောအခါ မြို့နယ်ကျေးလက် ဒေသရပ်ကွက်တို့ကို လူနေ

အိမ်ခြေ စည်ကားရန်အတွက် ဒီရေရောက်ရာ အရပ်ဖြစ်၍၊ ရေငံ ရေပဲ့ များသောကြောင့် ရဟန်းသွင်လူတို့ ရေကောင်းသုံးစွဲ နိုင်ကြရန် မိုယ်းရေခံ ကန်ဘောင် ဆည်ဖို့မှ သင့်လျှော်မည်ဟု အကြံရပြီးလွင် တဖက်ဆည်ကန်ဖြစ်သော ကန်ဘောင်၊ ကန်ရှိုး ဆည်ဖို့ လုပ်ဆောင်လေသည်။ ထိုကန်ဘောင်ရှိုးပေါ်နှိုက် ထန်းပင်များ စိုက်ပျိုးထားလေ၏။ (ဒီဂုံး စေတီတော်ကြီးအရှေ့၊ ကန်တော်ကြီးဖြစ်၏။)

အိမ်တော်ဝင်း ကျယ်စွာခတ်လျက် အိမ်တွင်း ရေတွင်းတူး၍၊ အိမ်တွင်း ဥယျာဉ်ပြုစုံလေ၏။ အဝေးအရပ်သို့ ကြည့်ရှုမြင်နိုင်ရန် မျှော်စင်ကြီး ဆောက်လေ၏။ စီးတော်မူသော ဆင်၏ တဖက်ကျိုးသော အစွဲယှဉ်နှင့်ညီအောင် ရှည်သော ကျွန်စွဲယ်ကို ဖြတ်၍ ဆင့်စွဲယွန်လေ၏။

လေးဆူဓာတ်ပုံ ဒီဂုံး စေတီတော်၊ ကျိုက်သုတ် စေတီတော်၊ ကျိုက်မဲ့သံစရို စေတီတော်၊ ကျိုက်ပွါန်တာထော် စေတီတော် စသည်များကို ပြုပြင်သင့်သည်များကို ပြုပြင်လျက် မပြတ်ပန်းဆီမီးဝတ်ပူဗော် လျှိုဒိန်းလျက် နေလေ၏။

တောင်းဆရာတော်၊ ပေတောကုန်းဆရာတော်၊ ဘုရားဖြူ၊ ဆရာတော်၊ သိမ်ဖြူဆရာတော်၊ ခယားပင်ဆရာတော်၊ သိမ်ကြီးဆရာတော်၊ ညောင်ဝိုင်းဆရာတော်၊ မှန်ကင်းဆရာတော်၊ တောင်ဘီလူးဆရာတော်၊ ညောင်ပင်စွေး ဆရာတော်၊ သောက်တော် တွင်းဆရာတော်၊ ကျားကူး ဆရာတော်၊ စဉ်ပါ ဆရာတော်၊ မိဖုရားခင်ခုံး ဆရာတော်၊ ဆားစား ဆရာတော်၊ ဦးပြား ဆရာတော်၊ သွေးဆေးကန် ဆရာတော်၊ ဒူးရင်း ဆရာတော်၊ ထန်းတော်

ဆရာတော်၊ မင်းလက်ယာ ဆရာတော်၊ သူသုန်ဆရာတော်အသွှေ့
မြတ်များကိုလည်း ပစ္စည်း င့်-ပါးဖြင့် ပရီယတ္ထီ သာသနာတော်
ကြီး စည်ကားတိုးတက်ရန် ပင့်စိတ်လျှော့ခြင်းခြင်းကို မပြတ်ပြုလျက်
နေလေ၏။

နယ်ပယ်အတွင်းယို မြို့သူကြီး၊ ရွာသူကြီး၊ ကြေးထမ်းသူကြီး၊
ဒိုင်သူကြီး၊ ဒိုင်ခေါင်း၊ ပဲနင်း၊ ကင်းအုပ် စသည်တို့လည်း မိမိတို့
အုပ်ချုပ် အမှုတော် ထမ်းသော ဆိုင်ရာ အလုပ်ဝတ္ထရား များကို
မချွောတ်မယွင်း မလစ်ဟင်းကြရန် တရားသဖြင့် သတိပေး နှီးဆော်
ခြင်း၊ အသွှေ့ သယ်ဗောတော်မြတ်တို့အား ပစ္စည်း င့်-ပါး ထောက်
ပန့်လျှော့ခြင်းခြင်း၊ ကျေးရွာတို့နှီးကြ အေးချမ်းသာယာအောင် စီမံ
အုပ်ချုပ်ကြရန် သတိပေးနှီးဆော်ခြင်း၊ အသွှေ့ ကျေးဇူး သစ္စာ
တော်ကို အထူးသဖြင့် စောင့်ရှုဗ်ကြရန် မပြတ်မပြတ် နှီးဆော်
စီမံ အုပ်ချုပ်လျက် နေလေ၏။

အခါတပါး ဝန်ကြီး ဦးကျော်ရွှေးကို မနာလိုစိတ် ယိုသော
သူကြီးတို့က ရွှေမြို့တော် ဝန်ကြီးများထံသို့ လျှောက်စာပို့ကြလေ
၏။ လျှောက်ထား စာကို ရသော မှုံးဟောင်း မတ်ဟောင်းတို့က
တန္နာသောအခါ ဖိုးတော် မင်းတွားကြီးအား ဆက်ကြလေ၏။
တင်လျှောက်ချက်ကို ဖိုးတော် မင်းတွားကြီး လက်ခံတော်မူပြီး
လျှင် တစ်တရာမျှ မိန့်တော်မမူပဲး ညီလာခံစဲ့၍၏။ အတွင်းတော်သို့
ယူသွားပြီးသော် ဦးပေါ်ဦး၊ ဦးမြတ်ထင်တို့ကို ခေါ်၍၏။ ပြသတိုင်
ပင်တော်မူသည်ကား ပေါ်ဦး မြတ်ထင်တို့ မင်းတို့ သူငယ်ချင်း
ရန်ကုန်ဝန်ကျော်ရွှေး အမှုဖြစ်နေပါပကော် ဟောသည်စာလွှာ
ကိုကြည့်စမ်း။

ဦး။ ။ မှန်ပါ-ဖုန်းတော်ကြီးလှသာ အသွေ်ကို ကျော်ရွှေး
တစုံတရာ ကြံစည်မည့် လက္ခဏာ မဟုတ်နိုင်ပါဘူရား၊ အကြောင်း
ယိုပါလိမ့်မည် ထင်ပါကြောင်းပါ ဘူရား။

ထင်။ ။ မှန်ပါ-ကျွန်တော်မျိုးတို့သည် အိမ်တော်ပါ ကျော်
ကျွန်ရင်း ဖြစ်ကြပါသည်ဘူရား၊ ဆင်းရဲတူ ကောင်းစားသက် ဖြစ်
ကြပါသည် ဘူရား၊ ကျွန်တော်မျိုးများကို ခမည်းတော်ဘူရားက
ချိုးမြှောက် သူကောင်းပြုတော်မူသည်ကို ဝန်တို့ မစွဲရိယ ယိုနေ
ကြတဲ့ မျှုးဟောင်း မတ်ဟောင်းတို့က အမှုရှာကြံ့၍။ တင်လွှာ
ဆက်သည့်နှင့် တူပါကြောင်းပါ ဘူရား။

ဖိုးတော်။ ။ အင်း-ငါလဲး မြတ်ထင်လျှောက်ချက်အရ စဉ်း
စား သဘောရတော်မူတယ်၊ သို့သော် တင်လျှောက်ချက် အတိုင်း
ရွှေ့တော်ခေါ်၍။ မျှုးမတ် ပိုလ်ပုံအလယ် ကျော်ရွှေးကို စစ်ဆေး
ရန် မတော်ဘူးလား။

ဦး။ ။ မှန်ပါ-သူတို့ တင်လျှောက်ချက်ကို ရှင်းလင်းတော်
မူရန် သင့်လျှော်ကြောင်းပါဘူရား၊ မောင်ကျော်ရွှေးကို အမိန့်တော်
နဲ့ ခေါ်တော်မူ၍။ စစ်ဆေးတော်မူမှ ကြချမ်းကြရန် ယိုပါမည်
အကြောင်းပါ ဘူရား။

× + + ×

ဖိုးတော်မင်းတြားကြီးလည်း နောက်တနေ့ ညီလာခံနှိုက်
မျှုးမတ်တို့ စုံလင်သည့်အခါ အဝေးဝန် သူကြီးတို့ တင်လျှောက်
ချက်အရ စစ်ဆေးတော်မူရန် ရန်ကုန်ဝန်ကြီး မြေထဲးမြို့စားကို

နေ့ညမဆိုင်း ရွှေဖွားတော် အောက်သို့ အရောက် အမိန့်တော်နဲ့ ခေါ်စေ၊ အကြပ်အတည်း မခေါ်စေရာ မြေထဲးမြို့စား ရန်ကုန် ဝန်ကြီး အလိုအလျောက် လာရောက် စေရမည်ဟု မိန့်တော်မှ လေ၏။

အမိန့်တော်မြတ်အရ ရွှေမြို့တော် မှူးဟောင်း မတ်ဟောင်း တို့က မြေထဲးမင်းကြီး ရန်ကုန်ဝန် ဦးကျော်ရွှေးတို့ အစစ်အမေး တော်ခံရန် အမြန် ရွှေမြို့တော်သို့ ဆန်တက် လှာရောက်ရမည် အ မိန့် စာချွှန်တော် ထုတ်ဆင့် ပို့လိုက်ကြလေ၏။ အမိန့်တော် ထုတ် ဆင့်လိုက်ကြောင်းကို အရှင် မိဖုရားခေါင်ကြီး သိတော်မူလှုပ် ဦးပေါ်ဦး၊ ဦးမြတ်ထင်တို့ကို ခေါ်တော်မူ၍။ ဟဲ့-ပေါ်ဦး-မြတ်ထင်တို့ ကျော်ရွှေး မြို့တော်ရောက်ယင် ငါးထံ ရွှေးဦးစွာဝင် ခဲ့ရမည် ပြောလိုက်ဟု အမိန့်တော် မှာထားလေ၏။

ရန်ကုန်ဝန်ကြီး ဦးကျော်ရွှေးထံ ရွှေမြို့တော်က အမိန့်ဆင့် ခေါ်စာ ရောက်သည့် သတင်းပြန်နှင့်သဖြင့် အောက်မြို့ ကျေးရွာ မြို့သူကြီး၊ ရွာသူကြီးတို့မှ စ၍။ အချို့၊ အားရဝမ်းသာ ရန်ကုန် ဝန် အရာကျပြောဟု အမှတ်ပြုကြလေသည်။

ရန်ကုန်ဝန်ကြီးသည် အမိန့်စာချွှန်တော် ရလေလှုပ် ငါးကို တိုက်ခိုက်သော တင်လွှာ ရရှိသောကြောင့်သာ ခေါ်သည့် လက္ခဏာနဲ့ တူချေသည်။ အမိန့်တော်မြတ်အတိုင်း နာခံ၍။ ရွှေ့တော် ရောက် ဆန်တက်မှတော်မည်ဟု အစောင့်အနေမှစ၍။ စီမံခန့်ခွဲကြ ရန် အရပ်ရပ် အမိန့်ဆင့်ဆို မှာထားပြီးလှုပ် လျှတော်နှင့် ဆန် တက်ရာ ကြေးမြင့်စိုင် အထက် မဂ်လာဒုန် ချောင်းဝကို ရောက် သောအခါ မဂ်လာဒုန် မြို့သူကြီးကို ခေါ်သွားပြီး ရွှေ့တော်သို့

ရောက်လျှင် ရှင်းသူကြီးကို ရာထူး တိုးတက်ချီးမြှင့် သူကောင်းပြုရန် တင်လျှောက်ပေးလို့သောကြောင့် မဂ်လာဒုန် မြို့သူကြီးကို အခေါ် စေလွှတ်လိုက်ရာ မဂ်လာဒုန် မြို့သူကြီးလည်း အမိန့်စာချွန်တော် ရောက်ကြောင်းကို သိနှင့်ပြီးဖြစ်၍၊ ဝန်ကြီး အလုပ်မှ ကျသည်ထင်မှတ်လျက် မင်းစေလုပ်ကို ငါ-ဝန်ကျခေါ်၍၊ မလိုက်ဖူးဟု ပြောလိုက်လေ၏။

အကြောင်းကို မင်းစေလုပ်က ဝန်ကြီးမင်းကို လျှောက်သော အခါ တယ်မိုက်တဲ့ သူကြီးပါကလား၊ C-ကို အရာကျသည်ဟု သင်းထင်မှတ်နေတယ်။ ငါက သင်းကျေးဇူး ယိုသည်အတွက် တကြောင်း၊ တိုင်ပင်ဘက် ရယိုသောကြောင့် တကြောင်း၊ သို့ အကြောင်းများကြောင့် ဖုန်းတော်ကြီး၊ ဘုရားထံ ရာထူးကြီးမြှင့် အောင် တင်လျှောက် ပေးလို့သောကြောင့် ငါက မေတ္တာနဲ့ ခေါ်ရာ သင်း င့်ကို တလွှဲထင်လေသည်။ သင်း-ကုသိုလ်ကံဆိုးချင်လို့ ထင်ပါရဲ့၊ သည်စကားကို သင်းပြောခြင်းဖြစ်သည်။

အင်း-ယိုစေတော့ လျောတော်ခွါ ဆန်တက်ပေတော့ဟု မိန့်တော်မူသည့်အတိုင်း လျောတော် ဆန်တက် ခပ်သွားရာ ဝါးသရက်း ရွှေလျှောကြီးပဲ့နင်း၊ ကျွန်းကလေးဝက်း၊ အလိမ်အလည်ပဲ့နင်း မြို့ချောင်းက်း၊ ကျွေကူးက်း၊ မင်းလှုဝက်း၊ လိုင်မြို့သူကြီး၊ ဖိုးခေါင် လျောတော်ပဲ့နင်း၊ စံရွှေးလျောတော်ပဲ့နင်း၊ ရေက်း မြို့သူကြီးတို့က ကံတော့ လက်ဆောင်တော်များ ဆက်သလိုက်ကြလေသည်။

ရန်ကုန်ဝန်ကြီးသည် အမရပူရ မြို့တော်သို့ရောက်လျှင် မိမဝင်းအိမ်တော်သို့ သွားသည်။ နောက်တနေ့ အရပ်ရပ် သိနိုင်ရန် သူငယ်ချင်းအတွင်းဝန် ဦးပေါ်ဦးအိမ်သို့ သွားလေ၏။

ဦး။ ။ အောင်မယ် ဟွဲ သူငယ်ချင်း၊ မင်း ဘယ်နောက
ရောက်သလဲး။

ရွှေး။ ။ ငါ မနောက ရောက်တယ် သူငယ်ချင်း။

ဦး။ ။ မင်းအပေါ်နှီးက တိုက်ခိုက်တဲ့ စာလွှာ ရောက်လှာ
တယ်ကွဲ့၊ မင်း-မျှော်စင်ကြီး ဆောက်တယ်၊ ကန်ဆည်တယ်၊ ဝင်း
ခပ်တယ်၊ အိမ်တွင်း ဥယျာဉ်လုပ်တယ်၊ အိမ်တွင်း ရေတွင်းတူး
တယ်၊ ဆင်စွဲယ် ချွန်တယ်လို့ တင်လျှောက်စာများ ပါသကွဲ့-
ဟုတ်လား။

ရွှေး။ ။ ဟုတ်တယ်ဟွဲ-တင်လျှောက်စာကို ခမည်းတော်
က အရေး ဘယ်ပုံယူသလဲးကွဲ့ သူငယ်ချင်း။

ဦး။ ။ ကျေးဇူးရှင် ဘုရားက အတွင်းတော်သို့ မြတ်ထင်နဲ့
ငါကို ခေါ်ပြီးတော့ တိုင်ပင်တယ်၊ အဝေး မြို့သူကြီးများ၊ ရွာ
သူကြီးများ တင်လျှောက်စာနှီးက အရေးယူတော်မူရန် ကြီးကျယ်
တဲ့ အချက်မပါ၊ အကယ် ပါဌားသော်လဲး ကျော်ရွှေး ငါကို
ပုံနစားမည် မဟုတ်၊ သူသဘောအရ ကောင်းမည်ထင်လို့ ပြု
လုပ်စီမံသော လက္ခဏာနဲ့ တူတယ်၊ သို့သော် ကျော်ရွှေးခေါ်၍。
မူးမတ်တို့ရွှေ့၊ စစ်မေးမှ တော်ချေမည်ဟု မိန့်တော်မူပြီး မူး
မတ်များကို အမိန့်တော်နဲ့ ခေါ်စေရန် လွှဲးအပ်တော် မူလိုက်
တာပဲး သူငယ်ချင်းရဲ့။

ရွှေး။ ။ ဒီအကြောင်း မယ်မယ်ကြီးသို့တော်မူရဲ့လား။

ဦး။ ။ အေး-မယ်မယ်ဘုရားက မင်းလှာယင် ရွှေ့တော်ကို
မဝင်နဲ့ဦး သူထံကို ဦးစွာဝင်လှာရမည်၊ ပြောလိုက်ပါလို့

င့်ကို အမိန့်ပေးထားတယ်၊ အခု မင်းမယ်မယ်ကြီးထံ ဝင်ပေ
တော့ သူငယ်ချင်း။

ရွှေး။ ။ အေး- ကောင်းပါက္ခာယ်၊ အခု ငါအတွင်းတော်ဝင်
ရေ့မယ်ပြော၍။ မိဖုရားခေါင်ကြီး အဆောင်တော်သို့ ဝင်သွား
လေ၍။

× × × ×

မိဖုရားကြီး။ ။ ကျော်ရွှေးလားဟဲ့။

ရွှေး။ ။ မှန်ပါကြောင်းပါဘုရား၊ မယ်မယ်ဘုရား မာတော်
မူပါလားဘုရား။

မိဖုရားကြီး။ ။ အေး- ချမ်းသာစွာ ယိုကြတယ်၊ နင်
ရန်ကုန်ဝန်ကြီးဖြစ်ထာကို မနာလိုကြလို့ ဂုဏ်းချွာ ဂုဏ်းတိုက်တဲ့
စာလွှာရောက်လှာပကောဟဲ့၊ မျှူးမတ် မတ်မိုက်တေက နှင့်ကို
ရာထူးမှုကျအောင် လျှောက်တင်ကြတယ်၊ နက်ဖြန်နံက်ညီလာခံ
ဝင်ခဲ့ရင် နင် ခေါင်းမစီးမလိမ်းနဲ့ ရောင်မထုံးနဲ့ ဆံပင်ပလွှာနဲ့
ပဝါည်းည်းပေါင်း ပဆိုးနွမ်းအကျိုးနွမ်းကို ဝတ်ပီးတော် ဝင်၍။
ခစား မေးတော်မူလျှင် မျှူးမတ်များ ရွှေ့တွင် ရဲးရဲးဝံဝံ
မကြောက်မရှို့၊ မှန်ကန်တဲ့အတိုင်း သံတော်ညီးတင်၊ နှင့်နေရာကို
နင်ပြန်ပြီးတော့ သွားရမှာပဲး၊ နှီးမှ သင်းတို့တတွေ နောက်နောင်
ကို ဂုဏ်းမချွာ မတိုက်ဝံမယ်ဟဲ့ သိလား။

ရွှေး။ ။ မှန်ပါ မယ်မယ်ဘုရား အမိန့်တော်မြတ်အရ နက်
ဖြန် ညီလာခံဝင်ပမည်ဘုရား။

မိဖုရားကြီး။ ။ ဟဲ ကျော်ရွေး နေပါအုန်း၊ ငါမေးစရာယို
ပါသေးတယ်၊ အလိမ်အလည်ပဲနှင်း၊ မြို့ချောင်း ကင်းအုပ်တို့
မာကြရဲ့လားဟဲ့။

ရွေး။ ။ မာကြပါဘူရား၊ သူတို့က မယ်မယ်ကြီး ဆင်တော်မှ
ရန် အလိမ်အလည်ပန်းတောက သဇ်ပန်းများဥနှင့်တက္က ကံတော့
လက်ဆောင်တော် ဆက်သလိုက်ပါတယ်ဘူရား။

မိဖုရားကြီး။ ။ အင်း- ကောင်းပေါ်ယ်၊ အလိမ်အလည်
ပန်းတောက ထွက်တဲ့ သဇ်ပန်းဟာ အလွန်တရာဖွေးတယ်၊ ဘယ်
ကပန်းနဲ့မှ မတူဘူးဟဲ့၊ နှို့နေပါအုန်း မင်းလှဝကင်းအုပ်ကော့
မာရဲ့လားဟဲ့။

ရွေး။ ။ မာကြောင်းပါဘူရား၊ သူကလဲ မယ်မယ်ပဲတော်
တယ်ရန် ကျမန်းအင်းကထွက်တဲ့ ငဝ္ကပိုကောင်များကို ရှိခိုးလက်
ဆောင်တော် ဆက်သလိုက်ပါဘူရား။

မိဖုရားကြီး။ ။ တော်ပါပေါ်ယ်၊ နှို့ဖိုးခေါင်လှေတော် ပဲနှင့်နှင့်
လိုင်မြို့သူကြီးများကော့ မာကြရဲ့လား။

ရွေး။ ။ ကျွန်းမာကြကြောင်းပါဘူရား၊ သူတို့ကလဲး မယ်
မယ်ပဲတော်တယ်ရန် အလွှာတ်အင်းပတ်တော်ကထွက်တဲ့ ငါးသိုင်း
ခေါင်းပွဲ ခြောက်များ ရှိခိုးလက်ဆောင်တော် ဆက်သလိုက်ပါ
ဘူရား။

မိဖုရားကြီး။ ။ တော်ကြပါပေါ်ယ်၊ ကျွဲ့လူးရင် အသွေ်
သခင်မှန်းသိကြ အောက်မေ့ကြပါပေတယ်၊ ကျွဲ့လူးတော်မြတ်
ကို မမေ့ ရှိခိုးလက်ဆောင်တော်များ ဆက်သကြပါပေတယ်၊

ကျေးဇူးသိသော သူတို့သည် ဖုန်းကြီးခြင်း၊ အသက်ရှည်ခြင်း၊ စည်းစိမ်ချမ်းသာ တိုးတက်ခြင်း၊ ကောင်းကျိုးများကို ခံစားရ တယ်ဟဲ့၊ ကျေးဇူးများကို ဘယ်အခါမှ မမေ့ကြနဲ့နော်- ကြားစ။

ရွှေး။ ။ သူ၏ကျေးဇူးကို သိရမယ်၊ ကတည့်တ ကတ ဝေဒီ တရားသည် မဂ်လာတပါးဖြစ်ပါ၍။ ကျေးဇူးကို သိတတ် သောသူသည် အသက်စည်းစိမ် တည်တတ်ကြောင်းကို မြတ်စွာ ဘုရား ဟောကြားတော်မှုသော တရားတော်မြတ်အရ များစွာ သတိမြေးရပါကြောင်းပါဘုရား။

မိဖုရားကြီး။ ။ အဲလူဆိုတာ နိမ့်တုန် မြင့်တုန်ဟဲ့၊ လောကခံ တရားအတိုင်း စီမံရာဖြစ်ကြတာပဲး။ တို့ဆင်းရေးတုန်းက နင်တို့အသိ ပဲးမဟုတ်လား၊ တို့မြင့်လှာတော့ နင်တို့လဲး အတင့်အတယ် ဝန်ကြီး အဖြစ်ကို ရကြပေတယ် မဟုတ်လား၊ လောကီစည်းစိမ်ကို အထိုက် အလျောက်ကံအတိုင်း ခံစားကြရသော ရှင်ဘုရင်ဖြစ်စေ ဝန်ကြီး ဖြစ်စေ မြို့ဝန်ဖြစ်စေ ဝန်ထောက်ဖြစ်စေ စာရေးဖြစ်စေ သေလျှင် အပါယ် မသွားရမဲ့အလုပ်ကို လုပ်ကိုင်ဆောင်ယွက်ကျမှ တော်မယ် ကျော်ရွှေး။ ကိုင်းပြန်ပေတော့ နက်ဖြန် ငါပြောတဲ့အတိုင်း ရွှေ့ တော်ဝင်လှာနော် ဟုမိန့်ဆို၍။ အတွင်းဆောင်သို့ ဝင်တော်မူ လေ၏။

○ ○ ○

ညီးအခါ ဦးပေါ်ဦး ဦးမြတ်ထင် J-ယောက်တို့သည်
ဦးကျော်ရွှေးအိမ်ကို J-ဦးတိုင်ပင်၍။ သွားကြလေသည်။

ရွှေး။ ။ အော်- သူငယ်ချင်းတို့လာဟေ့ လာကြကွယ်-
လာကြပါ၊ ကိုင်း- ကိုင်း- ထိုင်လိုတဲ့နေရာမှာ ထိုင်ကြပေရေ့
အောက်ကပါလှာတဲ့ ဖက်ယားကြီး အင်းကွက် ငါးပိုကောင်နဲ့
လဖက်ရေသာက်ကြပေတော့ကွယ်၊ အောက်မှာဖြင့် အကောင်း
ဆုံးပဲးဟေ့။

ထင်။ ။ ကောင်းပါပေကွယ် တမျိုးပဲး အရသာရှိပေကွယ်၊
သောက်စမ်းဟေ့ စကားတောင်စား၊ မင်းကတော့ စကား
ကွယ်ဝါ ချမ်းသာတဲ့သူမို့ ငယ်မည်ကို မခေါ်ဘူးကွဲ့၊ မင်း-ပေါ်
ဦးရဲ့ စိတ်ဆိုးသလား။

ဦး။ ။ ဝန်ကြီးမခန့်ပဲးနဲ့ ဝန်ကြီးလုပ်တဲ့သူကို စိတ်ဆိုးထံ့
ချည့်မလားကွယ်ဟု ပြန်၍၊ ပြောသောအခါ ရယ်ကြလေသည်။
အင်း-တို့ဆိုက ပဲ့ပြုတ်ထက် ဟန်တန်တန်ရှိပါကလားဟေ့
ထင်ရေ့။

ရွှေး။ ။ ငါဖြင့် အဲဒီငါးပိအရသာကို တယ်ပီး စွဲနေပကာ
ကွယ်၊ သူမပါယင် ထမင်းစားလို့ကို မမိန်ဘူးကွဲ့။

ထင်။ ။ ဟုတ်တယ်ဟေ့ စွဲးလဲးစွဲးစရာပေပဲး၊ တယ်ပီး နှုတ်
မြိုန်ပေတယ်ကွယ်။

ဦး။ ။ နှုံး သူငယ်ချင်း မင်းကို ခမည်းတော်ဘူာရား ခရိုင်ဝန်
ကြီးအဖြစ်ကို သူကောင်းပြုလိုက်ရာ မင်းနေဝံယူရင်ပဲး ခေါ်ရ
မယ်ကွဲ့။

ရွှေး။ ။ အေးပြုကွယ်။

ဦး။ ။ နေဝံယူရင်ဖြစ်တော့ လက်အောက်အမှုထမ်းများ
က လက်ဆောင်ပဏ္ဍာများ ဆက်ကြမှာပဲးဟေ့။

ရွှေး။ ။ အတိုက်အလျောက်တော့ ရောက်ကြပါရဲ့ ရောက်
တိုင်းလဲ လက္ခာသည်မဟုတ်ဖူးကဲ့။ တံ့ထိုးသုံးပါးနဲ့ ညီတွယ်မည်
ကိုလဲး ကြည့်ရသေးတယ်သူငယ်ချင်း။

ထင်။ ။ ကောင်းပေါ်ကျယ်၊ တံ့ထိုး သုံးပါးကို လွှတ်ကင်း
အောင် ကြပ်ကြပ်သတိပြုပါသူငယ်ချင်း၊ မျက်စိတ္ထိတ် လျှပ်တ
ပြက် လူဖြစ်ရအိုနော်၊ သေယင်အပါယ် ရောက်မှာ ကြောက်လှ
သက္ဗ္ဗာယ်။

ဦး။ ။ ဟော-မွန်းကျော်ရွှေး မင်းဟိုမှာ မယားသိမ်ပင်များ
မစိုက်ဖူးလားဟော့။

ရွှေး။ ။ မစိုက်ပါဘူး သူငယ်ချင်း၊ မယားကြီးပင်သာ စိုက်
လိုက်နေပါတယ်၊ ဒုက္ခကို တယ်ပီးကြောက်တယ် သူငယ်ချင်းရယ်

ထင်။ ။ မောင်ပေါ်ဦးမေးတာက သူတပါးသွီးပျိုးများကို
မတရားပြုလုပ်သိမ်းယူ ပျော်ပါးနေလိမ့်မယ်ထင်လို့ မေးဒါလား
ဟော၊ တို့အိမ်တော်မှာနေတုန်းက (ရာဇ်သတိ) ကို ခမည်း
တော်ဘုရားပေး၍။ ကျက်ကြရတယ် မဟုတ်လား၊ အဲး-သည်
အတိုင်းကျင့်ပါ သူငယ်ချင်းရယ်။

ဦး။ ။ ဒါထက် သူငယ်ချင်း မင်းအုပ်ချုပ်ရတဲ့နယ်မှာ ဘာ
လူမျိုးတေများ ယို့သလဲး။

ရွှေး။ ။ တလိုင်း-မြှုမွှာ-ယုံး-ရြှုံးန်း-တလိုင်းကု ရင်
မြှုမွှာ ကုရင်-ချင်း-လူမျိုးများယို့ကြတယ်ကဲ့။

ဦး။ ။ ဘာများလုပ်ကိုင်အသက်မွေးကြသလဲးကဲ့။

ရွေး။ ॥ တလိုင်းလူမျိုးများက လယ်-အင်း-လုပ်ကြတယ်၊ ကုရင်လူမျိုးများက လယ်လုပ်၊ ချင်းလူမျိုးတို့က တောင်ယာခုတ် စူးထိုးစပါးစိုက်ကြတယ်၊ ယုံးများက တောင်ယာခုတ်တယ်၊ အိုးလုပ်တယ်၊ ခမောက်ချုပ်ကြတယ်၊ တချို့တလိုင်းများ တံငါ လုပ်တယ်၊ ဆားချက်ကြတယ်၊ အိုးလုပ်ကြတယ်၊ မြှမွာများက ကုန်သည် ပွဲစား လုပ်ကြတယ်၊ အချို့-ခုံ-ရွှေနေ စာရေးစာချိုး လုပ်ကြသက္ဗဲ့။

ထင်။ ॥ မိမိနယ်ပယ်နှိုက်ယိုသော ဆင်းခဲ့သား ကျွန်တော် မျိုးများကို ချမ်းသာအောင်ကြည့်ရှုပါကွယ်၊ ရဟန်းသယ်ာတော် များကိုလဲး သာသနာတော်သုံးပါးကို ယွှက်ဆောင်နှင့်ကြရန် ကြိုးစား၍၊ ပစ္စည်းလေးပါး လုံလောက်အောင် ချီးမြှောက် လျှော်စိန်းပါ သူငယ်ချင်း။

ရွေး။ ॥ မင်းပြောပြဒါတေတွေ့ ငါများစွာ ဝရုစိုက်ပါ တယ်ကွယ်။

ဦး။ ॥ ကောင်းပါကွယ် တို့ပြန်အုန်းမယ်၊ နက်ဖြန် ရွှေ့တော် သို့ ခါတိုင်းဝင်တဲ့အချိန် မဝင်နဲ့ဟေ့ နောက်ချုန်၍၊ ဝင်ခဲ့၊ တို့ အရင်ဝင်၍၊ ခစားနှင့်မယ်။

ရွေး။ ॥ ဒါတဲ့- ငါအမိန့်တော်နှင့် ဆန်တက်လှာတဲ့အခါ မင်းလာဒုန်းမြို့၊ သူကြိုးကို သင့်ကျေးဇူးယိုဒါနဲ့ ငါရွှေ့တော်ရောက် ခေါ်လှာပီး ရာထူးတိုးမြှင့်ရန် သံတော်ဦးတင်ပေးလို၍၊ ငါခေါ် စေသည်ကို သူက ငါဝန်ကျခေါ်လို့ မလိုက်ဖူးဟု ပြောလိုက် သက္ဗဲယ်၊ တယ်မူးက်တဲ့ မြို့သူကြိုးကဲ့့၊ သင်း-ငါပြန်သွားတဲ့အခါ ခက်တော့မှာပဲးကဲ့့။

ဦး။ ။ ဂုဏ်းချော ဂုဏ်းတိုက်တဲ့သူတို့နှင့် အပါအဝင်ဖြစ်၍၊
သူက မင်းကို ဝန်ကြီးအရာက ကျသွားပိုထင်လို့ ပြောလိုက်တဲ့
လက္ခဏာနဲ့ တူပါတယ်၊ သည်လို့ မိုက်တဲ့ အကောင်များတော့
အသက်ရှည်နေဘို့ မတော်ဘူးဟေး။

ရွှေး။ ။ ဒါမှာတော့ လောကသဘောဖြစ်နေတယ်၊ တရား
နဲ့လိုက်လို့ မရဘူး သူငယ်ချင်း၊ ကောင်းအောင်လုပ်ဖို့ စီမံလှုပ်
မကောင်းအောင် ကြံဖျက်ဖို့ အပေါင်းအသင်း စုဝေးတိုင်ပင်ပြုလုပ်
ကြသည်သာ များတယ်၊ သို့သော်လဲ ငါပြန်သွားတဲ့အခါ မင်္ဂလာ
ဒုန်မြို့သူကြီး ငါအကြောင်းတော့ အမှန်သူသိတော့မှာပဲးကွဲ့။

ထင်။ ။ အကျိုးအကြောင်းကို မသိဘဲ ပြုကျင့်ပြောဆိုသော
သူများဟာ နောက်ဆုံးကျတော့ ကိုယ့်စည်းစိမ်နှင့် ကိုယ့်
အသက်ကို ဖျက်ဆီးရာ ရောက်ထာပဲးဟေး၊ ကိုင်း- ပြန်အုန်း
မယ်ကွဲ့။

ရွှေး။ ။ အေး ပြန်ကြပေအုန်းတော့ကွဲယ်၊ ငါမပြန်ခင်
အကြား ညတိုင်း-ညတိုင်း လာကြကွဲယ်၊ တို့ငယ်ငယ်က ဆင်းရဲ့
ပုံတေ ပြန်ပြန်ပီးတော့ ပြောကြရဒါ တယ်ပီးပျော်တယ်ဟေး။

x x x x

နောက်တနဲ့ တချက်တီးကျော်အချိန် နှစ်းတော်ကြီးနှိုက်
ဖိုးတော်မင်းတြားကြီးညီလာခံတွင် မှုံးဟောင်း မတ်ဟောင်းမှု
စုံ။ နှစ်းတော်အမှုထမ်း အရာထမ်း အစုံအညီ ခစားလျက် ယို့နော်
ကြပီးနောက်မှ ဦးကျော်ရွှေးသည် မိဖုရားကြီးအမိန့်တော်အတိုင်း

ပဆိုး ပဝါ-အကျိုအန္တမ်းများကို ဝတ်ဆင်လျက် ရွှေတော်သို့
ဝင်ရောက်ခစားလေ၏။

ဉြှာခါ ဖိုးတော်က မြေထဲမြို့စားလား မောင်မင်း။

ရွှေး။ မှန်ပါကြောင်းပါဘူရား။

ဖိုး။ မောင်မင်း သားမယားနှင့်တကွ မာကြပါ၏လား။

ရွှေး။ မှန်ပါ ဘုန်းတော်ကြောင့် ကျွန်းမာကြပါကြောင်း
ပါဘူရား။

ဖိုး။ နှို့- မောင်မင်းမြို့ယို ငါ၏ ကျွန်းတော်မျိုးများ
ချမ်းသာဝပြောစွာ ယိုကြပါ၏လား။

ရွှေး။ မှန်ပါ- အရှင့်ဘုန်းတော်ကို ခိုလုံကြပါသဖြင့်
ကျွေးတော်မျိုး ကျွန်းတော်မျိုးများ သာယာဝပြော ချမ်းသာကြ
လျက် နေ့ညမပြတ် ဒါနသီလများကို ကောင်းစွာအားထုတ်နိုင်
ကြပါဘူရား။

ဖိုး။ မှန်ကင်းဆရာတော် စဉ်ပါဆရာတော် ဒူးရင်းဆရာ
တော် ကျွေးကူးဆရာတော် မတ္တရာ ဆရာတော် ခယားပင် ဆရာ
တော် တောင်ငူဆရာတော် တောင်ဘီလူးဆရာတော် ထန်းတော်
ဆရာတော် သစ်ဆိမ့်ဆရာတော်များ ကျွန်းမာတော်မူကြပါလား
မောင်မင်း။

ရွှေး။ မှန်ပါ ကျွန်းမာတော်မူကြပါကြောင်းပါဘူရား။

ဖိုး။ နှို့-ဝါးတရာအထက် ကလိမ်မြှစ်တွင် မဲးကလေး
မိကျောင်းဟာ တယ်ဆိုးတယ်လို့ ကြားရပါကလား မောင်မင်း။

ရွှေး။ မှန်ပါ တခါတခါ စျေးဝယ်လှေကလေးများကို
လိုက်သည်ဟု သတင်းရပါသည်ဘုရား။ လှေသွား လှေလာများ
လည်း သတိဝိရိယနှင့် ကြည့်ရှုသွားကြရန် ဝါးတရာကင်းအုပ်နှင့်
ရွှေလှေကြီး ပဲနှင့်ပြောကြား အမိန့်ထုတ် ထားပါကြောင်းပါ
ဘုရား။

ဖိုး။ ရွှေလှေကြီးပဲနှင့် ရွှေသီးအလိမ်အလည်ပဲနှင့်ကမြတ်
ထွန်း မြို့ချောင်း ကျွဲကူးကင်းအုပ် ကမှုပ်တို့ ကျွန်းမာကြပါ၏၏
လား မောင်မင်း။

ရွှေး။ မှန်ပါ- ဘုန်းတော်ကြောင့် ကျွန်းမာကြပါသည်
ဘုရား။ ငင်းတို့ကလည်း ရှိခိုးလက်ဆောင်တော်များ ဆက်သံ
လိုက်ပါကြောင်းပါဘုရား။

ဖိုး။ အင်း- သင်းတို့ ငယ်ကျေး ငယ်ကျွန်းများ ဖြစ်တယ်
မောင်မင်း။ နှို့ - မြေထဲမြို့စား မောင်မင်း ရန်ကုန်မှာ ကန်ဆည်
သည်ဟု ကြားရတယ် ဟုတ်ပါရဲ့လား မောင်မင်း။

ရွှေး။ မှန်ပါကြောင်းပါဘုရား။ ကျွန်းတော်မျိုး အုပ်စိုး
နေထိုင်ရသော ရန်ကုန်မြို့သည် ဒီရေရောက်ပါ၍၊ ရေငန်သော
ကြောင့် မသောက်နိုင်ကြပါ။ ရေတွင်းတူးပြန်လဲး ရေပေါ့၊ ရေငန်
ဖြစ်၍၊ မသောက်နိုင်ကြပါ။ သို့အတွက် တောင်စွယ် J-ခုကြား
ရှိကြီးကို ကန်ဘောင်ပြုလုပ် ပိတ်ကာထားရာ မိုယ်းရေလုံလောက်
စွာ ရယ့်ပါသဖြင့် ရဟန်းသွေ်လူတို့ အားလုံး သုံးစွဲနိုင်ကြပါ
ကြောင်းပါဘုရား။

ဖိုး။ ။ ကောင်းပြု-မောင်မင်း ကောင်းပေရဲ့၊ နှီး-အိမ်မှာ ဝင်းခတ်ပီးတော့ အိမ်တွင်း ဥယျာဉ်လုပ်တယ်၊ အိမ်တွင် ရေတွင်း တူးတယ်ဆိုတာ ဟုတ်ကဲ့လား မောင်မင်း။

ရွှေး။ ။ ဟုတ်ပါကြောင်းပါဘုရား။ အိမ်တွင်း ဥယျာဉ် လုပ်သည်မှာ ပန်းဥယျာဉ် ပြုလုပ်ပါကြောင်း။ စိုက်ပျိုးသော ပန်းပင်များကို ရေလွှာယ်လွယ်ကူကူလောင်းရန် ရေတွင်းတူးပါ ကြောင်း၊ ငှါးဥယျာဉ်ကို တိရစ္ဆာန် ကျွဲ့-နွဲး-ဆိတ်-ကြက်တို့ ဝင်၍။ မဖျက်ဆီးရန် ဝင်းခတ်ကာရံထားပါကြောင်း၊ ငှါး ဥယျာဉ်က ပန်းပွင့်များကို ကုသိုလ်တော်ဖြစ် လေးဆူဓာတ်ပုံ တိဂုံန်ဆံတော်ရှင် စေတီမြတ်ကို ကပ်လှုပူဇော်ရပါကြောင်းပါ ဘုရား။

ဖိုး။ ။ အင်း- ကောင်းပြု-မောင်မင်း ကောင်းပေရဲ့၊ နှီး မျှော်စင်များ ဆောက်တယ်ဆိုတာ ဟုတ်ပါလား မောင်မင်း။

ရွှေး။ ။ ဟုတ်ပါကြောင်းပါ ဘုရား၊ ကျွန်ုတ်မျိုး နယ် သည် နယ်စပ် ဖြစ်ပါတယ်ဘုရား၊ ငှါးမျှော်စင်ကတက်၍။ တနေ့ သုံးခါသုံးခါ ပင်လယ်ကို မျှော်၍။ ရန်သူကို ကြည့်ရပါတယ်။ သို့အတွက် အဝေးကို မြင်နိုင်ရန် မျှော်စင်ဆောက်၍။ ကြည့်ရပါ ကြောင်းပါ ဘုရား။

ဖိုး။ ။ အင်း- မှန်ပေတယ် မောင်မင်း မှန်ပေတယ်၊ နှီး ဆင် စွဲယွဲန်ပေတယ်ဆိုတာ ဟုတ်ပါရဲ့လား မောင်မင်း။

ရွှေး။ ။ ဟုတ်ပါကြောင်းပါ ဘုရား၊ ကျွန်ုတ်မျိုး စီးတဲ့ ဆင်ကလေးဟာ မှန်းယိုပီးတော့ သစ်ပင်ကိုထိုးရာ အစွယ်တဖက်

ကြီးသွားပါဘုရား၊ အစွယ်တို့ရှည် ဖြစ်နေရာ ကြည့်၍ မကောင်း
မဂ်လာမယိုဒါနဲ့ အစွယ်ညီအောင် ရှည်တဲ့ အစွယ်တချောင်းကို
ညီအောင် ဖြတ်ပိုးတော့ အစွယ်လှအောင် ချွန်ထားပါကြောင်း
ပါဘုရား။

ဖိုး။ ဟုတ်ပေတယ် မင်းကြီးများ၊ သူကြည့်လို့မကောင်း
ဒါနဲ့ ကောင်းအောင် ပြုပြင်ဒါပဲး၊ ကျော်ရွှေးဟာ ဟို စစ်ကိုင်း
ဘက် နေစဉ်တုန်းက ကြက်ခလေး ခါကလေးများကို မွှေးတတ်
တယ်၊ မကြောမကြာ အတက်ခလေးကို ချွန်ချွန် ပေးတတ်တယ်
မဟုတ်လားပေါ်ဦးရဲ့။

ဦး။ ဟုတ်ပါ ဘုရား၊ သူဝါသနာ ဖြစ်ပါကြောင်း၊ စစ်
ကိုင်းဘက်မှာ နေစဉ်တုန်းက အခြား အလုပ်မယိုယင် ကျော်ရွှေး
ဟာ အလကား မနေဘူး၊ ကြက်တိုက်, ခါတိုက် နေတတ်တယ်။
အတက်ကလေးများကို လှအောင် ချွန်ချွန်ပေးနေဒါပဲးဘုရား။

ဖိုး။ ဟုတ်ပါတယ်-ဟုတ်ပါတယ်၊ သူဝါသနာပါသည့် အတိုင်း
ပြုလုပ်ထာပါပဲး၊ ငါ့ကို တစုံတရာ သင်း ကြံစည်လိုတဲ့ စိတ်သဘော
မဟုတ်ကြောင်း သိပါရဲ့။

မိဖုရားကြီး။ တကတဲ့တော် ငါ့သား ကျော်ရွှေးဟာ စစ်
ကိုင်းဘက် နေတုန်းက ဆင်းခဲ့လွန်းလို့ မန်ကျည်းရွက် နှုများကို
ရောင်းပိုးတော့ ကျွေးရှာတယ်၊ သည်အခါက မယ်မယ်ရယ် မန်
ကျည်းရွက်နှုများကို ဆီရွဲးရွဲးနဲ့ ဘယ်တော့များ သုတ်စားရဘာ
မလဲးလို့ ညည်းရှာတယ်။ သည်တော့ ငါက စားတော့စားရလိမ့်
မပေါ့ သားရယ်လို့ ငါပြောမိသေးတယ်၊ ယခု တို့, အထွက်အ

မြတ်ကို ရောက်တဲ့အခါ သင်းကျေးလူ ရှိသကိုးလို့ ဆိုပီး မြေထဲး မြို့စား ရန်ကုန်ဝန် ခန့်လိုက်တယ်။ မလိုသောသူက အပြစ်ရောက် အောင် ကြံပြီးတော့ ဆင်စွဲယ်ချွန်လေး၊ မျှော်စင်ဆောက်လေး၊ ဘာလေးနဲ့ ဂုဏ်းတိုက်ကြတယ်။ ကြည့်ဘတော် ငါသား ဝတ်ဆင် ပီး လာလိုက်ထာ ဝန်ကြီးတဲ့တော် ဆီသယ်လောက်မှ မပြောင် ဘူး။ ခေါင်းစုတ်ဖွားနဲ့ ဆီမှုမလိမ်းနိုင်ဘူး။ သည်လိုဖြင့် သည်ဝန် ကြီး အလုပ်ကို ဘာလုပ်စရာလဲးဟဲ့ မလုပ်ပါနဲ့ လာဘာဟယ်။ ဆိုပြီးလျှင် ဦးကျော်ရွှေးယောင်ကို ဆွဲပြီးလျှင် အတွင်းဆောင်သို့ ခေါ်သွားလေ၏။

ထိုအခါ ဖိုးတော် မင်းကြေားကြီးက မူးတော်မတ်တော်တို့-ကျော်ရွှေးသည် ငါကို တစံတရာ ပုံန်ကန်ရန် ကြံစည်လိုသောစိတ် သည် အလျဉ်း မယိုကြောင်းကို ငါသိတော်မူသည်။ မင်းကြီးတို့ လျှောက်တင်ချက်အရ ဆင်စွဲယ်ချွန်သောအပြစ်ကို အရေးယူမည် ဖြစ်ပါက မိဖုရားကြီးနဲ့ ငါနဲ့ တဖက်တလမ်း နေကြလိမ့်မည်။ သို့ကြောင့် ကျော်ရွှေးဟို ရန်ကုန်ဝန်ကြီးအဖြစ်နှင့် ငါမထားလို ဘူး။ သင်းကို ငါအပါးတော်နှိုက် သင့်ရာကခစားစေတော့မည်။ မူးဟောင်းမတ်ဟောင်းများက ရန်ကုန်ဝန်ကြီးအဖြစ်ကို မည် သူ သွားရောက် လုပ်လိုကြောင်းကို တလအတွင်း လျှောက်ထား ကြရမည်ဟု မိန့်တော်မူ၍ အတွင်းတော်သို့ ဝင်တော်မူလေ၏။

ရန်ကုန် ဝန်ကြီး ရာထူး

မူးဟောင်း မတ်ဟောင်းတို့က ဦးပေါ်ဦး ဦးမြတ်ထင်တို့ကို ဝန်မင်းတို့ ယခု ဘုန်းတော်ကြီးဘုရား အမိန့်တော်မြတ်အရ ရန်

ကုန်ဝန်ကြီးရာထူးကို ဝန်မင်းတို့နှင့် ထိုက်တန်ပါပေတယ်။ ဝန်မင်းတို့သွားရန် သင့်သည်ဟု ထင်ပါကြောင်းနှင့် တိုင်ပင်ပြောဆိုရာ ဦးပေါ်ဦးနှင့် ဦးမြတ်ထင်တို့က ဒါမှာတော့ သံတော်ဦးတင်လွှာ နှိုက် ကျွန်ုပ်တို့အမည်မပါ၊ ကျွန်ုပ်တို့ သွားရန်ကိုလည်း အမိန့်တော်မြတ် မှတ်တော်မူသည်မဟုတ်၊ မျှူးဟောင်း မတ်ဟောင်း များကိုသာ အမိန့်တော်မြတ် မှတ်တော်မူချေသည်။ မျှူးဟောင်း မတ်ဟောင်း များသာ တာဝန်ဖြစ်ပါပေတယ်ဟု မိန့်ကြား လေ၏။

ကျွန်ုပ်တို့လဲး ငှါးဝန်ကြီးအလုပ်ကို အလိုပိုကြသည် မဟုတ်ပါ။ အဝေးမြို့ဝန်များ တင်လွှာအရ ကျွန်ုပ်တို့ ဝတ္ထားနှင့်အညီရသာ တင်လွှာကိုသာ ဆက်သရခြင်း ဖြစ်ပါတယ် ဝန်မင်းတို့။

ဒါဖြင့် ဝန်မင်းတို့ အလိုမယ့်ကြောင်း သံတော်ဦး တင်ကြဒါပေါ့၊ မောင်ကျော်ရွေးကိုလည်း ရန်ကုန်ဝန်ကြီး အလုပ်ကို ပြန်၍ လုပ်ကိုင်ရန် ကောင်းအောင် ဝန်မင်းတို့သွား၍။ ပြောဆိုတောင်းပန်ကြရောပေါ့ဟု ဦးပေါ်ဦးက အကြံပေးလေ၏။

မျှူးဟောင်း မတ်ဟောင်းတို့သည် တန္နားသောအခါ တိုင်ပင်ကြပြီးလျှင် ဝန်ကြီးမင်း ဦးကျော်ရွေးအိမ်သို့ သွားကြလေ၏။

ဦးကျော်ရွေးကလည်း မျှူးဟောင်းမတ်ဟောင်းတို့ လာသည် ကိုမြင်လျှင် နေရာထိုင်ခင်းများ ပြင်စေ၍။ ဝန်မင်းတို့ ကြွတော်မူကြပါ ကြွတော်မူကြပါ၊ ဟောသည်မှာ ထိုင်တော်မူကြပါ။ အကြောင်းရှိသည်များကို အမိန့်ရှိတော်မူကြပါ ဝန်မင်းတို့။

အကြောင်းတော့ အခြားမဟုတ်ပါဘူး ဝန်ကြီးမင်း။ ဝန်မင်းအပေါ်နှိုက် သံတော်ဦးတင်ချက်ယိုသည်မှာ အဝေးမြို့ဝန် မြို့သူ

ကြီးများက သံတော်ဦးတင်ချက်ရယိုသည်အတိုင်း ဝတ္ထရားဖြစ်၍၊
မို့သာ တင်လွှာကို ဆက်သရခြင်း ဖြစ်ပါသည်။ ဝန်ကြီးမင်း အ
ပေါ်နှီက် ကျွန်ုပ်တို့က အပြစ်ရှာကြုံစေလို၍၊ သဘောအလျောက်
တင်ဆက်ရခြင်း မဟုတ်ပါကြောင်းပါ ဝန်ကြီးမင်း။

ရွှေး။ ဒါမှာတော့ ဝန်မင်းတိုကို ကျွန်ုပ်က ဘယ်လိုမှ စိတ်အမျက်မထားပါ။ ဝန်မင်းတို့လည်း မိမိတို့ဝတ္ထရား တာဝန်ယိုသည်အတိုင်း ဆောင်ရွက်မြဲး ဖြစ်ပေတယ်လို့သာ အောက်မေ့ခြင်း ဖြစ်ပါကြောင်းပါ ဝန်မင်းတို့။

ဟုတ်တော့ဟုတ်ပါရဲ့ ဝန်ကြီးမင်းက ဘုန်းတော်ကြီးဘုရားက
ကျွန်ုပ်တို့ကို ဝန်မင်းကြီး နေရာကို လုပ်လိုသူယိုလျှင် တလအတွင်း
လျှောက်ကြရမည်ဟု အမိန့်တော် ယိုထားသောကြောင့် အတင်
အလျှောက် ခက်နေပါကြောင်း ကျွန်ုပ်တို့လည်း ဝန်ကြီးမင်း နေ
ရာကို အလိုယိုကြသည်မဟုတ်ပါကြောင်းပါ။

ရွှေး။ ဒါမှာတော့ ဝန်မင်းတို့အလိုမယိုလျှင် မယိုကြောင်း
သံတော်ဦး တင်ရံရိုက်ပေါ့ပျော့။

ဝန်ကြီးမင်း အမိန့်ရှိတာ ဟုတ်ပါရဲ့ ကျွန်ုပ်တို့က ဝန်မင်းပဲ့
ပြန်၍၊ လုပ်စေလို့သော ဆန္ဒရှိကြပါသည်။ နောက်နောင်ကို
ဝန်မင်းကြီး အကြောင်းနှင့် စပ်လျဉ်း၍၊ မကောင်းစာ ရောက်
သော်လည်း ကျွန်ုပ်တို့ အရေးယူကြတော့မည် မဟုတ်ကြောင်းပါ
ဝန်မင်းကြီး။

ရွှေး။ ကျွန်ုပ်က အမှန် ဝန်ခံစွာမည် မဟုတ်ပါ။ မယ်မယ်
ကြီးက နှင်သွားလို့ ရန်ကုန် ဝန်ကြီးအလုပ်ကို မလုပ်လေနဲ့တဲ့

ငါတ္ထု အပါးတော်တွင် အမြဲခစားနေရမယ်ဟု အမိန့်တော်ရှိထား
ပါတယ် ဝန်မင်းတို့။

အမိန့်တော် ရှိထားသော်လည်း ကျွန်ုပ်တို့က ငါးဝန်ကြီး အ[။]
လုပ်ကို မလုပ်လိုပါ။ ဝန်ကြီးမင်း ဦးကျော်ရွေး သာလျှင် သင့်
လျော်သူဖြစ်ပါ၍။ ထပ်မံခန့်ထားတော် မူပါမည့်အကြောင်းကို
သံတော်ဦး တင်လိုပါသည် ဝန်ကြီးမင်း။

ရွေး။ ။ ဒါမှာတော့ ဝန်မင်းတို့ သဘော အတိုင်းပါပဲး၊
ကျွန်ုပ်မှာ ဘုန်းတော်ကြီးဘုရား၏ အိမ်တော်ပါ ကျေးကျွန်ဖြစ်
ပါ၍။ ဘုန်းတော်ကြီးဘုရားနှင့် မယ်မယ်ကြီးတို့ အမိန့်တော်မြတ်
မြတ်တော်မူသည်ကိုသာ နာခံဆောင်ရွက်ရမည် မှန်ပါတယ်၊ ဝန်
မင်းတို့ လျောက်တင်လိုသော ဆန္ဒကို ကျွန်ုပ်က ကန့်ကွက်စရာ
နည်းလမ်းမယိုပါဟု မိန့်ဆိုလေ၏။

ကောင်းပါပါ-ဝန်ကြီးမင်း နောက်ညီလာခံ ဝင်ရသောအခါ
အမေးတော်ရှိက ကျွန်ုပ်တို့ တင်လျောက်ပါတော့မည်။ နှို့ ကျွန်ုပ်
တို့ကို ပြန်ရန် အခွင့်ပြုပါအုန်း။

ရွေး။ ။ ကောင်းပါပါ-ကောင်းပါပါ၊ ကြွောက်ပေအုန်းတော့
နော်၊ ဘယ်လိုမှ သဘောမထားကြပါနှင့် ဝန်မင်းတို့။

× × × × ×

နောက်တလ စွဲရောက်မည် နှီးသောအခါ နှစ်းတော်သို့
ဝင်ရောက် ခစားကြရာ ဖိုးတော်မင်းတွေးကြီးက ဘယ်နှယ်....
မင်းကြီးတို့ ရန်ကုန်ဝန်ကြီးနေရာကို အမူတော်ထမ်းယွက်ရန် သံ
တော်ဦးတင်ရန် ယိုကြပေသလားဟု အမေးတော်ရှိလေသည်။

မှန်ပါ-ဘုရား ကျွန်ုပ်ဝန်များတို့ အဝေးဝန်ကြီး အလုပ်ကို
လုပ်ကိုင်ရန် အနည်းငယ်မျှ ဆန္ဒမယိုကြပါ ကြောင်းပါ ဘုရား။

ဘုန်းတော်ကြီးလှသော ရွှေဘွားတော်အောက်တွင် အမူတော်ကို
ထမ်းရွက်နေရန် ဆန္ဒအမျှန် ယိုကြပါကြောင်းပါ ဘုရား။

ဖိုး။ ။ မင်းကြီးတို့ ရန်ကုန် ဝန်ကြီး အလုပ်ကို မလုပ်လို
မထမ်းယွက်လိုကြပါက မည်သူ့ကို ခန့်ထားရန် မည်ကဲ့သို့ စီမံ
ရမတုန်း။

မှန်ပါ-အရှင့်သားတော် ဦးကျော်ရွှေး ရန်ကုန် ဝန်ကြီးကို
သာ ခန့်ထားတော်မူရန်သင့်လျှော်မည် ဖြစ်ပါကြောင်းပါဘုရား၊
အရှင့်သားတော် ဦးကျော်ရွှေးက မြို့နယ်ပယ်တို့၏ အကြောင်း
ကို သိရင်း ဖြစ်ပါသောကြောင့် စီရင်အုပ်ချုပ်နှင့်ရန် ဖြစ်ပါ
ကြောင်း၊ ဘုရား ကျွန်တော် ဝန်တို့က သံတော်ဦး တင်လျှောက်
ဗုံပါကြောင်းပါဘုရား။

ဖိုး။ ။ မင်းကြီးတို့ အမှန်မလုပ်ချင်ကြသူးလား။

မှန်လှပါကြောင်း ရှိခိုးနားတော်လျှောက်ဗုံပါ ဘုရား။

ဖိုး။ ။ ကောင်းပါ- ကျော်ရွှေးကို ခေါ်၍၊ မေးတော်မူဦး
မည်။ မငြင်းမဆန် သူရာထူးကို သူပြန်၍၊ ခံယူရန် ဝန်ခံခဲ့သော်
သူကိုပဲး မင်းကြီးတို့ တင်ချက်အရ ခန့်အပ်တော် မူရမည်။ သူက
နောင်ရေးကို ကြောက်တော်မူသဖြင့် မလုပ်ဗုံပါဘူးဟု ငြင်းဆန်
လျှောက်ခဲ့ချေသော် မင်းကြီးတို့ ဝန်ဟောင်းထဲက တယောက်
ယောက်ကို ခန့်ထားစေလွတ်ရလိမ့်မည်၊ ဟု မိန့်တော်မူပြီးလှုပ်
အ တွင်းဆောင်တော်သို့ ဝင်တော်မူလေ၏။

မူးဟောင်းမတ်ဟောင်းများတို့င်ပင်ခြင်း

ဘယ့်နှယ်လဲး ဝန်မင်းတို့၊ ဦးကျော်ရွှေးကို ထပ်မံ ဝန်ကြီး
အရာခန့်၍ မလုပ်ခဲ့သော် ကျွန့်ပိတို့ကို အမိန့်တော်မြတ်နှင့် ခန့်

ထားခဲ့သည်ရှိသော် ရန်ကုန်မြို့သို့ မရောက်ခင် ရာထူးက ကျပြီဟု မှတ်တော်မူကြပါ။

ဘာကြောင့်တုန်း ဆိုတော့ ဦးကျော်ရွေးကို သားကြီးအရာ နှိုက်ထားတော်မူကြောင်းကို အားလုံးသိတော်မူရင်းအတိုင်း ဖြစ်ပါပေတယ်။ သူ့သားကို ရန်ကုန်ဝန်ကြီး ခန့်ထားလိုက်ရာ အဝေး မြို့ဝန်၊ မြို့သူကြီး၊ ရွာသူကြီးတို့က ဆက်သော့ သံတော်ဦး တင်လွှာအရ ကျွန်ုပ်တို့က ဝတ္ထားယိုသည်အတိုင်း တင်ဆက်ရပေတယ်။ သို့လို့ တင်ဆက်ရခြင်းသည် ဘုန်းတော်ကြီး ဘုရားနှင့် အရှင် မိဖုရားကြီး၊ ဗုပါးတို့က သူ့သားကို အပြစ် ရွာကြုံတင်လျှောက်တယ်လို့ ထင်တော်မူပြီးလှုင် အတွင်းအမျက်ထားတော်မူလျက် ယိုချေသည်။

အဲးဒါကြောင့် မင်းကြီးတို့ ကျွန်ုပ်တို့ ဝန်ကြီးအဖြစ်နှင့် သွားရလှုင် ရာထူးကျုရုံဖြင့် မထောင်းတာဘူးပျော် အသက် စည်းစိမ်နှင့်တကွ္း ပြန်းတီးမှာကိုတော့ ကြောက်ရတယ်ပျော် သို့အတွက် ဦးကျော်ရွေးကို ပြန်၍။ ဝန်ကြီးအလုပ်ကို လုပ်ကိုင် ဆောင်ယွှက်ရန် ဦးကျော်ရွေးထံ တနေ့နေ့တွင် မင်းကြီးတို့ ကျွန်ုပ်တို့ သင့်လျှော်သော လက်ဆောင်ပဏ္ဍာများနှင့် သွားရောက်တောင်းပန်တိုးလျှိုးရလှုင် ကျွန်ုပ်တို့ အသက်စည်းစိမ် မပျက်မကွက် တည်တန်းနှင့်ရန် အကြောင်းယိုလိမ့်မည် ထင်တယ်၊ ဘယ့်နှယ်သဘောရကြပါသလဲးပျော်။

ဒါမှာတော့ ဝန်မင်း လူအောက်ကို ကို၍၏။ လူပိလို့ မသေဘူးတဲ့၊ မိမိမှားသည်ကို မှားကြောင်းဖြင့် ဝန်ခံလှုင် ပညာယိုသူတော်ကောင်းဟု ရွေးပညာယိုတို့ ထုံးဟောင်းစကား ထင်ယှား

ယိုသောကြာင့် သွားရောက် ဝန်ချ တောင်းပန်တိုးလှိုးခြင်း
ပြုလုပ်ရသည်အတွက် အကျိုးယူတ်မည် မဟုတ်ပေါင်ပါ ဝန်
မင်းတို့။

ဟုတ်ပါပေတယ်၊ ယခုဝန်မင်းအမိန့်ယိုချက်သည် ဘုရား အစ
ယိုသော သူတော်ကောင်းတို့၏ နည်းလမ်း ဖြစ်ပါသောကြာင့်
များစွာ သင့်လျှောပါကြာင်းပါ ဝန်မင်း။

အို-သည်ကိစ္စမှာ ဝန်မင်းတို့-ကျွန်ုပ်တို့ သွား၍၊ အကျိုး အ
ကြာင်းနှင့် တောင်းပန် ဝန်ချရလျှင် ဝန်ကြီးမင်း ဦးကျော်ရွေး
လည်း ငြိုင်းဆန်တော့မည် မဟုတ်ပါ ဝန်မင်းတို့။ ဘုန်းတော်ကြီး
ဘုရားကလည်း သူသားကို ပြန်လွှတ်ရန် အကြံတော်ယှဉ်ပြီးဖြစ်၍。
ပရိယာယ်နှင့်သာ အမတ်မင်းတို့ ကျွန်ုပ်တို့ကို မေးမြန်းတော်မှူ
သည်ဟု ရိပ်မိတော်မူကြပါ ဝန်မင်းတို့။

မှန်ပါပေတယ်၊ အရှင် J P ပါး ကြည်တော်မူရန်ကိုသာ ကျွန်ုပ်
တို့က ဆောင်ယွက်ရန် တာဝန်ယိုပေတယ်၊ သို့အတွက် ဝန်ကြီးမင်း
ဦးကျော်ရွေး အိမ်သို့ လက်ဆောင် ပဏ္ဍာများနှင့် နက်ဖြန် ညကို
သွားကြရအောင်ပျုံ။

ကောင်းပါပြီ ဝန်မင်းတို့ သွားကြသောအခါ နောက်ပါ လူ
ငယ် မပါစေနှင့်ပျုံ၊ မိမိတို့ပေးလို့သော လက်ဆောင်များကို ကိုယ်
တိုင်ဆောင်ယူ၍၊ လာကြရမယ်ပျုံ၊ သို့မှ ဝန်ကြီးမင်း ဦးကျော်
ရွေးက အလေးအမြတ် ပြုလုပ်ကြသည်ကို ထင်မှတ် ယုံကြည်
တော်မူမယ်၊ ယုံကြည်တော်မူမှ ကျွန်ုပ်တို့ လိုရာ အမှုပြီးပြောမည်ဟု
မှတ်တော်မူကြပါ ဝန်မင်းတို့။

ကိုင်းဒါဖြင့် နက်ဖြန်ညဲ ကျွန်ုပ်အိမ်သို့ ကြွလှာကြပေတော့
အမတ်မင်းတို့၊ ကျွန်ုပ်အိမ်က လက်ဖက်ရေသာက်ပြီးမှ သွားကြ
ခါပလေ။

ဟူတ်ကဲ ဒါဖြင့် ကျွန်ုပ်တို့ ပြန်ကြပါဉီးမည် ဝန်မင်း။
ကောင်းပါပါ ကြွကြပေအုန်းတော့ပျော်။

နောက်တနေ့အချိန်

ချိန်းဆိုထားကြသည့်အတိုင်း ပင့်ဖိတ်ထားသော ဝန်မင်း
အိမ်သို့ သွားကြလေ၏။ ဝန်မင်းတို့ ကြွလှာကြပြီလား ကိုင်း-
ဟောသည်မှာ ထိုင်တော်မူကြပါ။ ဝန်မင်းတို့ သုံးဆောင်တော်မူ
ကြရန် အချို့အချင်း လက်ဖက်ရည်များ အသင့်ပဲး ပြင်ဆင်ထား
ပြီးပါ သုံးဆောင်တော်မူကြပါ ဝန်မင်းတို့။

ဝန်မင်းက ဘာများလက်ဆောင်ယူလှာပါတုန်းပျော်။
ကျွန်ုပ်က သားမွေးအကြီး (ရဝိ) တန်တထည်ပဲးယူခဲ့ပေသပျော်။
ကောင်းပါပေပျေား-ကောင်းပါပေ့။
သည်က ဝန်မင်းကကော ဘာများဆောင်ယူခဲ့ပေတုန်းပျေား။
ကျွန်ုပ်က နံကြီးပလာပဆိုး ဂ-ထည် ယူခဲ့ပေသပျေား။
ကောင်းပေပျေား ကောင်းပေ့။
နှို့-ဟိုဝန်မင်းကကောပျေား။
ကျွန်ုပ်က စပ်ပဆိုးတထည် ယူခဲ့ပေပျော်။

ကောင်းပေါ်သူး-ကောင်းပေ့။

သည်က ဝန်မင်းကကော်။

ကျွန်ုပ်က ပဒ္ဒမှာပိတ် J-အုပ်၊ ဝန်ကြီးကတော် ဝတ်ဆင် ရန်
နဂါးလိမ်သဲးဘက်ပုဂ္ဂိုကြီး၊ J-ပိုင် အတွင်းဆင်ရွှေခဲးချိတ်
ထမီတထည် ယူခဲ့သူး။

အင်း- ဒါက သာ၍ ကောင်းပေါ်သူး။

ကျွန်ုပ်ကဖြင့် ရာကျလွန်းပုဆိုး (၁၀၇)တန် တထည်ပဲးပျော်။

ကောင်းပါပေတယ်ပျော်- ကောင်းပါပေတယ်၊ ယခုကျွန်ုပ်တို့
ယူဆောင်သွားကြရမည့် လက်ဆောင်များဟာ အတော်မျက်နှာ
ထိုကြရမည့် လက်ဆောင်များဖြစ်ပေတယ်၊ သို့အတွက် ဘယာ ကြောင့်
သဒ္ဓါဖြစ်အောင် စိတ်ကို ပြောင်းကြရမယ်ပျော်၊ အရှင် J-ပါး၏
ဂုဏ်ကျေးဇူးကို ထောက်မြှုပ်ဆက်သွယ်၍။ အရို့အသေ
ပြုကြရမယ်ဝန်မင်းတို့။

ကိုင်း-သွားကြစို့ပျော်၊ ယခုအချိန်နှိုက်ဝန်ကြီးမင်း ဦးကျော်ရွှေး
အိမ်မှာ အည့်ပရိသတ် စဲလောက်ပါပြီဟု တိုင်ပင်ကြပြီးလှုပ်
သွားကြလေ၍။

× × × × ×

ရွှေး။ ။ အော်- ဝန်မင်းများလား၊ ကြွေကြပါ-ကြွေကြပါ၊
ဟောသည်မှာ ထိုင်တော်မူကြပါ၊ လက်ဖက် လက်ဖက်ရေ သုံး
ဆောင်တော်မူကြပါ၊ ဟောသည်မှာ ဖက်စိမ်းလိပ် သောက်တော်
မူကြပါ၊ တိုင်ပင်ပြောဆိုရန် အကြောင်းယိုသည်ကိုသာ မိန့်တော်

မူကြပါ။ တိုင်ပင်ပြောဆိုရန် အကြောင်းယိုသည်ကိုသာ မိန့်တော်
မူကြပါ။

ဝန်ကြီးများ။ ။တိုင်ပင်ပြောဆိုရန် အကြောင်းတော့ ထူး
သည်လည်းဆိုရ၏။ မထူးသည်လည်း ဆိုရ၏။ ဝန်ကြီးမင်း။

ရွှေး။ ။ ထူးသည်ဖြစ်စေ မထူးသည်ဖြစ်စေ၊ အကြောင်းယို
မင့် ယိုတဲ့ကိစ္စကိုပဲး အမိန့်ယိုတော်မူပါ ဝန်မင်းတို့။

ဝန်များ။ ။ အကြောင်းမှာတော့ သည်လိုပါဝန်ကြီးမင်း။
ယခင်က ဝန်ကြီးမင်းကို လာ၍။ တိုင်ပင်ပြောပြပြီးသည့်အတိုင်း
အတွင်းတော်ကိုဝင်၍။ ကျွန်ုပ်တို့ ခစားကြရာ ဘုန်းတော်ကြီး
ဘုရားက မေးတော်မူချက်အရ ကျွန်ုပ်တို့က ဝန်ကြီးမင်းကိုပင်
ခန့်ထားစေလွှတ်တော်မူရန် သံတော်ဦးတင်ကြပါတယ်၊ ဤအခါ
ဘုန်းတော်ကြီးဘုရားက ကောင်းပါ ဝန်ကြီးမင်းကို မေးအုန်းမည်။
ဝန်မင်းက သဘောတူ၍။ ဝန်ခံခဲ့လျှင် ရန်ကုန်သို့ စေလွှတ်
တော်မူမည်ဟု မိန့်တော်မူလိုက်ပါသည်။ သို့ပါ၍ ဝန်ကြီးမင်းက
သဘောတူသောအားဖြင့် ဝန်ခံတော်မူပြီးလျှင် ရန်ကုန်ဝန်ကြီး
ရာထူးကို လက္ခာတော်မူရန် ကျွန်ုပ်တို့က တောင်းပန်ပါကြောင်း
ပါ ဝန်ကြီးမင်း။

ရွှေး။ ။ ဒါမှာတော့ ကျေးဇူးရှင် J ပါးက စိတ်တော်
ကြည်ကြည်သာသာနှင့် စေလွှတ်တော်မူပါလျှင် ကျွန်ုပ်က ငြင်း
ပယ်စုံသည်မဟုတ်ပါ။ အရှင် J-ပါး မကြည်သာသော စိတ်နှင့်
စေလွှတ်တော်မူပါက ကျွန်ုပ်ဝန်ခံရန် ခဲယဉ်းခြင်းဖြစ်ပါလိမ့်မည်
ဝန်မင်းတို့။

၀န်များ။ ။ ကြည်သာတော်မူပါလိမ့်မယ် ၀န်ကြီးမင်း။ ၀န်ကြီးမင်းမှ မသွားပါလျှင် ကျွန်ုပ်တို့သည် အသက်စည်းစိမ်နှင့် တက္က အတည်နေနိုင်ကြတော့မည်မဟုတ်ပါ။ ကျွန်ုပ်တို့၏ အသက် စည်းစိမ်ကို မပျက်မစီးစေရန် ၀န်ကြီးမင်းပေးမှ ချမ်းသာကြရ တော့မည် မှန်ပါတယ်၀န်ကြီးမင်း။

ရွှေး။ ။ အင်း-ဒါမှာတော့ ၀န်မင်းတို့က မှူးဟောင်းမတ် ဟောင်း ဖြစ်ကြပါပေတယ်။ ကျွန်ုပ်က ခု,ဘုရားလက်ထက်တော် မှ အိမ်တော်ပါဖြစ်၍၊ သူကောင်းပြုသည်ကို ခံရသော မှူးသစ် မတ်သစ် ဖြစ်ပါပေတယ်။ သို့အတွက် အရှင့် ကျွန်ုပ်တော်မျိုးချည်း ဖြစ်ကြပါ၍။ တယောက်နှင့်တယောက်ကို ဒေါသအမျက် ထားကြရန်တော့မရှိမှ တော်ကြမည်။ ဆွဲရင်းမျိုးရင်း ညီရင်းအစ်ကို ကဲ့သို့ သဘောပိုက်တော်မူကြမှ အရှင့်အမှုတော် ကြပြွန်အောင် ထမ်းဆောင် နိုင်ကြမည် ၀န်မင်းတို့၊ အကြောင်းမှာ-ကျွန်ုပ်ကို အမြိုပြု၍။ ၀န်မင်းတို့ စည်းစိမ်အသက် ပျက်ကောင်းသည်မဖြစ်ပါ။ ကျွန်ုပ်ကို အမြိုပြု၍သာ ၀န်မင်းတို့ အသက် စည်းစိမ် တည်ပြုမဲ့ ချမ်းသာသည်ကိုသာ ဖြစ်စကောင်းပါသည်။ သို့ကြောင့် ကျွန်ုပ် အတွက်နှင့်ဖြင့် ၀န်မင်းတို့ကိုယ်စိတ် J-ပါးကို ချမ်းသာကြပြီးဟု ယနေ့က စ၍။ အသက်ရှည်သမျှ အရှင့် အမှုတော်ကို ထမ်းယွက်နေသမျှ ကာလပတ်လုံး စိတ်နှုက် အမြိုမှတ်တော်မူကြပါ ၀န်မင်းတို့။

၀န်များ။ ။ သာဓုံဗျာ-သာဓုံ-သာဓုံ၊ ယခု ၀န်ကြီးမင်း မိန်းကြားသည်ကို ကျွန်ုပ်တို့၏ ကျေးဇူးရှင် အသက်သခင် ဖြစ်ပါ ပေသည်ဟု သားစဉ်မြေးဆက် မှတ်ရပါတော့မည် ၀န်မင်းကြီး။

ရွှေး။ ။ ၎န်းမင်းတို့ သူတော်ကောင်းတို့ မည်သည်မှာ ပရ
ဟိတကိုသာ ကြည့်ကောင်း ဆောင်ရွက် ကောင်းခြင်း ဖြစ်ပေ
တယ်။ အထူးဟိတ မိမိအကျိုး ဖြစ်ဖို့ကိုကား ထမင်းကို စားသော
လူကို မဆိုထားဘိ အဟိတ်တိရွှောန်များတောင် သိတတ်သည်
ချည်းဖြစ်သည်။ တိရွှောန်သိ သိ၍၊ အကျိုးမယိုပါ။ သူတော်
ကောင်း လူသိ-သိမှ တော်ကြမည် ဖြစ်ပါကြောင်း မိမိနှိုက်
အထိုက်အလျောက် အာဏာတန်ခိုး ရယိုရုံမျှနှင့် သူတပါးကို
နိုင်ထက်ကလူအပြစ်ယိုယိုမယိုယို နှိပ်စက်ညွှေးပန်းခြင်း၊ သူတပါး
၏ဂုဏ်ကို ပျက်စီးစေခြင်း၊ ကဲ့ရဲ့ယျှတ်ချခြင်း၊ မတော်မတရား
ပြောဆိုခြင်း တို့သည်ကား စင်စစ် သူတော်မဟုတ်၊ ထမင်းစား
သောလူပင် ဖြစ်သော်လည်း လူဘော်မဝင် လူရာမဝင် တိရွှောန်
နှင့်တန်းတူ အရေအတွက် ဖြစ်သည် ဟူ၍၊ သာ မှတ်ထင် ကြရပါ
မည် ၎န်းမင်းတို့။

ဝန်များ။ ။ ၎န်ကြီးမင်း အမိန့်ရှိတာ အလွန်မှ မှန်လှပါ
ကြောင်း၊ အချို့၊ မိမိတို့ကံအလျောက် အရှင်သခင်က ရာထူးဌာ
နန္ဒရ ချိုးမြောက်ခြင်းကို ခံရပါလျှင် ငါပြင်မယိုဟု စိတ်တော်က
မှတ်ထင်ပြီးလျှင် မိမိတို့ အမျိုးသားချင်းကို မထောက် မညှာ
မတရားသဖြင့် နှိပ်စက်ညွှေးပန်းခြင်းက အထူးပဲး ပြုကြပေသဗျာ။
ဤကဲ့သို့ မတရား နှိပ်စက်ရလျှင် သူတို့မှာ အလွန်ဂုဏ်ကြီးလှပြီဟု
စိတ်တော်က မှတ်ထင်လျက် ဝမ်းသာအားရ ယိုတော်မှုကြပေ
သည်။

ရွှေး။ ။ သူတပါးကို မတရား ပြုလုပ်နှိပ်စက်ခြင်း၊ မတရား
ပြုလုပ်၍၊ အမှုရာကြံ ငွေစားခြင်း၊ မတရားသဖြင့် ပြုလုပ်၍၊ မိမိ

လက်အောက် အမှုထမ်းတို့ကို ရာထူးမှနိမ့်ချခြင်းစသော အမှုတို့ကို
ပြုလုပ်သောသူသည် မိမိဝမ်းမြောက် အားရတိုင်း အားရတိုင်း
သူမှာအကုသိုလ်က တန်ခိုးတက်ကြွလျက် အပါယ်သွားရန် လမ်း
ကြောင်းကို ကောင်းကောင်းကြီး တွင်သော သူတယောက် ဖြစ်
တယ်။ မျက်မြောက် ပစ္စက္နနိုက် သေပင် သေြားသော်လည်း
ကောင်းကောင်း မသေရ သေချင်းဆိုးသေတတ်သူ။ မသေလို့
နောြားသော်လည်း မျက်စီ ကြောင်တောင် ကန်းသူ။ သွက်
ချာပါဒ ဖြစ်ပီးတော့ တုန်တုန်ချဲ့ချဲ့နှင့် ပစ် ရွှေ့စောင်းလျက်
စကားပီအောင် မပြောနိုင်ဘူးပြု၊ ချဲ့နဲ့၍။ မသွားလာနိုင်အောင်
ဒုက္ခဝေဒနာ ခံစားရသူ။ အဲဒါကြောင့် မတရားသဖြင့် ပြုကျင့်
နှုပ်စက်သော အမူအရာ စိတ်ဆိုး သဘောဆိုးများကို လက္ခံမွေး
မြှော်ရန် မတော်ဘူးနော်၊ ကြပ်ကြပ် ကြဉ်ရှောင်ရန် ကောင်းတယ်
ဝန်မင်းတို့။

ဝန်များ။ ။ ဟုတ်ပါပေတယ်၊ ဝန်ကြီးမင်း မိန့်ဆိုတော်မူ
ချက်ကိုပါကျပေတံ့ အသက်ထက်ဆုံး မှတ်ယူကျင့်သုံး သတိပြုရန်
အလွန်မှ ကောင်းလှပါသောကြောင့် အမြဲးနှလုံးသွင်းရန် ဖြစ်ပါ
တော့သည်။ သို့သော် ဝန်ကြီးမင်း ဟောကြားမိန့်ဆိုတော်မူချက်
အရ တရားတော်ကို ကြည်ညိုသောအားဖြင့် ပူဇော်ခြင်းကို ပြုလုပ်
ကြပါမည့်အကြောင်း အခွင့်ပြုတော်မူပါရန် ကျွန်ုပ်က လွန်း
ချိတ်ပဆိုးတထည် ဝန်ကြီးမင်း ဆင်ယင်တော်မူရန် ကန်တော့ပါ
သည်။

ကျွန်ုပ်ကလည်း ဝန်ကြီးမင်း ဝတ်ဆင်ရန် ပလာပဆိုး ဂ ထည်
ကန်တော့ပါသည်။

ကျွန်ုပ်ကလည်း ဝန်ကြီးမင်း ဝတ်ဆင်ရန် စပ်ပဆိုး တထည်
ကန်တော့ပါသည်။

ကျွန်ုပ်ကလည်း ဝန်ကြီးမင်း ဝတ်ဆင်ရန် သားမွေး အကြီး
တထည် ကန်တော့ပါသည်။

ကျွန်ုပ်ကလည်း ဝန်ကတော်ကြီး ဝတ်ဆင်ရန် ပဒ္ဒမှာ ပိတ်
၂ အုပ် နဂါးလိမ်သဲ့ဘက် ပတါ ၂ ပိုင် ကန်တော့ပါသည်။

ကျွန်ုပ်တို့ကိုလည်း ဆွဲရင်းမျိုးရင်းကဲ့သို့ သဘောထားတော်
မူ၍၊ မကောင်းမြှစ်တား ကောင်းရညွှန်ပြ ဆိုဘိုသကဲ့သို့ အစဉ်
စောင့်ရောက်တော်မူရန် တောင်းပါသည် ဝန်ကြီးမင်း။

ရွှေး။ ။ အင်း-သာဓု-သာဓု-သာဓုပါခင်ဗျား၊ ကောင်းပါပြီ
ကောင်းပါပြီ ဝန်မင်းတို့ ကျွန်ုပ်ကိုလည်း သတိပေးခွင့်ရောက်ရှိက
မဆောင်မယွက် ယိုနေကြပါလျှင် ဝန်မင်းတို့ တာဝန်ဖြစ်လိမ့်
မပျှ၊ သတိပြုတော်မူကြရန် တောင်းပန်ပါသည်။

ဦးပေါ်ဦး ဦးမြတ်ထင်တို့ ရောက်လာခြင်း
ဤကဲ့သို့ တိုင်ပင်ဆွေးနွေးပြောဆိုနေကြသည့်အခိုက် ဦးပေါ်
ဦး၊ ဦးမြတ်ထင်တို့လည်း ရောက်လှာကြလေသည်။

ရွှေး။ ။ အော်-မွန်ပေါ်ဦးတို့လား-လာကြကွယ်-လာကြ
ကွယ် တယ်ကောင်းပေကွယ်၊ ဝမ်းမြောက်လိုက်ထာ ယနေ့ဖြင့်
မင်းစုံမင်းညီပဲးကဲ့၊ ကိုင်း-လက်ဖက် လက်ဖက်ရေ ဆေးလိပ်များ
သုံးဆောင်ကြပေရော့ကွယ်။

ဝန်များ။ ။ ဝန်ကြီးမင်းတို့ တွေ့ရတာ တယ်ပါးဝမ်းမြောက်
လှပါတယ်။ ထိုင်တော်မူကြပါ-ထိုင်တော်မူကြပါ။

ထင်။ ။ အော်- ဝန်မင်းများလဲး ရောက်နေကြသကိုး၊
ဟူတ်ပါခင်ဗျား။

ဦး။ ။ အကြောင်းဘာများ ရှိကြပါတုန်း၊ ကိစ္စအထူးများ
ယုံကြပါသလား။

ဝန်များ။ ။ အကြောင်းကိစ္စတော့ အခြားမဟုတ်ပါ။ သည်
ကဝန်ကြီးမင်းကို ရန်ကုန်မြို့သွေ့ပြန်ကြရန် ဆောင်ယွက်မည်းတိုင်း
ဆောင်ယွက်အုပ်ချုပ်တော်မူရန် တောင်းပန်ခြင်းကို ပြုကြရပါ
ကြောင်းပါ ဝန်မင်း။

ဦး။ ။ ကောင်းပါဗျား၊ မွန်းကျော်ရွှေးကလဲး ဘုန်းတော်
ကြီးဘုရား ထပ်မံအမိန့်မှတ်တော်မူလျှင်လဲး မိမိနေရာကို မိမိ
ဆောင်ရွက်မှ သင့်လျှော်ပေမယ်၊ အခြားဝန်သစ်များကို ခန့်
တော်မူယင် နယ်ပယ်၏အကျိုးအကြောင်းကို မသိချေက အုပ်ချုပ်
ရေးခက်ပေလိမ့်မယ် သူငယ်ချင်း။

ထင်။ ။ မြို့နယ်၏အကြောင်းကို ကောင်းစွာမကျမ်းကျင့်ခဲ့
သော် လက်အောက်မြို့ဝန် မြို့သူကြီး ရွာသူကြီးတို့က ဖြောင့်မတ်
ယင် တော်ပါရဲ့ မဖြောင့်မတ်ပဲးနှင့် လူည့်စား လူည့်ပတ် လိမ့်
လည် ကောက်ကျစ်ပီးတော့ လက်ဆောင်ပဏ္ဍာတံ့ဖိုး ဆက်သကာ
နှင့် ဟုတ်ပ-မှန်ပနဲ့ တင်လျှောက်ပီး မတရား ပြုကျင့်နေကြယင်
ကျွန်တော်မျိုးဆင်းရဲသားတို့ အနေအထိုင် ကြပ်တည်းခြင်း ဖြစ်
ပါက မြို့ရွာပျက်စီးကြောင်းဖြစ်တတ်ပါတယ်၊ အဲး-ဒါကြပ်ကြပ်
သတိထားစရာကောင်းပေတယ် ဝန်မင်းတို့။

ဦး။ ။ ရန်ကုန်ဝန်ကြီးဆိုတော့ နယ်ဆုံးနယ်ဖျားကဲ့့၊ နေ
ဝင်ဘုရင်ဖြစ်တယ်၊ ဝန်ကြီးဆိုတော့ ဘုန်းတော်ကြီးဘုရား၏。

ကိုယ်စား ကိုယ်ပွားဖြစ်တယ်၊ ဘူရင်ရင်းမြတ်၏ တာဝန်မြို့နယ်၏ တာဝန်များကို ကြီးကျယ်စွာ ယွက်ဆောင်ရသောကြောင့် ဝန်ကြီးဟူ၍၊ ခေါ်ဝါသမှတ်ကြသည်ကို ခံရပေတယ်၊ အဲး-သည်ဝန်ကြီး အမည်ကို ခံယူကြရသည့် အတိုင်း ကျေးဇူးရှင် အသွေးဝန် မြို့နယ်ကျေးလက်နေ ဆင်းရဲသားတို့၏ ဝန်ကိုယွက် ဆောင်ရမည်ဖြစ်၍၊ စိတ်ကို ချမ်းသာစေကြအောင် အေးချမ်း စည်ပင်သာယာအောင် ယွက်ဆောင်စီမံကြရမယ်၊ ဤတာဝန် ယိုသမျှကာလပတ်လုံး ယွက်ဆောင်နိုင်ပါတြီးကား၊ မိမိတာဝန် ကိုလည်း ယွက်ဆောင်ရခြင်းနှင့် အလိုလိုပြီးပြီး အောင်မြင်ရာ သို့ ရောက်ကြရပြီး ဖြစ်ပါတယ် ဝန်မင်းတို့။

ထင်။ ॥ အရှင်ချီးမြောက် သူကောင်းပြုသည်ကို အထိုက် အလျောက် ခံကြရသဖြင့် ထိုက်တန်သောဂုဏ်ကို ထောက်၍၊ အခွင့်အာဏာရယိုသည့်အတိုင်း မိမိလက်အောက်ပြည်သူ ဆင်းရဲ သားတို့ကို မတရားသဖြင့် နှုပ်စက်ညွှန်းပန်းခြင်းကို အလျဉ်းမပြု မလုပ်ကြမှုတော်မည်၊ သူတထူး မယား သားသွီး မျက်ရည်ယိုမှ ကိုယ်၏သားမယား ထမင်းဝမှာကို မပြုမကျင့်မှ တော်ကြမည်။ တချို့က မင်းလုပ်တယ်ဆိုဒါ နိုဗ္ဗာန်ကိုလိုလို မင်းလုပ်သည် မဟုတ် ဘူးတဲ့ စီးပွားကိုလိုလို မင်းလုပ်သတဲ့ ဒါကြောင့် မတရား သော အမှုများကို ရှာကြ၍၍၊ ငွေကြေးတံ့စီးလက်ဆောင်စားယူ ကြသည်တဲ့ ဝန်မင်းတို့ တယ်ပီးတော့ ကြောက်စရာကောင်းတဲ့ အကျင့်တော်။

ရွေး။ ॥ အသွေး ဘုန်းရိပ်ကို ခိုလုံး၍၊ မှူးကြီး မတကြီး မြို့စားရွာစား ဖြစ်ကြသည့်အားလျော်စွာ အသွေးအကျိုး ပြည် သူတို့၏အကျိုးကိုသာ မျှတည့်ထွက်အောင် စောင့်ရောက်ဆောင်

ယွက်ကြရပေမယ်၊ မိမိအကျိုးကိုကြည့်၍၊ ဆင်းရဲသား ကျွန်တော်မျိုးတို့ကို မတရားသဖြင့် နှိပ်စက်ညည်းပန်းခဲ့သည်ယိုဘော်ပြည်ရွှာ မချမ်းမသာက အသွေးပါးရှိပျက်ကွက်ခြင်း၊ ပြည်ရွှာ၏ပျက်စီးခြင်းကို ဖြစ်စေတတ်သည်။ ပြည်ရွှာချမ်းသာမှ အသွေး၏ကောင်းမှတ်ခြင်း၊ ဝန်မင်းတို့ ကျွန်ုပ်တို့၊ ချမ်းသာခြင်းကိုရယိုနိုင်ကြမည်ဖြစ်၍၊ ပစ်ကောင်းကို အသုံးမပြုကြရ တရားနှင့် အညီ မိမိကိုယ်စိတ် ကောင်းသည်ကိုသာ အရင်းပဓန ထားကြရမည်၊ “ရာဇ်သတိခန်း” များကိုလည်း ကြပ်ကြပ် နှလုံးသွေးကြရန် ကောင်းပါသည်။ အုပ်ချုပ်စီးပိုင်သောမင်းက ကောင်းမှုဗ္ဗားမတ်တို့ ကောင်းကြမည်။ မှုဗ္ဗားမတ်တို့ကောင်းမှ မင်းကောင်းမည်၊ မင်းနှင့်မှုဗ္ဗားမတ်ကောင်းမှ တိုင်းပြည်မြို့ရွှာ ကောင်းမည်၊ စည်ကား အေးချမ်းသာယာခြင်းကို ဖြစ်စေနိုင်မည် ဝန်မင်းတို့။

ထင်။ ။ ကောင်းပါပေါ်ချာ၊ သာဓု-သာဓု-သာဓု-ပညာယို
သူတော်ကောင်းများ စကားကို ကြားနာရသည့်အတွက် အလွန်
အကျိုးများပါပေတယ်။ သည်ဟာ ဘာတေတုန်းကဲ့။ မှန်း
ကျော်ရွှေး။

ရွှေး။ ။ အော်-ဟောသည်က ဝန်မင်းများ မင်းတို့မရောက်
ခင် မင်းမှထမ်းတို့ ကျင့်အပ်သောတရားသဘောကို ပြောဟောပြ
သည့်အတွက် တရားကို ကြည်ညိုသောအားဖြင့် ကန်တော့ကြပေ
ဒါကွဲ့။

၌။ ။ ကောင်းပါပေါ်-ကောင်းပါပေ့၊ သာဓု-သာဓု- သာဓု
ကျွန်ုပ်ကလဲး ဝန်မင်းများကို ဝတ်စုံတစုံစီ ကန်တော့ရည်း
မည်ပျ။

ထင်။ ॥ ဟုတ်ပါပေါ့ ကျွန်ုပ်လဲး ဝန်မင်းများကို ဝတ်စုံ ကန်တော့ရှိုး
မယ်ပျော်။

သို့လိုကြားရဒါများ အလွန် မ ဝမ်းမြောက်
ကျေးဇူးတင်လှပါတယ် ဝန်မင်းတို့။

ဦး။ ॥ နှီး-မွန်းကျော်ရွေးကော် နှုန်းတော်ကြီးကို ဘယ်
တော့ ဝင်မလဲကွဲ့။

ရွေး။ ॥ ငါတော့ ခေါ်တော်မူမှ ဝင်မယ်လို့ အောက်မေ့
တယ်။

ထင်။ ॥ ခေါ်တော်မူဒါမစောင့်ပါနဲ့ သူငယ်ချင်း၊ ရန်ကုန်
သို့မြန်မြန်ပြန်ရန် အမိန့်တော်သာဝင်၍၏ ခံယူလိုက်ပါကွုယ်။

ရွေး။ ॥ အကြောင်းက ယိုသေးတယ်ကွဲ့။ မင်း-စဉ်းစား
ကြည့်အုန်း၊ ခေါ်တော်မူမှ အရေးပါမယ်လို့ ငါထင်တယ်။

ထင်။ ॥ အင်း-ဟုတ်ပါပေါ်တယ် ငါက သတိမပြုမိလို့ လွတ်
ခန်းပြောမိပေါ်တယ်၊ သို့သော် မကြာမီ ခေါ်တော်မူလိမ့်မယ်လို့
ထင်သကွုယ်။

ဦး။ ॥ အခေါ်ကို မစိုးရိမ်ရဘူး မောင်မြတ်ထင်၊ မကြာပါ
ဘူးကွဲ့။ နက်ဖြန်လောက်ကျယ်င အကြောင်းကို သိရပါလိမ့်မယ်
ကိုင်း- ကျွန်ုပ်တို့ ပြန်ပါအုန်းမယ် ဝန်မင်းတို့။

ဝန်များ။ ॥ ဟုတ်ကဲ့ ကြွတော်မူကြပါအုန်း၊ နှီး-ဝန်ကြီး
မင်း ကျွန်ုပ်တို့လဲး ပြန်ပါအုန်းမယ် အခွင့်ပြုရန်။

ရွေး။ ॥ ကောင်းပါပြီ ကြွတော်မူကြပါတော့ ဝန်မင်းတို့။

ဝန်ကြီး ဦးကျော်ရွေး ညီလာခံဝင်ခြင်း

တန္ထားသာအခါ နံနက်ညီလာခံနှိုက် မှူးမတ် စုညီတဲ့အခါ ဖိုးတော်မင်းတွားကြီးက ဦးကျော်ရွေးကို ခေါ်၍ မိန့်တော်မူ သည်မှာ- မြေထဲးမြို့စား၊ မောင်မင်းမြို့ကို မောင်မင်း ပြန်၍ အုပ် ချုပ်မှ တော်မယ်ထင်တယ်။ မှူးမတ်ဟောင်းများက အပါးတော် နှိုက်အမြေးခစား၍ အမှုတော်ကို ထမ်းယွှက်လိုကြသည်။ အဝေး ခရိုင်ဝန်အဖြစ်ကို အလိုဆန္ဒမယိုကြပေဘူးမောင်မင့်။

ရွေး။ ॥ အမိန့်တော်မြတ်အတိုင်း ဦးထိပ်ယွှက်ရမည်ဖြစ်ပါ ကြောင်းပါဘုရား။ သို့သော်-အဝေးမြို့သူကြီး၊ ရွာသူကြီးတို့က ယခုလို ရွှေနားတော်ကြား ရှုတ်အောင် သံတော်ဦးတင်လွှာဆက် သကြပါလျှင် နောင်ရေးကို စိုးရိမ်မကင်းဖြစ်ရမည်ကို ကြောက်ရ ပါကြောင်းပါဘုရား။

ဖိုး။ ॥ မြေထဲမြို့စားမောင်မင်း၊ နောင်ရေးကို စိုးရိမ်ခွင့်မယု အတွင်းတော်မှာ ပေါ်ဦး မြတ်ထင်တို့ယိုပြီ။ မောင်မင်းထံကို သူတို့က မကြာမကြာသတိပေးပို့ နိုင်သည်။ င့်ထံကိုလည်း တနှစ် တကြိမ် မောင်မင်းလက်အောက်ယို မြို့ဝန်၊ မြို့သူကြီး၊ ရွာသူ ကြီးများကို ငါ၏မျက်နှာတော်ကို ဖူးမျှော်ကန်တော့ရန် ဘွား တော်အောက်သို့ ခေါ်လှာရမည် မောင်မင့်။

ရွေး။ ॥ မှန်ပါ အမိန့်တော်မြတ်အတိုင်း အမှုတော်ထမ်းအ ရည်အချင်းကောင်းသော မြို့ဝန်၊ မြို့သူကြီး၊ ပဲ့နင်း ကင်းအုပ် စသည်များကို တနှစ်တကြိမ်ကျ တလှည့်စီ ရွှေဘွားတော်အောက် သို့ ခေါ်လှာရပါမည့်အကြောင်းပါဘုရား။

ဖိုး။ ။ ကောင်းပီ၊ မောင်မင်းမြို့နယ်ကို ၃-ရက်အတွင်းပြန်
၍၊ အုပ်ချုပ်ရမည်။ ရောက်သည့်အခါ မြို့နယ် ကျေးရွာတို့၏၊ အ
ကြောင်းအရာများကို စုံစမ်းမေးမြန်း၍။ သံတော်ဦးတင်လွှာ
ဆက်သလိုက်ရမည်။

၁။ တိဂုံဆံတော်ရှင်၊ အသုတ်စေတီ၊ ကျိုက်မဲ့သံချို့စေတီ၊
ပွန်တာထော်စေတီ၊ တွံတေးဆံတော်၊ ကျိုက်ခေါက်၊ ကျိုက္ကာဆံ၊
ကျိုက်တင်း၊ ကျိုက်ဒေးဒလွန်၊ ပဲခိုးမော်တော်စေတီတော်များ
ကို စောင့်ရှောက်ပြုပြင်တော်မူရမည်။

၂။ ငါ၏နောင်တော် ဆင်ဖြူရှင် မင်းတြားကြီးတည်ထား
သော သိရှိတ္ထရတောင်တော်မြောက်ဖက် ဘုရားစေတီတော် ၅-
ဆူကိုလည်း ပြုပြင်တော်မူရမည်။

၃။ ညောင်ရေသွားနေတီတော် ကုသိန္ဓာရုံကြီး ကုသိန္ဓာရုံ
ကလေးများကိုလည်း ကောင်းစွာ ပြုပြင်တော်မူရမည်။

၄။ အုံကြီးမြို့၊ ဒလဘက် တွေ့က္ကာမတ် ဥယျာဉ်တော်ကိုလည်း
ကောင်းသောဥယျာဉ်မူးများကို ခန့်ထားရမည်။

၅။ ခပင် ကန်ပဲ့အရပ်နှိုက် ဟံသာဝတီ ဆင်ဖြူများရှင်
တည်ထားတော်မူသော စေတီတော်ကိုလည်း မပျက်မစီးရန် အ
စောင့်အရှောက်ကောင်းစွာ ထားရမည်။

၆။ တဖုသာ-ဖလိုက ကုန်သည်ညီနောင်တို့ တည်သော
ကျိုက်ပါစေတီတော်ကိုလည်း ပြုပြင်ရမည်။

၇။ ဟံသာဝတီ နိုင်းကနိမ်းဘက် ကျောက်တိုင်ကန်အရပ်
တွင် ဟံသာဝတီ ဆင်ဖြူများရှင် သင်းချိုင်းတော် စေတီကို
လည်း စောင့်ရှောက်ရန် ခန့်ထားရမည်။

၈။ ဟံသာဝတီမင်းကြား တည်တော်မူသော မဟာစေတီ
တော်ကြီးကိုလည်း စောင့်ရှုက်ရန်ခန့်ထားရမည်။

၉။ ရှင်စောပုတည်သော မြို့ခြီးကင်း စေတီတော်ကိုလည်း
စောင့်ရှုက်ရန်ခန့်ထားရမည်။

၁၀။ ဟံသာဝတီ ရာဇာဓိရာဇ်မင်း လက်ထက်က တည်
တော်မူသော မို့ခိုင်ကြီးဘုရား၊ မို့ခိုင်ကလေးဘုရား၊ ကျိုက်မ
ကော်ဘုရား၊ ကျိုက်မော်စော်ကန္တ ဘုရားများကိုလည်း ပြုပြင်ရန်
အစောင့်ခန့်ထားရမည်။

၁၁။ ဓမ္မစေတီမင်း လက်ထက်က ပြုစုခဲ့သော ကျိုက်ပွန်
ဘုရား၊ သတ္တုဌာနနေရာ၊ အဆောက်အအီများ၊ ကမ္မည်းကျောက်
စာများ၊ ကလျာဏီသိမ်တော်၊ နိုဗ္ဗာန်ကလိုင်သိမ်တော်၊ နာဂ^၁
ဝံသိမ်တော်၊ ဘဒ္ဒသိမ်တော်၊ ရှင်းသိမ်တော်ကြီး င့်လုံးကို အ^၂
စောင့်အရှေ့က်ခန့်ထားရမည်။

၁၂။ ရှေးကပြုစုတည်ထားခဲ့သော ကျောင်း၊ စရပ်၊ တန်
ဆောင်း၊ ပြဿဒ်ဘုရား၊ တံတား၊ ရေတွင်း၊ ရေကန် စသည်တို့
ဟောင်းနှစ်း ပျက်စီးသည့် ကုသိုလ်များကို အသစ်ထပ်မံပြုပြင်ရ^၃
မည်။

၁၃။ ငါ၏ဘုန်းတော်ကြောင့် ရောက်လှာသော နိုဗ္ဗာန်ပစ္စ^၄
ယနာဂ ဆင်ဖြူတော်ကြီးရသော နေရာဌာနဖြစ်သော နိုဗ္ဗာန်
တော်လွှတ်ပြုမ်းချမ်းသာကြပေစေ၊ ရှင်းဆင်ဖြူတော်ကြီးရသော
နေရာတွင် အထိမ်းအမှတ်စေတီတဆူ တည်ထားရမည်။

၁၄။ လိုင်ဘောလယ်အရပ် သက်ပယ်တောတွင်ရသော ကူရင် ပုံနှိပ် ဆက်သသော ဘဒ္ဒဝတီဆင်ဖြူရှင်မ နှင့်နွယ်နေရာတွင် စေတိတဆူ၊ ခြံနှင့်ထားသော နေရာ ဆင်ခြံနေရာတွင် စေတိတဆူတည်ထားရမည်။

၁၅။ သာသနာတော်များကို ကောင်းစွာစောင့်ရှုံးရောက်၍၊ တံဆိပ်လူကြပ်ရန်သင့်သော သဟုံးတော်များ၏၊ ဘွဲ့တော်များကိုလည်း သာသနုံး ဝန်ထမ်းစာရင်းတင်ဆက်ရမည်။

၁၆။ ထုတ်ပြန်တော်မူသော သာသနာတော်ဆိုင်ရာ အမိန့်တော်ပြန်တမ်းကြီး၊ သံယသာမိက သံယရာဇာ၊ သာသနာပိုင်ဆရာတော်ဘုရားကြီး၊ ထုတ်ဆင့်တော်မူသော ဓမ္မဝိနယ အမိန့်တော်ပြန်တမ်းကြီးများကို မောင်မင်းမြို့နယ်အတွင်း သဟုံးတော်တို့လက်ရောက် စွဲနှုန်းအောင် ဆက်ကပ်ရမည်။ အရာရာကို ငါ၏ကိုယ်စားပြုလုပ်၍၊ အကျိုးများရာများကြောင်း ကောင်းအောင် စီမံဆောင်ယွက်၍ အမှုတော်ကို ကြိုးပမ်းထမ်းဆောင်ရမည်။

၁၇။ အော်-ငါမှုနေတယ်၊ မော်ပီမြို့၊ အရှင်မင်းကြီးနတ်ကွန်းသည် ဓမ္မစေတိမင်း၏မြေးတော် သူရှင်တကာရွှေတိပိမင်းမြို့တည်သောအခါ မြို့၏ရာဟုတောင့်နှိုက် နတ်မြို့ရီးနှင့် ဆောက်လုပ်ကိုးကွယ်ထားသည်။ ငှင်းနတ်ကွန်းကြီးကို ပ-သ ပူဗော်ပြုပြင်ရန် မော်ပီမြို့၊ သူကြီးကို ဆင့်ဆိုရမည်။ ငှင်းပြင်တိဂုံနှုန်းတော် ရွှေတိပီးနယ နှီးမြတ်ပြုထားသော ကျိုက်တင်းစေတိကိုလည်း ပွဲတော်ပြုမြေးပြု လုပ်၍ ပူဗော်ကျင်းပရန်ဆင့်ဆိုရမည်။

ရွှေး။ မှန်ပါဘုရား၊ အမိန့်တော်မြတ် မှတ်တော်မူသည်

များကို ဝရနိုင်လက်နက် ဖိုးကြီးစက် ကျဘိသကဲ့သို့ မတိမ်းမစောင်း ကောင်းမွန်စွာ ပြည်ရွှာချမ်းသာမည့်အရေးကို ပိုရိယ စိုက်ထုတ်၍၊ အမတ်တ်ကို ထမ်းယွက်ပါမည့်အကြောင်း။

ဖိုး။ ။ နှီး-နေပါဒ္ဓား မောင်မင်း သက်ကယ်သာင်မှာ နေ တဲ့
ကိုရင်ပေလ ယိပါသေးရဲ့လားမောင်မင့်။

ရွှေး။ ကျွန်းမာစွာယိုပါကြောင်းပါဘူး။ အမိန့်တော်
မြတ်နှင့် ရွှေဘွားတော်အောက်သို့ ဆန်တက်လှာစဉ်က ငါးကို
ဘူးကျွန်းတော် နှုတ်ဆက်ရာ ကုရင် ဖိုးပုလုက အရှင်ပွဲးတော်
တည်ရန် ဂျိုးကင်များ တရာ့လောက် ဆက်သလိုက်ပရစေဟု ပြော
ပါသည်ဘူး။ ကျွန်းတော်မျိုးက သွားရမည့်ခရီး ကွာလှမ်း
သည် ရွှေဘွားတော်အောက်မရောက်မီ မောင်မင်းဂျိုးကင် ပျက်
စီးယိုယွင်းလိမ့်မည် မဆက်နှင့်တော့။ မောင်မင်းဆက်သကြောင်း
သံတော်ဦးတင်ခဲ့မည်ပြောခဲ့ပါသည်ဘူး။

ဖိုး။ သီရိဘဒ္ဒဝတီဆင်ဖူမ နှင်းစွယ်ကို ဆက်သသည့်အတွက် သင်းကို ငါသူကောင်းပြုရာ သူကောင်းပြုသည်ကို မခံလိုဘူးတဲ့၊ မည်သူမှ အတားအဆီးမယိုပဲး ဘေးလယ်နယ်အတွင်းမှာ ဂျိုးတည်လိုကြောင်း အမိန့်တော်ခံယူ၍၊ ငါပေးသနားတော်မှ လိုက်တယ်။ အတားအဆီးမှား ယိုကြပေသလားမောင်မင့်။

ရွှေး။ မည်သူတစိတယောက်မျှ ပိတ်ပင်တားဆီးခြင်းမထိ
ရပါဘုရား။ သူအိမ်ရောက်သူမှန်သမျှ ကောင်းစွာ ဂျီးကင်များ
ကို ကျွေးပါသတဲ့ဘုရား။ ဂျီးတည်အိမ်မှာ ရွှေချု မွှမ်းမံထားပါ
သတဲ့။ ဂျီးတည်သော ဝါးတန်မှာလည်း ရွှေချုထားပါသတဲ့။

ကောင်းသောတည်ဂျီးများကိုလည်း ရွှေချထားပါသတဲ့ဘုရား။

ဖိုး။ ။ အင်း-သူ့သဘောအတိုင်း မင်းပြစ် မင်းဒဏ် မယို့
ချမ်းသာစွာနေပါစေမောင်မင်း။ သူမှာ တည်ဂျီး မည်မျှမွေး
ထားကြောင်း သတင်ရသလဲး။

ရွှေး။ ။ မှန်ပါ ဂျီးအိမ်ပေါင်း ၁၀၀ ခန့် ဆွဲထားသည်
ကိုမြင်ရသူတို့ ပြောသည်ကို သိရကြောင်းပါဘုရား။

ဖိုး။ ။ ကောင်းပါ။ မောင်မင်း အောက်သို့စုန်ခါနီးသောအဲ
ခါ မောင်မင်း မယ်တော်ကြီးထံဝင်၍။ ရှိခိုးသွားရမည် မောင်
မင့်။ ဟု မိန့်တော်မူပြီးလျှင် အတွင်းသို့ဝင်တော်မူလေ၏။

ဦးကျော်ရွှေး မိဖုရားကြီးထံဝင်ခြင်း

နောက်တန္နော် ဝန်ကြီးဦးကျော်ရွှေးသည် မိဖုရားကြီး
အဆောင်တော်သို့ သွားရောက်ခစားလေ၏။

မိဖုရားကြီး။ ။ ကျော်ရွှေးလားဟဲ့ နင်ဘယ်ရက်ကို ရန်ကုန်
မြို့သို့ စုန်ရန် အမိန့်တော်မြတ် မှတ်တော်မူသလဲး။

ရွှေး။ ။ သဘက်ခါစုန်ဆင်းရမည်ဖြစ်ပါကြောင်းပါဘုရား။

မိဖုရား။ ။ အင်း- ကောင်းပါ၊ ငါလဲး မြို့ဝန် မြို့သူကြီး
ရွာသူကြီး ပဲနင်း ကင်းအုပ်များကို ဆုတော်သနားလိုက်ရှိုးမည်။
ယူဆောင်သွားပါလေ။

ရွှေး။ ။ မှန်ပါ ဆောင်ယူသွားပါမည်ဘုရား၊ ပေးသနား

တော်မူသော ဆုတော်များကို ငှင်းတို့အား ပေးအပ်ပြီးလျှင် ဆုတော် ပေးသနားတော်မူသည်ကို ခံရကြောင်း၊ ငှင်းတို့ထံမှ သံတော်ဦးတင်လွှာယူ၍၊ ပို့ဆက်ပါမည်ဘူး။

မိဖုရား။ ။ သင်းတို့လက်ကိုရောက် ပီးရောပေါ့ဟယ် နင်လဲး ဝန်ကြီးအလုပ်နဲ့ ပြန်၍၊ မိမိမြို့နယ်ကို အုပ်ချုပ်ထိန်းသိမ်းရ သည့်အခါ ငါတို့ကို အားကိုးအားထားပြု၍ တရားမဲ့ပြုကျင့်၍၊ မနေနဲ့။ ရွှာသူကြီး မြို့သူကြီး မြို့ဝန် စသည်တို့ကို အမှုမယိုအမှုရာ တံ့ထိုးလက်ဆောင်မရလျှင် အပြစ်ပေး အရာနှုတ် စသည်များကို မလုပ်လေနဲ့။ မေတ္တာနဲ့ကြောက်ယင်တော်၊ နှိပ်စက်ပါများလျှင် နင့်အသက်ကို ရန်ရှာပီးတော့ လာလိမ့်မယ်၊ အဲးသို့အတွက် နင့် ကို အမ့်ပြု၍၊ ချမ်းသာကြပေစေဟဲ့ မှတ်သွားနော်။

နှို့-ပီးတော့လဲး နေဝင်ဘူရင် ဝန်ကြီးဖြစ်ပြန်တော့ လူ့၊ အသက်ကို သုတ်သင်နှိပ်ကွပ် သတ်ဖြတ်နှင့်တဲ့ အာဏာတံ့ခိုးကို အားကိုးအားထား ပြုပီးတော့ သူ့သီးပျို့များကို မတရား မပြုကျင့်လေနဲ့ မိမိသီးလို တူမလို နှုမလို သဘောထားရမနော်ကြားလား၊ သူတပါးမယားကိုလဲး မကြူးမလွှန်လေနဲ့၊ ကြပ်ကြပ်နင်သတိပြုပီးတော့ ရှောင်ကြဉ်ရမယ်နော်၊ သူတပါး မယားကို ဖျက်ဆီးသူသည် သေယင် ငရဲ့ရောက်၍၊ ကြီးစွာသော ဒုက္ခ ခံရပြီးနောက် တဖန်လူဖြစ်ပြန်လဲး အနှုံ-အရွှေ-အဂိုမစုံဖြစ်တတ် တယ်၊ သို့အတွက် အလွန်တရာမြတ်သောလူ၏၊ အဖြစ်ယောက်ဗျား ဘဝကို ရပါလျက် မိမိဘဝကောင်းကြီးကို ဆုံးရုံးအောင် မျိုးစွဲကို မိုးတောက်ကြီးထဲသို့ ပစ်ချေသိသကဲ့သို့ ဖြစ်အောင် မပြုမလုပ်လေနဲ့နော် ကြားရဲ့လား၊ မှတ်ပီးသွားလေ။

ရော-ဟောဒါက တိဂုံဆံတော်ရှင် ဘုရားကြီးကို လူ။ဒါန်းရန် ဖရောင်းတိုင်ထုပ်ကြီး ၁၀၀၀၊ ရွှေသက်န်းကပ်လျှော် ရွှေဆိုင်း ၁၀၀-ဂိုဏ်းထောက် ဂိုဏ်းအုပ် ဂိုဏ်းချုပ် ဆရာတော် သယ်ာ တော်များကို လူ။ဒါန်းရန် တိစိဝရိတ် သက်န်း အစုံရေ ၅၀၊ ရေတံခါ်င်း ၅၀၊ သောက်ရေခွက် ၅၀၊ သန့်စင် ရေစစ် ၅၀၊ ဒန်ပူးစည်း ၅၀၊ စကပလေ ၅၀၊ တပိတ်သာဝင်ဆီအိုး ၅၀၊ တပိတ်သာစီး လက်ဖက်စို့ထုပ် ၅၀၊ သားရေဘိနပ် ၅၀၊ သပိတ် ၅၀၊ ကွဲမ်းအစ် ၅၀၊ နေရာထိုင် ၅၀၊ ထီး ၅၀၊ မို့အုန်းကြီး ၅၀၊ စာတင်ရန် ရွှေကလပ်ကြီး ၅၀၊ လက်ဖက်အုပ် ၅၀-များကိုလူ။ဒါန်းရန် ဆောင်ယူသွားလေ။

ရွှေး။ ။ မှန်ပါ-အမိန့်တော်မြတ်အတိုင်း တည်ကြည်စွာ ဦးထိပ်ယွှက်ပါမည် ဖြစ်ပါကြောင်း၊ ကျွန်တော်မျိုး မယ်မယ့် ခြေတော်ကို ဦးတင်ပါသည် ဘုရား။

မိဖုရား။ ။ အေး-အေး-င့်သား အန္တရာယ်ကင်းစေ။ ချမ်းသာစေ၊ ကျွန်းမာစေ၊ အသက်ရာကျော်ရှုည်စေ၊ အင်း-သွားတော့ သွားတော့ ရတနာသုံးပါးများကို မမေ့နဲ့နော်၊ ငါမှာလိုက်သည်ကို ကြပ်ကြပ်သတိထားနော်၊ အကြောင်းကိစ္စယိုယင်င့်ထံရောက် လူစေလွှတ်လိုက်ဟဲ့။

ဦးကျော်ရွှေးလည်း မှန်ပါဟဲ သံတော်ဦးတင်ပြီးလျှင် အလှူ။ တော် အတင်တော်များကို ယူဆောင်၍၊ မိမိအိမ်တော်သို့ ပြန်လှာ လေ၏။။

ညအချိန် ကျရောက်သောအခါ ဦးပေါ်ဦး ဦးမြတ်ထင်တို့
ဝန်ကြီးမင်း ဦးကျော်ရွှေးအိမ်သို့ သွားရောက်ကြလေ၏။

ရွှေး။ ॥ ဟင်-မွန်းပေါ်ဦးတို့လားဟေ့၊ လာကြကွယ်- ထိုင်
ကြကွယ်-လက်ဖက်ရေး သောက်ကြကွယ်၊ အယ်ငလို ငါးပိုကင်နဲ့
ပဲးကွဲ့။

ဦး။ ॥ မင်းဘယ်တော့ စုန်ဆင်းရန် အခွင့်တော်သာပလဲး
ကွဲ့။

ရွှေး။ ॥ သဘက်ခါ စုန်ဆင်းရန် အမိန့်တော်မြတ်ကျပြီကွဲ့။

ထင်။ ॥ အေး-အမိန့်တော်မြတ်အတိုင်း လိုက်နာ ဆောင်
ယွက်ပါ သူ့ပေါ်ချင်း၊ နှုံး- မယ်မယ်ကြီးထံ ရောက်ပြီလားကွဲ့။

ရွှေး။ ॥ အေး-ရောက်ပြီဟေ့၊ မယ်မယ်ကြီးက တိဂုံးဆံတော်
ရှင်သို့ လူဒါန်းရန် ဆရာတော် သယ့်တော်များ လူဒါန်းရန်
အလူ။တော် အတင်တော်တော် များစွာပေးလိုက်တယ်။ ဟော-
ဟိုအခန်းမှာ ကြည့်စမ်းကွယ်။

ထင်-ဦး။ ॥ အောင်မယ် အတော် ကုသိုလ်တော် လူဒါန်း
ဖွံ့ဖြိုးပါကလားကွယ်။ သာဓာ-သာဓာ ကောင်းမွန်
စွာ ဆောင်ကြည့်းပါ သူ့ပေါ်ချင်း။

ရွှေး။ ॥ သည်အလူ။တော် အတင်တော်များကိုတော့ ရိုသေ
စွာ ဆောင်ယူသွားရမည် သူ့ပေါ်ချင်းတို့။

ထင်။ ॥ အေးကွယ်- ငါကလဲး တိဂုံးဆံတော်ရှင်ဘုရားကိုလူ။
ဒါန်းရန် ရွှေဆိုင်း ၅၀၊ ဖရောင်းတိုင်ထုပ်ကြီး ၁၀၀ ပေးလိုက်

ပါရစေ သူငယ်ချင်း၊ ဘုရားရှင်ကို ယှစမျက်နှာစွဲ ညစဉ် ပူဇော်
ပါ သူငယ်ချင်း၊ ငါသည်ကန့်ကစ၍၊ ညစဉ်ကြည့် ပူဇော်လျက်
မင်းကို သာဓာခေါ်ပါရစေကွယ်။

ဦး။ ॥ အေးကွယ် ငါကလဲး ရွှေဆိုင်း ဂုဏ် ဖရောင်းတိုင်
ထုပ်ကြီး ၁၀၀ လျှိဒိန်း လိုက်ပရစေကွယ်၊ ယူဆောင်သွားပါ
နော် သူငယ်ချင်း၊ ငါးပြိုင် ဒူးရင်း ဆရာတော် ဘုရားကြီးကိုလဲး
ထိုး-သပိတ်-သက်န်း လျှိဒိန်းလိုက်ပရစေ သူငယ်ချင်း၊ ဆရာ
တော်ထံသို့ လူငယ်မစေပဲး မင်းကိုယ်တိုင် သွားလျှပါ သူငယ်
ချင်းနော်။

ရွှေး။ ॥ အေးကွယ်-စိတ်ချပါ သူငယ်ချင်း၊ ငါကလဲးသွား
၍၊ လျှိဒိန်းရန် ယိုပါသေးတယ်။

ထင်။ ॥ အောင်မယ် ငါလဲးမေ့ နေတယ်ကွယ်၊ ငါကျွေးဇူး
ရှင် အယားပင် ဆရာတော်ကိုလည်း မောင်ပေါ်ဦးကဲ့သို့ လျှိလိုက်
ပါရစေကွယ် ဆောင်ကြည့်းသွားပါ သူငယ်ချင်း။

ရွှေး။ ॥ ကောင်းပါပြီကွယ်-ပေးလိုက်ကြပါ၊ ငါကိုယ်တိုင်
သွားရောက် လျှိဒိန်းပေးမယ်၊ စေတနာကောင်းသာ ထားလိုက်
ကြပါကွယ်။

ဦး။ ॥ အေး-သူငယ်ချင်း မင်းကောင်းကောင်းသာ စိတ်ချ
သွားပါ၊ သည်မှာ အတွင်းတော်နှိုက် တို့ J-ယောက် ယိုနေပါပြီ
အကြောင်းကိစ္စယိုယ် ရွှေနားတော်မပေါက်ခင် မင်းထံသို့ လူစေ
လွှတ်လိုက်မယ် စိတ်သာချသွားပါ။

ထင်။ ॥ အေး-မင်းထံကလဲး အကြောင်းများယိုယ် ရွှေ
နားတော် မကြေားမီ တို့ J-ယောက်ထံ ကြိုတင်သိနှင့်ရအောင် လူ

စေလွတ်ကဲ့! မီးခိုဒါ မလောင်မိက တားဆီးရမယ်။ ရှေးဟောင်း စကားယိုတယ်။ ဘယ်အမှုမျိုးမဆို ပေါ့ပေါ့လျှော့လျှော့ မဖင့် လေးနဲ့ သူငယ်ချင်း။

ရွှေး။ ။ ကောင်းပါပါကွယ်၊ မင်းတို့ ခုလို သတိပေးလိုက် တာ သူငယ်ချင်း ပိုပါပေတယ်။ မိတ်ကောင်း ဆွဲကောင်း မှန်ပါ ပေတယ်၊ များစွာ ကျေးဇူးတင်ပါတယ် သူငယ်ချင်းတို့။

ဦး-ထင်။ ။ နှီး-သူငယ်ချင်း တို့ ပြန်အုန်းမယ်နော်၊ ချမ်း ချမ်းသာသာ ယိုပါစေဆိုဒါ နေ့စဉ် မေတ္တာပို့မဟော။

ရွှေး။ ။ အေးကွယ် ပြန်ကြပေအုန်းတော့ သူငယ်ချင်းတို့။ ငါလဲးရန်ကုန်သို့ ရောက်လျှင် လေးဆူဓာတ်ပုံတိဂုံဆံတော်ရှင် ဘုရား ကြီးကို ပူဇော်ကြည်ညီလျက် မင်းတို့ ကျွန်းမာ ချမ်းသာရန် ဆု တောင်း မေတ္တာ မပြတ်ပို့ပါမယ်ကွယ်။

* * *

နောက်တည်တွင် မျှုးဟောင်းမတ်ဟောင်းတို့သည် တိုင်ပင်၍၊ ဝန်ကြီး ဦးကျော်ရွှေးအိမ်သို့ သွားရောက်ကြလေ၏။

ရွှေး။ ။ အော်-ဝန် မင်းများလား၊ ကြွေကြပါ-ကြွေကြပါ၊ အေးအေး ထိုင်တော်မူကြပါ၊ လက်ဖက်-လက်ဖက်ရေ သုံးဆောင် တော်မူကြပါ။

ဝန်များ။ ။ ဝန်ကြီးမင်း မည်သည့်ရက်တွင် စုန်ရမည်လဲး။

ရွှေး။ ။ ကျွန်ုပ် နက်ဖြန်နံက် စုန်ရပါတော့မယ် ဝန်မင်းတို့။

ဝန်များ။ ။ ကျွန်ုပ်တို့က တိဂုံဆံတော်ရှင်ဘုရားကြီးကို လူ။ ဒါန်းပူဇော်ရန် ရွှေဆိုင်း ဖရောင်းတိုင်များ ဖြစ်ပါတယ်၊ ဆောင်ကြည်းသွားပါမည့် အကြောင်းပါ၊ ဝန်ကြီးမင်း အလိုအတိုင်း သုံးစွဲးရန် သကာအိုး၊ ထောပတ်အိုး၊ ပုန်းရေကြီးအိုး၊ ထမ်းလျက်အိုး၊ မသကာအိုး၊ ထောပေးအိုး၊ ပျားရေအိုး၊ ဆီအိုး၊ ကရေကရာအိုး၊ ထိုးမှုန့်အိုး၊ လက်ဖက်စို့ထုပ်၊ လက်ဖက်ခြောက်ထုပ်များပါ ဝန်ကြီးမင်း။

ဝန်များ။ ။ သာဓုပျာ-သာဓု-သာဓု၊ ကျွန်ုပ်တို့ ဆောင်ယွက်ရန် အကြောင်းရှိခဲ့ပါသော ဘယ်အခါမဆို စာပို့ပါ။ အရေးကြီးယင် လူစေလွှတ်ပါ ဝန်ကြီးမင်း၊ တသွေးတည်းကဲ့သို့ အမြဲမှတ်စေချင်ပါသည်။

ရွှေး။ ။ အထူးပြောဆိုရန်မယို ဝန်မင်းများကဲ့သို့ သဘောထားလျက် ဖြစ်ပါတယ်။ အမျက်ဆိုဒါ နေရာတိုင်း သုံးစွဲရသည် မဟုတ်ပါ ဝန်မင်းတို့။

ဝန်များ။ ။ ကောင်းလှပါပီဝန်မင်း၊ နှီး-ကျွန်ုပ်တို့ ပြန်ရန် အခွင့်ပြုတော်မူရန်။

ရွှေး။ ။ ကောင်းပါပြီ ဝန်မင်းတို့ ကြွတော်မူကြပေတော့ နော်-ချမ်းသာကြပါစေပျား။

ရန်ကုန်ဖြို့သို့ စုန်ဆင်းခြင်း

နောက်တနေ့နံနက်အချိန်တွင် ဝန်ကြီးမင်းဦးကျော်ရွှေးသည် လျေတော်သို့ ပစ္စည်းများ တင်ခဲ့ပြီးသော ရန်ကုန်သို့ စုန်ဆင်းလာ

လေသည်။ ရန်ကုန်သို့ရောက်သည်အခါ မြို့သူကြီး ရွာသူကြီး ပဲနင်း ကင်းအုပ်တို့ကို ဆင့်ခေါ်လေသည်။ ဤအခါ မဂ်လာဒုန် မြို့သူကြီးကိုလည်း ဝန်ကြီးကျက ဆင့်ခေါ်သည်ဟူ၍၊ သီးခြား ခေါ်လေသည်။

မဂ်လာဒုန်မြို့သူကြီးလည်း အမိန့်တော်စာအရ သားမယား များကို ခေါ်၍ ပြောပြသည်မှာ မင်းတို့တွင်ယိုတဲ့ ပစ္စည်းများနှင့် သင့်လျှော်အောင် စားသောက်နေထိုင်ရစ်ကြပေတဲ့၊ ငါသည် မနေရဘူး၊ ရန်ကုန်ဝန်ကြီး ကွပ်မျက်သည်ကို ခံရတော့မည်ဟု ပြောလေ၏။

သားမယားများလည်း ပူပန်ခြင်း ပြင်းထန်စွာ ဖြစ်ကြလေ၏။ ခေါ်တော်မူသည့်အတိုင်း မင်းစေလုလင်နဲ့အတူ မဂ်လာဒုန်မြို့သူကြီးသည် ရန်ကုန်ဝန်ကြီး ဦးကျော်ရွှေးထံသို့ သွားရလေ သည်။

မြို့သူကြီး ရွာသူကြီး ပဲနင်း ကင်းအုပ်တို့ စုံညီ ပိုလ်ရှုခံတွင် ရန်ကုန်ဝန်ကြီးက မြို့နယ်ရွာ အုပ်ချုပ်ရေးဆင်းရဲးသား ကျွန်တော်မျိုးတို့ လုပ်ကိုင်၍ ကောင်းမွန်စွာ အသက်မွေးကြသော အရေး၊ သာသနာတော်ရေး၊ ဘုရား ရှုကျောင်း၊ တန်ဆောင်း ဧရိယာ ရေတွင်း ရေကန် တံတား ဟောင်းနွမ်းပျက်စီးသော အရာ များကို အသစ်ထပ်မံပြုပြင် တည်လုပ်ရန်အရေး စသည်များကို ပြုစုံယွက်ဆောင်ကြရန် ဘုန်းတော်ကြီးဘုရား အမိန့်တော်မြတ် အတိုင်း ညွှန်ပြပြောဆို အမိန့်ပေးလေ၏။

ပိုလ်ရှုခံလာရောက်ကြသော အရာယိုအပေါင်းတို့သည်လည်း အမိန့်တော်မြတ်အတိုင်း ဦးလည်မသုန် အမှုတော်ကို ရိုသေစွာ ထမ်းယွက်ကြပါမည့်အကြောင်းကို လျှောက်ထားကြလေ၏။

ရန်ကုန်ဝန်ကြီးမင်းက ဗိုလ်ရှုခံ လာရောက်ကြသောအရာယို အပေါင်းတို့ကို အထိုက်အလျောက် ဆုလပ်လက်ဆောင်များကို သံပိဘာဂအတိုင်း ပေးသနားတော်မူပြီးမှ ထပ်မံ မိန့်တော်မူပြန် သည်မှာ အသွေးပါးအမူတော်ထမ်း အရာယိုအပေါင်းတို့၊ ငါသည် ဘုန်းတော်ကြီး ဘုရားအမိန့်တော်နှင့် ခေါ်တော်မူသောကြောင့် ရွှေဘွားတော်အောက်သို့ ဆန်တက်ရာ ဤမဂ္ဂလာဒုန် မြို့သူကြီး သည်ကား သင်းကျေးဇူး ငါမှာယိုသဖြင့် ရာထူးကြီးမြင့်တိုးတက် ပေးရန်ရင်း၊ ဘုန်းတော်ကြီးဘုရား ရွှေမျက်နှာတော်ကို ဖူးမျှော် စေရန်ရင်း၊ ငါကြံစည်ရင်းယို၍။ သင်းကို ရွှေတော်သွေးပြီးလျှင် သံတော်ဦးတင်ရန် ငါခေါ်ရာ ဝန်ကျဖြစ်သူကခေါ်၍ ငါမလာ ဘူးဟု သူငါကိုဆိုလိုက်သည်။

သင်းသည် ငါ၏အကြောင်းကို အလုံးစုံ အဆုံးတိုင်မသိ၊ ရာဇ် ဝတ်ရှိ၍။ ခေါ်တော်မူသည်ဟု ကြားလျှင်ပင် ငါကို ဝန်ကြီးရာထူးမှ ကျပြီဟု အထင်နှင့် ပမာမထား ဝန်ကျခေါ်သည်ဟု ပြောဆိုခြင်းသည် ငါနားနှီက် အနိုင်ဖလ ဖြစ်ချေသည်။ သို့လို အကြောင်းကို ကောင်းစွာမသိ စုံစမ်းထောက်လှမ်းခြင်းအမှုကို မပြုမလုပ်ပဲ့နှင့် ငါကို ရန်သူကဲ့သို့ အလေးမပြု ပြောဆိုသောသူ တယောက်ဖြစ်သည့်အတိုင်း သင်းကို အဆုံးစိရင်ရမည်။ သင်းသားမယားရှိသည်တို့ကို ဆိုင်ရာရွှေသူကြီးက ချမ်းသာစွာ စားသောက်နေထိုင်ရန် စောင့်ရွှေက်စေရမည်ဟု နှုတ်အာဏာဖြင့် ခြိမ်းချောက်တော်မူလျှင် မဂ္ဂလာဒုန်မြို့သူကြီးသည် သေရမည်ကို ကြောက်ရွှေသဖြင့် များစွာငါးကြွေးလေ၏။ ဗိုလ်ရှုခံနှီက် ဂုဏ်းချော စာ ဆက်သွေးသော အရာယိုတို့သည်လည်း ကြောက်ရွှေ့ တံ့လှပ်ခြင်း ယုံကြဖော်သည်။

နောက် ရန်ကုန်ဝန်ကြီးမင်းက အရာယိုအပေါင်းတို့ နှုတ်
ကြောင့်သော လက်ကြောင့်ကြ ဆိုသော သူဟောင်းစကား ယို
ချေသည်။ ဘယ်အရာမျိုးမဆို အကြောင်းယိုသည်ကို အစအဆုံး
အကုန်အစင် ဒီဋ္ဌမသိသမျှ ကာလပတ်လုံး နှုတ်ထွက်မဆိုးကြလေ
နှင့်။ နှုတ်ထွက်ဆိုးခြင်းသည် ဒေါသ၏၊ စေခိုင်းရာကို ခံသည်နှင့်
တူသည်။ ကိုယ်နှင့်ဥစ္စာကိုသာ ထိခိုက်ပျက်စီးကြောင်းဖြစ်ချေသည်။ လောဘ-
ဒေါသ-မောဟ ထိုတရားသုံးပါးသည် အတွင်းမီးနှင့် တူချေသည်။
လောကနှီးက် လွှတ်နိုင်ကြသည်မဟုတ်ပုထိနှုန်းဂတ်ဖြစ်ကြသည်။
သို့ကြောင့် ရှင်း မီးသုံးပါးကို ကြပ်ကြပ် သတိထား၍
ရွှေ့ကြပ်ကြပ်ရမည်။ ထို တရားသုံးပါးကို အမြိုပြုသောသူသည်
ကိုယ့်အသက်နှင့် တကွ ပစ္စည်းကိုပါ ပျက်စီးဆုတ်ယုတ်ရာသော
မကောင်းကျိုး ပေးတတ် သောကြောင့် ကြိုးစားပီး သတိပြု၍
ရွှေ့ကြပ်ကြပါ။ အရာယို အပေါင်းတို့ဟု မိန့်တော်မူလှုပ်
အရာယိုအပေါင်းတို့က ကောင်း ခြီးသာဓာ ခေါ်ကြလေ၏။

ဝန်ကြီးမင်း။ ။ အရာယိုအပေါင်းတို့ ကတည့်တ ကတဝေ
ဒီ တရားလမ်းကြောင်း ယိုချေသည်။ ကျေးဇူးယိုမှ ကျေးစွက်
သော စကားထုံးဟောင်းကို မလိုက်ကြရ၊ ကျေးဇူးရှင်မှန်း သိမှ
သူ၏ကျေးဇူးကို ဆပ်နိုင်မှ သိနိုင်မှ လူသူတော်ကောင်းဟု ခေါ်ရ
ချေမည်။ မသိသောသူတို့သည် ခွေးတိရွှေ့နှုန်း၏ နောက်လိုက်မျှသာ
ဖြစ်ချေသည်။ သို့ကြောင့် မရှိလာအုန်မြို့သူကြီး၏ ကျေးဇူးဝါနှုက်
ယိုသောကြောင့် ဒေါသအလျောက် အပြစ်ပေးခြင်းကို ပုထိနှုန်း

ဖြစ်၍၊ အမှားဘက် ဒေါသနောက်လိုက် ငါဖြစ်ချေသည်။ ကျေးမှုရှင်ကို မပြစ်မှားထိုက်ဖြစ်သောကြောင့် မဂ်လာဒုန်မြို့သူကြီး အသက်သော်မှ ကင်းလွှတ်စေ၊ ရှင်းနှုက် အယွယ်ရောက်သော သားတယောက်ယိုကြောင်း၊ အထက်က စာရင်းတင်သွင်းထား ချက်အရ ငါထံသို့ ပို့အပ်ရမည်၊ ငါခိုင်းစေသုံးတော်မူမည်၊ သင်း၏အရည်အချင်းအလျောက် ငါ ချီးမြှောက်တော်မူမည်ဟု မိန့်တော်မူလေလျှင် အရာယိုအပေါင်းတို့ ကောင်းခြီးသာဓုခေါ်ကြလေ၏။

အဝေးအနီး မြို့သူကြီး ရွာသူကြီး ပဲနင်း ကင်းအုပ် အမှုထမ်းတို့ သူတပါး၏ ကျေးမှုကို မမေ့ကြနှင့် အတွင်းမီးသုံးပါးကို ရှောင်ကြရမည်။ အဆိုးအကောင်း အကျိုးအကြောင်းကို အစအဆုံး အလုံးစုံဖို့ မသိပဲးနှင့် ချီးမွှမ်းခြင်း ကဲ့ရဲ့ရှုတ်ချွေး ဝစ်ကံကို မကြားမလွန်ကြနှင့် ကြပ်ကြပ်သတိပြု၍ ရှောင်ကြည်ကြပါလေ။ ကိုင်း ဆံတော်ရှင်စေတိတော်မြတ်ကို ဖူးမျှား ကြည်ညီ၍ ပြန်ကြပေတော့ဟု မိန့်တော်မူလေ၏။

အရာယို အမှုထမ်းတို့လည်း ရန်ကုန်ဝန်ကြီး အမိန့်အတိုင်း နာခံ၍၊ မိမိတို့မြို့နယ်သို့ ပြန်ရောက် ကောင်းစွာ စောင့်ရှောက် အုပ်ထိန်းလျက် အမှုတော်ကို ရှိသေစွာ ထမ်းဆောင်နေထိုင်လျက် ယိုကြလေ၏။

ဒလ မြို့သူကြီးကိုလည်း တွေ့တော် ဥယျာဉ်တော်ကို ကောင်းစွာ ကြည့်ရှုစောင့်ရှောက်၍၊ အသီးကို ရွှေဘွားတော် အောက်သို့ ဆက်သရန် ဥယျာဉ်တော်အုပ်၊ ဥယျာဉ်တော်မျှူးတို့ကို ဆင့်ဆို စီမံရန် အမိန့်ပေးတော်မူသည်။

ပေါက္ခရဝတီမြို့၊ အနောက်ဖက် တံခါးတွင် တည်ထားသော ဒုရင်ကျိုက်ထော် စေတီတော်ကိုပြင်ရန်၊ တဖူသုဖလိုကည်နောင် တို့တည်သော ကျိုက်ပါစေတီ၊ မြတ်စွာဘုရား ဆံတော် ခေတ္တ တန်ရပ်တော်မူသော ကျိုက်ကေသာ ဆံတော်စေတီ၊ နောက် တလိုင်းမင်း မှူးမတ်တို့ တည်ထား ကိုးကွယ်ခဲ့သော စေတီတော် များကို ပြပြင်စောင့်ရှောက်ရန် နီးရာ ရွာသူကြီးများကို ဆင့်ဆို အမိန့်ပေးတော်မူလေသည်။

ဓမ္မဝိလာဓမ္မသတ်ကို စီရင်တော်မူသော ဆပဒထောရ် အသူ့် သူမြတ် သတင်းသုံးတော်မူသော မြို့ကုန်းကျောင်းတော်ကြီးကို ကောင်းစွာ ပြပြင်ပေးရန် ဆိုင်ရာ သူကြီးကို အမိန့်ပေးတော်မူ သည်။

ဆိုင်ရာမြို့ဝန် မြို့သူကြီး ရွာသူကြီးတို့က မိမိတို့အုပ်ချုပ်ရသော နယ်အတွင်း အစိုးခွန်၊ အခြောက်ခွန်၊ လယ်ခွန်၊ ယာခွန်၊ ကိုင်းခွန်၊ ဥယျာဉ်ခွန်၊ ဆိပ်ကမ်းခွန်၊ ဈေးခွန်များကို ဘုရားအမိန့်တော်မြတ် အတိုင်း နာခံတည်ကြည်လျက် ကောက်ခံဆက်သွင်းကြရန် အမိန့် ပေးတော်မူသည်။

အရပ်ရပ် မြို့ဝန် မြို့သူကြီးတို့ကို ဆိုင်ရာဆိုင်ရာ ကျေးတော် မျိုး ကျွန်တော်မျိုးများ အေးချမ်းသာယာ စည်ပင်အောင် စီမံ ဆောင်ယွက်ကြရန် အမိန့်တော် ပေးတော်မူသည်။ ဘုရားပွဲကျင်း ပတော်မူသည့်အခါ ကြွဲလှာတော်မူသော အသူ့် သယ်ာတော် များ သတင်းသုံးတော်မူရန် ယာယို တဲးကျောင်းနှင့်တက္က ဆွမ်း

ဘောဇ်များ လုံလောက်စွာ ထောက်ပဲလူဒါန်း ကျွေးမွှေး ခြင်း၊ ပွဲးလမ်းသဘင် ကျင်းပခြင်း၊ မီးပန်းပွဲး ကျင်းပခြင်း၊ မြင်းပွဲး-ကျွဲ့ပွဲး-နွဲးပွဲး၊ လူပြေးပွဲး၊ လက်တွေ့ပွဲးများကို ကျင်းပခြင်း စသော ပျော်ရွှင်ပွဲး အမျိုးမျိုးတို့ကို အစဉ်အလာ ရှိသည်အတိုင်း မပျက်မကွက် ကျင်းပရန် အမိန့်ပေးတော်မူသည်။

ဥက္ကလာပ မင်းကြီးသည် မြတ်စွာဘုရားရှင်၏၊ အနိမ့်တ ဆံတော်ပွားတည်ရာ မှုံးပိ ကျိုက်တင်းစေတီတော်ကို ပြုပြင်ရန် မော်ပိအရှင်ကြီး နတ်နန်းကို ကောင်းစွာ ကြည့်ရှု စောင့်ရှောက်၏။ အစဉ်မပြတ် နတ်နန်းကို ဝါဝင်ဝါကျေတ် ကန်တော့ ပူဇော်ပွဲး နှစ်စဉ်မပြတ် ကျင်းပပူဇော်ကြရန်များကို မှုံးပိမြို့သူကြီးကို အမိန့်ပေးတော်မူသည်။

သီဟဒီပကျွန်း သံလျင်မြို့၊ သူကြီးကိုလည်း မြတ်စွာဘုရား ဆံတော် ကျိုန်းဝပ်တော်မူသော ရှင်ပင်ကျိုက်ခေါက် စေတီတော်ကို နှစ်စဉ်ကျင်းပမြဲး ပွဲးတော်ရက်အတိုင်း ကျင်းပပူဇော်၍ ထပ်မံပြုပြင်ရန်အမိန့်ပေးတော်မူသည်။ မီးပြကင်း၊ သီလဝါကင်း၊ ဓနတ်ကင်းစောင့်၊ ကင်းအုပ်တို့က သင်းဘော အဝင်ကို မပြတ်ကြည့်ရှု စောင့်ရှောက် စစ်ဆေး အစီရင်ခံရန် အမိန့်ပေးတော်မူသည်။

ထိုအခါ ခရိုင် မြို့နယ်အတွင်း၌ နေထိုင်ကြကုန်သော ဆင်းရဲးသား ကျွန်းတော်မျိုးတို့သည် ရေချမ်းအိုးကို ဖက်ရဘီသကဲ့သို့ ဝမ်းမြောက် စိတ်ကြည့်စွာ ယိုကြလေ၏။ ကာလကောင်းသော်

မိကျောင်းပေါ်သို့ ဟု သွေ့အရာသမာဓိ စပ်ဆိုတော်မူချက် အရ မြို့နယ်ကျေးရွာ စည်ပင် အေးချမ်းသာယာခြင်း၊ ဆင်းရဲးသား တို့ ကိုယ်စိတ် J-ပါး ချမ်းသာလျက် ယိုကြာသောကြောင့် သူ့ခိုး သူ့တွက်၊ ဒါးပြု၊ ကျွန်ားပြန်ပေး၊ လူပြန်ပေးမှု မဖြစ်ပွား မပေါ်ပေါက်ခြင်း၊ အထူးထူး အထွေထွေ ရောဂါဉ်ပါ့ မရှိခြင်း၊ မပူး မပင်ရခြင်း စသည်တို့အတွက် အုပ်ချုပ်သောမင်းကို ပြည်သူဆင်းရဲးသားတို့က ကျေးဇူးတင်သော အားဖြင့် နေ့စဉ်မပြတ် ဆုံးတောင်း မင်္ဂလာပြု၍၊ ကောင်းကြီး သာဓု ခေါ်ကြကုန် သတည်း။

အစိုးရသော မင်းတို့သည် ပဂ္ဂိုလ် နိုဂ္ဂိုလ် J-ပါး ယိုသည်တွင် နှုပ်သင့်သောသူကို မထမကြုနိုင်အောင် နှုပ်ကွုပ်သုတ်သင်ရသည်။ မြှင့်သင့်သောသူကို အရည်အချင်းအလျောက် ထိုက်တန်အောင် ချိုးမြှောက်ရသည်။ ရာထူးအာဏာ တိုးတက်ချိုးမြှောက်ပေးခြင်းသည် ချိုးမြှောက်ခြင်း မမည်၊ ရာထူးအာဏာအလိုက် လခရိုက္ခာတော် တိုးတက် ချိုးမြှောက် ပေးမှုသာလျှင် ချိုးမြှောက်ရာ မည် ချေသည်။

မိမိသဘောကျသူကို အရည်အချင်း မယိုပဲးလျက် ချိုးမြှောက်ခြင်းသည်ကား မတရား ချိုးမြှောက်ခြင်းသာ မည်ချေသည်။ နှုတ်က မေတ္တာယိုယောင် ချုစ်ယောင်ပြု၍၊ ပြောဆိုသော ပရီယာယ်တို့သည် နောက်ဆုံးကျလျှင် မိမိကို သူတပါး မေတ္တာမဲ့သော ဆေးမှုန်းသော ဆေးကို မိမိဖော်၍၊ သုံးစွဲးသည်နှင့် တူချေသည်။

မိမိ မယိုပချေသော် မြို့နယ် ကျေးရွာ ဆင်းရဲးသား အပေါင်းတို့ တောင့်တလျက် ယိုနေကြရအောင် စီမံ ဆောင်ယွက်တော်

မူကြမှသာလျှင် လူနတ် သာဓု ခေါ်ခြင်းကို ခံရသဖြင့် မိမိဂုဏ်သတင်းယန့်သည် အကော်နရက် ပေါ်ဘဝ်သို့ ပြန့်န့်ပြေးသွားလျက် မွေးမွေး ကြိုင်ကြိုင် လှိုင်လှိုင် ထုံထုံ ကမ္မာပတ်လုံး မဆုံး မချင်း ထင်လင်းယွန့်လန်း ဥဒါန်းမကြေ တည်ထွန်းခြင်း ယိုလေ အောင် နှုလုံးသွင်းကြရန် ဖြစ်ပေသတည်း၊ ဖြစ်ကြပါစေခလို တရုပ် ဝက်မွေးသော အလုပ်မျိုးနှင့် တူအောင် မကျင့်ကြလေနှင့် ဟူလိုသော်။ ။

ဤကား ပညာယိုကြီးတို့ သတိချပ် စဉ်းစားဘွယ်ရာ ဖြစ်ချ မည့်ရှင်း။

ဖိုးတော်ဘုရားနှင့် အမတ်ကြီး ဦးပေါ်ဦး အမေးအဖြေ

အခါတပါးသော် ဖိုးတော်မင်းတားကြီးက မိန့်တော်မူသည် မှာ ပေါ်ဦးရယ် ငါတို့ရောက်တမမြတ်စွာဘုရားသည် ဟို၏။ လူမျိုးဟုငါထင်သည်။ ဘာကြောင့်လဲးဆိုတော့ ငါတို့သည် သကျ သာကိုဝင်မင်းမျိုးမှ ဆင်းသက်လှာသည်ဖြစ်၍။ အိမ်သာတော် ကိုတက်သောအခါ ရေနှင့်သုတ်သင်ရသည်။ ကျောက်စီ ခြေနင်းတော်သည်လည်း ဟို၏။လူမျိုးတို့စီးတဲ့ ခြေနင်းမျိုးပဲးမောင်မင်း။ မြတ်စွာဘုရားရှင်သည် သကျ သာကိုဝင်မျိုးပင် ဆိုသော်လည်း မြတ်သော ဟို၏။လူမျိုးဖြစ်သည်ဟု ငါထင်တော်မူသည်။ ငါတို့ပြင် ငါတို့တရုတ်ခါ ငှက်ပျော်ရွက်နှင့် ပွဲတော်တည်သည်ကို ဖက်စိန်း

လင်ပန်း မနောလင်ပန်းဟု ခေါ်ရသည်။ ဟိန္ဒြူများလဲး ငှက်
ပျောရွက်ခင်း၍၊ စားသောက်ကြသည်။ ငါတို့ မင်းများသုံးစွဲ
သော အဆောင်အယောင်တို့တွင် ဟိန္ဒြူလူမျိုးတို့ အသုံးအဆောင်
ပါဝင်လျက်ဖြစ်၍၊ ဂိုဏ်များသည် ဟိန္ဒြူလူမျိုးလို့ ငါဆို
ချင်သည် ပေါ်ဦးရယ်။

ဦး။ ။ ဖုန်းတော်ကြောင့် အရှင် ထင်တော်မူရာမှာ ထင်
တော်မူတဲ့အတိုင်းပါဘုရား။ သို့သော် ကျွန်တော်မျိုး လျှောက်
ထားလို့သည်မှာ သိဒ္ဓတ္ထမင်းသားသည် နိမိတ်ကြီး င ပါးကို
မြင်တော်မူ၍၊ တော့ထွက်တော်မူသည့်အခါ မြင်းမြိုးဆွဲး မောင်
ဆန် အမတ် လိုက်ပါသွားရပါသည်။ အနော်မာမြစ်သို့ရောက်၍၊
ဆံတော်ပယ်ပြီးလျှင် ရဟန်းပြုတော်မူပါသည်။ ဉ်အခါ အမတ်
မောင်ဆန်သို့ ဝတ်ဆင်သော မင်းမြောက်တန်းဆာများကို လုံး
ရေချပ်ပြားနှင့်တကွ ယသော်ပိမ္မာဒေဝိကို ဆက်လေဟု အပ်လိုက်
ပါသည်။ အမတ်မောင်ဆန်လဲး ဝမ်းနဲးပက်လက် ငိုယိုခါနှင့် ပြန်
လှာရာ နန်းတော်သို့ရောက်၍၊ ယသော်ဓယာအဆောင်သို့ ဝင်
ပြီးလျှင် အကျိုးအကြောင်းလျှောက်ထား၍၊ မောင်ဆန်အမတ်
ဆက်သသော မင်းမြောက်တန်းဆာ စရင်းပါကို တခုစို တခုစို
ဆက်သသောအခါ နားသန်သီး မပါ ကြောင်းပါဘုရား။

ဖိုး။ ။ အင်း-ဟုတ်ပေတယ် မောင်မင်း။ ဟိန္ဒြူများမတော့
နားသန်သီးယိုပေတယ်။

ဦး။ ။ သည်အကြောင်းကိုရည်၍၊ ကပျာစာဆိုဆရာတို့ သီ
ကုံးစပ်ဆိုထားကြပါဘုရား။

ဖိုး။ ။ ဘယ်လို့များ စပ်ဆိုထားကြပါသလဲး မောင်မင်း။

ဦး။ မယ်ယသော်ထုံးတဲ့ ရွှေယောင် ဆီမပါပဲးနဲ့သူပြောင်။
ဟု စပ်ဆိုကြပါသည်။ မယ်ယသော်ထုံးတဲ့ ဦးစွန်းဖုတ်လို့ ကဗျာ
ဆရာတို့က မစပ်ဆိုကြပါကြောင်းပါဘူရား။

ဖိုး။ ဟုတ်ပေတယ် မောင်မင်းဟု ဆို၍။ ပြုးတော်မူလျက်
အတွင်းဆောင်သို့ ဝင်တော်မူလေ၏။

× × × × × ×

တနေ့သောအခါနိုက် ဖိုးတော်မင်းတြားကြီးက ပေါ်ဦးရယ်
ငါစဉ်းစားကြည့်တယ် ငါတို့ ဂေါတမမြတ်စွာဘူရားသည် သူမေ
ဓာတဝက ဒီပက်ရာမြတ်စွာဘူရားခြေတော်ရင်း၍ နိယတဗျာဒိတ်
ပန်းကို ပန်ဆင်ရသဖြင့် ဘူရားဖြစ်ရန် ပါရမီတော် ဖြည့်ကျင့်
တော်မူခြင်းနှုက် အသွေးတော် အသားတော် မျက်လုံးတော်
များကို လှူတော်မူခဲ့သည်။ နောက်ဆုံး ဝေသွှေ့ရာမင်းကြီးဖြစ်
စဉ်က ဆင်ဖြူးတော် ရထားတော် သားတော် သွှေးတော် မိဖုံ
ရားတော်ကိုပါ လှူတော်မူသည်။ တစုံတရာ သနားငဲ့ကွက်ခြင်း
မယို ဘူရားဖြစ်လို့သောဆန္တတော်သာယိုပေတယ်။

နောက် သိဒ္ဓတ္ထကုံးမှာရဖြစ်တော်မူတဲ့အခါ သားမယားနဲ့ တ
ကွ ထီးနှစ်း စည်းစိမ်တော်ကြီးကို စွန်ပစ်၍။ တောထွက်တော်မူ
သည်။ များမကြာမီဆိုပါတော့ ဘူရားဖြစ်တော်မူ၍။ ဗောဓိပင်
နှင့် ရွှေပလ္လာင်ရသောအခါ မာရ်နတ်ရန်ကို အောင်တော်မူ၍။
ပလ္လာင်ထက်ဝယ် ဂု-ရက်နေတော်မူပြီးမှ ပလ္လာင်ပေါ်မှသက်တော်
မူ၍။ ပလ္လာင်တော်ကို မျက်စိတော်ဖြင့် မျက်တောင်မခပ်ပဲး စိန်း
စိန်းကြည့်တော်မူသည်မှာ ဂု-ရက်ဖြစ်သည်။

င်း ပလ္လာင်တော်ကို ၃-ရက်တိုင်တိုင် ကြည့်တော်မူခြင်း သည် ထိပလ္လာင်ကို နှမြောနှစ်သက်သောကြောင့် ကြည့်တော်မူ သည် ဖြစ်မလား။ အကယ်၍၊ နှမြောအဲ နှစဉ်အခါတုန်းက အဲ ဉာဏ်အလျေားကိုတောင် လျှော့ပါလျက် ဘုရားဖြစ်တော်မူမှ သည်ပလ္လာင်လေးကို စုံမက်နှစ်သက်ဖြစ်ရမည်မဟုတ်။ နှစ်သက်ခြင်း မဟုတ်ပါလျှင် ဘာဖြစ်လို့ ၃-ရက်တိုင်တိုင် ကြည့်တော်မူသ နည်းဟု မေးတော်မူလေ၏။

ဦးပေါ်ဦးလည်း ဤမေးတော်မူချက်ကို ရှုတ်ချည်းပြန်ဖြ ရန် ဥာဏ်မပေါ်ခဲ့သည်းသောကြောင့် မှန်ပါ။ ဤမေးတော်မူ ချက်ကို နောက် ၃-ရက်ယုံမှ တင်လျှောက်နိုင်ပါမည့်အကြောင်း နှင့် လျှောက်ထားလေ၏။

ဖိုး။ ။ ကောင်းပါ မောင်မင်းဟု မိန့်တော်မူ၍၊ အတွင်းတော် သို့ ဝင်တော်မူလေ၏။

× × ×

ထင်။ ။ ဘယ့်နှယ်လဲး မွန်းပေါ်ဦး၊ ခါတိုင်းဖြင့် မေးတော် မူလျှင် မဆိုင်းမတွေ ချက်ခြင်း ကြံဖန်တင်တော်မူပေတယ်။ ယခုအ မေးမှာ ၃-ရက်အခွင့်တောင်းရဒါ ဥာဏ်တွေ ဘယ်ကိုရောက်ကုန် သလဲးကွဲ့။

ဦး။ ။ မေးတော်မူဒါက ဘုရားရှင်အတွက် ဖို့ ကျမ်းဂန်နှင့် ညီအောင် တင်ရပေမယ်ကွဲ့၊ ကိုယ်ထင်ဒါလျှောက်ဖို့ တော်တဲ့အ မေးမျိုးမဟုတ်ဘူးကွဲ့။ သည်နေရာမှာ ပေါ်ဦးဥာဏ်မမှီဘူး သူ ငယ်ချင်း။

ထင်။ ။ အေး-ဘာက်ပေါ်အောင် ဝိရိယစိုက်ပေအုန်းတော့
သူငယ်ချင်းဟုဆို၍။ နှန်းတော်မှုပြန်ကြလေ၍။

ဦးပေါ်ဦးသည် အင်းဝမြို့၊ ကြိုးတန်းရပ်နှီးက ကြိုးကျေစားနေ
ရသော ဆရာကြိုးဦးပုညာထံ သွားရောက်၍ ပဆိုးအကျိုး ခေါင်း
ပေါင်းဖြူဗုဒ္ဓဘုရားတော်မှုပြုတွင်တင်လျက် ကန်တော့ပြီးလျှင်
မေးမြန်းသောအခါ ဆရာကြိုးက ဘုရားသွှင်တို့ ဓည့်မမှ
တာယိုသည်ကို ပြောပြလိုက်သည်အတိုင်း မှတ်သွား၍။ ပြန်လာ
လေ၍။

× × × ×

သုံးရက်မြောက်သောနေ့နှီးက နံနက်ညီလာခံဝင်ကြရာ ဖိုး
တော်မင်းတွေးက ဟဲ့-ပေါ်ဦး ယမန်နေ့က ငါမေးတော်မူသည်
ကို မောင်မင်း ဖြေဆိုနိုင်ပါသလား။

ဦး။ ။ မှန်ပါ-ဖြေဆိုနိုင်ပါကြောင်းပါဘုရား။

ဖိုး။ ။ ဖြေနိုင်လျှင် ဖြေစမ်း။

ဦး။ ။ မှန်ပါ-ဘုရားသွှင်တို့မည်သည် ရွေးရွေးတုန်းက ပွင့်
တော်မူပြီးကုန်သော နောင်တော်ဘုရားသွှင်တို့ ဓည့်ထုံးကို နှလုံး
ပိုက်လိုက်တော်မူ၍ ဓမ္မတာအစဉ်ယိုသည်အတိုင်း ဂုဏ်ရွှေ
အောင် ဂုဏ်နေမြို့ဗြို့ ဖြစ်ပါကြောင်းပါဘုရား။ သို့မှ
ကျင့်စဉ် သတ္တာနနှင့် ဂုဏ်ရွှေကိုက်တော်မူပါသည်ဘုရား။

ဖိုး။ ။ ပေါ်ဦး မောင်မင်းတင်လျှောက်သော အချက်သည် မောင်မင်းဥာဏ်မဟုတ် မောင်မင်းမှာ ဆရာယိုမည်။ ဘယ်ဆရာ ထံက သည်ဥာဏ်ကို ရယိုကြောင်း မှန်မှန် သံတော်ဦးတင်စမ်း။

ဦး။ ။ မှန်ရာကို လျှောက်ရမှာဖြင့် အင်းဝမြို့၊ ကြိုးတန်းရပ် နှိုက် ကြိုးကျစ်၍၊ အသက်မွေးရရှာသော ဆရာကြိုး ဦးပညာထံ သွား၍၊ မေးမြန်းနည်းနာခံယူရပါကြောင်းပါဘူရား။

ဖိုး။ ။ အောင်မယ် သည်ဆရာကြိုးဟာ ကြိုးကျစ်၍၊ စားသောက်နောရဒါ လျှင်အတော်ဆင်းရဲးမှုတ်တယ် မောင်မင်း။

ဦး။ ။ အလွန်မှ ဆင်းရဲးနေပါ ကြောင်းပါဘူရား၊ ကျွန် တော်မျိုးက ဝတ်စုံများနှင့် စားသောက်ရန် ကန်တော့ရပါ ကြောင်းပါဘူရား။

ဖိုး။ ။ သည် ဆရာကြိုးကိုခေါ်၍၊ ရွှေတော် သွောင်းရမည် မောင်မင်းဟု မိန့်တော်မူပြီးသော် ညီလာခံစဲးလေ၏။

ဦးပေါ်ဦးလည်း အင်းဝမြို့၊ ဆရာကြိုးကို သွား၍ခေါ်ပြီး လျှင် နောက်တနေ့ ရွှေတော်သို့သွောင်းလေ၏။

ဖိုး။ ။ ဆရာကြိုး၊ ကျွန်ုပ်ထင်ယုံးယိုပါလျက် သို့လို အ ဆင်းရဲးခံ၍နေရပါသလဲး၊ ကျွန်ုပ်သိအောင် ရွှေနားတော်မှ မ ကြေားမလျှောက်ပဲး အဆင်းရဲးခံနေသည်မှာ အဲ့သွှေ့ဖွှေ့ယ် ဖြစ်ပေ တယ်၊ အတွင်းတော်သို့ ဝင်လိုပါတယ်ဆိုလျှင် မည်သူက တား အုန်းမှာလဲးဆရာကြိုးရဲ့။

ဆရာကြိုး။ ။ မှန်ပါ။“ထွက်ဝင်သွားလား၊ မင်းတံခါးကို၊ မှန်းထားပိုင်သာ၊ အခွင့်ရလည်း၊ ကာလဆေးမေး၊ အရေးယူငင်း

ရှိဆင်ခြင်လျက်”ဟု ရာဇ် ဝသတီခန်းနှီးက် ဖော်ပြထားပါ သောကြောင့် အခွင့်မပေါ် အမှုကောင်းကိုမရသဖြင့် မောက် တော်သို့ မရောက်နိုင်ပါကြောင်း။ ကြိုးကျော်၍၊ ရောင်းချစား သောက်ရသော ဆင်းရဲးပင်ပန်းသူ အညွှန်ဖြစ်တော့ အပေါင်း အသင်း မိတ်ဆွဲကောင်းကို မတွေ့နိုင် မရနိုင်အောင် ယိုနေရပါ ကြောင်းပါဘူရား။

ဖိုး။ ။ အင်း-ကောင်းပီဆရာကြီး ဤနေ့ကစ၍၊ ရွှေကို မစိုးရိမ်နှင့်တော့ ဆရာကြီးကို စာတော်ပြင် ဆရာကြီးအရာ ခန့် ထား သူကောင်းပြုတော်မူမည်၊ စာတော်များကို စုံရေ ဆန်ရေ လက်အောက် စာရေးများနှင့် ကြည့်ရှုတိုက်ဆိုင် တည်းဖြင့် ပြင် ဆင်ရမည်။

ဈေးချို့တော်နှီးက် နေ့စဉ်ကောက်ခံ စားသောက်စေဟူသော အမိန့်တော်ကို မှတ်တော်မူပြီးလျှင် ညီလာခံစဲ့လေ၏။

ဆရာကြီး ဦးပညာလည်း မိမိသားမယား ဆွဲမျိုးသားချင်း များကိုခေါ်၍၍၊ အမရပူရမြို့နှီးက် ချထားတော်မူသော ရပ်ကွက် နေရာတွင် နေထိုင်၍ အမှုတော်ကို ထမ်းယွက် ခစားလျက်ယိုလေ သည်။

ဆရာကြီးသည် အမိန့်တော်မြတ်နှင့် နေ့စဉ် ဈေးသူဈေးသား တို့ ဆိုင်နှီးက် သဒ္ဓါကြေး ကောက်ခံ၍၍၊ စားသောက်လျက်ဖြစ် သည်။ ဈေးသူဈေးသားများထံမှ နေ့စဉ်ကြေး တစ္ဆေးကျော် ကောက်ခံစုံပေါင်း၍၍၊ ရသောကြေးငွေများနှင့် သမ္မာဒ္ဓဘုရား စေတီတော်၊ အောင်ခြင်းယှစ်ပါးဘုရား စေတီတော်များကို ဈေး

သူစျေးသားများ ကောင်းမှုဟူ၍။ တောင်သမန်အင်း တောင်မင်းကြီးဘုရား အနောက်ဖက်နှိုက် တည်ထားကိုးကွယ်ကြလေ သည်။ “ယခုသာသာယာယာ ကြည်ညံဖွယ် ထင်ယှားလျက် ယိုလေသည်”။

စျေးသူ စျေးသားတို့သည် ထိုဆရာကြီးကို အလွန်ကြည်ညံကြသဖြင့် ဝါဝင် ဝါကျွတ် နှစ်သစ်ကူးအခါတို့နှိုက် အစားအစာ အဝတ်အထည်များကို ပဒေသာပင်ပြုလုပ်၍။ အမြဲးပူဇော် ကန်တော့ကြလေသည်။

တန္ထားသာအခါ ဖိုးတော်မင်းကြားက ဟဲ့-ပေါ်ဦး ယခု ငါတည်တော်မူသော မင်းကွန်း စေတီတော်ကြီးတွင် ဖော်စပ်သော အက်တေများကို မောင်မင်း မြင်ရဲ့လား၊ များစွာခိုင်ခန့်မြီးမြန်အောင် စနစ်တော်မူတယ် မောင်မင့်။

ဦး။ ။မှန်ပါ-စနစ်တော်မူသော အက်တေများကို ကျွန်တော်မျိုးမြင်၍။ စုစမ်းကြည့်ရာ အလွန် စနစ်ပုံကောင်းပါသည်ဘုရား။ အလွန် မာချောပါသည် ဘုရား။ စနစ်တော်မူသော အက်တေခဲးကို မို့တင်၍။ သံနှင့်ခပ်လိုက်ယင် မီးပွင့်ထွက်လှာ၍။ မို့မှာ မီးစွဲပါကြောင်း၊ အင်ကြင်း ကျောက်ကဲ့သို့ မာလှပါကြောင်းပါဘုရား။

ဖိုး။ ။ နှုံး-ငါ၏ ဘေးလောင်းတော် ဖိုးလောင်းတော် ဖြစ်သော အနော်ရထာမင်းစော တည်ထားတော်မူခဲ့သော ပုံဂံရွှေစည်းခံဘုရားက အက်တေနှင့် နှိုင်းယှဉ်သော် ဘယ်စနစ်တော်က မာမည်ထင်သလဲး မောင်မင်း။

ဦး။ ။ မှန်ပါ- ပေါက်ကန် ရွှေစည်းခုံဘုရားက အက်တေသည် ကွာ၍မကျသောကြောင့် အမှန်ကို မလျှောက်ထံ့ဖြစ်ပါကြောင်း။

ဤအခါ ဖိုးတော်မင်းတြားကြီးသည် ပြီးတော်မူ၍ အတွင်းတော်တို့ ဝင်တော်မူလေ၏။

တန္နုသ် ဖိုးတော်မင်းတြားကြီးသို့ ပုံကားတော်များက သိုက်ဓာတ်ပေဒင်ကိန်းခန်းအရ ဆယ့်တလန္တိက် ပြိုဟ်စီး ပြိုဟ်နင်းထိခိုက်ပါ၍။ ထိုးနှစ်းကို စွဲန့်ပစ်ရသော ကိန်းကြိမ်ကြိုက်ကြောင်းကို လျှောက်တင်ကြလေ၏။ ဆယ့်တလက ကျော်လွန်သော်သက်တော်ရာကျော်ရှည်နိုင်ကြောင်းကို လျှောက်ကြလသည်။

ဖိုး။ ။ဟဲ့-ပေါ်ဦး၊ ပုံကားတော်များက ပေဒင်ကိန်းခန်းအရ ဆယ့်တလမှာ ခိုက်ကြောင်း ထိုးနှစ်းစည်းစိမ်ကို စွဲန့်ပစ်ရမည့်အကြောင်း အဟောတွက်သည် မောင်မင်း၊ ငှင်းပြုင် “စေတီကြီး အပြီးမသတ် မူဆိုးသုညကပ်” ဟု သိုက်တဘောင်တွက်ပေါ်လှာတယ် မောင်မင်း၊ ငါလဲ စေတီကြီးကို တည်လျက်ဖြစ်တယ်၊ သို့အတွက် ပုံကားများ ဟောကိန်းနှင့်လည်း ဆိုက်လာတယ် မောင်မင်း၊ သို့သော် ယတြား ကောင်းယင် မင်းလောင်းမှ ပပျောက်ရသည်ခို့သကဲ့သို့ ခိုက်သော ဆဲတလကို နှစ်သစ်သက်နှင့်များ ကူးပြောင်းရသော် မတော်ပေဘူးလား မောင်မင့်။

ဦး။ ။ မှန်ပါ ဘုန်းတော်ကြီးလှသောဘုရားက ဆဲတလမှာ ကိန်းခန်းမကြိုက် ခိုက်သော အခါနှင့် ကြံ့ကြိုက်သောကြောင့် ဆယ့်တလနှင့် သက်နှစ်သစ်ကူးပြောင်းတော်မူမည်ဟု ယတြား

ပြခြင်းသည် သင့်လျော်လှပါကြောင်း၊ နိုင်ငံတော်အတွင်းယိုလူသွေ် ရဟန်းတို့ကဖြင့်လွှဲ ရေမြေကို အစိုးရတော်မူသောဘုရင်မင်းမြတ် အမိန့်တော်ကို ဦးလည်မသုန် အမှန်လိုက်နာဆောင်ယွှက်ကြမည် ဖြစ်ပါကြောင်း၊ အရှင့်အမိန့်တော်ကို မနာမယူ ဖီဆန်မည့်သူ ၂ ဦးက တင်းမာခုခံလိမ့်မည်ဖြစ်ပါကြောင်းပါဘုရား။

ဖိုး။ ။ ငါအမိန့်တော်ကို ခုခံငြင်းဆန်မည့်သူ ၂-ဦးယိုသည်ဟု လျှောက်ထားသည်မှာ မည်သူများတုန်း မောင်မင့်။

ဦး။ ။ မှန်ပါ-ဘုန်းတော်ကြောင့် ခွေးတိရစ္စာန်နဲ့ သစ်ပင်များဖြစ်ကြပါကြောင်းပါဘုရား။

ဖိုး။ ။ အင်း-ဟုတ်ပါပေတယ် မောင်မင်းဟု မိန့်တော်မူ၍ အတွင်းတော်သို့ ဝင်တော်မူ၏။

အတွင်းတော်ဝန်များ ညီလာခံစဲး၍ နန်းတော်မှ သက်၍ ပြန်ကြလေ၏။

× + + ×

တနေ့မှာ ဖိုးတော်မင်းကြားက ဟဲ့-ပေါ်ဦး ငါတခုစဉ်းစားမိပြန်တယ်၊ ငါတို့ ဂေါတမ ဘုရားသွေ်သည် သူမောရသေ့အဖြစ်နှင့် ဒီပက်ရာမှတ်စွာဘုရား ခြေတော်ရင်းနှီးက သတ္တာလောက၏၊ အကျိုးဆွေတော်မျိုးတော်တို့၏၊ အကျိုး ဘုရားဖြစ်ခြင်းအကျိုးငှာ ကျင့်တော်မူပါမည်ဟူ၍ ပဋိညာဉ်သုံးချက်ကို ဝန်ခံ၍၊ ဘုရားဆုကို ပန်ဆင်တော်မူသည့်အတိုင်း မာရ်ငါးပါး

ကို အောင်တော်မူ၍။ သစ္စာလေးပါးတရားကို ပိုင်တော်မူသော အားဖြင့် ဘုရားဖြစ်တော်မူလျှင် ရွှေဥက္ကတော်ဖြင့် ဆင်ခြင် တော်မူရာ ခပ်သိမ်းသော သတ္တဝါတို့၏၊ နားနှင့် နှလုံးသားတို့ သည် ကြမ်းလှသော လွှာသွားနှင့်တူသည်။ ငါမော်တရားတော် သည်ကား အလွန်တရာ နှီးညံ့လှပေသည်။ ငါဟောသော်လည်း ငါ၏၊ တရားတော် တည်နိုင်ကြမည်မဟုတ် အချဉ်းနှီးသာဖြစ်ချ တော့မည်။ ဟောသော်လည်း အကျိုးမယို မဟောလိုပါဘူးဟု နေတော်မူသတဲ့။

နောက်မှ သတံပတိ မဟာပြဟွာမင်းကြီး ဆင်းသက်တောင်း ပန်တော့မှ ဓမ္မစကြာဆရာတော်ကို ရွှေးဦး ရွှေးဖျားဟောတော် မူတယ် မောင်မင့်၊ ဘုရားတို့မည်သည် နှစ်ခွဲန်းနှစ်ခွဲ စကားတော် ကို ဆိုတော်မမူရာ တခွဲန်းသောစကားကိုသာ ဆိုတော်မူရမြဲး ဖြစ်ပါလျက် တရားမဟောလိုပါဘူးဟု ဆိုပြီးမှ သဟံပတိပြဟွာ မင်းကြီး ချဉ်းကပ် တောင်းပန်သောအခါ အဘယ့်ကြောင့် ဟောရပြန်သလဲး၊ စကားရှေ့နောက် မညီယိုနေသည်မောင်မင်း။

ဦး။ ။ မှန်ပါ-ခပ်သိမ်းသောသတ္တဝါတို့၏၊ နှလုံးသားသည် ကြမ်းတမ်းသောကြောင့် ဟောငြားသော်လည်း အလွန်နှီးညံ့လှ သော တရားတော်သည် တည်မည်မဟုတ်၍၊ မဟောလိုဟု နေခြင်းသည် ဘုရားတို့၏ပရိယာယ်နှင့် တူပါကြောင်းပါ၊ ဟိုတခါ တုန်းက ခပ်သိမ်းသော သူတို့သည် သဟံပတိပြဟွာကြီးကိုပင် လျှင် ဘုရားဟူ၍။ ယုံကြည်ကိုးကွယ် ဆည်းကပ်ကြသူ များက ပါသည်။ ဤအခါ ဂိုဏ်မြတ်စွာဘုရားက ငါဘုရားပဲး ငါ။

တရားတော် နာကြဟု မိန့်သော်လည်း ယုံကြည်ကြမည် မဟုတ်သောကြောင့် ခပ်သိမ်းသော သတ္တဝါတို့ ယုံမှားသံသယ ကင်းရှင်း၍၊ ထင်ယူးစွာ ကြည်ညီလေးမြတ်ကြရန် သဟံပတိမဟာ ပြဟွာကြီးကိုယ်တိုင်လာရောက်တောင်းပန်မှ ငါတရားဟောတော်မူမည်ဟု ပရီယာယ်ပြုတော်မူပါကြောင်း။

နောက်- မဟာပြဟွာကြီးက ဘုရားသွေ်၏ အလိုတော်အတိုင်း သက်လှာပြီးလျှင် ဘုရားသွေ်သို့ အပြစ်ခြောက်ပါးလွတ်ရာက လောကသုံးပါးနှီးက် အတုမယို့ မြတ်တော်မူပါသော မြတ်စွာဘုရား အသွေ်ဘုရားသည် ဒီပက်ရာ မြတ်စွာဘုရားအထံတော်နှီးက် လောကသတ္တဝါတို့ ဓည့်အကျိုးငှါ ကျင့်တော်မူပါမည်ဟု ပဋိညာဉ်ခံယူတော်မူခဲ့ပါသည်ကို ယခု အလုံးစုံသော တရားတော်ကို ထင်ယူးစွာ သိတော်မူ၍၏။ ဘုရားဖြစ်တော်မူမှ သတ္တဝါတို့ကို တရားမဟောပဲး နေတော်မူပါလျှင် ပဋိညာဉ်ခံဝန်ချက်မတည် ပျက်ကွက်ရာကျရောက်ပါလိမ့်မည်။ လောကသည် အချေည်းနှီးဖြစ်ပါတော့မည်ဘုရား၊ မဟာကရာဇာတော်ဖြင့် သတ္တဝါအပေါင်းတို့အား တရားရေအေး အမြိုက်ဆေးကိုတိုက်ကျွေးတော်မူပါဘုရားဟု သုံးကြိမ်သုံးတန် လျှောက်ထားသောအခါ ဘုရားသွေ်သည် ဝန်ခံတော်မူ၍၏။ မိဂဒါဝါန်တော်သို့ ကြွတော်မူပြီးလျှင် ပစ္စဝရှိရဟန်းတို့အား တရားဦး ဟောတော်မူရပါသည်။

သဟံပတိ မဟာပြဟွာကြီး ဘုရားသွေ်သို့ တရားဟောရန်တောင်းပန်လျှောက်ထားသော အသံကို လူအပေါင်းတို့ ကြားရ

မြင်ရသောအခါ ဟော- အချင်းတို့ ဘုရားမှတ်ပိုက်သော သဟံပတိ
ပြဟွာကြီးသည် ဘုရားမဟုတ်၊ ထိုပြဟွာကြီး ဝပ်လျှိုး၍။ တရား
ဟောရန် တောင်းပန်ခြင်း ခံရသော အသွေးပါးလျှင် ဘုရားအစစ်
ဖြစ်သည်ဟု ယုံမှတ်ကြ၍။ ဆည်းကပ် ကိုးကွယ်ကြရပါကြောင်း
ပါဘုရား။

ဖိုး။ ။ အင်း ကောင်းပေ မောင်မင်း၊ မိမိတို့ ဆည်းကပ်သော
အကြီးအမှုးပြုသူက ဦးကျိုးမှ နောက်ပါတပည့်များပါ လိုက်၍။
ဦးကျိုးနိုင်ပေမည်၊ အသီးတရာ အညာတခု ဆိုသကဲ့သို့ အညာနဲ့
တူသော မဟာပြဟွာကြီး ပြုတ်ကျတော့ အညာနှိုက် တွယ်ကပ်
သောအသီးများ ပါလှာပြီးဖြစ်တော့ တရားဟောရခြင်းသည်
မခဲ့ယဉ်းဖြစ်ပေသည် မောင်မင်း။

ဦး။ ။ မှန်ပါ လောကမှာ အကြီးအမှုး ပြုလုပ်သူ လိုရင်း
အချက် ဖြစ်ပါကြောင်းပါ၊ ဦးဆောင်ကောင်းလျှင် နောက်ပါ
ကောင်းပါရော၊ ဦးဆောင်ဖြောင့်လျှင် နောက်ပါဖြောင့်ပါရော၊
ဦးဆောင်မှန်လျှင် နောက်ပါ မှန်ပါရော၊ မြတ်စွာဘုရား ဟော
တော်မူသော အတ်တော် နိပါတ်တော်တို့နှိုက် ဘုရားအလောင်း
တော်ကြောင့် ခပ်သိမ်းသော သတ္တဝါတို့ ချမ်းသာကြပါသည်။
ဒေဝဒတ်ကြောင့် ခပ်သိမ်းသော သတ္တဝါတို့ ပျက်စီးကြရပါသည်။
သို့ကြောင့် ဤလောကကြီး၏ ဦးဆောင် ပြုလုပ်ကြသော ပုဂ္ဂိုလ်
တို့သည် ဘုရားအစရှိသော သူတော်ကောင်းတို့အညွှန်စိတ်နှလုံးမျိုး
ကို ကိုယ်တွင်းနှိုက် အမြဲးတည်ကြရန် အလွန်လိုလှပါကြောင်း
ပါဘုရား။

ဖိုး။ ။ ကောင်းပေ မောင်မင်း၊ သာဓု-သာဓု-သာဓု-ကြား
ရခြင်းနှိုက် စိတ်ချမ်းမြေ့ခြင်းဖြစ်ပါပေ မောင်မင်း၊ ရွှေ့-ငါဝတ်
ဆင်တော်မူသော သားမွေးအကျိုကို မောင်မင်း ဝတ်ဆင်တော့
ဟု ချွဲတဲ့၍။ သနားတော်မူပြီးလျှင် အတွင်းဆောင်သို့ ဝင်တော်မူ
လေ၏။

နံနက်ညီလာခံစွဲး၍။ နှစ်းတော်မှ သက်၍။ ပြန်ကြလေ၍။

* * *

တန္ထားသော် ညနေခင်း မြောက်ဥယျာဉ် ပန်းခုံတော်နှိုက် ညီ
လာခံရာ ဖိုးတော်မင်းကြားကြီးက ပေါ်ဦးရယ် ဟောဒီမောင်း
ထောင်သာသနာပိုင်လူထွက် မင်းတိုင်ပင် အမတ်ဖြစ်သော ဆရာ
ကြီးသည် ငါက သုကိုဆရာ အဖြစ်နှင့်သာ တင်မြောက်ထားရ
သည်။ ဘယ်တော့မှ သုစကားကို နားထောင်ရတယ်မယိုဘူး၊ ငါ
စကားကိုသာ သူနားထောင်နေတယ်။ ငါက လူထွက်ပါဆိုယ်
ထွက်တာပဲး သို့လို့ ငါပြောဒါကိုသာ အကြိမ်ကြိမ် အဖန်ဖန် နား
ထောင်နေတယ်၊ အဲဒါကြောင့် အင်မတန်ညံ့ဖျင်းတဲ့ လူကြီးဟဲ့၊
သုကို ငါရှေ့တော်တွင် ယောင်ကိုဆွဲး၍။ ထောင်းစမ်းဟယ်။

ဤအခါ ပေါ်ဦးက စဉ်းစားသည်မှာ အသွောင်မင်းတားကြီး
က ချီးမြောက်ကိုးကွယ်သော မင်းဆရာ မင်းတိုင်ပင် အမတ်ကြီး
ဖြစ်သည်။ ပညာဂုဏ်လည်း အလွန်ကြီးသော ဆရာကြီး ဖြစ်သော
ကြောင့် မင်းအမိန့်တော်နှင့် အထောင်းရ ခက်သောကြောင့် မ
တော်ကြောင်း လျှောက်ပြန်ယ်လဲး ငါပေးသော အမိန့်တော်ကို

ဖီဆန်ရမလားဟု ရာဇ်တော်ပေးမည်ကို ကြောက်ရဒါက တမျိုး သို့ကလို အခက်ကြံ့လျက် ဖြစ်သောကြောင့် မင်း၏ အမိန့်တော်ကိုလည်း မဖီဆန်ရအောင် မင်းတိုင်ပင် အမတ်ကိုလည်း ရှုသေရာကျအောင် လျှောက်ထားသည်ကား။

မှန်ပါ ဖုန်းတော်ကြောင့် အမိန့်တော်မြတ်နှင့် ဂင်းဆရာကြီးကို ကျွန်တော်မျိုးက ယောင်ဆွဲးပီးတော့ ထောင်းဘို့ဝေးလို့ သုကို ကြည့်တောင်မှ မကြည့်ချင်ပါ ဘုရားဟု လျှောက်လေသည်။

ဤအခါ ဖိုးတော်မင်းတြားသည် တစုံတရာ မိန့်တော်မမူပဲး ဥယျာဉ်တော်မှ နှစ်းတော်သို့ တက်တော်မူလေ၏။

ကျွန်ရစ်ကြသော မှုံးမတ်တို့က မင်းတိုင်ပင် အမတ်ကြီးကို အထောင်းခိုင်းရာ အတွင်းဝန်မင်းဖြင့် ခက်ကပြီဟု ကျွန်ုပ်တို့ထင်မီ ပေတယ်၊ မင်း၏ အမိန့်တော်ဖြစ်တော့ ငြင်းဆန်လွှဲးဖယ်ဘို့ဟာ အတော်ခက်ပေတယ်၊ ရာဇ်တော်နှင့် နီးကပ်လျက် ယိုပါသည် ကို ရုတ်ချည်း တင်လျှောက်နိုင်ပေသည်ကို အလွန်မှ အုံးပြုစရာ ကောင်းလှပါပေသဗျား၊ ပညာယိုကြီးနှင့် တူပါပေ အတွင်း ဝန်မင်းး။

ဦး။ ။ ဘုရင်မင်းမြတ်က ချိုးမြောက်တော်မူထားသော ဘုရင့်ဆရာ မင်းတိုင်ပင် အမတ်ကြီးဖြစ်သဗျာ၊ ပညာအရောင်က နေလကဲ့သို့ ထွန်းလင်း ကျော်ကြားပေသဗျာ၊ ကိုယ်တို့ကျွန်ုပ်တို့က ထိုဆရာကြီးကို ဆည်းကပ် ကိုးကွယ်နေကြရသဗျာ၊ သို့လို့ဆရာကြီးကို မင်း၏ အမိန့်တော်နှင့် ပင်သော်လည်း ဘုရင်မင်းလဲး ချမ်းသာအောင် ကိုယ်လဲ ချမ်းသာအောင် ထို ဆရာကြီးကိုလဲး

ရှိသေရာကျအောင် အမူနှင့်လျှော်အောင် ဆောင်ယွက်နှင့်မှသာ
မျှူးကောင်း မတ်ကောင်း ပီတော့မပဲ့ ဝန်မင်းတို့။

မင်းလိုလိုက်က မင်းကြိုက်တယ်ဟု ဆိုရှိုးစကား ယိုသော်လဲး
နေရာတိုင်းကို မလိုက်ရဘူးဘျာ၊ ဤနေရာများမှာ ပေါ်ခြီးက မင်း
ကြိုက်၊ မင်းလိုလိုက်ခဲ့ပါလျှင် ပေါ်ခြီးခွေးဖြစ်ကရောဘျာ၊ ရှင်ဘူရင်
ကလဲး ဒီအကောင်ဟာ ငါက စမ်း၍ ခိုင်းတော်မူယင် ငါကိုးကွုယ်
တဲ့ ဆရာကြီးကိုလျက် ယောင်ဆွဲထောင်းတယ်ဟု ပြောစမှတ်ပြု
လိမ့်မယ်။ အမိန့်ကို မလိုက်မနာယိုခဲ့သော် ပေါ်ခြီးကို ချက်ခြင်း
ရာဇ်ဝတ် သင့်လိမ့်မယ်ဘျာ၊ ထို့ကြောင့် အိမ်တော်ပါ ငယ်ကျေး
ငယ်ကျွန်း ဖြစ်ပေတယ်လို့ မင်းချစ်ကို မယုံရဘူးတဲ့ အမတ်မင်း
တို့။ အရာရာမျိုးတို့ကို ကြပ်ကြပ်သတိထားကြရမယ်ဘျာ။

အတွင်းဝန်မင်းအမိန့်ယိုသည်မှာ မှန်လှပါကြောင်း။ သို့သော်
မင်းတားကြီးနှင့် အတွင်းဝန်မင်းတော့ အတိုင်အဖောက် သင့်ပေ
သဘျာ၊ အတွင်းဝန်မင်း လျှောက်တော်မူလျှင် ကိစ္စချောမောတာ
ချည်းများပါပေတယ်။ အလှနှစ်သက် ရွှေချည် ယက်သကဲ့သို့
ယိုပါပေတယ်ဟု ချီးမွှမ်း ပြောဆိုကြပြီးလျှင် ဥယျာဉ်တော်မှ
ထွက်၍၊ မိမိတို့ အိမ်တော်သို့ ပြန်ကြလော့။

ယုမ်းပြည်ကဆင်ဖြူတော်ဆက်ခြင်း

တရုတေသနပါ ယုမ်းပြည်သိန်းနိမြို့က ဆင်ဖြူတော် ဟူ၍。
ဆင်မည်းကြီးတကောင် လှာ၍၊ ယုမ်းများဆက်သလော့။ ငှင်း
ဆင်မည်းကြီးသည် ကြီးလည်းကြီးသည်။ အလွန်လည်း ချေသည်

အစွဲယ်လည်း လူသည်၊ သို့သော ဆင်ဖြူတော် ကြန်အဂါနှင့် မညီ မည့်တ် ရှိလေသည်။

ဖိုးတော် မင်းတွေးကြီးက ငါးမေးဖြူနှင့် အလွန်ကြီးမားသောကြောင့် ယူမ်းပြည် သိန်းနီမြို့က ဆင်ဖြူတော်သည် ရွှေ စက်တော်အောက်သို့ လှာ၍ ညွှတ်ချုပ်သည်။ သို့အတွက် ဆင်ဝန် နှင့် ဆင်ကြန်အဂါလက္ခဏာဖတ် ပုံမ်းကားတော်တို့က ဆင်ဖြူတော် ဟူတ် မဟူတ် စုံစမ်းလေ၊ နက်ဖြန်နံနက် တချက်တီး အချိန် တွင် ပြီးတို့က် ဆောင်က လက်ခံ သိမ်းပိုက်တော် မူးမည် မဟူတ်၊ မြေနန်းတော် ပြသိမ်းနှုံးကို စမွယ်တော်မူ၍၏။ ဆင်ဖြူတော်ကြီးကို သိမ်းပိုက်တော် မူးမည်။ ဤအခါ မျှေးတော်မတ်တော်မှ စ၍။ ဆင်ဝန်၊ ဆင်ကြန်ဖတ် ပုံမ်းကားတို့ အသင့်ခစားလျက် ယိုနှင့်ကြ စေဟု မိန့်ဆိုတော်မူ၍၏။ ညီလာခံ စဲးလေ၏။

နံနက်မိုးသော တချက်မတီးမီ ဝန်စုံ မျှေးစုံ အစုံအညီ မြေနန်းတော်သို့ ရောက်ကြ၍။ တိုင်ပင်ပြောဆိုကြသည်ကား။

ဘယ့်နှယ်လဲး ဝန်မင်းတို့-ဆင်ကြီးကဖြင့် အနက်ရောင်နှင့် ကြီးလဲး ကြီးပါပေတယ်၊ ဆင်ဖြူတော်၏။ အဂါကို ဝင်လိမ့်မယ် မထင်ဘူးပျော်။

ဆင်ဝန်။ ။ ဟုတ်ပါရဲ့ ဝန်မင်းတို့ ကြီး၍။ လှဒါ တခုပဲး၊ ဆင်ဖြူတော် အဂါကို ရမည်မဟုတ်ပါ။ အလကား ဒီယူမ်းတွေ ဟာ ဆင်ကြီးအိန္တ် မျက်နှာလိုချင် ဆုတော်လပ်တော် လိုချင် အိန္တ် ဆင်ဖြူတော် ဆိုပီးတော့ ဆက်ကြအိန္တ် တူတယ်ပျော်။ သို့သော ကြန်ဖတ် ဆရာကို မေးရအုန်းမယ်။ ဘယ့်နှယ်လဲး မင်း

ဆရာတိ၊ ဆင်ဖြူတော် အဂါကို ရပါရဲ့လားပျှ၊ မှန်မှန်ပြော
စမ်းပါ။

ကြန်ဖတ်။ ॥ ဒီချင် ရောက်နှင့်ဂျည်ကတဲ့က ချရာ ပုံမ်းကား
သွားကရိနှင့်ဂိတ္တာ ချင်ကရန် လက္ခဏာနဲ့ တိုက်ပရီး ကည့်နှင့်
ဂျည်ရာ၊ ရှောကရ ကည့်နှင့်ဂျည်၊ နောက်ကရ ကည့်နှင့်ဂျည်၊ ဂိဘက်
ဂိဘက် ကရိနှင့်ဂျည်၊ အောက်ကို တေတေ ကရာကရာ ကရိနှင့်ဒါ
နောက်အမီးကို မရောက်ပီး ကရိနှင့်ဒါ တရုံးတရာ ချင်ဗျာအဂါရ
တေမဟို မရက်လုံးက ပလဲးမပါ၊ အဲးဒါကရောင့် မင်းတရာကရီး
ကို အတင်ရ ချရရာ ပုံမ်းကား ခက်နှင့်ဂျည်ပါ ဝန်မင်းကရီးတို့။

ဆင်ဝန်။ ॥ မင်းဆရာက **ကြန်အင်** လက္ခဏာနှင့် မပြည့်စုံ
ကြောင်းကို သိလျက်ဖြစ်၍၊ ကျွန်ုပ်တို့ ဝန်စု မှုံးစုများလဲး အ
တင်ရကြပ်ထာဘဲပျှ။

ထင်။ ॥ ဟာ-ဒီယူမ်းတေဟာ အလကား ဒုက္ခခံးပီးတော့
လှာဆက်တယ်။ ဆင်ဖြူတော်အဂါကို ဝင်တယ် မဝင်တယ်ဆိုဒါ
မသိကြပဲးနဲ့ မင်းတို့ မျက်နှာကောင်း ရဘို့ ဝေးလို့ မျက်တော်
မူမည်ကိုတောင် စိုးရိမ်ရသေးတယ် သိန်းနှီးတို့။

ယူမ်း။ ॥ ဖရ ချွန်ဒေါ်မျိုးတို့ ဖရှုတယ်-မဲးဒယ်မဟာ၊ ချေတို့
ဖွားခြီး အာဏာနဲ့ ဟိုက လာပီးတော့ ချက်ရပါတီ၊ ခင်ဗရား
က ချင်ဘုရင်ကို ပရောပေးပါနော့။

ထင်။ ॥ အေး-အေး-တော်ပေါ်ကွယ်၊ မင်းတို့ အဖျင်းထဲးကို
တို့ပါထဲ့ချင်ဒါပေါ့လေ မဟုတ်လား။

ယူမ်း။ ॥ ချွန်တော်တို့ ချမ်းလူမျိုးများ မဟုတ်ပါဖရား-
ကိုယ်ဒေါ်တို့က ကယ်တော်မူပါဘုရား၊ ဟိုတောင်ဗော်အဝေးချို့

က ဒီချင်ကရီးကို ခေါ်လာဒါ တလခရီး ကြာပါတယ်နော။ အပုံ
ချီးမောတယ်နော၊ တောင်ချီးပေါ်က လာဗာတယ်နော၊ ချွန်
ဒေါ်တို့ချမ်းများတနားပါနောဟု ပြောဆိုနေကြစဉ် ဖိုးတော်မင်း
ကြားကြီး ထွက်တော်မူလာပြီးလျှင် ဘယ့်နှယ် ဆင်ဝန်နှင့် ကြန်
ဖတ်ဆရာတို့ ငါ ဖုန်းတော်ကြီးခြင်းကြောင့် သိန်းနီက ဆက်လှာ
သော ဆင်တော်သည် ဆင်ဖြူဗျာတော် ဝင်ပါစဟု မေးတော်မူရာ
ဝန်စုများစုနှင့် ပုံမ်းကားတို့က တစုံတရာ မလျှောက်ပုံကြပဲး ဆိတ်
ဆိတ် ယိုကြလေ၏။

ဖိုး။ ။ ဆင်ဖြူဗျာတော် အဂါ မဝင်ဘူးလား၊ ဆင်ဝန်နှင့်
ကြန်ဖတ်တို့။

မလျှောက်ပုံကြပဲး ဆိတ်ဆိတ် ဌီမ်သက်စွာ ယိုကြလေ၏။

ဖိုး။ ။ ဟဲ့-မြတ်ထင်၊ ပေါ်ဦး ခစားသည်ကို မမြင်ပါက
လား၊ ပေါ်ဦးကို ခေါ်လိုက်။

မောင်မြတ်ထင်လည်း အမိန့်တော်နှင့် ဗြို့တိုက်သို့ သွား၍.
ဟဲ့- မွန်းပေါ်ဦး မြေနှုန်းတော်တို့ အမြေန်လာရမတဲ့ကွဲ့။

ဦး။ ။ ဘာလဲးဟဲ့ သူငယ်ချင်း၊ သိန်းနီက ဆင်မဟုတ်လား
ဆင်ဖြူဗျာတော် ဖြစ်တယ်လို့ မည်သူမှ မတင်နိုင်ကြဘူးလားကွဲ့။

ထင်။ ။ မမေးပါနဲ့ကွယ်၊ သိန်းနီစောက်ဆင်ကြောင့် ခက်
နေကြပြီ၊ ဆင်ကြန်ဖတ် ပုံမ်းကာလဲ မတင်ပုံ၊ ဆင်ကဖြင့် ကြီး
ပါပေကွယ်။ ဆင်ဖြူဗျာတော် အဂါမပါ၍၊ ခက်နေပကာ သူငယ်ချင်း။

“မေးမြန်းပြောဆိုရင်း ရွှေတော်ရောက်”

ဖိုး။ ။ ဟဲ့-ပေါ်ဦး- ငါ၏ ဖုန်းတော် သမ္မာတော် ကြီးခြင်းကြောင့် သိန်းနီက ဆက်သလှာသော ဆင်တော်ကို ကြည့်စမ်း မောင်မင်း၊ ဆင်ဖူးတော် အရိုး ပါဝင်လိမ့်မယ် ထင်တယ် မောင်မင့်။

ဦး။ ။ အမိန့်တော်နှင့် မြေနှုန်းတော်မှုဆင်း၍၍။ ဆင်ကြီးကို သေသေချာချာ လျည့်ပတ်၍၍။ အတော်ကြောကြည့်ပြီးမှ မြေနှုန်းတော်သို့ တက်လှာပြီးသော လျှောက်တင်သည်ကား-မှန်ပါ ဆင် အမျိုးမှာ ၁-ကာဌာဝကဆင်၊ J-ဂရိုံယျဆင်၊ ၃-ပဏ္ဍာရဆင်၊ ၄-တမ္မဆင်၊ ၅-ပိုဂ်လဆင်၊ ၆-ဂန္ဓဆင်၊ ၇-မဂ်လဆင်၊ ၈-ဟောမဆင်၊ ၉-ဥပေါသထဆင်၊ ၁၀-ဆဒ္ဒန္တဆင် ဟူ၍၍ ဆယ်မျိုးယိုသည်တို့တွင် ဖုန်းတော်ကြီးသောကြောင့် သိန်းနီဖြောက ရွှေစက်တော်တင်ရန် ညွှတ်ခလှာသော ဆင်ကြီးသည် ဆင်ဆယ်မျိုး အနက် “ဟောမ” ဆင်မျိုးအန္တယ် အဆက်ဖြစ်ပါကြောင်းပါ ဘုရား။ ထိုဆင်မျိုးသည် နှစ်ပေါင်း ၆၀ အတွင်း ဖွေးဖွေးဖူး စင်ခြင်း အဖြစ်သို့ ရောက်ပါကြောင်း၊ ရှိခိုးသံတော်ဦးတင်ပုံပါ သည်ဘုရား။

ဖိုး။ ။ ကောင်းပီ မောင်မင့်၊ သင့်လျှောက်သော တင်းကုပ်တော်နှင့် ဆင်ဝန်က ထားစေ၊ ဆင်တော်ပို့လှာသူ ယုမ်းများကို အထိုက်အလျောက် ဆုတော်လပ်တော် သနားတော်မှု လိုက်၊ ၄၂းတို့အမည်ကိုလဲး ရွှေတိုက်စာရင်းတင်စေ၊ မိန့်တော်မှုပြီးလှုပ် ပြီးလျက်နှင့် နှုန်းမကြီးသို့ ဝင်တော်မှုလေ၏။

ထင်။ ။ ဘယ့်နှယ် ကိုသိန်းနီတို့ ဟောဒီကအတွင်းဝန်မင်းကြီးကြောင့် ကိုယ်တို့ ချမ်းသာရ၍၊ ဆုတော် လပ်တော် ရက္ခ ပေါ်။

ယူမ်း။ ။ ချွှန်တော်တို့ နားမလည်မဟု ကိုယ်တော်တို့ လိမ့်မာလွန်းလို့ ချွှန်တော်တို့ အသက်မသေရဘူးနော်။

အတွင်းဝန်။ ။ အမတ်ကြီးမလဲး နှစ်ပေါင်း ၆၀ ကြာမှ ဆင်ဖြူတယ်ဆိုဒါ ခုမှုပဲး ကြားဘူးပေသဗျာ၊ ဆင်ကြန်များမှာ လဲး မတွေ့၊ ဘုရားဟောတော်မူသော ကျမ်းဂန်တို့တွင်လဲး မလာ မတွေ့ပါကလားပျော်။

ဦး။ ။ကျမ်းဂန်နှင့် ဆင်ကြန်မှာ မယိုမှန်း ကျွန်ုပ်လဲး သိပါ၏။ ရှင်ဘုရင်လဲးသိ၏။ သို့သော်-သူဖုန်းတော်ကြီးသောကြောင့် သိန်းနီဖြူက ဆင်ဖြူတော်ဆက်သတဲ့ ဂုဏ်တော် အသရေတော်ကို များများကြီး အလိုယိုတော်မူသည်။ ဆင်ဖြူတော်သည် ဆင်ဖြူမဟုတ်ပချက ဖုန်းတော်ည့်ရာရောက်မယ်။ ဆက်သသော စော ဘွားလဲး အမျက်တော်ခံရမယ်။ သို့ကြောင့် ရှင်ဘုရင်အလိုတော်ပြည့်အောင် တင်ရတယ်ပျော်၊ အနှစ် ၆၀ အတွင်းမှာ ဆင်ရယ် ကျွန်ုပ်ရယ် ရှင်ဘုရင်ရယ် တယောက်ယောက်တော့ သခ္ပါရ ဓမ္မအတိုင်း ပျက်စီးကြရမှာပဲးပျော်၊ ဤအခါ မည်သူ့ကိုမှ အပြစ် ပေးရန် အပြစ်ဖို့ရန် မယိုဘူး မဟုတ်လား။ အဲးဒါကြောင့် ဆက်သူလဲးချမ်းသာစော် ရှင်ဘုရင်လဲး အလိုပြည့်၍။ ဖုန်းတော်ကြီးစော် ကိုယ်တို့ကျွော်တို့လဲး အပြစ်တင်ကင်းစော် ဤစေသုံးချက်ကို

မြောက်ပတ်လျှောကန်အောင် တင်လျှာက်ရ ပေဒါပဲး၊ ကျမ်းဂန် ဆင်ကြန်ထွက် မယိုပဲး တင်သောကြောင့် ပညာရှိမဟုတ်ဟု မထင်နှင့်နော် ပညာယိုလိုသာ တင်နိုင်ပေ တယ်ဟု မှတ်ပါဗျာ။

ထင်။ ။ ကောင်းပါကွယ်၊ မင်းကတော့ အိမ်တော်မှာ နေ စဉ်တုန်းကပဲး လေအိုးစကားအိုးနှင့် အလို့တော်ကျအောင် ပျော် တော်ကျန် လုပ်နေဒါကိုကွဲ့ဟု တဦးတဦး ရယ်စရာပြောဆိုကြပြီး လျှင် ဆိုင်ရာဆိုင်ရာ ခွဲးခွဲ့သွားကြလော်။

စန္ဒာမူနီ ရုပ်ပွားတော်အကြောင်း

တန္နာသောအခါ မင်းကွန်းနန်းတော်နှိုက် ဖိုးတော်မင်းတွားကြီးကားဟဲ့-ပေါ်ဦး ရွှေးရွှေးသော မင်းကောင်းမင်းမြှတ်တို့သည် ဘုရားသွှင် ပုံတော်ကို လောဟာကြား ရွှေ-ငွေ စသော ရတနာ တို့ကိုသာ အနိမ့်တ ရုပ်ပွားတော် သွန်းလုပ် ပူဇော်ကြပေတယ်၊ သံကို မည်သည့်မင်းမှသွန်းလုပ်ပူဇော်ကြသည်ကို စာတမ်းစာလာ မတွေ့ဘူးချော်။ သို့အတွက် ယခုကြံ့စည်တော်မူ၍၊ မင်းကွန်းနန်းတော်ကျန်းတွင်ပင် သွန်းလုပ်တော်မူသော သံဆင်းတဲ့ ရုပ်ရှင် တော်ကို သွား၍၊ ကြည်ညိုစမ်း အင်မတန်အုံဖွယ်ကောင်းလှပေ သည် မောင်မင့်။

အမိန့်တော်မြှတ်နှင့် ဦးပေါ်ဦးလည်း သံဆင်းတဲ့ရုပ်ပွားတော် သွန်းရာ ပန်းတည်းရုံသို့ သွားရောက်ကြည့်ရှုပြီးသော် ရွှေ့တော် သို့ ဝင်ရောက်ခစားလော့်။

ဖိုး။ ။ဘယ့်နှယ်လဲးမောင်မင်း၊ သံရျပ်ရှင်တော်ဘူရားကို
ကြည်ညိုခဲ့ပါရဲ့လား။

ဦး။ ။မှန်ပါ- သေသေချာချာ စွဲစွဲစပ်စပ် လှည့်ပတ်
ကြည့်ရှု ကြည်ညိုခဲ့ရပါကြောင်းပါဘူရား။

ဖိုး။ ။အုံသွေ့ယ်ရာ မကောင်းလား မောင်မင့်။

ဦး။ ။မှန်ပါ- အုံသွေ့ယ်ရာကောင်းဆို သီဟိုင်း နမကာရ^၁
ကြီးနှင့် အလွန်ညီလျဉ်လှပါသည်ဘူရား။

ဖိုး။ ။သီဟိုင်း နမကာရကြီးက ဘယ်လို့ မိန့်ဆုံးသလဲး
မောင်မင့်။

ဦး။ ။မှန်ပါ- သီဟိုင်းနမကာရကြီးက သံဖုတ်တော် အငွေ
ဝီသွေ့ဟု မိန့်ပါကြောင်းပါဘူရား။

သို့လိုဦးပေါ်ဦးက လျှောက်တင်လိုက်လျှင် ဖိုးတော် မင်း
ကြေားသည် ပြီးတော်မူလျက် အဆောင်အတွင်းသို့ ဝင်တော်
မူလေသည်။

× × × ×

တနေ့သောအခါ ဖိုးတော်မင်းကြေားကြီးက နံနက်
ပိုလ်ရှုခံ တွင် မိန့်တော်မူသည်မှာ-

ဟဲ့-ပေါ်ဦးအကဲပတ် ကသည်းအမှုထမ်းများသည် ပါးမံး
မွေး အလွန်ထူပါကလား မောင်မင့်။

ဦး။ ။မှန်ပါ- ဖုန်းတော်ကြောင့် အတ္ထပတ် ကသည်းများ
ပါးမုံးမွေးထူခြင်းသည် ကျမ်းဂန်နှင့် ညီညာတ်ပါကြောင်းပါ
ဘုရား။

ဖိုး။ ။ဘယ်ကျမ်းဂန်များက လာပါသလဲး လျှောက်စမ်း။

ဦး။ ။မှန်ပါ- မြတ်စွာဘုရား ဟောကြားတော်မူသော
မဟာပရိတ်တော်ကြီးနှိုက် ဖွင့်ဆိုထားပါကြောင်းဘုရား။

ဖိုး။ ။မဟာပရိတ်တော်ကြီးမှာ ဘယ်လို ဟောတော်မူပါ
သလဲး မောင်မင့်။

ဦး။ ။မှန်ပါ- မဟာပရိတ်တော်ကြီးနှိုက် “အဂ္ဂပတ္တာ
ပမောဒတိ” ဟု ဟောပါသည်။ အဂ္ဂပတ္တာ အက်ကပတ်ကသဲး
တို့သည် ပမောဒတိ ပါးမုံးမွေးထူလတ္ထားလို့ မိန့်တော်မူပါ
ကြောင်းပါဘုရား။

ဖိုး။ ။ အင်း- ကြံ့ကြံ့ဖန်ဖန် လျှောက်တတ်ပါပေကွယ်
ဟု မိန့်တော်မူပြီးလျှင် အတွင်းတော်သို့ ဝင်တော်မူလေ၏။

နံစထိုးခြင်း

တန္ထားသော် ဖိုးတော်က ဟဲ့- ပေါ်ဦး လက်နက်ကိုင် အမူ
ထမ်းတို့သည် မှင်ကြောင်များကို နံစပ်သို့တိုင်အောင် ထိုးရသည်၊
ဘာကိုအစွဲးပြု၍။ ထိုးကြရသလဲးမောင်မင်း။

ဦး။ ။မှန်ပါ သဒ္ဓါကျမ်းနှင့်အညီဖြစ်ပါကြောင်းပါဘုရား။

ဖိုး။ ။သဒ္ဓါဆရာက ဘယ်လိုမိန့်တော်မူသလဲးမောင်မင့်။

ဦး။ ။မှန်ပါ သဒ္ဓိဆရာက နံစတောကတရသုဟု မိန့်ပါ သည်။ နံစတောနံစထိုးသောသူသည် ကတရသု ရဲးရင့်တတ်၏ဟု ဖော်ပြထားကြောင်းပါဘုရား။

ဦး။ ။ကောင်းပေကွယ်၊ မဟုတ်ဖြစ်စေ ဟုတ်ဖြစ်စေ ဆီလျှော်အောင်ဖြင့် ကြံဖန်လျှောက်ထားတတ်ပေတယ်၊ ဟဲ့ပေါ်ဦး အခြားသော ဝန်စု မာစု သံတော်ဆင့် စာရေးတော်ကြီးတို့က မသိနားမလည်သော အကြောင်းများကိုမေးလျှင်လည်း မဟုတ်က ဟုတ်ကတွေကို ကြံဖန်ပြောပြု၏ သူတို့ယုံကြည်ကြရဲ့လား။

ဦး။ ။ မှန်ပါ ဒါမှာတော့ မတတ်တဲ့သူက ပြောတော့ မသိတဲ့သူက ယုံမှာပါပဲးဘုရား။

ဦး။ ။ အင်း မသိတဲ့သူ ညီလာခံစဲ့အုန်းမှ တော်မည်၊ မိန့်တော်မူ၍၏။ အတွင်းဆောင်တော်သို့ ဝင်တော်မူလေ၏။

ထင်။ ။ ဟုတ်ပကွယ် ရှင်ဘုရင်က မေးတော်မူဒါကို မသိတဲ့သူ ဖြစ်အောင် ဖြေမှ ဖြေတတ်ပလေ လျှောက်မှ လျှောက်ခံပေရှင်ရယ်။

ဦး။ ။ ရှင်ဘုရင်က ကြံကြံစည်စည် ဥာဏ်ထုတ်ပီးတော်ဝါမတတ်တဲ့သူကို မေးဒါကိုးကွဲ့၊ ဒီတော့ မသိတဲ့သူများ ယုံအောင်မတတ်တဲ့သူက ကြံဖန်ပြောရဒါပေါ့ကွဲ့။

ထင်။ ။ အေးကွယ် ခမည်းတော်ဘုရားက ပျော်တော်ကျွန်လို့ တို့ကို အမှတ်ပြုထားသည်အတိုင်း အပျော်းဖြေဖျော်ရန် ရယ်ပွဲ့တော်မူဒါနဲ့ တူပါပေတယ်။

ဝန်ထောက်။ ။ မေးတော်မူဒါက ကြံကြံဖန်ဖန် မေးတော်မူဒါကိုး အမတ်ကြီးက ဆီလျှော်အောင် ဖြေသည်မှာ အုံသွစရာ

ကောင်းပါပေတယ်၊ ကျွန်တော်များစိတ်က မဟုတ်မဟတ်တာတေ
လျှောက်တင်ရမလားလို့ အပြစ်တော်များ ပေးမည်ကို တထိတ်
ထိတ်ပဲး ထိုနေရပါတယ်။

ထင်။ ။ ဘာမျှထိတ်စရာမရှိဘူး ဝန်ထောက်မင်း ရှင်ဘူရင်
နှင့် ကျွန်ုပ်တို့တော့ ဤဟန်များလွှတ် နက္ခတ်ကြိုက် ကောလီ
ဓာတ်ကြိုက် ကိန်းကြိုက် ခန်းကြိုက် ကောလီကျေသာကြောင့်
စိုးရိမ်ဖွယ်မရှိ ဘာကြောင့်လဲးဆိုတော့ ဟိုစစ်ကိုင်းဘက်မှာ နေ
စဉ်တုန်းက ကျွန်ုပ်တို့ အဆင်းခဲး အပင်ပန်းခံ၍။ ရှာကြံကျွေးမွှေး
ပြုစုခဲ့ရတဲ့ ကျေးဇူးတွေက များတော့ ပြောချင်သလိုပြော ဆိုချင်
သလိုဆို အပြစ်မရှိ နေရာလွှတ် ပေးထားပေတယ်။ ကျွေးမွှေးခဲ့တဲ့
ကျေးဇူးဂုဏ်ကို များစွာ ထောက်ထားတော်မူပေဒါကလားပျံ။

ပြီးတိုက်ဝန်။ ။ အမတ်ကြီး ဦးပေါ်ဦး တင်လျှောက်ချက်
မျိုးသည် တော်တော့မင်းဟာ သည်းခံနိုင်မည်မဟုတ်ဖူးပျံ ရာထူး
စည်းစိမ်ကို အန္တရာယ်ဖြို့စေတတ်သော စကားမျိုးဖြစ်ပေတယ်။

ဦး။ ။ ကတည့်တ ကတဝေဒီတဲ့ မြတ်စွာဘူးဟောတော်
မူတယ် ကျေးဇူးကို အထူးသိကြပါလျှင် အပြစ်မယို အန္တရာယ်မယို
ဖြစ်ပါတယ်၊ သူကျေးဇူးကို သိမှ စည်းစိမ်တည်ရာသည်ဟုဆရာမြတ်
တို့ မိန့်တော်မူသည်အတိုင်း လိုက်နာဆောင်ယွက်ပါက ရေနှင့်
ကြောကဲ့သို့ သင့်တင့်လျှောက်ပတ်ခြင်း အဖြစ်ကို ရပါသည်။ ကျွန်ုပ်
တို့သည် ဤတသော ဤရှင်ဘူရင်အာဏာနှင့် ဘယ်တော့မှ သေရ
ချိမ်မည်မထင်၊ သေကြရလိမ့်ဦးမည်ဟူ၍။ စိတ်က များမစိုးရိမ်ကြ

ပါနှင့် ဝန်မင်းတို့၊ ဘာကြောင့်ဆိုသော် ကျွန်ုပ်တို့ကို သားတော် များကဲ့သို့ ထင်မှတ်ယုံကြည်တော်မူပြီးဖြစ်ပါ၍။ အထူးပြောဘွယ် မယို ရန်ကုန်ဝန်ကြီး ဦးကျော်ရွေးကိုသာ ကြည့်တော်မူကြပါ။

လွှတ်ဝန်ထောက်။ ။ ဟူတ်ပါပေတယ် ကျေးဇူးကို သိတတ် မှ ကျေးဇူးကို ဆတ်တတ်မှ စည်းစိမ်တည်ကြပေမယ ကျွန်ုတ် များလဲး အမတ်ကြီးတို့ ကျေးဇူး မြေထဲမင်းကြီးအညွှေ့ ကျေးဇူးကို မမေ့ပါကြောင်း၊ နေ့စဉ်မေတ္တာပို့သလျက် ရှိပါကြောင်း။

ဦး။ ။ သာဓုပုံ၊ သာဓု-သာဓု၊ ကျွန်ုပ်တို့ ဝန်မင်းတို့ ယခု ပစ္စက္ခနိုက် တွေ့ဆုံး၍ ဘုရင်လက်အောက်တွင် အမူတော်ထမ်းယွက် ကြရသည်မှာ ပုံဖွေစကရေစက်ပါကြသောကြောင့် ဖြစ်ပေတယ်။ လောကမှာ မများတဲ့ သူရယ်လို့ မယိုကြဘူးပေါ့။ မိမိများယွင်း သည်ကို များယွင်းကြောင်း ဝန်ခံနိုင်သည်ကိုပင် ပညာယိုသူတော် ကောင်းဟု ခေါ်ဝေါ်ချီးမြောက်ရပါသည်။ သို့ကြောင့် မသေ ခင်ကလေးအကြား လူဖြစ်လာရဒါ မေတ္တာမပျက် အရှက် ဆက် လက်ကြရန်ကိုသာ သဘောထားတော်မူကြပါဝန်မင်းတို့။ ထိုအ ခါ အားလုံးဝန်စုံ မျှေးစုံတို့က ကောင်းခြီးခေါ်ကြလေသည်။

ထင်။ ။ မင်းတြားကြီးက ကျွန်ုပ်တို့အပေါ်၌ အရေးယူ တော်မမူသည်ကား သည်အကောင်တွေဟာ မည်သည့်အခါမဆို ငါအပေါ်နှိုက် မကောင်းကြံစည်မည့်သူများ မဟုတ်ဟု အသဲစွဲး ယုံကြည်စိတ်ချတော်မူပြီးပျော်ချော်စိတ်ချတော်မူခြင်း ကြောင့် ကျွန်ုပ်တို့ သစ္စာတော်ခံထဲသို့ မသွင်းတော်မူခြင်းကို ချင့်ပါဟု ဆွေးနွေးပြောဆိုပြီးလျှင် ဆိုင်ရာ ခွဲးခွာသွား ကြလေ၏။

မင်းကွန်းစေတီတော်ကြီး

တန္နံသနိုက် ဖိုးတော်ဘုရာက ပေါ်ဦးရယ် ငါ့ဘေးလောင်း
တော်တို့ တည်ထားတော်မူခဲ့ကြသော တိဂုံဆံတော်ရှင် ပေါက်
ကန် ရွှေစည်းခုံစေတီတော်များကို တည်တော်မူကြသည့်အခါ
လူတရစ် နတ်တရစ် တည်သည်ဟု ကြားဘူးသည်မောင်မင့်၊ ယခု
ငါ မင်းကွန်းစေတီတော်ကြီးကို တည်တော်မူရာ နတ်များ ကူညီ
တည်ကြောင်း မသိမတွေ့ရဒါ ဘယ်အကြောင်းကြောင့် ဖြစ်လေ
တယ်မသိ မောင်မင့်။

ဦး။ ။ မှန်ပါ- ရွှေး သူဟောင်း စကား ယိုပါကြောင်းပါ
ဘုရား။

ဖိုး။ ။ ဘယ်လို သူဟောင်းစကား ယိုပေသလဲး။

ဦး။ ။ မှန်ပါ - လူမစွန်း နတ်မ,သည် ဟု ဆိုသော စကားယို
ပါဘုရား။ ရွှေးရွှေးကုန်သော မင်းတို့သည် ဖုန်းတော် ကံတော်
မစွမ်းခြင်းကြောင့် နတ်များကူညီ မစ, ရပါသည်ဘုရား။ အရှင့်
ဖုန်းတော် ကံတော်က စွမ်းပြီး ဖြစ်ပါသောကြောင့် နတ်များ ကူ
ညီခြင်း မယိုကြောင်း ရှိခိုး သံတော်ဦးတင်းပါသည် ဘုရား။

ဖိုး။ ။ အင်း- ရွှေးသူဟောင်း စကားအရ ပြောက်တင်တော်
မူနိုင်ပေါ်ယုံဟု မိန့်တော်မူပြီးလျှင် အတွင်းဆောင်သို့ ဝင်တော်
မူလေ၏့။

လုံနှင့်လိုက်ခြင်း

တန္နေ့သော် ဖိုးတော် မင်းတွားကြီးသည် စိတ်တော်မကြည် သဖြင့် ခစားသော မျူးမတ်များကို လုံတော်နှင့် လိုက်တော်မူရာ မျူးမတ်တို့သည် ကစဉ်ကရဲ့ ပြီးကြကုန်၏။ နောက်ဖိုးတော်လည်း မောတော်မူသဖြင့် လုံတော်ကို ကိုင်လျက် ထိုင်တော်မူနေသည် ကို ဦးပေါ်ဦးက ကွုယ်ရာမှ ချောင်း၍ ကြည့်ရာ ဖိုးတော်အမေ ပြောသည်ကို သိရသောကြောင့် အမတ်မင်းတို့-အမတ်မင်းတို့ ဟု ခေါ်သောအခါ မျူးမတ်တို့က တိုးတိုး ထူးကြလေ၏။ ဦးပေါ် ဦးက ကျွန်ုပ်တခုစဉ်းစားမိသည်မှာ ဂေါတမ မြတ်စွာဘုရားသွေ် သည် မယ်တော်မိန်တ်သားအား အဘိဓမ္မာတရားတော်ကို ဟော တော်မူရန် တာဝတိန်သာသို့ တက်တော်မူသည်ကား ယူအနာလေး သောင်း နှစ်ထောင် အမြှင့်ဆောင်တဲ့ မဟာမြှင့်မို့ရဲ တောင်မင်းကို နှစ်လမ်း သုံးဖဝါးနှင့် ရောက်တော်မူသည်ကို ကျမ်းကို အဆိုအရ သဘောမကျလှဘူးပျော်။ ယနေ့မှာပဲ့ သဘောကျပေတယ် အမတ် မင်းတို့။

ဖိုး။ ။ ဟဲ့-ဘသူတုန်း။

ဦး။ ။ ကျွန်ုတ်မျိုး ပေါ်ဦးဖြစ်ပါကြောင်းပါ ဘုရား။

ဖိုး။ ။ ရွှေ့တော်ဝင်ခဲ့ကြ။

ဦး။ ။ လုံတော်ကို ကြောက်ရပါကြောင်းပါဘုရား။

ဖိုး။ ။ ဘာကြောက်စရာ ယိုတုန်းကွဲ့၊ လာ-ဝင်သာဝင်ခဲ့ကြ။ မိန့်တော်မူပြီးလျှင် လုံတော်ကို တော်ရာသို့ ပစ်လိုက်လေ၏။

ဦး။ ။ လာကြ အမတ်မင်းတို့ လုံတော်သည် ဖုန်းတော်
ကြောက်၍၊ ရွှေလက်တော်မှ အတင်းရှန်း၍၊ ထွက်ပြေးရာ
ကြောက် ရန်မယိုဘူးပျှ၊ လာကြဆို၍။ ရွှေတော်နှီးက် စုံညီစွာ
ခစားကြလေ၏။

ဖိုး။ ။ ဘာလဲး ပေါ်ဦး မောင်မင်း ခုတင်က ဝန်များကို
ပြောဒါ။

ဦး။ ။ မှန်ပါ- လေးသောင်း နှစ်ထောင် အမြင့်ဆောင်တဲ့
မဟာမြင့်မိုရ့ တောင်မင်းကို မြတ်စွာဘုရားသည် နှစ်လျမ်းသုံးဖဲ့
ဝါးနှင့် တာဝတိန်သာ ရောက်တော်မူသည်ဟု စာဆိုမှာဆိုဒါ တယ်
ပီးတော့ သဘောမကျလှပါ၊ ယနေ့မှ သဘောကျပါကြောင်းပါ
ဘုရား။

ဖိုး။ ။ မောင်မင်းက ဘာကြောင့် ယနေ့မှ သဘောကျပါ
တူန်းပျှ။

ဦး။ ။ မှန်ပါ- ယနေ့ လုံတော်နဲ့ နှီးမှာ ကြောက်လှသော
ကြောင့် ထွက်ပြေးရာ တဆုံးတထ်ရှိတဲ့ နှုန်းဦး လျေကားတော်
ကြီးကို ဆို၍။ ပြေးပါသည်ကို ကျွန်တော်မျိုး ပေါ်ဦး တထ်
မှ မန်းမိပါကြောင်းပါ ဘုရား။

ဖိုး။ ။ ကြံ့ကြံ့ဖန်ဖန် နင်တင်လျှောက်တတ်ပေါ့ဟယ်ဟု ရယ်
မော မိန့်ဆိုတော်မူပြီးလျှင် အတွင်းတော်ကို ဝင်တော်မူလေ၏။

သံနှင့်မတဲ့ ကြောင်း

တနေ့သော် ဖိုးတော်က ထွက်သောလမ်းပေါက်က ပိတ်လျက်
ဟဲ့ပေါ်ဦး-တခါ နင်သေပေတော့ သည်လုံနှင့် နင့်ကို ထိုးသတ်
ရတော့မည်ဟု မိန့်တော်မူလေရာ။

ဦး။ မှန်ပါ- ကျွန်တော်မျိုး ပေါ်ဦး လျှောက်ထားရန်
ယိုပါကြောင်းပါဘူရား။ သည်းခံတော်မူမှ လျှောက်ထားခွင့်ရ
ပါမည်ဘူရား။

ဖိုး။ ဘာ-မောင်မင်း လျှောက်မလဲး၊ မြန်မြန်လျှောက်၊
စဉ်းစားမနေနှင့် လျှောက်။

ဦး။ မှန်ပါ- ယနေ့ နှစ်းတော်ကြီးသို့ ခစားရန် လှာသည့်
အခါ ဆရာပုံမ်းကားများက ဟောလိုက်ပါသည် ဘူရား။

ဖိုး။ ပုံမ်းကားက ဘယ်လိုဟောလိုက်သလဲး။

ဦး။ အတွင်းဝန်မင်း သတိထားလိုက်ပါ၊ သည်လမှာ သံ
နဲ့မတဲ့ဘူး၊ ကြပ်ကြပ်ရွှောင်လိုက်ပါဟု ဟောလိုက်ပါကြောင်း
ပါဘူရား။

ဖိုး။ လုံတော်ကို သိမ်းပြီးလျှင် အလျှောက်ကောင်းလို့
တော်တော့တယ်၊ မောင်မင်း လွတ်ရာသွားတော့ဟု မိန့်တော်မှ
လေ၍။

ပေါ်ဦးသည် မျက်စီမှတ်လျက် ထွက်သွားသည်ကို ဖိုးတော်
မြင်လျှင် ဟဲ့ပေါ်ဦး ဘာဖြစ်လို့ မျက်စီမှတ်သွားသလဲး။

ဦး။ မှန်ပါ-သံကို မကြည့်ရုံး ပါကြောင်းပါ ဘူရားဟု
လျှောက်သောအခါ ဖိုးတော်သည် ရယ်တော်မူ၍၊ မျက်နှာလွှဲ
လျက် နေတော်မူလေသည်။

လူမိုက်ကို ကြောက်ရကြောင်း

တနေ့သန္တိက် ညနေအချိန် တောင်ဥယျာဉ်တော် ရေကြည့်
နှစ်းတော်နှိုက် ဖိုးတော်ဘူရား နေတော်မူကြိုက် ဟဲ့- ပေါ်ဦး

နင်သည် တခါတခါ င့်ကို မလေးမခန့် တင်လျှောက်လဲယိုတယ်
င့်ထက် ကြောက်စရာများ နင့်မှာ ရှိသေးသလား။

ဦး။ မှန်ပါ-ဖုန်းတော်ကြောင့် အသွင်ဘူရားထက် ကြောက်
ရမည့်သူ ယိုပါကြောင်းပါ ဘူရား။

ဖိုး။ င့်ထက်ပို၍ ကြောက်ရမည့်သူ ယိုသေးတယ် ဆိုဒါ
ဘယ်သူများလဲး။

ဦး။ မှန်ပါ-ဖုန်းတော်ကြီးသော ဘူရားထက်ကြောက်ရ^၁
မည့်သူမှာ လူမိုက်ဖြစ်ပါကြောင်းပါ ဘူရား။

ဖိုး။ လူမိုက်ကို ငါထက်ပို၍ ဘာကြောင့် ကြောက်ရသ
လဲးကွဲ့။

ဦး။ မှန်ပါ- ဖုန်းတော်ကြီးမြတ်တော်မူသော ဘူရားက
ရွှေ့လှောက်တော်ရှင် ဖြစ်ပါသည်ဘူရား၊ ရွှေးရွှေး မင်းကောင်းမင်း
မြတ်များနှင့် အလောင်းတော်တို့ ထုံးကို ရွှေ့နလုံးပိုက်တော်မူလျက်
ဖြစ်ပါသောကြောင့် စစ်စစ်ဆေးဆေး မေးမေးမှန်းမှန်း စုံစမ်း
တော်မူလျက် ရာဇ်ဝတ်အပြစ် ပေးသင့်-မပေးသင့် နှိုင်းချင့်တော်
မူပြီးလျှင် ပေးသင့်မှ ပေးပါသည် ဘူရား။ လူတယောက် ပျက်စီး
ဘို့ အလုပ်ကို အနည်းငယ်မျှ အပြစ်ပေးလို့သော ဆန္ဒတော် မယို့
ပါကြောင်းပါ။ လူမိုက်ကတော့ သို့လို့ တွေးတောဆင်ခြင်နေမည်
မဟုတ်ပါ။ စိတ်က မထင်ယင် အဆီးအတားမယို့ ရှိက်ချင်ရှိက်၊
ခဲး-ခုံတ် ပလင်းနှင့် ပစ်ချင်ပစ်၊ ဓားနဲ့ ထိုးချင်ထိုး၊ သတ်ချင်ယင်
သတ်ပစ်ပါသည်ဘူရား။ ထို့ကြောင့် လူမိုက်ကို များများကြီး
ကြောက်ရကြောင်းပါဘူရား။

မဂ္ဂလာ တရားတော်က အသေဝနာစ ဗာလနံလို့ ဟော
တော်မူပါသည် ဘုရား။ လူမိုက်ကို မပေါင်းရ ဝေးအောင်
ရှောင်ရားကွင်းရမည်ဟု မိန့်တော်မူပါသည် ဘုရား။ လူမိုက်ယို
တဲ့အရပ်နှီးကို နေဘို့ မပြောနှင့် ငှုံးအရပ်တောင် ရှောင်ကြော်
စွန်ပစ်ရမယ်လို့ ဆရာ အသွော်မြတ်တို့ ဆုံးမသည်ကို ကျွန်တော်
မျိုး ငပေါ်ခြီး နာခံ မှတ်သားရပါသဖြင့် ယခု ပစ္စကွ မျက်မြင်
ကိုယ်တွေ့မှာဖြင့်လှုံးသာ၍။ လူမိုက်ကို အခါမပြတ် ကြောက်
စရာ ကောင်းလှပါကြောင်းပါဘုရား။

ဖိုး။ ။ အင်း မောင်မင်း တင်လျှောက်သည်ကား မှန်ပေ
သည်။ သို့သော် လူမိုက်ယိုလို့ လူလိမ္မာ ယိုတယ် မဟုတ်လား။
သူတို့ မိုက်လို့ တို့လူလိမ္မာ အခေါ်ခံရတယ်လို့ ကျေးဇူးတင်စရာ
မကောင်းပေဘူးလား။

ဦး။ ။ ကျေးဇူးကို ကြံကြံဖန်ဖန် ရှာ၍။ တင်ရမည် ဖြစ်ပါ
က လူမိုက်တို့သည် ရှင်ဘုရင်တောင် တို့ကို ကျေးဇူးတင်ရတဲ့ အ
ကောင်ဟေ့ဟု ကြိမ်းဝါးပြီးလှုံး တိုး၍ မိုက်သွားမည်ကို စိုးရိမ်
ရပါကြောင်းပါဘုရား။

ဖိုး။ ။ သူတို့ မလိမ္မာ မိုက်လို့သာ ငါတို့ အခိုင်းအစေကို
ခံကြရတယ် မဟုတ်လား။ တနိုင်ငံလုံး လိမ္မာနေကြောယ် မင်းတို့လို့
နေကြမှာပေါ့။ မင်းတို့လို့ ဖြစ်ကတည်းက မင်းတို့ မလုပ်ချင်တဲ့
နေရာ မင်းတို့ မသွားချင်တဲ့ နေရာကို ဘယ်သူ သွားအုန်းမလဲး။
လူမိုက်ပေတဲ့ လူမိုက်နဲ့ တော်တဲ့နေရာကို စေခိုင်းရတယ် မဟုတ်
လား။

ဦး။ ။ မိန့်တော်မူသည့်အတိုင်း မှန်ပါကြာင်းပါ ဘုရား ဆိုင်ရာဆိုင်ရာ သူနှင့်လျှော်ရာ အမှုတော်ကို ထမ်းယွက်နိုင်ရန် နေ ရာချထားမှ အမှုတော် ပြီးပြေပါကြာင်း၊ သို့သော် လူမိုက်ကို ချီးမွှမ်းခြင်းသည် စိတ်နှိုက်သာ ပြီးနိုင်ပါကြာင်း၊ ရွှေ့နှုတ်တော် က အများကြားသိအောင် မြှေက်တော်မူပါလျှင် လူအပေါင်းတို့က ဒီရှင်ဘုရင်ဟာ လူလိမ္မာကို မချီးမွှမ်း လူမိုက်ကို ချီးမွှမ်းသည်။ လူမိုက်အားကိုး ရှင်ဘုရင်ဟု တိုင်းသူပြည်သားတို့ ကြားယင် ကျွန် တော်မျိုး ပေါ်ဦး သေချင်အောင် နစ်နာလိမ့်မည်ဟု လျှောက် ထားလေသော် ဖိုးတော်မင်းကြားသည် နောက်ထပ် မိန့်တော်မမူ ပဲး နှစ်းတော်ကြီးသို့ ဝင်တော်မူလေ၏။

ရှင်ဘုရင်တို့ မကြာက်သူများ

တနေ့သောအခါ နံနက် ညီလာခံနှိုက် ဟဲ့- ပေါ်ဦး၊ င့်ကို မကြာက်တဲ့သူများ ယိုသေးသလား မောင်မင့်။

ဦး။ ။ မှန်ပါ- မကြာက်တဲ့သူများ ယိုပါ ကြာင်းပါ ဘုရား။

ဖိုး။ ။ ဘယ်သူများ င့်ကို မကြာက်ကြသလဲး။

ဦး။ ။ မှန်ပါ- မကြာက်တဲ့သူများသည် ဖုန်းကြီးကျောင်း သားများ ဖြစ်ပါကြာင်းပါဘုရား။

ဖိုး။ ။ ဘယ်နည်းနဲ့ မကြာက်ကြဒါလဲးကွဲ့။

ဦး။ မှန်ပါ- ကျောင်းသားများတို့သည် မိမိဆရာ ဖုန်းကြီးမှတပါး အခြားသူကို ကြောက်ရသောစိတ် မယိုကြပါ။ ကြောက်ရသည်လိုလဲး အမှတ်မပြုကြပါကြောင်းပါ ဘုရား။

ဖိုး။ မောင်မင်းလျှောက်တော်မူသည်ကို ငါယုံတော်မမူနိုင်ဘူး။

ဦး။ မှန်ပါ- ယုံတော်မမူ ယိုပါလျှင် တန္ထု-နေ့နှင့်ကုန်းတော်မူ သယ်ာတော်များကို ပင့်၍။ ဆွမ်းကျွေးတော်မူပါ။ လူ။ ဘွယ် ဝတ္ထုများကို တရားနာ၍။ ရေစက်ချုပြီး အမျှတော်ဝေ-အဆုံးတွင် ဤအခါ ကျောင်းသားများ သတ္တိကို ဒိဋ္ဌ သိတော်မူပါမည်။ သယ်ာတပါးလျှင် နောက်ပါ တပည့် ကျောင်းသား ၅-ယောက်ပါရန် ပင့်တော်မူပါ ဘုရား။

ဖိုး။ ကောင်းပါ မောင်မင်း လျှောက်သည့်အတိုင်း စီမံရန်မဟာဒါန်ဝန်ကို ဆင့်။

ဦးပေါ်ဦးလည်း အမိန့်တော်မြတ်အတိုင်း မဟာဒါန်ဝန်ကို ဆင့်လေသည်။

မဟာဒါန်ဝန်လည်း အမိန့်တော်မြတ်အရ သယ်ာတော် ၅၀ကို ပင့်၍။ ဆွမ်းဘောဇ် ကျွေးခြင်းနှင့် လူဗျာဒါန်းရန် အခမ်းအနားများလည်း နေရာတကျ စီမံထားလေ၏။

ဖိုးတော်မင်းကြားသည် မိဖုရား၊ သားတော်၊ သီးတော်၊ မျှုံးတော်၊ မတ်တော်တို့နှင့်အတူ အသွေးပြု သယ်ာတော်များကို ဦးခိုက်ပြီးလျှင် တရားတော် နာကြလေသည်။ ပြီးသော် ရေစက်

တော်ချု၍。အမူးတော်ဝေ ဆုတောင်းစာကို နာခံတော်က ဖုံးသည့်အခါ ဦးပေါ်ဦးက ကျောင်းသားများ ဆိုင်ရာ ယူလဲကြဟု ခေါ်လိုက်လေသည်။

ဤအခါ ကျောင်းသားများတို့သည် ဂုဏ်းကနဲး ပြေးလှာ ကြရာ အချို့ မိဖုံးများကို တိုက်၊ သားတော်-သွီးတော်များကို တိုက်၊ မှုံးတော်မတ်တော်များကို တိုက်၊ အချို့က အလှုဝထာ ကို ယူ၍。ဖိုးတော်မင်းတွားကြီး ခေါင်းပေါ်က ကျော်၍。ပေး သူက ပေးကြသောကြောင့် ဖိုးတော်မင်းတွားသည် ဟယ်ဟယ် နှင့် ထ၍。ရှောင်ရှားနေရလေသည်။ သယ်ဗော်များကလည်း ပြုးတော်မူလျက် ကျောင်းတော်သို့ ကြွတော်မူကြလေသည်။

ဖိုး။ ॥ ပေါ်ဦးလျှောက်တာ မှန်ပါပေတယ်။ ရှင်ဘုရင် မိဖုံးများ၊ သားတော် သွီးတော်၊ မှုံးတော် မတ်တော်ရယ်လို့ ပမာမထား မိမိတို့ ဆရာနှင့်ဆိုင်ရာ လူဗွွှယ်ကိုသာ ဦးအောင်ယူ ကြဒါပဲးဟဲ့၊ ငါတောင် အတော်ရှောင်ရတယ်။

ဦး။ ॥ သိတော်မူသည့်အတိုင်း ဖြစ်ပါကြောင်းပါဘူး။

ဖိုး။ ॥ ကျောင်းသားများသည် တပါးကျွန်းသက်သက် ဖြစ် ကြပေတယ် မောင်မင့်။

ဦး။ ॥မှန်ပါ၊ ကျောင်းသားတို့သည် မိမိတို့ဆရာ ဖုန်းတော် ကြီးကို အလွန်အားကိုးပါသည်။ မည်သည်ကိုမူ ကြောက်တဲ့စိတ် မယို့ကြောင့် သိရသောကြောင့် လျှောက်တင်ရခြင်း ဖြစ်ပါ ဘူး။

ဖိုး။ ॥ ဟုတ်ပါပေတယ်။ ငါ၏မိဖုံးများ၊ သားတော်၊ သွီးတော်များတို့ကို ကျောင်းသားများ ဝင်ရောက်တိုက်ခိုက်သွား ကြံသည်ကိုပင် အတော်ရှောင်ရှား ခဲ့ကြရပေတယ်မောင်မင့်။

ဦး။ မှန်ပါ။ ဘုရား ကျွန်ုပ်၏ဦးကတော့ ဖုန်းကြီးကျောင်းသားတို့ စည်းကမ်းဥပဒေကို နားလည်ထားသူဖြစ်ပါသောကြောင့် အတိုက်သေး အကျော်သေးမှ လွတ်ကင်း ချမ်းသာရပါကြောင်းပါဘုရား။

သို့လို လျှောက်သောအခါ ဖိုးတော်နှင့် မိဖုရားကြီးတို့ ရယ်တော်မူလျက် အတွင်းတော်သို့ ဝင်ကြလေ၏။

ဖိုးတော်နှင့် ကျောင်းအတူနေ

ရောင်းရင်းဘက်နှင့် တွေ့ကြပုံ

ရွှေဘိုမြို့၊ မှတ်ဆိုးချုံရွာက ဦးမော် ဒေါ်တုတ်တို့သည် ဖိုးတော်မင်းကြားကြီး မင်းသားဖြစ်စဉ်က စစ်ကိုင်းဘက်နှိုက် စံတော်မူသည့်အခါ သူငယ်ချင်း ကျောင်းနေဘက် ဖြစ်သည်အတိုင်း ထွက်ဝင် သွားလှာ ပြောရဲး ဆိုရဲး နေကြခြင်း ဖြစ်ချေသည်။

ဖိုးတော်ကလည်း မောင်မှုံး ဟူ၍၎င်း သူငယ်ချင်းဟူ၍၎င်း။ ဦးမော်ကလည်း မောင်ဝိုင်းဟူ၍၎င်း သူငယ်ချင်းဟူ၍၎င်း။ ခေါ်ဝေါ် ပြောဆိုကြလေသည်။ မိဖုရားကြီးကလည်း ရှင်တုတ်၊ ဒေါ်တုတ်ကလည်း ရှင်လှန်းမယ်ဟူ၍၎င်း၊ ခေါ်ဝေါ် ပြောဆိုကြလေသည်။

တနေ့သောအခါ ဦးမော်က ရှင်တုတ်ရယ် ငါသူငယ်ချင်း မောင်ဝိုင်း ရှင်ဘူရင် ဖြစ်နေဒါ ကြာပြီကွဲ့။ ညည်းသူငယ်ချင်းမ

လဲး မိဖုရားဖြစ်နေပြီ။ မတွေ့ဒါကြာပြီ သူတို့ကိုတွေ့ရန် အမရ ပူရမြို့ကို သွားချင်တဲ့စိတ် ယိုလှာတယ်အော့ တို့ကိုမှတ်မှ မှတ်မိကြ ပမလားမသိ။ ဟိုအရင်က သူငယ်ချင်းစိတ်မျိုးမှ ယိုပမလားမသိ။ လူဆိုဒါ အမြင့်အမြတ်ကို ရောက်ရင် သူငယ်ချင်းမှန်း ဆွဲမျိုး မှန်း မိဘမှန်း ကျေးဇူးရှင်မှန်း မသိသူက များတတ်ဘိခြင်း အော့။

ဒေါ်တုတ်။ ။ ဟုတ်တယ်။ မောင်မင့်ပြောမှပဲး သတိရတယ်။ သူတို့ကို တယ်ပီး တွေ့ချင်တယ်တော့။ ကိုယ့်သူငယ်ချင်းက စိတ် တမျိုးပြောင်းပေမဲ့ အကျွန်းသူငယ်ချင်းမ ရှင်လွန်းမယ်ကတော့ စိတ်ပြောင်းလိမ့်မယ် မထင်ဘူး။ တယ်ပီး ယွှေးသော် လိမ့်တဲ့ မိမ္မာပေတော့။

မူး။ ။ အေးလေ။ ဒါမှာတော့ တွေးကြည့်ရင် ရဒါကိုး အော့။ အင်မတန် ချစ်ခင်ကြတဲ့ သူငယ်ချင်း ဖြစ်၍မို့ မောင် ဝိုင်းကလဲး အရင်ကလိုပဲး စိတ်နေစိတ်ထား တို့အပေါ်နှိုက် ယို လိမ့်မယ်လို့ ငါထင်တယ်အော့။

တုတ်။ ။ ကိုင်း- ဒါဖြင့်ရင် သွားရအောင်မောင်မင်း၊ ဘယ် တော့သွားမလဲး။ အကျွန်းလဲး ရှင်လွန်းမယ်ကြိုက်တတ်တဲ့ ပဲးက လေး၊ နှမ်းကလေး၊ ဆီကလေးများ အနည်းငယ်စီ ယူသွားချင် တယ်တော့။

မူး။ ။ ယခု လယ်ယာအလုပ် ပြီးတဲ့အခါ အားနေပြီ။ ဘုရားကြီးလဲးဖူးမူးမူးပူးမူးရင်း ဖိန်းနွဲးခါလောက်သွားကြစို့ရဲ့ ရှင်မ။

တုတ်။ ။ ဘယ်လမ်းက ဆင်းမလဲးတော့ ပြောပါအုန်း။

မျှော်။ ။ ရှိမ်းပကား ဆင်းမယ်အော့။ မတ္ထရာ တောင်ပြီးကူးမယ်အော့။ တောင်ပြီးက တဖြေးဖြေးကုန်းကြောင်းယောက်၍၊ မဟာမြတ်မူနိဘုရားကြီးကို ဦးစွာဖူးမယ်အော့။ နှုတ်းတော့မှာ မြို့တော်ကို ဝင်ကြဒါပဲ။

တုတ်။ ။ ဟုတ်ကဲ့။ မြို့ကျတော့ သောက်စရာ ပြောင်းဖူးဖက် လိပ် လုံလောက်အောင် လိပ်ပီးယူခဲ့မယ်။ ရှင်လွန်းမယ် ခြုံတတ်တဲ့ ဖျင်ဖြူ။ နံယ်ပိုင်း တခုလဲးယူသွားမယ်တော့။

ဤကဲ့သို့ လင်မယားပြောဆိုတိုင်ပင်ကြသည်ကို အထောက်တော်များသိ၍၊ မြို့တော်သို့ သံတော်ဦးတင်လွှာဆက်နှင့်လေ၏။

ဖိုးတော်။ ။ ရှင်လွန်းမယ်ရော့။ ဟော- တို့သူငယ်ချင်း မှတ်ဆိုးချုံက မောင်မျှော်-မယ်တုတ်တို့ မောင်တို့ဆီ လှာမည့်အကြောင်း အထောက်တော်များထဲက တင်လွှာရောက်လှာတယ်။

မိဖုရားကြီး။ ။ အော်- ဟုတ်ပါလား၊ လှာစေချင်ပါတယ်။ မမြင်ရဒါ အတော်ကြာလှပါကြောင်းပါ။

ဖိုးတော်လည်း သံတော်ဆင့်ကို မည်သည့်ရက်နေ့၊ မြောက်မျက်နှာတံ့ခါးက မောင်မျှော် မတုတ် အမည်နှင့် ဝင်လှာလျှင်တံ့ခါးပိုလ်က မတားစေနေ့၊ ငှင့်တို့ ဝင်လှာကြောင်းကို ငါးထံ အမြန်ဝင်၍။ သံတော်ဦးတင်ရမည်ဟု တံ့ခါးပိုလ်ကို ဆင့်ရန် စေလေ၏။

ဦးမျှော်- ဒေါ်တုတ်

ဦးမျှော် ဒေါ်တုတ်တို့လည်း ရှိမ်းပကားသို့ ဆင်းပြီးလျှင် တောင်ပြီးဘက်ကူး၍၊ ကုန်းကြောင်းလှာကြေရာ လွှန်တောင်းရွာ

ကျသောအခါ ဦးမှုံးမှုံးမှုံးမှုံး ရွင်တုတ်က- ငါသူငယ်ချင်း ကြိုက်
တတ်ပါတယ်အော့ ဟောဟို မုံးပေါင်းကြီး လေးခုလောက် ဝယ်
ခဲ့ပါအော့။

ဒေါ်တုတ်။ ။ ဟုတ်တယ် ကိုမှုံးမှုံးမှုံး ဝယ်ခဲ့မယ်၊ ဆို၍.
ဝယ်ယူပြီးလှာကြောက်သည်။

အိုးဖိုးသို့ရောက်လျှင် ဒေါ်တုတ်က နေအုန်းကိုမှုံးမှုံးရော ရွင်
လွန်းမယ်ဖို့ ပဲးကြော်ကလေးနဲ့ ရိုးမှားကြော်ကလေးဝယ်ခဲ့အုန်း
မယ်ဆို၍။ ဝယ်ပိုးလာကြော ဘုရားကြီးကို ရောက်၍။ ပန်း၊ ဆီမီး
များ ပူဇော်ကန်တော့ကြိုပြီးလျှင် အမောအပန်းဖြေပြီးမှ တဖန်
သွားကြော လေးချက်မတီးမိ မြို့တော်မြောက်မျက်နှာ တံခါးသို့
ရောက်သောအခါ တံခါးပို့လ်က အမည်ကိုမေးရာ အမိန့်တော်အ
တိုင်းဖြစ်၍ နှစ်းတော်ကြီးသို့ အမြန်ပြေးပိုး သံတော်ဦးတင်ပြီး
လျှင် အမိန့်တော်နှင့် တံခါးပို့လ် အမြန်ပြန်လှာ၍။ ဦးမှုံး-ဒေါ်
တုတ်တို့ကို နှစ်းတော် မြောက်ဥယျာဉ်တော်သို့ ခေါ်သွားလေ
သည်။

ဖိုးတော်။ ။ ရွင်လွန်းမယ်ရော ဟော တို့သူငယ်ချင်း လင်
မယား မြို့တွင်းသို့ဝင်လှာပြီတဲ့၊ လာသွားကြိုရအောင် မိန့်တော်
မူပြီး မိဖုံးရားကြီးနှင့်အတူ နှစ်းတော်မှ ဆင်းသက်၍။ မြောက်ဥ
ယျာဉ်တော်အလွန်က ဆီးကြိုကြော လှာသည်ကို မြင်သဖြင့် ဖိုး
တော်က လာဟေ့ သူငယ်ချင်း မောင်မှုံးလို့ ခေါ်တော်မူသည်။
အနီးသို့ရောက်သောအခါ ဖိုးတော်က ဦးမှုံးလက်ကို ဆွဲကာ သူ
ငယ်ချင်း မာရဲ့လားကွယ်၊ ခုမှုပဲး မင်းတို့လှာလို့ တွေ့ရတော့
တယ် ဝမ်းသာသက္ကာယ်။

မှုံး။ ။ အေး-ကျွန်းမာလို့ လာနိုင်တာပဲးမောင်ဝိုင်းရေ။
မင်းတို့အားလုံး ကျွန်းမာရဲ့နော်။

မိဖုရားကြီး။ ။ ဟေ့- ရှင်တုတ် ညည်းပါလှသကိုး၊ မာရဲ့
လားအော့။

တုတ်။ ။ အေး-မာတယ် ရှင်လွန်းမယ်ရော ကလေးတေ အ
ကုန်မာကြရဲ့လား။

မိဖုရားကြီး။ ။ ကလေးတေ အကုန်ပဲး မာကြရဲ့။ ကလေး
တေကြီးကုန်လို့ မြို့စား၊ ရွာစား ဖြစ်ကုန်ကြပကောအော့။

တုတ်။ ။ အေးအော ငါက စကိုင်းတုန်းကလို မှတ်နေတယ်။

မိဖုရားကြီး။ ။ ရှင်တုတ် ညည့်မှာ ခေါင်းမွေးများ ဖြူကုန်
မှကိုးအော့။

တုတ်။ ။ ခေါင်းမွေးဖြူဆို အသက်ကိုလဲး ကြည့်ပါအုန်းမှ
ပအော့။ ညည်း ငါထက် တန္ထံတယ်အော့။ ငါမှာတော့
နေပူး မိုးစွတ်မရှောင် အလုပ်ကြမ်းတေကို လုပ်ရကိုင်ရဒါနဲ့ ပင်
ပန်းတော့ ဆံပင်လဲးဖြူ။ သွားလဲး ၃-၄ ချောင်း အပေါ်က
ကျိုးပိအော့။

ဖိုးတော်။ ။ လာကြဟေ့ နန်းတော်ပေါ်သွားကြဖို့။ နန်း
တော်ပေါ်ရောက်လျှင် အတွင်းဆောင်တော်တွင် ထိုင်ကြရန် ပြ
လေ၏့။

ဒေါ်တုတ်။ ။ ဖျာတောက ချောလှတယ်အော့။ ညစ်မဲးကုန်
ပမယ်။ မထိုင်ချင်ပေါင်အော့ တော်ရာက ထိုင်ပရစော့။

မိဖုရား။ ။ ထိုင်သာထိုင်ပါအော့၊ ညည်းတို့ထိုင်ဘို့ ဖျာကြမ်း
တို့မှာ မယိုဘူးအော့။ သည်လိုဖျာမျိုးချည်းပဲး ယိုတယ်အော့။

မြော်။ ။ ဟော.. ရှင်တုတ်ကဲ့၊ မောင်ဂိုင်းစားဖို့ ဟို- လွန်
တောင်းက ဝယ်ခဲ့တဲ့ မို့ပေါင်းကြီးကို ထုတ်ပေးပါအော့။

တုတ်။ ။ အောင်မယ် ဟုတ်တယ်၊ ဟော- ကိုဂိုင်းကြီး စား
အော့၊ ဟောဒါက ညည်းစားဖို့ ပဲးကြော် ရိုးမှားကြော်အော့။

ဖိုးတော်။ ။ ဘာလုပ်မဲ့ဝယ်လှာရတုန်း မောင်မြော်။

မြော်။ ။ မဟုတ်ဖူးလေ၊ မင်းက လွန်တောင်းမို့ပေါင်းကို
ကြိုက်ထာသိလို့ ဝယ်လှာဒါ ကိုဂိုင်းရဲ့၊ ရှင်တုတ်ကလဲး သူ့
သူငယ်ချင်းမ ကြိုက်တတ်တဲ့ ပဲးကြော်ဆိုလား ဝယ်လှာတယ်။
ရှေးကလိုပဲး စားကြေစမ်းကွယ်၊ ရော့ဟော မင်းစကိုင်းမှာနေတုန်း
က ဆေးတံနဲ့သောက်တတ်လို့ ဆေးစပ်ကလေးလဲး ယူခဲ့တယ်။

တုတ်။ ။ အော်-ရှင်လွန်းမယ် ဟောအော့ ညည်းကြိုက်တဲ့
ပဲးကြားကလေး နှမ်းဖြူဗျား ဆီကလေးအော့။ ဟောဒါက
ချည်ဖြူဗျာလန်းအော့ ညည်းခြုံဖို့ ငါကိုယ်တိုင်ယက်ပီး ယူခဲ့တယ်
အော့ အင့် ခြုံလိုက်စမ်း။

ဖိုးတော်နှင့် မိဖုရားကြီးက များစွာ ရယ်တော်မူးလေသည်။
အပါးတော်နှုက် ဝန်းခံစားနေကြသော အချွေအရံတို့လည်း
များစွာရယ်ကြလေသည်။

မိဖုရား။ ။ မရယ်ကြနဲ့ မလောင်ကြနဲ့ ဟဲ့၊ တို့ငယ်ငယ်က
ဆင်းရဲတူ ကောင်းစားဘက် ဆိုသလို သူငယ်ချင်းတေဖြူစ်တယ်။
တို့ဆင်းရဲ့စဉ်က သူတို့လင်မယား အစားအစာ မကြာမကြာပို့

လှာတယ်။ ကျေးမွေးတဲ့ ကျေးဇူးရင်များဟဲ့၊ ငယ်ငယ်ကလို
ပြောရိုးပြောစဉ်အတိုင်း ပြောကြဖါပဲးဟဲ့။ အင်မတန်ချို့ကြတဲ့
သူငယ်ချင်းတေကလားဟယ်။

ဖိုးတော်။ ။ ကိုင်း-ရှင်လွန်းမယ် ကိုသူငယ်ချင်းမ ရှင်တုတ်
ထမီရေသီနားနဲ့ ကုံးစပ်စုတ်ကွဲးနေဖါ အသစ်ဖြစ်ပါစေ ပခုံး
စုတ်နှင့် ပင်နီအကျိုလဲ အသစ်ဖြစ်ပါစေ၊ မောင်မှုံ့ဝတ်တဲ့ အကျို
ဂုတ်ပြနဲ့ ဖျင်နံငယ်ပိုင်းတို့ အသစ်ဖြစ်ပါစေ၊ ကို-ရှင်တုတ်ကို
ခေါ်၍၏။ သွားပေတော့၊ ငါလဲး မောင်မှုံ့ကို ခေါ်၍၏။ ငါ့
အဆောင် သွားတော့မည်ဆို၍၏။ အဆောင်တော်သို့ ဝင်ကြ
လေ၏။

မှုံ့။ ။ မောင်ရိုင်း ဓားလက်နက်တော်ကိုင်ပါး နေကြဖါ
ဘာတေတုန်းကွဲ့။

ဖိုးတော်။ ။ အဆောင်ကိုင် အိပ်ဖန်တော် အစောင့်များ
ပေါ့ကွဲယ်။

မှုံ့။ ။ မင်းအိပ်တဲ့အခါ စောင့်ကြရဒါလား။

ဖိုးတော်။ ။ ဟုတ်တယ်ကွဲ့။ သူတို့ ငါအဆောင်တော်ကို တည့်
လုံး မအိပ်ဖဲ့း စောင့်ကြရတယ်။

မှုံ့။ ။ အောင်မယ် ကြောက်စရာကြီးပါကလား။ ညများ
ကိစ္စယိုယင် ထွက်ဖို့ အခက်ကြီးဖြစ်မဟေ့။

ဖိုး။ ။ ဘာအခက်ကြီးဖြစ်ရမှာလဲးကွဲယ့်။

မှုံ့။ ။ ဟာ- တပို့တပါး အခင်းကြီး အခင်းငယ် ယိုလို
သွားချင်ယင် မခက်ဖူးလားကွဲယ့်။

ဖိုး။ ။ ဘာခက်ရမလဲကဲ့။ မောင်မှုံးရဲ့၊ လာငါပြမယ်၊
ဟောဒီအခန်းကို ဘယ်အခါမဆို ကိစ္စယိုယ်လာ။

မှုံး။ ။ ဒီရွှေတေနဲ့ အခန်းလား၊ ရွှေတံခါးယွက်ကို ဖွင့်ရ^၁
မလား၊ အင်း- ပိုင်းတို့များ တပို့တပါးသွားဒါတောင် ရွှေချထား
ဒါကိုးကဲ့။

ဖိုး။ ။ သွားလကွယ်၊ ဖွင့်ပီးကြည့်ပါလား။

မှုံး။ ။ ပိုင်းရေး- မင်းအခန်းကို ငါမသွားချင်ဘူးဟော့။

ဖိုး။ ။ ဘာဖြစ်လို့တုန်းကဲ့။

မှုံး။ ။ ဟာ- မင်းဟာက ဒုတိခနောင်းလဲး မယိုဘူး ရေတေနဲ့
အင်ဒုတလုံးနဲ့ ပိုးပုဝါဆွဲးထားဒါတွေ့ရတယ်။

ဖိုး။ ။ ဒုို့- မောင်မှုံးနှယ်နော် ခက်ပါဘို့ ရေနှင့် သုတ်
သင်ရတယ်၊ ပီးတော် လက်ကို ပဝါနဲ့ သုတ်ရတယ်ကဲ့။ ဟလူရဲ့။

မှုံး။ ။ ကောင်းပေါင်ကွယ်၊ တို့ဒုတ်ခနောင်းကမှ အားယို
ပါးယို ကုန်းရသေးတယ်။ ပိုင်းတို့က နှုတိကို ဒုတ်ခနောင်းနဲ့
တော့ ရှုမှာစိုးလို့ထင်ပါရဲ့။

ဖိုး။ ။ မောင်မှုံးမလဲး ကြံးကြံးစည်စည် ပြောပေကွယ်၊
ရှင်ဘူးရင်ဆိုတာ သည်လိုပဲး သုံးရတယ်ကွယ့်။ ဟိုစကိုင်းမှာ
ဆင်းရဲးတုန်းကတော့ မင်းတို့လိုပေါ့ကွယ့်။

ဉ်သို့ စကားပြောနေကြရာ အတော်ကြာလျှင် မိဖုရားကြီး
အဆောင်တော်က ပုဆိုးအစုံ ၁၀-ထည် ရွှေကလပ်နှင့်တင်၍။
လက်ဖက်ရည်အချို့ပွဲး အချုပ်ပွဲးများပါ ပို့လှာလေ၏။

ဖိုး။ ။ ကဲး-မောင်မျှော်ရေ ဟော- မိဖုရားကြီး အဆောင်တော်က မင်းဝတ်ဆင်ရန် ပုံခိုး-အကျိုး-ခေါင်းပေါင်းများပို့လိုက်တယ်။ မြန်မြန်ထပိုးတော့ ဝတ်ကွယ်၊ ဟောဒီက လက်ဖက်ရည်နဲ့ အချို့ပွဲ့ အချဉ်ပွဲ့များကွဲ့ မင်းကြိုက်ရာစားပေတော့ဟော့။

မျှော်။ ။ ပုံဆိုးပေးဒါ ရွှေကလပ်ပေါ် တင်ရသေးသလားကွယ်၊ လက်နဲ့ ကိုင်ပီးတော့ လာ၍ပေးရောပါ့၊ တယ်ကောင်းတဲ့ ပုံဆိုးကွယ် အခုံမဝတ်ချင်သေးဘူး၊ ဘုရားသွား ကျောင်းတက်မှ ဝတ်ပရစေကွယ်။

ဖိုး။ ။ မောင်မျှော်- မင်းတယ် ဆင်ခြေထူတယ်၊ အခုံမြန်မြန် ဝတ်ကွယ်၊ ဘုရားသွား ကျောင်းတက်ဖို့မပူ့နဲ့ ပုံဆိုး ၁၀-ထည်လုံး တခါထဲး ကုန်နိုင်ပမလားကွဲ့။

မျှော်။ ။ အေးပါကွယ်၊ မင်းပြောရာ နားထောင်ပမယ်။ စိတ်မဆိုးပါနဲ့။

ဖိုး။ ။ ငါစိတ်မဆိုးပါဘူးကွဲ့၊ အင်မတန်ချိစ်တဲ့သူငယ်ချင်းမို့ ကောင်းကောင်းမွန်မွန် ဝတ်စေချင်တယ်။ စားစေချင်တယ်ကွဲ့၊ လောကမှာ ကံအတိုင်း စီမံရာခံကြရတယ်၊ အကြောင်းအားလျှော်စွာ သုံးစွဲးကြရတယ်၊ အချိန်အခါကို ယွေးချယ်နေရတာ မဟုတ်ဖူးကွဲ့၊ မောင်မျှော်။

မျှော်။ ။ ဟူတ်ပါတယ်မောင်ဝိုင်း၊ တို့ဆင်းရဲးသားဆိုတော့ ဆင်းရဲးတဲ့စိတ်မျိုးပဲးယိုတယ်၊ မင်း၏။ စိတ်မျိုးမဟုတ်တော့ နေရာတိုင်းကိုပင် ဆင်းရဲးသားစိတ်မျိုးနဲ့ တိုင်းထွားဆင်ခြင်ရဒါပဲးကွဲ့။

ဖိုး။ မင်းပြောဒါ ဟုတ်ပေတယ်၊ မိမိအမျိုးသာသာကို ရုတ်ခြည်းပြောင်းလဲးနိုင်မည်မဟုတ်ပေဘူး၊ သို့သော် ဆင်းရဲးသား က မင်းစိတ်ဝင်နေယင် ဆင်းရဲပျက်စီးတတ်တယ်ကွဲ့၊ ဆင်းရဲးသူပင် ဖြစ်သော်လဲး အရည်အချင်းရှိ၍။ မင်းက သင့်လျှော်သော ရာထူးဖြင့် ခန့်ထားသူကောင်းပြုသောအခါ အပြောအဆို အနေ အထိုင်ကို တမျိုးလေ့ကျင့်ရတယ် မောင်မှုံး၊ ကိုင်း- မင်းလာရ ဒါ ခရီးပန်းတယ်၊ ဟောဟိုအနားက ခုတင်မှာ အိပ်ပေတော့၊ မင်းတို့ကုန်းကြောင်းလာခဲ့ရဒါအတော်ညာင်းလိမ့်မယ်၊ မကြာ မိ အနှိုပ်တော်လာလိမ့်မယ်၊ အနှိုပ်များခံလိုက်ပေအုန်းကွဲ့။

မှုံး။ အေးကွဲယ် မင်းပြောဒါကို နားထောင်ပမယ်၊ ဝိုင်း-င့်ကို စိတ်မဆိုးနဲ့နော်- မကြိုက်ထာကိုပြော၊ ရှင်ဘူရင်နေတဲ့ နှစ်းတော်ဆိုဒါ မင်းကြောင့် ခုဗ္ဗာရောက်ဖူး မြင်ဘူးဒါကွဲ့၊ သိရဲ့လား။

ဖိုး။ အေးပါကွဲယ် မင်းနှယ် ပူစရာမဟုတ်တာတေ ပြော မနေပါနဲ့၊ မင်းသဘောအတိုင်း အေးအေးသာသာ စားသောက် နေထိုင်ပါကွဲယ်။

မှုံး။ မောင်ဝိုင်း ဘာလဲးကွဲ့၊ ခေါင်းလောင်းသံလဲး ပါရဲ့၊ ဒိန်းဒိန်းသံလဲးပါရဲ့၊ မြည်နေဒါ ငါနားထောင်နေဒါ တဆဲတခါ မြည်သဟေ့။

ဖိုး။ ဗဟိုရိုရိစည်လို့ ခေါ်တယ်ကွဲ့၊ မြောက်ဥယျာဉ်တော် နာရီမှုံးက ငွေမောင်းသံတချက် တီးလိုက်ယင် ဗဟိုရိုရိစည် အမှု ထမ်းတို့က ခေါင်းလောင်းနဲ့စည်ကို တချက်စီတီးရတယ်၊ အဲဒါ

တချက်တီးပြီလို့ မှတ်ရတယ်၊ မင်းတို့တောမလိုဖြင့် လူကြီး
ခေါင်းချခေါ်ဒါမျိုးပေါ့ကွုယ်။

မှုံး။ ။ ဟင်-မောင်ဝိုင်း စောင်းသံ ပတ္တလားသံ အဆိုသံ
များပါလား၊ ဘယ်ကတီးနေကြပါလိမ့်။

ဖိုး။ ။ အဲးဒါ အိပ်ခါနီးလို့ အြိမ့်တော် အဆိုတော်တို့က
ဖြေဖျော်ကြရတယ်ကွဲ့။

မှုံး။ ။ ငါတော့ အိပ်ပျော်မယ်မဟုတ်ဘူး၊ တယ်နား
ထောင်ကောင်းသကွဲ့။

ဖိုး။ ။ နောက်တော့ တဖြေးဖြေး အိပ်ချင်လှာမှာပေါ့ကွုယ်။

မှုံး။ ။ နှိုရှင်တုတ်တို့ဆီမကာ သည်လိုပဲးလား။

ဖိုး။ ။ မိဖုရားကြီး အဆောင်တော်က သည့်ထက် ခမ်းနား
တယ်၊ အတီးအမှုတ်အဆိုဟူသမျှ မိန်းမချည်းပဲးကွဲ့။

မှုံး။ ။ အောင်မယ် ငါသွားကြည့်ချင်ပါဘိတော့ ငါမ
သွားရဘူးလားဟေ့။

ဖိုး။ ။ မသွားရဘူးကွဲ့၊ တို့နေဒါက ယောက်ဗျားပိုင်း၊ မိဖုရား
ကြီးနေဒါက မိန်းမပိုင်း၊ မိန်းမပိုင်းကို ယောက်ဗျားကျူးယင် ဒူး
ကို ဖြတ်ရတယ်။

မှုံး။ ။ ဟာ ဒါဖြင့် နေရာမကျပေါင်ကွုယ် ရှင်တုတ်ဆီကို
ငါသွားချင်ယင် မခက်ဖူးလား။

ဖိုး။ ။ မင်းတို့တော့ အပြစ်လွတ်ပါတယ် လာငါလိုက်ပို့
မယ် ထသွားစို့။

မှုံး။ ။ အင်း တသက်တခါ ဆိုသလို နှစ်ပိအောင်ကြည့်
ရအုန်း၊ အောင်မယ် မောင်ဝိုင်း မိန်းမတေဝိုင်းနေလိုက်တာ တယ်
လုပါကလားဟေ့။

ဖိုး။ ။ နှစ်းတော်သူ အပို့တော်တေကွဲ့ ဝန်စု မျှူးစု သိုး
များဖြစ်ကြတယ်။

မှုံး။ ။ သူတို့ယောက်ဗျား သနာ မယိုကြဘူးလား

ဖိုး။ ။ မယိုဘူး လင်မယူရဘူး အပို့မှ ခစားရတယ်ကွဲ့။

မှုံး။ ။ သူတို့ လင်လိုချင်တော့ ဘယ့်နှယ်လုပ်မလဲး။

ဖိုး။ ။ မိဖုရားကြီးက နေရာချထားရတယ်ကွဲ့။

ကြိုအခါ ထွက်တော်မူလှာသည်ကို မိဖုရားကြီးက မြင်တော်
မူလျှင် နေရာထိုင်ဖုံးတော်ပြင်စေသည်။

မိဖုရားကြီး။ ။ ဟေ့ ရှင်တုတ် ဟိုကြည့်စမ်း ထွက်တော်မူ
လှာပြီအေး၊ ဒေါ်တုတ်က ဦးမှုံးကို ကြည့်၍. ပြီးလေသည်။

ဖိုးတော်မင်းကြားလည်း ခင်းထားသောနေရာ ထိုင်ဖုံးပေါ်သို့
ထိုင်တော်မူပြီးသော် မောင်မှုံး လာလကွယ် ဘာကိုကြည့်နေ
တုန်း သည်နေရာမှာထိုင်ကွဲ့။

ဦးမှုံးက ထိုင်ပြီးလျှင် သူမယားကို ကြည့်၍. အောင်မယ်
ရှင်တုတ် ညည်းတယ်လုနေပါကလား လို့ဆိုလိုက်လျှင် အခြေ
အရံတွေ အုန်းကနဲး ရယ်ကြလေသည်။

တုတ်။ ။ ကိုကော မလှဘူးလား။

မှုံး။ ။ ငါမှာတော့ ကိုဝိုင်းက မဝတ်မနေရဘူးဆိုလို့ သူကိုကြောက်တာနဲ့ ဝတ်လာရတယ်အော့ ဆေးလိပ်မီးဖွားကျ မှာစိုးဒါနဲ့ ဆေးလိပ်တောင် မသောက်ခဲ့ရဘူးအော့။

မိဖုရားကြီး။ ။ သောက်တာ သောက်ပါ မီးပေါက်ကော ဘာကိစ္စယိုမှာတုန်း အသစ်တထည် ဝတ်ပြန်ဒါပေါ့ ကိုမှုံး။

မှုံး။ ။ ပေါက်လူမှာ ကိစ္စမယိုပေတဲ့ မယိုတဲ့ဆင်းရဲ သူမှာ ကိစ္စယိုပေတယ်၊ ဒါကြောင့်မို့ ဆင်ခြင်ရတယ်။

ဖိုး။ ။ ဟုတ်ပါတယ်ကဲ့။ မင်းသဘောယိုသလို နေပါလို့ ငါအခွင့်ပေးထားမင့်ကို ဖိုးရိမ်ကိစ္စတွေ များမနေပါနဲ့ကဲ့။

မှုံး။ ။ အော် ကိုဝိုင်းရယ် တို့တောရာမှာ ကလေးတေဆို ကြဒါ ကြားရတယ်၊ ကိုဝိုင်းသားတော် ပခန်းမင်းသားဆိုလား အပြောပေးလို့ သွားရတော့ စီကုံးတဲ့ သီချင်းတဲ့ကွယ်၊ သာစံလဲး ပါရဲ့ နေညိုလဲးပါရဲ့ တတောတွေက်ဝင်လဲး ပါပါတယ် ကြားရ ဒါ တယ်သနားစရာကောင်းတယ်၊ အဲဒီတေးချင်းကို နားထောင် ချင်ရန်ကွယ်။

မိဖုရားကြီးက ကြားတော်မူလှူငြုံး အဆိုတော် ပင်းတလဲး မြို့စားကို မျက်ရိပ်ပြလိုက်သောအခါ စောင်းတော်နှင့် “အောင် မြေသာစံ သောင်ယံသဲက” ချိသော ပတ်ပျေးကြီးကို ဆိုရှု ရွှေနား တော်သွေးရလေသည်။

ဖိုး။ ။ ဘယ့်နှယ်လဲးကဲ့။ မောင်မှုံးရဲ့။

မှုံး။ ။ အင်း- ကောင်းပါပေကွယ်၊ ရှင်ဘုရာများ စည်း စိမ်ဆိုဒါ ဒါပဲးကိုကဲ့။ ဘယ်တော့ပျော်စရာယိုတော့မလဲး၊ နှို့-

သီချင်းကို သားတော် ပခန်းမင်းက ရေးသား စီကုံးပီးတော့
မောင်ဂိုင်းထံ ပို့တာမဟုတ်လား။

ဖိုး။ ၂။ ငါထံရောက်ဦးတိုက်မဆက်နိုင်ဘူး၊ မယ်တော်မိဖုရား
ကြီးထံပို့တယ်။ မိဖုရားကြီးကမှ ယခုလို ညည်းလာခံ အဖြေအဖျော်
အညီမြဲတော်တို့က ငါရှေ့တော်မောက်ဆို၍။ လျှောက်ကြရတယ်။

မှုံး။ ၂။ နှီး- သည်လိုသားတော်ပခန်းမင်းသား၏။ စာမျက်း
သိတော့ ကိုဂိုင်းက ဘယ်လိုလုပ်သလဲး။

ဖိုး။ ၂။ ဤအခါ ငါက သားတော်ရာဇ်တော်တော်မှ ချမ်းသာ
စေ၊ မြို့တော်ရောက်ပြန်၍။ ခေါ်စေ၊ အမိန့်တော်ထုတ်လိုက်ထာ
ပေါ့ကွဲ့။

မှုံး။ ၂။ အင်း- ပြန်၍။ ထိုက်တဲ့သီချင်း ဖြစ်ပါပေတယ
ကွယ်၊ ရာဇ်တော်အပြစ်မှ ချမ်းသာခွင့်ရတဲ့ ပတ်ပျိုးသီချင်းကြီး
ဟု ခေါ်ရပေမယ်နော်။

ဖိုး။ ၂။ မင်းပြောသလိုပဲး ငှင်းပတ်ပျိုးနာမည် တွင်နေပါ
ပြီကွဲ့။

မှုံး။ ၂။ နှီး- တခုယိုသေးတယ်၊ မင်းကွန်းစေတီတော်ကြီး
ထီးတော်တင်တဲ့အခါ ဆိုင်းတော် ဝိုင်းတော်များ တီးမှုတ်ရန်
မောင်ဂိုင်းအမိန့်တော်နဲ့ မြေဝတီမင်းကြီးဆိုလား စီကုံးတဲ့ ကုန်း
ဘောင်မြို့ဖွဲ့ဆိုလား တို့ရှေ့ဘိုပေါ့ကွယ်၊ အဲး-ချီးပြီးရေးတဲ့သီချင်း
ကို သူတို့ရလျှင် နားထောင်စမ်းချင်ရန်ကွယ်။

မိဖုရားကြီးက ပြင်စည်မြို့စား အဆိုတော်ကို မျက်ရိပ်ပြလိုက်
လျှင် စောင်းတော်က ဘွဲ့ခံပေး၍။ “ကုန်းဘောင်ပရမေ၊ ဒေါ

ယျာဘီ၊ သီရိသီရိခုနစ်ကြိမ်” အစချိသော သံမျိုးစုံပတ်ပိုးကြီးကို သီဆို၍၊ ရွှေနားတော် တင်သွင်းရလေသည်။

ဖိုး။ ။ ဘယ့်နှယ်လဲး မောင်မျှော်၊ နားထောင်ကောင်းရဲ့လားကဲ့။

မျှော်။ ။ ကောင်းပါသော်ကောက္ခာယ်၊ တို့ရွှေဘိုမြို့ကြီး ချီးဒါကိုးကဲ့။ အသံစုံပါပေက္ခာယ်၊ ရတု- ယိုးအျား- တလိုင်း- ပဋိရူပလောကပါလ နတ်သံတို့ပါ ညျှပ်ထားလိုက်ထာ နားထောင်လို့မြင်းနှင်းအောင် ခမ်းနားပါပေတယ်။

ဖိုး။ ။ တော်ပလား၊ နားထောင်ချင်သေးသလား၊ မင်းနားထောင်ချင်ဒါကိုပြော။

မျှော်။ ။ တခုတော့ နားထောင်ချင်သေးဒါပဲးကဲ့။ ကိုဝိုင်းအမရပူရ မြို့တော်ကို သိမ်းပိုက်တော်မူတဲ့အခါ ဖုန်းတော်ကို ဖွဲ့ဆိုရတဲ့ သီချင်းခန့်ကြီးဆိုလား“သိမ်းရုံးပေါင်းကျိုး” ဆိုလားပါ-ပါတယ်၊ အတော်ရှည်သဟေ့ တို့ရွှေမှာ မိကျောင်းနဲ့ တီးပီးဆိုကြုံဒါကြားရတယ် တယ်ကောင်းတယ်၊ အဲးဒါကို နားထောင်ချင်ရန်ကော်။

မိဖုရားကြီးက မန်လည်မြို့စားအဆိုတော်ကို မျက်ရိပ်ပြလိုက်ရာ မိကျောင်းနဲ့ ဧမ္မာကျွန်းလုံး သိမ်းရုံးပေါင်းကျိုး အစချိသော သီချင်းခန့်ကြီးကို စည်းလွှတ်တမျိုး စည်းမှန် တမျိုးဆို၍၊ ရွှေနားတော်သွင်းရလေသည်။

ဖိုး။ ။ ဘယ့်နှယ်တုန်း မောင်မျှော်။

မှုံး။ ။ ခမ်းခမ်းနားနား အရသာယိုပါဘိက္ဗယ်၊ လူကို စိတ်
ကြီးတမျိုး ဝင်သွားတယ်။ တို့တောရွာမှာ ကြားရဒါက စည်း
စနစ်မယိုဘူး။ အဆွဲအင် လေယူလေထုတ်ချင်း ကွာပါပေတယ်၊
တောမှာတော့ ဒီလို ဘာ ကျ, နမတုန်း။ တောင်အော် မြောက်
အော်နဲ့ သူတို့ကိုယ်ကို လူတတ်ကြီး လုပ်ပီးပြော မသိတဲ့ လူက
အဟုတ်မှတ်၍ ယုံ၊ နန်းတော်မူအတိုင်း ဖြစ်ပါတယ်လို့ ပြောဆို
ဝါကြွားတာကို တောသားတို့က ယုံနေကြတာပဲးကဲ့။ အခု နန်း
တော်မှာ နားထောင်ရဒါနဲ့ စာလိုက်တော့ တောမှာလာ၍။ ဝါ
ကြွားဆိုတဲ့ သူတဲ့ အသံဟာ ခွေးအ, သံနဲ့ တူဒါပဲး ဝိုင်းရော့။
တယ်ပီးတော့ ကိုဝိုင်းသို့ ဖုန်းကြီးတဲ့ ဂုဏ်ကို ချိုးမြောက်လိုက်တာ
ဝိုင်းတို့၊ လွှန်းတို့ဖြင့် စောက်ကျိုးနဲ့ ဝမ်းသာဝမ်းမြောက် ယုံကြ
မှာပဲးနော်။

ဖိုးတော်နဲ့ မိဖုရားကြီးက ရယ်တော်မူသည်။ အခြေအရံတို့
လည်း ရယ်ကြလေသည်။

ဖိုး။ ။ ကိုင်း-နားထောင်အုန်းမလားကဲ့။

မှုံး။ ။ တော်ပီက္ဗယ်-အိပ်ချင်ပါ ပြန်ကြစို့။

ဖိုး။ ။ ကိုင်း-ထ, ပြန်ကြစို့။

မှုံး။ ။ ရှင်တုတ်ကေ တို့ပြန်ပီဟေ့ဟု နှုတ်ဆက်သည်ကို
ဖိုးတော်နှင့် မိဖုရားကြီးက ရယ်ကြလေသည်။

မိဖုရားကြီး။ ။ မှုံးက ရှင်တုတ်ကို မခွဲးနိုင်ဘူး မှတ်တယ်။

မှုံး။ ။ ခွဲးနိုင်ပါတယ် လွှန်းရယ်၊ ပြန်မှန်းသိအောင် ထံးစံ
အတိုင်း နှုတ်ဆက်ထာပါ။

ဖိုး။ မိဖုရားကြီး မောင်မှုံတို့ လင်မယားကို ပြန်မလွတ်သေးဘူး၊ တလလောက် နှစ်းတော်မှာ နေစေရအုန်းမယ်၊ ရှင်တုတ်ကိုလဲး မိဖုရားကြီးကိုယ်တိုင် နှစ်းတော်ပေါ်ယှဉ် အဆောင်တွေကို လိုက်ပြပါ။ သူသွားချင်တဲ့ နေရာကို လိုက်ပိုပါ။ သူလိုချင်တာ ပြည့်စုံပါစေ၊ ကျူးလူ မောင်မှုံတော့ ကျူးကျော် တာဝန်ရှိစေ။

တုတ်။ ။ ဂိုင်းရေ ဘာမှုမလိုချင်ပေါင်၊ တွေ့ရတာကို များများကြီး ဝမ်းသာတယ်၊ ဟို စကိုင်းဘက်မှာ နေကြတုန်းကလိုပြောလိုက်ရှိလိုက်နဲ့ နေရဒါ အင်မတန် ဝမ်းသာတယ် ဂိုင်းရေ၊ ထူးထူးဆန်းဆန်း များကိုသာ ကြည့်ပီးတော့ သွားချင်ဒါပဲး၊ တောကျတော့ တွေ့ဒါတွေကို ပြောပြချင်တယ်။

ဖိုးတော်နှင့် ဦးမှုံ အဆောင်တော်သို့ ပြန်လှကြရတွင် ဦးမှုံက မောင်ဂိုင်းရေ၊ အခု ရှင်ဘူရင်ဖြစ်မှ မိဖုရားကြီးနဲ့မယားတေ ဘယ်နှစ်ယောက် ယိုတုန်းကဲ့။

ဖိုး။ ။ များများ မယိုပေါင်ကွယ်၊ တကိုပ်ကျော် နှစ်ကိုပ်ခန့်လောက်ပါပဲး။

မှုံ။ ။ များလှချည့်ကလား ဂိုင်းရယ်၊ တတ်ပဲးတတ်နှင့်ပါပေါ်ကွယ်။

ဖိုး။ ။ ကာမဂ္ဂကိုစည်းစိမ်ကို ခံစားချင်လို့ မိဖုရားများများထားတာ မဟုတ်ဘူးကဲ့။ အဝေးအနီး ဝန်စုမျှူးစုတို့နဲ့ ရေး-ဘိုတ်ထားဝယ် ရခိုင် မနိပူရ တရုပ်ပြည် ဘူရင်များ စော်ဘွားများတို့က ပဏ္ဍာတော်အဖြစ်နဲ့ သွီးကညာ ဆက်သကြရတာကိုလက်ခံ သိမ်းပိုက်တော်မူ၍၊ မိဖုရားမြောက်ရသကဲ့။

မှုံး။ ။ လာဆက်ထာကို မသိမ်းပိုက်ပဲးနေယင် ဘာဖြစ်
တတ်တူန်းကဲ့။

ဖိုး။ ။ မောင်မှုံးမလဲး ကြံ့ကြံ့စည်စည် မေးရန်ကွယ်၊ ငါ့
ဖုန်းတော်ကို ကြောက်ရှုံး၍၏။ ဖုန်းတော်ကို ခိုလျှံ့ရအောင် ဆက်သ^၁
ကြတယ်ကဲ့။ ဆက်သ, တဲ့ အတိုင်း သိမ်းပိုက်တော်မူ၍၏။ မိဖုရား
မြောက်ထားတော့ ရန်သူကို ကာကွယ်တဲ့ သဘောရောက်တယ်
ကဲ့။ မိမိတို့သိုး မိဖုရား စည်းစိမ်ကို စောင့်ရှောက်သဖြင့် ရန်ဆူး
ရန်ပြောင့် မပေါ်အောင် တိုင်းပြည်ကို ကြည့်ရှုအပ်ချုပ် နေကြ
တော့ ရှင်ဘုရင် လုပ်သူမှာ ဘာမျှမပူးရဘူးကဲ့။ အေးအေး ချမ်း
ချမ်း စံတော်မူရသကဲ့။ သေစေတတ်တဲ့ ဓား-လျှံ့-သေနတ်
ခဲးယမ်းမီးကြောက် မလုပ်ရဘူး၊ လက်နက်ကိုင် စစ်သည်တပ်သား
မထားရဘူးကဲ့။ ဒီတော့ စရိတ်တော်ငွေ မကုန်ဘူးကဲ့။ ငါတို့ရှင်
ဘုရင်၏။ လက်နက်သည်ကား ရွှေးဖုန်းရွှေးကံနှင့် မေတ္တာတရား၊
မင်းကျင့်တရားတို့ဟာ အလွန်ကြီးကျယ် ထက်မြိုက်တာကလား။
မောင်မှုံး ကံကို အမှုပြု၍၏။ ဖြစ်ကြပေတယ်လို့ မှတ်ပါ။

မှုံး။ ။ ကံ-ဥာဏ်-ဝိရိယ ဆိုပေတယ်၊ အရင်းမူလမှာတော့
ကံပေါ့လေ၊ ပစ္စက္ခာ့ဥာဏ်-ဝိရိယ ဖြစ်ပေတယ် မဟုတ်လား။

ဖိုး။ ။ မင်းပြောဒါ ဟုတ်ပါရဲ့။ ဆက်သသော သိုးကညာ
များ လက်ခံခြင်းသည် ဥာဏ်ပေါ့ကဲ့။ အထိုက်အလျောက် ရာ
ထူး ဌာနနှစ်ရ ချီးမြောက်ခြင်းလဲး ဥာဏ်ပေါ့ကဲ့။ အရာရာကို
သတိပြုခြင်းဟာ ဝိရိယပေါ့ကဲ့။ ကိုင်း- မင်းခုတင် မင်းသွားပေ
တော့ အိပ်ကြစို့ကွယ် ညွှန်က်ပြီ။

× × × × ×

နံနက်မှိုးလင်းသည့်အခါ လက်ဖက်ရည်တော်၊ ကွဲမြေးရေတော်
တို့က အချို့အချဉ်ပွဲးများကို ယူလာ၍။ ရွှေတော်နှိုက် ခင်းကျင်း
ထားကြ၏။

ဖိုး။ ။ မောင်မှုံး ဟော အချို့ပွဲး အချဉ်ပွဲး လက်ဖက်ရေး
ရောက်လှာပြီ၊ မင်းစားချင်ဒါကို ယူ၍ စားပေတော့။

မှုံး။ ။ အင်း ဘုရား-ဘုရား-ဘုရား စားရဒါပို့လေ၊
ထမင်းစားပျက်မှုံးလဲး စိုးရသေးတယ်၊ ပေါ်ပါပေါ့ - များပါပေါ့
ဘယ်ဒင်းကို နှိုက်ရပါ၊ ခက်ချည့်သေးနော်။

ဖိုး။ ။ ဘာပြောနေသလဲကွဲ့! စားချင်ဒါ နှိုက်စားဒါပာ
ထမင်းစားမပျက်အောင် တော်အောင်ကြည့်စားရောပေါ့။

မှုံး။ ။ တို့တောသားဆိုဒါ မချင့်တတ် မတိုင်းတတ်ဖူး၊
အကောင်းများကို တွေ့မှဖြင့် ကိုယ့်အိမ်မှာ မစားရဒါနဲ့ လွှတ်ပီး
တော့ ဗိုက်ပြီးအောင် တင်ဒါပဲးဝိုင်းရေ့၊ နှုံးနေပါအုန်း စား
သောက်ရင်း သတိရလို့ မေးရအုန်းတော့၊ ကျော်ရွှေး-ပေါ်ဦး-
မြတ်ထင်တို့ကော ဘယ်မှာယိုကြသလဲး။

ဖိုး။ ။ အော်- မင်း သတိရပေသေးကွယ်၊ ကျော်ရွှေးကို
မြေထဲးမြို့းစားမင်းကြီး ရန်ကုန် ဝန်ကြီး ခန့်ထားလိုက်တယ်၊
ရန်ကုန်မြို့းနှိုက် အုပ်ချုပ်လျက်ရှိနေတယ်။

ပေါ်ဦးက မြို့တော်နှိုက်ရှိတယ်၊ နေရာလွှတ်အတွင်းဝန်လွှတ်
တော်ဝန်ကြီးကွဲ့။

မြတ်ထင်က အက္ဘပတ်မြင်းဝန်ကွဲ့၊ နေရာလွှတ် ခစားရတယ်။

မှုံး။ ။ ကောင်းပါပေါ်၍၊ ကြားရဒါ ဝမ်းမြောက်ပါဘိ၊ ဟိုစကိုင်းဘက်နေတုန်းက သင်းတို့ပျော်တော်ကျွန်းတေပါ့၊ မြတ်ထင်က အတော်အပင်ပန်းခံပြီး လုပ်ကျွေးရွာပေတယ်ကွုံ၍၊ သင်း- ဟိုတုန်းကလို ဆဲးသေးသလားဟူ့။

ဖိုး။ ။ အရင်လို မဟုတ်ပါဘူးကွဲ့၊ မိဖုရားကြီးက ဆုံးမဒါနဲ့ အပုံကြီး တော်နေတယ်။ မဟာမြတ်မှန်ဘုရားကြီး မြောက်က ကျောင်းတိုက်ကြီးကို မတွေ့ခဲ့ဘူးလား၊ အဲးဒီကျောင်းတိုက်ဟာ အက္ဘာပတ်မြင်းဝန် မြတ်ထင် တည်ထောင်တဲ့ ကျောင်းတိုက်ပေါ့ကွဲ့။

မဟာမြတ်မှန်ဘုရားကြီးသိတင်းသုံးရန် ကန္တကုဋိပြဿန်တော်ကြီးဆောက်ရန် ပန္တ်တော် ချတဲ့အခါက တပြိုင်တည်း ပန္တ်ချပီး ကျောင်းတိုက်တည်တယ်၊ မြင်းဝန်တိုက်ဟု အခေါ်များကြသကွဲ့။

မှုံး။ ။ ကောင်းပါပေါ်၍ သာဓု- သာဓု ပျော့ နှို့- ပေါ်ဦးကတော့

ဖိုး။ ။ ပေါ်ဦးက တိုက်အရုံကျောင်းများ ဆောက်တယ်၊ အကြီးအကျယ်တော့ သူ့အကျယ်တော့ အရပ်မှာ မြေစိုက်ဘုရား ကျောင်းတိုက်ကြီးများ တည်ဆောက်ပေတယ်ကွဲ့။

မှုံး။ ။ ကောင်းပေါ်၍ သာဓု-သာဓု လောကလူဆိုဒါပင်ပန်း ဆင်းရဲးတဲ့အခါ ဆင်းရဲးတဲ့ အရောက် နေထိုင် စားသောက်ရမယ်၊ ဘောဂဗလ ကြွယ်ဝလှာတဲ့အခါ ပစ္စည်း ချမ်းသာသည့်အရောက် နေထိုင်စားသောက်ပါးစည်းစိမ်မယ်ပဲး ရတ

နာသုံးပါးကို ဆည်းကပ်ပူဇော် လျှိဒိန်းပေးကမ်းတတ်ခြင်းဟာ
လိမ္မာယဉ်ကျေးတဲ့သူဟူ၍ ခေါ်ထိုက်ပေတယ်နော်။

ဖိုး။ ။ နက်ဖြန်နံနက် မင်းကွန်းနှန်းတော်ကျွန်းကို ထွက်
တော်မူးမယ်။ ငါတည်တော်မူလျှက်ယိုတဲ့ မင်းကွန်းစေတီတော်
ကြီးကို ကြည်ညိုရန် လိုက်ရမယ်မောင်မှာ့။

မိဖုရားကြီးနှင့် ဒေါ်တုတ်

မိဖုရားကြီး။ ။ ရှင်တုတ်ကေ ဟောဟော အချို့အချင်မုံး
လက်ဖက်ရေများ သောက် စားချင်ဒါကို စားအော့။

တုတ်။ ။ နေ့တိုင်း အကောင်းတေချည်း စားနေရလို့
တို့တောကျယင် ပစ်အတော် ပြင်ရအုန်းမယ်အော့၊ အဲးဒါက
ခက်တယ်။

မိဖုရား။ ။ သည်လိုပေါ့ အကောင်းတွေ့တဲ့အခါလဲး စား
အဆိုးတွေ့တဲ့အခါလဲး စားပေါ့အော့၊ နံနက်ထမင်းစားပီး နေ့
လယ်တော့ နှန်းတော်အဆောင်များကို လိုက်ပီးပြမယ်အော့ ညည်း
ဘယ်များသွားချင်သေးသလဲး။

တုတ်။ ။ မြို့ကို လှည့်ပီးကြည့်ချင်တယ်အော့၊ ရွှေကြတ်ယက်
ရွှေကြက်ကျ ဘုရားကိုလဲး ဖူးချင်တယ်။ ရတနာ့ရွှေရှုလဲး သွားချင်
တယ်။ စကိုင်းဘက် ပုံညရှင် ပတ္တမြားရှင်များကိုလဲး ဖူးချင်ပေ

တယ်လို့ ညည်းလိုက်ပို့ရမှာဖြစ်လို့ ငါတယ်အားနာတယ်အော်-ပီးတော့ ဟိုစကိုင်းဘက်အိမ်တော်နဲ့ နေစဉ်တူန်းက ခယေ ပင်ကြီးအောက် ဖျာကြမ်းခင်းပီးတော့ နေထိုင်ယင်း တယောက် တယောက် သန်းတုတ်နေကြတဲ့ အဲးဒီခယေပင်ကြီးလဲး ကြည့်ချင် တယ်အော့။

မိဖုရား။ ။ ရှင်တုတ်က ဘာအားနာစရာ ယိုလဲးအော် တို့ စကိုင်းမှာ နေတူန်းကလို မဆင်းရဲးပါဘူးတော့၊ အခုရေမြေကို စိုးပိုင်တဲ့ ဘုရင်ဖြစ်နေပြီအော့၊ လိုရာကို ရောက်နိုင်ပါတယ်၊ ခယေပင်ကြီးကို ညည်းမမေ့ပဲးကိုး။

တုတ်။ ။ အော်- ဟိုတူန်းကတော့ ဒီအပင်ကြီးအရိပ်မှာ စုရုံးပီး ရယ်စရာပြောကြ သန်းရှာကြ ဗိုင်းငင့်ချည့်ချနေကြရ ဒါတေကို သွားပီးတော့ အောက်မေ့မိတယ်၊ တို့ရွှာသို့ ပြန်ယင် လဲး မခဲ့နိုင် မခွာနိုင် လဲ့ကြည့်လဲ့ကြည့်နဲ့ မျက်ရေများ ကျုဒ် တေကို တွေးမိတယ် လွှန်းရယ်။

မိဖုရား။ ။ ငါလဲး ဟိုတူန်းက ဖြစ်ထာတွေကို တခါတခါ သတိရပီးတော့ လွှမ်းဆွဲးသေးတယ် ရှင်တုတ်ကော်။

တုတ်။ ။ ဟုတ်တယ် ရှင်လွှန်းမယ်ရေ့ စကိုင်းဘက်မှာ နေရတဲ့အဖြစ်မျိုးကို ချင့်လိုက်တော့ ခုလိုအဖြစ်မျိုးကို ရောက်နိုင်ဖို့ ရာ ခက်ဘိခြင်းနော်။

မိဖုရား။ ။ ဒါမှာတော့ ဆင်းရဲတခါ ချမ်းသာတလဲ့ဆိုသလို ပေါ့အောရယ် ကုသိုလ်ကံဆိုဒါ မသိနိုင်မမြောင်နိုင်ဘူးအော့၊ အကိုးပေးခွင့်လဲ့ ကျလာမှဖြင့် ရှောင်လို့ တိမ်းလို့ ရဒါမျိုးမဟုတ် အကိုးအခွင့် ပေးတဲ့အတိုင်း ခံစားစံစားကြရဒါပေါ့အော်။

တုတ်။ ။ ဝမ်းသာပါတယ်အော အခုလို ကြီးကြီးကျယ်
ကျယ် ခမ်းခမ်းနားနား နေတာများကို တွေ့ရမြင်ရဒါ တို့လဲး
ရှင်လွန်းမယ်တို့ ကျေးဇူးကြောင့် ဖြစ်ပါပေတယ်။ အေး ခုတင်က
ပြောတဲ့ သွားချင်တဲ့ နေရာများကို ကိုယ်တိုင်လိုက်ပို့မယ်ဆို
ညည်းကျေးဇူးပေါ့ တို့ပြန်၍ ရွာကိုရောက်တော့ ညည်းတို့ကောင်း
ကြောင်း စိတ်ကြီးမဝင်ကြောင်း ရွှေးကလို ပြောဆိုရို့မော၍
နေရကြောင်းကို ဆွေ့မျိုးများ မိတ်ဆွေ့များကို ပြောပြရမှာ
ပဲးအေး။

မိဖုရား။ ။ လူဆိုဒါ စိတ်ကြီးဝင်သင့်တဲ့ လူကိုတော့ ဝင်ရ
တယ်ရှင်တုတ်၊ ညည်းတို့ကိုတော့ တို့က စိတ်ကြီးဝင်နေလျှင် ကျေး
ဇူးဂုဏ်ကို ဖျက်ရာကျမှာပေါ့အော့၊ လည်ပင်းဖက်ပါး ကြီးလှာကြော်
တဲ့ ငယ်သူငယ်ချင်းလို ချစ်လှာကြော် တို့ဆင်းရဲတုန်းက ညည်းတို့
လင်မယား တလတခေါက်ဆိုသလို အစားအသောက် မပြတ် လာ
လာပို့တဲ့ ကျေးဇူးတေဟာ မမေ့နိုင်အောင် များပေတယ်၊ ဒါ
ကြောင့် ဟိုတုန်းကလို ပြောပြောဆိုဆို နေရဒါကိုပဲး ငါတယ်ပါး
တော့ ဝမ်းမြောက်တယ်အော ကိုင်း ရေများချိုး ထမင်းစားပါး
ယင် ညည်းသွားလိုဒါကို ရောက်အောင် လိုက်ပို့မယ်။

ဖိုးတော်မင်းကြား မင်းကွန်းသို့ ထွက်ခန်း

တနေ့သောအခါနှင့် ဖိုးတော်မင်းကြားသည် ဦးမော်ကို
ခေါ်၍ လျော့တော်နှင့် မင်းကွန်းနန်းတော်သို့ ထွက်တော်မှူ
လေ၏။ မင်းကွန်းသို့ ရောက်တော်မှူလျှင် စေတီတော်ကြီး
တည်ရာသို့ သွားကြလေသည်။

မှုံး။ ။ အောင်မယ် မောင်ဝိုင်း ဟိုကမ်းစပ်နားက ဖြူဖြူ
ကြီး ၂-ကောင်ဟာ ဘာတူန်းကွဲ့။

ဖိုး။ ။ ငါတည်တဲ့ ခြသေ့ကြီး ၂-ကောင်းပါကွဲ့၊ လာ အ
နားရောက်အောင် သွားမယ်။

မှုံး။ ။ အမယ်မင်း မြင့်လဲးမြင့် ကြီးလဲးကြီးကွဲ့၊ အုံ
ဉှစရာကြီးပေါ့ကွဲ်ယ်၊ အတောင် ဘယ်လောက် မြင့်မလဲး ဝိုင်း
ရယ်။

ဖိုး။ ။ အမြင့်အတောင် ၆၀-အထိယိုတယ်ကွဲ့၊ ဒါတင်မက
သေးဘူး၊ ခေါင်းလောင်းတော်ကြီးကို မင်းမြင်ရလိမ့်အုန်းမယ်။
လာ-သွားကြည့်ရအောင်၊ လာဟေ့-ဟော-မောင်မှုံး မြင်
ပလား။

မှုံး။ ။ အမယ်မင်း တယ်ကြီးပါကလားကွဲ်ယ်၊ ကြေးချိန်
ဘယ်လောက် ကုန်သလဲးကွဲ့။

ဖိုး။ ။ ကြေးချိန် ၅၅၅၅၅၅၅ ကုန်တယ်။ မင်း မှုတ်ထား
ချင်ယင် “မမင်းဖြူမှန်မှန်ပြော” အဲးဒါကြေးချိန်ပဲးကွဲ့၊ ခေါင်း
လောင်းကြီး အစောက် ၁၄-တောင်၊ အဝ ၁၁-တောင် ယိုတယ်။
တို့တို့မှုတ်လိုလှုင် “အစောက်အောင်လု-အဝအောင်ကျော်” တဲ့
အဲးဒါ မှုတ်သွားကွဲ့။

မှုံး။ ။ ခေါင်းလောင်းကြီး ကြေးချိန်က ငါးဂဏန်း ၆-
လုံးပေါ့ကွဲ်ယ်၊ အုံဉှစရာကြီးတေပဲးကွဲ့၊ စေတီကြီး၊ ခေါင်း
လောင်းကြီး၊ ခြသေ့ကြီး၊ အင်း-ကြီးသုံးကြီးယိုကြောင်း တည်
ကြောင်းကို တို့တောကျေးရွာကို ပြန်ရောက်တော့ ပြောမှာပဲး
မောင်ဝိုင်းရယ်၊ စေတီကြီးကို သွားစို့။

ဖိုး။ ။ ဟော-စေတီကြီးကွဲ့၊ အောက်ခံ ကူလားကျောင်းသာ ပြီးသေးတယ်၊ ဂုဏ်စေတီကြီးပြီးယင် ဥာဏ်တော် ၂၅၂-တောင် မြင့်မယ်ကွဲ့။

မှုံး။ ။ အင်း-ကြီးလဲးကြီးကျယ်ပါပေကွယ်၊ စေတီတော် ကြီး အပြီးသတ်လို့ ထိုးတော်တင်တဲ့အခါ ထိုးတော်ကို မြင်ရမယ် မထင်ဘူးဟော၊ ဘာကြောင့်တူန်း ဆိုတော့ တိမ်ထဲး ဝင်နေရာမှာ ကိုးကွဲ့။

ဖိုး။ ။ မောင်မှုံး မင်း-ကြီးသုံးကြီး ယို့တယ်လို့ မမှတ်လေနဲ့၊ ကြီးလေးကြီး ယို့တယ်လို့ မှတ်သွားကွဲ့။

မှုံး။ ။ ဘကြီးက ဘာတူန်းကွဲ့၊ ပြောစမ်းပါအုန်း။

ဖိုး။ ။ ကြက်ထောင့်ကန်ကြီး ယို့သေးတယ်၊ အပြန်မှ ငါပြမယ်၊ ဟောဟိုက ဆင်ဖြူရှုပ်ဟာ အောက် တလိုင်းပြည် လိုင်ဘောလယ်က ကူရင်ကြီး ငပူလုဆက်တဲ့ ဆင်ဖြူမ သီရိဘဒ္ဒဝတီနှင်းနွယ် မှား၍။ သရို့ဟြို့တဲ့ သင်းချိုင်းနေရာမှာ အထိမ်းအမှတ်ပြု၍၊ ဆင်ဖြူမရှုပ်ပုံ ပြုလုပ်ထားတယ်ကွဲ့။

မှုံး။ ။ လိုင်ဘောလယ်က ဆင်ဖြူမ ဆက်တယ်လို့ ပြောသံကြားရတယ် သေရှာပေါ့ကိုကွဲ့။

ဖိုး။ ။ ဟံသာဝတီ နိုဗ္ဗာန် သံတံခါးက ဆက်သတော်မူတဲ့ ဆင်ဖြူတော်ကြီး ယို့တယ်ကွဲ့၊ နှစ်းတော်ရောက်မှ ငါပြည့်းမယ်။

မှုံး။ ။ မေးစမ်း ပရစေအုန်း ကိုဝိုင်းရယ်၊ ဒီစေတီကြီး၊ ခေါင်းလောင်းကြီး၊ ခြေသံ့ကြီး၊ ကြက်ထောင့်ကန်ကြီးတေကို တည်လုပ်ရဒါ ငွေ့အတော်ကုန်လိမ့်မနော်။

ဖိုး။ ॥ ကုန်မှာပေါ့ကွဲ့၊ မောင်မှုံး၊ ငွေကို တင်းနဲ့ ချင်သုံး
သလို ငါမို့ တတ်နိုင်ဒါဟူ့။

မြှုံး။ ॥ တင်းနဲ့ ချင်သုံးရတဲ့ ငွေတွေ ဘယ်ကရသလဲးကွဲ့
မောင်ဝိုင်း။

ဖိုး။ ॥ တိုင်းပြည် နိုင်ငံတော် အတွင်းက ဆက်သကြတဲ့ သ-
သမေဓ ငွေတော်တွေပေါ့ကွဲ့။

မြှုံး။ ॥ ဆင်းရဲးသားတွေ အပေါ်မှာ အခွန်တော်တွေ အ^{မျိုးမျိုး} သိပ်ပီးတောင်းဒါ ဆင်းရဲးသား ကျွန်တော်မျိုး ခမာ
များမှာ မယိုမဲ့ယိုမဲ့နဲ့ မင်းအာဏာကို ကြောက်လို့ ပေးကြရ-
အဲးဒီရတဲ့ငွေတွေနဲ့ မောင်ဝိုင်းက နာမည်ကောင်းခံပီးဆော့အကြီး
အကျယ် လုပ်ထာပေါ့လေ၊ ဆင်းရဲးသားဆိုဒါ ထွက်လို့လဲး
မပြေးနိုင်ကြတော့ မေတ္တာကင်းပီး ပေးကြရဒါပဲး၊ ဆင်းရဲးသား
တို့ကို ဆင်းရဲးအောင် နိုပ်စက်ပီး အခွန်တော် တိုးတက် တောင်းခံ
ယင် နိုင်ငံ အေးချမ်းတော့မလား မောင်ဝိုင်းရဲ့ သနားစရာ
ကောင်းတယ်၊ မသနားဘူးလားကွဲ့၊ မောင်ဝိုင်းလဲး ဟို စကိုင်း
မှာနေတုန်းက အပုံကြီး ဆင်းရဲးပင်ပန်းတယ်၊ အဲးဒါတေ တွေး
ပီးတော့ ကိုယ်ချင်းစာရမယ်ကွဲယ့်။

ဖိုး။ ॥ အိုး-မောင်မြှုံး မင်း အလွှဲထင်နေသကိုး၊ ရှင်ဘူရင်
ဖြစ်ပေတယ်လို့ မတရားသဖြင့် ဆင်းရဲးသားများ အပေါ်နှီးက
ငွေတော် အခွန်တော် အမျိုးမျိုးမရမဂာ တောင်းခံရတယ် မှတ်သ
လား၊ မတရားသဖြင့် ငွေတော် အခွန်တော်များကို အတင်း အ^{ကြပ်} တောင်းခံခြင်းကို ပြုပါက မင်းသူခိုး- မင်းဒါမြဲ ဖြစ်မှာ
ပေါ့၊ ဘယ်မှာ ရှင်ဘူရင် ဟုတ်တော့မလဲးကွဲ့။

ရှေးကဗ္ဗာဦး မဟာသမတ မင်းက အစပြု၍。ဆက်သခြင်းကို
ခံယူလှသော သ-သမဓ ဖြစ်တဲ့ ဆယ်ဖို့တဖို့ဖြစ်သော အခွန်
တော်ကိုသာ သိမ်းယူရတယ်ကဲ့။ အဲးဒီ ပြည်သူတို့ ဆက်ကြတဲ့
သ-သမဓ ငွေတော်နဲ့သာ ကုသိုလ်ဖြစ်အောင် ငါပြုစုတယ်
ကွယ်။ အလွှာကို ငါသုံးစွဲးပစ်တာ မဟုတ်ဖူး၊ ပြည်သူ ဆင်းရဲး
သားတို့အပေါ်နှိုက် မတရားသဖြင့် အခွန်တော် အမျိုးမျိုး တိုး
တက်တောင်းခံပါက မင်းကျင့်တရား ပျက်၍。ငါရောင်းကို ယှစ
စိတ်ယိုအောင် မိုးကြိုးပစ်ချမှာပေါ့ကဲ့။ မောင်မျှုံး။

မျှုံး။ ॥ အသက်ဦးဆံကိုပိုင်တဲ့ ရှင်ဘူရင် ရင့်မကြိုးကို ဘာ
ဖြစ်လို့ မိုးကြိုးယှစစိတ် ခွဲရမှာလဲးကွယ် မောင်ဝိုင်း။

ဖိုး။ ॥ မောင်မျှုံး မင်းက ရှင်ဘူရင်ဖြစ်ထာ အလွယ်ကလေး
မထင်နဲ့။ မင်းကျင့်တရား ယှစပါး-ဆယ်ပါး၊ အပရိဟာနိယ
တရားခုနစ်ပါး၊ သင်္ဟတရား လေးပါးတို့နဲ့ ညီညွတ်အောင်
ကျင့်ပါမည်ဟု သစ္စာဆိုရတယ်ကဲ့။ ငါးအတိုင်း မကျင့်လျှင် မိုး
ကြိုးယှစစိတ်ခွဲပါစေ၊ လောလောလတ်လတ် သေပါစေဟု ကျိုန်
စာပေးကြတာကို ခံရတယ်ကဲ့။ ရှင်ဘူရင် ဖြစ်ပကောလို့ မိမိ
သဘော ထင်တိုင်း မလုပ်ရဘူး၊ မောင်မျှုံး၊ သစ္စာ ကျိုန်စာကြိုး
ကို ပြုထားရတယ်ကဲ့။

မျှုံး။ ॥ အော်-ဟုတ်လား၊ ကိုပိုင်း ကျင့်ရတဲ့ဟာတွေ မှတ်
သွား ချင်သကွယ်၊ ရှင်ဘူရင်လုပ်ရဒါ အခက်ကြိုးပါကလား။

ဖိုး။ ॥ မောင်မျှုံးက ရုပ်သေးထဲး အတ်ထဲးက ရှင်ဘူရင်လို့
ထင်နေဒါကိုကဲ့။ ပြည်သူ ဆင်းရဲးသားတို့ အေးချမ်းအောင်

တိုင်းပြည် သာယာအောင် အားထူတ် စီမံရတယ်ကဲ့၊ ကိုင်း-ပြန်
မယ် လျှတော်ကိုဆင်းစို့၊ လျှတော်ကျမှ မင်းမှတ်ချင်တာတော်
မှတ် ငါပြောပြမယ်ဆို၍။ လျှတော်သို့ တက်ပြီးလျှင် မြို့တော်သို့
ပြန်လေ၍။

မူး။ ။ မောင်ဝိုင်း မင်းကျင့်ရဒါ ပြောစမ်းကွုယ်။

ဖိုး။ ။ မင်းကျင့်တရား ယှစ်ပါးက ၁-မယ်တော် ခမည်း
တော်များကို ကောင်းမွန်ရှိသေစွာ ထားရခြင်း။ J-သားတော်
သိုးတော်မိဖုရားမောင်းမမိသုံးတို့ကို ကောင်းစွာကြည့်ရှုချီးမြှောက်
ရခြင်း။ ၃-ဆင်-မြင်း-ရဲမက်-ပိုလ်ပါတို့ကို ကောင်းစွာကြည့်ရှု
ထောက်ပုံရခြင်း။ ၄-ရွှေးကြေးတို့ကို မပျက်မစီးရအောင်
စောင့်ရှောက်ရခြင်း။ ၅-တိုင်းနိုင်ငံ အနပုတ်ကျေးရွှေတို့ကို စည်
ကားအောင် စီမံရခြင်း။ ၆-ရဟန်း ပုံမ်ကားတို့ကို ကောင်းစွာ
ဆည်းကပ်ကိုးကွုယ်ရခြင်း။ ၇-တော့နှိုက် ယိုသော တို့ရွှောန်
သားငှက်တို့ကို ဆေးမဲ့ပေးရခြင်း။ ၈-တရားကို ကောင်းစွာ
အလေ့အလာပြု၍။ တရားကျင့်ရာနှိုက် မမေ့မလျှော့ရှိခြင်း။ အဲ့
ဒါ မင်းကျင့်တရားယှစ်ပါး မှတ်ပြီးပလားကဲ့။ ပီးပီး

မင်းကျင့် တရာ့ ၁၀-ပါးကတော့ ၁-အလှူဗေးခြင်း။
J-ငါးပါးသီလ ဆယ်ပါးသီလကို ဆောက်တည်ရခြင်း။ ၃-ပေး
ကမ်းစွန်းကြောင်း။ ၄-ဖြောင့်မတ်တည်ကြည်ခြင်း။ ၅-နှုံးညွှံသီမ်
မွှေ့ခြင်း။ ၆-အငြောင်း ဥပုသံဆောက်တည်ခြင်း။ ၇-အမျက်ဒေါ်
သမထွက်ခြင်း။ ၈-တိုင်းသူပြည်သား အပေါင်းတို့ကို မတရား

သဖြင့် မည်းဆဲ မနိပ်စက်ခြင်း။ ၉-သည်းခံခြင်း။ ၁၀-တိုင်းသူပြည်သားတို့နဲ့ မဆန့်ကျင်ခြင်း။ အဲဒါ မင်းကျင့်တရား၁၀-ပါးကဲ့ မှတ်ပြီးပလား။ ပါးပါကဲ့။

အပရိဟာနိယတရား ၃-ပါးကတော့ ၁-အကြိမ် များစွာ မပြတ် မူးတော် မတ်တော်တို့နဲ့ စည်းဝေးတိုင်ပင်ခြင်း။ ၂-အညီအညွတ် စည်းဝေး၍။ အညီအညွတ် ထက္ခာပြုလုပ်အပ်သော အမှုကိစ္စတို့ကို အညီအညွတ်ပြုလုပ်ခြင်း။ ၃-ရှေးမင်းတို့ မ,ပညတ်သည်ကို မ,ပညတ်၊ ပညတ်ထားသည်ကိုလည်း မဖျက်၊ ပညတ်ပြီးယိုသည်အတိုင်း လိုက်နာကျင့်ရခြင်း။ ၄-အသက်သိက္ခာကြီးသူတို့ကို အရိုအသေ ပူဇော်၍။ ကြီးသူတို့အညွတ်စကားကို နာခံရခြင်း။ ၅-သူတပါးတို့အညွတ် သွီးပျို့များကို အနိုင်အထက်ပြု၍။ မသိမ်းမယူရခြင်း။ ၆-မြို့တွင်းမြို့ပြင်တို့နှင့် စောင့်သော နတ်များကို ပလိနတ်စာ အမြေးကျွေးခြင်း။ ၇-ရဟန်း ပုံမ်းကားတို့ကို တရားနဲ့ အညီ စောင့်ရှောက်ရခြင်း၊ အဲဒါ အပရိဟာနိယ တရားကဲ့ မှတ်ပြီးပလား။ ပါးပါကဲ့။

သင်ဟတရား ၄-ပါးကတော့ ၁-အခွန်အတုတ်ကို ဆယ်ဖို့တဖို့ ခံယူခြင်း။ ၂-သူရဲးသူခက်တို့ကို ခြောက်လတော်ကြိမ် ရိက္ခာပေးခြင်း။ ၃-တိုင်းပြည်ယို ဆင်းရဲးသားတို့အား ရင်းနှီးအောင်ငွေတော်ထုတ်ပေး၍။ အတိုးအညွန့်မယူပဲး သုံးနှစ်တိုင်မှ ချေးငွေရင်းကို ပြန်ဆပ်စေခြင်း။ ၄-အဖ ဘကြီး ဦးရိုး စသည်တို့ကို ချုစ်ဖွှယ်သော စကားဖြင့် ပြောဆိုခြင်း။ အဲးဒါ သင်ဟတရားလေးပါးကဲ့။ အမြေးမှတ်ပေတော့နော်။

မှုံး။ ။ မောင်ရိုင်း အခုမင်းပြောတဲ့အတိုင်း ကျင့်ဝတ်တေ
ကို အကုန်လုံးကျင့်ရသလားကွုယ်၊ အင်မတန်များဒါကိုးကွဲ့။

ဖိုး။ ။ ငါပြောပြောတဲ့အတိုင်း ကျင့်ဆောင်မယ်လို့ ကျိန်စာ
ယွက်ထားရတယ် မောင်မှုံး၊ ရှင်ဘူရင်ဖြစ်ပကောလို့ ထင်ရာ
မလုပ်ရဘူးဟေး။

မှုံး။ ။ ကျင့်စရာတေက တယ်ပီးများဒါကိုးကွဲ့၊ မိုးကြိုး
လောင်မီး မကျအောင် ကြိုးစားကျင့်ပါ မောင်ရိုင်းရယ်၊ ရှင်
ဘူရင်လုပ်ရဒါ တို့ဆင်းရဲးသား တောကျးရွာမှာ လယ်ယာထွန်
ပီး စားသလောက် မချောင်ဘူးဟေး၊ တယ်ကြောက်စရာကောင်း
ဒါကိုးကွဲ့။

ဖိုး။ ။ မောင်မှုံး မင်းတို့မည်သည်မှာ ပြည်သူဆင်းရဲးသား
တို့သာယာဝပြောစေရန် စီမံအုပ်ချုပ်ရတယ်၊ ပြည်သူဆင်းရဲးသား
များ ထမင်းမဝယင် နိုင်ငံတော်အေးမည်မဟုတ်ဖူးကွဲ့။ ဘယ်လိုပဲး
ရာဇ်ဝတ်အမှုတမ်းဘို့ တိုးချွဲထားနိုင်သော်လဲး ရာဇ်ဝတ်မှူး နည်း
ပါးမယ် မဟုတ် ပြည်သူဆင်းရဲးသားတို့ မဆင်းရဲးပဲး ထမင်းဝဝ
အေးအေးချမ်းချမ်း စားသောက်နေနိုင်ကြသည်ဖြစ်ပါက ရာဇ်
ဝတ်မှူး နည်းပါးခြင်းအကြောင်းဖြစ်ပေတယ်။ ဒါကြောင့် နိုင်ငံ
တော်အတွင်းမှာ စပါးကျိုတော် ပဲးကျိုတော်များ ထားရတယ်
မောင်မှုံး။

မှုံး။ ။ ဒီကျိုတော်များ ထားရဒါ ဆင်းရဲးသားများကို
ရောင်းစားရဒါလား။

ဖိုး။ ရောင်းချ စားရဒါမျိုး မဟုတ်ဖူးကဲ့! ဆင်းရဲးသား
များ တ်မှုတ်ခေါင်းပါးယင် ပေးကမ်းဝင့်ရတယ်၊ မျိုးလို့ယင်
ပေးကမ်းထောက်ပံ့ရတယ်ကဲ့။

မြှုပ်။ ။ ကောင်းပေါ်ထဲ သာဓု-သာဓု-သာဓု၊ အော်မောင်ဝိုင်း ဟိုစေတီက ပစ္စမြားစေတီ၊ ဟိုစေတီက ပုညရှင်စေတီ ဟိုစေတီက ရှင်ပင်နံကိုင်း မဟုတ်လား။

ဖိုး။ ဟုတ်တယ်ဟု မင်းကြည်ညီပေအန်းတော့ ဆိုပြီး
သော မြို့တော်ဆိပ်သို့ရောက်၍၊ နှစ်းတော်သို့ ဝင်ကြလေ၏။

နိုင်းတော် အဆောင်များပြခန်း

နောက်တန္ထုံး နှစ်းတော်ယို့ အဆောင်များကို ဖိုးတော် မင်္ဂလားက ပီးမော်ကိုခေါ်၍၊ လိုက်ပြလော်။

ဖိုး။ ။ လာဟ္မာ-မောင်မှု၏ နှစ်ဦးတော်အရှေ့ပိုင်းဌာနကို
ပါလိုက်ပြမယ်ကွဲး။

မောင်မျှော်။ ။ အေးကွယ် ကြည့်ပရစေ-မှတ်လဲး မှတ်ချင်
တယ်ကွယ်။

ဖိုး။ ဟောသည် ပြဿဒ်ကြီးက မြနန်း ပြဿဒ်ကြီးကဲ့။
 ဒါက သီဟာသန ပလ္လာင်ခေါ်တယ်၊ ခြေသံရုပ်ခံ ယမနေသားကဲ့။
 တနှစ်တကြိမ် ထွက်တော်မူ၍၊ ပလ္လာင်ပေါ်နှိက ထိုင်ပြီးလျှင် လက်
 အောက်မင်းများနှင့် အမူထမ်းအရာထမ်းတို့ အကုန်လှာရောက်
 ပဲဖော်ကန်တော့ကြတာကို ခံရတယ်ကဲ့။ အင်း။

ဟောဒါက ဇွတဝန် ဆောင်တော်ကွဲ့၊ ဟံသာ-သနပလ္လာ
ခေါ်တယ်။ ဟင်းသာရုပ်ခံတယ်၊ သက်နှုန်းသားကွဲ့၊ ရတနာ သုံး
ပါးကို မပြုတ်ပူးဖော်ရသကွဲ့။ ။ အေး။

ဒါက ဟောင်းတော်ဆောင်ကွဲ့၊ သခ္ပါသန ပလ္လာင်ခေါ်တယ်၊
ခရာသင်းခံတယ်၊ သရက်သားကွဲ့၊ နေ့စဉ် တရားစကား နာခံရ
သကွဲ့။ ။ အေး။

ဒါက မှန်နှုန်း ဆောင်တော်ကြီးကွဲ့၊ ဘမရာသန ပလ္လာင်တဲ့
ပိတုန်းရုပ်ခံတယ်၊ ကရဝေးသားကွဲ့၊ မင်းများ စက်တော်ခေါ်ရ^၁
တယ်၊ တေားစကားနဲ့ဆိုတော့ အိပ်ရတယ်ပေါ့ကွဲ့။ ။ အေး။

ဒါက မြဲးတိုက်တော် ဆောင်ကွဲ့၊ ဂေါ်သနပလ္လာင်တဲ့၊ ဆင်
ရုပ်ခံတယ်၊ စကားသားကွဲ့၊ ချီးမြောက်ထိုက်သူကို ချီးမြောက်ရ^၂
တယ်။ နှိမ့်ချသင့်သူကို နှိမ့်ချရတယ်ကွဲ့။ ။ အင်း။

ဒါက မြောက်စမှတ် ဆောင်တော်ကွဲ့၊ မရှုယာသန ပလ္လာင်တဲ့
ဒေါင်းရုပ်ခံတယ်၊ ပေါက်သားကွဲ့၊ ဆက်သလှာတဲ့ ဆင်-မြင်း-
များကို သိမ်းတော်မူရတယ်ကွဲ့။ ။ အင်း။

ဒါက တောင်စမှတ် ဆောင်တော်ကွဲ့၊ မိဂါသန ပလ္လာင်တဲ့၊ သ
မင်းရုပ်ခံတယ်၊ ရေသဖန်းသား မှုံးတော် မတ်တော်တို့နဲ့ ဆွဲး
နွေးတိုင်ပင်ရသကွဲ့။ ။ အေး။

ဒါက အနောက်ပွဲးတက်ဆောင်ကွဲ့၊ ပဒ္ဒမှာသန ပလ္လာင် ခေါ်
တယ်၊ ကြာပဒ္ဒမှာခံတယ်၊ တောင်ပိန္ဒြာသား မင်း-မိမ့်အပေါင်း တို့၏
အပူးဖော်ကို ခံရတယ်ကွဲ့။

ဟောဟိုက တပင်တိုင်နှုန်း၊ အလယ်နှုန်းမတော်၊ တောင်
ဆောင်တော်၊ မြောက်ဆောင်တော်၊ တောင်ရွှေရေးဆောင်၊
မြောက်ရွှေရေးဆောင်။ လာကွဲ့၊ အဲးဒါ အရွှေစမှတ် ဝဲးယာကွဲ့၊

ဟောဟိုမှာ လွတ်တော်ဝန်ကြီးလေးပါး တိုင်းရေးပြည်မှူကို စီမံခန့်ခွဲရတဲ့ လွတ်တော်ကြီးကဲ့့၊ အဲးဒီ လွတ်တော်ပေါ်မှာ သီဟာသန ပလ္လင်ဆိုဒါ ယိုသေးသကဲ့့၊ ဟိုလကျာဘက် အုတ် ပြဿတော်က စွယ်တော်စင်ကဲ့့၊ လက်ဝဲဘက်က စင်မြင့်က ဗဟိုရှင်စင်တော်ကဲ့့၊ မြင်ရဲ့လား-ဗဟိုရှင်စည်နဲ့ ခေါင်းလောင်းကို။

မှုံ့။ ॥ အောင်, ဒီန်းဆိုဒါ သူက မြည်ဒါကိုးကဲ့့၊ အုံထွေရာ ကောင်းပါပေါ်ကွယ်၊ ရှင်ဘူရင်လုပ်ရဒါ မချမ်းသာပေါင်ကွယ်၊ တယ်အလုပ်များဒါကိုး တို့ဆင်းခဲးသားများ အေးသကွယ်၊ တန္ထတိတကြိမ်အတွက်ကျ ကြေးကိုင်စာရင်းအရ သ သမေဓရ ငွေတော်ကို ထမ်းပြီးယင် အေးရောကဲ့့၊ ကိုဝိုင်းပြောဒါနဲ့ ငါဖြင့် စိတ်ညွစ်သွားဒါပဲး ဟော့။

ဖိုး။ ॥ လာကွယ်-အဆောင်တော် ပြန်ကြဖို့၊ ဟော-အချို့အချဉ်ပွဲးတော့ဗျာ့။

မှုံ့။ ॥ အင်း-ကုသိုလ်အကျိုးပေးတဲ့အခါ စားရအုန်းမှာပဲးဝိုင်းရယ်။

ဖိုး။ ॥ မောင်မှုံ့ မင်းမြို့သူကြီး မလုပ်ချင်ဘူးလား။

မှုံ့။ ॥ မလုပ်ချင်ပေါင်ကွယ်၊ အေးအေး နေချင်ပါတယ်။

ဖိုး။ ॥ ဒါဖြင့် ဆယ်ရွာအုပ် သူကြီးလုပ်ကွယ်။

မှုံ့။ ॥ နေရာမရှာပါနဲ့ မောင်ဝိုင်းရယ်၊ ငါအလုပ်ကို ငါလုပ်ကိုင်ပီးတော့ ခုလိုပဲး အေးအေးဆေးဆေး သွားချည်ပြန်ချည်နေချင်ပါတယ်။

ဖိုး။ ။ သူကြီးလုပ်တာ ကောင်းတယ်ဘဲ့! ကျေးရွှာပေါ်မှာ ကောက်ခံပီးတော့ စားနိုင်တယ်၊ တရားကွေမ်းဖိုး ရတယ်ဘဲ့။

မြှော်။ ။ င့်ကို အပူမပေးနဲ့ မောင်ဝိုင်းရယ်၊ သူတပါးမှန်း အောင် မင်းက င့်ကို အလုပ်ပေးဒါလား။

ဖိုး။ ။ နှီး-မင်းမှာ ယာလယ်ယိုတယ်ဆိုဒါ အခွန်တော်ပေးရ သလား။

မြှော်။ ။ မပေးရပေါင်ဘွဲယ်၊ မင်းတိုင်း တောင်းတဲ့ အခါ ပေးရပါတယ်။

ဖိုး။ ။ နောက်ကို မပေးရအောင် ငါအမိန့်တော် ပြန်လိုက် မယ်။

မြှော်။ ။ မလုပ်ပါနဲ့ မောင်ဝိုင်းရယ်၊ ပေးရဒါမဖြစ်လောက် ပါဘူး၊ အေးအေးနေရ ပီးရောဘဲ့။

ဖိုး။ ။ နှီး-မင်းပြန်ချင်ပလား သူငယ်ချင်း။

မြှော်။ ။ အေးကွဲယ် ပြန်ချင်ပေါ့သူငယ်ချင်း တလယ့်တော့ မယ်။

ဖိုး။ ။ ပြန်ကြဒါပေါ့ကွဲယ်၊ ယိုးအား နှစ်းတွင်းရာတ်တော် ကြီးများ ကြည့်အုန်းကွဲယ်၊ အီနောင် ရာတ်ကြီးကို ကဲ, ပြ စေရ မယ်။

မိဖုရားနှင့်ဒေါ်တုတ်

မိဖုရား။ ။ ရှင်တုတ်ကေ ညည်းမှာ သွီး ၃ ယောက် သား ကလေးတယောက် ယိုတယ်မဟုတ်လား။

တုတ်။ ။ ယိတယ်အေး အကြီး ၂ ယောက်က အိမ်ထောင်နဲ့အေး၊ အပျို့တယောက် လူပျို့တယောက် ယိသေးတယ်၊ အပျို့ကလေးက ၁၈ နှစ်၊ လူပျို့ပေါက် ကလေးက ၁၅ နှစ် ယိလှာပြီအေး။

မိဖုရား။ ။ အိမ်ထောင်သယ်များက အိမ်ခွဲးပလား။

တုတ်။ ။ မခွဲးကြသေးပေါင်အေး၊ အတူတူ လက်ရေတပြင်စီး လုပ်ကိုင်စားသောက် နေကြဖါပါပဲး။

မိဖုရား။ ။ မိဖနဲ့ အတူနေကြဖါ ကောင်းတယ်အေး၊ နှီးသားမက်များကကာ ကောင်းကြပါရဲ့လားအေး။

တုတ်။ ။ ကောင်းကြပါတယ်၊ မိဖကို ရိုသေကိုင်းရှိုင်းကြပါတယ်၊ ဆွဲမျိုးနီးစပ်ပါပဲး ရိုးရိုးသားသား လုပ်ကိုင်စားသောက်ကြပါတယ်။

မိဖုရား။ ။ ညည်းတို့ ယိုးအား အတ်တော်ကြီး ကြည့်ဖြီးမှ ပြန်ရတော့မယ်အေး၊ ဟောဒီမှာ ပုံထားတဲ့ ထမီတော့၊ အကျိုးတော့ ပဝါတော့၊ ပဆိုးတော့ ကြည့်ပီးတော့ သားနဲ့ သွီးများနဲ့ တော်မဲ့ အထည်များကို ငါးထည်စီ ယူသွားအေး၊ ဟောဒီက ညည်းဖို့ ထမီ ၃ ထည်၊ သဲးဘက်ပဝါ ပိတ် ၃ အုပ်၊ သင်ဖြူးချော J-ချပ်၊ ဆွဲမ်းတော် ကပ်ရန် ရွှေအုပ်တလုံး ယူသွားအေး။

တုတ်။ ။ များလှချည့်ကလား အောရယ်၊ တထည်စီလောက်ရယ် တော်ရောပေါ့၊ တို့တော့မှာတော့ အမြဲဝတ်ရဒါမဟုတ်ဘူးအေး တထည်ရယ် ၄-၅ နှစ် ဝတ်ရတယ်၊ များလှတယ် မယူနိုင်ဘူးအေး။

မိဖုရား။ ။ ယူသွားပါအော့၊ နောက်ကိုလဲ ညည်းတို့တော်
တော်နဲ့ တို့ဆီရောက်နိုင်ကြမယ်မဟုတ်ဖူး။ မဝတ်ချင်ယင်ရောင်း
စားဒါပေါ့အော့၊ သည့်ပြင်ဘာများလိုချင်သေးသလဲ စဉ်းစား
အုန်းအော့၊ တခါတခေါက်ဆိုသလို လှာကြဖို့ မရဒါရယ်လို့ မရှိ
ရဘူး၊ ပြောသာပြောပါ အားနာစရာမဟုတ်ဖူး၊ ညည်းတို့ ကျေး
လူး အပုံကြီးများပါပေတယ်အော့။

ဖိုးတော်နှင့် ဦးမှုံးတို့ မိဖုရားအဆောင်ထွက်ခန်း

နောက်တန္နုံ ဖိုးတော်ဘုရား ဦးမှုံးနှင့်အတူ မိဖုရားကြီး
အဆောင်တော်သို့ သွားကြလေ၏။

ဖိုး။ ။ ရှင်တုတ် ညည်းတို့ ဘယ်များရောက်ကြပေတုန်း။

တုတ်။ ။ ဟာ ဝိုင်းကြီးရေ သွားချင်ဒါတေကို ရှင်လွှန်းမယ်
လိုက်ပါး ပိုဒါစုံလို့ စကိုင်းလဲးရောက်တယ်၊ ဟိုအရင်နေတဲ့ အိမ်
တော်နေရာမှာ ဘုရားစေတီတည်ထားဒါတွေ့လို့ ဖူးခဲ့တယ်တော့
ဖျာယက် သန်းရှာ့ ချည်ချ ပိုင်းငင့်ကြတဲ့ ခယေပင်ကြီးကိုလဲး
ကြည့်ခဲ့ရတယ် ဝိုင်းရေ့။

ဖိုး။ ။ ခယေပင်ကြီးကို နင်မမေ့ပဲးကိုး။ ဟုရယ်၍၊ ပြောလေ
သည်။

တုတ်။ ။ ဘယ်မေ့လိမ့်မတုန်းတော့ ဟိုတုန်းက ဆင်းရဲး
တဲ့အလျောက် တောကလာတဲ့အခါ ဒီအပင်ကြီး အောက်မှာ
ပျော်ပျော်ပါးပါးနေကြရဒါတေ အောက်မေ့မိသေးတယ်။

ဖိုး။ ။ နှီးညည်းသူငယ်ချင်းက ဘာများပေးလိုက်သလဲး။
တုတ်။ ။ အမယ်မင်း ပေးလိုက်ထာတွေများလိုက်ထာ ဂိုင်း
ရေ့၊ ယူမှုယူနိုင်ပမလားမသိဘူးတော့။

ဖိုး။ ။ နှီး- မောင်မှုံးဖို့ကော ဘာများ စီမံထားသလဲး
မိဖုရားကြီး။

မိဖုရား။ ။ မှုံးဘို့လဲး ပဆိုးအကျိုး ၅-ထည်စီး ခေါင်းပေါင်း
ဖြူ။ တအုပ်၊ မွေ့ရာတခု၊ ရွှေယဉ်းအုပ် တလုံး၊ ကြေးစည် တလုံး၊
ဆဲနှစ်ရာသီကွွမ်းအစ်၊ လက်ဖက်အုပ်များ ဖြစ်ပါကြောင်းပါ။

မှုံး။ ။ ဘာဖြစ်လို့ ပေးချင်သလဲး လွန်းရယ် မလိုချင်ဘူး၊
တို့အေးအေးပဲးပြန်ပါရစေကွုယ်။

ဖိုး။ ။ မောင်မှုံး သူတကာမှာ ရှင်ဘုရင် မိဖုရားက ဆု
တော် လပ်တော် သနားတော်မူတာကို လိုချင်လွန်းလို့ သနား
တော်မူပါဟု လျှောက်ကြရတယ်၊ ဆုတော် လပ်တော် ရဒါကို
အင်မတန်ရုက်ယိုတယ်လို့ နှစ်သက်ကြတယ်၊ မင်းတို့ လင်မယား
မှာ မတောင်းပဲးနဲ့ ရှင်ဘုရင်နဲ့ မိဖုရားက ချီးမြောက်လိုက်တာ
ကို မလိုချင်ဘူးဟု ငြင်းပယ်ကြဖို့ ငါတယ်အဲ့သွေးကွုယ်။

မှုံး။ ။ မလိုချင်ပေါင် မောင်ရိုင်းရယ်၊ အခုလိုလာရောက်
တဲ့အခါ မင်းဂုဏ်မရောက်ဖဲး၊ ဟိုတုန်းကလို သူငယ်ချင်းပြော
ပြောဆိုရဒါကိုပင် မင်းအပြစ်မပေးပဲး သည်းခံပီးတော့ မေတ္တာ
တရားထားတာကို များစွာအဖိုးတန်၍။ လူဖြစ်ကျိုး နပ်ပါပေ
တယ်လို့ ဝမ်းမြောက်လှပါတယ်ကွုယ်၊ ရှင်ဘုရင်နဲ့ မိဖုရားက
ပေးလိုက်တဲ့ပစ္စည်းတော့ ကြည့်ကြဆိုယင် လှာပီးတော့လဲ ကြည့်
မှာပဲး၊ ဘယ်လောက်ရုက်သရေယိုတယ်လို့ သိကြမယ်မဟုတ်ပါ

ဂုဏ်သရေ ကြီးပါပေတယ်လို့ သိကြသော်လဲ မည်သူမှ ဘုရား
ထူးကြမယ်မဟုတ်ပါ။ တို့သဘောမှာ စိတ်မပြောင်းပဲးတွေ့ရလို့
ရွေးကလို မေတ္တာမပျက် ချစ်ခင်ကြတာကို အမြတ်ထားပါ
တယ်ဝိုင်းရယ်။

ဖိုး။ ။ မောင်မှုံး မင်းပြောဒါ ဟုတ်ပါရဲ့! သို့သော်-
မင်းတို့တောာသို့ ရောက်တဲ့အခါ သူငယ်ချင်း ရှင်သူရင်က ဘာ
များချီးမြောက်လိုက်သလဲး မေးယင် မင်းအပြောရမခက်ဖူးလား
ပေးပါရဲ့ မယူနိုင်လို့ ထားခဲ့ရတယ်လို့ ဟုတ်ထားပြောသော်
လဲး ယူတို့မယို၍။ လူယုံမယ်မဟုတ်ဖူး၊ သို့အတွက် ငါရှုက်ပျက်
မခံနိုင်ဘူးကွဲ့။ ကျေးဇူးမဲ့ရာရောက်တယ်လို့ အထင်ငါမခံနိုင်ဘူး။
မင်းမယူချင်ပေတဲ့ မနေရဘူး ယူရမယ်။ ငွေ ၅-ပိဿာ ရွှေတိုက်
တော်က ထုတ်ပေးလိမ့်မယ် ယူသွား။

မှုံး။ ။ အော်-မောင်ဝိုင်းနှယ် မလိုချင်ပါဘူးလို့ တောင်း
ပန်တာကို မရဘူးနော်၊ မင်းငွေပါရင် သူခိုးကြောက်ရ ဒါးမြေ
ကြောက်ရနဲ့ တို့ကို ဒုက္ခမပေးနဲ့ မလိုချင်ပါဘူးဆို တို့မှာ ယာ
လယ်ရှိတယ်၊ ထမင်းဝယင် ပီးဒါပါပဲး ကိုဝိုင်း။ အန္တရာယ်တော်
ကို ယူမသွားချင်ဘူးကွဲ့။ အေး- စားသောက်မကောင်းယင် မှာ
လိုက်၊ ဆန်ကောင်းကလေးများ ဆီကောင်းကလေးများ လာပို့
ပါမယ်ကွဲယ်။

တုတ်။ ။ ရှင်လွှန်းမယ်ကလဲး ညည်းအလိုယိုဒါများကို မှာ
လိုက်အော့၊ ငါလှာပို့ပမယ် မှာသာမှာလိုက်ပါ။

ဖိုး။ ။ မောင်မှုံး မင်းတို့လင်မယား ငါတို့ရှုက်ကို မဖျက်
ကြနှင့် ယူသွား၊ ဘယ်လမ်းကပြန်ကြမလဲး။

မျှော်။ ။ လူခဲ့တဲ့ခရီးအတိုင်းပေါ့ကွယ်၊ တဖြေးဖြေး ကုန်း
ကြောင်းယောက်၊ ရှိမ်းပကားက တက်သွားရမှာပေါ့။

ဖိုး။ ။ မင်းတို့ ကုန်းကြောင်းပြန်လို့ သည်ဝန်တေကုံ ယူနိုင်
မယ်မဟုတ်၊ ငါလျတော်နဲ့ ရှိမ်းပကားရောက်အောင် ပို့စေမယ်၊
ရှိမ်းပကားကြတော့ ဆိုင်ရာလူကြီးတို့က လူည်းနှင့် လိုက်ပို့စေ
မယ်၊ ဘာမှုမပူးလေနဲ့ အေးအေး ပြန်ရစေမယ် မောင်မျှော်၊
နက်ဖြန်သွားကြပေတော့။

မျှော်။ ။ ကောင်းပါပေါ့ ကိုဝိုင်းရယ်၊ ပြောစကားကို နား
ထောင်ရဒါပေါ့။

ဦးမျှော်တို့ပြန်ခြင်း

နောက်တန္နဲ့ နံနက်မိုးလင်း တချက်မတီးမိ ဦးမျှော်ဒေါ်တုတ်
တို့ လျေဆိပ်သို့ ဆင်းသည့်အခါ ဖိုးတော်နဲ့ မိဖုရားကြီး အခြေ
အရံတို့ လိုက်ပို့ကြလေသည်။ ဦးမျှော်-ဒေါ်တုတ် လျေပေါ် ရောက်၍
လျေထွက်မည့်အခါ။ . ။

မျှော်။ ။ မောင်းဝိုင်းရေ သွားပီနော် လွန်းရေ သွားပီနော်။

ဖိုး။ ။ အေးကွယ် သွားကြပေအုန်းတော့။

တုတ်။ ။ ရှင်လွန်းမယ် သွားပီဟော့။

မိဖုရား။ ။ အေးဟော့ သွားကြပေတော့ကွယ် အောင်းမေ့
သေးကွယ်။

တုတ်။ ။ ဝိုင်းကြီးရေ သွားပီနော်။

ဖိုး။ ။ အေးအေး သွားကြပေအုန်းတော့ကွယ်၊ ဟဲတူတ်ကေ
နောက်လဲး လာကြအုန်း ကြားလားမောင်မျှော်။

လျေတော် ထွက်ခွာသည့်အခါ ရှင်တူတ်က ပိုင်းနဲ့ လွန်းရေ
သွားပီနော် ငါတယ်ဝမ်းနဲ့သဟေ့ဟုအော်လျက် ရှင်တူတ် မျက်
ရေသုတ်သွားလေသည်။

× × × ×

စကားချုပ်။ ။ ဤကား ရှေးဘုရင် မင်းမြတ်တို့သည် ငယ်က
ပေါင်းသင်း ချစ်ခင်လာသည့် သူငယ်ချင်း မိတ်ဆွဲဖြစ်သူများကို
မင်းဂုဏ်မှာန်မှန် မထားကြပဲး ဖြောင့်မတ်နှုံးည့်ခြင်း သည်းခံ
ခြင်း သစ္စာယိုခြင်း မဆန့်ကျင်ခြင်း စသည်တို့ကို နှလုံးသွင်းလျက်
လိုက်လိုက် ရောရော ရှေ့ကကဲ့သို့ ပြောလားဆိုလား ဖက်လဲး
တကင်း ပြုလုပ်သည်များကို နည်းယူ မှတ်သားဘွယ်ရာ ကောင်း
သဖြင့် ဖော်ပြလိုက်ခြင်း ဖြစ်သည်။

ယင်းသည့် အကြောင်းအရာများသည် သဏ္ဌာန် ၁၂၅၀-
ပြည့်နှစ်အခါက ကျောက်ဆည်နယ် မန္တလေးမြို့၊ စကိုင်းမြို့များ
သို့ ရောက်သောအခါ သွောင်ကြီး လူကြီးတို့ မိန့်ဆိုချက်၊ သဏ္ဌာန်
၁၂၆၂-ခုနှစ်အခါက ရွှေဘိုမြို့၊ ပုံရွာမြို့၊ ပုံရွေးကြေးပုံမြို့၊ မြင်း
ခြံမြို့၊ ချောင်းဦးမြို့၊ အင်းဝမြို့၊ အမရပူရမြို့များသို့ ရောက်သည့်
အခါ သွောင်ကြီး လူကြီးတို့ မိန့်ဆိုချက် စစ်ကိုင်းမြို့၊ ညောင်ပင်သာ
ကျောင်းတိုက် ညောင်ပင်သာ ဆရာကြီး ဦးပုညမှတ်သားချက်
ပုရပိုက်များမှ ကူးယူမှတ်သားချက်များဖြစ်သည်။

ယခုခေတ်မှာ ကျေးလူရှင်မှန်းမသိ မိမှန်း ဖမှန်း မသိ ဆရာ
မှန်းမသိ ဂုဏ်ယိုသူမှန်းမသိ ဟန်ကြီးပန်ကြီး မာနကြီးကြသာ
အချို့ မြို့ပိုင်နယ်ပိုင်များ ရှိကြလေသည်။ ဆရာမိဘ ကျေးလူရှင်
ဂုဏ်ယိုသူများက သူတို့ကို ဘုရားထူးမှ သူတို့ကို ပဆစ်တူတ်ပါး
ရှိသေစွာထိုင်၍။ ဟုတ်ပဘုရား၊ မှန်ပဘုရားဟု လျှောက်နိုင်မှ ဆရာ
မှန်း ကျေးလူရှင်မှန်း ဂုဏ်ယိုသူမှန်း သိယောင် ပြုတတ်ကြလေ
သည်။ ဂါရဝ နိဝါတ မဂ်လာ ပျက်စီးခြင်းယုံကြသာကြောင့်
ဖုန်းကြီး၍။ သက်မရည် သက်ရှည်၍။ ဖုန်းမကြီး ဖြစ်လျက်နေကြ
သည်ကို ထောက်ကြလေဟုလေသာ်။

ရှေးက အုပ်စိုးသာမင်းများသည် ကျေးလူသစ္စာကို သိကြ
သူ များကြသဖြင့် မင်းဂုဏ်မရောက် မာနမကြီး မိမိတို့ ရောင်းရင်း
ဘက် ကျောင်းနေဘက် သူငယ်ချင်းမိတ်ဆွဲများကို တွေ့လျှင်
ရှေးကကဲ့သို့ ပြောဆိုပြီး ကျောသပ်ရင်သပ် ပြုလုပ်ကျေးမွှေးအရည်
အချင်းကို ကြည့်ရှုချီးမြောက် မစသည်တို့ကား ကျေးလူကို မျှော်
ထောက် သိသောမင်းများဟူ၍။ မှတ်သားဖွယ်များကို ရှိသာ
သည်အားလုံးစွာ လိမ္မာလို ကုန်ကြသာသူတို့ သတိမူရန်ဖြစ်
ပေသတည်း။

ဦးပေါ်ဦး ဦးမြတ်ထင်တို့နှင့် ဘိုးတော်မင်းတြားကြီး

တန္နာသန္တက် န္နာလယ်အချိန် လေသာဆောင်တွင် ဖိုးတော်
မင်းတြားကြီးကာ။ ဟဲ့ပေါ်ဦး မှတ်ဆိုးချီးက မောင်မျှော် ရှင်တုတ်
တို့ လာကြတယ်ဟဲ့ တွေ့ကြရဲ့လား။

ဦးမှုံးကြီး အိမ်ကိုလှာလို့ ၂ ခါ ၃ ခါပဲး တွေ့ရသဖြင့် ကောင်းမွန်စွာ ကျွေးမွေးလိုက်ရပါကြောင်း။ သူကို ဝတ်စုံကန်တော့ရာ မင်းဟာ ဘာလုပ်ဖို့လဲးကွယ် မလိုချင်ပါဘူးတဲ့၊ မင်းတို့ ကိုယ့်အသွေးပိုင်သခင်နဲ့ မြဲးစွဲးနေကြဒါကို ငါသိချင် မြင်ချင် ဒါပဲးလို့ ပြောဆိုသွားရာ ပုံဆိုးအဝတ် အတင်းလိုက်ကန်တော့တာ မယူဘူးဘုရာ့ မင်းဒီလိုပေးယင် ငါနောက် မင်းအိမ်မလာဘူး ပြောသွားကထဲးက နောက်ကို မတွေ့ရပါဘူးဘုရား။

ဖိုး။ ။ အေး ငါလဲး ပေးတော်မူတယ် မင်းဟာ ဘာလုပ်ဖို့ လဲတဲ့ ငါကို ဒုက္ခမပေးပါနဲ့တဲ့၊ အတန်တန် ငြင်းပယ်သဟဲ့။ ငါက လျောတော်နဲ့ တင်ပီး ရှိန်းပကားအရောက် ပို့စေရတယ် မောင်မှုံးရှင်တုတ်တို့က ရွှေးကလိုပဲးကွဲ့၊ တယ်ရှိုးဒါကိုးဟဲ့ မြတ်ထင်အိမ် ကော့ မလာဘူးလားဟဲ့။

ထင်။ ။ မှုံးကြီးတော့ မတွေ့ရပါ မယ်မယ်ကြီးနဲ့ ဒေါ်တုတ်တော့ ရောက်လှာတယ်ဘုရား ကျွန်တော်မျိုးကို မြင်တော့ ဒေါ်တုတ်က ဟဲ့ စောက်ရှုံးလို့ အယင်ကလိုပဲးခေါ်ပါသေးတယ် ဘုရား၊ ရွှေကြက်ယက်နဲ့ စကိုင်းကို သွားချင်တယ်ဆိုလို့ ကျွန်တော်မျိုး လိုက်၍ပို့ရပါဘုရား၊ မြို့တွင်းမြို့ပြင် တရုတ်တန်း ယပ်တန်း ယက်ကန်းတန်းများကိုလဲ့ လိုက်၍။ ပြုရပါသည်ဘုရား။

ဖိုး။ ။ ရှင်တုတ်ကလဲး အယင်ကလိုပဲးဟဲ့ ပြောပုံဆိုပုံ မင်းတို့ မယ်မယ်ကြီးနဲ့ ပြောဒါတေမြင်ရမှု ရယ်စရာကောင်းတယ်၊ ခါးတို့လိုက် ပေါင်တို့လိုက်နဲ့ စကားပြောကြဒါ ဝမ်းသာလွန်းလို့ ထင်ပဟယ် နင်တို့မယ်မယ်က ရီနေဒါပဲးဟဲ့။

ဦး။ မှန်ပါ တုတ်တုတ်တော့ မြောက်ဉာဏ်တော် ရေ
ကြည့် နှစ်ဦးတော်အနီးမှာ ဘုရားကျွန်တော်ကို သူမြင်တော့ ဟဲ
စကားတောင်စားလို့ အောင်ပါး ခေါ်လိုက်ထာ သူအနားက
အပေါင်းအဖော်တေက အုန်းကနဲ့ ရီကြတယ်ဘုရား။ အထိမ်း
တော်ကြီးတပါးက အတွင်းဝန် လွှတ်တော်ဝန်ကြီး ဖြစ်ကြောင်း
ပြောပြရာ ဝန်လေး ဝန်ကြီးလေး မသိဘူးအော့ တို့စကိုင်းမှာ
အတူနေကြတုန်းကလိုပဲ့ ခေါ်တတ်တယ်အော့လို့ ပြောပြပါ
သေးတယ်၊ ဘုရား ကျွန်တော်မျိုးက တုတ်တုတ်ကေ အိမ်ကို
လာလည်အုံးလို့ နှုတ်ဆက်ပါး မြတိက်သို့ လှည့်လှာခဲ့ပါကြောင်း
ပါဘုရား။

ဖိုး။ သူတို့ပြန်တော့ ဆိပ်ကမ်းကျအောင် မင်းတို့မယ်မယ်နဲ့
လိုက်ပို့ကြတယ်၊ လျေတော်ပေါ်ကျတော့ ရှင်တုတ်က ပိုင်းတို့
လွန်းတို့ရေ သွားပေါ့ဟေ့ဆိုပါး မျက်ရေများသုတ်သွားရှာတယ်။
သနားစရာကောင်းပေကွယ်၊ မင်းတို့အသိပဲ့ တို့စကိုင်းနေစဉ်က
သင်းတို့လင်မယား ကျေးဇူး တို့အပေါ်မှာ ယိုပါပေတယ်။

ဦး။ မှန်ပါ တလကို တခေါက်နှစ်ခေါက်တော့ ရောက်
ထာပဲ့၊ လာပေတဲ့ ကိုယ်ချည်းလက်ချည်းမဟုတ်ဖူး၊ စားစရာ
သောက်စရာများကို လင်မယား J-ယောက် ထမ်းယွက်ယူလှာ
ဒါပဲ့ ဘုရာ့။

ထင်။ မှန်ပါ ခမည်းတော်နဲ့ မယ်မယ်ကြီးတို့ကို သူတို့
အလွန်ပဲ့ ချစ်တယ် မေတ္တာယိုတယ်ဆိုဒါ ရိုးရိုးဖြောင့်ဖြောင့်ကြီး

ပါဘုရား၊ ကွေ့ကွေ့ကောက်ကောက် ပစ်ကတမျိုးပြော ချစ်
ခင်ယောင်ဆောင်လို့ ဝမ်းတွင်းကတမျိုးည်တဲ့ ကျိုးအာသီး
မျိုးမဟုတ်ပေါင်ပါဘုရား၊ ခမည်းတော် မယ်တော်တို့ထံ ဆူတော်
လပ်တော်ရအောင် ရာထူးစည်းစိမ်ကိုရအောင် ချစ်တဲ့ ခင်တဲ့
ပရိယာယ် အချစ်မျိုး မေတ္တာမျိုးမဟုတ် ပေးဒါကမ်းဒါ ကန်
တော့ဒါ ချိုးမြှောက်သနားတော်မူဒါတွေကိုပင် မယူလိုကြောင်း
အတန်တန် ငြင်းပယ်ပါသည်ဘုရား။

ဖိုး။ ॥ ဟုတ်ပေတယ်မောင်မင်း၊ သက်သက်ရှိုးရှိုး ချစ်ခင်
တဲ့ မေတ္တာပါပေတွေယ်၊ မောင်မျှော်မှာ လယ်ယာယိုသည်ကို ပယ်
တရာ့လောက်ယိုအောင် ပေါ်ဦးက စီမံပေးလိုက် မင်းတိုင်း
အကုန်လွှတ်ကင်းချမ်းသာရန် စီမံပေးလိုက် ခရိုင်ဝန် မြို့ဝန် မြို့သူ
ကြီး ရွှေသူကြီးမှုစဉ်။ မောင်မျှော်ကို အဆင့်အဆိုအခေါ်မယို
စေရာ၊ အထူးသဖြင့် စောင့်ရွှောက်သတိပြုကြရန် လွှတ်တော်က
အမိန့်စာချွန်တော်ကို ခရိုင်ဝန်ထံပို့ လိုက်ရမည်။

ဦး။ ॥ မှန်ပါ အမိန့်တော်မြတ်အတိုင်း ယနေ့ပူးလွှတ်တော်
က အမြန်စေလွှတ် စာချွန်တော်ပို့ပါမည်ဘုရား၊ ကျွန်တော်မျိုး
ကိုယ်တိုင်ကလဲး မှတ်ဆုံးချုံသို့ သွား၍ ဦးမျှော် အလိုယိုတဲ့ မြေ
ကို ပယ်တရာ့ကျော်လောက် ထပ်မံပေးအပ်ခဲ့ပါမည်ဘုရား။

ဖိုး။ ॥ အေး ကောင်းပီကွုယ်၊ အထူးသတိပြုလိုက်ကြနော်၊
မင်းတို့ J-ယောက်စလုံး မမေ့ကြနဲ့ သင်းတို့ကို ငါ အောက်
မွေ့သကွုယ်၊ မိန့်တော်မူပြီးလျှင် အတွင်းဆောင်သို့ ဝင်တော်မူ
လေ၏။

တောင်ငူလဲတောင်ငူ

မောင်းထောင်လဲမောင်းထောင်

တန္နုသောအခါ ညနေ တောင်ဥယျာဉ်တော်တွင် ဖိုးတော်
မင်းကြားက ဟဲပေါ်ဦး ငါတခုသိလိုတယ်၊ သားတော် တောင်ငူ
စားနှင့် မောင်းထောင်သာသနာပိုင် ဆရာတော်ဘုရာတို့ ထွေး
လုံးသတ်ကြကြောင်း မဟာဒါန်ဝါယာတင်ချက်ယိုတယ်၊ မောင်မင်း
သည်အကြောင်းကို မသိဘူးလား။

ဦး။ ။ ကျွန်တော်မျိုးသိလို့ မောင်မြှတ်ထင်နဲ့ ၂ ယောက်
တိုက်တော်သို့ သွား၍။ စုံစမ်းပါတယ်ဘုရား၊ စုံစမ်းတော့ တောင်
ငူမင်းသားဆရာ ဦးတေဇ်ကို သာသနာပိုင် ဆရာတော် အမိန့်နဲ့
ဆင့်ခေါ်၍။ တိုက်တော်မှာ ဘိက္ခပါတီမောက်ပါငြှန်သွားကုန်
ဘိက္ခနီ ပါတီမောက်ပါငြှန်သွားကုန်၊ ခုခွဲသိက္ခာပါငြှန်သွားကုန်
မူလ သိက္ခပါငြှန်သွားကုန် အလွတ်အာရုံနှုတ်တက် အပြန်ခိုင်း
ပါသည် ဘုရား၊ တောင်ငူမင်းသာ ဆရာလဲး ရသလောက်ကို
ပြန်စွမ်းနိုင်ပါသည်။ တချို့၊ သတိချွတ်ယွင်းချက် ယိုသည်များကို
မရရအောင် ပြန်ရမည်ဟု အထပ်ထပ် ခိုင်းပါသတဲ့ ဘုရား
စေခိုင်းဒါကို အလွတ်မရကောင်းလားဟု မင်းသားဆရာကို သဲ
ဒက်ရေ့ဒက် ပေးပါသတဲ့ဘုရား။

ဤအကြောင်းကို တောင်ငူမင်းသား သိ၍။ သူ၏ဆရာ ပင်
ပန်းဆင်းရဲ့လျက် ဖြစ်သည်ကို စိတ်တော် မချမ်းသာ၍။ သာသ
နာပိုင် ဆရာတော် ဘုရားထံ သွားပြီးလျှင် တပည့်တော် ဆရာ

သည် ဝိနည်းတော်များကို ပြန်ဆိုခိုင်းရာ မပြန်နိုင်သော စာများ အတွက် ဝိနည်းတော် သိက္ခာနှင့် ဆန့်ကျင်သော အကျင့်များ လွှဲဒါ ယိုပါသလားဟု လျှောက်ပါသတဲ့၊ ဆရာတော် ဘုရားက အကျင့်သိက္ခာပုဒ်မပျက် လိုက်နာကြောင်း ငါသိသည်၊ သင်း-စာမရလို့ ငါဒဏ်ပေးသည်ဟု မိန့်တော်မူပါသတဲ့ ဘုရား၊ သည် တော့ တောင်ငူစားက စာမရသော်လဲး အကျင့်သိက္ခာမပျက်လျှင် သည်းခံတော်မူသင့်ပါ ဘုရား၊ စာတော့ မေ့တဲ့စာကို နောက် လေ့ကျင့်ပါက မကြာမီ ရပြီးသားစာများ ပေါ်လှာမည် ဖြစ်ပါ ကြောင်း လျှောက်သတဲ့။

ဆရာတော်ဘုရားက မဟုတ်ဖူးမင်းသား သင်း-ဝိနည်းသိက္ခာ ကျမ်းကို အကုန် အရာ ဆောင်ရမည်ကို အရမဆောင်လို့ နောင် မှတ်အောင် ငါဒဏ်ပေးတယ်ဟု မိန့်ပါသတဲ့ဘုရား၊ သည်တော့ တောင်ငူစားက မဟုတ်ပါဘူး ဘုရား၊ အရှင်ဘုရားက ချက်ခြင်း အကုန် ရ ရမည်ဟု အမိန့်ပေးဒါ ချက်ခြင်းတော့ ဘယ်မှာရနိုင် မလဲး၊ ရက်အခွင့်ပေးလို့မှ မရလျှင်သာ အပြစ်ဒဏ် ပေးထိုက်ပါ တယ်၊ အခု အပြစ်ပေးဒါလဲး အတော် ပင်ပန်းနေပါပြီ။ သည်း ခံတော် မူပါဘုရားဟု လျှောက်ပါသတဲ့ ဘုရား။

ဤအခါ ဆရာတော်ဘုရားက နင် ဘာလာ စကားများနေ သလဲးဟု မိန့်တော်မူပြီးတော့ ထွေးခံနဲ့ ပစ်ပေါက်ပါသတဲ့ဘုရား၊ တောင်ငူစားကလဲး ထွေးခံကို ကောက်ပီးတော့ ဆရာတော်ကို ပြန်ပီး ပေါက်ပါရောတဲ့ ဘုရား၊ နောက် ဆရာတော် ဘုရား က ထပီး ခြေနဲ့ကြောက်တော့ တောင်ငူစားက ဖက်ပီးတော့

သတ်ပါသတဲ့ဘူး၊ ဤအခါ တောင်ငူစားနဲ့ ဆရာတော်ဘူး
ထွေးလုံးနေကြတာကို အနီးအနားယို တိုက်အုပ် တိုက်ကြပ်များ
ယိုကြသော်လဲး မဖျင်စုံလို့ ကြည့်နေကြပါသတဲ့ ဘူး။

နောက်မကြာမိ မဟာဒါန်ဝန်ကို အကြောင်းကြား၍၊ မဟာ
ဒါန်ဝန်လာပြီးလျှင် ဖြန်ဖြေတော့မှ ရန်စဲးပြီး တောင်ငူစားသည်
သူ၏ဆရာတော်ကို ပင့်၍၊ ပြန်ပါရောတဲ့ ဘူး။

ဖိုး။ ။ အင်း-တောင်ငူလဲး တောင်ငူပဲး၊ မောင်းထောင်လဲး
မောင်းထောင်ပဲးကွဲ့၊ သို့သော် သည်ကိစ္စမှာ သည်လို့နေလို့
ကြေအေးကုန်ကြမှာ မဟုတ်ဖူး၊ သာသနပိုင် ဆရာတော်ဘူး
ကို ကန်တော့ ဝန်ချရန် တောင်ငူစားကို ငါခေါ်ပေတဲ့ သူလှာ
ချင်မှ လှာမယ်၊ သို့အတွက် သူတို့ နောင်တော် ကျော်ရွှေးကို
ခေါ်စေမှ တော်မယ်၊ ကျော်ရွှေးကို မြို့တော်သို့ ဆန်တက်လာရန်
စာပို့လိုက်၊ အသာတကြည် အေးအေးလာရန် အမိန့်တော်တွင်
ဖော်ပြလေ၊ ယခင်က မှုံးမတ်များ တိုက်ထာကို ထွေးပါး မည်သူ
များ င့်ကို တိုက်ပါလိမ့်ဟု င့်သား ထိတ်ထိတ်ပြာပြာ ယိုနေပါ
အုန်းမယ်၊ အခေါ်လွှတ်တဲ့အခါ မင်းတို့ မယ်မယ်ကို လျှောက်
ထားလေ၊ သူအလိုယိုရာများကို မှာလိုက မှာပါစေကွယ်။

ဦး။ ။ မှန်ပါ သင့်ရာဝန်ကို စေလွှတ်ရန် ကျွန်တော်မျိုး၊ အ
မြန်စီမံပါမည်ဟု လျှောက်ထားပြီးလျှင် မိဖုကြီးထံ ဝင်ကြ
လေ၏။ မိဖုရားကြီးအား အကျိုးအကြောင်း လျှောက်ထားပြီး
သော် နန်းတော်မှ သက်ကြလေသည်။

ဦး။ ။ ဟေ့- မောင်မြတ်ထင် ဖုန်းတော်ကြီးဘုရား အမိန့်တော်မြတ်အရ မောင်ကျော်ရွှေးကိုခေါ်ရန် လွှတ်တော် ဝန်ကြီးများနဲ့ တိုင်ပင်၍၊ စာချွှန်တော်ပို့ရန် ကိစ္စယိုတယ်၊ လွှတ်တော်ကို သွားကြစို့ကွယ်။

ထင်။ ။ အေးကွယ် သည်ကိစ္စကို ချောမောအောင် ဆောင် ယွှက်မှ တော်မယ်ဟေ့၊ ဖုန်းတော်ကြီးဘုရား စိတ်တော်မကြည်လင် ခိုက် ဖြစ်နေတယ်။ လွှတ်တော်ကိုတက်မှ တော်မယ်ကွယ် သွားစို့။

လွှတ်တော်သို့ ရောက်သောအခါ ဝန်ကြီးများက ဘယ့်နှယ် အတွင်းဝန်မင်းတို့ ဘယ်လိုအမိန့်တော်များ ပါ-ပါသလဲး။

ဦး။ ။ အမိန့်တော် ပါဒါက တိုင်းရေးပြည်ရေး မဟုတ်ပါ မောင်းထောင်နဲ့ တောင်ငူရေး ဖြစ်ပါတယ်။

ဝန်ကြီး။ ။ အော်-တန္ထာက မောင်းထောင် သာသနာပိုင် ဆရာတော် ဘုရားနဲ့ တောင်ငူ မင်းသားတို့ သတ်ကြတယ် ဆိုဒါ မှတ်တယ်။

ထင်။ ။ မှန်ပါတယ်၊ သည်ကိစ္စက အရေး အတော်ပဲး ကြီးနေပော့။

ဝန်ကြီး။ ။ သည်အရေးကို ကျွန်ုပ်တို့ လွှတ်တော်က မည် ကဲ့သို့ ဆောင်ယွှက်ရမလဲးပျော်။

ဦး။ ။ အမိန့်တော်အရ လွှတ်တော်က ရန်ကုန်ဝန်ကြီး မောင်ကျော်ရွှေးကို ခေါ်ရမယ်ပျော်။

ထင်။ ။ ဟုတ်ကဲ့ ခေါ်သော်လဲး အတင်းအကြပ် မဟုတ်၊ ချမ်းသာစွာ ရွှေဘွားတော်အောက်သို့ ဆန်တက်လှာရန် ဖြစ်ပေ သဗျားပျော်။

ဝန်ကြီး။ ။ ဒါမှာတော့ ဘုရားအမိန့်တော်ကို နာခံရသည် အတိုင်း ဝန်ကြီးတို့ ကြားစာတွင် ကိုယ်စိတ် J-ပါး ချမ်းသာစွာနှင့် ရွှေဘွားတော်အောက်သို့ ယိုခိုးလှာရောက်ရန် အလိုတော်ယိုတော် မူကြောင်းဟု ၂ ကြောင်း စာချွှန်တော်နဲ့ ပို့ရမှာပေါ့ အတွင်းဝန်မင်းတို့။

ဦး။ ။ ကောင်းပါပေါ်ဘျား၊ တောင်ငူစားကို မောင်ကျော် ရွှေးမှုနိုင်သူဗျာ၊ သူလာမှ တောင်ငူမင်းသားကို နေရာကျ စီမံရန် လွှဲအပ်ပေလိမ့်မပျံ။

ဝန်ကြီး။ ။ ကောင်းပါပေါ်တယ် အတွင်းဝန်မင်းတို့၊ ယနေ့ပဲး လျှမြန် စေလွှဲတ်တော် မူကြောင်းကိုသာ ရွှေနားတော် သင့် စေလိပါကြောင်း။

ထင်။ ။ ကောင်းပါပြီ-ညံးလာခံမှာ ရွှေးဦးစွာ ရွှေနားတော် သင့်ရပါလိမ့်မယ် ဝန်မင်းတို့။

ဝန်ကြီး။ ။ ခက်ပုံက သာသနာပိုင် ဆရာတော် ဘုရားနဲ့ သားတော် တောင်ငူမင်းသား ဖြစ်တော့ ဖုန်းတော်ကြီး ဘုရားအကြံရ ခက်သည်ဟု သဘောရပေတယ်ပျံ။

ဦး။ ။ ဟုတ်ပါတယ်၊ ဒါကြောင့် မောင်ကျော်ရွှေးကို ခေါ်စေ အမိန့်တော်မြတ် မှတ်ထာပါဘဲပျံ။

ထင်။ ။ နှုံးကျွန်းတော်များ သွား.....

ဝန်ကြီး။ ။ ကောင်းပါပြီ-ကောင်းပါပြီ။

လွှဲတ်တော်ဝန်ကြီးတို့က ရန်ကုန်ဝန်ကြီးထံ စာချွှန်တော်နှင့် လျှမြန်တော် စေလွှဲတ်လိုက်လေ၏။

လျှမြန်တော် ရန်ကုန်သို့ရောက်၍၊ အစေခံဝန်ထောက်များ ဝန်ကြီး အိမ်သို့ သွားပြီးလျှင် အမိန့် စာချွန်တော်ကို ဆက်လေ၏။

ဦးကျော်ရွေး။ ။ အင်း-အမိန့်တော်က ကြီးကျယ်သောကိစ္စ မဟုတ်ပေ။ အတွင်းမှုအရေးဖြစ်၍၊ တိုင်ပင်ရန် လက္ခဏာနှင့် တူတယ်။ နောက် ၅-ရက်ကြာလျှင် ဆန်တက်လှာမည် မောင်မင်းတို့၊ ဝန်ထောက်များနဲ့ လျှတော် အမှုထမ်းတို့ စားနပ်ရိက္ခာ အပြည့်အစုံ ယိုကြရန် အိမ်တော်က ထုတ်ယူသွားကြ၊ အထက်သို့ မဆန်မိအတွင်း တိဂုံဆံတော်ရှင် စေတီတော်ကြီး၊ ဆူးလေစေတီ သံလျှင် ရှင်ပင် ကျိုက်ခေါက်စေတီ ကျိုက္ခာဆံစေတီ၊ ကျိုက်မဲးသံခရိုစေတီများကို သွား၍၊ ကြညည့်ပူးလော်ကြရမည်ဟု မိန့်တော်မူလိုက်လေ၏။

လျှတော် အမှုထမ်းတို့လည်း ရန်ကုန်ဝန်ကြီး အမိန့်အတိုင်း မြို့ကို လှည့်ပတ်၍၊ ဘုရားများကို အစွေအနှစ်သွားရောက်ဖူးမျှော်ပူးလော်ကြလေသည်။

ရန်ကုန် ဝန်ကြီးလည်း မှန်ကင်းဆရာတော်၊ သွေးဆေးကန် ဆရာတော်၊ စဉ်ပါဆရာတော်၊ ကျားကူးဆရာတော်၊ ဆားစား ဆရာတော်၊ ခယားပင် ဆရာတော်၊ စကြာဝန်ကြီး ဆရာတော်၊ ဒူးရင်း ဆရာတော်၊ မိဖုရား ခင်ဆိုး ဆရာတော်၊ ညောင်ပင်ဖျေး ဆရာတော်၊ သစ်ဆိမ့်ဆရာတော်၊ ပေတော်ကုန်းဆရာတော်၊ ထန်းတော်ဆရာတော်၊ ဆားလင်း ဆရာတော် များကို ပင့်ဖိတ်၍၊ ဆွမ်းကျွေး လူ။ဒါန်းပြီးသော် ငါးရက်စွဲသောအခါ ရွှေသွားတော်အောက်သို့ ဆန်တက်လေ၏။

လျှတော်နှင့် ဆန်တက်ရာ ၁၅-ရက်နှင့် အမရပူရမြို့၊ ဆိပ်ကမ်းသို့ ရောက်လေ၏။

ရွှေမြို့တော်က ဦးပေါ်ဦး ဦးမြတ်ထင်တို့လည်း ရန်ကုန်ဝန်ကြီး ဆိုက်ရောက်မည့်အချိန် တွေ့ဆုံးရန် ဆိပ်ကမ်းသို့ဆင်းရှု။ ကြိုးဆိုနှင့် ကြရာ တွေ့ဆုံးကြုံလေ၏။

ရွှေး။ ။ မွန်းပေါ်ဦး မြတ်ထင်တို့လားဟေ့၊ မာကြရဲ့ နော်။

ဦး။ ။ အေးကွယ် သူငယ်ချင်း မာကြပါရဲ့၊ မင်းကို တို့လာ ၍ ကြိုးနေတယ်ကွဲ့၊ မင်းတို့ကော ကျွန်းမာကြရဲ့နော်-။

ထင်။ ။ သူငယ်ချင်း မေတ္တာကြောင့် ကျွန်းမာရဲ့ကွယ်၊ သူ ငယ်ချင်းလဲး အားလုံးအခြေအရံများပါ ကျွန်းမာရဲ့နော်။

ရွှေး။ ။ အေးကွယ်၊ ရတနာသုံးပါး ဂုဏ်ကျေးဇူးကြောင့် ခေါင်းမခဲ့ လည်မနာ ကျွန်းမာချမ်းသာပါ၏ကွယ်၊ မင်းတို့ အားလုံး ကျွန်းမာကြသည်ကို ကြားရဒါ ဝမ်းမြောက်ခြင်း ဖြစ် ပါတယ် သူငယ်ချင်းတို့။

ဦး။ ။ သူငယ်ချင်း ကျွန်းမာချမ်းသာသည်ကို ကြားရသဖြင့် တို့က အလွန်ပဲး ဝမ်းမြောက်လှပါတယ်ကွယ်။

ထင်။ ။ ဤလိုကျွန်းမာကြောင်း ချမ်းသာကြောင်း သို့ရ ခြင်းသည် ကောင်းသောလပ် ကောင်းသောမင်းလာကြီး ဖြစ်ပါ ပေတယ်၊ လောကမှာ ဘယ်လိုပဲး ရာထူး ဂုဏ်ထူးကြီးကြီး ဘယ် လိုပဲး ဥစ္စာပစ္စည်းပေါ်ပေါ် ဘယ်လိုပဲး ကြွယ်ဝကြွယ်ဝ ဘယ်လိုပဲး ခမ်းခမ်းနားနား တို့က်ကြီးတာကြီးနဲ့ နေနေ ချမ်းသာသည်

မဟုတ် အနာရောဂါကင်းယှဉ်း၍၊ ကျွန်းမာခြင်းသည် ချမ်းသာ ခြင်းအစစ် ခေါ်ရမတဲ့၊ အနာရောဂါကင်း၍၊ ကျွန်းမာခြင်း သည် ကောင်းသောလပ်ကြီးဖြစ်တယ်။ ကောင်းသော ချမ်းသာ ခြင်းဖြစ်သည်ဟု မြတ်စွာဘုရားဟောတော်မူတယ်။ သို့ကြောင့် ကျွန်းမာသော မဂ်လာကြီးကို ရကြခြင်းကိုကား ချမ်းသာခြင်း အစစ်ကို ရကြပေသည်ဟု ဝမ်းမြောက်ကြပေတော့ သူငယ်ချင်းတို့။

ရွှေး။ ။ နှီး-ကျွေးလူးရှင်ခမည်းတော် မယ်တော်ကြီးတို့နဲ့ သားတော် သိုးတော်များကော ကျွန်းမာတော် မူကြပါလား ကွဲယ်။

ဦး။ ။ အားလုံးပဲး ကျွန်းမာတော်မူကြပါရဲ့။

ရွှေး။ ။ ကောင်းပါလေကွဲယ်၊ ကျွန်းမာကြတယ်လို့ ကြား ရဒါ မွန်မြတ်ထင်ပြောသလို ကောင်းသောလပ်ကြီး ကောင်း သောမဂ်လာကြီးကို ရသဖြင့် အလွန်ပဲးဝမ်းမြောက်ခြင်းဖြစ်ရ ပါပေကွဲယ်၊ နှီး-ငါ့ကို ခေါ်တော်မူဒါ အကြောင်းသိယင် ပြော ကြပါအုန်းကွဲ့။

ထင်။ ။ အောင်မယ် ဒါတေ မေးမနေနဲ့ မင့်အိမ်တော်ရောက် မူ မင်းရှင်းရှင်းလင်းလင်း သိရအောင် အတ်ခင်းပြမယ်၊ ကိုင်း- သွားကြစို့။

ဦးကျော်ရွှေး အိမ်တော်ရောက်၍ဆွေးနွေးကြခြင်း

ရွှေး။ ။ ကိုင်း- မင်းတို့အတ်ကို ခင်းကြပါအုန်းကွဲ့။

ဦး။ ။ မင်းကို ခေါ်ဒါ အခြားအကြောင်းကြောင့် မဟုတ်ဖူး။ သားတော် တောင်ငူမင်းနဲ့ သာသနာပိုင်ဆရာတော်ဘုရားထွေးလုံးရှစ်ပတ် သတ်ပုတ်ကြ၍။ ခေါ်ရတာ မောင်ကျော်ရွှေးရဲ့။

ရွှေး။ ။ အို-ဟုတ်လား- ဖြစ်မှဖြစ်ရလေခြင်းကွယ်၊ အနားက ဖျင်မဲ့သူများ မယိုကြလို့လား၊ သူငယ်ချင်းတို့ ဟု ဆို၍ ရင်ပတ်ကို တီးလေ၏။

ထင်။ ။ တိုက်အုပ် တိုက်ကြပ် ကိုယ်တော်များ ယိုကြပေမဲ့ မဖျင်စုံလို့ ကြည့်နေကြတယ်၊ နောက်မှ မဟာဒါန်ဝန် သိ၍။ လှာရောက်ဖြန်ဖြေမှ ရပ်စဲသွားကြသတဲ့ကွဲ့။

ရွှေး။ ။ မူလဖြစ်ရင်း အတ်ကို လှန်၍ ပြောစမ်းပါအုန်းကွဲ့။

ဦး။ ။ သည်လိုကွဲ့၊ တောင်ငူမင်းသားဆရာက ဝိနည်းခုဒ္ဓသိက္ခာကို အရမဆောင်ကောင်းလားလို့ သာသနာပိုင်က သဲဒက်-ရေဒက်-ပေးသတဲ့၊ ဒါကို တောင်ငူမင်းသား သိတော့ အကြိမ်ကြိမ် တောင်းပန်သည်ကို သာသနာပိုင်က စိတ်တော်ဆိုးလာတယ်ထင်ပ မင်းသားကို ထွေးခံနဲ့ ပေါက်ကရော၊ ပေါက်တော့ မင်းသားက ခံပီးပေါက်ကရော။ ပေါက်တော့ သာသနာပိုင်က ခြေနဲ့ ထပီး ကန်ရော၊ ကန်တော့ မင်းသားက ထပီး ဖက်သတ်ကရော၊ သတ်တော့ သာသနာပိုင်လဲး ဖက်သတ်ကရော၊ တယောက်တယောက် မလွှာတ်ကြပဲး ထွေးလုံးရှစ်ပတ် ယိုနေကြ ဒါပေါ့လေ၊ အဲးဒါ ခမည်းတော်ရွှေ့ရောက်တော့ သိရပါလိမ့်မယ် သူငယ်ချင်း။

ရွှေး။ ။ နှို- သည်အကြောင်း ခမည်းတော်ဘုရားသိတော်
မူတော့ မည်သို့ မိန့်တော်မူသလဲး။

ဦး။ ။ ခမည်းတော်ဘုရားက “အင်း- တောင်ငူလဲး တောင်
ငူပဲး၊ မောင်းထောင်လဲး မောင်းထောင်ပဲး”ဟု မိန့်တော်မူဒါ
ပဲးကွဲ့။

ရွှေး။ ။ မိန့်တော်မူပုံနှယ် တယ်ပီးတော့ နေရာကျကွောယ်ဟု
ဆို၍ များစွာရယ်လေသည်။

ဦး။ ။ ထမ်းလှာဒါတေက ဘာအိုးတေလဲးကွဲ့၊ များလှချည့်
ကလား။

ရွှေး။ ။ မင်းတို့စားဘို့ ငါးခူ ငါးပိကောင်အိုးကွဲ့။ စာ
ဒည်းသီး ဆားရေစိမ်အိုးကွဲ့။ ဒလဘက် ကော့မှူးချောင်းက
ထွက်တာဟော၊ ပီးတော့ မြောင်းမြောင်းက ရွှေမှုငါးပိကလေးကွဲ့။
မင်းတို့ J-ယောက် အိမ်တော်သို့ တလုံးကျစီ နက်ဖြန်ငါပိုလိုက်
မယ်။

ထင်။ ။ ကောင်းပါကွောယ် မင်းက သတိရလို့ ပိုတိုင်း တို့မ
ပြတ် စားရပေါ်တယ် ကျေးဇူးကြီးမားပါပေကွောယ်။

ဦး။ ။ တို့ J-ယောက်က ပို့လိုက်တဲ့ ထန်းလျက်အိုး
သကာအိုး ပရစ်ကြော် ထိုးမျှ ဝါဆိုနဲ့တဲ့ မနော်နွယ်သရက်
သီးများကော ကောင်းမွန်စွာ ရောက်ပါရဲ့လား။

ရွှေး။ ။ ရပါရဲ့ သူငယ်ချင်းတို့၊ သည်လိုပေါ့ကွောယ် မင်းတို့
ကပိုလိုက်တဲ့ ဝတ်စုံများ စားဖွယ်များကိုလဲး ရပါတယ်။ စားဖွယ်

များကိုတော့ ကျောင်းကန်ဘူရားပို့ သက်ကြီးယွယ်ကြီးများ ဒါနပြု အဝတ်အထည်များတော့ အမြဲးပဲးဝတ်ဆင် နေရပေသက္ကာယ် မင်းတို့ကျေးလူးလဲး ကြီးပါပေတယ်။

ဦး။ နက်ဖြန်နံနက် တချက်မတီးမိ မယ်တော်ကြီးထံ ဝင်ဟေ့ တချက်တီးတော့ အတွင်းတော် ညီလာခံဝင်မယ် မင်းနန်းတော်က စောင့်ပီးတော့ တို့အရောက်ကို ကြည့်ပီးတော့ ခစားတာပေါ့ကွယ် ကိုင်း ပြန်အုန်းမယ်။

ရွှေး။ အေးကွယ် J-ချက်တီးခါနီးပြီ ပြန်ကြပေအုန်းတော့ မင်းတို့နဲ့ တွေ့ရအိ ငါဝမ်းမြောက်တယ်ဟေ့ ဆို၍၏။ ဝင်းတော် တံခါးပေါက်ဝကျအောင် လိုက်၍ပို့လေသည်။

ရန်ကုန်ဝန်ကြီး မိသားဂထံဝင်ခြင်း

နံနက်တချက်မတီးမိ ဦးကျော်ရွှေးသည် ရှိခိုးလက်ဆောင်တော်များနှင့် နန်းတော်မိဖုံးရားအဆောင်တော် သို့ ဝင်လေ၏။

မိဖုံးရားကြီး။ ဟဲ့ ကျော်ရွှေးလား၊ နင်မာရဲ့နော် နင့်မယား သားသိုးများကော မာကြရဲ့လား။

ရွှေး။ မှန်ပါ မယ်မယ်ကြီး မေတ္တာရေကို ခံယူရပါသဖြင့် ကျော်မာကြောင်းပါ ဘူရား။

မိဖုံးရားကြီး။ ဘာအိုးတေလဲးဟဲ့ များလှပါကလား။

ရွှေး။ မှန်ပါ မယ်မယ်ကြီး သုံးဆောင်တော်မူရန် ငှက်ပျောဖက်စိမ်းအုပ်တဲ့ ပုံးတော်ရေအိုး င့်လုံးက သန်လျှင်ကျော်း

သောက်တော်တွင်းက ရေပါဘုရား၊ သည်စဉ်အိုးက ဒလမြို့၊ ဖက်
ယားကြီးအင်းက ငါးခု ငါးပိကောင်ပါဘုရား၊ သည်စဉ်အိုးက
ဒလမြို့၊ ကော့မျှူးချောင်းက စာကလေး ဒည်းသီး ဆားရေစိမ်
ပါဘုရား သည်စဉ်အိုးက မြောင်းမြေမြို့က ရွှေမံကလေး ငါးပိပါ
ဘုရား။

မိဖုရားကြီး။ ။ စဉ်အိုးများ တယ်ချောပါကလားဟဲ့၊ ဘယ်
ကထွက်တဲ့ စဉ်အိုးများလဲး။

ရွှေး။ ။ တွဲတေး မူးလမန်း အရပ်က ထွက်ပါကြောင်းပါ
ဘုရား။

မိဖုရား။ ။ ဘယ်လူမျိုးများ လုပ်ထာလဲးဟဲ့။

ရွှေး။ ။ မှန်ပါ ယုမ်းလူမျိုးများ လုပ်ကြပါဘုရား။

မိဖုရား။ ။ အိုးလုပ်သူ အတော်များသလား။

ရွှေး။ ။ မှန်ပါ အီမ်ခြေ ၁၀၀ ခန့်ယိုပါဘုရား။

မိဖုရား။ ။ သည်အိုးကြီးက ဘာတေတုန်းဟဲ့။

ရွှေး။ ။ ထန်းမနိုင် အရပ်က ချက်တဲ့ ဆားအိုး ဖြစ်ပါ
ကြောင်းပါဘုရား၊ သည်အိုးကတော့ ပဲးခိုးအရပ်ကချက်တဲ့ ဆား
ပါဘုရား၊ သည်အိုးချောကြီးများက ထိုင်းဂနိုင်းအရပ်က လုပ်တဲ့
ရေအိုးပါဘုရား၊ သည်အချောအိုးကလေးများကတော့ ဒလမြို့
မရမ်းရွာကလုပ်တဲ့ အိုးပါဘုရား၊ သည်ကောင်းသင်ဖြူးကြီးများ
ကတော့ ဓနဖြူးမြို့က ထွက်သော သင်ဖျာ ဖြစ်ပါဘုရား။

မိဖုရား။ ။ အင်း-တော်ပေကွယ် တော်ပေ၊ ကျောင်း ကန်
ဘုရားကို ဦးစွာလှုဗျို့အိန်းရမယ်ဟဲ့၊ နှို့- နှင့်နယ်များမှာ ချမ်းသာ
ဝပြောစွာယိုကြပါရဲ့လား။

ရွှေး။ ။ သာယာစွာယိုပါကြောင်းပါဘုရား။

မိဖုရား။ ။ နှင်ရန်ကုန်မှာ အုပ်ချုပ်နေရဒါ နေဝင်ဘူရင်ပဲး
နော် သည်ရာထူးကြီး ဂုဏ်ကြီးကို ရသည့်အတွက် မီးဝေးချိပ်
မာဆိုသလို သူတပါးသီးပျိုများကို နိုင်ထက်ကလူများ သိမ်းယူ
ကျင့်ကြံနေသလားဟယ်။

ရွှေး။ ။ မယ်မယ်ဘုရား အထောက်တော်လွှတ်၍။ စုံစမ်း
တော်မူပါ။ မကောင်းနဲ့ထွက်ခဲ့ပါလျှင် ကျော်ရွှေးကို အဆုံးစီရင်
တော်မူပါဘုရား။

မိဖုရား။ ။ ကောင်းပလေတယ်၊ ဒါမျိုးကို ငါက ကြားချင်
တယ်၊ သေတွေ့ အပါယ်မရောက်အောင် ကိုယ့်ကိုယ်ကို ကိုယ်
ချစ်ရမဟု့ နော်-ကြားလား။ နှီး-နှင့်ပေါ်ဦး မြတ်ထင်တို့နဲ့
တွေ့ပလား။

ရွှေး။ ။ လျှေတော် ဆိုက်တုန်းက သူတို့ ၂ ယောက် လာကြို့
ကြပါသည် ဘုရား၊ သူတို့နဲ့အတူ ကျွန်တော်မျိုးအိမ် သွားကြပါ
သည်၊ အိမ်ရောက်သောအခါ စကားပြောပီးနေကြရာ ၂-ချက်
တီးခါနီးမှ ပြန်သွားကြပါ ဘုရား။

မိဖုရား။ ။ ဒါဖြင့် နင့်ကို ခေါ်တော်မူဒါ သူတို့ပြောလို့ သိ
ပြီမဟုတ်လား။ သိယင် တချက်တီးခါနီးပြီ ထွက်တော်မူတော့
မယ် ရွှေ့တော်သွားခစား အမိန့်တော်ကို နာခံချော်။

ဦးကျော်ရွှေး ညီလာခံဝင်ခြင်း

ညီလာခံနှိုက် ဦးပေါ်ဦး ဦးမြတ်ထင်တို့ ခစားလျက် ယုံကြ
သည်၊ ဦးကျော်ရွှေး ဝင်၍။ ခစားလေ၏။

ဖိုးတော် မင်းတြားကြီး ထွက်တော်မူပြီးသော် ညီလာခံနှိက်
မြေထဲ့မြို့စားလား မောင်မင့်။

ရွှေး။ ။ မှန်ပါကြောင်းပါဘုရား။

ဖိုး။ ။ မောင်မင်း-မယား၊ သား-သွီး အခွဲအရံတို့ ကျွန်း
မာကြရဲ့လား။

ရွှေး။ ။ ဖုန်းတော်ရိပ်ကို ခိုလှုံးရပါသဖြင့် ကျွန်းမာကြပါ
ကြောင်းပါ ဘုရား။

ဖိုး။ ။ မောင်မင်းနယ်ပယ်ကော ဝပြောသာယာစွာ ယိုကြ
ပါရဲ့လား။

ရွှေး။ ။ မှန်ပါ-ရတနာ သုံးပါကို မပြတ် ဆည်းကပ်ကြ
လျက် သာယာချမ်းသာစွာ ယိုကြပါကြောင်းပါဘုရား။

ဖိုး။ ။ ပြီးတော်မူလျက် နှီး-မောင်မင်း ဆင်တော် အစွယ်
များ ကိုဗျားသေးသလား။

ရွှေး။ ။ ဖုန်းတော်ကြောင့် ယခု အင်မတန် လှု၍။ နေပါ
ကြောင်းပါဘုရား။

ဖိုး။ ။ မောင်မင်း လက်အောက်ယို မြို့ဝန် မြို့သူကြီး၊ ရွာသူ
ကြီးတို့က မတရားဒါတွေ ပြုကျင့်သောကြောင့် ငါကျေးတော်
မျိုး ကျွန်းတော်မျိုးတို့က မခံနိုင်ကြသဖြင့် ခရှင်ဝန်ကြီးထံ ပေါက်
ရောက်အောင် လျှောက်ထားကြရော၊ လျှောက်ချက်အရ အမှု
ထင်ယူားရော၊ မြို့ဝန် မြို့သူကြီးတို့က မယားကိုစေလွှတ်-သွီးကို
စေလွှတ်-ရင်းမယားတို့က ငိုယိုရီးတော့ ကျွန်းတော်မျိုးမတို့ကို
သနားတော်မူပါ၊ ရာထူးမှ ပြုတ်သွားယင် ထမင်းက်ပါတော့

မယ်ဟု သနားအောင် လှာ၍၊ ထိပိပွတ်ပွတ် လုပ်ယင် မြို့ဝန်-
မြို့သူကြီး ရွာသူကြီး ချမ်းသာစေ၊ ဝါ၏၊ ကျေးတော်မျိုး ကျွန်
တော်မျိုးများကို နစ်နာစေဟု အမိန့်အကာများ ပေးသလား
မောင်မင့်။

ရွှေး။ ။ ဤကဲ့သို့ မျက်နှာ တံ့ထိုးကို လိုက်၍၊ မတရား မပြု
ပါ၊ ကျေးတော်မျိုးများနှင့် မြို့ဝန်-မြို့သူကြီး-ရွာသူကြီးများကို
သင့်တင့်စေ၍၊ အရှည်သဖြင့် ရိုသေကြေရန် မြို့ဝန်-မြို့သူကြီး-ရွာ
သူကြီးတို့က လွန်လျှင်လဲး နောင်ကို သို့လို မပြုမကျင့်ကြရန် ပြော
ဆိုဆုံးမ၍။ ကျေးတော်မျိုးများတို့ ကျေနပ်ကြအောင် ပြုလုပ်စေ
ပါသည်ဘုရား၊ ကျေးတော်မျိုးတို့ လွန်လျှင်လဲး မြို့ဝန်-မြို့သူကြီး
ရွာသူကြီးတို့ကို တောင်းပန်ဝန်ချစေ၍၊ သင့်တင့် ညီညွတ်အောင်
ဖြစ်စေပါသည်ဘုရား၊ မြို့ဝန်-မြို့သူကြီး-ရွာသူကြီးတို့နှင့် ကျေး
တော်မျိုး အပေါင်းတို့သည် ရေနှင့်ကြာ ကဲ့သို့ အားနှယ်ဝမ်းချမ်း
သင့်တင့် ညီညွတ်ကြလျက် ယိုနေကြကြောင်းပါဘုရား။

ဖိုး။ ။ အင်း-တော်ပေါ့ မောင်မင်း- တော်ပေါ့၊ သာဓု-
သာဓု-သာဓု ငါ ကြားတော်မူးရခြင်းသည် အလွန်ဝမ်းမြောက်
တော်မူးခြင်း ဖြစ်ရပေတယ်။ မြို့နယ်ကျေးရွာ အုပ်ချုပ်သော
မင်းတို့သည် တံ့ထိုး ၃ ပါး အဂတီလေးပါးကို ငဲ့ယင် လိုက်စား
ယင် မြို့နယ်ကျေးရွာ မပြိုမ်မဝဝ ယိုတတ်သည်။ မပြိုမ်မဝဝယိုခဲ့
ယင် ခံစားရသော မင်းစည်းစိမ် ကလေးသည် ဘာမျှမဟုတ် ဖြစ်
လိမ့်မယ်၊ လိုချင် တပ်မက်မောတဲ့ လောဘသည် တိုင်းပြည်မည့်
ပျက်စီးကြောင်း မိမိကိုယ်အသက်စည်းစိမ်မည့် ပျက်စီးကြောင်းဖြစ်

တတ်တယ်၊ လောဘတည်းဟူသော လူဆိုးလူမိုက် ရန်သူနှင့်တူသော အယုတ်တရားကို ကြပ်ကြပ် သတိထား၍၊ ပညာ တည်းဟူသော ပုံးလက်နက် အမြောက်နဲ့ မကြာမကြာ ပစ်ခတ်မှ အနားကို မကပ်နိုင်ပဲး သူပြေးထွက် ရွှေ့ချိခဲ့သော် နိုင်ငံတော်သာယာ အေးချမ်းခြင်း ယိုချေမည်။ ငါတို့သည် အုပ်စိုးသော ဘုရင် မင်းမြတ်နှင့် တူအောင် အေးချမ်းစွာ မင်း၏ စည်းစိမ်တော်ကို ခံနိုင်ချေမည်။

မောင်မင်းတို့ ဝန်စုမျှုံစုများသည် နိုင်ငံတော်အညွှေ့ ဝန်ထမ်းဖြစ်ကြသောကြောင့် မိမိတို့ အုပ်စိုးရသော ခရီးငြိမ်မြို့နယ်များကို မတိမ်းမစောင်း မမြောက်ရအောင် ကိုယ့်ခရီးငြိမ် ကိုယ့်မြို့၏။ ဝန်ကို ထမ်းကြရမည်။ တည့်တည့်မတ်မတ် ထမ်းဆောင်ကြပါယင် ခရီးငြိမ်-မြို့-ရွှာ အေးချမ်း သာယာခြင်းကို ရသဖြင့် ကျေးတော်မျိုး ကျွန်တော်မျိုး အပေါင်းတို့ ဝမ်းမြောက်ဝမ်းသာ ယိုကြလိမ့်မယ် မောင်မင်း၊ ကြပ်ကြပ်သတိထားနော်၊ တယောက်ချင်းသာ ကိုယ်ဖို့ရှာသည် သတ္တဝါပေါင်း ဆင်းရဲးကြောင်းဟု ရွှေးပညာယိုကြီးတို့ စပ်ဆိုတော်မူသော လက်ဗာအရ မဖြစ်ကြစေနဲ့ နော်၊ ကိုယ်သေတဲ့အခါ သူတပါးနှင့် ကျေးတော်မျိုးများ အားရဝမ်းသာ မဖြစ်ရစ်ကြစေရန် အထူး သတိပြုကြဟဲ့နော်- ကြားလား။

ရွှေး။ ။ မှန်ပါ အရှင် ဖုန်းတော်ရိပ်ကို ခိုလုံး၍၊ တိုင်းစွန်ပြည်နား နယ်ဖျားဖြစ်သော အလုံတော် ဦးကင်းနေရာနှိုက် နေဝင်ဘုရင် အဖြစ်ကဲ့သို့ ခန့်ထား သူကောင်းပြုတော်မူသည်ကို ခံရ

ပါသဖြင့် ငါမင်း-ငါချင်းဟု ရာထူးဂုဏ်မှနတက်လျက် မတရား သော အရာများကို မြှုမြန်ခန့်မျှ မပြုလုပ်ထံပါကြောင်း၊ ဘုရား ဆုပန် မင်းယောက်၏ ဖြစ်လှာတဲ့ဘဝကို ရပါသဖြင့် ထိုရနိုင်ခဲ့ သော ဘဝကြီးကို ဆုံးရှုံးစေရန် အပါယ်ငရေးနှိုက် နစ်ပွန်းများ ပါးစေရန် ယခုပစ္စကွဲဘဝနှိုက် ခံစားရတဲ့ ရာထူးကလေးနဲ့ အ ပါယ်ငရေးကို မလဲးထံပါကြောင်းပါဘုရား၊ ထိုခံစားရလဲ့၊ ရာထူး ဂုဏ်ကလေးနဲ့ အပါယ်တံခါး ပိတ်ပြီး နိဗ္ဗာန်ဝင်ရန် တံခါးပွင့် ရန်-ဖွင့်ရန်ကိုသာ သဘော အမြဲးထားလျက် ထိုပါကြောင်းပါ ဘုရား။

ဖိုး။ ။ အင်း-တော်ပေတယ် မောင်မင်း၊ မင်းတို့ ငတို့မှာ ဘဝ-ဘဝက ကုသိုလ် ပါရမီ ကောင်းကြသဖြင့် ကျိုပစ္စပွဲန် ကာလနှိုက် ခံစားကြရပေတယ်၊ အဲးဒါ နောက်က ကောင်းလို့ ခု, ကောင်းကြပေတယ်၊ ခု, ကောင်းကြမှ နောင်ကိုလဲး ကောင်း ကြပေမယ်၊ မမှားကြတဲ့ လူရယ်လို့ မယိုကြဘူးဟဲ့၊ အနည်း ငယ်တော့ မှားယွင်းကြသည် ချည်းပဲးဟဲ့၊ သို့သော် မှားယွင်း ကြောင်းကို သိလျှင် ဝန်ခံ၊ နောက်ကို မမှားရအောင် ကြပ်ကြပ် ဆင်ခြင် သတိ သမ္မတည် တရားကို မပြုတ် နှလုံးသွင်းပလားဆိုယင် အမှားကြီးက အမှားကလေး၊ အမှားကလေးက အလျဉ်းပ ပျောက်၍၊ အကောင်းချည်း ဖြစ်လှာလိမ့်မယ်၊ ပစ်က လူကြား ကောင်းအောင် လူရှိသေအောင် ပကာသန ပြုလုပ် ဟန်ဆောင် တတ်တဲ့ အလေ့ဆိုးကို မလေ့မကျင့်ကြနဲ့နော်။

ရွှေး။ ။ ခရိုင်နယ်ပယ်နှိုက် အုပ်ချုပ်နေရခြင်းမှာလဲး ကြီး တဲ့အမှု ငယ်အောင်၊ ငယ်တဲ့အမှုကို ပပျောက်အောင် စီမံခန့်ခွဲ

နေရပါကြောင်းပါ။ အမှုဖြစ်တိုင်းသာ အမှုနဲ့ တူအောင် စီရင်ရ^၁ မည်ဆိုယ် အမှုထမ်း အရာထမ်းနဲ့ ကျေးတော်မျိုးတို့ ခံနိုင်ကြ^၂ မည် မဟုတ်ပါ။ အသွားနဲ့ သင့်သူကို အနှောင့်၊ အနှောင့်နဲ့ သင့်သူကို အပြား၊ အပြားနဲ့ သင့်သူကို ဒုတ်၊ ဒုတ်နှင့် သင့်သူကို ကြိမ်၊ ကြိမ်နဲ့သင့်သူကို ကြိုး၊ ကြိုးနဲ့သင့်သူကို တတောင် စသဖြင့် ကြောက်ရွှေ့။ ထိတ်လန့် နောက်နောင်ကို မပြုကျင့်ဝံကြ^၃ အောင်သာ စီမံ ဆောင်ယွက်ရပါကြောင်း၊ မည်သည့်နည်းနှင့် မဆို ရာဇဝတ်ရေး၊ ခိုးသေးမီးဖွား မတောက်မပွားစေရ၊ အေးချမ်းအောင် စီမံ ဆောင်ယွက်နှင့်ခြင်းသည် အကောင်းဆုံး ဖြစ်ပါကြောင်းပါ။ ဖုန်းတော် ကြိုးလှသော ဘုရား-ရွှေနားတော်ကြားရခြင်းသည် ချမ်းအေးကြည်လင်တော်မူရန်ဖြစ်ပါကြောင်း ကျွန်ုတော်မျိုး အုပ်ချုပ်ရသော ခရီးနယ်အတွင်းနှိုက် မြိုတင်းနေထိုင်ကြသော ကျေးတော်မျိုး ကျွန်ုတော်မျိုးများနဲ့ အုပ်ချုပ်ရသော အရာယို အမှုထမ်းတို့သည် ညောင်ရေအိုးနှိုက် ပန်းမညိုးသက္ကာသို့ ယိုပါကြောင်းပါ ဘုရား။

ဖိုး။ အင်း-ဟုတ်ပါပေမောင်မင်း တိုင်းရွင်ပြည်ရှင် ဘုရင်မင်းမြတ်တို့၏ နိုင်ငံတော်ကြီးဝန်ကို ထမ်းဆောင်ရသောဝန်ကြီးအတွင်းဝန် မျူးတော်မတ်တော် ဝန်စု မျူးစုတို့ ကောင်းကြမှ ငါဘုရင်မင်းမြတ်နှီးကြ ကောင်းသော အသရေ မဂ္ဂလာသည်မပြတ်တိုးတက်၍ ဖုန်းတန်ခိုး ကြီးမြင့်ရန် အကြောင်း ဖြစ်ပေတယ်၊ ဝန်စု မျူးစု အမှုထမ်း အရာထမ်းတို့ မကောင်းပြုကျင့်ကြပါလျှင် ငါနှီးကြ ဖုန်းအသရေ ဆုတ်ယုတ်သည့်အပြင် နိုင်ငံတော် အေးချမ်းသာယာမည်မဟုတ်ချေ။ ငါဘုရင်မင်းမြတ်

အထင်အယူ မှားသော်လည်း ဝန်ကြီး ၄-ပါးနဲ့ အတွင်းဝန် တို့က ရဲးရဲးပံ့ပံ့ တောင့်တောင့်မာမာ လျှောက်တင်နှင့်ကြမှ တော်မည်။ တရားလမ်းကြောင်း ဖြောင့်မှန်အောင် ဝန်ကြီးတို့က တင်လျှောက်ပါလျက်နှင့် ငါဘုရင်မင်းမြတ်က မလိုက်ပါချေ သော် ငါ့စည်းစိမ်နှင့်တက္က ငါနှင့် ငါတိုင်းပြည်ကြီးကို ငါဖျက် သည်နှင့်တူပေါ်မည်၊ ဝန်ကြီး မင်းကြီးတို့ တာဝန်မဟုတ် ဖြစ်ချေ သည်။ သို့ကြောင့် ငါချိုးမြောက်သော ရိုက္ခာတော်လစာ ရာထူး ဂုဏ်ကလေးကို ဝမ်းရေးအတွက် ထောက်ညာငဲ့ကွက်လျက် မည် သည့်အရာမဆို ဟုတ်ပါကြောင်း သင့်ပါကြောင်း မှန်ပါကြောင်း နဲ့ မင်းလိုလိုက် မင်းကြိုက် ဆိုသော စကားပုံအလိုက် မသုံးကြလေ နဲ့နော် တိုင်းပြည်ဘက် တိုင်းပြည် မျက်နှာကို ကြည့်ရမယ်။ ကြပ်ကြပ်သတိထားကြလေ။

ဦး။ ။မှန်ပါကြောင်း၊ ရှင်ဘုရင်က အမိန့်ရှိတိုင်း ဟုတ်ပါ သင့်မြတ်ပါ ဘုရားဟု ဘုရင်မင်း၏ အကြိုက်ကိုလိုက်၍။ တင်ပါ က ပြည်သူဆင်းရဲးသားများကို နှိပ်စက်ညွှေးပန်းရာရောက်သည့် အပြင် ရှင်ဘုရင်ကို မြောက်ပီးတော့ စားဒါနဲ့ တူပါကြောင်း၊ ပရိယာယ်ပြု၍။ အမူတော်ကို ထမ်းသော ဝန်ကြီး မျှူးမတ်ဖြစ် သောကြောင့် ထိုဝန်ကြီး မျှူးကြီးတို့သည် အဂါနှင့်မညီပါသဖြင့် မိမိဂုဏ်ကို မိမိဖျက်ဆီးရာ ကျေရောက်ပါသည်ဘုရား။

ထင်။ ။ လောကမှာ ရှင်ဘုရင်က ချီးမြောက်တဲ့ လစာရိက္ခာ တော်နှင့် ရာထူးဂုဏ်ကလေး ပျက်ကွက် နိမ့်လျှောသွားမည်ကို စိုးရိမ်မကင်းယိုကြသဖြင့် မင်းလိုလိုက် မင်းကြိုက်ဆိုသော စကား

ကဲ့သို့ အလိုတော်ရိပြုလုပ်၍ အမူတော်ကို ထမ်းကြတဲ့ ဝန်စူ
မျှူးစုတို့သည် ရွင်ဘူရင်ပေးသောလစာကို လိမ်ပီး ဝါပီးတော့
စားကြသည်နဲ့ တူပါသောကြောင့် လိမ်ဝါညာစားဖြစ်ကြယ်
နိုင်ငံတော် အကျိုးနှစ်နာစရာသာ ယိုပါသည်။ ဝန်ကြီး မျှူးကြီး
ပြုလုပ်သူတို့သည် မိမိအကျိုးနဲ့ ရွင်ဘူရင်အကျိုးကို မလိုလားပဲး
တိုင်းသူပြည်သားတို့၏ အကျိုးစီးပွား ဖြစ်ထွန်းရာကိုသာ စီမံ
ဆောင်ယွက်ပေးကြပါက ပြည်သူဆင်းရဲးသားတို့ အကျိုးစီးပွား
ဖြစ်ထွန်းတိုးတက် ချမ်းသာကြွယ်ဝကြပါလျှင် မိမိတို့အကျိုးနဲ့
ရွင်ဘူရင်အကျိုးသည် ပြီးမြောက်မြီးဖြစ်ပါကြောင်းပါဘူး။

ဖိုး။ ။ အင်း-တယောက်နဲ့တယောက် အမှားကို မစောင့်
ကြနဲ့နော် မှားကြောင်းကို သို့ယင် အကြောင်းနဲ့ ပြောပြ၍.
သတိပေးကြနော် သတိပေးတဲ့အတိုင်း နားထောင် လိုက်နာပီး
တော့ မှန်ကန်ရာကြအောင် မြန်မြန်ပြောင်းလဲး ပြုပြင်လိုက်ကြ
နော် သို့မှ ဝန်ကြီး မျှူးကြီး ပညာယိုနဲ့ တူမယ်၊ ဝန်ကြီးမျှူးကြီး
ပညာရှိနဲ့ တူကြမှ နိုင်ငံတော်ကောင်းချေမည်။ နိုင်ငံတော်ကောင်း
မှ မင်းတိုင်းတို့ အေးချမ်းစွာ နေကြရမည်ဖြစ်ချေသည်။ သို့နေပါ
အုန်း မြေထဲမြို့စား ဒလမြို့သူကြီး ကျွန်းမာပါ၏လား၊ မြို့နယ်
အုပ်ချုပ်ရေး တော်ပါ၏လား။

ရွှေး။ ။ ကျွန်းမာလျက် ယိုကြောင်းပါ၊ အုပ်ချုပ်ရေးမှာ
လဲး ကျွေးတော်မျိုးတို့ ချမ်းသာအောင် အထူးပို့ယ စိုက်ထုတ်
စီမံဆောင်ယွက်ပါကြောင်း၊ ရှိခိုးလက်ဆောင်တော်များ ဆက်သ
လိုက်သဖြင့် မယ်မယ်ကြီး ရွှေ့တော်ရောက်ပါကြောင်း၊ ရွှေ့ဖွား

တော်မြတ်အောက်လာရန် အမိန့်တော်မရမီ တလလောက်က ငှါးမြို့သူကြီး ကုသိုလ်တော်ပွား တွဲတေးဆံတော်ရှင်ဘုရားသို့ ယက္ခ စည်တလုံး သွန်းလုပ်လှုဒါန်းပါကြောင်းပါဘုရား။

ဖိုး။ ။ ကောင်းပေါ့ မောင်မင်း သာဓု-သာဓု-သာဓု ဆုတောင်းကမွဲည်းစာများ ထိုးမှုတ်သေးသလား။

ရွှေး။ ။ ထိုးမှုတ်ပါကြောင်း ကမွဲည်းစာများ တို့တို့ပါဘုရား “သဏ္ဌာရန် ၁၁၃၃ ခု တန်ခူးလဆန်း ၁၁ ရက် တန်ဂုံးနွေ့နေ့ ရွှေဆံတော် ဘုရားဒယကာ ဒလမြို့မင်း မင်းရဲခေါင် ကျော်သူ ကျော် အနီးမောင်နှုတို့ သွန်းလုပ်၍ ရွှေဆံတော်ဘုရားများ တင်လှု။ သည့် ကောင်းမှု နိဗ္ဗာန်ဆု”ဟု ဤများသာ ကမွဲည်းထိုးပါသည် ဘုရား၊ ခေါင်းလောင်းတော်ပြီးမှ ကမွဲည်းကို မြင်ရပါ၍။ တစ် တရာ ချွောမောအောင် မပြင်နိုင်ကြောင်းပါဘုရား။

ဖိုး။ ။ ငိုမြို့သူကြီးက တလိုင်းမျိုးကဲ့၊ လူရိုးဖြစ်တော့ မိမိ တို့ထင်မြင်သော ဥာက်အတိုင်း ကမွဲည်းအမှုတ်သက်တာ ဖြစ်ရန် သာ ပြုလုပ်သည့်နှင့် တူပေသည် မောင်မင်း။ ကောင်းပါ J-ချက် တီးကျော်သောအခါ ကျော်ရွှေး ပေါ်ဦး မြတ်ထင် မင်းတို့ ၃-ယောက် အတွင်းတော်သို့ ဝင်လှာကြရမည်။ တိုင်ပင်တော်မှ ရန် ယိုသေးသည်ဟု မိန့်တော်မူ၍။ ညီလာခံစဲ့လေ၏။ ဝန်စု မျိုးစုအပေါင်းတို့သည်လည်း အတွင်းတော်မှ သက်ကြ၍။ ဝင်းတော် အိမ်တော်သို့ ပြန်ကြလေ၏။

ဦးကျော်ရွှေးတို့ အတွင်းဝင်ခြင်း

ဦးကျော်ရွှေး ဦးပေါ်ဦး ဦးမြတ်ထင်တို့ နန်းတော်ကြီးအတွင်း တော်သို့ ဝင်၍။ ခစားကြလေ၏။

ဖိုး။ ။ ဟဲကျော်ရွှေး မင်းညီ တောင်ငူစား မောင်ရွှေအူ
သာသနာပိုင် ဆရာတော်ဘုရားနဲ့ အချင်းဖြစ်ပွားကြဒါ မောင်
မင်း သိပလား။

ရွှေး။ ။ မှန်ပါ မောင်ပေါ်ဦး မောင်မြတ်ထင်တို့ ပြောပြ၍.
သိရပါကြောင်းပါဘုရား။

ဖိုး။ ။ အဲးဒါ အေးနေလို့ မလျှော်သောကြောင့် မောင်မင်း
ညီကို ဆုံးမရန် ဝါခေါ်တယ် သာသနာပိုင် ဆရာတော်ဘုရားကို
ဝန်ချု ကန်တော့စေမှ တော်မယ်။

ရွှေး။ ။ မှန်ပါ မောင်ပေါ်ဦးတို့နှင့် ဤကဲ့သို့ ပြုလုပ်ရန်
စီမံထားကြပါကြောင်းပါဘုရား။

ဖိုး။ ။ သည်လိုစီမံလိုတယ်မောင်မင်း နှစ်းတော်ဇေတဝန်
ဆောင်တော်သို့ သာသနာပိုင် ဆရာတော်ဘုရားနဲ့တကွ သူမွှာ
ဝင်ဆရာတော်များပါ တောင်ငူစားက ပင့်၍. ဆွမ်းသက်န်းလူ။
ဒါန်း ကန်တော့ဝန်ချုရန် မောင်မင်းညီကို ပြောပြပြီး အမြန်စီမံ
ရမည်။

ရွှေး။ ။ မှန်ပါ ကြောင့်ကြရန်မယ့်အောင် ယနေ့ညာ တောင်ငူ
စားကို ခေါ်၍. ပြောပြ နေရာကျ ယွှက်ဆောင်ပါမည်ဘုရား။

ဖိုး။ ။ အေး ကောင်းပြီ ပြန်ကြပေတော့၊ ပေါ်ဦး မြတ်ထင်
တို့လဲး ပေါ့မနေကြနဲ့ ကူညီနိုင်သမျှ ကူညီကြရမယ်နော် ကြား
ရဲ့လားဟဲ့။

ဦး။ ။ မှန်ပါ လုပ်ကိုင်ဆောင်ယွှက်ရန် ယိုသမျှ မောင်မြတ်
ထင်နဲ့ ကျွန်တော်မျိုး တာဝန်ပါဘုရား။ တောင်ငူမင်းသားကို

တော့ မောင်ကျော်ရွှေး တာဝန်ပါဘူးရား မောင်ကျော်ရွှေးက
ငယ်နိုင်ဖြစ်ပါ၍။ သူညီကို သူမှုနေရာကျပါမည်ဘူးဟု လျှောက်
ထားပြီးသော အတွင်းတော်မှ ထွက်လှာကြလေ၏။

ရွှေး။ ။ ဟေ့ ဦးနဲ့ထင်တို့ ည င ချက်တီးကျော်တော့
င့်အိမ်တော် လာကြအုန်းဟေ့။

ဦး-ထင်။ ။ အေးဂွဲယ် လာပါမယ် စိတ်သာချေနေပါ
သူငယ်ချင်း။

ဦးကျော်ရွှေးနှင့် တောင်ငူမင်းသား

ဦးကျော်ရွှေးသည် မိမိအိမ်တော်သို့ ရောက်သောအခါ တောင်
ငူမင်းသားသည် မြို့တော်သို့ ဆိုက်ရောက်နေကြောင်း သိရသဖြင့်
ညနေ င ချက်တီးအချိန် တောင်ငူမင်းသား အိမ်တော်သို့ အဆောင်
ကိုင် တယောက်ကို စာလွှာနှင့် စေလွှတ်လိုက်လေ၏။

တောင်ငူမင်းသားလည်း စာလွှာကို ကြည့်ပြီးလျှင် အေး
ကောင်းပါ အခုပဲး လှာမည် နောင်တော်ကို လျှောက်လိုက်ဟု
မိန့်တော်မှုလိုက်၏။

ဦးကျော်ရွှေးလည်း မင်းသား လာမည့်အကြောင်း သိရ
သဖြင့် နေရာတော်များကို ခင်းထားလေသည်။

မကြောမိ တောင်ငူမင်းသား လာသည်ကို မြင်လျှင် ဦးကျော်
ရွှေးသည် ဝင်းတံ့ခါးဝက ဆီးကြိုလျှက် လာလာ ညီတော် နောင်
တော် တွေ့ချင်ဒါ ကြောလှုပါ ညီတော် ကျွန်းမာရဲ့နော်။

မင်းသား။ ။ ကျွန်းမာခြင်း ယိုပါရဲ့ နောင်တော်၊ နောင်တော်ကော ကျွန်းမာတော်မူပါစဲ။

ရွှေး။ ။ အင်း ညီတော်တို့မေတ္တာကြောင့် ကျွန်းမာကြပါ၏၍ လာလာ သည်မှာထိုင်ပါ ဟောအောက်ပြည်ကပါတဲ့ ငါးခူး ငါးပိကင် ဆီဆမ်းနဲ့ လဘက်ရေ ကလေး သုံးဆောင်ပါအုန်း နောင်တော်တို့ဖြင့် သည်ငါးခူး ငါးပိကောင်နဲ့တော့ ရာသက်ပန် ဖြစ်နေပေါ့ ညီတော်။

မင်းသား။ ။ သည့်လောက်ပဲးလား နောင်တော်ရယ်။

ရွှေး။ ။ ဒါမှာတော့ ညီတော် မစွဲးသေးယင် တော်ပါရဲ့။ စွဲးမိမှုဖြင့် မခွဲနိုင် မခွဲရက်အောင် ဖြစ်ထာပဲး၊ ညီတော် စမ်းကြည့်တော့သိရောပဲ။

မင်းသား။ ။ အောင်မယ် နောင်တော် အကောင်းကြီး အဟုတ်ကြီးပါကလား၊ တယ်ပီးတော့ ခံတွင်းလိုက်တယ်၊ နှုတ်မြိုန် တယ် နောင်တော် ကောင်းဘိခြင်းကလား၊ ဒါကြောင့် ခမည်း တော်က ဟဲ့-အောက်တလိုင်းတော့ ငါးပိရေ သောက်တေဟဲ့ မိန့်တော်မူတာကို ကြားရတယ်၊ သောက်လဲး သောက်မှာပဲး နောင်တော် အခုံ အကင်တောင် ဤမျှလောက် ကောင်းနေမှ အရေကိုတော့ ပြောဖွံ့ဖြိုးမယို ဖြစ်မှာပဲးနောင်တော်။

ရွှေး။ ။ အရေချို့ ငါးပိက တမျိုး ထောင်းသားလို့ ခေါ်တယ်၊ အခုံ ညီတော်သုံးဆောင်ဒါက ထောင်းသားမဟုတ် ငါးပိကောင်ခေါ်တယ်၊ ဂုဏ်းငါးပိကောင်ကို ဆီနှင့်လဲးကြော်၍။ စားကြတယ်။ တမျိုးစီအရသာယိုပီးတော့ ကောင်းကြဒါပါပဲး။

မင်းသား။ နောင်တော် သည်ငါးပိမျိုး ဘယ်လောက်
ပါလှာတုန်း၊ ညီတော်စားရန် မျှနှင့်ပါအုန်းမလား။

ရွှေး။ ။ အော်-ညီတော်လျှာလည်လာပြီလား။

မင်းသား။ ။ လျှာလည်ဆို အခုဖြင့် စားလို့မဖြိုး ကဏ္ဍာစိုး
သီးဆိုသလို ဖြစ်ပကာ နောင်တော်။

ရွှေး။ ။ ရကောင်းပါကွယ် ဟဲ့-ရေနွေးယူခဲ့၊ ထည့်ကြ
ညီတော် ချွေးတွေကို သုတ်လိုက်ပါအုန်း၊ တဖြေးဖြေး သောက်ပါ
ဝတယ်လိုတော့ မယိုဘူး၊ တယ်ပီးတော့ ခံတွင်းလိုက်ပေတယ်၊
စဉ်းစားသောက်ပါညီတော်၊ ဟဲ့- ဟိုအခန်းထဲက တောင်ငူလို့
စာကပ်ထားတဲ့ အိုးတေကို အပြင်ထုတ်ခဲ့စမ်းဟဲ့။

အစေခံတို့က ကောင်းမွန်စွာယူ၍၊ ပြင်သို့ထုတ်ခဲ့ကြလေ၍။

ဟောသည်အိုးက အခု ညီမောင် သုံးဆောင်တဲ့ ငါးပိအိုး၊
ဟောဒါက စာဥဒုည်းသီးကလေး ဆားရေစိမ်အိုး၊ ဟောဒါက
ပဲးခိုး နှိုင်းဂနိုင်းက လုပ်တဲ့ သောက်တော်ရေအိုးချွာ၊ ဒါက
ထမ်းမနှိုင်ရပ်က ချက်တဲ့ ဆားအိုး၊ အဲးဒါတေ ညီတော် အဖို့
အရာ နောင်တော်ယူဆောင်လာတယ်။ ဟဲ့- သည်အိုးများကို
တောင်ငူမြို့စား မင်းသားအိမ်တော်ကို သွားပို့ကြ။

အစေခံတို့လည်း အမိန့်အတိုင်း သွားပို့ကြလေ၍။

မင်းသား။ ။ ကျေးဇူးကြီးပါဘို့တော့ နောင်တော်၊ ညီ
တော်ကို ချစ်ရာမည်ပေတယ်။

ရွှေး။ ။ ချုစ်မချုစ်ကို ဘာပြောစရာ လိုသေးသလဲး၊ ညီတော်
များကို နောင်တော် ငယ်ငယ်က ထမ်းပိုးချိလာခဲ့ဒါကပဲး သိရော
ပေါ့၊ အကျယ်ဖွဲ့၍၍၊ ပြောပြစရာမဟုတ်ပါဘူး။

မင်းသား။ ။ ဟုတ်ပါတယ် နောင်တော်။ ငယ်ငယ်က ညီတော် ဟာ တယ်ပီးတော့ တေတယ်၊ နောင်တော်က အလိုလဲးလိုက်ပေ တယ်၊ မတော်လှသော် ရိုက်ပီးတော့ ဆုံးမဒါကိုခံရတယ်၊ ညီတော် တို့က ချစ်လဲးချစ် ကြောက်လဲးကြောက် ရိုလဲးရိုသေ ဖြစ်နေကြ ဒါပေါ့ နောင်တော်။

ရွှေး။ ။ နို့-နေပါအုန်းကဲ့့၊ နောင်တော် တခုမေးစမ်းပရ စေ၊ ညီတော်နဲ့ သာသနာပိုင်ဆရာတော်ဘုရား အချင်းဖြစ်ပွား ကြတယ်ဆုံး ဟုတ်ကဲ့လား။

မင်းသား။ ။ ဟုတ်ပါတယ်နောင်တော် ညီတော်လဲး မိမိ ကိုးကွယ်ဆည်းကပ်တဲ့ ဆရာ ဖုန်းကြီးဒက် ခံရဒါ ပင်ပန်းနေဒါ တွေ့တော့ စိတ်လိုက်မာန်ပါ ဒေါသအလျှောက် မဆီးမတား နိုင်ဖြစ်သွားပါတယ်၊ မှားနေပကာ နောင်တော်။

ရွှေး။ ။ မှားနေဒါ သည်လိုနေလို့ အမှားပျောက်မှာမဟုတ် ဖူး။ ညီတော်ဟာ ထိုးညွှန်း နှစ်းညွှန်း အဖအရှိက်အရာခံ အဖ၏ ဖုန်းတော် ဂုဏ်မပျက်စေရန် သံသရာဝန် အလွန်ကြိုးလေးခြင်းမှ လွှတ်ရန် မြန်မြန်အမှားပြေပျောက် ချမ်းသာရောက်အောင်လုပ်မှ တော်မယ်ကဲ့့။

မင်းသား။ ။ နောင်တော်ကသာ သံသရာဝန်မလေးအောင် စီမံပေးပါတော့ ညီတော် နာယူပမယ်။

ရွှေး။ ။ ဒါဖြင့် သည်လိုလုပ် သာသနာပိုင်ဆရာတော်ဘုရား နဲ့တက္ခ သူမဗ္ဗာဝင် ဆရာတော်များပါ နှစ်းတော်ဇွေတဝန် ဆောင်တော်သို့ပင့်၍။ ဆွမ်းသက်န်းလှု။ရမယ်၊ ဉြှာခါ မင်းသား

က သာသနာပိုင်ဆရာတော်ဘုရားကို ကန်တော့ ဝန်ချုပါလှုင် သံသရာဝန် ကင်းလွှတ်၍၊ မင်းသားလဲးလိမ္ာတဲ့ ပညာယို့ဖြစ် နိတိတမဂ်လာနဲ့လဲး ပြည့်စုံ ခမည်းတော် မယ်တော်တို့လဲး စိတ်တော်ချမ်းမြှုံးကြရောပေါ့။

မင်းသား။ ။ နောင်တော် စီမံဒါ ဟူတ်ပါရဲ့၊ ညီတော်မှာ ငွေတော်မှ မယိုပါကလား နောင်တော်။

ရွှေး။ ။ ဒါတေကို ပူစရာ မဟုတ်ပါဘူးကွဲ့၊ ရွှေတိုက်တော် က ထုတ်ပေးရန် နောင်တော် စီမံပမယ်၊ မစိုးရိမ်နဲ့ အေးအေး သာနေပါတော့။

မင်းသား။ ။ ကောင်းပါပါ နောင်တော်၊ မြန်မြန်သာ စီမံပါတော့နော်။

ဤသို့ မင်းသားနှင့် ဆွေးနွေး တိုင်ပင်နေကြစဉ် ဦးပေါ်ဦး နှင့် ဦးမြတ်ထင်တို့ ရောက်လာကြလေ၏။

ရွှေး။ ။ အော်-ဦးနှင့်ထင်တို့ လားဟေ့- လှာကြဟေ့- လှာကြ၊ အခန့်သင့်လိုက်ထာကွယ် တို့ညီတော် တောင်ငူမင်းသား လဲး ယိုနေတယ်၊ ဟော- လက်ဖက်ရေများ သောက်ကြကွဲ့။

မင်းသား။ ။ အော်-အတွင်းဝန်မင်းတို့ပါလား၊ ကြွောက်ပါ ကြွောက်ပါ- မာကြရဲ့နော်၊ ဟောသည် လက်ဖက်ရည်ကို သုံးဆောင် ကြပါအုံး၊ ကျွန်ုပ်မှာဖြင့် ငါးခူး ငါးပိုကင်ဆိုလား၊ လက်ဖက်ရေ နဲ့ နောင်တော်က အတ်သွင်းတာနဲ့ အောက်ပြည်အောက်သား စိတ် ပေါက်နေ ပကောလေ။

ဦး။ ။ ကိုယ်တော်ကြီးမှာ ခုံမှ သုံးဆောင်တော် မူရပေတယ်၊ ကျွန်တော်များမှာတော့ မွန်းကျော်ရွေး ကျေးလူးကြောင့် စားရသောက်ရဒါ မမှန်းနိုင်အောင် ယိုနေပါကြောင်းပါ။ ကျွန်း ကျွန်းမာမာနဲ့ တွေ့ရ-မြင်ရဒါ အလွန် ဝမ်းမြောက် လှပါကြောင်း။

မင်းသား။ ။ ဒါဖြင့် အတွင်း ဝန်မင်းတို့က ကျွန်းမာရွေး အလျင်အောက်သား ဖြစ်နေပေါ့ကိုလို ရယ်မောကာ ပြောလေ၏။

ထင်။ ။ ငါးပိရေသာက်- ငါးပိရေသာက်နဲ့ အောက်သားကို ခေါ်လေ့ယိုကြတယ်။ ငါးပိ-ငါးပိနဲ့ အတော်ဖမ်းတဲ့ အစာပါပေ၊ စွဲးလဲးစွဲးစရာပါပဲး သူပါမှ ထမင်းမြိုန်မြိုန် စားလို့ကောင်းပါတယ်၊ သူမပါယင် ထမင်းစားလို့ မကောင်းပါ၊ သူကို စားရင်း ခံတွင်းပျက်ယင် မကျွန်းမမာဘူးသာ မှတ်ပေတော့။ အာဟာရဓာတ် တမျိုးပါပဲး၊ တေဇ္ဇာကို အားပေးတဲ့ အစာဖြစ်၏။ အစာကြေလွှယ်ကြောင်း သမားတော်များ ပြောကြပါတယ်။ နှုံး-ကိုယ်တော်ကြီး မြို့တော်ကို ရောက်ထာ ဘယ်မျှကြာပါလိမ့်၊ ကျွန်းကျွန်းမာမာနဲ့ တွေ့ရဒါ ဝမ်းမြောက်လှေကြောင်းပါ။

မင်းသား။ ။ ကျွန်းမာရွေး ဝါဆိုလပြည့်ကျော် ၁၀ ရက်နေ့ကပဲး ရောက်တယ်၊ အတွင်းဝန်မင်းများကို ကျွန်းမာစွာ တွေ့ရဒါ အလွန် ဝမ်းမြောက်ပါတယ်၊ ကျွန်းမာရွေးတို့နဲ့ အတွင်းဝန်မင်းတို့တော့ စကိုင်းဘက်မှာ ဆင်းရဲးပီးနေစဉ်က ဆိုးတူကောင်းဘက် ဖြစ်ကသောကြောင့် မေတ္တာ၏။ အကြောင်းကို အကျယ်ချွဲရန် မလို့ယိုရင်း မေတ္တာအတိုင်း မသေကြမ့်အကြား မပြုယ်အောင်သာ သဘောထားဘို့ ယိုပေတယ်နော်။

ဦး။ ။ ကြရောက် လာခြင်းသည် များစွာ အကြောင်းညီ
ညှတ်သည့် အတွက် အလွန်ပဲး ဝမ်းမြောက် စိတ်ကြည်ရခြင်း ဖြစ်
ပါကြောင်း၊ သို့မဟုတ်က ခေါ်တော်မူရန် မွန်းကျော်ရွေး ကိုယ်
တိုင် တောင်ငှုသို့ သွားရမည် ဖြစ်ပါကြောင်း၊ ယခု အခွင့်အလမ်း
အကြောင်း ပြည့်စုံခြင်းသည် အလွန်မှ ကျေးဇူး များလှုကြောင်း
ပါ။

ရွေး။ ။ ဟေ့-မွန်းပေါ်ဦး ရွှေဝါခေါင်လဆန်း ၅ ရက်
နေ့နှစ်းတော်ကြီး ဇွတ်ဝန်အဆောင်တော်မှာတောင်ငှုမြို့စားမင်း
သားက သာသနာပိုင် ဆရာတော်နှင့်တကွ သုဓမ္မာဝင် ဆရာ
တော်များ ပင့်၍၏ ဆွမ်းသက်န်း လျှော်တော်မူလိမ့်မယ်၊ ဤအခါ
အခင်းအကျင်း နေရာများနှင့် ကပ်လျှော်ရန်များကို မင်းက ဆောင်
ယွက် စီမံရမယ်ကွဲ့၊ မွန်းမြတ်ထင်က သာသနာပိုင် ဆရာတော်
ဘုရားနဲ့ သုဓမ္မာဝင် ဆရာတော်များကို ပင့်ရန်နဲ့ ဆွမ်းဘော
ဇုံချို့ချဉ်များကို စီမံချက်ပြတ်ရန် မဟာဒါန်ဝန်ကို ဆင့်ဆိုစီမံ
ရမယ်ကွဲ့။

ဦး။ ။ ကောင်းပါပြီကွဲယ်၊ တာဝန်ပေးတဲ့ အတိုင်း မလစ်
မဟင်းရအောင် ကိုယ်တော်ကြီး စိတ်ချမ်းသာဘို့ကို ယွက်ဆောင်
ပါမယ်ကွဲယ်။

ထင်။ ။ ငါကလဲး မင်း တာဝန်ချထားသည့်အတိုင်း ခမ်း
ခမ်းနားနားဖြစ်အောင် စီမံဆောင်ယွက်ပမယ် သူ့ကယ်ချင်း။

မင်းသား။ ။ ကိုင်း-ဒါဖြင့် နောင်တော်တို့ အတွင်းဝန်မင်း
တို့ စီမံခွင့်ယိုသည်များကို စီမံကြပေတော့၊ ဝါခေါင်လဆန်း

၅-ရက်နေ့ နံနက် တချက်မတီးမီ နောင်တော်အိမ်ကို ကျွန်ုပ်လာပါမည်။

ရွှေး။ ။ ဟူး-တယောက်လာစမ်း၊ မြင်းခံပြောလိုက် အောင်းတော်ထဲးက သိန္တခေါ်တဲ့ မြင်းကို က,ဆင်ယူခဲ့ဖြီးလျှင် တောင်ငူမင်းသားကို အိမ်တော်သို့ လိုက်ပို့ရန် ပြောလိုက်။

မင်းသား။ ။ ကိုင်း-နောင်တော်တို့ အတွင်းဝန်မင်းတို့ ပြန်ပါအုန်းမယ်။

ကောင်းလှပါဖြီ- ကြွတော်မူပါအုန်း- ကြွတော်မူပါအုန်း ဆိုပြီး ဝင်းတော်တံ့ခါးဝအရောက် လိုက်ပို့ကြလေ၏။

ဦး။ ။ တို့လဲး ပြန်အုန်းမယ် သူငယ်ချင်း။

ရွှေး။ ။ အေး-ပြန်ကြပေတော့ကွယ်၊ ငါပြောတဲ့ အတိုင်း ဝိရိယ စိုက်ကြပါနော်။

ထင်။ ။ အေးကွယ်- စိတ်ချပါ။ သည်အရေးမှာ မင်းတို့ငတို့ မှ မစီမံ မဆောင်ယွက်ယင် ခမည်းတော်ဘုရား စိတ်တော် ချမ်းမြေ့မယ်မဟုတ်။ သာသနာပိုင်နှင့် ခမည်းတော်ဘုရား တောင်ငူစားတို့ ကြီးလေးတဲ့ ဝန်ကို ပပောက်စေရဲ့။ စိတ်တော် အေးချမ်းတော်မူကြရန် ဆောင်ယွက်ရပေဒါပဲး လောကီ-လောကုတ် ၂ ပါး ပြီးပေဒါကလား သူငယ်ချင်း၊ တောင်ငူမင်းသားကိုသာ သတိပြုပါကွယ်၊ တောင်ငူစားက အတ်လိုက်ဖြစ်နေတယ်၊ အတ်ဆရာ မွန်းကျော်ရွှေးက လွှမ်းအောင် ဆွေးအောင်သာ ကျင်းပပေတော့ဟု ရယ်လျက် ပြောလေ၏။

ရွှေး။ ။ မောင်မြတ်ထင်ကလဲး ငါ့ကို ဘတ်ဆရာအလုပ်ခိုင်း နေပါပြီ၊ တောင်ငူစားတော့ ငယ်နိုင်မို့ ချည်ပါး နှောင်ပါး ပါပဲး ကဲ့့၊ စိတ်ချု၍၊ သာ ပြန်ကြပါတော့။

တောင်ငူမင်းသား ကန်တော့ပုံဖော်ခြင်း

ဝါခေါင်လဆန်း ၅ ရက်နေ့ နံနက် တချက်မတီးမီ သာသနာ ပိုင် ဆရာတော် ဘုရားနှင့်တကွ သုဓမ္မာဝင် ဆရာတော်တို့ ဇွော ဝန် ဆောင်တော်သို့ ကြွလှာကြရာ အတွင်းဝန် ဦးပေါ်ဦးက ဆီးကြိုးနေရာထိုင်ခင်း ပေး၍။ စမွယ်တော်မူကြပြီးသော် ဆွမ်း ဘောဇ် ချိုချဉ်တို့ကို ဘုဉ်းပေးတော် မူကြလေ၏။

သယ်ာတော်များ ဘုဉ်းပေးတော် မူဆဲးအခါ မှုဗ္ဗားတော် မတ်တော် မှုဗ္ဗားကြီးမတ်ကြီး တို့မှုစ၍။ အတွင်း အမူတော်ထမ်းများ၊ မင်းညီမင်းသား၊ သားတော် သီးတော်များ၊ မောင်းမ-မိသံ အခြေအရံများ လှာရောက်ရှိခိုး ကြည်ညီလျက် ဆိုင်ရာနေရာက နေကြလေ၏။ နောက် တောင်ငူမြို့စား မင်းသားလည်း ဦးကျော် ရွှေးနှင့်အတူလှာ၍။ ဆရာတော်များကို ရှိခိုးကြည်ညီလျက် ဆိုင်ရာက နေကြလေ၏။

တောင်ငူစား မင်းသားအောက် ရောက်နှင့်ကြသာ ညီတော် နှုမတော်တို့က တောင်ငူမင်းသားကို ရှိခိုးကြလေ၏။ တောင်ငူ မင်းသားက ဆုံးပေးလေ၏။

ဆရာတော် ဘုရားများ ဆွမ်း ကိုစု ပြီးသောအခါ ဖုန်းတော် ကြီးဘုရားနှင့် အရှင် မိဖုရားခေါင်ကြီးတို့ ထွက်တော်မူလှာ၍။

ဆရာတော် ဘုရားများကို ရှိခိုးကြည်ညိုကာ နေတော်မူလေ၏။ ဤအခါ တောင်ငူမင်းသားက ခမည်းတော် မယ်တော်တို့ကို ရှိခိုး ကန်တော့လေ၏။ ထိုနောက် တရားနာခံတော်က ပွဲသီလ ဂရာ ဓမ္မ တရားတော်ကို ခံယူကြဖိုးလျှင် ပရိတ်တော် တရားတော်မြတ် ကို နာယူရန် အချိန်ကျရောက်ပြီ ဖြစ်ပါသဖြင့် ကန်တော့ ပူဇော် ကြရန် ဘုရား-ဟု လျှောက်သောအခါ အားလုံး ကန်တော့ကြ၍။ ငါးပါးသီလ ခံယူ ပရိတ်တော် တရားတော်များကို နာယူပြီး နောက် ရေစက်သွန်းချသည့်အဆုံး ဆုတောင်းစာကို နာခံတော် ကြီးက ဖတ်လျှောက် အမျှဝေလေ၏။ “တရား နာခံတော်က အားလုံး သာဓု-သာဓု-သာဓု ခေါ်၍။ မင်္ဂလာ စည်တော် ကြီးယွန်း”

တောင်ငူမင်းသား ကန်တော့ဝန်ချုပ်

မင်းသား။ ။ ကျေးဇူးတော်အသွောင် ဆရာတော်ဘုရား- - - တပည့်တော်သည် မကောင်းသော ဒေါသ၏။ နောက်ပါဖြစ်ပါ၍။ စိတ်လိုက်မာန်ပါ အသွောင်ဘုရားအား ကာယကံ-ဝစီကံ- မနောကံ တည်းဟူသော ကံသုံးပါးဖြင့် ပြုစုံမှား ကျူးလွန်မိပါ သည်၊ ထိုမိုက်မှား ကျူးလွန်မိသော အပြစ်ကို ချမ်းသာ ပေးသ နားတော် မူပါရန် တပည့်တော် ကန်တော့ ဝန်ချ တောင်းပန်ပါ၏။ဘုရား၊ ဝန်ချတောင်းပန် ကန်တော့သည့်အတိုင်း တပည့် တော်ကို သနားသောအားဖြင့် သည်းခံတော်မူပါရန် အကြိမ်ကြိမ်

ကန်တော့ ဝန်ချပါကြောင်း ရှိခိုးလျှောက်ထားပံ့ပါသည် ဘူရား
ဟူ၍ ဤကဲ့သို့ တောင်ငူမင်းသားက သာသနာပိုင် ဆရာတော်
ဘူရားကို ဝန်ချတောင်းပန်သည့်အတွက် ခမည်းတော် မယ်တော်
နှင့်တက္က နှစ်းသူ နှစ်းသားတို့က ဝမ်းမြောက် ရွှင်လန်းစွာ သာဓာ
ကောင်းကြီး ပေးကြသော အသံတို့သည် ဇွဲတေဝန် ဆောင်တော်
တုန်လူပ်ဘိသကဲ့သို့ ယိုလေ၏။

သာသနာပိုင်။ ။ အင်း သာဓာ-သာဓာ-သာဓာ၊ ငါသည်းခံ
၏၊ မင်းသားချည်း မှားသည် မဟုတ်၊ ငါလဲး မှားလေသည်ဟု
မိန့်တော်မူလျှင် အားလုံး သာဓာ ခေါ်ကြပြန်လေ၏။

မင်းသားလဲး ပုထုဇ္ဇန်၊ ငါလဲး ပုထုဇ္ဇန် ဖြစ်ခဲ့၏။ ပုထုဇ္ဇန်ဂတိ
ကို လိုက်စားမိသည့်အတွက် ဖြစ်ကြသောကြောင့် မှားကြချေပြီ၊
ပုထုဇ္ဇန်ပင် ဖြစ်ကြသော်လည်း ငါက ပုထုဇ္ဇန်ကြီး ဖြစ်၍။ ငါက
သာ၍၊ မှားချေသည်၊ မြတ်စွာဘူရား အရေးတော်ကို ဝတ်ဆင်
မြန်းလျက် မဟာသံယရာဇာ အမည်ကို ရယိုသဖြင့် သည်းမခံနိုင်ပဲး
သာသနာပိုင်ဂုဏ် ယစ်မှုးသောကြောင့် ဒေါသဂတိသို့ လိုက်စား
မိသဖြင့် ဖြစ်ရချေသည်။ သို့အတွက် မင်းသားလဲး ငါအပေါ်
နှုက် အမျက်မထားလေနဲ့ သည်းခံလေ-မိန့်တော်မူပြန်သော် အား
လုံး သာဓာ ခေါ်ကြပြန်လေ၏။

မင်းသား မြတ်စွာဘူရား ဟောတော်မူသော မဟော် ဥမဂ္ဂ်
အတ်တော်မှာ စူးစွဲမင်းသည် မဟော်သောကို သတ်ပစ်ရန်သာ
ဒေါသအမျက် ထားပြီးလျှင် ကြံးစည်လျက် ယိုနေသည်၊ မဟာ

ဥပကာရီ ဥမင်လိုက်ခေါင်းအတွင်းသို့ ကျရောက်မှ နောက်နောက် က ပျက်စီးအောင် ကြံခဲ့ကြသော ဒေါသ အမျက်ကြီးတွေကို တ ခါထည်း ပျောက်ကွယ်၍၊ တယောက်တယောက် အသက်ချင်း လဲးကြ၍၊ ချစ်ကြည်ကြ လေသကဲ့သို့ ဤနှစ်းတော် ဇွဲတဝန် အဆောင်တော်သည် မဟာဥပကာရီဥမင်လိုက်ခေါင်းဟု သဘော ထား၍၊ ဖြစ်ခဲ့သော ဒေါသ အမျက်တို့သည် တခါတည်း စွဲနှုပ် ပယ်ဖျောက်ပြီး အသက်ချင်းလဲးကြသကဲ့သို့ ရွှေကို အသက်ရှည် သမျှကာလပတ်လုံး မေတ္တာစိတ် မပျက်ကြရအောင်သာ ထိုကြရန် ဖြစ်တော့သည် မင်းသားဟု မိန့်တော်မူ၏။

တောင့်မင်းသားလည်း ဦးချလျက် အလျော်တော် သက်နှုံး များကို ကိုယ်တိုင် ရှိသေစွာ ဆရာတော်များအား ကပ်လျော်လေ၏။ ဆရာတော်ဘုရားများ နှစ်းတော်မှ သက်တော်မူကြလျှင် တောင့်မင်းသားသည် သာသနာပိုင် ဆရာတော်ဘုရား၏။ ဘိနပ် တော်ကို ကိုင်လျက် တံခါးနီတိုင်အောင်လိုက်၍၊ ပိုပြီးလျှင် ဘိနပ် တော်ကို ခင်းပေးပြီးမှ နှစ်းတော်သို့ ပြန်ဝါယာ၏။

ရွှေတိုက်တော်က လွှမ်းချိတ်ပဆိုး ၅ ထည်၊ ပလာပဆိုး ၁၀- ထည်၊ ခေါင်းပေါင်းဖြူး ဆပ်သဖူးရောင် ၅ အုပ်၊ ထိုင်မသိမ်း ၅ ထည်၊ သားမွှေးအကျိုး ၂ ထည်၊ ငွေတော် ပိတ်သာ ၂၀ များ ကို ခမည်းတော် မင်းတွေးကြီးနှင့် မယ်တော် မိဖုရားခေါင်ကြီး တို့က တောင့်မင်းသားကို ထုတ်ပေးချီးမြှင့် သနားတော် မူလေ သည်၊ တောင့်မင်းသားလည်း ခမည်းတော် မယ်တော်တို့ကို ရှိခိုးပူော်ကာ လက္ခာလေ၏။

မင်းတွားကြီးနှင့် မိဖုရားကြီးလည်း မှုံးတော်မတ်တော် သိုးတော်တို့ကို အရပ်ရပ် အကျိုးအကြောင်း ထိုသမျှတို့ကို ရယ်ရယ်မောမော ကြည်ကြည်လင်လင် ခွင့်ခွင့်ပြပြ ပြောဆိုကြပြီးလှုင်ညီလာခံ စဲးတော်မူလေ၏။

တောင်ငြို့စားနှင့် မြေထဲမြို့စား

တောင်ငြို့စား မင်းသားသည် ညနေ င ချက်တီးအချိန် မြေထဲ့မြို့စား ဦးကျော်ရွှေး အိမ်တော်သို့ သွားရာ ဦးကျော်ရွှေးက မြင်၍၊ ဝင်းတော်တံခါးပေါက်အပြင်ဘက်သို့ ထွက်၍၊ ကြိုပြီးလှုင် ညီတော်လှာပါ-လှာပါဟု ခေါ်၍၊ အိမ်တော်သို့ အတူတက်ကြလေ၏။

ကိုင်း-ချမ်းသာစွာ ထိုင်ပေတော့၊ ဟဲ့- လက်ဖက်ရေများ ကွဲမ်းအစ် ဆေးလိပ် အချို့ပွဲး အချဉ့်ပွဲးများ။

မင်းသား။ ။ ငါးပိကင်နဲ့ လက်ဖက်ရေ သောက်ရအုန်းမှာလား နောင်တော်။

ရွှေး။ ။ ကြိုက်ရာကြိုက်ရာ သုံးဆောင်ဒါပလေ။

မင်းသား။ ။ ယနေ့ဖြင့် မြေများ အရေဟောင်းကို စွန့်ပစ်ဘိသကဲ့သို့ စိတ်၏၊ ကြည်လင်သန့်ယုံင်းခြင်းသို့ ရောက်ရပေပြီ။ နောင်တော်၏၊ ကျေးဇူးပါပေပဲး၊ မှားကြောင်း ဝန်ချကန်တော့သည့်အတွက် ဒိဋ္ဌဓမ္မ ဆိုသလို ဆူတော် လာဘ်တော်များ သနားတော်မူသည်ကိုလဲး ခံရပေတယ် နောင်တော်။

ရွှေး။ ။ အေးချမ်းဆို ညီတော်တယောက်သာမဟုတ် ခမည်း
တော် မယ်တော်တို့လဲး စိတ်ချမ်းသာ၊ သာသနာပိုင် ဆရာတော်
နဲ့ သုဓမ္မာဝ်ဆရာတော်တို့လဲး စိတ်ချမ်းသာ မျှူးတော်မတ်တော်
ညီတော် နှမတော်တို့လဲး စိတ်ချမ်းသာတော်မူကြသဖြင့် များစွာ
အကျိုးယိုပေတယ် ညီမောင်။

မင်းသား။ ။ သာသနာပိုင် ဆရာတော်ဘူရား မိန့်ဟော
တော်မူချက်များသည် အလွန်မ မှတ်သားနည်းယူကြစရာကောင်း
ပေတယ် နောင်တော်။

ရွှေး။ ။ လောကီ လောကုတ္ထရာ ကျွန်းဂန်အရပ်ရပ် ကြ
ဖြန်တော်မူသည့်အတွက် သံယရာအေ သာသနာပိုင်အဖြစ်ကို တင်
မြောက်ခြင်း ခံရပေဒါကလား ညီမောင်၊ အကြောင်းယိုတဲ့အခါ
ထိုအကြောင်းနဲ့ ဆိုက်ရာ ဝါးပုံပြင် ဥပမာ ဥပမယျ တို့သည်
ဥာဏ်စွမ်းအလျောက် ထွက်ပေါ်လှာရပေတယ်၊ ဆရာတော်ဘူရား
ဟောပြောချက်သည် တသက်ပတ်လုံး လိုက်နာ ကျွင့်ဆောင်ထိုက်
ပေတယ် ညီတော်။

မင်းသား။ ။ တရားဖြစ်စေ စကားဖြစ်စေ အဖိုးတန်မျန်း သိ
ယင် လိုက်နာကျွင့်ဆောင်မှ အဖိုးတန် ပစ္စည်း ရတနာကို သိမ်း
ပိုက်ရာ ရောက်မယ်၊ သိမ်းပိုက်နိုင်မှ မိမိလဲး အဖိုးတန်သူ ဖြစ်ပေ
မယ် နောင်တော်။

ရွှေး။ ။ ပစ်က အဖိုးတန်တယ် ကောင်းတယ်လို့ အပြော
များသော်လည်း လိုက်နာမကျွင့်ပါက အဖိုးတန် ဂုဏ်ဆုတ်ယုတ်
ကြမည်ကား များပေမည် ညီတော်။

မင်းသား။ ။ ကောင်းပါပေ နောင်တော် ကျွန်ုပ်က နောင်တော်၏။ ကျေးဇူး ကြီးများပေသည့်အတွက် ယနေ့ဆုတော်ခံရသည် အထည်းက လွန်းချိတ်ပုဆိုး J-ထည် သားမွေးအကြံ့ ၃-ထည် ပလာပုဆိုး ၅-ထည် ဆပ်သဖူး J-အုပ်ကို ကန်တော့ပါ၏။

ရွှေး။ ။ လက်အုပ်ချိပြီး ပီးရောပေါ့ ဘာလုပ် ပုဆိုးအကြံ့တော်ကန်တော့ရသေးသလဲး ပြန်ယူပါညီတော်။

မင်းသား။ ။ မဟုတ်ဘူးလေ နောင်တော် အခွင့်အခါကြိုကြိုက်၍။ ဝမ်းမြောက်စွာ ကန်တော့ရဒါပါ။ ဝန်လေးစရာ ဘာယိုလိုလဲး နောင်တော် လက်ထဲရောက်တဲ့အခါ နောင်တော် သဘောယိုသလိုပါ။

ရွှေး။ ။ အင်း သာဓု-သာဓု-သာဓု၊ က္ကိစိတ် ပတ္တိတ် တုယုံခိုပ် မေဝ သမိန္ဒာတုန္နုင့် ပြည့်စုပါစေား။ နှိုညီတော် တောင်ငူကိုဘယ်တော့ ပြန်ရန် မှုန်းသလဲး။

မင်းသား။ ။ နောင်တော် ရန်ကုန်သို့ စုန်တဲ့ရက်မှာ အမိန့်တော်ကို ခံ၍။ ပြန်ပါမည်။ နောင်တော် ပြန်ရန် ရက်ကန့်သတ်ပြီးပါပလား။

ရွှေး။ ။ နောင်တော် နက်ဖြန်နံနက် အတွင်းတော်ဝင်၍။ ဝါခေါင်လဆန်း ၈-ရက်နေ့ မြို့တော်က ထွက်ရန် အခွင့်အမိန့်ဟူ၍။ စုန်ဆင်းတော့မည်။

မင်းသား။ ။ ကျွန်ုပ်လဲး နောင်တော်ရက်အတိုင်း အခွင့်ပန်၍။ ပြန်ရေ့မည်၊ မြို့တော်က ပြန်တဲ့အခါ တောင်ငူမြို့သို့ အရောက်

ပြန်မည်မဟုတ်၊ မိတ္ထီလာမြို့နှီးက တန်ရပ်၍၊ မိတ္ထီလာကန် ဆည်ရန်နှင့် ကန်ရေ သောက်ရန် လယ်များအတွက် ရေမြောင်းဖောက်ပေးရန်ကိစ္စကို စီမံပြီးမှ တောင်ငူမြို့သို့ ပြန်မည်နောင်တော်။ နှီးညိုတော်ကို အခွင့်ပြုပေအုန်းတော့ တချက်တီးတော့မယ်။

ရွှေး။ ။ ကောင်းပါကွယ် နယ်ပယ်နှီးက ဆင်းရဲးသားတို့ လုပ်ဆောင်ရေး တိုးတက်ရန် စီမံပေးခြင်းသည် မြို့ပြ ပြည်ရွာ အေးချမ်းရန် ဖြစ်ပေတယ်၊ အရေးအကြောင်းယိုယင် နောင်တော်ထံ စာပို့နော် ကိုင်း သွားပေအုန်းတော့။

ကျော်ရွှေး အတွင်းတော်သို့ဝင်ခြင်း

နောက်တနေ့နှုန်းက တချက်မတီးမိ ရန်ကုန်ဝန်ကြီး အတွင်းတော်ဝင်၍၊ ခစားလေ၏။

ဖိုး။ ။ မြေထဲးမြို့စား မည်သည့်နေ့ မောင်မင်း စုန်ဆင်းရန် စီမံသလဲး။

ရွှေး။ ။ မှန်ပါ ဝါခေါင်လဆန်း ၈-ရက်နေ့ ရွှေဖဝါးတော်အောက်က ထွက်ရပါမည့် အကြောင်းပါဘူရား။

ဖိုး။ ။ ကောင်းပါ မောင်မင်း၊ ဝါလဲး စိတ်တော် အေးချမ်းတော်မူပြီ တောင်ငူစားလဲး မောင်မင်းကြောင့် ကျိုးနှံတော်မူရှာပြီ အလွန်မ ငါဝမ်းမြောက်တော်မူရခြင်း ဖြစ်ပေတယ်။ ဒါထင် ငါသိလိုတော်မူတဲ့ ဒလက္ခန်းအကြောင်းနှင့် တို့ယင် သန်

လျှင်ကျွန်း အကြောင်းများကို ရွှေးတလိုင်းကြီးတို့ကို မေး၍၊ ရေးသားပို့ ဆက်ရမည် မောင်မင်း။

ရွှေး။ မှန်ပါ ရန်ကုန်သို့ ရောက်တဲ့အခါ တလိုင်းပညာယို များကို ကိုယ်တိုင် စုံစမ်း၍၊ ရေးသားပြီးလျှင် မကြောမိရွှေ့တော် သို့ ပို့ဆက်ပါမည်ဘူး။

ဖိုး။ အေး အေး ကောင်းပါ ကောင်းပါ၊ နင်တို့ငယ်ကျေး ထွေကျွန်းတွေနော် င့်ကို အားကိုးပီးတော့ အပါယ်သွားအောင် လုပ်မနေကြနဲ့၊ အပါယ်ဘေးမှ လွှတ်ကင်းအောင် မိမိကိုယ်ကို ဘဝမဆုံး မတုန်းအောင် ချစ်ကြ သနားကြရမယ်နော် မမိုက်ကြ နဲ့ မိုက်ဆိုဒါ ပါရမိဖြည့်ရဒါမျိုး မဟုတ်ဖူး၊ ကြေားလား၊ မှတ် သွားနော်ဟု မိန့်တော်မူ၍၊ အတွင်းတော်သို့ ဝင်တော်မူ လေ၏။

ဦးကျော်ရွှေးစုန်ဆင်းခြင်း

ရန်ကုန်ဝန်ကြီး ဦးကျော်ရွှေးလည်း မင်းတွေးကြီးနှင့် မိဖုရား ကြီးတို့ကို ကန်တော့ပြီးနောက် သူငယ်ချင်း မိတ်ဆွေတို့ကို နှုတ် ဆက်ပြီးလျှင် ဝါခေါင်လဆန်း ၈-ရက်နေ့၊ ရွှေဖဝါးတော် အောက်မှ ရန်ကုန်မြို့သို့ စုန်ဆင်းလှာလေ၏။ ရောက်သောအခါ မင်းတွေးကြီး မိဖုရားတို့က ပေးအပ်လိုက်သော ဆုတော် လာဘ် တော်များ သူငယ်ချင်းမိတ်ဆွေ ဝန်စုများစုတို့ကပေးအပ်လိုက်ကြ

သော လက်ဆောင်များကို ကြည့်ရှု၍၊ မိမိလက်အောက်ရှိ မြို့ဝန် မြို့သူကြီး ရွာသူကြီးကတော် မယားများကို ခေါ်၍၊ သနားတော် မူလိုက်သော ဆုတော်များနှင့် လက်ဆောင်များကို အစွဲအင့် ဝေခြမ်းပေးကမ်းတော်မူလေ၏။

တောင်ငူမင်းသားထွက်ခြင်း

တောင်ငူမြို့စား ဘုရင်ခံမင်းသားလည်း မိတ္ထီလာ ကန်တော် ဆည်ဖို့ရန်နှင့် ရေမြောင်း သွယ်ပေးရန် ယိုကြောင်း သံတော်ဦး တင်၍၊ ခမည်းတော် မယ်တော်တို့ကို ကန်တော့ပြီးလျှင် ဝါခေါင် လဆန်း ၈-ရက်နေ့ မိတ္ထီလာမြို့သို့ ထွက်တော်မူလေ၏။

ငှုံးမင်းသားကို ခမည်းတော်ဘုရား အထွတ်အမြတ်သို့ရောက် တော်မူသောအခါ တောင်ငူမြို့ကို ဘုရင်ခံအဖြစ် ဆောင်နှင့် တော်မူသည်။ တောင်ငူမင်းဟုတွင်သည်။ ငယ်မည် မောင်ရွှေအူ ခေါ်သည်။ တောင်ငူမြို့ကို သိမ်းပိုက်၍၊ စံတော်မူသောအခါ အမရပူရမြို့၊ မြောက်သားတော် ပဘာဒေဝိက မှာလိုက်သော မှာ တမ်း ခွဲန်းထောက်သီချင်းကား။

“မှာလိုက်ကဲ့ကိုယ်တော်၊ မျက်ကွယ်မှာ သက်လျယ်များကို ထားလေနှင့်နော်။ နောက်နောင်သော် ကိုယ်တော်ခက်မဲ့။ အကျင့် တော်ကြောင်မူနှင့် တောင်ငူမှာအရွှေလိုက်လေနဲ့ မှာလိုက်လေငဲ့”။

ဤကား ဖိုးတော်မင်းတြားကြီးသား တောင်ငူမြို့စား ဘုရင်ခံ မင်းသား၏ မြောက်သားတော် ပဘာဒေဝိကိုယ်တိုင် စီကုံးသော သီချင်းဟူ၍၊ မှုန်ရန်ဖြစ်သည်။ ဗဟိုသုတဖြစ်ရန် စပ်လျဉ်းသော ကြောင့် ထည့်သွင်းလိုက်ပါသတည်း။

ပညာရှိ မောင်မူး

အထက်ကဖော်ပြသာ ပိဋကတ်တော်အုပ် ဆရာတိုးဦးပညာ အနိစ္စရောက်သာကြောင့် ထိုဆရာတိုး၏ဂုဏ်ကျေးလူး မပျက် စေရန် ငြင်းဆရာတိုး၏သား မောင်မူးကို ပညာယိုအဖွဲ့တွင် အမှုတော် ထမ်းရန် ခန့်ထားသူကောင်းပြုတော်မူးလေ၏။

မောင်မူးသည် အဖယိုစဉ်က အဖဂုဏ်ကို လိုက်၍ လူသွေ်တို့ အလေးမူးကြသော်လည်း အဖ၏ခြေရာကို နင်းနှင့်သူ မဟုတ် ဤတော် သမား အရမ်းပြော အရမ်းဆို ထင်ရာကို လုပ်တတ် ပြောတတ် သည်။ အရမ်းမဲ့မဟုတ်ထာတွေ ပြုလုပ်ပြောဆိုသည်ကို ပညာယို မျှူးမတ်တို့က ဖိုးတော် မင်းတြားကြီး မြောက်စားသူ ဖြစ်၍ သည်ခံ၍ သာနောက်ရသည်။ မောင်မူးနှင့် မျက်နှာချင်းဆိုင်ဘို့ကို အလွန်ပင် စိတ်ဆင်းရေးကြလေ၏။

တနေ့သာအခါ ဖိုးတော်မင်းတြားကြီးသည် တပေါင်းလ တိုင်း တောင်စမုတ်ဆောင်တော်နှိုက် ပညာယို မျှူးမတ်တို့နှင့် လောက် လောကုတ္ထရာ အကျိုးအကြောင်း ဆွဲးနွဲးသည်မှာ ပညာယိုတို့ သွေ့မဟာသီလဝံသ စပ်ဆိုတော်မူးသာ ပါရမီတော် ခက်းနှိုက် “သုံးပါးယာဉ်သာ လက္ခဏာတည့် မက္ခာကိုယ်ကြပ် ရထားကပ်၍ စီးအပ်သမျှပို့ကုံး c-လျှက် သတ္တဝါဟောယာဉ်မျှူး တော်ဟု ကျော်သည့်ငါးကို မြိုပုန်းခိုမှ မဖြို့မဖြင့် ပြည့်ထင်ရိမှု အတတ်ပညာ ဖွားကာ ကာလွှဲ့ သမ္မာသမ္မာဒါရ ကုန်အမည် သီတိထော်တွင် အရှည်မြင်ခြင်း မတန်ပြင်း၍ လက်ရင်း ငါး

အောက် အကြီးမြှောက်သည် လျှံတောက်ပညာ သာရိပုတ္တရာ”
ဟူသာ ဤအပိုဒ်နှင့် သုံးပါးယာဉ်သာ လက္ခဏာတည်းဟု စပ်
ဆိုသာ အဓိပ္ပာယ်ကို ပညာယိုဆရာတို့ မည်သို့အယူယိုပါသနည်း
ဟု မေးတော်မူလေ၏။

ပညာယို မှူးမတ်တို့က သုံးပါးယာဉ်သာ ဆိုသည်မှာ အနိစ္စ^၁
ဒုက္ခ အနတ္တတို့ကို လက္ခဏာရေးသုံးပါးဟု ဆိုပါသည်။ ယင်း
သည့်လက္ခဏာရေးသုံးပါးပင် အနိစ္စယာဉ်ဒုက္ခယာဉ် အနတ္တယာဉ်
ဟူ၍၊ ယာဉ်သုံးပါးအဓိပ္ပာယ်ပြပါကြောင်း၊ ငှုံးယာဉ်သုံးပါးကို
စီးနိုင်မှ မဂ်လမ်း ဖို့လ်လမ်း ခရီးပေါက်၍ နိဗ္ဗာန်ကို သွားနိုင်
ရောက်နိုင်ကြောင်း အဓိပ္ပာယ်ဖွင့်ပြပါကြောင်း။

၁-လက္ခဏာသုံးပါးစုံ ကိုယ်လုံးခြံ၍၊ ဟုင်းမယို
ပြည်ရောက်အောင်ရည်၍၊ သုံးမည်လက္ခဏာဟူ၍၊ ၂-ဟော
ချွတ်ပေရာ လက္ခဏာဟု ဟူ၍၊ ၃-မချွတ်စေရာ လက္ခဏာ
သုံးပုံ စွဲစုံသီလ ဟူ၍၊ ၄-ပိုက်ခြုံကိုယ်လုံး ပိတ်အုပ်ဖုံး၍၊
သုံးလက္ခဏာ ဟူ၍၊ ၅-အစဉ်မြို့၍၊ ထိုးလက္ခဏာ စကြော
သုံးဆူ ရထားဖြူကို ဟူ၍၊ ၇-အနိစ္စနှင့် ဒုက္ခ အနတ္တား
ဤသုံးပါးကို ဟူ၍၊ သို့လို အနိစ္စ ဒုက္ခ အနတ္တကို လက္ခဏာ
ရေးသုံးပါးခေါ်ကြောင်းကို သံဝေဂောက်း လက်ာနှင့်က် စပ်ဆို
ထားပါကြောင်း၊ ယင်းသည့်လက္ခဏာရေးသုံးပါးပင် ယာဉ်သာ
သုံးယာဉ် ခေါ်ပါကြောင်းပါဘူရား။

ဖိုး။ ၂-ငမှုင်းကကောဟဲ့ ဘယ်လိုသဘောရပါသတုန်း။

ငမှုင်း။ ၂-အနိစ္စယာဉ်၊ ဒုက္ခယာဉ်၊ အနတ္တယာဉ် ဆိုဒါ
ဘာဟုတ်ရမလဲးဘူရာ့၊ သုံးပါးယာဉ်သာ ဆိုဒါမှာ ဆင်ယာဉ်

မြင်းယာဉ် ရထားယာဉ်ပေါ့ဘူရာ ဂုဏ်းယာဉ် သုံးပါးကို စီးမှ ခရီးရောက်နိုင်ဒါကလားဘူရာ၊ လက္ခဏာရေးသုံးပါးယာဉ် ဆိုဒါဘယ်မှ မဟုတ်ဖူးဘူရာ။

ငမိုင်း မဟုတ်ထာလျှောက်သည်ကို ဖိုးတော်မင်းတွားက ပြုးတော်မူလေသည်။

ငမိုင်း။ ။ ဟော ကျွန်ုပ်လျှောက်ထာကို ကျေးဇူးရှင်ဘူရားက သဘောကျတော်မူ၍၊ ပြုးတော်မူတယ်၊ ခင်ဗျားတို့ အရှည်ကြီးလျှောက်တင်ဒါကို သဘောကျတော် မမူ၍၊ ပြုးတော်မမူဘူးပျော်ပြီးလျှင် ညီလာခံမှ ထွက်သွားလေ၏။ မင်းတွားကြီးလည်း ညီလာခံစဲ့လေ၏။

မျှုးမတ်တို့တိုင်ပင်ခြင်း

ဗြြးတိုက်တော်တွင် ပညာယိုမျှုးမတ်တို့ မျက်နှာပူလျက် တိုင်ပင်ကြသည်မှာ ဘယ့်နှယ်လဲး အမတ်မင်းတို့ ဖုန်းတော်ကြီးဘူရားမေးတော်မူသည်ကို ကျွန်ုပ်တို့က ဆရာအသွင်သူမြတ်တို့ သင်ကြားပြသသည့်အတိုင်း လျှောက်တင်ရာ တစုံတရာမိန့်တော်မမူဖြစ်ပေတယ်၊ မောင်မူးကို မေးတော့ မောင်မူးက ဆင်ယာဉ် မြင်းယာဉ် ရထားယာဉ်ဟု လျှောက်တင်သည့်အခါ မင်းတွားကြီးက ပြုးတော် မူတယ်ပျော်၊ အဲးဒါကို မောင်မူးက ဟော ကျွန်ုပ်

လျှောက်ထာကို သဘောကျတော်မူလို့ ဖုန်းတော်ကြီးဘုရား ပြုး
တော်မူတယ် ခင်ဗျားတို့ လျှောက်ထာ သဘောမကျလို့ ပြုး
တော်မူမူဘူး ဆိုပြီးတော့ ညီလာခံမှ ထွက်သွားတယ်၊ ဤအခါဖုန်း
တော်ကြီး ဘုရားက တစ်တရာမိန့်တော်မမူ ညီလာခံစဲးတော်မူ
တယ် မေးတော်မူချက်အရ ကျွန်ုပ်တို့ လျှောက်ချက်နှင့် မောင်မိုင်း
လျှောက်ချက်ကို မည်သည်ကို သဘောကျတယ်မသိ မည်သူက
မှားသည် မှန်သည်ကို မသိ ပိုလ်ပုံအလယ်နှိုက် မောင်မိုင်းကစကား
ဆိုသွားသည်မှာ ကျွန်ုပ်တို့နှိုက် အရေးနိမ့်လျက်ဖြစ်နေတယ်ပျ။

ဒါမှာတော့ ကျွန်ုပ်အကြံရသည်မှာ နက်ဖြန်နှုန်း သာသနာ
ပိုင်ဆရာတော်ဘုရား နှုန်းတော်သို့ ဆွမ်းစား ကြွလှာလိမ့်မယ်
ဆွမ်းစားပြီး၍။ နှုန်းတော်ကအပြန် လွှတ်တော်ကကြို၍။ ကျွန်ုပ်
တို့ လျှောက်ထားရလှုပ် အမှားအမှန်ကို သိရလိမ့်မယ်ထင်ပေ
သပျ။

ဝန်မင်းအကြံကောင်းတယ်၊ နက်ဖြန်စောစော လွှတ်တော်
ကြီးကိုသာ ကြွလှာတော်မူပေတော့ ဝန်မင်းတို့ဆို၍။ အီမ်တော်
သို့ ပြန်ကြလေ၍။

သာသနာပိုင်ဆရာတော်

နောက်တရာက် နံနက်တချက်မတီးမိ သာသနာပိုင်ဆရာတော်
ဘုရား နှုန်းတော်သို့ ဆွမ်းစားကြွလှာတော်မူလေသည်။ ပညာယို
အမတ်များလည်း သာသနာပိုင်နှင့်တွေ့ရန် လွှတ်တော်ကြီးသို့
လှာရောက်စုဝေးနေကြလေသည်။ သာသနာပိုင်ဆရာတော်သည်

ဆွမ်းကိစ္စပြီးသော ဆွမ်းအနုမောဒနာစသော ဒါနကထာများကို
ဟောပြောပြီးလှင် နှစ်းတော်မှ ပြန်ကြလှာတော်မူသည်။

ပညာယို များမတ်တို့လည်း ရှိခိုးပူဇော်ကာ ကြိုခိုလျက် ဆရာ
တော်ဘုရားအား ငမ်းမူးနဲ့ အချင်းဖြစ်ပွားသော သုံးပါးယာဉ်
သာ အကြောင်းကို အလုံးစုံ လျှောက်ကြလေ၏။ ဤအခါ
သာသနာပိုင် ဆရာတော်ဘုရားသည် အထက်သို့ မျက်နှာမော်
လျက် စဉ်းစားတော်မူသည်မှာ သုံးပါးယာဉ်သာကို များမတ်များ
လျှောက်သည်ကား မှန်ပေ၏။ ငမ်းလျှောက်ထာများသည်ဟု
ယခုငါပြောပချေသော ငမ်းက ရှုံးရှုံးပေါ်ပေါ်တွေ့ကရာယျာက်
ပါး သူထင်ဒါကိုသာ ပြောရဲ့ဆိုရဲ့ပြုလုပ်နေသည်။ မင်းဓကရာ၏
က ငင်းအဖ ပိဋကတ်အုပ်ကို ထောက်သဖြင့် မညြိုးငယ်ရန် ချီး
မြောက်ထားသည့်အတွက် သူကို မည်သူမှ အရေးယူနိုင်ကြသည်
မဟုတ် ဤနေရာမှာ ငါအမှန်ကို ဆုံးဖြတ်လိုက်လျှင် ငမ်းသိက
ငါထံလှာ၍။ ကိုယ်တော်က ဘာသိသလဲး တပည့်တော်လျှောက်
ထာကို ရှင်ဘုရင်က သဘောကြလို့ ပုံးတော်မူသေးဒါပဲးဟု
လျှောက်ထားလျှင် ငါပါခက်အုန်းမည်ဟု အကြံပေါ်၍။ အင်း
ငမ်းက ရေးရေး ယိုသေးတယ်လို့ မိန့်တော်မူပြီးလှင် တိုက်
တော်သို့ ကြေတော်မူလေ၏။

ပညာယိုများမတ်တို့လည်း သာသနာပိုင် မိန့်ဆိုသွားသည်ကို
ကြားရသဖြင့် ငမ်းလျှောက်တာက မှန်သလိုလိုအနေရောက်သော
ကြောင့် မကြေမချမ်းယိုနေရစ်ကြလေ၏။

အမတ်မင်းတို့ သာသနာပိုင် ဆရာတော်ဘုရား မိန့်တော်မူ
သွားသည်ကား မတင်မကျယိုနေတယ်၊ အမှန်သို့ကျရောက်အောင်

သိယိုကြရမှ ကိစ္စချောမည်၊ သို့အတွက် ည င-ချက်တီးကျော် အချိန် သာသနာပိုင် ဆရာတော်ဘုရားထံသွား၍၊ ထပ်မံလျှောက် ထားရန် ပြောဆို တိုင်ပင်သည့်အတိုင်း သဘောတူညီကြသဖြင့် လွှတ်တော်က ဆင်းကြလေ၏။

ည င-ချက်တီးကျော်သည့်အခါ ပညာယိုအမတ်များ တိုက် တော်သို့ သွား၍၊ သာသနာပိုင်ဆရာတော်ဘုရားအပါး ချဉ်းကပ် ၍၊ မနက်က တပည့်တော်များ လျှောက်ထားသော သုံးပါး ယာဉ်သာအကြောင်းသည် တပည့်တော်များကမှား၍၊ ငမှိုင်းက ပဲး မှန်သလားဘုရားဟု လျှောက်ထားရာ သာသနာပိုင်ဆရာတော် က ဟယ် နင်တို့မလဲး အရေးမကြီးဒါကို အရေးစိုက်ကြရန်ကော ကြီးကြီးကျယ်ကျယ် မှတ်လို့ ပြန်သွားကြလေ၊ နောက်တရက် နှစ်ရက်ကြောယင် ငမှိုင်းကို နင်တို့ဘက်ပါအောင် ငါသွင်းပေး မယ် အေးအေးသာ ပြန်ကြပေတော့ဟု မိန့်တော်မူသည့်အတိုင်း ပညာယိုအမတ်များ ပြန်လှာကြလေ၏။

ငမှိုင်းနှင့်သာသနာပိုင်

နောက်သတင်းနေ့ကြံ့သောအခါ မောင်မှိုင်းကို ရဟန်းတပါး စေလွှတ်ခေါ်ရာ မောင်မှိုင်းလည်း ငါ့ဘက်လိုက်တဲ့ သာသနာပိုင် က ခေါ်သည်ဟူ၍၊ ဝမ်းသာအားရနှင့် တိုက်တော်သို့ လိုက်လှာ၍၊ သာသနာပိုင်ဆရာတော်ဘုရားသို့ ဦးချကာ ပျော်ဝပ်နေလေ၏။ သာသနာပိုင်ဆရာတော်ဘုရား၏၊ အပါးနှိုက် တံဆိပ်ရမရ ဆရာ တော်များလည်း ဝန်းရံခစားလျှက်ယိုကြလေ၏။

သာသနာပိုင်။ ။ ငမှိုင်းလားဟဲ့။

ငမှိုင်း။ ။ တင်ပါဘူရား။

သာသနာပိုင်။ ။ ခက်နေပါပကောဟဲ့ ငမှိုင်းရယ်၊ ရွှေမြို့
တော်ယို ဟောသည်က တံဆိပ်ရမရ ဆရာတော်များနဲ့ ဆွဲးနွေး
တိုင်ပင်ကြည့်ရာ ထိုဆရာတော်များကလဲး ဘူရားဟောကျမ်းဂန်
အရ အနိစ္စ-ဒုက္ခ-အနတ္ထ-လက္ခဏာရေးသုံးပါးကို ယာဉ်သာဟဲ့
စပ်တော်မူးကြောင်း မိန့်ဆိုကြတယ်ဟဲ့၊ ဆင်ယာဉ်-မြင်းယာဉ်-
ရထားယာဉ်မှာ မင်းနဲ့ ငါနဲ့ J ယောက်ထဲဖြစ်နေတယ်ဟဲ့၊ ဆရာ
တော်များက ကျမ်းဂန်အရ မိန့်တော်မူးကြတယ်၊ တို့က ကျမ်းဂန်
နဲ့ညီအောင် ခုခံစရာမယိုဘူးဟဲ့၊ သို့ကြောင့် သူတို့ဘက်ကို ဝင်မှ
တော်မယ်ထင်တယ်၊ နှုံးမြှုံးယင် မင်းနဲ့ငါ J-ယောက်ထဲး ဂွကျ
နေလိမ့်မယ်ဟဲ့။

ငမှိုင်း။ ။ ဒါမှာတော့ ကိုယ်တော်ဝင်ယင် တပဲ့တော်လဲး
ဝင်ဒါပြုဘူး ဘာခက်တာမှုတ်လို့။

သာသနာပိုင်။ ။ အေး-ကောင်းပေကွယ် သာဓု-သာဓု-
သာဓု၊ ငါတပါးထဲး သူတို့ဘက်ဝင်ပြန်ယင် မင်းကျွန်းနေမှုစိုး
တယ်၊ မင်းကျွန်းနေမှုဖြင့် ငါမှာ မင်းကြောင့် အခက်ဖြစ်နေအုန်း
မယ်၊ အဲး-ဒါကြောင့် ဆရာတပည့် စိတ်ဝမ်းမကွဲရန် ဆရာတော်
များရှေ့ခေါ်၍၊ တိုင်ပင်ဒါဟဲ့ ငမှိုင်းရဲ့။

ငမှိုင်း။ ။ ကိုယ်တော်မလဲး သည်ဟာကလေးမျှနဲ့ ခေါ်၍.
တိုင်ပင်ရသေးသလားဘူး၊ ဟဲ့-ငမှိုင်း နင့်ဟာမှားတယ်၊ မှူးမတ်
များဟာ မှန်တယ်၊ နင့်အယူကို စွန်းလိုက်ဟဲ့ အမိန့်တော် ပေးလိုက်

တောင် ကိုယ်တော်တပဲ့ ငြင်းပယ်မယ်မဟုတ် ကိုယ်တော်ပါ
ယင် တပဲ့တော် ပါပြီးသားမတ်ပါဘရား။

သာသနာပိုင်။ ။ အေး-မင်းကြောင့် ငါခုမှ စိတ်အေးသွား
တယ်၊ ကိုင်းပြန်ပေတော့ အယူဖြောင့်၍၏ ချမ်းသာစေ ချမ်းသာစေ။

ပညာယိုမျိုးမတ်တို့ဘက်သို့ ငမ်းပါကြာင်း သိရန် သာသနာပိုင်ဆရာတော်က အမိန့်တော်ကို လွှတ်တော်သို့ ပို့လိုက်လေသည်။ ပညာယိုအမတ်တို့လည်း သုံးပါးယာဉ်သာကို ဆင်ယာဉ်မြင်းယာဉ် ရထားယာဉ်- မဟုတ်ကြာင်း၊ မောင်မြိုင်းက သူ၏ အယူကို စွန်သည်ဟူ၍၊ သာသနာပိုင်ဆရာတော်ဘုရားထံက အမိန့်တော်ရကြာင်းကို ရွှေမြို့တော်နှင့် ကြညာကြလေ၏။

ဖော်ပြချက်

ဤအချက်နှင့် သာသနပိုင်ဆရာတော်ဘုရားက မောင်မိုင်းအမှားကို စွန့်၍၊ အမှန်ကိုယူရန် ဆွဲသွင်းပေးနိုင်သော နည်းသည် မည်သည့်နည်းမျိုး၊ မည်သည့်ဥပမာမျိုးဖြစ်သည်ကို စဉ်းစား၍ လိုက်နာကြရန်ဖြစ်ပါကြောင်း။

မောင်မိုင်းသည်ကား ဖိုးတော်မင်းတြားကြီးက စာတော်ပြင် ဆရာကြီးအရာကို ချီးမြှောက်ခန့်ထား သူကောင်းပြုတော်မူသော ပညာယိုဆရာကြီး ဦးပညာ၏၊ သားဖြစ်သည်။ ဆရာကြီးဦးပညာ အနိစ္စရောက်သည့်နောက် ဆရာကြီး၏သား မောင်မိုင်းကို မညိုး ကျော်ရန် ပညာရှိအဖွဲ့ကိုဝင်ရန် ချီးမြှင့်တော်မူခြင်း ဖြစ်သည်။

မကျမ်းကျင်မလိမ္ာသည်ကို ဖိုးတော်မင်းတွားကြီး သိတော်မူပြီး ဖြစ်သည်။

ဉ်ကား အဖ၏၊ အရှိန်ကောင်းသောကြောင့် ကျွန်ုရစ်သော သားသည် အသုံးမကျသော်လည်း တရားယိုသော မင်းခကရာ၏ တို့မှာ မျိုးရိုး ဂုဏ်ကျေးဇူးကို မတိမ်ကောစေရန် စောင့်ရွှေ့က သောနည်းလမ်းကို ဖြောင့်တန်းစွာ သတိမူကြရန် ဖြစ်ပေသည်။

ဒွေးချီးခွန်းထောက်

၁။ မောင်မူးသို့ သာသနဘိုင် မြိုင်ပါပေါ့ ယူနည်း သူ့ဖို့ လိုလိုနှင့် ကိုယ့်ဖို့ကို အလိုမြောက်အောင် ချီးမြောက်သာဖြည်း။

၂။ မြတ်ဖိုးတော်ဦးဝိုင်းက ငမ်းကို ချီမြောက်ပုံ ယုံကြုံလို့ မှတ်သလား အဖဂုဏ်သိမ်က ကျေးဇူးရှိန်မတိမ်ပျောက်ရအောင် ပင့်ထောက်သနား။

မောင်မူးကို ဝေသာလီမြို့သို့ စွဲ့တ်ခြင်း

ဓညဝတီပြည် ဝေသာလီမြို့နှင့် အုပ်ချုပ်သော ဒုဗောဓာ ကသဲးညီနောင်တို့ ထက္ခာကြောင်း ကြားသိတော်မူသောကြောင့် ဖိုးတော်မင်းတွားကြီးက မျှူးမတ်ပိုလ်ပုံအလယ်တွင် ဝေသာလီ မြို့စား ဒုဗောဓာ ညီနောင်ထက္ခာကြောင်း ကြားသိတော်မူရသည်။ ရှင်းသူပုန်ငယ်များကို မည်သည့်မျှူးမတ်များ သွားရောက် နှုမ်နင်းနှင့်ကြပါမည်လဲးဟု အမေးတော်ယိုရာ ဉ်အခါ ပိုလ်ပုံ အလယ်နှုက် မောင်မူးက မှန်ပါ ဖုန်းတော်ကြောင့် ဒုဗောဓာ

ကသဲးညီနောင်ကို ကျွန်တော်မျိုး လက်ရဖမ်းဆီး၍၊ ရွှေတော်ရောက် ဆက်သပါမည့်အကြောင်းပါဘုရား။

ဖိုး။ ။ ဟဲ့ ငမှိုင်း နှင့်ကသဲးညီနောင်ကို အရှင်ဖမ်းဆီးဆက်သနိုင်ပမလား။

မိုင်း။ ။ မှန်ပါကသဲးညီနောင်ကို J-ရက်အတွင်း ရွှေတော်ရောက် ဆက်သပါမည်၊ မဆက်သနိုင်ပါက ကျွန်တော်မျိုး ငမှိုင်းကို အဆုံးစီရင်တော်မူပါဘုရား၊ ဆက်သနိုင်ခဲ့သော် လွှတ်တော်ဝန်ကြီးအလုပ်ကို ခန့်ထားတော်မူပါဘုရား။

ဖိုး။ ။ ဟဲ့ ငမှိုင်း နှင့်တယ်ပါး အလျှောက် ရဲးပါကလားကောင်းပါ နှင့်လျှောက်ထားသည့်အတိုင်း ငါသူကောင်းပြုတော်မူမည်၊ ဒူမရာဇာ ကသဲးညီနောင်ကို သွားဖမ်းချေ လက်နက်ကြိယာများ အလိုပိုရာယူစေ စစ်သည်အမှုထမ်းအလိုပိုရာခေါ်စေ။

မိုင်း။ ။ မှန်ပါ ကျွန်တော်မျိုး စစ်သည်များ အလိုမယိုပါကြိုက်ရာလူ တကျိပ်နှင့် ဓားကောင်း ဆယ်စင်း အရက်ငါးပိသာကို ယူသွားလိုပါသည်ဘုရား။

ဖိုး။ ။ ငမှိုင်းအလိုပိုရာ ခေါ်နိုင်စေယူနိုင်စေ ဆိုင်ရာဝန်တိုက ကူးညီဆောင်ယွက်စေဟု မိန့်တော်မူပြီးလျှင် ညီလာခံစဲ့လေ၏။

ငမှိုင်းစစ်ချိခြင်း

ငမှိုင်းသည် မိမိနှင့်စိတ်တူ ကိုယ်တူဖြစ်သော သူငယ်ချင်းများကိုခေါ်၍ ရဲးဘော်တကျိပ်ဖွဲ့ပြီးလျှင် ဓားကောင်းကို ရွေးချယ်ပြီးမှ အရက်ငါးပိသာကို ခွဲးဝေးနှင့် ထည့်ယူကြရသည်။

မိုင်း။ ။ ရဲးဘော်တော်တို့ ရှင်ဘူရင် အမိန့်တော်နဲ့ ဝေသာ
လီမြို့စား ကသဲးမင်းသား ဒုဗ္ဗာရာအောင်ကို အဖမ်းသွားကြ
ရမည်မှာ စစ်ဆိုင်းမယို အပြင်းချိတက်ကြရမည် အရက်ကို အလွန်
အကြူးဗျာရောက်ကြရ ခြီး သွားကောင်းရုံ သောက်ကြရမည်
အလွန်အကြူးဗျာရောက်ရှု ခြီး ပျက်သော် အသေသတ်မည်။
ဝေသာလီမြို့နီး၍ မြို့တွင်းသို့ ဝင်မည့်အခါ ရဲးဆေးတင်ကြရမည်
ရဲးဘော်တို့။

ရဲးဘော်။ ။ မှန်ပါဟိုလ်မင်းကြီးအမိန့်အတိုင်း ဦးလည်မသုန်
စိတ်တချာင်းထည်း ညီညီညွတ်ညွတ် ဖြောင့်ဖြောင့်မတ်မတ်
အမှုတော်ကို စွမ်းရေသတ္တိနှင့် ပြည့်စုံစွာ ထမ်းယွက်ကြမည်ဖြစ်ပါ
ကြောင်းပါ။

မိုင်း။ ။ ကောင်းပါ ရဲးဘော်တို့ ရတနာသုံးပါးများ ပူဇော်
ကြလေ အောင်ခြင်းယှစ်ပါး ရွတ်ကြလေ မိဖဆရာများကို ကန်
တော့ကြလေ၊ အမိတမိစကို တောင်း၍ နားနှိုက်ပန်ဆင်ခဲ့ကြရမည်
သွားကြ ပြင်ကြလေ နေ့ညမဆိုင်း အမြန်ချိတက်ရန် ဖြစ်သည်။

ရဲးဘော်တကျိုပ်တို့လည်း ဟိုလ်မင်းကြီး အမိန့်အတိုင်း စီမံ
ဆောင်ယွက်ကြပြီးသော် ဟိုလ်မင်းထံ လှာရောက်ကြလေ၏။

မိုင်း။ ။ လှာကြပြီးလား ရဲးဘော်တို့ ကိုင်းအခါရပြီထွက်ကြ
စို့၊ တန်ုံးနွေ့သား ရွှေ့ဆုံး ငှ်းနောက် ကြာသပတေးသား
ငှ်းနောက် တန်ုံးလာသား ငှ်းနောက် ဗုဒ္ဓဟူးသား ငှ်းနောက်
အဂါသား ငှ်းနောက် သောကြာသား အစဉ်လိုက် စီတန်း၍
မောရသုတ်ကို ရွတ်၍ ထွက်ကြလေ။

ရဲးဘော်တကျိုပ်နှင့် ချိတက်သွားကြရာ ၃-ရက်နှင့် ဝေသာ
လီမြို့အနီးသို့ ကပ်ကြသောအခါ ခြီး အမောအပန်းဖြေ အစား
ကောင်းများကို စား အမှတ်မဲ့တောသားယောင်ဆောင်၍၊ မြို့၏
အနေအထား ကသဲးညီနောင်တို့ အမြဲနေတတ်သော နေရာကို
၃-ရက်တိုင်တိုင် စုံစမ်းရာ သိရသဖြင့် အကျိုးအကြောင်း ပြောပြ
တိုင်ပင်ကြလေ၏။

မိုင်း။ ။ ရဲးဘော်တို့ မြောက်ဖက် တံခါးက ရဲးဘော်
၃-ယောက်စောင့် ကသဲးညီနောင် ထွက်ပြီးလှာလျှင် အတင်း
ဖမ်း၍။ လက်ပြန်ကြီးချည် အကူလှာလျှင် ဓားစာကျွေး ရဲးဘော်
၂-ယောက် ကျစို အရှေ့တံခါး တောင်တံခါး အနောက်တံခါးက
မီးတိုက်၍။ ဝင် မီးလောင်သည်ကို မြင်ရလျှင် ရဲးဘော်တယောက်
နဲ့ ငါက မြောက်တံခါးကဝင်၍။ ကသဲးညီနောင်နေတဲ့ မဟာ
ပိန္ဒုးတိုက်ကို လှာပြီးတော့ အတင်းဖမ်းယူမည်။ ကိုင်း ရဲးဆေးတင်
ကြပေတော့ မလွှန်ကြစေနဲ့နော် စိတ်ခိုင်မာရုံ သောက်ကြလေ
အမိတမိ ပန်းများ နားနှို့က်ယိုကြရဲ့လား မယိုယင် ပန်ကြလေ
ကိုင်း ၄-ချက်တီးပြီ သွားကြပေတော့။

အရှေ့ အနောက် တောင်မျက်နှာသို့သွားသော ရဲးဘော်တို့
က အိမ်များကို မီးတင်ကြလေသည်၊ မီးရှိန်မီးလုံး ထသောအခါ
တမြို့လုံး ကြွက်ကြွက် ဆူလေ၏။ ပိုလ်မင်းကြီးနှင့် ရဲဘော်
တယောက် မြောက်တံခါးက အတင်းနင်းဝင်၍။ မဟာပိန္ဒုးတိုက်
သို့ လှာပြီးလျှင် ကသဲးညီနောင်တို့ မီးလောင်သည်ကို ကြည့်လျက်
အရေးတကြီးယိုနေရာ ဓားချက်ပေး၍ဖမ်းရာ ညီကိုမိလေသည်။

အစ်ကို ထွက်ပြေးရာ မြောက်မျက်နှာ တံခါးစောင့် ရဲးဘော် ၃-ယောက်က ဖမ်းဆီးချည်နှောင် ထားလေသည်။ ပိုလ်မင်းကြီးနှင့် ရဲးဘော်တယောက်က ညီကိုချည်နှောင်၍၊ မြောက်မျက်နှာ တံခါးသို့ ယူဆောင်လှာလေ၏။

အရှေ့တံခါး တောင်တံခါး အနောက်တံခါးတို့နှုတ် မီးတင် သောရဲးဘော် ၆-ယောက်တို့သည် မြို့တွင်းဝင်၍၊ ကသဲးညီနောင် လက်ရမိကြောင်း သိလျှင် နှစ်းတော်တွင်း ဖောင်းတော်နှုတ်ကို သော မြင်းချောမြင်းလှ မြင်းဆဲတစိုးကို ကကြီးအစုံဆင်လျက် မြင်းတစိုးကျစိုး စီး၍၍၊ မုဒ္ဒရာဇာ ကသဲးညီနောင်ကို နှောင်ကြီးနဲ့ မြင်းပေါ် တင်ပြီးလျှင် ခရီးမဆိုင်း ဆောင်ကြည်း လာကြရာ ၅-ရက်နှင့် အမရပူရမြို့သို့ ရောက်သောအခါ ဒုမရာဇာကသဲးညီ နောင်ကို တိုက်ခိုက်၍၍၊ လက်ရဖမ်းဆီးယူဆောင်ခဲ့သည့် အကြောင်း ပြောပြောပြီးလျှင် ဆိုင်ရာ လွှတ်တော် ဝန်ကြီး များကို ပေးအပ် လေ၏။

ငမှိုင်းလွှတ်တော်ဝန်ကြီးလုပ်ခြင်း

နောက်တနေ့ ပိုလ်မင်းကြီး မောင်မြိုင်းသည် လွှတ်တော်ဝန်ကြီး အဆောင်အယောင်နှင့် နံနက်တချက်တီးတွင် လွှတ်တော်ကြီးပေါ်တက်၍၍၊ ဝန်ကြီးလုပ်နေလေ၏။

လွှတ်တော်ဝန်ကြီးများလည်း လွှတ်တော်သို့ လှာကြသော အခါ ငမှိုင်းဝန်ကြီးဖြစ်နေသည်ကိုမြင်၍၍၊ ရွှေနားတော် ကြားလေ၏။

ဖိုးတော်မင်းကြားကြီးလည်း လွှတ်တော်သို့ ထွက်တော်မူ၍。
ငမှိုင်းကို မြင်တော်မူလျှင် ဟဲ့ငမှိုင်း နင့်ကို ဘယ်သူက လွှတ်တော်
ဝန်ကြီး ခန့်ထားသလဲး။

မူးမြိုင်း။ ။ မှန်ပါ ဖုန်းတော်ကြောင့် ဒူမရာဇာကသဲးညီနောင်
က ခန့်ပါကြောင်းပါဘုရား။

ဖိုး။ ။ ကသဲးညီနောင်သူပုန်က နင့်ကို ဝန်ကြီး ခန့်နိုင်သ
လား။

မူးမြိုင်း။ ။ မှန်ပါ ဝေသာလီမြို့၊ ဒူမရာဇာ ကသဲးညီနောင်
ထက္ကလျက်ယိုဒါကို လက်ရဖမ်းဆီးပေးနိုင်က လွှတ်တော်ဝန်ကြီး
ခန့်ထားတော်မူမည်။ ဖုန်းတော်ကြီးလှသော ဘုရားအမိန့်တော်
အရ ရဲးသော်တကျပိန့် သွားရောက်ဖမ်းဆီးရာ ရမိခဲ့သည့်အတိုင်း
ဆိုင်ရာဝန်ကြီးများသို့ အပ်ပေးပြီးပါသောကြောင့် နောက်အမိန့်
တော်ခံနေယင် ကြာနေမည်ကို ဖိုးပါ၍။ မနေ့က ကသဲးသူပုန်
ညီနောင်အပ်၊ ယနေ့ လွှတ်တော်ဝန်ကြီး လုပ်လှပါကြောင်းပါ
ဘုရား။

ဖိုး။ ။ အင်း-မင်းတို့စကား မိုးကြီးသွားတဲ့မောင်မင့် ဟူ
ပြီးတော်မူ၍။ လွှတ်တော်မှ ဆင်းပြီး နန်းတော်သို့ ဝင်တော်မူ
လေ၏။

မောင်မူးတရားစိရင်ခြင်း

တောကျုံးလက်က ညီအစ်မနှစ်ယောက် မိဖနှစ်ပါး သေဆုံး
ပြီးနောက် အမွှတရားဖြစ်ကြသည်မှာ ယာမြေားပယ်ကျွန်ရစ်ရာ

ခုံသမာဓိလူကြီးတို့က ညီအစ်မ J-ယောက်ချင်းယှဉ်သောကြောင့် ချစ်စကို ရှည်စေရန် တရားသဖြင့်ပြောပြ၍၊ တဝက်စီ ခွဲးဝေပေး သည်ကို အစ်မကမကျေနပ် ဂင်းယာမြေားပယ်အနက် မိမိကလေး ပယ်ရမှ ကျေနိုင်မည်ဟု အယူခံရာ ရှုံးနိမ့်၍၊ ရွှေနားတော်ကြား သောအခါ ဖိုးတော်မင်းတြားကြီးက ဤအမွှေမှုကို လွှတ်တော် ဝန်ကြီး ငမှုင်း ပြီးပြတ်အောင်စီရင်စေဟု အမိန့်တော်မြတ် မှတ် တော်မှုချက်ကို လွှတ်တော်သို့ရောက်လေ၏။

လွှတ်တော်ဝန်ကြီးများက အမိန့်တော်မြတ်အတိုင်း မောင်မှုင်း သို့ ပေးအပ်လေ၏။ မောင်မှုင်းလည်း အမှုကို ရက်ချိန်းပေး၍၊ စစ် ဆေးသည်မှာ။

ဟဲ့-နှင်တို့ညီအစ်မ J ယောက်ထဲးယှဉ်တယ်၊ တယောက်နဲ့ တယောက်ကို အလွန်အမင်း ချစ်စရာကောင်းပါလျက် သူစိမ်း ကဲ့သို့ အမျက်ဒေါသထားပြီးလျှင် တယောက်နဲ့ တယောက် အသာအနာမခံနိုင်ကြပဲ ရွှေနားတော်ကြားသည်မှာ များစွာ အုံသြေစရာ ညီအစ်မအရင်းအချာ တသွေးထဲး တသားထဲးကို မချစ် ခင် မကြုံနာကြပဲး လောဘဒေါသကို ချစ်ခင်ကြသဖြင့် ဆွဲ မှန်းမျိုးမှန်း မသိနိုင်ခြင်းစိတ်သည် အလွန်ဆိုးဝါးသော မသူ တော်တို့ အလေ့ဖြစ်ချေသည်။ သူတော်ကောင်းတို့ ကဲ့ရဲ့မည်ကို နင်တို့ မယူကြကြဘူးလား၊ ဘူးရားဟောတော်မှုသော ရန်သူမျိုး ငါးပါးတွင် မချစ်မနှစ်သက်သောသူ ဆိုသည်မှာ အမွှေစားဘက် ကို ဆိုသဟဲ့ ကြားကြလား၊ နှင်တို့ ညီအမအရင်းအချာမှ မချစ် မခင်ကြယင် ပြင်ပလူစိမ်းက နင်တို့ကို ချစ်ခင်အုန်းမှုလား နင်

တို့ အလွန်မိုက်ကြတယ်၊ စာရိတ်ကြေးကိုယ်ပန်းဖြစ်နေကြသည်ကို
သတိမရပဲး လောဘ,ဒေါသ, စကားက စူးယူလျက် ယိုသည်ကို
ချမ်းသာအောင် မနှုတ်မပယ်ကြပဲးကိုးဟဲ့၊ နားထောင် ငါစီရင်
ချက်ချမည်။

စီရင်ချက်

ဟဲ့-အစ်မကြီးက သားသွီး ဘယ်နှစ်ယောက်ရှိသလဲး။
ဘုရားကျွန်းမမှာ သားသွီး တယောက်မှ မသီးပါဘုရား။
ဟဲ့-ညီမဖြစ်သူကော သားသွီး ဘယ်နှစ်ယောက်ယိုသလဲး။
ဘုရားကျွန်းမမှာ သားသွီး ဂု-ယောက်ယိုပါသည်ဘုရား။
အင်း- ကောင်းပါ နင်တို့အမွှဲလုသောယာက ပယ်ငါးပယ်သာ
ယိုသည်။ ညီမဖြစ်သူမှာ သားသွီးပွားစီးလျက်ယိုသောကြောင့် ပယ်
ဂု-ပယ်ယူစွဲ။ အမဖြစ်သူမှာ သားသွီးမသီးသောကြောင့် ပယ်
ဂု-ပယ်ယူစွဲ။ ညီမချင်း သင့်မြတ်ကြစွဲ။ ငါစီရင်သည့်အတိုင်း
မတည်ယိုကြလျှင် ရုံးကို အလုပ်အကိုင်ပျက် သွားလား လာလား
လိုလားသူများဟဲ့ ဟောဒီဓားနဲ့ နင်တို့ကို စီရင်တော်မူမည်။
ရော့-ဒီဓားကို နမ်း၍သွားလေဟဲ့ စီရင်လိုက်သည့်အတိုင်း ညီအမ
သင့်တင့်ပြီးလျှင် ကြေအေးသွားကြလေ၏။

လူမိုက်ကို စီရင်ပါ

တရံရောအခါ အမရပူရမြို့။ တရုပ်တန်းက မုံပေါင်းလုပ်၍.
ရောင်းချအသက်မွေးရသော မုံဆိုးမတိုးမှာ သားတယောက်

ယိုရာ ထိုသားသည် အမိပြောစကားကို နားမထောင် အလုပ် အကိုင်မလုပ်ချင် အမိမှုပေါင်းရောင်းရသော ပိုက်ဆံကို တောင်းသောည်အရက်သောက် အကာစား အပျော်အပါးလိုက် ထမင်းကောင်းဟင်းကောင်း မစားရလျှင် အမေကို အော်လိုက် ငါက်လိုက် ကောင်းကောင်း အချက်ကောင်းလားဟုပြော ပိုက်ဆံတောင်းမရလျှင် အမေကို ဓားနဲ့လိုက် ဤသိပ္ပါကျော်လေ့ယိုသဖြင့် အမိဖြစ်သူသည် မျက်ရေနှင့် မျက်ခွက် ဆင်းရဲကြောက်ရွှေ့လျက်ဖြစ်သောကြောင့် ရှင်းသားကို ဆုံးမပေးရန် ဝန်ကြီးမောင်မှိုင်းသူ လျှောက်ထားလေ၏။

မောင်းမှိုင်းက လျှောက်ချက်အရ ကောင်းပါ မယ်မင်းသားကို အမိုက်ပျောက်အောင် ငါဆုံးမမည်ဆို၍။ ရှင်းသားကိုခေါ်၍။ အိမ်တော်မှာ ထားပြီးလျှင် တရှုပ်တန်းရပ်သို့ ကိုယ်တိုင်သွား၍။ ထိုသူငယ်အကြောင်းကို စုံစမ်းရာ မအော်လျှောက်ထားချက်အတိုင်း ရှင်းသူငယ် ဆိုးမို့က်ကြောင်း ထင်ယှားသဖြင့် ရှင်းသူငယ်ကို ခေါ်ပြီးသော် နှင်သည် ဘုရားမှန်း တရားမှန်း သယ်ဗုံးမသို့၊ ကျေးဇူးကြီးမားသူဖြစ်သော မိခင်စကားကို နား မထောင် မိခင်ကို နှိပ်စက်ညွှေးပန်းသူတယောက်ဖြစ်သည်။ နှင်လိုယုတ်မာသူသည် အဖက်မပေါ် နှင်တယောက်သာ ယိုသည်။ သို့ကြောင့် လူပြောမှာ အမိုက်တာရှုည်ထား၍ မတော် အမိုက်စတုန်းမှ အေးချမ်းကြမည်။

ဟဲ့-အာဏာသား ရှင်းအမိုက်ကောင်ကို ကောင်းဟန်အဟွန်သို့ အပ် အဆုံးစီရင်၍။ အမိုက်ကောင်အလောင်းကို တောခေါင်းတောထိန်းထံ ပို့စေဟု စီရင်လိုက်လေ၏။

နောက်တလခွဲးခန့်သို့ ရောက်သောအခါ အမိဖြစ်သူက မောင်
မိုင်းထံလှာ၍။ ဘုရား ကျွန်တော်မ သား လိမ္မာပါပြီ လားဟု
လျှောက်ရာ အေး-မယ်မင်းသားသည် အလွန်မ မိုက်သောသား
ဖြစ်သည်။ မယ်မင်းကို မသေမချင်း နှိပ်စက်နေမည် ဖြစ်သော
ကြောင့် အမိုက်မရှည်မပွားအောင် မိုက်စတုန်းအောင် ငါစီရင်
လိုက်ပြီ၊ မယ်မင်းချမ်းသာစွာ နေထိုင်ပေတော့ဟု မိန့်တော်မှလိုက်
လေ၏။ မိခင်ဖြစ်သူလည်း ငိုလျက် ပြန်ခဲ့ရလေ၏။

ရှင်ညီခေါ်သောအမူ

အမရပူရမြို့၊ မဟာအောင်မြေဘုံကျောင်းတိုက်က တိုက်
အုပ် ဆရာတော်ဦးညီသည် အပြောအဆိုအမိန့်ကြမ်း ထမ်းသဖြင့်
ဒါယကာ ဒါယိကာမများတို့ အဆည်းအကပ် နည်းလေသည်။
ပိုးကုန်သည် ဦးခဲးနှင့် များစွာမတဲ့ ဖြစ်ကြ၏။

တနေ့သော် အလှုံတခုက နံနက်တရားနာဖိတ်၍။ ဦးခဲးအလှုံ
သို့ သွားရာ အလှုံမဏ္ဍာပ်သယ်ံစင်ပေါ်နှိုက် တိုက်အုပ် ဆရာ
တော် ဦးညီရောက်နေသည်ကို မြင်သောအခါ ဦးခဲးက အလို
ရှင်ညီ ရောက်နေမှုကိုးဟု ပြောလေ၏။

အလှုံနှိုက် တရားသရြိုဟ်၍။ ရေစက်ချုပြီးသောအခါ တိုက်
အုပ်ဆရာတော်သည် လွှတ်တော်သို့သွား၍။ ဆုံးမရန် တိုင်ကြား
လေ၏။ လွှတ်တော်ဝန်ကြီးမောင်မိုင်း အလှည့်ကျသဖြင့် ဦးခဲး
ကိုခေါ်၍။ မေးရာ အကျွန်းပို့တိုက်အုပ်ဆရာတော်ကို ရှင်ညီခေါ်
ခြင်းသည် မရှိမသေ မလေးမခန့်ပြု၍။ ခေါ်သည်မဟုတ်ပါ။ မြတ်

စွာဘူရားသွင်ယိုစဉ်က ဓတဒဂ်ခံရသော ရဟန္တအသွင်မြတ်တို့
ကိုပင် သွင်မောဂုလာန် သွင်သရိပုတ္တရာ သွင်မဟာကသာပ
သွင်အနုရှုခါ သွင်အာနန္တဟု ခေါ်ရပေသည်။

အင်းဝဖြို့၊ ကောင်းစားစဉ်အခါက သွင်မဟာသီလဝံသ
သွင်မဟာရဋ္ဌသာရ သွင်အုန်းညီ သွင်ခေမာ သွင်ဥတ္တမကျော်
သွင်အဂ္ဂသမာဓိဟူ၍၊ ခေါ်ကြပါသည်။ သို့ပါသောကြောင့်
ထိုအသွင်များကဲသို့ တိုက်အုပ်ဆရာတော်ကို သွင်ညီဟု ချီးပင့်
ခေါ်ဝါခြင်း ဖြစ်ပါကြောင့် ထုချေလေ၏။

မှိုင်း။ ။ ဦးခဲး ထုချေချက်သည် ဗဟိုသုတ အရာနှိုက် ချီး
မွမ်းဖွယ်ရာ ဖြစ်ပေသည်။ သွင်ညီလို့ ခေါ်လို့သော စိတ်ထားသည်
ရှုံးသေ၍၊ ခေါ်ခြင်းအရာမဟုတ် တိုက်အုပ်ဆရာတော်စိတ်ကို မခံ
ချင်အောင် ဖြစ်စေရန် ခေါ်ဆိုခြင်းအရာ ရောက်ချေသည်၊ အကယ်
တန္ထိ အငြင်း ဖြစ်ပွားကြလျှင် ရွှေးက အသွင်ထည့်၍၊ ခေါ်သော
ပုဂ္ဂိုလ်များထုံးယိုကြောင်း ပြောပြရန် ကြံစည်ထားသော ဥာဏ်
သာ ဖြစ်ချေသည်။

သို့ထုံးသာက ဖော်ပြသော အထောက် အထားသည် လုံ
လောက်သော ဥာဏ်ပညာပင်ဖြစ်သော်လည်း စင်စစ် ချီးပင့်လို့
သောစိတ်မပါ မခံချင်အောင်ခေါ်သော သဘောကို သက်ရောက်
သဖြင့် ဦးခဲးက သက်န်းဖွံ့ဖို့နှင့် ဆရာတော်ကို ကန်တော့ဝန်ချေစေ
တိုက်အုပ် ဆရာတော်ဘုရားက သည်းခံတော်မူ၍၊ အဆိုအမိန့်ကို
နာစေ ဟူ၍၊ စီရင်ချက်ချလေသည်။

စာကာရန်လိုက်ပုံတရား

တန္နေ့သော် အတွင်းစာရေးတော်ကြီး တယောက် ပန်းပဆိုး ကိုဝတ်လျက် နှစ်းတော်ရွှေ၊ စျေးသို့ နံနက်ခင်လျှောက်သွားရာ စာဆိုတော် တညီးကမြင်၍။ အလို့ ပန်းပဆိုးနဲ့ ကိုးလို့ ပြောလိုက် သည်ကို စာရေးတော်ကြီးက ရှုက်သဖြင့် လွှတ်တော် တက်ချိန် ရောက်သောအခါ လွှတ်တော်သို့ လှာ၍။ ဘုရားကျွန်ုတ်မျိုး နံနက်က ဤပန်းပဆိုးကို ဝတ်၍။ နှစ်းတော်ရွှေ၊ စျေးကိုလျှောက် သွားရာ စာဆိုတော်က ကျွန်ုတ်မျိုးကို အလို့ပန်းပဆိုးနဲ့ကိုးလို့ ပြောပါသည်။ ပန်းပဆိုး ကာရန်အဆက်မှာ နှစ်းသခိုးဟု ဆိုလိုရာ ရောက်ပါကြောင်းပါဟု လျှောက်လေ၏။

လွှတ်တော်ဝန် မောင်မူးမှုးက စာဆိုတော် မင်းကို ခေါ်၍။ မေးမြန်းရာ ပန်းပဆိုးနဲ့ကိုးဟု စာဆိုလိုက်ကြောင်း ဖြောင့် လေ၏။ စာရေးတော်ကြီးက ပန်းပဆိုးနဲ့ဟု ဆိုခြင်းသည် နှစ်းသခိုးလို့ ကာရန်ဆက်၍။ ဖြစ်ကြောင်း၊ ဤကဲ့သို့ ကာရန်ဆွဲးယူ ခြင်းသည်ကား ဂုဏ်ပျက်အရှက်ရအောင် ရည်ရွယ်သော စာကာရန်ဖြစ်ပါသည်ဟု စွဲပွဲးခြင်း ထိုနေသည်။ စာဆိုတော်မင်း မည်ကဲ့သို့ ထုချေနိုင်ပါမည်လဲး ကာရန်ချောအောင် လွှဲးနိုင်ပါမည် လားပျော်။

စာဆိုတော်မင်း။ ။ အကျွန်ုပ် အမြင်စွဲး၍။ ပန်းပဆိုးနဲ့ကိုးဟု ရိုးရိုးပြောဆိုမြို့ခြင်းပါ သူနှင့်ဆိုင်သော ကာရန်ကို ယူ၍။ သူဆက်လာမှာတော့ ချေပနိုင်ရန် အကြောင်း မမြင်ပါဟု ဖြင်းလေ၏။

မိုင်း။ ၍ စာဆိုတော်မင်း လောကမှာ နှုတ်ဆက် ပြောရှိး စကားမှာ ဝတ်သန့်ဝတ်ကောင်းနဲ့ ဘယ်ကြွေမလိုပါလိမ့် ဘယ် ကကြွေလှာပါလိမ့် စသည်ဖြင့် နှုတ်ဆက်ပြောဆိုမြဲး ယိုချေသည်။ စာဆိုတော်မင်း ပြောဒါက ကာရန်ယူနိုင်အောင် အလို ပန်းပဆိုး နဲ့ကိုးလို့ ဆန်းဆန်း ပြားပြား ပြောဆိုသည်မှာ သဘောရှိး မဟုတ် ဖြစ်ချေသည်။ နှုန်းသခိုးလို့ ကာရန်ယူနိုင်ရန် ပြောဆို သောစကားသာ ဖြစ်ချေသောကြောင့် အမှုထမ်း အရာထမ်း ဖြစ်ကြသည့်အတိုင်း ချစ်စကို ရှည်ကြရန် သဘောထားတော်မူ၍။ စာဆိုတော်မင်းက ပန်းပဆိုးတထည်နဲ့ ဝန်ချစေပျေား စာရေးတော် ကြီးကလည်း သည်းခံကြအေး၍။ ရန်စကို တို့စေပျော် စီရင် ချမှတ်လိုက်လေသည်။

မောင်နှုမနှစ်ယောက် အမွှေလူနွားတရား

မောင်နှုမ နှစ်ယောက်မှာ မောင်ကအကြီး မယားသားမယို့ နှမ အငယ်မှာ အိမ်ထောင်ပြုရာ သားတယောက် သိုးတယောက် ရမှ ခင်ပွန်းသည် သေဆုံးသွား၍။ မူဆိုးမဖြစ်သည်။ ဂုဏ်တို့ မိဖ J-ဦးကွယ်လွန် သွားသည့်နောက် နွားထီး J-ကောင်၊ နွားသား အမိ J-ကောင် လုည်းတစီး ကျွန်ုရစ်ရာ မောင်ကလည်း နွားထီး တရှည်းနှင့် လုည်းတစီးကို မွှေ့ယူလိုသည်။ နှမကလည်း နွားနှင့် လုည်းကိုသာ ယူလိုသည် ဖြစ်သောကြောင့် အချင်းဖြစ်ပွားလျက် ယိုကြသည်ကို ဦးရီး ဘကြီး ခုံသမာဓိ လူကြီးတို့ ဖြန်ပြေခွဲးဝေ ပေးကြသော်လည်း မနာယူကြပဲးယိုနေကြသဖြင့် ရွာသူကြီးက မြို့ သူကြီး မြို့သူကြီးက ခရိုင်ဝန် ခရိုင်ဝန်က လွှတ်တော်သို့ ပို့လေ၏။

င်းအမွှုတရားကို အောက်ရုံးက စီရင်ဆုံးဖြတ်ချက်တို့ကို
ကြည့်ရှုပြီးသော်။

မိုင်း။ ၍ နှင်တို့မောင်နှမ နှစ်ယောက်ထဲ့ဖြစ်သည် ဘာဖြစ်
လို့ သည်နားတရှည်းနှင့် လှည်းကိုသာ ယူချင်ကြသလဲး။

မောင်။ ၍ င်းနားနှင့်လှည်းကို ရလျှင် လှည်းတိုက်ခြင်း
ယာတွန်ခြင်း အလုပ်ကို လုပ်ကိုင်အသက်မွေးရမည် ဖြစ်လို့ ရယူ
လိုပါတယ်ဟု လျှောက်၏။

နှမ။ ၍ ဘုရားကျွန်မမှာ မူဆိုးမ ဖြစ်ပါ၍. ဒီခလေး နှစ်
ယောက်နဲ့ လှည်းတိုက် လုပ်ကိုင်အသက်မွေးရမည် ဖြစ်ပါသော
ကြောင့် ရယူလိုပါတယ်ဟု လျှောက်၏။

မိုင်း။ ၍ ကောင်းပါ နှင်တို့ဆန္ဒကို ငါသိပြီ ငါဆုံးဖြတ်သည်
ကို နာယူကြရမည်၊ တရားဓမ္မသတ် ဖြတ်ထုံးကို ကြည့်၍. ငါဆုံး
ဖြတ်မည်မဟုတ် ငါသဘောအတိုင်း ဆုံးဖြတ်သည်ကို ခွဲးဝေယူ
ရမည်၊ မနာယူ ခဲ့သော် နှင်တို့ကို အပြစ်ကြီးစွာ ပေးမည်
နားထောင်။

မောင်ဖြစ်သူမှာ အကြီးဖြစ်တယ်၊ အိမ်သူဇီးမယိုသေးဖြစ်၍.
နှမမူဆိုးမကလေးကို အုပ်ထိန်းစောင့်ရှောက်ကာ အတူနေကြ
မည်းတိုင်း ဥမက္ခား သိုက်မပျက် နေကြရမည်။ နှမကလည်း မောင်
ကြီးကို အဖကဲ့သို့ အောက်မေ့လျက် ချက်ပြုတ် ကျွေးမွေးကာ
ဝတ်ကြီး ဝတ်ငယ်တို့ကို ဆောင်ယွက်ပြုစုရမယ်နော် ကြားလား။

မောင်ဖြစ်သူက နွားထီးတရှည်းနှင့် လှည်းတစီးကိုယူစွဲ နှမ
က နွားမသားအမိ J-ကောင်ကို ယူစွဲဟု စီရင်ဆုံးဖြတ်လေ၏။

နှမ။ ။ ဘုရားကျွန်မ မူဆိုးမဖြစ်သူမှာ ဒီနွားမ သားအမိ J-ကောင်နဲ့ ဘယ့်နှယ်လုပ်စားရမလဲးဘုရား။

မိုင်း။ ။ ဟဲ့-နှင်တယ်မိုက်တဲ့အကောင်မပါကလား။ မောင် နှမ နှစ်ယောက် စိတ်ဝမ်းမကွဲးကြရန် ငါပြောပြသည်ကို နင် နားမလည်ဘူး နင်အိမ်ကို ပြန်ရောက်တော့ နင့်မောင်ကြီးကို မေးကြည့် သိလိမ့်မယ်။ နင့်ကို ငါသနားသဖြင့် ကလေးများနှင့် အရှည်မဆင်းရဲးအောင် နွားမသားအမိ J-ကောင်းကို ယူရန် ငါစီ ရင်သည်။ နွားမကို ရတဲ့အတွက် နင့်မှာ အကျိုးမယုတ်ဖူးဟဲ့ နွားမ သည် ရွှေမှာ ထမ်းပိုး နောက်မှာသားတိုး အောက်မှာ ဟင်းအိုး ဟဲ့ တသက်လုံး မှတ်ထားလေ၊ သွားကြ နောက်ကို မည်သို့မည်ပဲ ဘာဘာညာညာ ကြားရလှုပ် ဟော-ဒီဓားစာဖြစ်ကြမယ်၊ သွားကြဟဲ စီရင်ဆုံးဖြတ်လေ၏။

ရွှေး-ညီး-ထင်း-တို့ဗော်

၁။ မြေထဲမြို့စား ရန်ကုန်ဝန်ကြီး ဦးကျော်ရွှေးကို စုံစမ်းထောက်လှမ်းရာ မုံရွာစီရင်စု အလုံနယ် နောင်ကြီးအိုင်ရွာ့ဗော် ဖြစ်ကြောင်းကို အမှုန်သိရပေါကြောင်း၊ မြို့သွားကြီး ရိုးရာ ဖြစ်ကြောင်း ပြောကြသည်။ နောင်ကြီးအိုင်ရွာမှ ဦးကျော်ရွှေး၏ ဆွဲမျိုးအဆက်အနွယ်များကို မေးမြန်းစုံစမ်းလှုပ် မြေးမြစ်တို့ထွက်ပေါ်လိမ့်မည်ဟဲ ပြောကြသည်။ ရဟန်းတော်များလည်း ယိုကြသည်ဟဲ တဆင့်စကား ကြားရလေသည်။

၂။ အတွင်းဝန် ဦးပေါ်ဦးမှာ ရော်းနယ် မြေထူးအောက် တိုက် တုံးဆယ်ရွာ (ယခုတယ်) ဟဲ ခေါ်ကြသော ရွာ့ဗော်ဖြစ်

သည်။ သားချင်းဆွဲမျိုး အစဉ်အဆက်တို့ ထိုကြသေးသည်။ ဦးပေါ်ဦး၏ ကုသိုလ်ကောင်းမှ ကျောင်းဇူပ် သိမ် ပြောစိုက် ဘုရားများ အထင်အယူးထိုလျက်ဖြစ်သည်။ (ဦးပေါ်ဦးလျှောက် ထုံးစာအုပ်မှာ မဖော်မပြုဖြစ်သည်။)

၃။ အက္ကပတ် မြင်းဝန် ဦးမြတ်ထင်မှာ စစ်ကိုင်း မြို့နယ် နောက်ချေးကျွန်းရွာ အတိဖြစ်သည်။ မြင်းဝန်မင်း ဦးမြတ် ထင်၏ ဆွဲမျိုးအဆက်အနွယ်များကို စုစမ်းလျင် ထွက်ပေါ် လိမ့်မည်ဟု ပြောကြသည်။

ဦးကျော်ရွေး ဦးပေါ်ဦး ဦးမြတ်ထင်တို့ အတိချက်မြှုပ်ကို ဖော်ပြထားသော သဲးလွှန်စဖြစ်၏။

ဖိုးတော်မင်းတွားကြီး

ဖိုးတော်မင်းတွားကြီးသည် သဏ္ဌာရာ၏ ၁၁၄၃-ခုနှစ်တွင် အထွောက်အမြတ်သို့ ရောက်တော်မူသည်။

အိမ်နိမ့် ၃၈-နှစ် နှစ်းစံ ၃၇-နှစ် အသက်တော် ၂၅-နှစ် ရောက်သော်ကံတော်ကုန်သည်။ နံတော် တန်းလာသားဖြစ်သည်။ ထိုးနှစ်းစည်းစီမံရလိုက်သော် တဘောင်ပေါ်သည်ကား “ရွှေလ ရယ်သာ ဘုရားတကာ ဘယ်ကိုသွား ဆေးတံနှင့် များလျား၊ အပျို့ကလေးအိမ် စည်းစီမံခံ အဖေသွားမယ် ဆေးတံနှင့်များလျား” ဤတဘောင်သီချင်းကို မြို့နယ် ရပ်တိုင်းတို့နှင့် လူကြီး လူငယ် သီဆိုကြသည်။

ဆေးတံ၏ တဘောင်နိမိတ်အရ နှစ်းစံ ၃၃-နှစ်တိုင် စိုးစံ
တော်မူရလေသည်။

- ၁။ မိဖုရား ကိုယ်လုပ်တော်ပေါင်း ၅၄-ပါးယိုသည်။
- ၂။ သားတော်ပေါင်း ၃၁-ပါး။
- ၃။ သွီးတော်ပေါင်း ၆၇-ပါး။
- ၄။ မြေးတော်ယောက်ဗျားပေါင်း ၁၀၉-ပါး။
- ၅။ မြေးတော်မိန်းမပေါင်း ၁၃၀-ပါး။
- ၆။ မြတ်တော်ယောက်ဗျားပေါင်း ၄၉-ပါး။
- ၇။ မြစ်တော်မိန်းမပေါင်း ၁၇-ပါး။
- ၈။ တိတော်ပေါင်း ၄-ပါး။

အစုစုပေါင်း ၄၄၇-ပါး ယိုသည်။ သားတော်ကစ၍၊ တိ
အထိဖြစ်သည်။

လွယ်လွယ်သိမှတ်လိုလှုင် ဖိုးတော်မင်းကြားကြီး၏ သား
တော် ပခန်းမင်းသား၏ ကျွန်တော်ရင်း ဆားတောင်မငါးရွာ
စား ရွာဝေးသူကြီး ဝက်မစွဲတ်မြို့စား နဝဒေးဆို ဖိုးတော်မင်း
ကြားကြီး၏ အောက်ပါ ဆွဲတော်စဉ် လက်ာနကပို့စ်ကို ရှုလေ။

လက်ာနကပို့စ်

“သတ္တာဖြူ။ဆွဲ မိုးသူမနှင့် ယူဆအခေါင် ပေါက်ပြောင်ပုံဝင်း
ဆတ်ဒန်ဖွင့်သည် ဆင်မင့်သခင် လောင်းနတ်ရှင်၏ ရွှေရင်နှစ်
ကျော် သားတော်တွေက်ဖွဲ့ ခုနစ်ဆဲတစ် သွီးချွစ်မူ ခုနစ်စွဲန်းကယ်
ခြောက်ဆယ်လွှင့်ကြား မြေးယောက်ဗျားကား ကိုးပါးအစွန်း

တရာထွန်းမည့် ကြိုင်မှန်းမွေးပြ မြေးမိန်းမကား တရာ့သုံးဆယ်
နတ်နှယ်နှင့် လျှော့ မြစ်တော်ပေါက်ဖွားယောကျားမင်းမျိုး လေး
ဆဲ့ကိုးတည့် နန်းရုံးမဲလျှော့ မိန်းမမြတ်စစ် ဆဲ့ခုနစ်နှင့် တိချို့
တော်လှု ယောက်ကျာ့စယေ ရဲးဆွဲညွှန်းသား ဆုံးပါးယိုမဲ့ အ
ပေါင်းဖွဲ့သော် လေးဆဲ့ခုနစ် လေးရာဖြစ်သည် မှတ်ရစ်နောင်
လာ နိဒါန်းတည်း။”

မြန်မာဦးစွန်း ထွန်းတော်မူရာ ရတနာသိယ် မြို့တော်ကြီး
တည်ထောင်တော်မူသော အလောင်းမင်းတွေးကြီးမည့် စတုတ္ထ
သားတော် အလုံခေါ် ပဒုံမြို့ကို အစားသနားတော်မြတ်ခံရ၍。
ပဒုံမင်းတွင်သည်။ နောင်တော်များ လက်ထက် မြေထူးမြို့ကိုစားရ
၍. မြေထူးမင်းလည်း ခေါ်သည်။ ဘွဲ့တော် မင်းလှုရွှေတောင်။

အင်းဝ ရွှေမြို့တော်ကြီးကို တလိုင်းမင်းစစ်တပ် ဂိုင်းသည့်
အခါတွင် မွေးဖွားသောကြောင့် မောင်ဂိုင်းဟု အမည်ပေးတော်
မူသည်။ နောက်အထွက်အမြတ်သို့ ရောက်တော်မူလျှင် အောင်မြေ
လောက စေတီတော် ဒါယကာ၊ မင်းကွွန်းစေတီတော်ကြီး ဒါယ
ကာ၊ အမရပူရမြို့တည် မင်းတွေးကြီး နိဗ္ဗာန်ပစ္စယနာဂရာဇာ
ဆင်ဖြူတော်ကြီးအရှင် မဟာသုဘတ္တာ မင်းလာအော် နှင့်နှယ်
ဆင်ဖြူမအရှင် ဖကြီးတော်ခေါ် နောင်တော်ဘူရင် ကုန်းဘောင်
ဘူရင်မင်းတို့၏။ ဖိုးတော်ဖြစ်သောကြောင့် ဖိုးတော်မင်းတွေး
ကြီးဟူ၍. မွေ့ဒိုပိုင်ကျော်ကြားလေသည်။


အထွေတ်အမြတ်သို့ ရောက်တော်မူလျှင် “သီရိပဝရဝိယော
နန္တယသ-တိဘဝနာ ဒိတ္ထာဓိပတိပဏီတမဟာဓမ္မရာဇာဓိရာဇာ”

ဟူသော ၃၃-လုံးသော ဘွဲ့တံဆိပ်နာမံတော်ကို ခံယူတော်မှု သည်။

ဖိုးတော်မင်းတွေးကြီး၏

မိဖုရား သားတော် သွီးတော်များ

ဖိုးတော် မင်းတွေးကြီးကား အလောင်းမင်းတွေးကြီး၏။ မိဖုရားခေါင်ကြီးတွင် မြင်တော်မှုသော သားတော်လတ် ဖြစ်သည်။ သဏ္ဌာန် ၁၁၀၆-ခု၊ တန်ခူးလပြည့်ကျော် ၆-ရက် တန်းလာနေ့အဝင် ညျဉ် ၃-ချက်တီးကျော် ၅-နာရီတွင် ဖွားမြင် တော်မှုသည်။ စဉ်နက္ခတ် ၁၆-လုံး၊ J-ပါဒ်၊ ၇-ပီဇား။



ဘတာတော်ပုံ

အလုံချို့ ဗုဒ္ဓမြို့များကို ကံကျွေးခံရသည်။ သက်တော် ၁၀-နှစ်တွင် သတိုးမင်းလှ ရွှေတောင်။ သက်တော် ၁၆ တွင် သတိုးမင်းစော့။ သက်တော် ၂၀-တွင် သုဓမ္မရာဇ် ဘွဲ့တော်များကို ခံရသည်။ သက်တော် ၃၇-နှစ်၊ သက္ကရာဇ် ၁၁၄၃ ခုနှစ် တပို့တွဲး လပြည့်ကျော် ၁၄-ရက်၊ တနင်းလာနေ့ မင်းဖြစ်တော်မူသည်။

သက်တော် ၃၈ နှစ် သက္ကရာဇ် ၁၁၄၄-ခုနှစ် တပို့တွဲး လဆန်း ၃-ရက်၊ အဂိုဒ္ဓအဝ် ညျှော် ၃-ချက်တီးကျော် ၁-နာရီ ၁-ပါဒ်အချိန်တွင် မြို့တော် ကျေးးတော် နန်းတော် ဂူတော် ကျောင်းတော် ကန်တော် ပိဋကတ်တိုက်တော် သီရိ-ခုနစ်ငြာနများကို တပြုပို့တည်း တည်ပြီးလျှင် အမရပူရမြို့တော် ဟု သမုတ်တော်မူသည်။

သက္ကရာဇ် ၁၁၄၅ ခုနှစ်၊ ၁၁၄၆ ခုနှစ်များတွင် ၂ ကြိမ် မြောက်၊ ရာဇ်ဘိသေက၊ မူဒ္ဒိဘိသေက ဘိသိက်တော်ကို ခံယူပြီးလျှင် ထီးဆောင်းမဂ်လာ မဟာဥက်သ ဖွင့်တော်မူ၍။ သီရိ ပဝရိဇ္ဈာနန္တယသို့ ဘဝနာဒီတျာဓိပတီ ပဏ္ဍာတ မဟာဓမ္မရာဇ်ဓမ္မရာဇ် တံဆိပ်နာမံကို ခံယူတော်မူသည်။

သက္ကရာဇ် ၁၁၆၆ ခုနှစ် အကြေလိုင်မြို့၊ မင်းလှဝ အရပ်ကိုယ်လုံးပိုင်းဝါဂွမ်းကဲ့သို့ ဖွေးဖွေးဖြူးသော ဆင်ဖြူမကို ရတော်မူသည်။ ငှင်းဆင်ဖြူမကို သီရိမလ္လာမဟာသုဘတ္တာ ဘွဲ့ချီတော်မူသည်။

သက္ကရာဇ် ၁၁၆၈ ခုနှစ် ဟံသာဝတီမြို့တောင် နိဗ္ဗာန်ရွာ က လပြည့်ဝန်းကဲ့သို့ ကိုယ်လုံးဖွေးဖွေးဖြူးသော ဆဒ္ဒန်ဆင်ဖြူးတော်မူသည်။

ကြီးကို ရတော်မူသည်။ ငှင်းဆင်ဖြူတော်ကြီးကို နိဗ္ဗာန ပစ္စယ နာဂရာအ ဘွဲ့ချီတော်မူ၍၊ ရွှေစက်တော် တင်ပြီးလျှင် ဆဒ္ဒန် ဆင်မင်းသခင် ခံတော်မူသည်။ နန်းစည်းစိမ်တော် ၃၈ နှစ်အဝ် သက်တော် ၃၅ နှစ်၊ သက္ကရာဇ် ၁၁၈၀ ခုနှစ်ဖွား၊ ၁၁၂၂ ခုတွင် ဖိုးတော်မင်းတော်မူ၍ ၄ ချက်တီးကျော်အချိန် ဖိုးတော်မင်းတော်မူ၍ နတ်ပြည်စံတော်မူသည်။

(က) မိဖုရားခေါင်ကြီးကား။ ။ မင်း သီရိရန္တာ သမီးတော် မဟာအတုလအော်နှင့် အင်းဝမြို့၊ ပိုလ်များတို့တွင် မြင်သည့် သမီးတော် သက္ကရာဇ် ၁၁၀၅ ခုနှစ်ဖွား၊ ၁၁၂၂ ခုတွင် ဖိုးတော် မင်းတော်မူ၍ ရေသွားလက်ထပ်တော်မူသည်။ သီရိပဝရ မဟာ ရာဇိန္ဒာမင်းလာရတနာအော် ဘွဲ့တော်ကို ဒုတိယခံတော်မူသည်။ သက္ကရာဇ် ၁၁၆၈ ခုနှစ်၊ တပေါင်းလ နတ်ရွာစံတော်မူသည်။ မဟာအောင်မြေသုံးကျော် ကျောင်းတော်ကြီး ဒါယိကာမ၊ ၈၇ မည် မယ်လွန်းမယ်။

၁။ သမီးတော် ဒုတိယ အိမ်ရှေ့မိဖုရား သီရိမဟာမင်းလာ ရတနာအော်မှာ သက္ကရာဇ် ၁၁၂၃-ခုနှစ်ဖွား ကန္ဒိမြို့၊ ကံကျွေး ခံရသည်။ ၁၁၉၈-ခုနှစ် အဝမြို့တွင် ကံတော်ကုန်သည်။ ဝေယန် သုံးကျော် ကျောင်းတော်ဒါယိကာမ ၈၇ မည် အမိကြီး။


၂။ သီးတော်လတ်မှာ သက္ကရာဇ် ၁၁၂၅-ခုနှစ်ဖွား တောင် တွင်ကြီးမြို့နှင့် ရွှေကျွောကို ကံကျွေးခံရသည်။ ပင့်မ အိမ်ရှေ့ မိဖုရားဖြစ်သည်။ ၁၁၅၅-ခုနှစ် တန်ဆောင်မုန်းလာ ကံတော် ကုန်သည်။ မင်းလာဝေယန်ကျောင်းတော် ဒါယိကာမ။

၃။ သီး၈၇ ပြည်မိဖုရား သီရိမဟာရတနာ မလ္လာအော်မှာ သက္ကရာဇ် ၁၁၂၆-ခုနှစ်ဖွား မြေတူးမြို့ကို ကံကျွေးခံရသည်။

သားတော်စကုမင်းသားနှင့် စုဖက်တော်မူ၍၊ ပြည်မြို့ကိုပေးရာ ပြည်မိဖုရားဖြစ်သည်။ ဘာရာ-ခုနှစ် ကံတော်ကုန်သည်။ ငယ်မည် မယ်အုန်း။

(ခ) မြောက်နှစ်းမိဖုရား သီရိမဟာစန္ဒာဘိရတနာ ဒေဝါမှာ သပ္ပတ်တော်ကြေးတိုင် မောင်မြတ်ထွေနှစ်းနှင့် လွှဲးပါရွာသူ ရှင် ဖယ့်ဘို့သီး သဏ္ဌာန် ၁၁၀၇-ခုနှစ်ဖွား အိမ်နိမ့်တော်စံစဉ် မြောက်ဆောင် ထား၍ အထွေတ်အမြတ် ရောက်တော်မူလျှင် မြောက်နှစ်းတင်တော်မူသည်။ ၁၁၆၈-ခု ပြာသို့လ ကံကုန်သည်။ မဟာမုနိဘုရားရှေ့ မဂ်လာဘုံကျော် ကျောင်းတော် ဒါယိကာမ ငယ်မည် မယ်လွှန်းသူ။

၁။ သားတော် မဟာ ဥပရာဇာ အိမ်ရှေ့မင်းသားကြီးကို သဏ္ဌာန် ၁၁၂၄-ခု နယုန်လပြည့်ကျော် ၉-ရက်၊ တနင်းလာနေ့၊ ၃-ချက်တီးတော် ၅-နာရီ ၂-ပါဒ်တွင်။



အတာတော်ပုန္မိက် ဖြိုဟ်နက္ခတ်တို့ အကြိုက်အခါ ဖွားမြင်တော်မူသည်။ သဏ္ဌာန် ၁၁၄၃-ခု မြောက်ဖက် တိုက်ဝန်သီး ဓမ္မဒေဝိနှင့် စုံဖက်တော်မူ၍၊ ရွှေတောင်မြို့ကို ကံကျွေးပေးတော်မူသည်ကို ခံရသည်။

၁၁၄၅-ခု ဝါဆိုလဆန်း ၁၂-ရက်၊ ၅-တေးနှေ့ သတိုး ဓမ္မရာဇာဘွဲ့တော်ကို ပေး၍၊ မိဖုရားခေါင်ကြီးတွင် မြင်သောသီး တော်လတ် တောင်တွင်းကြီးမင်းသီး သီရိမဟာ တိုလောကရကနာဒေဝိနှင့် စုံဖက်တော်မူ၍၊ တောင်တွင်းကြီး ဒီပဲယင်းမြို့၊ သပ္ပတ်တော့ ၆-ရွာ၊ ဒိုင်းစုံ သင်းစုံများနှင့်တက္ကာ အိမ်ရွှေ့ဆောင် နှင်းတော်မူသည်ကို ခံရသည်။

သဏ္ဌာန် ၁၁၄၆-ခုသော် ဝီရိမဟာ ဓမ္မာဘိုးယ သီဟသူရဘွဲ့တံဆိပ်တော်ကို ခံယူ၍၊ အနောက်ဖက်တလ္ား တိုင်းပြည်များကို သီမ်းယူ၍ ဓညဝတီပြည် မဟာမုနိ ရုပ်ရှင်တော်မြတ်ကို ပင့်ဆောင်တော်မူခဲ့သည်။

သဏ္ဌာန် ၁၁၄၇-ခုသော် ဒေဝယ် ယိုးအျားမင်းတို့ကို နှိမ်နှင်းတော်မူသည်။ ၁၁၅၀-ပြည့်နှောင်းတန်ခူးလဆန်း ၁၄-ရက် အိမ်နိမ့်စည်းစိမ် ၂၆-နှစ် သက်တော် ၄၆-နှစ် ၁၀-လတွင်နတ်ရွာစံတော်မူလေသည်။

သားတော်လတ် ပြည်မင်း သီရိမဟာ ဓမ္မရာဇာမှာ သဏ္ဌာန် ၁၁၅၇-ခု ဖွား စကုမြို့ကို ကံကျွေးခံရသည်။ ရွှေတိုက်ဝန်သီးရှင်မင်းဦးနှင့် စုံမက်တော်မူသည်။ နောက်သီးတော် မြေတူး မင်းသီးနှင့် စုံဖက်တော်မူ၍၊ ပြည်မြို့ကို ဘုရင်ခံအဖြစ်နှင့် အပ်တော်

မူသဖြင့် မင်းပြုရသည်။ နောက်ဘက္ဍီးတော် လက်ထက် ထောင် မှာထားရာ လွန်တော်မူသည်။ ငယ်မည် မောင်ရွှေမှု။

(ဂ) အလယ်နန်းမိဖုရား သီရိမဟာ စန္ဒာဘိရတနာအော်မှာ ဟံသာဝတီရောက် မင်းလက်ထက် လုပေါ်မြင်းစာရေး မောင်စံ ထွန်းသွီးနှင့် အိမ်နိမ့်တော်စံစဉ် ယဉ်ပါးတော်မူ၍ အလယ်နန်းတင် တော်မူသည်။ သက္ကရာဇ် ၁၁၇၁-ခုနှစ် ကံတော်ကုန်သည်။ မဂ်လာ စံလွှတ်ကျောင်းတော် ဒါယိကာမ ငယ်မည် မယ်လွန်းပုံ။

၁-သွီးတော် သီရိမဟာရတနာ ပဘာအော်မှာ ၁၁၂၃-ခု ဖွား ဟသာတမြို့၊ တလုတ်မြို့များကို ကံကျွေးပေးတော်မူသည် ကို ခံရသည်။ သရက်တော်တိုက် ဘုံကျော်အောင်သာ ကျောင်း တော် ဒါယိကာမ ငယ်မည် မမင်းတုတ်။

၂-သွီးတော်တစ်မှာ ငယ်ကလွန်သည်။ ၃-သွီးတော်တစ်မှာ ငယ်ကလွန်သည်။ ၄-သားတော် မင်းရဲးမြတ်စောမှာ သက္ကရာဇ် ၁၁၄၀-ပြည့် ဖွား ပသိန်မြို့၊ သမြင်းတုံမြို့များကို ကံကျွေးသနားတော်မူသည်။ နောက် စိတ်တော်မကြည်ပဲး ယိုနေရာ ၁၂၀၀-ပြည့်နှစ် မြို့တော် တွင် ကံတော်ကုန်သည်။

(ယ) ကိုယ်လုပ်တော် ရှင်မင်းစီမှာ ရွှေဘိုမြို့မြောက် ရွှေစက်ရွာ မောင်ပုံသွီး အိမ်နိမ့်စံစဉ် ကံတော်ကုန်သည်။ ၁-သားတော် တောင်းမင်း “သူသီရိမဟာ ဓမ္မရာဇ်”မှာ သက္ကရာဇ် ၁၁၂၉-ခု နှစ်ဖွား ကာမမြို့ကို ကံကျွေးခံရသည်။ နောင်တော် ဆင်ဖြူရှင် သွီးတော် ပဘာအော်နှင့် ထိမ်းမြားတော်မူ၍ တောင်းမြို့ကို ဘုရင်ခံအဖြစ် ဆောင်နှင့်တော်မူသည်။ ဘက္ဍီးတော်လက်ထက်

ရေမှာဖျောက်သည် အမရပူရမြို့ထောင့် လေးကျန်းအောင်မြေ
ပြသာဒ်တော်ကြီးဒါယကာ ငယ်မည် မောင်ရွှေအူး J-သိုးတော်
တစ်၊ ငယ်ကလွန်သည်။

(c) ဒုတိယမြောက်နှစ်းမိဖူရား “သီရိမဟာရတနာဒေဝါ”
မှာ ရွှေဘိုမြို့နယ် ဦးတော် အသည်မောင်မိုးသိုး သဏ္ဌာန်
၁၁၂၂-ခုဖွား စော်ကူးမင်းလက်ထက် မြို့၊ ၄-မြို့ကံကျွေးခံရသည်။
ပဋိမင်းတြားကြီး မြောက်နှစ်းတင်တော်မူသည်။ ဆင်ကြီးရွှေ၏
အတွင်း သုဓမ္မာနှင့် စံကျောင်းတော် ဒါယိကာမ သဏ္ဌာန်
၁၁၃၀-ခုနှစ် ကံတော်ကုန်သည်။

၁-သားတော် မက္ခရာမင်းသား “မင်းရဲးကျော်စွာ” မှာ
သဏ္ဌာန် ၁၁၅၃-ခုဖွား မက္ခရာမြို့ ဗန်ကျိုတိုက်နယ်များကို
ကံကျွေးခံရသည်။ မြောက်သားတော်ကား ခမည်းတော်ဘူးရား
သိုးတော်ကြိညွှပ်မင်းသိုး၊ မကျွေးမင်းသိုး၊ ဓနဖြူမင်းသိုး၊ ညီအစ်မ
သုံးပါးလုံးပင်တည်း။ ခမည်းတော်လက်ထက် ရတနာပူရ စတုတ္ထ
မြို့တည်မင်းတြား လက်ထက်တိုင် အဆင့်ဆင့် အချိုးအမြှင့် ခံရ
သည်။ ၁၂၁၀-ပြည့်နှစ်တွင် ကံတော်ကုန်သည်။ ငယ်မည်
မောင်မျိုး။

J-သားလတ် လိုင်မင်းသား “သီရိဓမ္မာရာဇာ” မှာ သဏ္ဌာန်
၁၁၆၆-ခုဖွား ခမည်းတော်ဘူးသိုးတော် ဓနဖြူမင်းသိုးနှင့်
စုံဖက်တော်မူသည်။ ၁၁၇၅-ခုနှစ်မှာ ကံတော်ကုန်သည်။ ငယ်
မည် မောင်ရှုံး။

၃-သိုးတော်သီရိသုရတနာမလ္လာညဒေဝါမှာ သဏ္ဌာန် ၁၁၇၉-
ခု ဖွား မြှစ်သားမြို့ကို ကံကျွေးခံရသည်။ ခမည်းတော်ဘူးသား

တော် မင်းတုန်းမင်းသားနှင့် ထိမ်းမြားတော်မူသည်။ ၁၁၈၈-ခုနှစ်မှာ ကံတော်ကုန်သည်။ ငယ်မည် ရွှေနှစ်းမြှင့်။

(စ) ယင်းတော် မိဖုရားမှာ ခမည်းတော် ဘုရား သွီးတော် သဏ္ဌာန် ၁၁၁၆-ခုဖွား မဟာမုနိ အရှေ့၊ တံတိုင်းနှင့်တက္က တည်လုပ်သော သိမ်ပြသာဒ်ကြီး ဒါယိကာမ ငယ်မည် မရွှေမြေ ၁-သားတော်တစ်၊ J-သွီးလတ်တစ်၊ ၃-သွီးငယ်တစ်၊ ငယ်က လွှန်ကြသည်။

(ဆ) တောင်ဆောင်တော်မိဖုရား၊ ‘သီရိမဟာမဂ်လာဒေဝီ’ မှာ မဂ်လာစံအိမ်တော်နှိုက် တောင်ရွှေရေး ဆောင်တော်နေ့ ဓန္မ ဖြူမြို့၊ စလေမြို့များကို စားရသည်။ မဟာမုနိ အနောက်စောင်းတန်းမြောက်ဖက် ဝေယန်စံလွှတ် ကျောင်းတော် ဒါယိကာမ ငယ်မည် မယ်အောင်။

၁။ သားတော် ပုဂံမင်း ‘သီဟသူရ မဟာ ဓမ္မရာဇာ’ မှာ သဏ္ဌာန် ၁၁၉၈-ခုဖွား၊ မြင်းကွန်းမြို့၊ လိုင်မြို့ပင်းတလဲးမြို့များ ကို အစား သနားတော်ခံရသည်။ ရတနာပူရ တတိယမြို့တည် ဆင်ဖြူရှင်သွီးတော် ဧရွတ်းဘွဲ့ခံ မင်းရွှေနှစ်းနှင့် စုဖက်တော်မူ၍၊ ပုဂံပြည်ကို ဘုရင်ခံ ရာဇ်ရွှေပေနှင့် ဆောက်နှင်းတော်မူသည်။ ၁၁၇၆-ခုနှစ် ကံတော်ကုန်သည်။ ငယ်မည် မောင်ပေ။ J-သွီးတော် ယောမင်းသွီး ‘သီရိဉာပ္ပလဝတီ’ မှာ သဏ္ဌာန် ၁၁၄၁-ခုဖွား သားတော်ပသိန်းမင်းသားနှင့် စုဖက်တော်မူသည်။ ၁၁၇၇-ခု နှစ်မှာ ကံတော်ကုန်သည်။ ၃-သားလတ် သန်လျှင် မင်းသား

‘သီရိသုဓမ္မဘာရာဇ်’မှာ သတ္တရာ၏ ၁၁၄၇-ခုဖွား၊ ရတနာ ပူရစတုတ္ထမြို့တည် မင်းလက်ထက် ယျှော်ချု၍ ဉောင်ရမ်းဝန်ကြီးကို အပ်တော်မူသည်။ ငယ်မည် မောင်ဖိုးလူ။ ၄-သားငယ်ကနောင် မင်းသား၊ ‘သီရိဓမ္မရာဇ်’မှာ သတ္တရာ၏ ၁၁၄၉-ခုဖွား၊ ခမည်းတော် သွီးတော် ကွပ်ရွာမင်းသွီးနှင့် စုံဖက်တော်မူသည်။ ငယ်မည် မောင်သာထွန်းအောင်။

(၉) မြောက်ရွှေရေးဆောင် မိဖုရား ‘သီရိဓမ္မဘာသုဓမ္မအဒေဝါ’ မှာ မဂ်လာအိမ်တော်ပါ မြောက်ရွှေရေး ဆောင်တော် စံရသည်။ ယင်းတိုက်ရွာ လိုင်းတက်ရွာအမြင့်မြို့၊ ကာမမြို့များကို အသုံးကံကျွေးခံရသည်။ ရတနာပူရ စတုတ္ထတည် မင်းတြား နှို့ထိန်းဖြစ်သည်။ သတ္တရာ၏ ၁၁၃၁-ခုနှစ်မှာ ကံတော် ကုန်သည်။ ငယ်မည် ရှင်ဝက်။ ၁-သားတော် ပခန်းမင်းသည်း ‘သတိုးမင်းရဲ့ ကျော်ခေါင်’မှာ ၁၁၄၅-ခုဖွား၊ ခမည်းတော် သွီးတော် ရွှေ့မင်းသွီးနှင့် စုံဖက်တော်မူသည်။ ၁၁၃၃-ခုနှစ်မှာ ကံကုန်သည်။ ငယ်မည် မောင်ဖဲးကြီး။

(၁၀) မိတ္ထီလာမိဖုရား ‘သီရိသုရတနာအဒေဝါ’ မှာ ဟံသာဝတီရောက်မင်း သားတော် ရွှေတောင် မင်းသားနှင့် ရှင်းသွီးတော် ဗေးချင်းသွေ့ခံ မင်းထိပ်ပန်းကို စုံဖက်တော်မူရာ မြှင်သည့် သွီးတော်ဖြစ်သည်။ ငယ်မည် မင်းစီစီ၊ သတ္တရာ၏ ၁၁၅၆-ခုနှစ်မှာ ကံတော်ကုန်သည်။

၁-သွီးတော် ရွှေ့မင်းသွီး ‘ဥပ္ပါလဝတီ’ မှာ သတ္တရာ၏ ၁၁၄၄-ခုဖွား၊ သားတော် ပခန်းမင်းသားနှင့် ထိမ်းမြားတော်

မူသည်။ ၁၁၃၃-ခုနှစ်မျာ ကံတော် ကုန်သည်။ ငယ်မည် ရှင်မင်းစစ်။

J-သွီးတော်လတ် မင်းခင်းမင်းသွီး ‘သီရိမလ္ဗာ နန္ဒာဒေဝါ’ မျာ ၁၁၄၇-ခုဖွား၊ သားတော်မိုးမိတ် မင်းသားနှင့် ထိမ်းမြား တော်မူသည်။ ၃-သွီးတော်တစ် ငယ်က လွန်သည်။

၄-သွီးတော် မိတ္ထီလာမင်းသွီး သီရိသူရတနာနန္ဒာဒေဝါမျာ ၁၁၅၃-ခုဖွား၊ ခမည်းတော် မယိုနောက် နတ်မောက်မင်းသား နှင့် သင့်မြတ်သည်။ ၁၂၀ J-ခုနှစ်မျာ ကံတော် ကုန်သည်။ ငယ်မည် ရွှေအိမ်ရှင်။

(ည) မိုးမိတ်မိဖုရားသီရိမြတ်သားထားမဟောမှာ မိုးမိတ်စောင့်ဘွား ၏ သွီးကညာဖြစ်သည်။ ဟန်လင်းမြို့ကို စားရသည်။ ၁၁၅၇ ခုနှစ်မျာ ကံတော်ကုန်သည်။

၁-သားတော် မိုးမိတ်မင်းသား မင်းရဲး ရွှေတောင်မျာ ၁၁၄၇-ခုဖွား၊ သွီးတော် မင်းခင်းမင်းသွီးနှင့် သင့်မြတ်တော်မူ သည်။ ငယ်မည် မောင်ခန်းကော်။

J-သွီးတော် မြတောင်မင်းသွီး။ သီရိသူရတနာစန္ဒာဒေဝါမျာ ၁၁၄၈-ခုဖွား၊ သားတော် တောင်ငူမင်းနှင့် သင့်မြတ်စေသည်။ ၁၂၀၉-ခုနှစ်မျာ ကံတော်ကုန်သည်။ ငယ်မည် မင်းပတ္တမြား။

၃-သွီးတော် ကွပ်ရွာမင်းသွီး သီရိရတနာမလ္ဗာဒေဝါမျာ သဏ္ဌာရာ၏ ၁၁၅၁-ခုဖွား၊ သားတော်ကနောင်မင်းသားနှင့် သင့်မြတ်စေသည်။ ငယ်မည် ရွှေပခြုံ။

၄-သိုးတော် မကျွေးမင်းသိုး သီရိသီလအော်မှာ ၁၁၅၂-ခု ဖွား၊
သားတော် မက္ခရာမင်းသားနှင့် သင့်မြတ်စေသည်။ ၁၁၇၇-ခု
နှစ်မှာ ကံတော်ကုန်သည်။ ငယ်မည် မင်းရွှေမြတ်။

၅-သိုးတော် ကြံည်မင်းသိုး သီရိမလ္လာဝတီမှာ သဏ္ဌရာ၏
၁၁၅၃ ခု ဖွား၊ သားတော် မက္ခရာမင်းသားနှင့် သင့်မြတ်စေ
သည်။ ၁၁၇၁ ခုနှစ် ပန်းတောင်းမင်းသိုး သိုးတော် သီရိမဟာ
ရတနာအော်ကို ဖွားမြင်တော်မူပြီးနောက် သဏ္ဌရာ၏ ၁၂၀၀
ပြည့်နှစ် ရွှေဘိုမင်းလက်ထက် ကံတော်ကုန်သည်။ ငယ်မည်
မင်းရွှေရှပ်။

၆-သားတော် မင်းတုန်း မင်းသား သီရိဓမ္မရာဇာမှာ
သဏ္ဌရာ၏ ၁၁၅၄-ခု ဖွား၊ သိုးတော် ကျောက်မော် မင်းသိုးနှင့်
စုံမက်တော်မူသည်။ ငယ်မည် မောင်နေထွန်း။

၇-သားတော် မောင်နေဝန်းမှာ ငယ်ကလွန်သည်။

၈-သိုးတော် သီရိရတနာပဘာအော်မှာ သဏ္ဌရာ၏ ၁၁၅၅
ခု ဖွား၊ သားတော် လိုင်မင်းသားနှင့် နောက် ခဲးအိုတော် မက္ခရာ
မင်းသားနှင့် သင့်မြတ်တော်မူသည်။ ၁၁၈၉-ခုနှစ်မှာ ကံတော်
ကုန်သည်။ ငယ်မည် မင်းရွှေလုပ်။ ၉-သိုးငယ်တပါး အမည်
မပါ။

(၄) သပြေ ၅ ရွာစား မိဖုရား သီရိစန္ဒာမဟောမှာ သီပေါ်
စောဘွား၏ သိုးကညာဖြစ်သည်။ သဏ္ဌရာ၏ ၁၁၄၇ ခုနှစ်မှာ
ကံတော်ကုန်သည်။

၁-သားတော် သီပေါ်မင်းသား သတိုးမင်းရဲးစည်သူမှာ
သဏ္ဌရာ၏ ၁၁၄၇ ခုနှစ်ဖွား သိုးတော် သီရိသုသာမာဝတီနှင့်

စုံမက်တော်မူသည်။ ဘဝာ ခုံမှာ ကံတော်ကုန်သည်။ ငယ်မည်
မောင်ဖဲးကလေး။

(၄) သီရိမဟာဂန္ဓာလအောင်။ ငယ်မည် တာကူည်း။ သီရိ
မဟာပဋ္ဌာလအောင်။ ငယ်မည် အောကူည်း။ သီရိမဟာဂန္ဓာလစန္တာ
အောင်။ ငယ်မည် သံကူည်း။ ထိုမိဖူရားသုံးပါးကား တရုပ်ချုပ်
မင်း၏။ မြေးတော်များ ဖြစ်သည်။ ဗန်းမော်မြို့သို့ သွား၍ ကြိုယူ
ဆက်သရသည်။

၁-သားတော် သံတွဲးမင်းသား သီရိသုဓမ္မရာဇာမှာ သတ္တရာ၏
၁၁၆ J-ခုံဖွား။ ဘကြိုးတော်လက်ထက် ရွှေသို့မင်းလက်ထက်
မင်းတုန်းမင်းလက်ထက်တိုင် မင်းသုံးဆက်မြောက် မြို့ရာကံကျွေး
ပေးအပ် ချိုးမြှင့်သည်ကို ခံရသည်။ ၁၁၂၂ ခုနှစ်မှာ ကံတော်ကုန်
သည်။ မည်သည့် မိဖူရားရင်သွေးတော်ဟူ၍။ စာတမ်းနှိုက် မဖော်
ပြချေ။

(၅) ဝေသာလီမိဖူရား သီရိမဟာမဂ်လာအောင်မှာ ဝေသာလီ
မင်းက ဆက်သသော သွီးကညာဖြစ်သည်။ မိုးကောင်းမြို့သို့ သွား
ရောက် ကြိုယူဆက်သရသည်။ မအူး၏ ၄ ရွာကို ကံကျွေး အစား
သနားတော်မူသည်။

၁-သားတော် မိုးကောင်းမင်းသား သတိုးမင်းဖျားမှာ သတ္တ
ရာ၏ ၁၁၆၄ ခုံဖွား သွီးတော် သီရိမုဒ္ဒဝတီနှင့် စုံဖက်တော်
မူသည်။

(ပ) တရုပ်မြော်မိဖူရား သီရိမြှတ်စွာမဟောမှာ မိုးကောင်း
စော်ဘွားက ဆက်သသော သွီးကညာဖြစ်သည်။ ရတနာပူရ

စတုထွမြို့တည် မင်းတွေးလက်ထက် သတင်းသည် အဝတ်ကို
ဝတ်၍ မဟာမုနိဘုရားကြီးအနီးနှိုက်နေသည်။ သတ္တာရာ၏ ၁၂၁၄
ခုနှစ်မှာ ကံတော်ကုန်သည်။

၁-သွီးတော် မောင်တုံးမင်းသွီး သီရိစန္ဒာ။ ၁၁၅၉ ခုဖွား၊ သား
တော် ငဲ့မင်းသားနှင့် သင့်မြတ်စေသည်။ ၁၁၇၈ ခုနှစ်မှာ
ကံတော်ကုန်သည်။ ငယ်မည် မင်းချစ်ကဲး။

J-သွီးတော် သီရိမုတ္တာဝတီမှာ သတ္တာရာ၏ ၁၁၆၈ ခုဖွား၊
ခမည်းတော်ဘုရား မယိုသည့်နောက် မောင်တော်ကျောက်တလုံး
မင်းသားနှင့် သင့်မြတ်ကြသည်။ ၁၁၈၈ ခုနှစ်မှာ ကံတော်ကုန်
သည်။ ငယ်မည် မင်းချစ်စူ။ ၃-သွီးတော် ၁။ ၄-သားတော် ၁
မှာ အမည်မယို။

(က) ကိုယ်လုပ်တော် သီရိဝဏ္ဏမဟာမှာ မိုးမိတ်စော်ဘွား
က ဆက်သော သွီးကညာဖြစ်သည်။ စောလှမြို့ကို စားရသည်။

၁-သွီးတော် သီရိဓမ္မာဝတီမှာ သကျင်သံရွာစား သားတော်
ကလေးနှင့် သင့်မြတ်စေသည်။ ငယ်မည် ရှင်ကသည်း။

J-သားတော် ခေါ်သန္တိမင်းသား မင်းရဲးစည်သူမှာ ခမည်း
တော်ဘုရားလက်ထက် စုံဖက်ရင်းမယို။ ငယ်မည် မောင်မုန်တိုင်း။

(က) ကိုယ်လုပ်တော် ဧရာဝတီမှာ သီရိရှုစာမဟာမှာ ဧရာဝတီ
ထန်းတယ်ရွာကို ကံကျွေးစားခံရသည်။ သတ္တာရာ၏ ၁၁၆၈ ခုနှစ်
မှာ ကံတော်ကုန်သည်။

၁-သားတော် ကလေး မင်းသား သတိုး မင်းရဲးနေရာမှာ
သတ္တာရာ၏ ၁၁၄၆ ခုဖွား သွီးတော် နန္ဒိုင်းကိုင်း မင်းသွီးနှင့်
စုံဖက်တော်မူသည်။ ၁၁၇၁ ခုနှစ်မှာ ကံတော်ကုန်သည်။

၂-သွီးတော် အံ့မင်းသွီး သီရိသုသာမာဝတီမှာ သားတော် သီပေါ်မင်းသားနှင့် သင့်မြတ်စေသည်။ ငယ်မည် ရွှေနှုန်းရှစ်။

၃-သွီးတော် ထန်းတပင်မင်းသွီး သီရိသုမှုဒ္ဓဝတီမှာ သီပေါ် မင်းသားနှင့် သင့်မြတ်စေသည်။ ငယ်မည် မင်းရွှေဂုဏ်။

၄-သားတော်ကလေး မင်းသား မင်းရဲးမင်းလှကျော်မှာ သွီးတော် သီရိဓမ္မာဝတီနှင့် စုံဖက်တော်မူစေသည်။ ၅-သွီးတော် ၁။ ငယ်က လွှန်သည်။

(ထ) ရေနံချောင်းမိဖုရား သီရိစန္တာမဟေသီမှာ ယိုးဒယား ဝန်ကြီးသွီးဖြစ်သည်။ သဏ္ဌာရာ၏ ဘာရိုး ခုနှစ်မှာ ကံတော် ကုန်သည်။

၁-သားတော် ပန်းထိမ်းမင်းသား သတိုးမင်းရဲးကျော်စွာမှာ ဘာရိုး ခုဖွား ခမည်းတော်ဘူရား နောင်တော်ဆင်ဖြူရှင် သွီးတော် မလျှောဝတီနှင့် စုံဖက်တော်မူသည်။ ငယ်မည် မောင်ရွှေလွှတ်။

၂။ သားတော် ငဲးမင်းသား မင်းရဲး မင်းလှကျော်စွာမှာ သွီးတော် မော်တုံး-မော်ကယ် မင်းသွီးနှင့် စုံဖက်တော်မူသည်။ ငယ်မည် မောင်ကျော်။

၃။ သားတော် မင်းတပ်မင်းသား မင်းလှနရာမှာ ငယ်မည် မောင်ထွေတ်။

၄။ သွီးတော် ရေနံချောင်းမင်းသွီး သီရိသိဂ္ဗိုဝင်တီမှာ သားတော် ရေနံသာမင်းသားနှင့် သင့်မြတ်စေသည်။

(ဒ) ကိုယ်လုပ်တော် ရှင်မယ်မယ်မှာ မဂ်လာအိမ်တော်စံစဉ်က လွှန်တော်မူသည်။

၁။ သားတော် တောင်တွင်းချောင်မင်းသား မင်းရဲးမြတ်
စောမှာ ၁၁၃၃-ခုဖွား။ မြောက်သားတော်ကား ခမည်းတော်
ဘုရား နောင်တော်ဆင်ဖြူရှင် သီးတော် သီရိစန္ဒဝတီနှင့် စုံဖက်
တော်မူသည်။

(ခ) ကိုယ်လုပ်တော် ရှင်ဖယုံမှာ မဂ်လာအိမ်တော် စံစဉ်က
လွန်တော်မူသည်။

၁။ သားတော် ဝန်းသီးမင်းသား မင်းရဲးမြတ်စွာမှာ ခမည်း
တော်ဘုရား နောင်တော် ဆင်ဖြူရှင်သီးတော် သီရိပဘာဒေဝိနှင့်
စုံဖက်တော်မူသည်။ ၁၁၈၁-ခုနှစ်မှာ ကံတော်ကုန်သည်။ ငယ်
မည် မောင်ရွှေအပ်။ J-သားတော် ၁ မှား ငယ်ကလွန်သည်။

(န) မတ္တရာမိဖုရား အာသာသီရိမှာ တလုပ်မြို့သူ ကချေသည်
ဖြစ်သည်၊ ငယ်မည် ရှင်မြတ်လှု။

၁။ သားတော် လယ်ကိုင်းမင်းသား မင်းရဲးမင်းလှုပ်မှာ
၁၁၂၉-ခုဖွား ခမည်းတော်၏သီးတော် ကြခပ်မုန်ညင်းချောင်း
မင်းသီးနှင့် စုံဖက်တော်မူသည်။ ရတနာပူရ စတုထဲမြို့တည် မင်း
လက်ထက် ရေမှာဖျောက်ခြင်း ခံရသည်။ ငယ်မည် မောင်မြတ်။

J။ သားတော် ရွှေကူးမင်းသား မင်းရဲးကျော်စွာမှာ
၁၁၆၂-ခုဖွား ခမည်းတော်၏သီးတော် သီရိမုတ္တာနှင့် စုံဖက်
တော်မူသည်။

၃။ သားတော် မိုးညှင်းမင်းသား မင်းရဲးကျော်ခေါင်မှာ
၁၁၆၄-ခုဖွား ဟံသာဝတီဝန်ကြီးသီး ရှင်ဆုံးနှင့် စုံဖက်တော်မူ
သည်။ ၁၂၀၂-ခုနှစ်မှာ ကံတော်ကုန်သည်။

(ပ) ကသာမိဖုရား မြတ်စွာဝတီမှာ ကသဲးဝန်သီးဖြစ်သည်။ ၁။ သားတော်ကသာမင်းသား မင်းရွှေတောင်မှာ ၁၁၆၄-ခု ဖွား ၁၁၇၀-ပြည့်တွင် လွန်သည်။ J-သီးတော် ၁။ ဂ-သား တော် ၁။ ဂ-သီးငယ် ၁။ ငယ်က လွန်သည်။

(ဒ) ထရံကာမိဖုရား မြတ်စွာမဟောမှာ သီန္မာ စောဘွားသီးဖြစ်သည်။

၁။ သားတော် သီန္မာမင်းသား သတိုးမင်းလှေယ်မှာ ရွှေဘို မင်းကြားလက်ထက် ‘မင်းရဲ့မင်းကျော်စွာ’ အမည်ခံယူပြီးနောက် ကံတော်ကုန်သည်။

(ဧ) ကိုယ်လုပ်တော် ပေါက်မြိုင်မြို့စား ရစိယဝတီမှာ ကိုင်းစားရွာစားသီးဖြစ်သည်။ ၁၈၅၅ ကူ မင်း၏ ကိုယ်လုပ်တော် ဟောင်း။

၁။ သီးတော်နန္ဒာ်းကိုင်းမင်းသီးသီရိသူမဂ်လာမှာ ၁၁၄၇-ခု ဖွား သားတော် ကလေးမင်းသားနှင့် သင့်မြတ်စေသည်။ ငယ်မည် မယ်မငြိုး။

သီးတော် ရွာပုလဲးမင်းသီး ‘သီရိသီဝတီ’မှာ ၁၁၆၈-ခု နှစ်တွင် ကံတော်ကုန်သည်။ ငယ်မည် ရွှေဟသား။ ဂ-သားတော်။ ဂ-သီးတော် ၁။ ငယ်ကလွန်သည်။

(ဘ) ကိုယ်လုပ်တော် ဒဝယ်မြို့စား ‘သီရိနန္ဒာ’မှာ နတ်ကန် မြင်းစီးသီးဖြစ်သည်။ ငယ်မည် ရှင်မင်း။

၁။ သားတော် သာဂရမင်းသား မင်းရဲးကျော်စွာမှာ ခမည်းတော်၏။ သီးတော် သပြောလှမင်းသီး ရွှေသွာနှင့် စုံမက်တော်မူသည်။

(မ) ငမှာကြီးမိဖုရား ‘သီရိမလ္လာမဟော’ မှာ မိုးနဲးစော်ဘွားသီးဖြစ်သည်။

၁။ သီးတော် ကြခ်မင်းသီး ‘သီရိဟိရဝတီ’ မှာ သားတော်လယ်ကိုင်းမင်းသားနှင့် သင့်မြတ်စေသည်။ ငယ်မည် ရှင်ဖြူခင်။

(ယ) မင်းကိုယ်လုပ်တော် ရွာပုကြီးစား ‘ဘဒ္ဒသီရိ မှာ ရွှေကျွဲ့ ရွှေခွန်များသီးဖြစ်သည်။ ငယ်မည် ရှင်မင်းလှု။ ၁-သားတော်၁။ ငယ်ကလွန်သည်။

(ရ) ကိုယ်လုပ်တော် စန္ဒာဝတီမှာ ဆင်ဝန်၏သီး ငယ်မည် ရှင်ခဲ့။

၁။ သားတော် အင်ထောက်သာမင်းသား ‘မင်းရဲးသီဟမှာ ဘာင့်-ခုဖွား သီးတော် မူန်သွင်မင်းသီးနှင့် စုံမက်တော်မူသည်။ ငယ်မည် မောင်ထိုက်။

၂။ သားတော် ရေနံချောင်းမင်းသား ‘မင်းရဲးနရာ’ မှာ ဘာင့်-ခုဖွား အုန်းတော်အောင်သာ မင်းသီးနှင့် စုံဖက်တော်မူသည်။ ငယ်မည် မောင်မိုက်။

(လ) ကိုယ်လုပ်တော် မင်းလာမဟောမှာ ပြည်မြို့အင်းမသူကြီးသီး ငယ်မည် ရှင်နှင့်ဦး။

၁။ သားတော် ကျောက်ပန်းတောင်းမင်းသား မင်းရဲးသီ၏။ မှာ သီးတော် ‘သီရိသာမာဝတီ’နှင့် စုံမက်တော်မူသည်။ ငယ်မည်

မောင်ကျောက်ခဲး။ J-သားတော် ၁။ ဂ-သီးတော် ၁။ ငယ်ကလွန်သည်။

(၁) ကိုယ်လုပ်တော် သီရိနန္ဒာမှာ ဆင်ခြေထိုင်ဝန်သီး။ ငယ်မည် ရှင်မင်းကြွက်။

၁။ သီးတော် ရှိမွှေကားမင်းသီး သီရိကေသာဝတီမှာ အင်ထောက်သာ မင်းသားနှင့် သင့်မြတ်တော်မူသည်။ ငယ်မည် ရှင်မင်းလေး။

J။ သီးတော် ငါးပတ်ချောင်းမင်းသီး သီရိသူသာမာဝတီမှာ ကျောက်ပန်းတောင်းမင်းသားနှင့် သင့်မြတ်တော်မူသည်။ ငယ်မည် ရှင်မင်းအေး။

(၁) ကိုယ်လုပ်တော် ‘သီရိဝတီ’မှာ အသည်ဝန်ကြီးသီးဖြစ်သည်။ ငယ်မည် ရှင်မြတ်ထွေတ်။ ၁-သားတော် ၁။ J-သားလတ် ၁။ ဂ-သီးတော် ၁။ ငယ်က လွန်သည်။

(၁) ကိုယ်လုပ်တော် ‘သီရိသူမြတ်စွာမဟော’ မှာ ငွေကျောင်းဒါယကာ၏သီး၊ ငယ်မည် ရှင်ဥ္။ ၁-သားတော်ကြီး ၁ ငယ်ကလွန်သည်။

J။ သားလတ် မြင်ကွန်းမင်းသား မင်းရဲး မင်းလှစည်သူမှာ ဘာဒေါ်-ခုဖွား မဟာသူဓမ္မရာဇာဘွဲ့ခံ ငယ်မည် မောင်ရွှေခွက်။ ဂ-သီးတော် ၁။ ဂ-သားတော် ၁။ ငယ်က လွန်သည်။

(၄) ကိုယ်လုပ်တော် သစ်ဆိမ့်ကြီး ‘သီရိပဘာဝတီ’မှာ ဒေဝရွှေတောင်၏သီး၊ ငယ်မည် ရှင်ဗို။

၁-သီးတော် ကျိုးမနားမင်းသီး ‘ရတနာပဘာ’ မှာ ခမည်းတော် သားတော် ‘မင်းရဲးနရာကျော်’ နှင့် သင့်မြတ်တော်မူသည်။

(အ) ကိုယ်လုပ်တော် ‘သီရိမဂ္ဂလာ’ မှာ ခင်တလည်းပိုလ်၏
သီး၊ ငယ်မည် ရှင်ရွှေ့။

၁။ သားတော် ဆောမင်းသား ‘မင်းရဲးမြှတ်စော်’ မှာ စုံဖက်
မထို့၊ ငယ်မည် မောင်ကျော်စံလှု။

၂။ သီးတော် မြောင်မင်းသီး ‘ရတနာစန္ဒာ’ မှာ ငယ်မည်ရွှေ့တံ
တင်း။ ၃-သားတော် ၁။ ၄-သီးတော် ၁။ ငယ်က လွန်သည်။

(က) ကိုယ်လုပ်တော် သုဇာလို့မှာ ကျောက်ဆည် စာရေး၏
သီး၊ ငယ်မည် ရှင်သူ။

၁။ သားတော် တောင်သာမင်းသား မင်းရဲးသီဟကျော် မှာ
သီးတော် ရတနာ မလ္လာနှင့် စုံဖက်တော်မူသည်။ ၂-သီးတော်
အုပ်းတော် အောင်သာ မင်းသီး သီရိ သုရာဇာမှာ သားတော်
မင်းရဲးနရာနှင့် သင့်မြှတ်တော်မူသည်။ ငယ်မည် ရှင်နှုတ်ခါး။

၃။ သားတော် ၁။ ၄-သီးတော် ၁။ ၅-သားတော် ၁
မှာ ငယ်က လွန်သည်။

(ကာ) ကိုယ်လုပ်တော် သီရိမဂ္ဂလာမှာ လဘို့ရွာစား သီး
ငယ်မည် ရှင်ယွှေ့။

၁။ သီးတော် ယင်းခဲးမင်းသီး ရတနာမလ္လာမှာ သားတော်
တောင်သာမင်းသားနှင့် သင့်မြှတ်တော်မူသည်။ ၂-သားတော်၁။
၃-သီးတော် ၁။ ငယ်က လွန်သည်။

(ကို) ကိုယ်လုပ်တော် ရွှေခုံတိုင် သုကေလာမှာ အဆောင်
မြေး တုရင်မိတ္တ သီး မိဖုရားခေါင်ကြီး၏ ဘဏ္ဍာစိုးဖြစ်သည်။
ငယ်မည် ရှင်မင်းဘော်။

၁။ သားတော် နတ်မောက်မင်းသား မဟာဓမ္မရာဇာမှာ ရွှေဘိုမင်း-မင်းတူန်းမင်း J-ပါးတို့တိုင် အချို့အမြှင့်ခံရသည်။ ၁၁၂၀-ပြည့်နှစ်မှာ ကံတော်ကုန်သည်။

(ကီ) ကိုယ်လုပ်တော် ရှင်ရှင်းမှာ စေထယ္ဗန်းသီး ၁။ သားတော် ပဋိနဂိုမင်းသား မင်းခဲ့နရာကျော်မှာ ကျိုးမနားမင်းသီးနှင့် စုံဖက်တော်မှုသည်။ ငယ်မည် မောင်မြစ်။

(ကု) ကိုယ်လုပ်တော် သီရိကေသာမှာ အမှာတော်ရေးသီးငယ်မည် ရှင်ညွှန်း။

၁။ သားတော် ကျောက်တလုံးမင်းသား မင်းခဲ့မင်းလှမှာ မင်းတူန်းမင်းလက်ထက် မင်းလှမင်းထင် ဘွဲ့ကို ခံရသည်။ နောက်ကံတော်ကုန်သည်။

(ကူ) ကိုယ်လုပ်တော် ဧည့်ရွာစား သီရိသူမှတ္တာမှာ ယိုးဒျားမင်း၏။ သီးတော်ဖြစ်သည်။ ငယ်မည် ရှင်မင်းပုံ။ ၁-သီးတော်ငယ်ကလွန်သည်။

(ကေ) ကိုယ်လုပ်တော် သီရိသာမာမှာ သီရိရွှေတောင်၏။ သီးငယ်မည် ရှင်မင်းလှ။

၁။ သားတော် ရေနံ့သာမင်းသား မင်းခဲ့သိခိုသူမှာ သီးတော် နဘက်မင်းသီးနှင့် စုံဖက်တော်မှုသည်။ ငယ်မည် မောင်ဖြူ။ J-သီးတော် J။ ငယ်ကလွန်သည်။

(ကဲ) ကိုယ်လုပ်တော် အန္တသီရိမှာ ဇော်းကလော ငွေး၏။ သီး။ ငယ်မည် ရှင်မိုးသူ။

၁။ သိုးတော် စိုင်နံမင်းသွီး သီရိမှတ္တာမှာ ရွှေဂူမင်းသားနှင့် သင့်မြတ်စေသည်။ ငယ်မည် ရှင်စုံ။

(ကော) ကိုယ်လုပ်တော် သီရိသုပဒ္ဓမှာမှာ မိုင်းတိန်းစော်ဘွား ၏သွီး။ ၁-သားတော် ၁။ ၂-သွီးတော် ၁။ ၃-သားငယ် ၁။ ငယ်ကလွန်သည်။

(ကော်) ကိုယ်လုပ်တော် ကေသာမှာ ရာဇေဝသူ၏ သွီးတော် မည်ရှင်အေး။ ၁-သားတော် ၁။ ၂-သွီးတော် ၁။ ၃-သားငယ် ၁ မှာ ငယ်ကလွန်သည်။

(ကံ) ကိုယ်လုပ်တော် နီလာပမှာ မည်သူသွီးဖြစ်သည်ဟု မဆို ငယ်မည် ရှင်စုံ။ ၁-သွီးတပါး ငယ်ကလွန်သည်။

(ကား) ကိုယ်လုပ်တော် မာလာမှာ စစ်တောင်းမြို့သူကြီးသွီး ငယ်မည် ရှင်မင်းဖြူ။ ၁-သားတော် ၁။ ၂-သွီးတော် ၁။ ၃-သားငယ် ကလွန်သည်။

(ခ) ကိုယ်လုပ်တော် ရုစာသီရိမှာ ပသိန်ဝန်ကြီး၏သွီး ငယ် မည် ရှင်မင်း။ ၁-သားတော် ၁။ ၂-သွီးတော် ၁။ ၃-သားငယ် ကလွန်သည်။

(ခါ) ကိုယ်လုပ်တော် ကေလာမှာ မကိုပူရမင်းမျိုး၊ ငယ်မည် ရှင်အောင်။ ၁-သွီးတော် ငယ်ကလွန်သည်။

(ခီ) ကိုယ်လုပ်တော် သူဝဏ္ဏဂန္ဓာမှာ ဘယောစား သွီး ၁-သားတော် ၁။ ၂-သွီးတော် ၁။ ၃-သားတော် ၁။ ၄-သွီး တော် ၁-တို့မှာ ငယ်ကလွန်သည်။

(ခ) ကိုယ်လုပ်တော် သီရိသူဇာမှာ အိမ်ရွှေစာရေးကြီး၏ သွီး၊ ငယ်မည် ရှင်မြေရွက်။ ၁-သားတော် ၁။ ငယ်ကလွန်သည်။

(ခု) ကိုယ်လုပ်တော် သီရိသာခါမှာ မည်သူ့သွီးဟု မဆို။ ၁-သွီးတော် ၁။ ငယ်ကလွန်သည်။

(ခူ) ကိုယ်လုပ်တော် သူမှုတ္ထာမှာ အကောက်ဝန်၏ သွီး၊ နယ်မည် ရှင်ဌြမ်း။ ၁-သားတော် ၁။ J-သွီးတော် ၁။ ငယ်ကလွန်သည်။

(ခေ) ကိုယ်လုပ်တော် ရှင်မင်းကောင်းမှာ မည်သူ့သွီးဟု မဆို။ ၁-သွီးတော် ၁။ ငယ်ကလွန်သည်။

(ခဲ) ကိုယ်လုပ်တော် သီရိမိတ္ထာမှာ မည်သူ့သွီးဟု မဆို။ ၁-သားတော် ၁။ J-သွီးတော် ၁။ ငယ်ကလွန်သည်။

မိဖုရားခေါင်ကြီးတိုင် ၁-သားတော် ၄ ပါး၊ J-သွီးတော် ၅ ပါး မြင်သည်။

ထိုးဆောင်း နှစ်းနော်၊ ပဒေသရာ၏ ဓကရာ၏ စော်ဘွား၊ တပ်ပေါင်းမြို့စား၊ ဆွေတော် မျိုးတော်၊ မျှုးတော် မတ်တော် ဝန်စု၊ မျှုးစု၊ စုရေးစုကိုင်တို့ သွီးများကို နှစ်းတင်ရာ မြင်သည့် သားတော် ၆၂ ပါး၊ သွီးတော် ၅၈ ပါးယိုရာ။ သားတော် ၆၂ ပါးတို့တွင် မဟာဥပရာဇာအိမ်ရွှေ့မင်း ၁-ပါး။ မဟာဥမ္မရာဇာခံ ၁၂-ပါး။ သတိုးခံ ၇-ပါး။ မင်းခဲးခံ ၂၀-ပါး။ ငယ်ကလွန် ၂၂-ပါး ဖြစ်သည်။

အိမ်နိမ့်နေစဉ်။ ၁-သားအကြီးဆုံး အိမ်ရွှေ့၊ J-သားအငယ်ဆုံး ပသိန်မင်းသား။

အထွတ်အမြတ်ရောက်မှ ၁-သားအကြီးဆုံး ပခန်းမင်းသား အငယ်ဆုံး သိန့်မင်းသား။

သွီးတော် ၅၈-ပါးတွင် ဒေဝါခံ ၁၃-ပါး။ ၀တီခံ ၁၂-ပါး။ ရုစာခံ ၂-ပါး။ ပဘာခံ ၁-ပါး။ ကေသာခံ ၁-ပါး။ စန္ဒာခံ ၁-ပါး။ မာလာခံ ၁-ပါး။ မူတ္တာခံ ၁-ပါး။ အမည်မရ ၁-ပါး။ ငယ်ကလွန် ၂၂-ပါး ဖြစ်သည်။

အိမ်နိမ့်နှင့်နေစဉ် အကြီးဆုံး ဟသာတမင်းသွီး။ အငယ်ဆုံး ယောမြို့စားမင်းသွီး။

အထွတ်အမြတ် ရောက်သောအခါ အကြီးဆုံး ရွှေဂူမင်းသွီး။ အငယ်ဆုံး ယိုးဒျား မင်းသွီး။

အမှာခွန်းထောက်

မိဖုရား ကိုယ်လုပ်တော်။ ။ သွီးတော် သားတော်တို့၊ အစဉ် နော် မှတ်စာရင်း၊ လင်းပြထုတ်ဖော်။ ။ သိလိုသူယိုအကျိုးကို လာ ကြိုးစားလို့ ညွှန်ပြသော်။ စေနာနော်မချို့။ ။ ဦးစွန်းမြှုမှာ ခေါ်တဲ့၊ သမ္မာတော်ရာဝင်ထုံးကို၊ သုံးကြပါဗျို့။

မင်းတားကြီးနတ်ပြည်စံခြင်း

ဆုဒ္ဓနဆင်မင်းသခင် မင်းတားကြီး နတ်ပြည်စံလိုသော် နေပြည်တော် နိုင်ငံတော်ယို မဟာမုန်စသော ဘုရားပုဒ္ဓိုးများစွာ တန်ခိုးရောင်ခြည်ပြ၏။ မှန်နန်းတော် သော်ထိုင်ကိုတ်ထွက်၏။

မြေးတိုက်တော်၌ လင်းတင့်ကျ၏။ မြေနှစ်းပြသာဒ်တော်ကြီး အခိုးထွက်၏။ ဂုဏ်းပြသာဒ်တော်ကြီးကို လင်းတင့်နား၏ အရှေ့ စမ်တ်မှာ ပျေားစွဲး၏။ ဦးကင်တော် သီဟာသန ပလ္လာင်စောင့် စာမရီရှပ် ဦးလည်ထောင်၍၊ မြူး၏။ သူငယ်ရှပ် စ ရှပ်၊ လက် ပန်းဟန်ပြု၏။ နေပြည်တော် နိုင်ငံတော် အနှံးအပြား ပေပါင် သူဦး၏။ တတိုင်းတပြည်လုံး ရှုတ်ရှုတ်သဲးသဲးလန့်ကြ၏။

ကောင်းမှုတော် ကုသိုလ်တော်ကား ၁-ရတနာသီယံမြို့။ ရှေ့ ဝေယန် ဘုံကျော်ကျောင်းတော်။ ၂-အောင်သံလေကာ စော်တော်။ ၃-စစ်ကိုင်းမြို့။ အောင်မြေလောကစော်တော်။ ၄-နိုင်ငံတော်အတွင်း ရွှေဂူတော် ၂၃၀။ ၅-မဟာဗုဒ္ဓ ဘုရားကျောင်း။ ရွှေပြသာဒ်နှင့် ဂုဏ်းတွင် ရွှေဇော် ၄။ ၆-သံချိန် ၁၁၂၆ ဂါ ယိုစန္ဒာမုနိဘုရား ရှုပ်ထုတော်။ ၇-အသီတိရှုပ်ပွားပေါင်း။ ၈-မင်းကွန်း ပုံထိုးတော်ကြီး။ ၉-ကြက်ထောင့်ကန်ကြီး။ ခေါင်းလောင်းတော်ကြီး ခြေသံကြီးများ စသည်ဖြင့် မရောမတွက်နိုင် များပြား လုပေ၏။

လုပညာယို ရဟန်းပညာယို မျှုးမတ်ပညာယို တို့အား ဆည်းကပ်ပုံ

ဂေါက သဏ္ဌာန် ၁၁၄၃-ခု တပို့တွဲး လပြည့်ကျော် ၁၄-ရက် တန်းလာနေ့တွင် ရတနာပူရ အင်းဝရွှေနှစ်းတော်ကို သိမ်းမြန်း စိုးစံတော်မူပြီးနောက် သုဓမ္မာဝင် သာသနပြု ဆရာတော်ဖြစ်သော။ ၁-မင်းရွာဆရာတော်၊ ၂-ဆုံးမြတ်ထား ဆရာတော်။

၃-ဂုဏာဘိ အန္တာစေ မဟာဓမ္မ ရာဇ်မီ ရာဇ်ရှု တံဆိပ်တော်ရ အောင်မြေ ဘုံကျော် ဆရာတော်။ ၄-မင်းအိုင် ဆရာတော်။ ၅-လေးထပ် ဇွဲတဝန်ကျောင်းဆရာတော်။ ၆-ဗားကရာ ဆရာ တော်။ ၇-အဂ္ဂဓမ္မာလက်ာရမဟာဓမ္မရာဇ်ရှု တံဆိပ်တော်ရ ဘုံမ် စံတူ လွှတ်ရွှေစေတီဆရာတော်။ ၈-ပဲးခင်းဆရာတော်။ ၉-ပိုက် သင်ဆရာတော်။ ၁၀-တောင်လေးလုံးဆရာတော်။ ၁၁-ညောင် ကန်ဆရာတော်။ ၁၂-ဂုဏာမုန်နှုန်းဘိ လက်ာရ သဒ္ဓမ္မ မဟာဓမ္မ ရာဇ်ရှု တံဆိပ်တော်ရ တူလွှတ် ဘုံမ်စံ ရွှေတောင် ဆရာတော်တို့ကို ရဟန်းပညာယို့တို့တွင် အေား ထားရှယ့် ဆည်းကပ်တော်မူသည်။

မျှုံးမတ် ပညာယို့တွင်လည်း ၁-ပုခန်းဝန်ကြီး ဦးနှောင်း။ ၂-တွင်းသင်း တိုက်ဝန် မဟာဓည်သူဦးညီး။ ၃-သက်ပန်းအတွင်း ဝန်ကြီး။ ၄-ရဟန်မည် သွော်သဒ္ဓမ္မနိန္ဒို မင်းတိုင်ပင် အမတ် ဟောင်း ရာဇ်သကြီး။ ၅-အတွင်းဝန် ဦးပေါ်ဦး။ ၆-ရွှေနေရွှေ တောင်နှုန်သူ။ ၇-ဦးပန်း ဆရာတော်အဖ ဆရာတော်လူထွက် ဦးလာတို့ကို အစဉ်တိုင်ပင် ဆွေးနွေးတော်မူခြင်း။

ဘေးလောင်းတော် ဘိုးလောင်းတော် ပျူးစစ်မီးမင်း အနု ရုဒ္ဓိမင်းတို့ ကျင့်ဆောင်တော်မူသင် ရာဇ်ဓမ္မ မင်းကျင့်တရားနှင့် အညီ တိုင်းသူ ပြည်သားတို့အား ရင်ဝယ်သားကယ့်သို့ သနား ညာ့တာတော်မူရှယ့် အခွန်တော်စုဆ လျှော့ပေါ့ ကောက်ခံ တော်မူ၍၊ အုပ်ချုပ်စိုးစံတော်မူခြင်း။

အမူတော်ထမ်း အရာထမ်းတို့ကိုလည်း အထိုက် အလျောက် ဆုလာဘ်ပေးတော်မူခြင်း။

ယူမ်း ဥပုံ-စော်ဘွားစသော ယိုးအျား ရက္ခိုင် အာသန် မကို
ပူရ ကသည်း နိုင်ငံတိုကို သိမ်းပိုက်ခဲ့ထွင်တော်မူခြင်း။

သာသနာတော်မြှတ်ကိုလည်း နေရာင်၊ လရာင်ကဲ့သို့ပြောင်
ပြောင် တောက်ပတော် မူစေလို၍၊ ချီးမြှင့်တော်မူခြင်း သုဓမ္မာ
သာသနာပြု ဆရာတော်လေးပါး ယှစ်ပါး ပေါင်း တကျိပ်နှစ်ပါး
ကို တင်မြှောက်တော်မူခြင်း။

တပါးတည်း သာသနာပြုဆရာတော်မှာ သာသနာပိုင် တင်
မြှောက်ခြင်းဖြင့် ချီးမြှင့်တင်မြှောက်တော်မူပြီးလျှင် ဘေးလောင်း
တော် ဘိုးလောင်းတော်တို့လက်ထက်ကစ၍၊ တုံမ်ဂိုဏ်း ရုံမ်ဂိုဏ်း
နှစ်းဆုံးဂိုဏ်း လက်ဝဲးဂိုဏ်း မသာလိုက်ဂိုဏ်း လက်ဒွေ့ဂိုဏ်း
စူွေဂူးဂိုဏ်းများကို ဝတ်မြေဝန် မဟာဒါန်ဝန် စသော မျှူးမတ်
ပညာယို ရဟန်းပညာယိုတို့နှင့် သုဓမ္မာတွင် ညီနှင့်းဆွေးနွေး
တိုင်ပင်၍၊ ဝိနည်းသိက္ခာပုံးတော်နှင့် တပြီးညီစွာ ဟုတ်ရာ
မှန်ရာ ဆုံးဖြတ်သုစ်သင်ပြုစုတော်မူခြင်း။

ထိုပြင် ရွှေးမင်းကောင်းမင်းမြတ်တို့ တည်ထားတော်မူခဲ့
သော ဘုရား ဂူ ကျောင်း တန်ဆောင်း ပြဿံ ဧရပ်တံတား
ရေတွင်း ရေကန် ဆည် မြှောင်း စသော မကောင်းဟောင်းနှစ်း
ပျက်စီးယိုယွင်းသည်များကို ပြုပြင်ခြင်း အသစ်အသစ်သော ဘုရား
ဂူ ကျောင်း တန်ဆောင်း ဧရပ် စသည်တို့ကိုလည်း မွှမ်းဖျင်ထည်
ဆောက် လူဒါန်းတော်မူခြင်း။

ရွှေးရွှေးသော ဘေးတော် ဘိုးတော် မင်းတွေးဗုံး မင်းဖျေား
တို့လက်ထက်တော်တွင် တိုင်းမှတ်စိုက်ထူးတည်ထားတော်မူခဲ့သော
ကမ္မည်းကျောက်စာများကို သာသနာတော် ၅၀၀၀ မတိုင်သမျှ

ကာလပတ်လုံး မသုဉ်မဖျင်း မကွယ်မပ အဓန့်ရည်စွာ တည်စေ
တော်မူလိုသောကြောင့် ယထာနေရှဖြင့် ဆင့်လျက် အသစ်ထပ်မံ
ရေးထုစ္စဆောင်း လှူဒါန်းစိုက်ထူခြင်း။

သို့လို သာသနာတော်မြတ်ကို ချီးမြင်ပြစ်တော်မူသော်လည်း
သဏ္ဌာန် ၁၁၃၅-ခုနှစ်လောက်က စ၍ ရဟန်းသာမဏေ
အစယိုသော တံဆိပ်တော် ရ,မရ ဆရာတော် သယ်ဗောတော်သို့အား
သဲ့ဒက်ထားခြင်း၊ ရေဒက်ထားခြင်း၊ ဥပမာယ်နိသွေး ယူစေ
ခြင်း၊ မောင်းကြော်ခြင်း၊ လူဝတ်လဲးစေခြင်းဖြင့် သာသနာတော်
ဆုတ်ယုတ်ညိုးနှစ်းအောင် နှောင့်ယုက်ဖျက်ဆီးသည့် အကြောင်း
အရာတိန္ဒိက် ရာဇ်ဝချပ် အချို့တိန္ဒိင့် သမိုင်း မော်ကွန်း စာတမ်း
သိုက်စာများတွင် ကသာပပုရားသခင် လက်ထက်တော်အခါက
တိရစ္စာန်မျာ်က်ဖြစ်စဉ် ပုရားသခင်၏။ ရေသနုတ်တော်သက်နှုန်း
စိုင်စွဲတ်နေသည်ကို သက်နှုန်းတော်တစာကို ခြေတဖက်ဖြင့်နင်းလျက်
တစာကို လက်ဖြင့် ကိုင်ယူရေညှစ်၍။ နေလှန်းသည်ကို မြင်သဖြင့်
တပည့်နောက်ပါ ရဟန်းတို့က ကသာပပုရားသခင်အား လျှောက်
ကြသောအခါ ဘုရားသွေ့က ဤမျာ်က်သည် ငါ၏။ ညီတော်
ဂေါတမလက်ထက်တွင် မင်း၏။စည်းစိမ်ကိုရှု၍။ လက်ဖြင့်ကိုင်၍။
ညှစ်လှန်းသောကြောင့် သာသနာတော်ကို အလွန်အမင်းစည်ပင်
ထွန်းကားအောင် ပြုလတဲ့။ ခြေဖြင့်နင်းသောကြောင့် နန်း
စည်းစိမ်မှ ယွေ့လျှောခါန်းသော နောက်ဆုံးမ်းနှီးက် သာသနာ
တော်ကိုဝှက် ပုတ်ခတ်ဖျက်ဆီးခြင်းကို ပြုလတဲ့ဟု ကသာပမြတ်
စွာဘုရားသခင် ဗျာဒီတ်တော်ခံရသည်နှင့်အညီ ဖိုးတော်မင်းတွေး
ကြီး ပြုကျင့်တော်မူသည်ဟု ထင်မှတ်ဘွယ်ရာယိုချေသည်။

မင်းကွန်းပုထိုးတော်ကြီးစနစ်တော်

၁။ စေတီတော်အချင်း ၂၉၃[္]- ၂^၁- ၄^၁။ “တာ ငာ၆-
တောင် ၂^၁ ၄^၁”။ ၂။ အတွင်း စေတီ ဘိန်း ၁၅၃[္]- ၂^၁- ၄^၁။
“တာ ၂၆ တောင် ၂^၁- ၄^၁” ၃။ ပဋိမအလိန် အမြင့် ၂^၁။
အချင်း ၂၉၃[္]- ၂^၁- ၄^၁။ ၄။ ဒုတိယ အာလိန်အမြင့် ၂^၁။ အချင်း
၂၆၅[္]- ၂^၁- ၄^၁။ ၅။ တတိယ အာလိန် အမြင့် ၂^၁။ အချင်း
၂၂၃[္]- ၂^၁- ၄^၁။ ၆။ စတုတ္ထ အာလိန်အမြင့် ၂^၁။ အချင်း၂၀၉[္]
၂^၁- ၄^၁။ ၇။ ပဋိမအလိန် အမြင့် ၂^၁။ အချင်း ၁၈၁[္]- ၂^၁- ၄^၁။
၈။ ဖယုတုံး အမြင့် ၃^၁- ၁^၁- ၄^၁။ အချင်း ၁၅၃[္]- ၂^၁- ၄^၁။
၉။ ကလပ်ခုံ လှေးစည်းကွင်း အမြင့် ၅^၁။ အချင်း ၁၅၃[္]။
၁၀။ ကုလားကျောင်း အမြင့် ၃၆ တောင်၊ အချင်း ၁၅၀[္]။
၁၁။ ပဋိမပစ္စယာ အမြင့် ၉၆။ အချင်း ၁၃၂[္]။ ၁၂။ ၄၏း
အထက် အချင်း ၁၃၁[္]။ ၁၃။ ဒုတိယ ပစ္စယာ အမြင့် ၅။
အချင်း ၁၁၈[္]။ ၁၄။ ၄၏း အထက် အချင်း ၁၁၆- တောင်။
၁၅။ တတိယ ပစ္စယာ အမြင့် ၆-တောင်။ အချင်း ၁၀၈[္]။
၁၆။ ၄၏းအထက် အချင်း ၁၀၇[္]။ ၁၇။ ကွမ်းထောင်အမြင့်
၁၀၀[္]။ အချင်း ၁၀၀[္]။ ၁၈။ ၄၏းအထက် အချင်း ၅၀[္]။ ၁၉။
စေတီ ပစ္စယာအမြင့် ၄^၁။ အချင်း ၅၀[္]။ ၂၀။ ၄၏းအထက်
အချင်း ၄၉[္]။ ၂၁။ ပဋိမကြေးဝန်းအမြင့် ၁^၁-၁^၁။ အချင်း ၄၈[္]။
၂၂။ ဒုတိယကြေးဝန်းအမြင့် ၁^၁။ အချင်း ၄၇[္]။ ၂၃။ တတိယ
ကြေးဝန်း အမြင့် ၁^၁။ အချင်း ၄၆-တောင်၊ ၂၄။ ခေါင်း
လောင်းနား အမြင့် ၂၄[္]။ အချင်း ၄၇[္]။ ၂၅။ ပဋိမဖောင်း
ဝန်းအမြင့် ၃^၁။ အချင်း ၃၅[္]။ ၂၆။ ဒုတိယက နဝမဖောင်း

အထိ။ အမြင့် ၂၂[္] အချင်း ၁၅[္] ၂၇။ ကြာအောက် အမြင့် ၁၅[္] အချင်း ၁၄[္] ၂၈။ ကြာအထက် အမြင့် ၁၀[္] အချင်း ၁၃[္] ၂၉။ ကြာစု အမြင့် ၅[္] အချင်း ၁၂[္] ၃၀။ ခယားသီး အမြင့် ၁၁[္]။

ယင်းသည့် ပုထိုးတော်ကြီးပြီးလျှင် ဥာဏ်တော်အမြင့် ၂၅၂[္]
၂° - ၄° ယိုမည်။ ယခုသော ကုလားကျောင်းအထက် တတိယ
ပစ္စယာက ပြီကြသည်ဟု ပြောကြသည့်အတိုင်း ကိုယ်တိုင်ရောက်
၍။ တက်ဆင်းကြည့်ရှုရာ ယုတ္တိတန်သည်။

ဤပုထိုးတော်ကြီး စနစ်ကို ရွှေတိုက်စာရင်း မူတော်ပုရပိုက်မှ
ရေကူးခဲ့ရသည်။

ဖိုးတော် မင်းတွေးကြီး တည်သော မင်းကွန်း စေတီတော်
အရှေ့ခြော့ကြီး ၂-ကောင်၏ အတိုင်းစနစ်တော်။

၁။ ခြော့အရပ် ဥကျောင်းထိပ်အမွေးစွန်းအကုန်အမြင့် ၆၀။
၂။ နှာသီးခေါင်းထိ အမြင့် ၅၀[္] ၃။ အထက်နှုတ်ခမ်းမွေးထိ
အမြင့် ၄၇[္] ၄။ အောက်နားရင်းထိ အမြင့် ၄၅[္] ၅။ အ[္]
ထက်သွားအရှည် ၁[္]-၁[္]-၄[္] ၆။ အောက်သွားအရှည် ၁[္]-၁[္]-
၄[္] ၇။ နှုတ်သီးအဖွင့် ၂[္] ၈။ အောက်မေး ၂[္]-၁[္] ၉။ အောက်မေးဖျား
ထိအမြင့် ၃၃[္] ၁၁။ နားရွှေက်ဖျားထိ အမြင့် ၅၆ တောင်။
၁၂။ ကျောရီးအဖျားထိ အမြင့် ၂၉[္] ၁၃။ အမြီးစောက်
၆ တောင်။ ၁၄။ ပေါင်အရပ်၊ ဒူးအရပ် ၁၇[္] ၁၅။ ပါးပြင်
အကျယ် ၁၆ တောင်။ ၁၇။ နားရွှေက်အကျယ် ၄[္] ၁၇။ အ[္]
ထက်နှုတ်သီးအကျယ် ၁၃[္] ၁၈။ အောက်နှုတ်သီးအကျယ် ၉[္]။

၁၉။ ရင်အကျယ် JJ^၅။ ၂၀။ လက်ဖျား အောက်ရင်း အကျယ် ၁၅^၅။ ၂၁။ ဒူးဖျားအကျယ် ၃၂^၅။ JJ။ ခါးအကျယ် ၂၀^၅။ ၂၃။ ခြေသားလုံးအကျယ် ၃၀^၅။ ၂၄။ အမြီးအရင်း အကျယ်ပျက် ၃^၅။

ရှင်းအတိုင်းစနစ်မှာ ရွှေတိုက်စာရင်း မူတော်ပုရပိုက်မှ ရေးကူးမှတ်သားချက်ဖြစ်သည်။

မင်းကွန်းခေါ် မြတ်ပုထိုး တန်ခိုးတဲ့ စနစ်တော်၊ ရွှေတိုက် ခေါ်တော်စာရင်းမှာ လင်းပြထုတ်ဖော်။ ခြေသွေ့ပါမကျန် ကြွင်းပေဘူး သို့လျဉ်ဘို့ ယခုသော်၊ ပြည်ကျော်လို့ သိစေ ကြောင်း။ ၂။ လွန်တိမ်ငုပ်ထာမို့ ဖွင့်ထုတ်ခါ လိုသူတို့မြင်းရ အောင် လင်းပြပေတောင်း။

ဖိုးတော်မင်းတွေးကြီး ထိုးမှတ်တော်မူသော ပယ်ပုမ်တော် ကမ္မည်းကျောက်စာ

ပယ်ပုမ်တော် ကျောက်စာကို ထိုးမှတ်စိုက်ထူး လူ။ဒါန်းသူ ဒါယကာ အမရပူရ ပဋိမ မြို့တည်နှစ်းတည် ဆုဒ္ဓနဆင်မင်းသခင် ဖိုးတော်မင်းတွေးကြီး အကြောင်းအထွေးဖွံ့ဖြိုးမှာ ပုဂံနှစ်းရှိုး နေနှစ်နှစ်ယ်မျိုး ဖြစ်တော်မူသော ရတနာသိယ် ကုန်းဘောင်မြို့တည် အလောင်းမင်းတွေးကြီးသူရားနှင့် ရှင်းဦးရှိုးတော် စည်ပုထွေရာ ရွှေကာ တထောင်မှုံးမင်း သို့ရိုရွှေ့လော့သိုးတော်ဖြစ်သော ရတ

နာပူရအဝမြို့၊ ဘုစ်တုလွတ် ကျောင်းတော်ကြီးဒါယိကာမ မဟာ
မဂ်လာရတနာမိပတီ သီရိရာဇာစန္ဒာဒေဝိအမည်ကို ခံတော်မူသို့
မိဖုရားခေါင်တွင် သတ္တရာ၏ ၁၁၀၆-ခု တန်ခူးလပြည့်ကျော်
၆ ရက် တန်းလာနေ့ ဖွားမြင်တော်မူသည်။

သက်တော် ၁၀-နှစ် သတ္တရာ၏ ၁၁၁၆-ခုတွင် သတိုး
မင်းလှရွှေတောင်အမည်ကို ခံလျက် ဗုဒ္ဓမြို့များကို ကံ
ကျွေးခံတော်မူသည်။ သက်တော် ၁၆-နှစ် သတ္တရာ၏ ၁၁၂၂-ခု
မှုနောင်တော် ဧယာပူရမြို့တည် မင်းကြားလက်ထက် သတိုးမင်း
စောအမည်ကိုခံတော်မူသည်။ သက်တော် ၂၀-နှစ်၊ ၁၁၂၆-ခု
နောင်တော်ဆင်ဖြူရှင်လက်ထက်တော်နှိုက် သူမဓမ္မရာဇာအမည်
ကို ခံတော်မူသည်။ သက်တော် ၃၇-နှစ် သတ္တရာ၏ ၁၁၄၃-ခု
တပို့တွဲးလပြည့်ကျော် ၁၂-ရက် တန်းလာနေ့ ရတနာပူရ^၁
အဝရွှေနှစ်းကို သိမ်းမြန်းတော်မူသည်။ သက်တော် ၃၈-နှစ်
သတ္တရာ၏ ၁၁၄၄-ခု တပို့တွဲးလဆန်း ၂-ရက် အဂိုနေ့တွင်
မြို့တော် ကျိုးတော် နှစ်းတော် ရွှေ့တော် ကျောင်းတော်ပိဋကတ်
တိုက်တော်များကို တဖြူငန်းတည်း တည်လုပ်စေတော်
မူပြီးနောက်အမရပူရဟုသမိုက်တော်မူရှုယ့်သတ္တရာ၏ ၁၁၄၅-ခု
နယုံနှစ်းလပြည့်ကျော် ၁-ရက်၊ သောကြာနေ့တွင် အမရပူရ^၂
ရွှေနှစ်းတော်ကို သိမ်းမြန်း စိုးစံတော်မူသည်။ သတ္တရာ၏
၁၁၄၆-ခု နယုံနှစ်းလပြည့်ကျော် ၁-ရက် ကြာသပတေးနေ့
နံနက် ၄ ချက်တီးကျော်အချိန် ကောင်းမြတ်သော မဂ်လာအခါ
တော်တွင် ရာဇ်သောကမှုဒ္ဓါလိသိက်ကို ခံတော်မူရှုယ့်။ သီရိပဝရ
ဝိဇယာနန္ဒယ သတ္တိဘဝနာတိတျာ မိပတိပဏ္ဍားတ မဟာဓမ္မ^၃
ရာဇ်မိရာဇ် ဟူသို့ တံဆိပ်နာမံတော်ကိုပို့ ခံတော်မူသည်။

ဂင်းကျောက်စာနှိုက် အခြားသော ကျောက်စာများကဲ့သို့
ထိုးမှတ်စိုက်ထူးသော ခုနှစ်သူတ္ထရာ၏ မပါမယိုကြောင်း။ သို့မယို
ဌားသော်လည်း ရွေးသေးတော်ဘိုးတော်တို့ တည်ထားသော
အောင်ပင်လယ်ကန်၊ နန္ဒာကန်၊ ရွှေလောင်း မြောင်းများကို
ပြည်သူပြည်သားတို့ ထာဝရ အဓိန်ရှည်စွာ အကျိုးဖြစ်စေဟု
ဗိုလ်ပါအများနှင့် ဖြီးခိုင်အောင် ပြင်ဆင်ဆည့်ဖို့လုပ်ဆောင် ကန်
တော်အောက်ထက် လုပ်သူလုပ်သားတို့ကို နယ်နိမိတ်တိုင်းတာ
မှတ်သားပေးမည်။ အစုအမှုထမ်း လမိုင်းသားတို့ကိုလည်း ပယ်
နယ်အပိုင်းအခြားနှင့် တကိုယ်ကြေးပေးဝေချထားမည်။ ကြံရည်
တော်မူရင်းယိုသည်အရ တိုင်းတာမှတ်သားစေရော ဒေသန္တရွှောန်
အလိုက် အသုံးအစွဲး အခေါ်အဝေါ် ကွဲးပြား အပြင်းအခုံ ဖြစ်
ပွားယိုသည်ဖြစ်၍။ အဘိဓာန်နှင့်ကာနှင့်တကွ ကျမ်းကြီးကျမ်းခိုင်
အစောင်စောင်များက ထုတ်နှုတ်ပြီးလျှင် မင်းပယ်-ပကတိပယ်
၂ ရပ်။ အတိုင်းအထွား နည်းနာနယ်ကို ရေးသွင်းပါမည့်အ
ကြောင်းနှင့် သတ္ထရာ၏ ဘာရာ ခု နယ်နှင့်ပြည့်ကျော် ၁၀ ရက်
အောင်ပင်လယ် လယ်တဲးနှစ်းတော်က သံတော်ဆင့်တို့ကို စေ
၍။ (ညာဏာဘိဝံသ ဓမ္မသေနာပတီ မဟာဓမ္မရာဇ်မြို့ရာဇ်)
တံဆိပ်တော်ရ မောင်းထောင်သာသနာပိုင် ဆရာတော်ဘုရားထံ
လျှောက်ထားစေဟု ပည့်က မဒီပနီကျမ်းနှိုက် မိန့်ဆိုသောကြောင့်
သာသနာပိုင် ဆရာတော်ဘုရားကြီး ရေးသွင်းချက် အတိုင်း
ကျောက်စာ ထိုးမှတ်ပြီးလျှင် သတ္ထရာ၏ ဘာရာ ခုနှစ်လောက်က
စိုက်ထူလိမ့်မည်ဟု ထင်ယူရန် ယိုချေသည်တမ္မား။

အလောင်းမင်းကြေးသည် ရတနာသီယံမြို့ သားတော်ဗုဒ္ဓိ
မြို့စား အိမ်တော်သို့လုပ်၍။ မင်းသားတို့သည် မိမိတို့အစား

အသနားတော်မြတ်ခံရသော ဗုဒ္ဓမြိုက်၏ နယ်နိမိတ်အတ္ထာပွတ်များ ကို ကုန်စင်အောင် သိအပ်ကြောင်း မိန့်တော်မူရာ ဗုဒ္ဓမင်းသားက သံတော်ဆင့် ဦးဉာဏ်ကို မျက်ရိပ်ပြလိုက်ရာ စိန္တကျော်သူဘွဲ့ခံ သံတော်ဆင့်ဦးဉာဏ် ရှိခိုးလျက် နှုတ်ဖြင့် လျှောက်ခံခဲ့သော ဗုဒ္ဓမြိုက်နယ်နိမိတ် အကြောင်းကား အောက်ပါအတိုင်းဟူလို့။

“ဘုရားကျွန်တော် ကော်ရော်ညွတ်ကျိုး သတိုးမင်းလှ ရွှေတောင်ဥဒိန်းဆောင်ပိမ့်ထိပ်ခေါင်ရှိကြာ လျှောက်ခံပါသည်။ မေတ္တာဆပွား သနားတော်မူ အမွှေ့ဥသ္သာ် ကုန်းဘောင်ကံကျွေး ရန်ဘေးပိတ်ဆို့ ဗုဒ္ဓမြိုက်ကား ထိုသိန္တနိမိတ် အကြောင်းဟိတ်လျှင် ပဋိကွဲရား ကုလားလူကျယ် ဘ၊သူကြွော်လျှင် ရန်ဘယ်ဆင်ပြောင် ငါးရာနောင်နှင့် ဘောင်တွင်ခုနစ်ရာ့ ဆွဲငါးကလျှင် ခြောက်ရာ့အသာ လေးဆယ်တာတည့် ကျယ်စွာဝန်းလည် မြို့နှုန်းတည်၍။ မြောက်စည်ခတ်ပင့် ဤသို့ဖွင့်က ထိုမင့်နိုင်ငံ ခြားပိုင်းဟန်ကား၊ လက်ပံ့တံ့ခါး၊ တောင်ကထား၏။ နောက်ပါးထောင့်ကွက်၊ စဉ်မပျက်သည်၊ ကျောက်မျက်တောင်ရင်း၊ ချင်းတွင်းနောက်ဖက် ရေတပက်တည့်၊ တက်ခဲ့အညာ၊ သည့်မြောက်မှာမူ၊ ကျောက်ဖျာညီမြို့၊ ဆင်မကွဲခြေ၊ အနေကြပ်ကြပ်၊ ဆင်ဝပ်ကျောက်တိုင် သူပိုင်နက်ပေ ကန္ဒိမြေနှင့်၊ ရေလည်းဝန်းမြောင်၊ ပါရပ်ချောင်းယောက်၊ သုံးထောင်အလွှံး၊ လေးပြောင်းတွဲးတည့်၊ သစ်ခဲးယောက်စီး၊ အုံကြီးအုံယောက်၊ မြောက်ဝယ်တဲ့တဲ့၊ ဒီပဲယင်းမြောက်ရေဝရေလန်း၊ ဓသန်ချုပ်စပ်၊ ရွှေ့ရပ်တောင်ရှိုး၊ တာထိုး၊ မပြောင်း၊ ဆင်ခေါင်းထန်းစလုပ်၊ သို့သမုတ်သား၊ ထိုးချုပ်စက်ကွင်း၊ နယ်အတွင်းတွင်၊ သတင်းဝှက်ပါ၊ အရွှေ့ရွှေ့မှာ၊ ရန်ညာ

ဖြတ်ပယ်၊ ဘ-သူကြွယ်၏၊ အန္တယ်ဆက်ကြာ၊ ကာလခုတိုင်၊ ပိုင်ပိုင်
သသ၊ စီရင်ရ၏၊ မြို့ပြသဏ္ဌာန်၊ သာယာဟန်မှူ၊ ပန်းမှာလ် သစ်
သီး၊ ဖျော်ညီးအုန်းထန်း၊ ကျံဗျားပတ်သန်းနှင့်၊ လယ်ငန်းယာခင်း၊
အိုင်အင်းချောင်းမြောင်း၊ သားမျိုးပေါင်းလျက်၊ ယခုဆက်သား၊
ပုံထွက်အကွာရာ၊ ရွှေစာသမိုင်း၊ နှင့်မရိုင်းသည်။ ။ သည့်တိုင်း
မှန်ပါတော့သည်ဘူရား။

ဤအခါ အလောင်းမင်းတြားကြီးသည် အားရနှစ်သက်
ဝမ်းမြောက်တော်မူသောကြောင့် စာဆိုတော် ရွှေတောင်ရာအ
ကျော်သွေ့ကို ချီးမြှင့်သနားတော်မူလေသည်။

သားတော်ပဒုံးမင်း အထွတ်အမြတ်သို့ ရောက်သောအခါ
သံတော်ဆင့်ရွှေတောင်ကျော်သွေ့ကို သနားတော်မူသည်။

ဦးသြသည် အဝမြို့ လောကသရဖူ ဘူရားဒါယကာ ဟံသာ
ဝတီမင်းလက်ထက် စာဆိုတော် စိန္တကျော်သွေ့ကို သနားတော်
မြတ် ခံရသည်။

အဘိဓာန်နိသွေ့ကို စီရင်တော်မူသော ပင့်မ ကျော်အောင် စံ
ထားဆရာတော်၏၊ တပည့်ရင်းဖြစ်သည်။ အသက် ၃၅ နှစ်ရွယ်
တွင် အနိစ္စရောက်သည်။

ဘုံမြတ်ကျော် ဆရာတော်ဘူရား မိန့်ချက်မှတ်စု ပုံရပိုက်မှုရသည်

ဖိုးတော်မင်းတြားကြီးသည် အမှား င ချက်ယိုကြောင်း။

၁-ညီတော် ပင်းတလဲးမြို့စား မင်းသားကို ရော်ကိုချုပ် ကွဲပဲ
မျက်တော်မူသော အမှားတချက်။

J-အတုလဆရာတော်နှင့်တက္ခ ဆရာတော် ၆ ပါးကို အတင်း
အကြပ် လူဝတ်လဲးစေသာ အမှားတချက်။

၃-ရဟန်းတော်များကို သိက္ခာသစ်တင်စေသာ အမှား
တချက်။

၄-မင်းကွန်းစေတီကြီး တည်လုပ်သာ အမှားတချက်

“စေတီကြီး အပြီးမသတ်မှုစီးသုညကပ်” ဟု သိုက်တဘောင်
ယိုသည်။ ရဟန်းတော်များကို ပြစ်မှားသာ ကံကြောင့် ဒက္ခာကောင်
ယျ မီးသင့်သည်။ သို့သော် ကသာပမြတ်စွာဘုရားလက်ထက်တော်
နှုက် တိရစ္ဆာန် မျောက်ဖြစ်စဉ်က ဘုရားဗျာဒိတ်အတိုင်း ဖြစ်ပေ
သည်ဟု ဆင်ခြင်ရန် ယိုသောဟူမည့်ဟု ပုရပိုက်နှုက် တင်မှတ်ထား
လေသတည်း။

နိဂုံးခွန်းထောက်

အမရပူရတဲ့ ပဋိမတည်။ ။ မြတ်စိုးတော် ပိုင်စံချပ် သိမ်း
အုပ် ပြည်ပြည်။ ဖုန်းရောင်ခြည် သမ္မာမိုးပါလို့ စိုးခဲ့တဲ့ ချင်းအ
ရည်၊ လ-တရထည်-တနှုန်း။ ။ နိုင်ဖြင့် တံချွေပေါ့။ မှတ်ခန်း
ချိအဆိမ့်တိုကို စိမ့်စိမ့်မျိုးသုံး။

ဆုတောင်း

သောအဟံ၊ ထိုင်းသည်။ ဒိုင်းမွှေ့၊ မျက်မျောက်သာ ကိုယ်
မည့်အဖြစ်နှုက်။ သဒ္ဓိရာ၊ သဒ္ဓိတရား ယိုသည်လည်းကောင်း။
ဒါတရုံးပေတောစ၊ ပေးအပ်သာ ဝထ္ထာပစ္စည်းနှင့် ပြည့်စုံသည်

လည်းကောင်း။ ပရမသိရိစ၊ မြတ်သော ဖုန်းကြက်သရေ ယိုသည်
လည်းကောင်း။ ဒယောစ၊ သူတပါးတို့ကို သနားခြင်း ယိုသည်
လည်းကောင်း။ ပိုရတ္ထာစ၊ တပ်ခြင်းကင်းသည်လည်းကောင်း။
လနှစ်စ၊ မကောင်းမှုမှ ရှက်တတ်သည်လည်းကောင်း။ ကလျာဏ
မိတ္ထာစ၊ ကောင်းသော အဆွဲခင်ပွန်းယိုသည်လည်းကောင်း။
အဘိရတကုသလောစ၊ ကုသိုလ်ကောင်းမှတို့၌ အလွန်မွှေ့လျှော်
တတ်သည်လည်းကောင်း။ ပဋိသီလဘိရကွားစ၊ ငါးပါးသော
သီလကို အလွန်စောင့်ရှုံးကိန်းနှင့်သည် လည်းကောင်း။ အပိုစွာ
စ၊ နည်းသော အလိုယိုသည်လည်းကောင်း။ အပွဲကောစော
နည်းသော အမျက်ယိုသည်လည်းကောင်း။ အတိဝိုင်းအယောစ
အလွန်ဖြောင့်မတ်သော နှလုံးယိုသည်လည်းကောင်း။ ကုဒ္ဓမာစ၊
တန်ခိုးနှင့် ပြည့်စုံသည်လည်းကောင်း။ အပွဲမေယျာစ၊ မနှစ်း
ရှည့်အပ်သော ဂုဏ်ယိုသည်လည်းကောင်း။ ပါသနွောစ၊ ချီးမွှမ်း
ထိုက်သည် လည်းကောင်း။ ပေမဝါစောစ၊ ချစ်ဘွှယ်သော
စကားကို ဆိုတတ်သည် လည်းကောင်း။ သူနေ ဂုဏ်ပို့စ၊
သူတော်ကောင်းတို့၏ ဂုဏ်ကျေးဇူးကို သိတတ်သည် လည်း
ကောင်း။ မာမကောစ၊ သူတော်ကောင်းတို့ကို မြတ်နီးတတ်သည်
လည်းကောင်း။ ဘဝယျုံး ဖြစ်ရပါလို၏။

× × × ×

ဒုတိယတွဲနိဒါန်း

ဤပါးစပ်ရာဇ်သည် အမရပူရမြို့တည် ဖိုးတော်မင်းတြားကြီး၏၊ ကြောင်းရာထူးပွဲတိကို စုံစမ်းသုရသမျှ စီစဉ်ရေးသား၏၊
ပဋိမတွဲးစာအုပ် ထွက်ပေါ်လျက် ယိုနေပေါက်မြောင်း။

ဒုတိယတွဲးကို စီစဉ်ထုတ်ဖော်ရန် ဗဟိုသုတ လိုလားကြကုန်
သော ပုဂ္ဂိုလ်တို့ မြောက်လင့်တောင့်တြားသည်ကို သိရပါသဖြင့်
ထိုတောင့်တြားသော ပုဂ္ဂိုလ်တို့၏၊ အလိုဆန္ဒပြည့်စုံကြရန် ဖိုး
တော်မင်းတြားကြီး၏၊ မြောက် စစ်ကိုင်းမင်း၊ ဖာလ်နန်းရှင်၊
ဆင်ဖြူရှင်၊ နောင်တော်ဘုရင်၊ ဘကြီးတော်၊ ရတနာပူရ စတုတ္ထ
မြို့တည် အမည်တော် ခြောက်ပါးဖြင့် ထင်ယူးသော မင်းတြား
ကြီးမည့် ကြောင်းရာ ထူးပွဲတိ အရပ်ရပ်တို့ကို စုံစမ်း မှတ်သားရ^၁
သည့်အတိုင်း စီစဉ်ရေးသား၏။ ပစပ်ရာဇ် ဒုတိယတွဲးကို ပုံနှိပ်
လုပ်ဆောင်ပါကြောင်း။

ထိုသို့ စီစဉ်ရေးသားရခြင်း ဖြစ်သော်လည်း မှတ်သားထား
သော အချက်တို့သည် တစောင်တဖွဲ့တည်းမဟုတ်။ အစစ အ
နှစ် ဖြစ်နေပါ၍ ရှာဖွေခြင်းနှုက် လွှန်စွာ မောပန်းရခြင်းသည်
(ပည်းထူးဖြင်ပည်း၊ ခိုင်ဖြီး ပုံယင်၊ အဟုံး အထူထာ၊ အချွဲ၊ အချို့
ပေါကြွေ့ကြွေ့၊ လွှေ့လွှေ့၊ အပို့၊ အဟုံး အထူထာ၊ အချွဲ၊ အချို့
အုတ်အင်ပြီဖြင့်၊ အသောင်း ဖြင့်ကြီး၊ ပေါပည်း ခပဲး၊ ခပင်း

ဖြင့်ပဲး၊ အဝှက် တကာ၊ တတွေ တလာ၊ ပြောစွာ အနက်၊
အလွှံ၊ ပြောထူး၊ ပည်းသီ ပေါယာယ်၊ ကုန်ကယ် ကုန်၊
ဖြိုးဖြိုး) များများကြီး ဖြစ်ရပေတမ့်၊ ဟူလိုင်။

(မှော်ပီ ဆရာသိန်းကြီး)

၁၂၈၉-ခု၊ သာဝဏ္ဏ နံကာ လဆန်း ၁၁ ရက်
တနင်းလာနှုံး။

ပဏာမ

နမောတသု ဘဂဝတော အရဟတော

သမ္မာသမ္မာ၍သ


ရထဲနာသံးပါးနှင့်တကွ အမိ အဖ ဆရာသွားတို့အား ရှိခိုး
ပူဇော် ကန်တော့ပါ၆၌။ သို့-ဘုရား တြား သံယာ မိဖ
ဆရာသွား တို့အား ရှိသေမြတ်နှီး အကျွန်ုပ် ရှိခိုးပူဇော်ပြီး၍
လိုလားတောင့်တ ကြကုန်သော ပုဂ္ဂိုလ် သူတော်ကောင်းတို့
၆၌အကျိုးကို လိုလားသည့်အတိုင်း ပစ်ရာဇ်ဝင် ဒုတိယတွဲး
ကို ရေးသားစီစဉ်ပေါ့သတည်း။

ရှေးမှု ပုဂ္ဂိုလ်ကြီးတို့ ပြောထုံး ပြောစဉ် မှတ်သားဖွယ်ရာ
အရပ်ရပ်တို့ဖြင့် ခေတ်ကာလ သမယအလိုက် စရိက်ဝါဒ အလေ့
အထတို့ကို အသံးအနှစ်း စသည်အလျှောက် ဖြစ်ပေါ်ချက်များ
ကို ခွဲခြားဝေဖန်၍ ဥာဏ်ပညာ သိမ့်းယိုကြသည်အတိုင်း နှိုင်း
ရှည့်သော အားဖြင့် ဆင်ခြင်း စဉ်းစား မှတ်သား နာယူကြစေ
သတည်း။

କେବୁତ୍ତ ବ୍ୟାପକିଳ

စစ်ကိုင်းမင်း ဘဏ္ဍားတော်

အမရပူရ ပဋိမမြို့တည် ဖိုးတော်မင်းကြားကြီး၏ သားတော်
ကြီး အိမ်ရှေ့မင်းကြီး၏၊ အိမ်ရှေ့မိဖုရားတွင် မြင်တော်မူသည်။
ဂေါ်အာသဏ္ဌာန် ၁၁၄၆-ခု ဝါခေါင်လဆန်း ၆-ရက်
ညွှန် J-ချက်တီးကျော် ၆ ကြာနေ့ အဝင် ဓနသိဒ္ဓနက္ခတ် မွန်း
တည်မွေး ဘကြီးတော်ဇာတုပုံ။



ထို အတာပြင်နှုက် ဖြိုဟ်နက္ခတ်တို့ အခါတော် ကြိုက်လျက် ဖွားမြင်တော်မူသည်။


စစ်ကိုင်းမြို့ကို ကံကျွေးခံရ၍၊ စစ်ကိုင်းမင်းခေါ်သည်။ ဖိုးတော်မင်းတွားကြီးက ဖလ်နန်းရှင်ဟုခေါ်သည်။ သက်တော် ၁၈ နှစ်တွင် အယွှယ်သို့ ရောက်၍ ဖတွေးတော် သိုးတော်ဆင်ဖြူမယ်နှင့် ရေသွှန်း လက်ထပ်တော်မူသည် ဆင်ဖြူမယ် အေးချင်း စာအုပ် ထွက်ပေါ်လျက်ယိုသည်။

သက်တော် ၂၄ နှစ်တွင် အိမ်ရွှေ့မင်းအဖြစ်ကို ဆောက်နှင့် လွှဲးအပ်တော်မူသည်ကို ခံရသည်။

ဆင်ဖြူမယ်ဟူသည် ဖိုးတော်မင်းတွား သားတော်ပြည့်မင်းနှင့် သိုးတော် မြေဒုးမင်းသိုးကို ရေသွှန်းလက်ထပ်တာ မူသည်တွင် မြင်သော သိုးတော် ဖြစ်သည်။ သဏ္ဌာန် ၁၁၅၀ ပြည့်နှစ် ပုံစွဲဟူးနေ့ ဖွားမြင်သောအခါ ကလေးမြို့က ဆက်သသော ဆင် ဖြူတော် ရသည်အခါနှင့် နိမိတ်မဂ်လာ ကြိုမ်ကြိုက်သောကြောင့် ဆင်ဖြူမယ်ဟူ၍။ ဖိုးတော်မင်းတွားကြီးအမည် မှည့်ခေါ်တော်မူလေသည်။

သက်တော် ၃၅ နှစ်မှာ ဖိုးတော် မင်းတွားကြီး၏ အရိုက် အရာ မင်းအဖြစ်ကို ရတော်မူသည်။ သက်တော် ၃၇ နှစ်မှာ ရတနာ ပူရမြို့ကို စတုတ္ထမြို့တည် မင်းတွားအမည်ခံ၍။ ရွှေပြောင်းစံနေ တော်မူသည်။

မိဖုရားခေါင်ကြီး နှစ်းမတော်မယ်နဲ့



၁၀၄၅-ခု လ,ရက် မပါ၊ အရှိနှိုင်း

နှစ်းမတော်မယ်နဲ့ ဘတာပဲ

မိဖုရားခေါင်ကြီးမှာ အတိမျိုးရှိုးစသည်ကို ရာဇ်ဝင်တို့နှိုက် သန့်ပြန့်အောင် မဖော်မပြု။ ထိုးရှိုးနှစ်းရှိုး မင်းမျိုးမဟုတ် ပစ်ရာဇ်ဝင်ဖြင့် သွေ့ငြားလူကြီးတို့ မိန့်ဆိုကြသည်။ ပညာသည်ပိုင်း၊ သဘင်သည် အတ် ရှုပ်စုံ တို့က ကျော်းပ ခင်းကျင်းကြသည်ကို လည်း ကြည့်ရှုရမည်။

ယင်းသည့် မိဖုရား ခေါင်ကြီး အကြောင်းကို သိလို သဖြင့် ၁၂၆၈-ခုနှစ်က မုံရွာမြို့သို့ ရောက်သည့်အခါ မင်းမျိုးမင်းနှစ်ယ် ဖြစ်သော အသက် ၇၀ ကျော် အမယ်အိုကြီးထံ သွားရောက်စုံ

စမ်းရာ ထိုအမယ်အိုကြီးက သည်မိဖူရားအကြောင်း မပြောချင် ပေါင်းသားရယ်၊ အမေ စိတ်မကောင်း ယိုလှတယ်ဟု ငြင်းလေ သည်။

မိခင် ကောင်းသည် ဖြစ်စေ၊ ဆိုးသည် ဖြစ်စေ၊ ကျွန်တော် များ နှောင်းလူတို့သည် အသေအချာ သိရမှ ဆင်ခြင်တိုင်းဆမှတ် သားရမည့် အရာ ဖြစ်ပါသည်။ သည်းခံ၍၊ မိန့်တော်မူပါမည့် အကြောင်းနှင့် တောင်းပန်သောအခါ အမယ်အိုကြီး အမိန့်ယို သည်ကား။

အမေတို့ ကျွေးဇူးရှင် မိခင်ဖခင်တို့ဟာ ဟိုအခါတုန်းက နှစ်း တော် အိမ်တော်နှိုက် ထွက်ဝင်ခစား ဆိုင်ရာက အမူတော်ထမ်းကြ ရတယ်။ မိခင်ဖခင်တို့ ပြောပြသည်ကို မှတ်သားခဲ့ရသည်မှာ မိဖူရား ခေါင်ကြီးဟာ ငယ်မည် မယ်နဲ့ခေါ်သတဲ့၊ သူ အတိက ဖလံ ခုံသူတဲ့၊ ရော့မြို့မှာ ငါးစိမ်းသည် ပြုလုပ်ရောင်းချ အသက်မွေး တယ်။ မိန်မ ရုပ်ရေရှုပ ချောမောလှုပခြင်းယိုသတဲ့၊ အပြောအ ဆို စိတ်နေ စိတ်ထား ကြမ်းသတဲ့၊ သူငယ်ရည်းစား မောင်အို ဆိုဒါယိုသတဲ့၊ နောက် သူ့ကို သူကြီးသားတယောက်က အတင်း ခေါ်ယူ မယားပြုလုပ်ပြီးနောက် မကြာမိပစ်ထား၍ တခုလပ်ဖြစ် နေရာ ရော့မြို့သူကြီးက သနား၍၊ အမရပူရမြို့သို့ ခေါ်သွားပြီး မြောက်ပြင် တံခါးပိုလ်ထံ သွီးအဖြစ်နဲ့ မွေးကျွေးရန် အပ်ထား သတဲ့၊ မြောက်ပြင်တံခါးပိုလ်ကလဲ သွီးကဲ့သို့ ကျွေးမွေးထား ရာ မနှက ဖက်စိမ်းလိပ် ဆိုင်တည်၍၊ ဉာစ် စွေးရောင်းသတဲ့၊ မိန်းမက ရုပ်ရေရှုပ ချောမောဒါနဲ့ အရပ်ကာလသား စာရေး

စာချိများ ဉာဏ်တိုင်း သုဆိုင်လာ၍၊ ဝယ်ချမ်းစားသောက်ရင်း လူပို့
စကားပြောကြရာ မန္တက စကားပြော ကောင်းလှတာကြောင့်
ဘယ်သူမှ မန္တကို စကားရည်သာအောင် မပြောနိုင်ကြဘူးတဲ့၊ ဒါ
နဲ့ တစတစ မယ်နှု၏၊ သတင်းပြန်နှုန်းသဖြင့် စစ်ကိုင်းမင်းသား
ကြားတော်မူတဲ့အခါ ဉာဏ် ကိုယ်တိုင် သွားရောက်စုံစမ်း
ကြည့်ရှုတော်မူလျှင် နှစ်သက်တော်မူ၍၊ တံခါးပိုလ်ကို ပြောဆိုပီး
မယ်နုကို သိမ်းပိုက်တော်မူတယ်။ နောက် စစ်ကိုင်းမင်းသား ရှင်
ဘုရင်ဖြစ်တဲ့အခါ မိဖုရားကြီး မြောက်ထာပ်းမောင်ရဲ့။ မယ်နု
မိဖုရားကြီးဖြစ်တော့ နှစ်းတော်နှုက် မယ်နု ဉာဏ်အာဏာဖုံးလွှမ်း
နေပါရေး၊ မယ်နု ဉာဏ်ကို ရှင်ဘုရင်က အရေး ယူရပါသတဲ့
မောင်၊ မယ်နု စီမံသလို ခံနေကြရပါသတဲ့၊ ဤအခါ တတ်သီး
လိမ္မာသည် မဟုတ်ကြဘူးမောင်ရဲ့၊ မယ်နုကို ကပ်နှိုင်ယင် ရာထူး
စည်းစိမ် တိုးတက်ချမ်းသာကြပါရောတဲ့မောင်။ သုကယ်ရည်းစား
မောင်အိုကို ခေါ်၍။ မောင်တော်ဖြစ်ကြောင်း ရှင်ဘုရင်ကို လိမ်
ပြော၍က မောင်အိုကို စလင်းမြို့စား ကံကျွေးပေး၍ စလင်းမင်း
သားကြီးဟု ခေါ်ကြသတဲ့၊ မယ်နုက အိုင်ယ်ဟု ခေါ်ပါသတဲ့၊
မယ်နုချိတွက်တော်မူရာ မောင်အို ထက်ချပ် ပါရပါသတဲ့မောင်၊
ရည်ငံနေကြသည့် အကြောင်းကိုတော့ ရှင်ဘုရင်သိမည်မထင် ရှင်
ဘုရင့် ညီတော် သာယာဝတီ အိမ်ရွှေ့မင်းတော့ သိပါသတဲ့၊
မယ်နုက ပန်းတောင်း မင်းသွီးကို သတ်ရန် နှစ်းတော်အတွင်း
သေတ္တာထဲးမှာ ထည့်၍သားသည်ကို စက်ကြာမင်းကလေး သိ
သောကြောင့် ထန်းရွက်ကို စက်ကြာလုပ်၍။ ပတောင်းမတပ်ပဲး
သာယာဝတီ အိမ်ရွှေ့မင်း ရွှေ့တော်နှုက် လက်ကိုင်ဒုတိတံ့ယ်
ထိုး၍။ ပြေးပါးပြရာ အိမ်ရွှေ့မင်းက တူတော်စက်ကြာ မလည်

ပါကလားကဲ့၊ ဟုမေးရာ စက်ကြာမင်းကလေးက ပတောင်းမယို
လို့ မလည်ပါကြောင်း ဖတွေးတော်ဟု ပြောသောအခါ အိမ်ရှေ့
မင်းက ရိပ်မိဒါနဲ့ နန်းတော်တွင်း ဝင်ပီးတော့ အတင်းရှာဖွေရာ
သေတ္တာထဲးနှိက် ပန်းတောင်မင်းသီးတွေ့ရာ အသက်မြှုံးမြှုံး
ယိုနေပါသတဲ့မောင်။

ဤအခါ မယ်နှက သူကြံ့စည်သော အရေးကို ဖျက်သည်ဟူ၍。
သာယာဝတီ မြို့စားအိမ်ရှေ့မင်းကို သတ်ရန် နေ့စဉ်ကြံ့စည်လျက်
ယိုပါသတဲ့။ အိမ်ရှေ့မင်းကလဲး သတိပြုလျက်ဖြစ်၍၊ ရိပ်မိ ဌား
သော်လဲး နောင်တော်ဘုရင်နားကို မပေါက်နိုင်အောင် ယိုနေပါ
သတဲ့။ အမေတို့ မိဖနှင့်တကွ ရွှေးမှို့ လုကြီးများ ပြောသံကို ကြား
ရသည်မှာ မယ်နှသည် စုန်းမကြီးလို့လဲး ပြောကြတယ်။ မယ်နှ
ဟာ ရတနာဒီပံ့ ဆေးဖယောင်းတိုင်ကို စီမံ၍၊ မီးထွန်းတတ်ပါသ
တဲ့၊ နှိပ်းတော့ မယ်နှစီရင်ထားတဲ့ ဒူးလေး ကလေးယိုပါသတဲ့။
အဲးဒီဒူးလေးဟာ လေးတံ့ကတော့ မိုးကြီးပစ်ချတဲ့ သစ်ပင်က
သစ်သားတဲ့ မောင်ရဲ့။ လေးကိုင်းကတော့ လူသေကောင်ကို မီး
သင်းဂြိုဟ်တဲ့အခါ ထိုးဆွဲတဲ့ တံ့စူးဝါးတဲ့ မောင်ရဲ့။ လေးကြီး
ကတော့ လူသေ၏၊ ခြေမကြီးး လက်မကြီးတဲ့ မောင်ရဲ့။ အဲးဒါကို
ဂါထာမန္တရားနှင့် စုတ်ရပါသတဲ့။ အဲးဒီလေးကြီးတင်ရန် လေး
တံ့မှာ အထစ်သုံးထစ်ထားပါသတဲ့။ ပငြုမအထစ်ကို လေးကြီး
တင်ယင် ရှင်ဘုရင် သူကို မေ့နေ၍၊ အပါးကို မလာပါဘူးတဲ့
မောင်၊ ဒုတိယအထစ်ကျအောင် လေးကြီးတင်ယင် ရှင်ဘုရင်
သူအနားကိုလာ၍၊ မခွဲးမခွာပဲး နေပါသတဲ့၊ တတိယအထစ်ကျ
အောင် လေးကြီးတင်ယင် ရှင်ဘုရင် စိတ်မကောင်းပါဘူးတဲ့

မောင်၊ ရူးတယ်လို့ ပြောကြဒါပါပဲး။ အဲးဒီဟာတေဟာ လေး
ကြိုးတင်ထားတဲ့ အခိုက်မှာ ဖြစ်တတ်ပါသတဲ့ လေးကြိုးကို ဖျော်
လိုက်ယင် ပြောပျောက်၍။ ပကတိ အကောင်းပဲးရှိပါသတဲ့မောင်။
အဲးဒါ အမေတို့တော့ ငယ်ယွယ်သူဖြစ်၍ သိသည်မဟုတ်၊ လူကြိုး
မိဖတို့ ပြောကြသည်ကို ကြားရ၍ ငါသားကို အမေပြောဒါနော်၊
နှီပီးတော့ မယ်နှစ်ကုံးတဲ့ ဘောလယ်သီချင်းတပုဒ်ယိုတယ်၊ ငယ်
ငယ်က မိခင်များသင်လို့ ရထားတယ်။ အဲးဒီသီချင်း ရေးအုန်း
မလား။

ရေးမှုတ်ချင်ပါတယ်မိခင်။

ဒါဖြင့် ရေးပေးတော့ဟု ရယ်လျက် ပြောသည်မှာ-

ဘောလယ်သီချင်း

ထိကရှန်းဖို့ လက်ပံစေးနှင့် သင်းပေါသူးစေး
ကောက်ညျင်းဆန် မျှော့သေတကောင် တောင်
ကြားလိုပ်ကိုလေး ပေါင်းကြိုတ်ပြန်။ အသာလူး
ပါလို့-ဖြူးကာမန် ကညာမယ်-ဟန်ပ ထင်မိ
သေး သင်ဗွေ့တွေးမှာတဲ့ အလင်းဖျော် မင်း
ကတော် အိုအမူခြားတယ်- () စေတဲ့ဆေး။

အဲးဒီသီချင်း ငါသား ဥာဏ်ယိုသလို အဓိပ္ပာယ်ကို ကြံလို့
ယူပေတော့၊ မင်းက သေသေချာချာ မှတ်ချင်တဲ့လူကိုကွဲ့။ ဒါ
ကြောင့် အမေလဲး မှတ်မိသမျှ ပြောပြုရဒါပဲး သားရဲ့။

ကိုင်း ဟော ထမင်းပွဲရောက်လှပါ၊ ငါ့သား ထမင်းသုံးဆောင်
ပေအုန်းတော့။။

သည်းခံပါတော့ မိခင်၊ မိခင်သာ သုံးဆောင်ပါတော့။

ဘယ့်နှုယ် သည်းခံရမတုန်းမောင်ရဲ့၊ ဘယ်မှာသွားပီး စား
အုန်းမလို့လဲး။

တည်းအိမ်က ချက်ထားပါလိမ့်မယ်။

ဘယ်အိမ်မှာ တည်းပါသလဲးကွဲ့။

ချောင်းအုပ်ကြီးအိမ်မှာ တည်းပါတယ်မိခင်။

အော်-ရွှေးကမြန်မာမင်းလက်ထက်တော်က ချောင်းအုပ်ပါ
ပဲးကိစ္စမရှိပါဘူး အမေကကျွေးလို့ စားခဲ့ရတယ်လို့ ပြောပြယ်
ငါ့သား အပြစ်မရှိပါဘူးကွဲ့၊ သူခမာ အင်မတန်မှ ပြန်နေရာ့
တယ်၊ အမေကပဲး ကြည့်ရှုနေရတယ်၊ ဟိုမှာမစားလေနဲ့ အမော့
အိမ်ကြီးမှာလှာ၍၊ တဲးပါ။ ဟောဟို အိမ်ဦးခန်းမှာနေပါ ချမ်းချမ်း
သာသာ နေရောပဲ့၊ ငါ့သား ဘယ်လောက်ပဲးကြာကြာ အမေ
ဝန်မလေးဘူး အမေ့အိမ်ကြီးကိုကြည့် စေခိုင်းတဲ့ အစေခံများကို
ကြည့် ဘာမှ အားနာစရာမယိုပါဘူးကွဲ့။

ကောင်းလှပါပါမိခင် သို့လို့ အမိန့်ရှိတော်မူဒါ အင်မတန်မှ
ကျွေးဇူးကြီးလှပါတယ်၊ မိခင်ရင်းကို တွေ့ရာဘိသကဲ့သို့ အလွန်မှ
ဝမ်းမြောက်လှပါတယ် ခင်ဘူးရား။

ကိုင်း ထထ ထမင်းဟင်းအေးကုန်မယ်၊ လာ-အမေနဲ့အတူ
တခါတည်းစားဒါပေါ့။

ဟင်းလျာတင်သော သုံးချောင်းထောက်က သားရှိးပန်းရွှေချု
မှန်တွေတ်ကွက်စီ ထမင်းပွဲးတင်သော သုံးချောင်းထောက် ခုံက

ခွဲဝါပန်းနဲ့ လက်ဆေးခွက်က ခွဲဝါပန်းနဲ့ ခွဲဖလား ရေသာက်ခွက် တင်တဲ့ကလည်က သားရှိုးပန်း မှန်တွေတိက္ခာက်နဲ့ လုပါပေါ့။ တသက်တခါ မြင်လဲးမြင်ရပေ မိခင်ရယ်။

ရဲ့ရဲ့သာ စားပါမောင်ရဲ့၊ ဘာတေရှာက်ပီး အုံသြနေသလဲး ခုံအခါ အမေတို့ ကျွေးလောက်ယိုနေဒါပါမောင် အရှိုးအစဉ် မပျက်ရုံ ယိုပါတော့တယ်၊ ဒါလောက်ကြားရမြင်ရယ် ငါသား သိရောပေါ့။

မိခင် အမိန့် မယိုသော်လဲး သတိတော့ ပြုလျက် ဖြစ်ပါ ကြောင်းပါ။

အမေတို့ မြို့နယ်မှာ အကောင်းဆုံးဆန်ကို ချက်တဲ့ထမင်းပဲး မောင်ရဲ့။ ဟောဒါက မောင်တို့ အောက်မှာယိုမယ်မထင်ဘူး။ ချေ စာရေးကထွက်တဲ့ ယဉ်ဘောင်စာဆိုတဲ့ ငါးကလေးကြော်၊ ဟော ဒါက ရေပိုးကောင်ကို ငါးဆုပ်ကဲ့သို့ ပြုလုပ်ချက်တဲ့ ချုပ်ဟင်း၊ အမေတို့ မြွှားကရာဇ်မင်းမြတ် ယိုစဉ်တုန်းကဖြင့် တော်ဆက်ရ တဲ့ဟင်းပေါ့ မောင်ရယ်။ ဟောဒါက ငြောင်းကြော်၊ ဒါက ယုန် သားကြော် ဒါက ခါသားကြော် ဒါက ဝက်သနီဟင်း ဒါက ဟင်းချို့ရောယိုရောရာ အရွက်များ ဆူးပုံတ်ကလေးလဲးပါရဲ့၊ ဒါက ကုတ္တိရှိက်သနပ် ဒါကငြောင်းယင်း ငါးပိချက် မြိုန်မြိုန်သုံး ဆောင်ပါသားရယ်၊ အောက်အရပ်လိုတော့ အမေတို့ဆီမှာ အမြှုပ် တော့ မသုံးကြဘူး၊ ငါးပိချက်ချည်း သက်သက် စားကြဒါပဲး သားရယ်။

ရေပိုးကောင်ဆိုဒါ ဘယ်အရပ်က လှာဒါပါတုန်းမိခင်။

အောင်မယ်ရေပိုးကောင် ရခြင်းကပေတဲ့ အတော့်ဆန်းတယ် တလမှ တခါရတယ် တလတခါဆိုပေမဲ့ လပြည့်နေ့မှာမှ ရသတဲ့

မောင်၊ ထမင်းစားရင်း ပြောရအန်းတော့မယ် အမေတို့မမြင်ရဘူး။ သူတို့ ရှာသူ ရောင်ဘုများပြောကြဒါမှာ တောင်ကြီးအရပ်ဆိုဒါ ယိုတယ်၊ ဒီအရပ်မှာ နေတဲ့လူများကို တောင်ကြီးသားလို့ ခေါ်ကြတယ်။ သူတို့နေတဲ့ တောင်ကြီး ပတ်လည်အတွင်းမှာ ရေအိုင် ကြီးယိုသတဲ့ ရေလဲးအင်မတန်ပဲးကြည်သတဲ့ အမိုက်သစ်ရွှေက်သစ် ခက်ဆို၍။ မယိုဘူးတဲ့၊ အင်မတန်သန့်ယှဉ်းသတဲ့။ လပြည့်နေည့် ကျယ်ငြောက်ကြားထဲက ပိုးကောင်များ ထွက်ပီးတော့ များ စွာ ရေပေါ်နှိုက်ကူးသန်းမြှူးထူးကြပါသတဲ့။ သည်အခါ တောင် ကြီးသားများဟာ နတ်ကို တောင်းပန် ပူးလော်ပြီးတော့ ပန်းကို ဖြစ်စေ၊ ဆန်ကောကိုဖြစ်စေ၊ ရေစပ်မှာချထား၍ ဖယောင်းမီးတိုင် ထွန်းထားပီးတော့ လူများတော်ရာက ရွှောင်ပီး ကြည့်နေ ရပါ သတဲ့။ ပိုးကောင်များဟာ မီးယိုရာဆန်ကောထဲး ပန်းထဲးသို့ ခုန်ပီး တက်နေကြသတဲ့၊ တက်တဲ့ ပိုးကောင်များ တပြည့်ခန့် တခွက် ခန့်ယိုယ် သွားကျိုးယူပီး ထားရပါသတဲ့၊ ညွှေ့ ၃-ချက်တီး ခန့်ယိုယ် ပိုးကောင်များ မထွက်ကျတော့ဘူးတဲ့၊ အဲးဒါ အချို့ တတင်းခန့်၊ အချို့ တခွဲး၊ တစိတ်ခန့် ရသည်တို့ကို အမြန်လှာ၍ စွေးမှာ ရောင်းချကြတယ်။ အဲးသည်ပိုးကောင်က ချိန်ရောင်းတာ မဟုတ်ဖူးမောင်ရဲ့၊ ရားယ် တပြည့်ကို ငါးမတ်တကျပ်ပေးရတယ်၊ ပေါ်ယ် ငါးမူး၊ သုံးမတ်ပေးရတယ်။ သေသေချာချာ စားကြည့်ပါ၊ ဆိမ့်တဲ့အရသာယိုပါတယ်။ အမေတို့တော့ ငယ်ငယ်က စားလှာကြဒါဖြစ်တော့ အထူးပြောဖွှုယ်မယိုဘူး။ ငါ့သားများတော့ အခုံမှုစားရဒါ မင်းသုံးမင်းဆောင်ပဲးမောင်။

တမျိုးပဲး အရသာယိုပါပေတယ် မိခင်။

အို တော်ပလားကဲ့၊ ဘာမှ မစားပါကလား။

တော်ပါပြီမိခင် ဟင်းလျာတေက အတော်များဒါနဲ့ ဟင်းလျာတခွက်ကို ၃-ကြိမ်မျှ စွဲအောင်။ မန္တိက်နိုင်ပါ အလွန်မ အရသာယိုလှပါတယ်၊ အင်မတန် မြိုင်ပါတယ် မိခင်။

ဟဲ့ အချို့ပွဲး

မှန်ပါဘူရား

ကိုင်း အချို့ပွဲး စားအုန်းသောက်အုန်းကဲ့့ မောင်တို့အောက်ပြည်မလို ကုလားခြောက်တော့ မဟုတ်ဖူး အမေတို့ဆီမှာ ပလောင်ခြောက်ပဲး သောက်ကြတယ်။ ဟော ပဲးလျှော်ကြော်၊ ယဉ်သားကြော်၊ ငါးကြော်၊ ကရေကရာ၊ ထည်က်ဖြူ။ သီးမွှေးငှုက်ပျော့၊ အလိုယိုရာ စားပါသောက်ပါ။

ကောင်းပါပီမိခင် ထူးထူးထည်ထည် စားရ သောက်ရဒါဝမ်းမြောက်လှပါတယ်။

နှို့ မောင် သည်က ဘယ်ကိုသွားဘို့ ယိုပါသေးသလဲး။

အမော်သား ဖိုးဝန်းတောင်ကို သွားလိုပါသေးတယ်မိခင်။

အင်း ဖိုးဝန်းတောင်ဆိုဒါ တောင်ထူး တောင်မြတ်ပေပဲး၊ တသက်တခါတော့ ရောက်ဖို့ကောင်းတဲ့ တောင်ကြီးကဲ့့ ရောက်တော့ အံ့ဩစရာတွေ တွေ့လိမ့်မယ်။ သွားလိုတဲ့ နေ့ကို အမော့ပျော့၊ အမေ ဟိုဖက်ကမ်းမှာ လှည်းနဲ့ လိုက်ပို့ရန် စီမပေးလိုက်မယ်။ လမ်းစခမ်းမှာ ချမ်းချမ်းသာသာ သွားရရောပေါ့။ နှို့ ငါးသား မယ်နှာအကြောင်းကို ဘာလုပ်ဖို့ သည့်လောက် ကြိုးကြိုးပမ်းပမ်း မေးမြန်းပီး သေသေချာချာ မှတ်ရပါသလဲးကဲ့့။

ကျွန်တော်များ တဆင့်စကား ကြားရဒါနဲ့ ရုပ်သေးတို့ အတ်တို့ ကပြဒါ မြင်ရဒါနဲ့ ဟုတ်မဟုတ်ကို အသေအချာသိလို ပါ၍၊ စုံစမ်းမှုတ်သားခြင်း ဖြစ်ပါတယ်မိခင်။

မယ်နဲ့ အကြောင်းဟာ အတော်ရှုတ်သားကဲ့့၊ စီကာစဉ်ကာ တော့ အမေ မပြောတတ်ဖူး မှတ်မိဒါပြောပြရဒါးပဲး။ ဟို အင်း ဝမြို့၊ ဟံသာဝတီ တံတားတဲ့၊ တံတားဦးသွားတဲ့ အုတ်တံတား လမ်းမကြီးဟာ စလင်းမင်းသားကြီး မောင်အိုင်ယ်၏၊ ကောင်း မှပါ၊ တံတားကြီးတဘက်ထိပ်မှာ အုတ်ရှုနှင့် ကမ္မာည်းကျောက်စာ ထိုးမှတ်လျက် ယိုတယ်၊ တံတားဦး စေတီတော် အဖူးအမျှော် မယ်နဲ့ထွက်တဲ့အခါ မောင်အိုင်ယ်ပါရသတဲ့၊ နှင့်ဆီခြံဥယျာဉ် တော် ပျော်ပါးရန်ထွက်ယင် မောင်အိုပါရပါသတဲ့၊ စစ်ကိုင်း မြို့ပျော်ပွဲ့း ထွက်ယင်လဲး မောင်အိုပါရပါသတဲ့၊ ရွှေကြောက်ယက်ထွက် ယင်လဲး အတူတူပဲးတဲ့။ အုတ်ကျောင်းတော်ကြီး ဆောက်လုပ်ရာ ထွက်ယင်လဲး အတူပဲးတဲ့။ မိမိတို့ အတို ရေးဦးမြို့၊ ဖလံခုံရှာမှာ ကျောင်းတော်ကြီးများ သွားလို့ ဆောက်တဲ့အခါ အတူတူပင် သွားကြပါသတဲ့၊ နှိုးပေမဲ့ ဆောက်တဲ့ ကျောင်းတော်ကြီးအပြီး မသတ်ဖူးလို့ လူကြီးများပြောကြတယ်။ ကိုင်း အညောင်းအညာ ပြေ ဟောဟိုအခန်းမှာ တုံးလုံးပက်လက် အိပ်ပေအုန်းတော့၊ သွားရန် ကိစ္စယိုယ် သွား၊ မိမိပစ္စည်းများပါယင် တပါထည်း ယူခဲ့ အမွှေဆီမှာ ချမ်းသာစွာ တည်းခိုနေပါ သားရယ်၊ လော ကမှာ ထမင်းဆိုင်မှာ စားသောက်တယ်ဆိုဒါ အင်မတန် အချိန် မဟုတ် အခန့်မသင့်မှ ဖြစ်စေရတယ်။ ယောက်ဗားကောင်းရယ် လို့ ဖြစ်လှာမှဖြင့် မြို့ရှာကို ရောက်ယင် တနည်းနည်းတော့ မိတ်

ဆွဲသင်ဟ တွေ့ရမြဲး ဓမ္မတာဖြစ်တယ်၊ တည်းခို နေထိုင်ရသည်
ဆိုရာမှာလဲး အိမ်ကျယ်လို့ စိတ်ကျဉ်းယင် မကောင်း ဘူးကဲ့။
အိမ်ကျဉ်းလို့ စိတ်ကျယ်ယင် ကောင်းတယ်၊ အမေ့ အိမ်မှာ
အိမ်လဲ ကျယ်တယ်၊ စိတ်လဲး ကျယ်ကျယ် နေရတယ်လို့မှတ်။
ကိုင်း အမေလဲး တရေးအိပ်အုန်းမယ်။

ဟဲ့ ဟိုမှာ ရေတံခါ်င်း ထွေးခံ မျက်နှာသုတ်ပဝါများနော်
ရေချိုးခန်းကို ပြနော်၊ အခိုန်နဲ့ အချိုအချုပ် လက်ဖက်ရေနော်၊
ညစာ ထမင်းနော် ကြားလား။

မှန်ပဘူးရား။

ထိုအိမ်ကြီးနှိုက် ငါးရက်ခန့်များ တည်းခို၍။ ဖိုးဝန်းတောင်နှင့်
တက္ကာ အရပ်ရပ် ဗဟိုသုတများကို စုစမ်းပြီးနောက်၊ မိခင် ကျွန်း
တော်များ ကြေးမုံမြို့သို့ သွားလိုပါကြောင်း၊ မိခင်ကို ရှိသော
မြတ်နှီးပါသဖြင့် ငွေတဆယ် ကန်တော့ပါရစေ၊ သည်းခံတော်မူပါ
မိခင်။

ဘာလုပ်မဲ့ ငွေတဆယ်ကန်တော့ရဒါလဲး မောင်၊ အမေမလိုချင်
ပေါင်၊ ငဲ့သား စာရိတ် ပြုသွားပါ၊ ပြန်ယူ။

မိခင်အိမ်မှာ စားသောက်နေရတဲ့အတွက် ရည်မှတ်ကန်တော့
သည် မဟုတ်ပေါင်ပါ။ မိမိကျေးဇူးရှင် မိခင်အရင်းကဲ့သို့ မှတ်ပါ
၍။ ကန်တော့ပူဇော်ခြင်း ဖြစ်ပါတယ် မိခင်။ လက်ခံတော်မူပါ။

အော်-ဒါလိုလား။ ကောင်းပါ ကောင်းပါ။ ချမ်းသာပါစေ။
ချမ်းသာပါစေ။ သွားလေရာရာတို့နှိုက် သူတော်ကောင်းများကို
တွေ့ပါစေ။ မောင်ကန်တော့တဲ့ငွေကို အမေ မသုံးဘူးနော်။

ငိုသားလဲး အကျိုးယို။ အမေလဲး အကျိုးယိုဆိုသလို ဆူတောင်း
ပြည့်ဘုရားကို ရွှေသက်န်း ကပ်လှူလိုက်မယ်နော် ကြားလား။
သာဓုသာ ခေါ်သွားပေတော့။

ကောင်းလှပါပီ မိခင်။ သာဓုပါ ခင်ဘုရား။ သာဓု-သာဓု-
သာဓု။

ဟဲ့-တယောက် လာစမ်း။ ငါအိပ်တဲ့အခန်း ယွန်းဖာထဲက
ယောပဆိုးတထည် ထုတ်ခဲ့စမ်း။ ။ ဟောဒီယောပဆိုး ငိုသား
ဝတ်ရန် အမေ ချိုးမြောက်လိုက်တယ်။ သည်ပဆိုး အမေတို့မြို့မှာ
အစိတ်တန်တယ်။ မန္တလေးကျတော့ ၃၀-၃၅ ကျပ် တန်တယ်။
မောင်တို့ အောက်မြို့ရောက်တော့ အဖိုး ၄၀-၅၀ ကျပ် တန်သ
တဲ့။ ငိုသားကို အမေပေးလိုက်ရတာ ဝမ်းမြောက်လှပါတယ်။
တသက်တခါဆိုးသလို တွေ့ကြရတာ နောက်ကိုလဲး တွေ့ကြရလိမ့်
မယ်ဟု မြောလင့်ကြပေတဲ့ အကြောင်းမညီယိုခဲ့ယင် တွေ့နှင့်ကြ
မယ် မဟုတ်။ သခ္ပါရတေနော်။ အမေ အသက် ဂုဏ် ယိုပြီ။ နောက်
နေရယင် ငါးနှစ်ပဲး။ ဤမျှသာ အမေ့ကိုယ်ကို အမေ ခန့်တွေက်
ထားတယ် သားရယ်။ ကြေးမုံကိုရောက်ယင် မင်းသားကြီး
မောင်မောင်ဥဆိုတာ ယိုတယ်။ အဲး သူ့အိမ်မှာ အမေက လွှတ်
လိုက်ပါတယ်လို့ ပြော။ ချမ်းသာစွာနေရလိမ့်မယ်။ ဟဲ့-တယောက်
လာစမ်း၊ မီးရထားရုံ လိုက်ပို့။ လက်မှုတ်ခံပေး။ ရထားပေါ်
ရောက်အောင် တင်လိုက်နော်။

မှန်ပါဘုရား။

ကြေးမုံရွာရောက်သာအခါ မင်းသားကြီး မောင်မောင်ဥ
အိမ်မှာ တည်းခိုရသည်။ မိဖအိမ်ကဲ့သို့ ကောင်းစွာ စားသာက်
နေထိုင်ရပေသည်။

မယ်နှအကြောင်းကို စုစမ်းရာ မုံရွာမြို့က မှတ်သားချက်ကဲ့သို့
မင်းသားကြီးက ပြောပြခြင်းသည် ထပ်တူဖြစ်ပေသည်။ ဖိုးဖွား
မိဖတို့ ပြောသည်ကို မှတ်သားရကြောင်း မိန့်ဆိုချေသည်။ သို့သော်
မင်းသားကြီး ပြောပြသော စကားတရု ထူးသည်မှာ လောကမှာ
“ဖွတ် မိကျောင်းဖြစ်ယင် မြစ် မချမ်းသာ” ဆိုကြသော စကားပုံး
ယိုသည်။ မိကျောင်းစစ်စစ်မှာ လျှောမရှိသောကြောင့် စားသော
အစာမှာ အရသာ မပေါ်။ အစာကို ဝမ်းပြည့်အောင် မျိုလို့သာ
သွင်းရသည်။ ဖွတ်မိကျောင်းမှာ လျှောယို၍ စားသောအစာမှာ
အဆိုးအကောင်းသိသဖြင့် အရသာယိုရာ လိုက်၍ စားတတ်သော
ကြောင့် ရော့နှုက်ယိုတဲ့ တိရစ္စာန်များ မခံနိုင်။ မြစ်ချောင်းနှုက်
သွားလှာကြသော လျှောက် တက်စင်းကလေးများကို လိုက်တတ်
သောကြောင့် ပျက်စီးသေဆုံး၍ မိကျောင်းစာဖြစ်ကြသဖြင့် မြစ်
မချမ်းသာဟု ဆိုကြသည်။

လူများမှာ ယုတ်သောအမျိုးမှ လူတို့ အထွတ်အထိပ်ဖြစ်လှာ
သော် ငါ့ပြင် မင်းမယိုဟု စိတ်ထင်တိုင်း ကျင့်ချင်သလို ကျင့်၊
လုပ်ချင်သလိုလုပ်၊ ပြောချင်သလိုပြော။ အရမ်းမဲ့ စီမံပြုလုပ်တော့
အမှုထမ်း အရာထမ်း၊ ပြည်ရာ ဆင်းရဲးသားတို့ ပျက်စီးလျက်
မချမ်းမသာယိုကြခြင်းသည် အမျိုးအရိုးမမှန်သော အမျိုးအရိုး
မစစ်သော တရားမဲ့သောသူတို့ အုပ်စိုးခြင်းခံရသောကြောင့် ဖြစ်
ချေသည်။ ထမိပုံးလွှမ်းတော့ အတောင် ၂၀ ယိုတဲ့ ပခိုးဟာ
ကွယ်ပျောက်နေရဒါပေါ့ မောင်ဟု မိန့်ဆိုချေသည်။

ဂုဏ်းမင်းသားကြီး မောင်မောင်ဥသည် မုံရွေးဆရာတော်
ဘုရား၏ အန္တယ်ဖြစ်သည်။ ရွှေတိုက်ဝန်သား ဖြစ်ကြောင်းပြော
ကြ၏။

ကြေးမှု မုခွေးမှာ ၃-ရက်မျှ ဗဟိုသုတများကို စုစုမ်းပြီး သော ချောင်းဦး ဆယ်ရွာသို့ သွား၍ ရွှေတောင်တောရကျောင်း ဆရာတော်ဘုရားထံ ဆည်းကပ်၍ မယ်နှာကြောင်း မေးရာ သာ မည်လောက် မှတ်မိသည်ကို မိန့်တော်မူရာ မုရွာက မှတ်သားချက် အရ ဖြစ်ပေသည်။

ငှါး ချောင်းဦး ဆယ်ရွာမှာ တရက်မျှနေ၍ စကိုင်းမြို့၊ ငှါးက အင်းဝ တံတားဦး ငှါးက မိတ္ထီလာ ငှါးက မြင်းခံမြို့၊ မြင်းခံမြို့မှ မယ်နှုန်း ဆွဲမျိုးနှင့် ဖြစ်သော ဖုန်းတော်ကြီး တပါး ထနောင်းတိုင် ရွာနှီးက သတင်းသုံးနေကြောင်း သတင်းရသည် အတိုင်း ထနောင်းတိုင်ရွာသို့ သွားသည်။

ထနောင်းတိုင်ရွာသို့ ရောက်သည့်အခါ စုစုမ်းရာ ထနောင်းတိုင် ရွာသည် ရွေးအခါက သင်းဘောဆိပ်ကမ်းကြီးဖြစ်၍ ထနောင်း တိုင်မြို့ကြီးဟု ခေါ်ရသည်။ မြို့သူကြီးအုပ်စိုးလျက် မြန်မာဘုရင် လက်ထက်က ယိုသည်။ ယခု ထနောင်းတိုင်ရွာ ဖုန်းတော်ကြီး သတင်း သုံးသော ကျောင်းတိုက်ကြီးကို မီးလောင်ကျွမ်းရာ ပါသွား၍ တံတိုင်း မီးတားအတွင်းမှာ ဝါးလော်သတ် ကျောင်း ငယ်ကလေးနှင့် သတင်းသုံးလျက် ယိုချေသည်။

ဖုန်းတော်ကြီး သက်တော် ၆၀-ခန့် ယိုလိမ့်မည် ထင်သည်။ ခြေတော်ရှင်းသို့ ချဉ်းကပ်၍ မယ်နှာကြောင်းကို လျှောက်ထား မေးမြန်းရာ ဖုန်းတော်ကြီးက ဟဲ့တကာ မယ်နှုမိဖုရားကြီးသည် သာမည် မိန့်ဗျားမ မဟုတ်ဖူးနော် သိလား၊ အလွန်တရာ ဖုန်းကြီးတဲ့

မိန်းမဖြစ်တယ်နော်သီလား၊ မယ်နှသည် အမရပူရမြို့၊ မြောက်ပြင် တံခါးပိုလ်မင်းအိမ်နှုက် မြှို့ခို၍၊ နေရသကိုကွဲ့သီလား၊ အဲးဒီတံခါးပိုလ်အိမ်မှာ နေပါးတော့ ညအခါ ဖက်စိမ်းလိပ် ရောင်းချ နေရသ ကိုကွဲ့ သီလား၊ တခါတော့ မယ်နှဝတ်တဲ့ ထမီနေလျန်းထားရာမှ လေပွော်း တိုက်ခတ် ယူဆောင်သွားရာ အမရပူရ နှုန်းတော် ပြသာဒ်မှာ ရစ်ပတ်နေဒါကိုကွဲ့၊ သီလား၊ အင်မတန်ဖုန်းကံာ်းတဲ့ မိန်းမဖြစ်သောကြောင့် မိဖုရားခေါင်ာ်း ဖြစ်ပေဒါကိုကွဲ့သီလား။

ဖိုးရာဇာတိနှင့် ငယ်ရွယ်စဉ်က အကြောင်းများကို မသိပါဘူးလားဟု လျှောက်ပြန်ရာ။

ဟဲ့-ငယ်စဉ်က အကြောင်းကို ငါမသိ၊ အခု ငါပြောပြတဲ့ အကြောင်းကိုမှ အများတကာ ပြောဆိုကြဒါကို ငါကြားဘူး၍၊ ထူးသောအကြောင်းဖြစ်လို့ ငါမှတ်သားထားသည်။ အင်မတန်ဖုန်းကံာ်းတဲ့မိန်းမကွဲ့၊ သီလား။

J-ချိုး

သီလား-သီလားနဲ့၊ ဖုန်းဘူးရား မိန်းရွှေဗျာ၊ မှတ်စရာတထ်။ ။ ထမီလေယူသယ်လို့ ပါသာဝယ်ရစ်ကာဖုံးတာနဲ့၊ မိဖုရားခေါင်ဖြစ်လှာတဲ့ထုံးကိုဖုန်းကမိန်းလှုစ်။ ။

ဤလေးချိုးကလေးကို ရေးပြီး ဖုန်းတော်ကံာ်းကို ကပ်ရာဖုန်းတော်ကံာ်းက အောင်မယ် တကာ ကဗျာ ကလေးများ ရေးတတ်သကိုး၊ ကောင်းဘိခြင်း ကောင်းဘိခြင်း ကျက်ထားရအုန်းမယ်သီလား။

တကာ ဘယ်အရပ်ကတုန်း။

တပည့်တော် ရန်ကုန်မြို့မြောက် မော်ပါမြို့ကပါဘုရား။

ရန်ကုန်က ဘာနဲ့ သွားရလဲး။

မီးရထားနဲ့ သွားရပါသည်ဘုရား။

ခရီးဘယ်လောက် ကွာသလဲး။

ခရီး ၂၅-တိုင် ကွာပါတယ်ဘုရား။

အင်းခရီးက တနေ့ခရီး ပြင်းပြင်းသွားရလိမ့်မနော် မီးရထားနဲ့မြို့
မြန်မြန်ရောက်ပေဒါပဲးသိလား။

တကာနာမဟု ဘယ့်နှယ်ခေါ်ပါသတုန်း။

ဆရာသိန်းကြီးပါတဲ့ ဘုရား။

အသက်မွှေးရာ မွှေးကြောင်း လျှောက်စမ်း။

အင်းလိပ်များကို မြန်မာပညာပဟုသုတေသန သူတို့အလိုယိုရာ သင်
ကြား၍၊ သော်ရင်း ရေးသား၍၊ သော်ရင်း ပေးရပါသည်။ သူတို့
ချီးမြောက်ကြသည်ကို ခံယူ အသက်မွှေးရပါကြောင်းပါဘုရား။

အေး အေး ကောင်းပေါ့-ကောင်းပေါ့ ။ ငါတို့သာသနာပြု
မင်းများလက်ထက်ဖြစ်ခဲ့ယင် တကာတို့လိုဟာ မြို့စားရွာစားပေါ့
လက္ခယ်၊ ငါတို့ ဖုန်းကြီးတောင် သာသနာပြုမင်းမယိုတော့ မြို့ရွာ
ဒါယကာ ဒါယိကာမတို့ သွွှေ့တရားကို စောင့်ထိန်းပီးတော့
သာသနာဝန်ကို တတ်နိုင်သလောက် ထမ်းယွက်နေရတယ်နော်
သိလား။

မှန်ပါ တပည့်တော် ဦးတင်ပါသေးဘုရား မြင်းခံမြို့ကို ပြန်ရ^{၁၂}
ပါမည်ဘုရား။

အေးအေး ပြန်ပေအုန်းတော့နော် မယ်နှာကြောင်း ငါပြော
ပြလိုက်ထာကို သေသေချာချာ မှတ်သွားပါနော် တကာသိလား။

စဉ်းစားဖွယ်ကား

ရေမြှုပ်ကို အစိုးရတော်မူ့သော ဘုရင်မင်းမြတ်၏ စံနေတော်
မူသည့် နှစ်းတော်ပြဿာဒ်ကို ယုတ်ည့်သောထမီ လေပွဲတိုက်ရာ
ပါ၍ ရစ်ပတ်နေသည်ဟု ဖုန်းကြီးမိန့်ချက်အမှန်ဖြစ်ပါက မင်း၏。
ဘုန်းကံ ည့်ရာရောက်ချေမည်။ သို့ကြောင့် ကားသည်ဟု ဆိုရ
ပေမည်။ ဖိုးတော်မင်းတရားကြီး၏ နေ့စဉ်မှတ်တမ်း နှစ်းစဉ်
ပုရပိုက်ဖြူမူတော်မှာ မယိုချေ။ ထိုအခါသည် ဖိုးတော်မင်းတ
ရားကြီးလက်ထက်တော် ဖြစ်ချေသည်။

၁၂၃ ခု နယုန်လတွင် မော်ပီမြို့နေ ဘယ်ဆေးကုန်သည်
ကိုအံ့အသည် ဘုရားကြီးဖုန်းတော်ကြီးနှင့် ရွှေဘိုစိရင်စု မြေဗူးမြို့
အောက်တိုက် တံဆည်ရှာသို့ လိုက်ပါသွားရာ၊ နှစ်းမတော်မယ်နှာ
အကြောင်းကို စံစမ်းမှတ်သားခဲ့ရန် မှာလိုက်သည့်အတိုင်း ကိုအံ့
အလည်း ပဟုသုတ လိုလားသူဖြစ်၍၊ ရော်ဗြို့မြို့ ဖလံခုံရှာများသို့
ကိုယ်တိုင် သွားရောက်စုစမ်း မှတ်သားခဲ့သည်ကား။

မယ်နှာသည် ဖလံခုံရှာ အတိဖြစ်သည်။ အရွယ်မရောက်မိက
မိဘနှစ်ပါး သေဆုံးသည်။ ဂင်းအမိ၏မောင်ဖြစ်သူ ဝရီးဦးကွန်

မယ်ယူမှုးတို့ထံ မယ်နှမိဘတို့မသေမီက မယ်နှကို အပိုင်ပေးခဲ့သည်
အတိုင်း သွီးကဲသို့ ကျွေးမွှေးထားကြလေသည်။

ဤအခါ အလွန် ဆင်းရဲးကြသောကြောင့် ဖလံခုံရွာအရှေ့
မူးချောင်းအနီး မူန်လှ ပင်စိမ်းခင်းရွာမှ ခရမ်းသီးစသော ဟင်း
သီးဟင်းရွှေက်များကို လှည်းတစီးနှင့်တင်၍ တူဝရီး၊ ၃ ယောက်
ရောဪးမြို့၊ ဈေးသို့သွား၍ ရောင်းချစားသောက်နေကြရာ နောက်
ခရီးအကြားနှိုက် လှည်းစွားများကို ဒါးပြတိုက်ယူသဖြင့် လုပ်
ကိုင်စားသောက်နှင့်ရန် လက်မဲ့ဖြစ်နေကြသောကြောင့် မကြနိုင်
အောင် ယိုနေကြသည်။

နောက် အင်းဝမြို့သို့ တူဝရီး၊ ၃ ယောက်တို့သည် အသက်မွေး
ဝမ်းကျောင်း လှာကြပြီးလျှင် အင်းဝမြို့၊ ဈေးသောက်ကြီးထံ
ဝင်ရောက်ခိုကပ်ကြရာ ဈွေးကြီးဈွေးသောက်တို့က သင်ဟတရား
ဖြင့် သနားသောကြောင့် ခိုင်ခွဲက်ငွေ ၄ ကျပ် ၅ ကျပ် စသည်
အရင်းအနီး ထောက်ပံ့ကြသည်အတိုင်း မယ်နှသည် ငါးစိမ်းသည်
အဖြစ်နှင့် ငါးပုံစွန်များကို ခေါင်းယွက်၍၊ မြို့တွင်းမြို့ပြင် လှည့်
လည်ရောင်းချ အသက်မွေးကြရလေသည်။

တန္နားသနှိုက် နောင်တော်ဘုရင်သည် ဥက်ငွေတော်ဖွင့်သောအ
ခါ မှန်ပြောင်းတော်နှင့် ရှုစားတော်မူခိုက် မယ်နှသည် ရှေ့တော်
နှိုက် ဖြတ်သန်းသွားရာ ငါးထည့်သော ခေါင်းယွက်ပျော်နှိုက်
ငါးကို ငှက်စွန်ထိုးသုတ်ယူရာ ခေါင်းပေါ်မှ ငါးပျော်သည် မြေ
ပေါ်သို့ မောက်ကျ၍ မိမိငါးများကို ကောက်ယူနေရာ ရှေ့

တော်ပြီးတိုက ဟဲ့-သူငယ်မ ဘုန်းတော်ကြီးဘုရား ထွက်တော် မူလာတာ မသိဘူးလား။ ရှားသိဟဲ အောင်ငါက်ကြသည်။ မယ်နှု လည်း ကြောက်ရုံးသောကြောင့် ပုန်းကွယ် နေရသည်။ ဤအခါ နောင်တော်ဘုရင်က ဟဲ့-မင်္ဂလာက် မအောင်ကြနှင့်။ သူ့ဝါးကို ကုန်အောင် ကောက်ယူပေးစေ။ မိန့်တော်မူသောအခါ မယ်နှု သည် မိမိဝါးများကို အကုန်ကောက်ယူပြီးလျှင် လှည့်ပတ်ရောင်း ချပြီးသော် နေအိမ်သို့ ပြန်လေသည်။

နောက် ဥက်ငါးတော်ဖွင့် ရုပ်သိမ်းပြီးသောအခါ များမကြာမိ ငါးစိမ်းရောင်းသော သူငယ်မကို ရှာချုပ်။ နှုန်းတော်သို့ သွင်းစေ ဟဲ နောင်တော်ဘုရား အမိန့်တော်မြတ်နှင့် မင်းစေလုပ်တို့ ရှာဖွေ စုစုပေါင်းရာ သွေးကြီး သွေးသောက်အိမ်နှုက် တွေ့သဖြင့် အမိန့်အ တိုင်း ပြောပြရာ သွေးကြီး သွေးသောက်နှင့် ဝရီးဖြစ်သူ တိုက အကြောင်းကို မသိချုပ်။ ကြောက်ရုံးခြင်း ဖြစ်ကြသောကြောင့် အမိန့်တော်မြတ်အတိုင်း ဦးထိပ်ယွက် ပါမည်ဟဲ ဝန်ခံ လိုက်ပြီး နောက် နှုန်းတော်သို့ မပို့မသွင်းပဲး နေကြလေသည်။

နောက် ငါးစိမ်းရောင်းသော သူငယ်မ ဝတ်ဆင်ရန် ဝတ် သန့်ဝတ်ကောင်း ပုံတီး နားချောင်း လက်ကောက် လက်ဝတ် စသည်များတို့ကို ယူစွဲ၍ သူငယ်မကို ဝတ်ဆင်စေပြီးလျှင် နှုန်းတော်သို့ ခေါ်ဆောင်ခဲ့ရမည်ဟဲ အမိန့်တော်နှင့် ထပ်မံစေ လွှတ်သောအခါ သွေးကြီးသွေးသောက်နှင့် ဝရီးတို့ လင်မယား ပါ နှုန်းတော်သို့ ဝင်ရောက် ဆက်သရလေသည်။ ဤအခါ နောင် တော်ဘုရားက အပို့တော်အဖြစ်နှင့် နှုန်းတော်တွေ့်းနှုက် ခစား

စေသည်။ ထိုအခါ မယ်နှသည် အသက် ၁၃-နှစ်ဖြစ်သည်။ အ ယွယ်ရောက်သောအခါ ခြေတော်တင်ကြောင်း။

ဂုဏ်းအကြောင်းကို ဖလံခုံရွာအာတိ ပဝတ္ထိ ထူးထဲးရွာနေ ဖိုးရေးဆိုသူ ပြောပြသည်ကို မှတ်သားရဘူးသည်ဟု တံဆည်ရှာ နေ အသက် ၃၀-ယို ကျောင်းဒါယကာ ဦးဆပြောပြလိုက်သော မှတ်သားချက်ဖြစ်သည်။

စဉ်းစားဖွယ်

၁။ အင်းဝမြို့ နောင်တော် ဘုရင် လက်ထက် မယ်နှသည် အသက် ၁၃-နှစ်ယွယ်တွင် နှစ်းတော်မှာ အပို့တော်အဖြစ်နှင့် ဓစားစေသည်ဆိုသော် စကားသည် ယုတ္တိမတန် အကြောင်းသော် ကား၊ နောင်တော်ဘုရင်သည် အမရပူရမြို့၊ အီမာရွှေ့မင်းအဖြစ် နှင့် မယ်နှကို သိမ်းပိုက်တော်မူသည်။ အထွက်အမြတ်သို့ ရောက် သည့်အခါ မယ်နှကို မိဖုရားကြီး တင်မြောက်တော် မူပြီးနောက် အင်းဝမြို့ကို ရတနာပူရ စတုထွေမြို့တည် မင်းတွားကြီး အမည်ကို ခံတော်မူ၍၊ ရွှေ့ပြောင်းစံနေတော်မူသည်။

၂။ ဥက်င်တော် ဖွံ့ဖြိုးဆိုရာမှာ ကြီးကျော် ခမ်းနားသောအရာ ဖြစ်သည်။ တနှစ်တကြိမ် မြေးနှစ်း ရာဇ်ပျော် တော်ကြီးပေါ် တက်၍၊ ဘုရင်မင်းမြတ်တို့သည် ပြဟ္မာမင်း၏ တန်းဆာကို ဝတ် ဆင်ရသည်။ မိဖုရားကြီးမှာ မာလိုကာ တန်းဆာကို ဝတ်ဆင် လျက် နိုင်ငံတော်အတွင်းယို အမူထမ်း၊ အရာထမ်း၊ ဝန်ကြီး မူးကြီး၊ စောဘွားကြီးတို့မှ စ၍၊ အပူဇော်၊ အကန်တော့ကိုခံ

တော်မူသော အခမ်းအနားဖြစ်သည်။ အမူထမ်း၊ အရာထမ်းမှာ နေရာငါးသွယ်နှိုက် တဆဲသုံးတန်းအလိုက် နေထိုင်ခစား ကန် တော့ကြေရသည်။

ဝင်းတော်များကြီး ငြ-ယောက်တို့သည် စတုမှာဟာရာ၏ နတ် မင်းကြီးတို့၏။ အဆင်တန်းဆာမျိုးကို ဝတ်ဆင်လျက် ပတ္တများ ကျောက်စီ ဓားတော်ကို စွဲးဆင်ပြီးသော် မြေနန်း ပြုသာ၏ သီဟာသန ရာဇ်လျှင်တော်၏။ ငြ-ယောင့်နှိုက် မတ်ရပ်ခစားနေ သည့်အခါကျမှ ဘုရင်မင်းမြတ်နှင့် မိဖုရားခေါင်ကြီး အရှင် J-ပါးတို့ မြေနန်းဥက်ဖွံ့ဖြိုး၍ ထွက်စုံ အကန်တော့ခံ တော်မူလေ သည်။

ဥက်တော်ဖွံ့ဖြိုးမှာ နန်းတော်ရှုံး အသွားအလာ မယိုရာ သစ်တပ်တံ့ခါး နှိုတော်အတွင်း အမူထမ်း အရာထမ်းမှတပါး အခြားလူများ ဝင်ရောက် သွားလာခွင့် မရချေ။ သို့ကြောင့် မယ်နှုန်းသည် ဥက်တော်ဖွံ့ဖြိုးနှိုက် ဖြတ်သန်း ငါးစိမ်းရောင်းသော စကားသည် လေးမြတ်သော စကားမဟုတ်ဖြစ်သည်။

၃။ ရှုံးတော်ပြီးဟူသည် ဥက်တော်ဖွံ့ဖြိုး အခမ်း အနား နှိုက်မယို့၊ ဘုရင်မင်းမြတ်တို့သည် နန်းတော်မှ ထွက်တော်မူ၍။ မြို့တော်ကို လှည့်ပတ်ကြည့်ရှုတော်မူသော အခမ်းအနားတို့နှိုက် ရှုံးပြီးအသုံးချုတော်မူသည်။

ခွန်းထောက်

ပြောပြချက်မှတ်တမ်း၊ မင်းခမ်းနှင့် မညီချေ။ ။

ထုံးတမ်းရာဇ်နှင့် ပါစင်အောင် အလွန်ဝေး။

ရေးမှတ်ခဲ့ပေ။ ။မယ်နဲ့ခေါ် သုအကြောင်းကိုလာ
ဟောင်းအသစ်ရှုပ်လို့ပွဲ ပြောပေကြလူတိုင်း။ ။
ကာလ နှောင်းသော်ကြောင့်၊ မှတ်ကောင်းရာ
ကြံစည်လို့ ပြောသလို့၊ လောကမှတ်ပိုင်း။ ။

၅၅။ ဤလည်းတမျိုး

ရတနာသိယ်မြို့တည် ဦးအောင်ဒေယျ၏ မြင်းတပ်ပိုလ်တူရင်
ပစ္စ် ဗလသမန်း ငယ်မည် မောင်မဲးတူ မယားမယ်ညာက် မိမိ
ကြီးလည်း ခေါ်သည်။ ငါးတို့က သီးသာ သားသီးများမှာ။

၁။ မောင်ဖြင်းအောင်။ ။စိတ္တရာဇာဘွဲ့ရာ မြင်းစီးပိုလ်။

၂။ မောင်ဖြင်းကြွယ်။ ။သေသည်။

၃။ မယ်မှန်။ ။ ခင်ပွဲန်း ထောင်မှုံး သီဟကျော်ဘွဲ့ရာ။

၄။ မယ်လွှန်းညှင်း။

၅။ မယ်နှောင်းဖြူ။

၆။ မယ်လှနှောင်း။

၇။ မမယ်နှောင်း။

၈။ မနှောင်းထွေး။

၉။ မယ်မွှတ်။

၁၀။ မယ်ကြွင်း။

၁၁။ မယ်မင်းရွှေန်း တို့ဖြစ်သည်။

သားသီး ၁၁-ယောက်အနာက် ဆယ်ယောက် အဖတ်တင်
သည်။ ငါးတို့တွင် အစ်ကိုကြီး စိတ္တရာဇာဘွဲ့ခံ မောင်ဖြင်းအောင်

သည် နှမသားချင်းတို့ အပေါ်တွင် နှိပ်စက် ညွှန်းပန်း လှသော ကြောင့် ကြောက်ရွှေကြသဖြင့် အင်းဝမြို့ထောင်မူးကြီး သီဟ ကျော်စွာ ဘွဲ့ခံ ထယ်မည် ဦးလွှတ် အိမ်နှိုက် မယ်မှန် အခွင့်ပန်၍ ခိုကပ် အခိုင်းအစေခံပြီး ဝတ်ကြအောင် ပြုလုပ်နေရာ ဤအ ခါ ထောင်မူးကြီးကတော်နှိုက် မီးယပ်ရောဂါစွဲးကပ်နေသည်ကို မယ်မှန်သည် အည်စာကြေးမှစ၍။ သုတ်သင် ရှင်းလင်း နေည့် မပြတ် ပြုစုလေသည်။ ထောင်မူးကြီးကတော်သည် စွဲးကပ်သော ရောဂါနှင့်ပင် သေမည်ကို နိမိတ် မြင်သောကြောင့် ခင်ပွန်း ထောင်မူးကြီးကို အပါးသို့ခေါ်၍။ တိုးတိုးမှာကြားသည်ကား။

မောင်လွှတ် ငါသည် နေရမည်မထင် မကြာမိ သေရတော့ မည် ငါမယိုတဲ့နောက် မယ်မှန်ကို သိမ်းပိုက်ပါလေ။ မယ်မှန်သည် အိမ်တွင်းမှု အလုပ်နှင့် ပစ္စည်း အသိမ်း အဆည်း အစောင့်အ ရောက် ကောင်းပေသည်။ အလုပ်အကျွေးနှင့်တူသည်။ သင်းကို သိမ်းပိုက်ထားယင် မောင်လွှတ် လူနဲ့တူလိမ့်မည်ဟု မှာထား ပြီးနောက် မကြာမိထောင်မူးကတော် အနိစ္စရောက်၍။ သင်းပြုလိ ပြီးသောအခါ ရက်,လ အတော် ဆိုင်းငံးပြီးသော် ထောင်မူးကြီးသည် မယ်မှန်ကို အလုပ်အကျွေးအဖြစ်နှင့် သိမ်းပိုက်ပေါင်း သင်းနေကြုလေ၏။

ထောင်မူးကြီး ဦးလွှတ် မယ်မှန်တို့နှိုက် သီးသော သားသိုး များကား။

၁။ သိုး မယ်ပုံ။

၂။ သား မောင်အို။

၃။ သိုးထယ် မယ်နှု တို့ကို မွေးဖွားလေသည်။

မယ်နှသည် အသက် ဂု-နှစ်ယွယ် မြစ်ဆိပ်သို့ မိန်းကလေး အဖော်များနှင့် ထမီကိုချွတ်ပါး ကမ်းပေါ်တွင် ပုံထား၍၊ ရေ ဆင်းချိုး ကစားကြလေသည်။ ရေချိုးကစားနေခိုက် မယ်နှထမ ကို စွန်ချိ၍၊ နှစ်းတော်ပေါ်သို့ ပုံသန်းသွားသောအခါ နှစ်း စောင့်တို့ကမြင်၍၊ လေးနှင့်ချောက်ကြရာ ထမီကိုချွှု၍၊ စွန်သည် လွှတ်ရာသို့ ပုံသွားလေ၏။

ထမီးကိုယူ၍၊ အကြောင်းနှင့်တက္က သံတော်ဦးတင်ရာ အမြန် ထမီရှင်ကို ရှာရမည်ဟု အမိန့်တော်မြတ်နှင့် မင်းစေလုင်တို့သည် ထမီကို ဒုတ်ဖျားတွင် ညှပ်လျက် လိုက်၍၊ ကြွေးကြော်မေးမြန်း ရာ မြစ်ဆိပ်နှိုက် မိန်းကလေးများ ရေချိုးပြီး၍၊ မိမိတို့ထမီကို ယူ၍၊ ဝတ်ကြရာ မယ်နှထမီပျောက်၍၊ ရှာဖွေနေဆဲးအခိုက် ထမီရှင်ကို လိုက်၍၊ ရှာသော မင်းစေလုင်တို့ ဒုတ်ဖျားနှိုက် ပါ လှာသည်ကို တွေ့သောအခါ မယ်နှက မိမိထမီဖြစ်ကြောင်းပြော၍၊ တောင်းလေ၏။

မင်းစေလုင်တို့လည်း အမိအဖကို စိစစ်ပြီးလှင် အခွင့်ပန်၍၊ မယ်ကို ချီလျက် ရွှေ့တော်သို့ သွင်းရလေသည်။

ဤအခါမှုစပြီး အပျို့တော်ကလေးဖြစ်နှင့် နှစ်းတော်တွင် ဓစားစေသည်။ အယွယ်ရောက်သောအခါ ခြေတော်တင်သည်။

ဤအကြောင်းကား ငယ်မည် မောင်ဖြင်းအောင် မင်းစိတ္တ ရာဇာ ဘွဲ့ခံ၏သား မြောက်ဖက်ဝန်ချုပ် မင်းကြီး ဦးကွန်း၏ညီ ဒီပဲးယင်းဝန် ဦးဘော်၏ သား စစ်ကဲးကြီး ဦးဖိုးဇနီး ဒေါ်မြော သား အထူးအာဏာရ ဖလံခုံရှာသူကြီး ဦးဒေဝပြောပြသည်ကို

၁၂၈-ခု နယ့်လဆုတ် ၁၃-ရက်နေ့တွင် ရေးသားသော
မှတ်တမ်းဖြစ်သည်။

မယ်နူမမွေးမီ အန္တံ ၃၀-လောက်က ပေါ်လှာသော
တဘောင်မှာ-

ထောင်မျိုးသိုး

ခြေကျဉ်းကြီးနှင့်

ကြီးယင် ငါ့ဖို့

လက်မတို့နှင့်။ ။ဟု အရပ်ရပ်မြို့နယ်တို့တွင် လူယွယ် ကာလ
သားများ ဆိုကြသည်ဟု ဦးအေဝပြောပြသည်။

စဉ်းစားဖွယ်

၁။ရတာနာသိယ်မြို့တည် အလောင်းမင်းတရားကြီးသည်
ခြောက်ကျို့ပို့ယှစ်ယောက်သော ရဲးဘော်စုသားတို့ကို မြင်းယာဉ်
ထက် ဖွဲ့တော်မူသော ဇမ္မာ်ကျော်သောင်း မြေကြီးစောင်းမျှ
ချိသော လက်ဗျာရ ၁၁၁၄-ခု နတ်တော်လပြည့်ကျော် ၅-ရက်
နေ့ ရဲးဘော် အမှုတော်ထမ်းများကို ဘွဲ့ပေးသနားတော် မူ
သည်ကား-

၁။ ငပွင့်။

၂။ ငတွန်း။

၃။ ငကောင်း။

၄။ ငတွန်းမြတ်။

ယင်းသည် ၄-ယောက် ဘွဲ့ဦး ပေးသနားခြင်းကို
ခံကြရသည်။

- ၅။ ရန်လွင့်ကို မင်းလှစည်သူ။
 ၆။ ချော်တီးကို မင်းလှကျော်ထင်။
 ၇။ ငည့်နှုန်းကို မင်းလှကျော်သူ။
 ၈။ အောင်ကို သီရိကျော်ထင်။
 ၉။ ပန်းထွေးကို ဗလကျော်ခေါင်။
 ၁၀။ ပန်းညီကို နရာသိယ်ကျော်။
 ၁၁။ ငန်ည်းကို မင်းရဲးစည်သူ။
 ၁၂။ ကျော်ထင်ကို ရန်အောင်သေန။
 ၁၃။ ငတ္ထတ်။
 ၁၄။ တူတ်ဖြီး။
 ထိုနှစ်ယောက်တို့မှာ မမြောက်စားခင်သေသည်။
 ၁၅။ တော်အိုင် ကျွန်းပညာ။
 ၁၆။ ငဖွယ် ရန်ကွောင်းကျော်။
 ၁၇။ ကျော်မှုတ် စက်တံခွဲန်။
 ၁၈။ ငလွင်ကို ရဲးကျော်သူရ။
 ၁၉။ ငထွေးကို နှစ်သိဟာ။
 ၂၀။ ထွေးညီ။
 ၂၁။ ရွှေလွှန်း။
 ထိုနှစ်ယောက်တို့မှာ သေသည်။
 ၂၂။ ခင်ပါးကို ရဲးစက်ကျော်ခေါင်။
 ၂၃။ ရွှေရည်ကို မင်းကျော်စည်သူ။
 ၂၄။ ငသော်ကို နေမျိုးနှစ်မိတ်။

၂၅။ ပေါ်ထင်မှာ သေသည်။
 ၂၆။ ပိန်ကျော်ကို မင်းလှကျော်ခေါင်။
 ၂၇။ သာဝမှာ သေသည်။
 ၂၈။ ကျော်သွေးကို မင်းလှငယ်။
 ၂၉။ ကျော်ဟိုးကို ရဲးထင်ပံ့ချီ။
 ၂၀။ အော်းကို မင်းရဲးကျော်စွာ။
 ၂၁။ မှတ်ကျော်။
 ၂၂။ ငမြေပေါ်။
 ထိုနှစ်ယောက်တို့ သေသည်။
 ၂၃။ ငန္ဒာင်းကို လကျော်ကျော်ထင်။
 ၂၄။ ညီမင်းကို မင်းကျော်ရွှေတောင်။
 ၂၅။ သွောင်ကို မင်းငယ်ကျော်။
 ၂၆။ ငပန်းကို နှစ်ယောက်။
 ၂၇။ ငဖက်ကို စက်ရဲးပံ့ချီ။
 ၂၈။ ငထွန်းရကို မင်းလှကျော်စွာ။
 ၂၉။ ငထွန်းကျော်။
 ၂၁။ ငရာစစ်။
 ထိုနှစ်ယောက်တို့မှာ သေသည်။
 ၂၁။ ကျော်စံကို နှစ်ကျော်ထင် ဆင်နှင်းလိုလ်။
 ၂၂။ သာဉီးကို လက်ဝဲးလေ့လျော်ကျော်။
 ၂၃။ သာမြှတ်ကို သီရိပံ့ချီ။
 ၂၄။ သာထင်ကို နှစ်ကျော်။
 ၂၅။ ငခက်မှာ သေသည်။
 ၂၆။ မြတ်သူကို လက်ဝဲးရွှေတောင်။

- ၄၇။ မြတ်သာကို ဘယကျော်ထင်။
 ၄၈။ ရွှေကျော်မှာ သေသည်။
 ၄၉။ ရွှေခဲးကို စက်ကောသီရိ။
 ၅၀။ ရွှေရည်ကို နရာပုံချို့။
 ၅၁။ ရွှေထင်ကို နန္ဒကျော်ထင်။
 ၅၂။ ငပိုက်မှာ သေသည်။
 ၅၃။ ညီသူကို လကျောဘီလူး။
 ၅၄။ သာထွန်းအောင်ကို တုရင်ဗလာ။
 ၅၅။ လွန်းကျော်ကို ဝေရကျော်။
 ၅၆။ ငရာ ငတော် တို့မှာ သေသည်။
 ၆၀။ ငံရာကို လကျောပုံချို့။
 ၆၁။ ငံခဲးကို အင်းယဉ်တုရင်။
 ၆၂။ စံမှုတ်။
 ၆၃။ ငဖျော်။
 ထိန္ဒ်ယောက်တို့ သေသည်။
 ၆၄။ ဖြီးသာကို လက်ယာကြံသိုင်း။
 ၆၅။ ချို့မျိုးကို ဗလရာဇာ။
 ၆၆။ ငအောင်မှာ သေသည်။
 ၆၇။ ဆုတောင်းကို တုလွှတ်ကျော်။
 ၆၈။ ထွန်းမြတ်ကို ဗန္ဓါလ သေနကျော်ထင်။

ဟူ၍ မြင်းယာဉ်တပ်ဖွဲ့ ခြောက်ဆယ်ယှစ် ဘွဲ့ပေး၍ ငယ်မည် စာရင်းတွင် မြင်းတပ်လိုလ် တုရင်ပစ္စ် ဗလသမန်း ငယ်မည် မောင်မဲးတူဟုမပါယိုချေ။ အရေးတော်ပုံမှာလည်း မောင်မဲးတူကို တုရင်ပစ္စ်ဗလသမန်းဘွဲ့နှင့် အမှုထမ်းသူမယိုဖြစ်သည်။

၂။ မောင်မဲးတူ တုရင်ပစ္စ် ဗလသမန်း မယ်ညက်တို့၏ သားကြီး မောင်ဖြင်းအောင်ဆိုသူ စိတ္တရာဇာဘွဲ့ခံ မြင်းစီးပိုလ်မှာ မည်သည့်မင်းလက်ထက် အမှုတော်ထမ်း ဖြစ်ကြောင်း မဖော် မပြချေ။

၃။ အင်းဝမြို့ မယ်မှန်၏ခင်ပွန်း ငယ်မည် မောင်လွှတ်သီဟ ကျော်ဘွဲ့ရ ထောင်များသည် မည်သည့်မင်းလက်ထက်ဖြစ်ကြောင်း မဖော် ငှုံးတို့ကမွေးသော သွီး မယ်နှုသည် အပျို့တော်ကလေး အဖြစ်နှင့် နေရသည့်မှာ မည်သည့်ဘူရင် လက်ထက်တော်ဟု မဖော်မပြဖြစ်သည်။

၄။ အမရပူရမြို့ဟု ဆိုပြန်ပါလည်း ဤအခါ ဖိုးတော်မင်းတြားလက်ထက်ဖြစ်၍ အပျို့တော်ကလေးအဖြစ်နှင့် ခစားရ သည်ဟု ဆိုရမှာလည်း အမြစ်မခိုင် အင်းဝမြို့ဟု ဆိုကြပြန်ပါ လည်း အခြေမရောက်ဖြစ်သောကြောင့် အစအဆုံး ဟန်မကျ ယိုချေသည်။ ဦးဒေဝသူကြီးလည်း ကာလဝေးကွာမှ လူဖြစ်လှာ ရသဖြင့် အသေအချာ မှတ်ချက်စာတမ်းအရကို သိမည်မထင်၊ အကြောင်းမှာ ဦးမဲးတူ မညက်တို့သည် သားသွီးတကျိုပ် တ ယောက်ကို မည်သည့်အရပ်မှာ မွေးသည် မိဖတို့ မယိုနောက် သားသွီးတို့သည် မည်သည့်အရပ်မှာ နေကြသည်ကို သေချာစွာ မပြောနိုင်သောကြောင့် ပစ်ရာဇ်အလို ကား သည်ဟူ၍ သာ မှတ်ရပေမည်ဟူလို့။

ခွန်းထောက်

ဦးအောင်-ပြောမြိုက်ပုံ။ ॥အဟုံးတကယ်မောက်
ထာမို့၊ ကြောက်စရာတုံး။ ॥ရင်းအဖျားကိုလာ
အခင်းသွားဖြစ်ရကြုံ။ နှုပါဘိမရွှေ့။ ॥ နှောင်း
လူဖြစ်လေတော့၊ အဆစ် ဘယ်မရောက်လေဘူး
တွေးထောက်မဟေ့။ ॥

ဤလည်တမျိုး

သူရိယမဂ္ဂဇင်းနှီးကိုပါသော နှုန်းမတော်မယ်နဲ့

ဖလံခုံရွာသည် ရွှေဘို စီရင်စုနယ် အပါအဝင် ရော်းမြို့၊
အနောက်မြောက်ဘက် ၄-မိုင်ခန့်အကွာတွင် တည်ရှိပေသည်။
ရော်းနှင့် ကဗျားမလမ်း လှည်းလမ်းကြောင်းနှင့် ကပ်လျက်ရှိသည့်
ပြင် ရော်းဆည်မြောင်းလက်တက်တခုနှင့်လည်း နီးကပ်၍၊ မူးမြစ်
အနောက်ဘက် မိုင်အနီးငယ်ခန့် ကွာဝေးသော ဒေသ ဖြစ်
ကြောင်း။

ထိုဖလံရွာသည်ကား နှုန်းမတော်မယ်နဲ့၏ ဆွဲမျိုးညာတိ
တို့၏ချက်မြှုပ်ရာ အရပ်ပင်ဖြစ်ပေသည်။ ရွှေးဦးစွာသော ဆွဲမျိုး
တိုးမှာ မင်းစိတ္တရာဇာ ဟူသောအမည်ဖြင့် ရွာသူ ရွာသား
များ သိရှိသူပင်ဖြစ်လေရာ ထိုသူမှာလည်း ဖလံခုံအနီးအနားတွင်
ဖွားမြင်၍၊ ဖလံခုံရွာကို တည်ထောင်သူပင်ဖြစ်လေသည်။

ခရာ၏သဏ္ဌာန် ၁၇၇၃-ခုနှစ်တွင် ရွှေဘိုတဝိက်နှီးက် အလောင်းဘုရားသည် ထက္ခတိုက်ခိုက်စဉ်က ကူညီဘူးသော ကျေးဇူးကို တုံ့ပြန်ဆပ်ပေးသော အားဖြင့် ထိုမင်းစိတ္တရာဇာ အား အနီးအပါးတွင် မြေယာကို အပိုင်စားပေးအပ်ခဲ့လေသည်။

မင်းစိတ္တရာဇာမှာ နှုမ ၄-ယောက်ယို့၍၊ နှုမတို့၏ သား ၃-ဦးသည် ဘက္ဗိုးတော်ဘုရားလက်ထက် အတွင်းဝန်များဖြစ် လေသည်။ မင်းစိတ္တရာဇာ၏၊ ထိုတူ ၃-ဦးတို့သည် ပုသိန်ဝန် ပြည်ဝန်နှင့် ဦးကြက်ကြီးဟု အသီးသီး ထင်ရှားလေသည်။ ထိုဝန်ကြီး ၃-ဦးတို့၏၊ ဆွဲမျိုးစဉ်ဆက်တို့သည် ယခုတိုင် ရှိကြ လေသေးကြောင်း။

ဦးကြက်ကြီး၏၊ မြေး ဦးမောင်မောင်သည် ဒုတိယရီစစ္စကြီး အရာယိုဖြစ်၍၊ အင်းစိန်နယ် ကြို့ကုန်းရွာတွင် နေထိုင်လေသည်။ ယခုအခါ ဖလံခုံရွာတွင် နေထိုင်သော မတူနှင့် မကူ ညီအစ်မ နှစ်ယောက်တို့သည် ပုသိန်ဝန်၏၊ မြှစ်များ ဖြစ်ကြလေသည်။ ဖလံခုံ ရွာနေ မောင်ရင်မောင်မှာမူ ပြည်ဝန်၏မြှစ် ဖြစ်လေသည်။ မင်း စိတ္တရာဇာမှာလည်း ဦးဘော်ဆိုသူ သားတယောက် ထွန်းကား လေရာ ၄၏ဦးဘော်သည် မြင်းဝန်ဖြစ်ခဲ့ဘူးသည်ဟု ဆိုလေသည်။

၄၏ဦးဘော်၏သား ဦးပိုသည်လည်း အင်းလိပ်နှင့် မြန်မာ တတိယစစ်ကြီးမဖြစ်မိကလေးတွင် စစ်ကဲးအရာယိုဖြစ်ခဲ့လေသည်။ ဦးပို၏သား ဦးဒေဝသည် ဖလံခုံရွာတွင် မကြာမိကပင်လျှင် ရွာသူကြီးအဖြစ်နှင့် ယိုနေသေးသည်။ ၄၏ဦးဘော် မောင်စံမြှင့်က သင်ဦးဒေဝ၏၊ ရာထူးကို ဆက်လက်ရွက်ဆောင်ရပေရာ အထက် ဖော်ပြရာပါ ဆွဲစဉ်မျိုးဆက် စာရင်းမှာ ၄၏းထံမှ များသော အားဖြင့် ရရှိဘော်ပြရခြင်းပင် ဖြစ်သည်။

မင်းစိတ္တရာဇ်၊ အခြားနှမတ္ထီး၏၊ အမည်မှာ မမှန်ဖြစ်လေရာ ငှုံးမမှန်သည်ကား မယ်နှုနှင့် ဘက္းတော်လက်ထက် တွင်တိတ်တဆိတ်လျှို့ဝှက်ကြံစည်ရာတွင်နာမည်ရဖြစ်သောစလင်း မင်းသားကြီး ဦးအို၏၊ မိခင်ဖြစ်လေသည်။ ထိုမိသားတစ္ဆိုမှာ ဘိုးတော်ဘုရား လက်ထက်တွင် နိမ့်ကျသော အခြေအနေတွင် သာ များသောအားဖြင့် တည်နေ ကြောင်းမှာ ထင်ရှားပေသည်။

ဖလံခုံဖျေးနှိုက် မူးသည် တ္ထီးဖြစ်သည်ဟု ဆိုလေသည်။ အခြား ပြောချက်တရပ်မှာကား ငါးရောင်းသော ငါးစိမ်းသည် ဟု ဆိုလေသည်။ ထိုအချက်ပါပြောဆိုချက် နှစ်ရပ်ကို ယခုအခါ ရှိသေးသော ငှုံး၏၊ ဆွဲစဉ်မျိုးဆက်တို့က မဟုတ်မမှန်ဟု ငြင်းဆန် ကြသည့်ပြင် မမှန်သည် ခရာ၏ သဏ္ဌာန် ၁၄၂၇-ခုမှ ၁၄၄၀-ပြည့်နှစ် အတွင်း အဝတွင် စိုးစံသော မိုးညှင်းသတိုး မင်း၏၊ အနွယ်တော် ဖြစ်ကြောင်းနှင့် ပြောဆို ကြလေသည်။

ထိုပြင်မှ တပါးလည်း မယ်နှုသည် မိမိ၏၊ ဘ ဘိုး ဆွဲမျိုး များနေထိုင်ရာ ရွှာဖြစ်၍၊ အမှုတ်ရစေခြင်းငှာ ဘုရားတဆူကို ဖလံခုံရွှာတွင် တည်သော်လည်း ထိုဖလံခုံရွှာတွင် ဘယ်သော အခါမှ နေထိုင်ခဲ့ဘူးသည် မဟုတ်။ မယ်နှုကို မွေးဖွားသည်မှာ လည်း အမရပူရမြို့ဖြစ်၍၊ ထိုမြို့တွင်ပင် နေထိုင်ပြီးလျှင် ခရာ၏ သဏ္ဌာန် ၁၈၀၀-ပြည့်နှစ်တွင် ဘက္းတော်ဘုရား အဝသို့ ရွှေ့ပြောင်းသောအခါလည်း အဝသို့ပါသွားကြောင်း။

အမှန်မှာ မမှန်ကိုယ်တိုင် အသက် ၁၇-နှစ်ယွယ်တွင် ဖလံခုံရွှာမှ ထွက်ခဲ့ကြောင်းနှင့် ပြောဆို ကြလေသည်။ သို့သော်

လည်း ဤပြောချက်အတွက် ယုံကြည်ဖွယ်ရာ အကြောင်းမရှိဟု
ထင်မှတ်ဘွယ်ရာ ရှိကြောင်း။

မမှန်သည် အမရပူရမြို့သို့ တွက်ခွာ ရွှေပြောင်းခြင်း အ^၁
ကြောင်းနှင့် ပတ်သက်၍။ စုံလင်စွာ မစွဲတာ တော်စိန်ခိုထံမှ သိ
ရသည်မှာ တန္နာသနိုက် ဖလံခုံရာ ဆရာတော်သည် မိမိကျောင်း
ပြသာဒ်ပေါ်တွင် အဝတ်တထည် ဌီလျက်လွှင့်နေသည်ကို တွေ့
ရသဖြင့် ဦးပစ္စ်းနှင့် ကိုရင်များ ဆွမ်းခံထွက်သော အခါတွင်
ပြသာဒ်ပေါ်နှိုက် ဌီနေသော အဝတ်ရှင်ကို တွေ့အောင်ရှာ၍။
မိမိထံသို့ ခေါ်လာရန် ဆရာတော်က အမိန့်ပေးလိုက်ကြောင်း။

ထိုကြောင့် မမှန်နှင့် ရှင်း၏ ကလေး နှစ်ယောက်တို့သည်
ဆရာတော်ထံ သွားရောက်ပြီးလျှင် ထိုအဝတ်သည် လွန်ခဲ့သော
နောက စွန်တကောင် သုတ်ချိသွားသော မနှု၏ ထမိဖြစ်ကြောင်း
နှင့် ရှင်းလင်း လျှောက်ထား လေသဖြင့် ဆရာတော်က မိန်း
ကလေး၏ အတာကို ကြည့်လိုကြောင်းနှင့် တောင်းယူပြီးလျှင်
တွက်ချက် စစ်ဆေးကြည့်ပြီးနောက် အမရပူရမြို့သို့ ရွှေပြောင်း
ရန် အကြံပေးလေသည်။ ထိုမြို့သို့ ပြောင်းရွှေပါက ကြီးကျယ်
သော အဖြစ်သို့ရောက်ရန် လမ်းများကြောင်း မိန့်ဆိုလေသည်။
မယ်နှုသည် ရာထူးဌာနနှစ်ရ အလွန်ကြီးမြှင့်သော ပုဂ္ဂိုလ်တိုး၏
အနီးဖြစ်လိမ့်မည်ဟု အဆိုရှိလေသည်။ မင်္ဂလာသုတ်တွင် ပတိရှုပ
ဒေသဝါသော ဟူသော ဂေါတမမြတ်စွာဘုရား၏ ဟောပြော
ချက်တရပ်ပါလေသည်။ ကြီးပွားလိုလျှင် လျှောက်ပတ်ရာ အရပ်
တွင် နေပါဟူလို့။

မည်သို့သော အကြောင်းကြောင့် ဖြစ်စေကာမူ င်းတို့မှာ အမရပူရမြို့သို့ ရွှေပြောင်း လာကြပေသည်။ မမှန်သည် ထောင်များအိမ်တွင် ဝင်ရောက်အလုပ်လုပ်ကိုင်ပြီးနောက် မကြာမြင့်မီပင် ထောင်များကတော် အနိစ္စရောက်လေရာ ထောင်များလည်း မမှန်ကို သိမ်းပိုက် ပေါင်းသင်းလေသည်။ မယ်နှုနှာ မိန်းကလေး ငယ်ရွယ်သူဖြစ်၍၊ အိမ်ရွှေတွင်ပင် ဆိုင်တည်ခင်း၍၊ စွေးထွက်ပေသည်။ နောင်သောအခါ ဘကြီးတော်ဟု ထင်ရှားသော ဘုရင်ဖြစ်လာသော စစ်ကိုင်းမင်းသားသည် နန်းတော်သို့ အခစား ဝင်သောအခါတွင် ထိုအိမ်ရွှေလမ်းမှဖြတ်၍၊ သွားလေ့ယိုရာ မယ်နှုကို မြင်သဖြင့် ချစ်ကြိုက်သောကြောင့် မကြာမိပင် ကောက်ယူသိမ်းပိုက်လိုက်လေသည်။

ထိုသို့သော အတောအတွင်းတွင် စစ်ကိုင်း မင်းသား၏၊ ဘိုးတော်ဖြစ်သော ဖိုးတော် ဘုရားသည် မင်းမျိုး မင်းနွယ်ထဲးမှ ပန်းတောင်းမင်းသိုးနှင့် စစ်ကိုင်းမင်းသားအား ထိုမ်းမြား လက်ဆက်ရန် စီမံလေသည်။ စစ်ကိုင်းမင်းသားကမူ မယ်နှုနှင့် စုလျားရှစ်ပတ် လက်ထပ်ထိုမ်းမြားပေးရန် လျောက်ထားလေရာ များစွာမှ ကန်းကွွက် ပြောဆိုကြလေသည်။

သတိပြုရန်။ ။ ဖိုးတော်ဘုရားအမိန့်ဖြစ်၍၊ ဖိုးတော်၏၊ တာဝန်ဖြစ်သည်။ များစွာ ကန်းကွွက် ပြောဆိုကြသည်။ စကားသည် ယုံကြုံမတန်။

မယ်နှုနှာ မိမိနှင့် ပြိုင်ဘက်ဖြစ်သော ပန်းတောင်းမင်းသိုးအား သစ်သားသေတ္တာကြီး တခုအတွင်းတွင် ထည့်သွင်းလျှို့ဝှက်ထား

လေရာ သာယာဝတီ မင်းသား သာလျှင် မကယ်ဆယ် မိပါလျှင် ပန်းတောင်းမင်းသီးမှာ မွန်း၍၊ သေရပေလိမ့်မည်မှာ မုက္ခဖြစ် ကြောင်း။

စစ်ကိုင်းမင်းသားသည် မယ်နှုနှင့်ထုံးနည်းစဉ်လာအရ စုလျား ရစ်ပတ် လက်ထပ် ထိမ်းမြားမည် ရှိသောအခါ ဝန်ကြီးများက ကန့်ကွက် လျှောက်ထားကြလေသည်။ သို့ ကန့်ကွက်ရာနှိုက် “လူ မှာအမျိုး ကြက်မှာအရှိုး” ဟူသောစကားကို ကိုးကားသံတော် ဦးတင်ရာ စစ်ကိုင်းမင်းသားက “ကြက်မှာအမြဲ့ လူမှာအချုပ်” ဟူ၍၊ ပြန်ကြားမိန့်ဆိုလေသည်။ ထိုသို့ ပြောဆိုပြီး၍၊ များမကြာ မိပင် မယ်နဲ့ ကြီးကျယ်မြှင့်မြတ်၍၊ အြောကြီးပုံတို့ကို ထင်ရှားစေ ရန် ရည်သန်၍၊ ခိုင်မှာသော ကိုးကားချက်ရရန်၊ သာမှုဒရိကခေါ် သသ်ကရှိက် ကျမ်းစာတစောင်ကို မြန်မာဘာသာသို့ ကြပ်မပြန် ဆိုစေကြောင်း။

ထိုသို့ဖြင့် စစ်ကိုင်း မင်းသားသည် မိမိအလိုအတိုင်း ပြည့်စုံ လေတော့သည်။ နောက် ခရာ၏သဏ္ဌာ၏ ၁၈၀၀-ခု နှစ်တွင် ဂင်း၏၊ ခမည်းတော် နတ်ရွာစံ၍။ ခရာ၏သဏ္ဌာ၏ ၁၈၁၉-ခုနှစ်တွင် ဘိုးတော်ဖြစ်သော ဖိုးတော်ဘုရား၏၊ ထိုးနှုံးအရှိုက် အရာကို စစ်ကိုင်းမင်းသားသည် ဆက်ခံ ဖိုးစံ ရလေသည် ဖြစ် ကြောင်း။

ခရာ၏သဏ္ဌာ၏ ၁၈၂၁-ခုနှစ်တွင် သီးတော်တပါးဖွားမြင် လေရာ နောက်သောအခါ မင်းတုံးမင်းကြီး၏၊ ဒုတိယ မိဖုရား

ဖြစ်လာလေသည်။ ငှင်းမိဖုရား အလယ်နှစ်းမတော် ဆင်ဖူးမ ရှင်သည် သီပေါ်မင်း မိဖုရား စုဖုရားလတ်၏ မယ်တော်ဖြစ်၍။ ရန်ကုန်မြို့တွင် ခရာ၏သဲ့ရာ၏ ၁၉၀၀ ပြည့်နှစ်တွင် နတ်ရွာစံလေသည်။

မယ်နှင့်သည် ဘကြီးတော် ဘုရား၏ ညီ၊ သာယာဝတီမင်းသားအား မနာလိုသည့်အတိုင်း မိမိ၏ အစ်ကို ဦးအိုအား ထိုးနှစ်းဆက်ခံခွင့်ရရန် ကြိုးစား အားထုတ်လေသည်။ ဦးအိုသည် နှစ်းတော်တွင်းနှိုက် တိုင်းရေးပြည့်မှု ကိစ္စတွင် တန်းခိုးသွေ့ဘကြီးမားလာသည် အတိုင်း လျှို့ဝှက် ကြံးစည်ခြင်းများ ပြုလေရာ အင်လိပ်နှင့် မြန်မာ ပဋိမစစ်ဖြစ်ရခြင်းသည် ဦးအို၏ လျှို့ဝှက်ကြံးစည်မှုကြောင့်လည်း တရပ်ဖြစ်ကြောင်း။

အထက်ဖော်ပြရာပါ အကြောင်းအရာတို့သည် မယ်နှုန့် ဖလံခုံရွာရှိ ဆွဲစဉ် မျိုးဆက်တို့ အကြောင်းဟူ သောစာခေါင်းစဉ်ဖြင့် မြန်မာပြည် ၁၉၂၉-၉ ဧပြီလတုတ်သုတေသန မဂ္ဂဇင်းတွင် (အာ-အာ-လန်ဂရမ်ကာတာ)၏ ရေးသားချက် ဆောင်းပါး ပဋိမတဝက်မှ ဘာသာ ပြန်ချက်ဖြစ်လေသည်။ ကျွန်တဝက်မှာ ဖလံခုံရွာရှိ ဘုရားများအကြောင်းသာ ရေးသားဖော်ပြထားသဖြင့် ခြိုင်းခဲ့ပေါကြောင်း။ (အယ်ဒီတာ)

နှစ်သက်စရာ ဂျာနယ်၌ပါသော နန်းမတော်

မြို့မြို့သဲ့ရာ၏ ၁၁၈၆-ခုနှစ် မြို့မြို့မင်းနှင့် အင်လိပ်ကုမ္ပဏီတို့ စစ်ပြေကြောင်း စာချုပ် ပြုလုပ်ပြီးနောက် ရတနာပူရမြို့နှိုက်သုံး

ပန်းအဖြစ်ချုပ်ထားသောခရာ၏ယာနာပြုဆရာ ယူဒသန် နှင့် လူပေါင်း ၆-ယောက်တို့ကို မြှမှာမင်းက လွတ်လိုက်ရာ၊ ရန် ကုန်သို့ ပြန်ရောက်၍၊ အရေးပိုင် ဂျာန်ကရောဖွတ်ထံ ဆရာ ယူဒ သန် အစစ်ခံချက်မှ လိုရာထုတ်နှုတ်ချက်။

မိဖုရားကြီး ရွှေတော်နှိုက် အခစား မဝင်ရကြောင်း အတွင်း တော်နှိုက် ဖြတ်၍၊ သွားသည်ကို သုံးလေးကြိမ်မျှ မြင်တွေ့ဘူး ကြောင်း ကျွန်ုပ်သည် ညီလာခံ ဆောင်တော်နှိုက် တယောက် တည်း ထိုင်နေရာ မင်းတရားကြီးနှင့် မိဖုရားခေါင်ကြီး နှစ်ပါး အတူ အတွင်းဆောင်မှ ကြွလှာ တော်မူ၍၊ မင်းတရားကြီးက မောင်တော် ပြောဘူးတဲ့ တရားဟော ဆရာဆိုတာ သူဘဲးဟဲ အမိန့်ရှိပြီး ပြသော်လည်း မိဖုရားခေါင်ကြီးက အရေးမယူဘဲး တခြားဘက်သို့ ကြည့်ကာ မင်းတရားကြီးကို ဆွဲး၍၊ သာ ခေါ် သွားပါသည်။

မိဖုရားခေါင်ကြီးမှာ မင်းတရားကြီးထက် မာနကြီးပါသည်။ တခြား လက္ခဏာ အဂါများတွင်လည်း လွှန်စွာ ခြားနားလျက် ငင်းမှာ အလိုကြီးခြင်း၊ ရန်တုံးမူတတ်ခြင်း၊ မကောင်းကြံစည် ခြင်း၊ အလွှားကို စွဲးစွဲးမြီးမြီး ယုံကြည်တတ်ခြင်းများ ရှိသည်ဟု ကြေားဘူးပါသည်။

ငှင့်မှာ အမူထမ်းကလေးထဲးမှ ဖြစ်သော ထောင်မျှူးတိုး ၏ သွီးဖြစ်ပါသည်။ မင်းတရားကြီး အိမ်ရွှေ၊ စံတော်မူစဉ်က ပဋိမမိဖုရားကယ်ကလေးတိုးအဖြစ်နှင့် နေရပါသည်။ မင်းတရား

ကြီးအပေါ်တွင် အတိုင်းအဆမရှိ၊ ဉာဏ်ကြီးလွန်းရကား သာ ယာဝတီမင်းသားနှင့်အခြား ဆွဲတော် မျိုးတော်များက စုန်းမ ဖြစ်သည်ဟု ယုံကြည်ကြပါသည်။ မည်သူတိုးတယောက်မျှ ငှင့် ၏ အတိနိမ့်ည့်ကြောင်းကို မပြောစုံကြပါ။ မြှမွာများအထူး ယုံကြည်ကြသော သံသရာနှိုက် ကျင်လည်ရသော တရားသဘော အရ ရွှေးရွှေးသော ဘဝများကပင် မိမိသည် မင်းတရားကြီး၏။ မိဖုရားခေါင်ကြီး ဖြစ်ခဲ့ဘူးကြောင်း လွန်ခဲ့သော တဘဝက မ ကောင်းမှု ကုသိုလ်ကံ အကျိုးပေးကြောင့် မိမိမှာ ဤဘဝတွင် နိမ့်ည့်သော အမျိုးတွင် ဖြစ်ရပါသည်ဟု တင်လျှောက် သော စကားကို မင်းတရားကြီးက ယုံကြည်လျက် ရှိပါသည်။

မိဖုရားခေါင်ကြီးမှာ မင်းတရားကြီးထက် အသက်တော် တနှစ်ခန်းမျှ ကြီးပုံရပါသည်။ မျက်နှာတော်မှာ မလှပါ။ သို့ သော် ကိုယ်ပုံလက်ပေါက်မှာ မြင့်၍ ညီညာပါသည်။ အထအကြွေ ဟန်မှုအနေအထားမှာ မိဖုရားခေါင်ကြီးတိုနှင့် ထိုက်တန်စွာ ရာဇ် အိန္တနှင့် ပြည့်စုံပါသည်။

ပဋိမ မိဖုရားကြီးနှင့် သားတော် တပါး ရရှိ၍။ ယခုအခါ အသက် ၁၅ နှစ်ခန့်လောက် ရှိပါပြီ။ ယခု မိဖုရားခေါင်ကြီးနှင့် သွီးတော် တပါးရှိရာ ယခုအခါ အသက်တော် လေးနှစ်ကျော် ငါးနှစ်ခန့်ရှိ၍ ခမည်းတော် မယ်တော်များ၏ အချစ်တုံးကလေး ဖြစ်ပါသည်။ မိဖုရားခေါင်ကြီးက မင်းတရားကြီးထံတွင် တစုံတရာ့ လျှောက်ထားရန် ခဲးယဉ်းနေသည်ကို တွေ့ရလျှင် ငှင့်သွီးတော် ကလေး လက်ထဲးသို့ လျှောက်လွှာထည့်၍ မင်းတရားကြီးသွား

ရာ လမ်းရှေ့သို့ လွတ်လိုက်တတ်ပါသည်။ ဤနည်းဖြင့် မည်သည့်အခါမျှ မရဟု မရှိဘူးပါ။

မိဖုရားခေါင်ကြီး၏ မောင်တော်ကို သိပါသည်။ ရှေ့တော်သို့ အသွင်းခံရဘူး၍ ခြောက်ကြိုင်မျှလောက် ဝင်ရောက်ခစားဘူးပါသည်။ သို့သော် ငှုံးမှာ မာနအလွန်ကြီးလျက် ဘော်ရွှေခြင်းအလွင်း မရှိသောကြောင့် ပေါင်းသင်း ရင်းနှီးရန် ခဲ့ခက်ပါသည်။

သူ၏ အရည်အချင်း စာရိတ္ထမှာ ငှုံး၏ နှမတော် မိဖုရားခေါင်ကြီးနှင့် အတူတူပင် ဖြစ်ပါသည်။ ရက်စက် ကြမ်းကြုတ်ခြင်း၊ လောဘအလိုကြီးခြင်း၊ မကောင်းသော အကြံအစည် ကြီးခြင်းတို့ဖြင့်လည်း ပြည့်စုံပါသည်။ ငှုံးမှာ နှမတော်၏ အကြည်တော် လုံးလုံးဖြစ်၍ ငှုံးနှမတော်၏ ဉ်ဗောကို တဆင့်ခံ၍ နိုင်ငံတော်ကို အုပ်စိုးပါသည်။ သာယာဝတီမင်းသားမှ တပါးနိုင်ငံတော်တွင် ငှုံးနှင့် ပြိုင်ဘက်မရှိဖြစ်ပါသည်။

၁၂၀-ပြည့်နှစ် နတ်တော် လပြည့်ကျော် ၅
ရက် စနေနေ့ထုတ် နှစ်သက်စရာဂျာနယ်နံပါတ်
၃-မှ ကောက်နှုတ်ချက် ဖြစ်သည်။

မန္တလေးမြို့၊ မင်းတုန်းမင်းကြီး လက်ထက် အောက်ပြည်ကျေးရွာတို့နှင့် ငယ်စဉ်က ရုပ်စုံစင်များ ကျင်းပကြသည်ကို ကြည့်ရှုရဘူးသည်ကား ဘကြီးတော် မယ်နှုတို့အကြောင်းကို ဘတ်ခင်းပြသော ရုပ်စုံစင်မှာ ပြည်စင်ကြီးဟု ခေါ်သည်။ ငှုံးစင်နှုတ် ဝန်ကြီးလေးပါးတို့ စကားပြောကြရာ အခုံ ရွှေလက်ထက် တော်နှုတ်

မိဖုရားကြီးက ဖုံးလွှမ်းနေသဖြင့် အပြော အဆိုကို သတိပြုနေကြရတယ် ဝန်မင်း၊ တိုင်းပြည်အတွင်းမှာ နေကြသော ကျွန်တော်မျိုး အပေါင်းတို့သည် နှ-ဆိုသော စကားကို ပြောသံ ကြားလှုပ်အာကို ဟက်စေတဲ့ပျ။ မန်ကျည်းရွက်၊ ကင်မွန်းရွက် နှစ်သည်တို့ကို နှထဲ၍မခေါ်ရ။ မန်ကျည်းရွက်ထွက်၊ ကင်မွန်းရွက်ထွက်၊ သစ်သီးထွက်လို့ ခေါ်ကြရတယ်ပျ။ ငါးနှုသန်းကို ငါထွေတ်သန်းနှင့် နယ်နယ်ကို ထွေတ်ထွေတ် နယ်နယ် ပြောကြရသပျ ဒါတင်မကသေးဘူး မဂ်လသုတ်တော်နှိုက် ယေနဘဂါတီ တေနှပသက်မိကို ယေနဘဂါတီ တေထွေတ်ရသက်မိလို့ သင်ကြအံကြရသပျဟုပြောဆိုကြသည်ကို ကြားရပေသည်။

သတိပြုဖွယ်တရပ်မှာ သက္ကရာဇ် ၁၁၉၉-ခုနှစ် နှစ်းတက်တော်မူသော လောကစူးငှာမကို စေတီတော် ဒါယကာ အမရပူရ ဒုတိယမြို့တည် နှစ်းတည် ကုန်းဘောင်မင်းတြားလက်ထက် သာသနာနှစ် ၂၃၈၁-ဂေါ်ဇာ သက္ကရာဇ် ၁၁၉၉-ခုနှစ် မြစ်သားမြို့၊ နယ် မြို့ကြီးကွွဲရွာ တုရင်လှကျော်စွာဆောက်လှု၍သော ကျောင်းနှိုက် သီတင်းသုံးတော်မူသော တတိယ နံမော်ဆရာတော် ဝိနန္ဒာသာ စီရင်တော်မူအပ်သော (သီလဝိသောဓန) ကျမ်းနှိုက်။

ဤသို့လှင် ရွှေ့မင်းဘုရား၏ မင်းဆရာ ခံခြင်းနှိုက် သာဝဇ္ဇာ အပြစ်ကို ပြသည်ကိုဆုံး။ မင်းဆရာဖြစ်ခြင်းငှာ မမက်မောရာ၊ မင်းဆရာတို့ မည်သည် မဟုတ်သည်နှိုက်လည်း အဟုတ်ကဲ့သို့ သူနှစ်သက်အောင် ဆိုရချေသည်။ မောင်းထောင် ဆရာတော်သည်လေးကြိမ်မြောက် အဝတည်မင်း၏ မိဖုရားခေါင် ရှင်မင်းနှကို

အသမိန္ဒခတ္ထိယအန္တယ် ဖြစ်တော်မူသော ရှင်မိဖုရားခေါင်ကြီး သည်ဟု နိဂုံးအုပ်သမိုင်း ထိုးရချေသည်။ စင်စစ်ကား ထိုရှင်မိဖုရား သည် တပယင်းနယ် ဖလံခုံကျေးရွာသူကြီး သွီးဖြစ်သည်ဟူ၍။ ဖော်ပြထားပေ၏။

ဆင်ခြင်ရန်

၁။ ခပ်သိမ်းသော သူတို့သည် ဤပစ္စက္ခနိုက် အမျိုးညွှေသည် ကို ပြောဆိုခြင်း စာရင်းသာခြင်းတို့ကို မခံချင်သောစိတ်ဖြစ်တတ် ကြသည်။ အမျိုးအရိုးညွှေသည်ကို အမျိုးအရိုးကြီးမြတ်ပေသည်၊ ဟု ချိုးမြောက်ရေးသားပြောဆိုကြပါလျှင် မုသာဝါဒကံ ထိုက်မ ထိုက်ကို ဆင်ခြင်ဖွယ် ဖြစ်၏။ အမျိုးညွှေရာမှ မြင့်မြတ်သော ဘဝ ကို မရနိုင်ပေဟု မထင်မမှတ်ရာ။ ရွှေးဖုန်းရွှေးကံ ဘဝပါရမီ အ တိုင်း ဖြစ်ကြရပေသည် အမျိုးယုတ်ညွှေသူ အထွတ် အထိပ်ဖြစ်ရ ခြင်းသည် ဖုန်းကံ ပါရမီယိုလို ဖြစ်ပေသည်ဟု ဝမ်းမြောက်ဝမ်း သာ အုံသြက်ရန်သာ ဖြစ်သင့်သည်။

၂။ သီရိခေတ္တရာ ပေါက်ကန် ရာဇ်ဝင်တို့နှင့်က်လည်း အမျိုး ညွှေသော မိန်းမများ မိဖုရား ဖြစ်ကြသည်လည်း ယိုပေသည်။ အ မည်ကို ထုတ်ဖော်ရန်မလို ရာဇ်ဝင် ပညာယိုတို့ သိကြပေလိမ့်မည် တိုင်းပြည်ကို အုပ်စိုးသော ဘုရင်မင်းမြတ် နှစ်သက်တော်မူသော မိဖုရားငယ် အဖြစ်မှ မိဖုရားကြီးအဖြစ်သို့ တင်မြောက်စိုးစံတော် မူပေသည်။

ရာဇ်ဆိုင်ရာ ပညာယိုကြီးတို့ကား ရာဇ်လွှာ မကင်းနိုင် ချေ။ သီလဝိသောဓနီ ဆရာ မိန့်ချက်အရ လိုက်လျှာ ရကြပေ မည်။

ဆရာတော် ဘုရားကြီး ဦးပုစ်က ရာဇ် ဆိုသည်မှာ စဉ်။ ရေးသောသူက မှန်မှန် ကန်ကန် မချွတ်မယွင်း ရေးသားနိုင်မှ မှန်ချေမည်ဟု ငယ်ဆရာ ဧယာခုံကျောင်းတိုက် ဖုန်းတော်ကြီး ဦးကွင်းကို လျှောက်ထားသည်ကား ညာင်ကန်မှ လေးမြှော သို့ ကြွေားရာ ခရီးလေးတိုင်ကွာ လမ်းစခမ်းတွင် နားနေခိုက် လျှောက်ထားသော ဟူမည်။

၃။ ယင်းသည် မဟုနဲ့ အကြောင်းနှင့် စပ်လျဉ်း၍။ ရဟန်း ပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ် တို့က စာနှင့်မေးမြန်းကြသည်ကို အကြောင်း မပြန်ပါ အချို့၊ လူကိုယ်တိုင် လှာ၍။ မရေးရန် ပြောသည်မှာ လူ မျိုးကွဲးတို့ ကဲ့ရဲ့စရာဖြစ်ပါမည်ဟု ပြောလေသည်။ ကျွန်ုပ် စုစမ်း သိရသည် အတိုင်းသာ ရေးသားမည် ထာဝရပယောဂြီး ဖြစ် နေရန် မှုသားကို အရင်းထား၍။ အမိပတိဖြစ်အောင် ကြံစည် သောဥာဏ်ကို မသုံးလိုကြောင်း ပြန်ပြောလိုက်ရသတည်း။

ဖော်ပြချက်

အမရပူရမြို့တည် ဖိုးတော်မင်းတရားကြီး နတ်ရာမစံမီ အခါက အတွင်းသေနာပတီ ဖြစ်သော မင်းကြီးသီရိမဟာနန္ဒာသကြီးဘွဲ့ ခံ အမတ်ကြီးသို့ မှာထားသည်ကား၊ အမတ်ကြီး ငါမယိုနောက် ငါမြေးတော်အိမ်ရွှေ့မင်း ဖလ်နန်းရှင်ကို အရိပ်အရာခံ ထီးနန်း စည်းစိမ်ကို တင်မြှောက်လိုက်ပါဘို့။ ငါမြေးတော် အထွတ်အမြတ် ကို တိုင်ရောက်ခဲ့သော်။

၁။ ပန်းတောင်း (ပဒေါင်း)ကို တောင်ညာတင်ပါစေ။

၂။ စက်ကြောကို ရင်ခွင်ပိုက်ပါစေ။

၃။ သရက်ကို အစွဲမယူက်ပါနှင့်။

ငှုံးသုံးချက် အမိန့်အတိုင်း နာခံဆောင်ယွက်ရမည်ကိုလည်း
ပြောပြပါ အမတ်ကြီးဟု မိန့်ကြေားတော်မူခဲ့သည်။

ဖိုးတော်မင်းတရားကြီး နတ်ပြည်စံပြီးနောက် မြေးတော်အိမ်
ရွှေ့မင်းကို ထိုးနန်းအပ်၍၊ မင်းအဖြစ်ကို တင်မြောက်ပြီးသော်
ဖိုးတော်မိန့်ချက်အရ မင်းတိုင်ပင်သေနာပတိ အမတ်ကြီးက ဘိုး
သိက်ခံ မိဖုရားကြီးအဖြစ် ပန်းတောင်းမင်းသီးကို တောင်ညာတင်
ရန် စက်ကြောကို ရင်ခွင်ပိုက်ရန် သရက်ကို အစွဲမယူက်စေရဟု
မိန့်တော် မူခဲ့သည်အတိုင်း ပြောပြရာ မှန်နန်းရှင်က ငြင်းပယ်၍。
ကျွန်ုပ် သဘောကျရာကို မိဖုရား တင်မြောက်လိုသည်ဟု ပြောပြ
လေ၏။

မင်းတိုင်ပင်အမတ်ကြီးက တိုင်းပြည်ကို အုပ်ချုပ်သော ဘုရင်
မင်းတို့သည် အမျိုး အရှိုး စစ်သော မင်းသီးကို ဘိသိက်ခံ၍.
နန်းမတော်ကြီးအရာကို တင်မြောက်မြဲး နန်းစဉ်ဘိသိက်စာတမ်း
ထွက်ယိုပါသည် “ကြက်မှာအရှိုး လူမှာအမျိုး” ဟု ဥဒ္ဓိန်းတွင်
ပါသည်။ မင်းမျိုး မင်းနွယ် စစ်မှုသာ မိဖုရားကြီး တင်ထိုက်
မြောက်ထိုက်ကြောင်းကို နည်းလမ်းယိုသရွှေ့ အကြိမ်ကြိမ် ပြော
ပြရာတွင်။

မယ်နှက ကြေားကဖြတ်၍ သည်နေရာမှာ ဆရာကြီးပြောချက်
မှားနေသည်။ ကြက်မှာ အရှိုး လူမှာ အမျိုး မဟုတ်၊ “ကြက်မှာ

အမြတ် လူမှာအချစ် ဆိုကြပါသည်ဟု ပြောပြသောအခါ ဖလ် နှစ်းရှင်က ဖိုးတော် မိန့်ချက်ကို ပယ်၍ မယ်နဲ့ ပြောချက်ကို သ ဘောကျသဖြင့် မယ်နဲကို မိဖုရားကြီးအဖြစ် တင်မြောက်လေ သည်။

အချို့က ဖလ်နှစ်းရှင်ဟု ပြောကြသည် အချို့က မှန်နှစ်းရှင် ဟု ပြောကြသည် မည်သည်က မှန်မည်ကို မသိ အခေါ်အပြောများ ရာ ဖလ်နှစ်းရှင်ဟု ဖော်ပြလိုက်သည်။

မှန်နှစ်း ရာဇ်တော်ကြီးတွင် ဓာတ်း၊ ကျောက်စာ၊ စာ တန်းမော်ကွန်းများအဆို ပုဂံမင်းရိုးအဆင့်ဆင့် ဆင်းသက်ခဲ့သော မင်းသား သီဟကျော်စွာ၏၊ သီးတော်ဟု နှစ်းမတော် မယ်နဲ၏၊ ဂုဏ်ကို ဖော်ပြသည် မင်းသား သီဟကျော်စွာသည် မည်သည့် မင်း၏၊ သားတော်ဟူ၍၊ အခိုင်အမာမဆိုချေ။

သို့သော် စဉ်းစားရန်မှာ မှန်နှစ်းရာဇ်တော်ကြီးကို ရဟန်း ပညာယို မှူးမတ်ပညာယို ပုံမ်ဏားပညာယိုတို့ ညိုနှိုင်းတိုင်ပင်၍၊ ဘကြီးတော်ဘူရား အမိန့်တော်နှင့် ရတနာပူရမြို့၊ မှန်နှစ်းတော် နှိုက် ရေးသားကြရသောကြောင့် မှန်နှစ်းရာဇ်တော်ကြီး ဟူ သော အမည်ကို ထင်ယူးစေသည်။

ဤအခါ နှစ်းမတော်ကြီး မယ်နဲတို့ ကြီးစိုးသောခေတ်ဖြစ် သောကြောင့် ရာဇ်ဝါ ပြုစုသောပုဂ္ဂိုလ်များသည် ရာဇ်တော် ဘေးကို လွှတ်အောင်ရှောင်ကြရသဖြင့် အမှန်သို့ ရောက်အောင် ရေးသားနှင့်ရန် ပုံထုဇွှုဖြစ်ကြ၍၊ ခဲးယဉ်းပေလိမ့်မည် တထွေ မင်းလိုလိုက် မင်းကြိုက်ဆိုဘိုသကဲ့သို့ အချိုးအမြောက် အားကြီး

လျက် မင်း၏အလိုတော်ကျအောင် ရေးသား ဆက်သွင်းကြရ သည်ဟူ၍သာ ယုံမှတ်ရန်ယုံချေ၏။

ဤအကြောင်းမျိုးကို အမှန်အကန်သို့ ကျအောင် အတွင်း တော် အရာရှိတို့ လို့ဝောက်သော မှတ်သားချက် ပုဂ္ဂိုလ်များပင် ယုံသော်လည်း ထိုမင်းလက်ထက်နှိုက် ပေါ်ပံ့မည်မဟုတ် ဖြစ် သည်။ အတွင်းတော်နှိုက် အဖြစ်အပျက်ကို ပြင်ပသို့ တစတစ ပြန့်လွှင့် ဌားသော်လည်း ထိုမင်းလက်ထက် အာကိုဟက်မည်ကို ကြောက်ကြရသောကြောင့် လေသံမှ မထုတ်ပံ့ကြ ဖြစ်ချေ၏။

သို့သော် အတွင်း သေနာပတီဖြစ်သော မင်းကြီး သီရိမဟာ နန္ဒသကြီး အမတ်ကြီးက ဖိုးတော်မင်းတွေး မိန့်ကြားတော်မူခဲ့ သောအတိုင်း မိဖူရားကြီး တင်မြောက်ရန်မှာ မင်းမျိုးမင်းစွဲယ်စစ် ၍။ အမျိုး အရိုးမှန်မှသာ ဘိသိက်ခံ မိဖူရားကြီး တင်မြောက် ထိုက်ကြောင်း ပြောပြသောစကားကိုသာ ပညာယုံတို့ ထောက် ချင့်နှိုင်းရည့်ကြရန် ဟူသတည်း။

ဖလ်နန်းရှင် ဘကြီးတော်ဘုရားသည် နှလုံးသိမ်မွေ့နူးညံ့ယဉ် ကျေးတော်မူကြောင်း၊ ဒေါသတရား နည်းပါးကြောင်း ပြည်သူ သတ္တဝါများကို သနားတော် မူကြောင်း၊ ဆင်းရဲး ပင်ပန်းကြ မည်ကို စိုးရိမ်ကြောင့်ကြတော်မူကြောင်း၊ ကုသိုလ်ကောင်းမှု များကို တိုးပွားတော်မူစေလို့သော ဆန္ဒတော်ယုံတော်မူကြောင်း များကို ရွေးမှုသူတို့ ပြောကြားသည့် တဆင့်စကားကို မှတ်ရပေ ကြောင်း။

ဘက္းတော် မင်းတရားကြီးသည် ပညာယို အတွင်းတော် သေနာပတိ အမတ်ကြီးနှင့် တိုင်ပင်၍၊ ညီတော် သရက်မင်းသား ကို အိမ်ရွှေမင်းတို့၏၊ အဆောင်အယောင် အခမ်းအနားများ ဆောက်နှင်းပေးအပ် ချီးမြောက်တော်မူသည့်အပြင် သာယာဝတီ မြို့ကို အသုံးကံကျွေးခံယူရန် မြို့စား ချီးမြောက်တော် မူပေသည်။ ယင်းသည့် သာယာဝတီမြို့ကို မြို့သိမ်း ထွက်တော်မူရန် အမိန့် တော်ကိုလည်း ထုတ်ပြန်တော်မူသည်။

သရက်မြို့စား အိမ်ရွှေမင်းလည်း နောင်တော်ဘုရား အမိန့် တော်မြေတ်အရ အခါန့်ရက်ကို ရွှေးချယ်၍၊ ရတနာပူရမြို့မှ သာယာဝတီမြို့ကို မြို့သိမ်း စုန်တော်မူသောအခါ လျှတော်အမှု ထမ်းသို့ လျှော့ချင်းဆိုကြသည်ကား။

ပြည် ကြာယင် ဆုံးရချည့် စုန်းမကြီးလင် ပန်း
တောင်း(ပဒေါင်း) တောင်ညာတင်မှ ညီခင်တပ်
တော်လွှဲလို့ ပြန်ခဲ့မယ်လေး။ ဟု သီဆို ကြလေ
သည်။

ဤတေးချင်းကို ရွှေးက သဘင်သည်၊ ကော်ရှုပ်စုံတို့ ကော်ရာ
ဇ်၊ စကြောရေချက် ကျင်းပသောအခါ အိမ်ရွှေ့လျှတော်
သားတို့ သီဆိုကြသည်ကို ကြည့်ရှုနားထောင်ရပေသည်။

သာယာဝတီမြို့နှုက် ခေတ္တစံနေတော်မူသည့်အခါ သာရဂါ
လျှေတော်ပဲနှင်း မင်းပုံချီသိုး မမြောကလေးကို သိမ်းပိုက် တော်
မူသော အခမ်းအနားဖော်ပြရန် ယိုသော်လည်း မြုမျိုးနွယ် ဝတ္ထု
စာအုပ်ထွက်ပြီး ဖြစ်သောကြောင့် ရှင်းစာအုပ်နှုက် အစုံအလင်
ဖော်လျက် မှတ်သားဖွယ်များစွာ ယိုချေသည်။

ဘက္ခိုးတော်ဘုရား ပင်းရမြို့သို့ ထွက်ခြင်း

ဘက္ခိုးတော်ဘုရားသည် တရားမ တရားသူကြီး ဦးအေးနှင့် အလွန်သင့်မြတ်ကြသည် ကျောင်းနေဘက် ငယ်သူငယ်ချင်း ဖြစ်ကြ၍၊ အပြောအဆိုမှာ စည်းကမ်းမယို့ ပြောဆိုခြင်းကို အခွင့်ရ လေသည်။ ရာအောနရာယ် ကင်းလွှတ်သူဖြစ်သည် ဦးအေးသည် ကဗျာလက်းများကို ဆိုတတ်သူဖြစ်၍၊ စာဆိုတော်တိုး ဖြစ်သည်။

၁။ ရေကြည်ဝန်၊ အသည်ဝန်၊ အတွင်းဝန်၊ မိုးနဲ့တပ် စစ်ကဲးကြီး၊ မြင်းခံတိုင်မြို့စား၊ တရားမတရားသူကြီး၊ မင်းကြီး အတုလမဟာ ဓမ္မိကရာဇာ ဘွဲ့သနားတော်မြတ် ခံရသည်။

အခါတပါးသော် ပန်းရမြို့သို့ အပျင်းပြေ တရားသူကြီး ဦးအေးကိုခေါ်၍ မြင်းစီးပြီးလျှင် ထွက်တော်မူရာ ရွှေစည်းခုံဘုရား သို့ ရောက်သောအခါ ဘက္ခိုးတော်ဘုရား မြင်းပေါ်မှ ဆင်းမည် အပြုံးမောင်အေး စာဆို့ကွယ်ဟု မိန့်တော်မူရာ ဦးအေးသည် မြင်းပေါ်မှ ဆင်း၍၊ ဘက္ခိုးတော်ဘုရားကို ကြည့်လျက် စာဆိုသည် မှာ-

ပန်းညီကိုဆင်၊ ယဉ်ပါဘိတောင်း။ ။မြင်းပေါ်
ကိုယ်တော် စီးတယ်၊ ယီး-က တစောင်း။

ဟု စာဆိုလိုက်ရာ၊ ဘက္ခိုးတော်ဘုရားက င့်၍၊ ကြည့်ပြီး ရယ် တော်မူ၍၊ မောင်အေးမလဲး ၂ ယောက်ထဲးပဲး ပြောပြယင် ပြီး ရောပေါ့။ စာဆိုနေရသေးသလားကွဲ့။

ဦးအေး။ ။ ရှင်ဘုရင်က မြင်းပေါ်မှဆင်းရန် ပုံဖွနိမိတ် လို၍ စာဆိုရမယ်ပြောတော့ မြင်ရာကို ဖမ်းပီးတော့စာဆိုရပေဒါပဲးဟု ပြောလေ၏။

ဘုရင်။ ။ မင်းစာဟာ နှစ်းတော် မရောက်ပါစေနဲ့ကွယ်။ ရှင်ဘုရင် အနေအထိုင် ပက်စက်တယ်ဟု ရပ်ကြပမယ်။ သည်နေရာတွင် မင်းစာပျောက်ပါစေ။

အေး။ ။ ဒါမှာတော့ မေ့သွားယင် ပျောက်မှာပဲး။

ဘုရင်။ ။ မင်းပြောယင် သည်လိုချည့်ပဲး။ ငါရှင်ဘုရင်ဖြစ်ပါကဲ့။ မောင်အေးရဲ့။

အေး။ ။ ရှင်ဘုရင် ဖြစ်မှန်း အသိသားပေါ့။ မသတ်ဖူးမှတ်လို့ ပြောဒါ။ စိတ်ဆိုးသလား။

ဘုရင်။ ။ မင်းကို ငါစိတ်ဆိုးနေယင် ငါပျော်းနေမှာပေါ့ကဲ့။

မြစ်ငယ်တလျှောက် ကျေးရွာတို့နှိုက် သက်ကြီးသူအိုများကို ခေါ်၍၏။ ဆူတော်လာပ်တော်အသပြာများကို ပေးကမ်းလျက် နှစ်းတော်သို့ ပြန်လာ၍၏။ ရောက်သောအခါ ဦးအေးက မြင်းပေါ်မှ အမြန်ဆင်းပြီးလှုပ် စာဆိုပြန်သည်မှာ-

(ပန်းညီကိုဆင်၊ ယဉ်ပါဘီခြင်း-)

ဉြှာခါ ဘကြီးတော်က ဟော-ဟော-လုပ်ပြန်တော့မယ်၊ လုပ်ပြန်တော့မယ်၊ ဘာများမြင်ပြန်တုန်းကဲ့။ မောင်အေးရဲ့။

အေး။ ။ စာကိုဖြင့် ဆုံးအောင် နားမထောင်ဘူး။ စိတ်မလုံလို့ ဟန့်ချင်ဒါချည်းပဲး။ ကောင်းကောင်းနားမထောင်ဘူး။

ဘုရင်။ ။ အေးကွုယ်-မင်းစာကို ဆုံးအောင် ဆိုစမ်းပါ။

ပန်းညီကိုဆင်၊ ယဉ်ပါဘိခြင်း။ နတ်မြင်း ခြေ တော်တင်လို့၊
စက်ကြာရှင် လှည့်ကာကွဲသမို့၊ နင်းက,ရွှေကွင်း။

ဘုရင်။ ။ ကောင်းပါပေကွယ်၊ င့်မှာ တထိတ်ထိတ်နှင့်
ဘယ်များ ရောက်အုံးမလဲးလို့။

အေး။ ။ ရှင်ဘုရင်က ငအေးကို ဘာမှတ်လို့လဲး။

ဘုရင်။ ။ ငအေးပဲး မှတ်ပါတယ်ကွယ်ဟု ပြော၍. နန်း
တော်သို့ တက်လေ၏။

မြောက်လေသာဆောင်နှီးက စံတော်မူခြင်း

တရံသာအခါ ဘုရင်မ်းမြတ်ကြီးနှင့် မိဖုရားခေါင်ကြီး
အရှင် ၂ ပါးတို့ နန်းတော် မြောက်လေသာဆောင်နှီးက ဥယျာဉ်
တော် ပန်းခုံတော်ကို ကြည့်ရတော်မူလျက် စိတ်တော်ကို ဖြေ
ဖျော်ခါ စံနေတော်မူကြလေသည်။

တရားသူကြီး ဦးအေးသည် မြေး ယောက်ဗားကလေးကို
လက်ဆွဲးလျက် နန်းတော်မြောက် ဥယျာဉ်တော်ကို လိုက်၍ပြရာမှ
နန်းတော်ကြီးဘက်သို့ လှည့်လှာကြရာ၊ ဘုရင်မ်းမြတ်နှင့် မိဖု
ရားကြီးတို့ လေသာဆောင်နှီးက စံနေတော်မူသည်ကို မြေးက
လေးက လက်ညီးထိုးပြမေးသည်ကို ဦးအေးက ကြည့်လျက် လက်
ညီးထိုး၍ ပြောပြီးလှာကြရာ၊ လေသာဆောင်အနီး ရောက်လျှင်
ဘုရင်မ်းမြတ်က မောင်အေးတက်ခဲ့စမ်းဟုခေါ်တော်မူ၍. မြေး
အဖိုး တက်သွားလေ၏။

ရွှေတော်သို့ ရောက်သောအခါ ဘုရင်မင်းမြတ်က ဟိုခုံပေါ်မှာ
ထိုင်ပါကွွယ်ဟု ညွှန်ပြလေသည်။

ဦးအေး။ ။ သည်ခုံပေါ်မှာ ထိုင်လို့ အပြစ်လွှတ်ပါမလား။

ဘုရင်။ ။ လွှတ်ပါတယ်ကဲ့ မောင်အေးရဲ့။ မင်းက ကြောက်
ချင်ပြုနေပြန်ပါ။

အေး။ ။ ကြောက်ရပါသော်ကော်။ အခွင့်အရေးကို ကြည့်
ရသေးတယ်။ သို့မဟုတ်က ငအေး-ဖင်စုတ်မည်ကို စိုးရိုမ်ရတယ်။

ဘုရင်။ ။ အောင်မယ် မောင်အေးက ကြီးကြီးကျယ်ကျယ်
ပြောပါဘီ။ မင်းဖင် ဘယ်လောက်များ အဖိုးတန်ပါသလဲ့ကဲ့။

အေး။ ။ သယ်- ရှင်ဘုရင်လုပ်ပါး မေးပြန်ပါ နေရာမှား
တင်ပါးသားကို ငါးကျပ်သားလိုးစေ အမိန့်တော်ကို ဘယ်သူက
ထုတ်တာလဲး။

ဘုရင်။ ။ ငါက ထုတ်တဲ့ အမိန့်တော်ဖြစ်တယ်။ သို့ပေမဲ့
မောင်အေးကို အမိန့်တော်ထုတ်ရာတွင် မပါ။ ပယ်ထားပါတယ်
ကဲ့။

အေး။ ။ ဒါဖြင့် ငအေးမှာ ဖင်ချမ်းသာပြီ။ နှဲ မိဖုရားကြီးက
ကော်။

မိဖုရား။ ။ အခွင့်ပြုပါတယ် တရားသူကြီးမင်း။ မောင်တော်
ဘုရားအမိန့်အတိုင်းပါပဲး။

အေး။ ။ ဒါဖြင့် ငအေးမှာ အဝေယာဟောန္တု ဖြစ်ပြီနော်။

ဘုရင်။ ။ လက်ဆွဲး ခေါ်လှာတဲ့ကလေးက ဘာတုန်းကဲ့။

အေး။ ။ မြေးကလေး ဖြစ်ကြောင်းပါ။

ဘုရင်။ ။ ဘယ်သူ ရင်သွေးပေလဲ့ကွဲ့။

အေး။ ။ သီး အကြီးက မွေးတဲ့ မြေးဦးကလေး ဖြစ်
ကြောင်းပါ။

ဘုရင်။ ။ ဘယ်အရှယ်ရောက်ပလဲး။

အေး။ ။ ခုနှစ်နှစ်က လစွန်းလှာပါပြီ။

ဘုရင်။ ။ မင်းတို့ မြေးအဖိုး ဥယျာဉ်တော်အချိုး ပန်းခုံ
စွန်းတွင် ရပ်လျက် လက်ညွှိုးထိုးပီး ပြောနေကြဒါ ဘာများတုန်း
ကွဲ့။

အေး။ ။ အခြား အကြောင်းတော့ မဟုတ်ပါဘူး။ မြေး
ကလေးက ဟိုအပေါ်မှာ ထိုင်နေတဲ့ ဟိုလူကြီးနဲ့ ဟိုမိန်းမကြီး ဘာ
ဘာတုန်းဟု မေးပါတယ်။

ဘုရင်။ ။ နှီး မောင်အေးက ဘယ့်နှယ်ပြောပြသလဲး။

အေး။ ။ ဟိုအပေါ်မှာ ထိုင်နေကြတာ ရှင်ဘုရင် လင်မ
ယားလို့ ပြောပြရတယ်။

(ဤအခါ ဘုရင်မင်းမြတ်နှင့် မိမိရားကြီးတို့ ရယ်တော်မူကြ
သည်။)

ဘုရင်။ ။ ပြောမှ ပြောတတ်ပေ မောင်အေးရယ်။

အေး။ ။ ပြောတတ်ဆို ကလေးများ နားလည်အောင်
ပြောရပေအိုကလား။)

မိဖုရား။ ။ ဟုတ်ပါပေတယ်။ ကလေးများတော့ သူတို့နား
လည်သလို ပြောပြုမှ ကိစ္စတုန်းပေတယ်။

အေး။ ။ ဟော ရွှောက်တော်ရှင်ဖြစ်တော့ အေးသွားဒါ
ပဲး။ ရှင်ဘူရင်လိုဖြင့် အခက်သား။

ဘုရင်။ ။ ငါက အထူး ဘာများ ပြောသလဲးကွဲ့။

အေး။ ။ ပြောမှ ပြောတတ်ပေကွဲယ်ဆိုတော့ ဘာများဖြစ်
အုံးမလိုလိုကိုး။

ဘုရင်။ ။ မင်းကိုယ်ကို အဝေယာဟောနဲ့ ဆိုပီးသား
မဟုတ်လား။

အေး။ ။ နှို့ မြောက်လေသာဆောင်သို့ ဘာလုပ်မယ် ထွက်
လှာကြသလဲး။

ဘုရင်။ ။ ညောင်းတော်မူဒါနဲ့ ဥယျာဉ်ပန်းခုံတော်များ
ကို ကြည့်ရှုရန် စိတ်ဖြောက်ဖြေ ထွက်လာကြဖူးကွဲ့။

အေး။ ။ ကောင်းပ- ကောင်းပ၊ တော်တော် ပျော်တော်မူ
ကြပါရဲ့လား။

ဘုရင်။ ။ ဒါမှာတော့ ကိုယ့်စိတ်ကို ကြည်လင်အောင်
ကိုယ့်စိတ်နှင့် ဖြေဖျောက်ရဒါပကွဲယ်။ မင်းက တို့ကို စာဆိုချင်
ပြန်သလား။

အေး။ ။ အလိုယိုတော်မူ၍၊ ဆက်တော်မူရန် အမိန့်တော်ကို
နာခံပါရလျှင် မိမိဥာက်စွမ်းသရွှေ့ စာဆိုရမည်ဖြစ်ကြောင်းပါ။

မိဖုရား။ ။ စာဆိုစမ်းပါ တရားသူကြီးမင်း၊ နားထောင်လို
ပါသည်။

ဘုရင်။ ။ မောင်အေး စာဆိုလိုက ဆိုပါကွယ်။ သို့သော်
ပန်းညီ မပါစေနဲ့နော်ဟု ရယ်၍ မိန့်တော်မူလေ၏။

အေး။ ။ မဟုတ်ပါဘူးလေ။ နေရာတိုင်း ပန်းညီပါဒါ
မဟုတ်ဘူး။ စာတော်ဆက်သည်ကိုသာ ရွှေနားဆင်တော်မူကြပါ
မည့်အကြောင်း၊ ရှိခိုး-

ဘုရင်။ ။အောင်မယ် မောင်အေး၊ မင်းက ဘာတော်း
ကြီးကျယ်ကျယ် ခမ်းခမ်းနားနား ပြုလုပ်ပီးတော့ ယောက်မနေ
ပါနဲ့ကဲ့။ မင်းစာကို မြန်မြန်ဆိုပါ။ ငါတို့ အတွင်းတော် ဝင်ချိန်
တော်ပီကဲ့။

အေး။ ။ အမိန့်တော်အတိုင်း ဆိုပါတော့မည်။

မောင်မယ်နှစ်စုံ၊ ဆောင်ဘုံကခွဲလို့။ ။မြောက်
လေသာ အဆောင်ဦးမှာ၊ မြှေးကြန်စုံကိုယ့်။ ။

ဟု ဆိုလိုက်သောအခါ ဘုရင်မင်းမြတ်နှင့်မိဖုရားကြီးတို့ များစွာ
ရယ်တော်မူလျက် အတွင်းသို့ လိုက်ခဲ့ဟု မြေးအဖိုး ခေါ်သွား၍။
မိဖုရားကြီးက ဦးအေး မြေးကလေးကို ငွေတော် တပိသာ ဆု
အနားတော်မူလိုက်သည်။ တရားသူကြီး ဦးအေးကိုလည်း ဝတ်စုံ
ပေးသနားတော်မူလိုက်လေသည်။

(ဤကား-ဘကြီးတော်မင်း ဦးသံမှို့ ပြောပြချက်ဖြစ်သည်။)

အမယ်အိုကြီးများ

ဘုရင်မင်းမြတ်သည် မြို့တော် င့် မျက်နှာနှိုက် ယိုနေကြသော
ချည်ငင့်၊ ချည်ချာ ပိုင်းငင့်ကြသော အသက် ၅၀ ကျော် အမယ်

အိုးကြီးများကို နှေ့စဉ်ခေါ်၍၊ မြန်နှုံးတော်အောက် ဖျာရှိင် ခင်းပေး၍၊ ချည်ငင့်၊ ချည်ချာ ပိုင်းငင့်အလုပ်ကို လုပ်ကိုင်စေ သည်။ အစားအသောက် အချိုအချင် စသည်များကိုလည်း ပွဲးရုံ ခင်းကျင်း ကျွေးမွှေးလေ့ အမြဲးယိုသည်။

ဘုရင်မင်းမြတ်သည် အမယ်အိုကြီးများနှင့် ရှေးဖြစ်နောင်း ဖြစ် စကားများကို ပြောဆိုလေ့ရှိ၏။ ပိုင်း-ချည်ငင့်ခြင်း၊ ချည် ချခြင်းကို ကူညီလုပ်ကိုင်ပေးသည်။ မြို့သူမြို့သားတို့ အကြောင်းကို မေးခြင်း၊ မြို့သူမြို့သားတို့ ဘယ်လို စီမံအုပ်ချုပ်လျှင် နှစ်သက်ကြ မည့်အကြောင်းကို မေးမြန်းတော်မူခြင်း၊ နှေ့စဉ် လေးပြင် လေး ရပ်ကွက်စို့တို့နှင့် သတင်းဖြစ်ပွားပုံကို မေးတော်မူခြင်း ဖြစ်လေ သည်။

တခါတရုံ ရယ်ရွှင်ဖွယ်စကားများကို ပြောဆိုရယ်မောကြ လေသည်။ အမယ်အိုကြီးများ ငယ်စဉ်က နေထိုင်ကြပုံ၊ အပိုအ ရွယ်ဖြစ်တော့ နေထိုင်ကြပုံ၊ သွီးရီးစားထားပုံ၊ အပိုလူပျိုး စကားပြောကြပုံများကို မေးမြန်းတော်မူ၍၊ ရယ်ကြလေသည်။

တရုံတခါ အမယ်အိုကြီးတို့ ရစ်ကြီးး ပြတ်သွားသော အခါ မြောက်တော်ရှေ့။ ရစ်ကြီးးပြတ်သွားလို့ ဆက်ပေးလွှဲပါ ခေါ် လျှင် ဘုရင်မင်းမြတ် အမြန်လာရောက် ဆက်ပေးလေသည်။ ရစ်ကြီးး ချား ရစ်မယိုယ် ပြောကြနော်။ နန်းတော်က ထုတ်ပေး မည်ဟု ပြောလေ၏။

အမယ်အိုကြီးတို့ ငယ်ငယ်က ပွဲးလမ်းသဘင်ကြည့်ရှုပုံ၊ အတ် ခင်းပုံ၊ မင်းသားမင်းသွီး ဆိုပုံကပုံ ပြောပြစေသည်။ အချို့၊ အ

မယ်အိုကြီးတိုက ထ၍ ကဆိုပြသောအခါ များစွာ ဝမ်းမြောက်
တော်မူသည်။ ဝထ္ာပုံပြင် စကားပုံပြင်များကိုလည်း အပြောခိုင်း
တော်မူ၍ နားထောင်တော်မူသည်။

ဉာန် င ချက် မတီးမီ အမယ်အိုကြီးများကို နှစ်းတော်က
ထမင်းဟင်း အချို့အချဉ်များကို ကျွေးမွှေးခြင်းကို ပြုလုပ်တော်
မူပေသည်။

အမယ်အိုကြီးများ ယနေ့ဗိုင်းငင့်သည်မှာ ဗိုင်းတောင့် အချိန်
မည်မျှကုန်သည်။ ချည်ဝင် အချိန်မည်မျှရသည်။ ချည်ချသည်မှာ
ချည်ခင် အချိန်မည်မျှကုန်သည်ကို မေးမြန်း၍ ကုန်သောဗိုင်း
တောင့်အချိန်၊ ချည်အချိန် ယိုသည့်အတိုင်း ဆုတော် ဒိုင်ငွေကို
ချိန်၍။ ပေးသနားတော်မူပြီးလှုပ် နှစ်းတော်အမှုထမ်းတို့ နှစ်း
တော် တံခါးမကြီးက ထွက်၊ ကျွေးတော်ပြင်ဘက်ကို ရောက်အောင်
လိုက်၍။ ပို့စေသည်။ ဤကား သတင်းနေ့ အခါရက်ကြီးများမှ
တပါး နေ့စဉ်ပြုမြေးဖြစ်သည်။

နံနက်ညီလာခံခြင်း

နှစ်းတော်ကြီး စန္ဒဆောင်နှိုက် နံနက် တချက်တီးအချိန်တွင်
ဝန်ကြီး အတွင်းဝန်များ ညီလာခံဝင်ကြရသည်။ တိုင်းပြည်ရေး
ရာ အမိန့်တော်ခံ၍။ စီမံခန့်ခွဲးတော်မူကြရသည်။

ဝန်ကြီး အတွင်းဝန်များသည် နှစ်းတော်တိုင်ကိုမြှို့၍။ ခစား
ကြရာ နှစ်းတော်တိုင်နှိုက် မွှမ်းမံထားသော ရွှေများ အရောင်မြှို့
သောကြောင့် ဝန်မင်းတို့ နှစ်းတော်တိုင်ကို မမြိုက်နှင့်။ ရွှေရောင်

မြိုန်တော်မူသည်။ ဝန်မင်းတို့အိမ်က မြိုအုန်းယူလှာကြရမည်ဟု အမိန့်တော် ယိုလေသည်။

ဝန်ကြီး အတွင်းဝန်တို့လည်း ပြက်ရယ်ပြုသည်မှတ်၍။ အမှတ် မဲ့ ခါတိုင်းကဲ့သို့ ဝင်၍ ခစားကြလေ၏။ နောက်တန္ထုံး အသုံး စာရေးကို ခေါ်တော်မူ၍။ စနုဆောင် နန်းတော်တိုင်များကို ဖျာချောပတ်၍။ ချည်ထားရမည်။ မှုးမတ်အရာရှိတို့ အခစားဝင် ကြသည့်အခါ မြိုရန် မြိုအုန်းများကို အစွဲထားရမည်ဟု မိန့်တော်မူလေ၏။

နောက်ဝန်ကြီး အတွင်းဝန်များ ညီလာခံ ဝင်ကြသောအခါ နန်းတော်တိုင်များကို ဖျာပတ်ထားသည်ကို မြင်၍။ လျှောက်ကရာ။

ဖျာပတ်ထားရမှာပေါ့၊ ဝန်မင်းတို့က ပြောဒါမှ နားမထောင် ကြပဲး၊ နန်းတော်တိုင်ကို ဝန်ကြီးများ မြိုကြသည်မှာ ရွှေရောင် များ မြိုန်နေပြီ။ ငှါးရွှေရောင်များ မြိုန်၍။ အသစ်မွမ်းမံရွှေချေပါ လှုပ် စရိတ်တော်ငွေ ကုန်ကျလိမ့်မယ်။ ငှါးကုန်ကျသော ငွေ သည် ဝန်ကြီးမင်းတို့ငွေလဲးမဟုတ်။ ကျွန်ုပ်ငွေလဲး မဟုတ်၊ နိုင်ငံ တော်အတွင်း နေထိုင်ကြသော ကျေးတော်မျိုးး ကျွန်ုတော်မျိုးး များ ငွေဖြစ်ပေတယ်။ ဝန်ကြီးမင်းတို့ကို လစာရိက္ခာတော် ထုတ်ပေးသည်မှာလည်း ကျွန်ုပ်က ထုတ်ပေးသည်မဟုတ်။ ကျေးတော်မျိုးး ကျွန်ုတော်မျိုးးတို့က ထုတ်ပေးသော ရိက္ခာတော် ဖြစ်တယ်။ ငှါးငွေတို့ကို တရားသဖြင့် သုံးမှ တော်ကြမယ်။ ငါရှင်ဘူရင် ဖြစ်တယ်၊ ငါ ဝန်ကြီး မှုးကြီးဖြစ်တယ် ဟူ၍။ အလွှဲးကို အသုံးပြုကြယင် မတရားရာ ကျမည်၊ ကျေးတော်မျိုးးတို့က ရွေးအစဉ်အလာ ယို

သည့်အတိုင်း ဆက်သွင်းကြသော ဘဏ္ဍာတော် အခွန်တော်များ
သည်ကား အဆိပ်အတောက်နှင့် တူချေသည်။

အကြောင်းမူကား ရှင်ဘုရင်သည် အကျွန်ုပ်တို့အပေါ်တွင်
ရာဇ်မွေ မင်းကျင့်တရားနှင့်အညီ အုပ်ချုပ်တော်မူပါ၊ အကျွန်ုပ်
တို့က သသမေဓအခွန်ဘဏ္ဍာတော်ကို ဆက်ပါမည်ဟု မင်းအဖြစ်
ကို တင်မြောက်ကြဒါ။ မိမိကလဲး မင်းကျင့်တရား ဆယ်ပါးနှင့်အ
ညီ ကျင့်ပါမည်ဟု သစ္စာပြု၍ ဝန်ခံထားရသည်။ စဉ်းစားကြည့်
ရှုစမ်း။ ကျိုန်စာတို့က်ပီးတော့ ကျေးကြဒါနဲ့ တူနေတယ် မဟုတ်
လား။ သေသေချာချာ စဉ်းစားကြနော်၊ သစ္စာမူဗြင်း၊ ကျိုန်စာ
တို့က်ခြင်းကို ခံထားရဒါဖြစ်တော့ သစ္စာပေါက်မှာကို စိုးရသည်
ဝန်မင်းတို့နော်။

ဝန်ကြီးများကြီး ဝန်စု မှူးစု စသည်တို့လဲ ပေါ့ပေါ့တန်တန်
မဟုတ်ကြဘူး။ ရှင်ဘုရင်ကဲ့သို့ သစ္စာမူ၍ ကျိုန်စာထမ်းယွက်ထား
ကြရသည်ချည်းဖြစ်တော့ သစ္စာမပျက်ကြရန် သတိပြုကြပါ။ ငါး
တို့က အစဉ်မပြတ် အချိုန်ကျရောက်လှုပ် ဆက်သကြသော ကျိုန်
စာ ဘဏ္ဍာတော်ကို လုပ်ချင်တိုင်း သုံးချင်တိုင်း ပြုလုပ်ဖို့ မတော်
ကြဘူး၊ ဝန်မင်းကြီးတို့ဟု မိန့်တော်မူလေ၏။

နိုင်ငံတော်အတွင်း မည်သည့်ကျေးကျွန်ုပ်မျိုးမဆို ကုသိုလ်
ကောင်းမှ အဆောက်အအေး တည်ထားစိုက်ပျိုးလိုက အမိန့်တော်
ကို မခံကြစေနေ့၏၊ မိမိတို့သဘောအတိုင်း ရတနာသုံးပါးကို
ကုသိုလ်တော်ပွားအဖြစ် ပြုလုပ်လှုဒါန်းနိုင်ကြကြောင်းဖြင့် အမိန့်

တော်ကို လွှတ်တော်ဝန်ကြီးတို့က ထုတ်ဆင့်စေ။ နိုင်ငံတော်အတွင်း ဆင်းရဲးသား ကျွန်တော်မျိုးတို့ ချမ်းသာစွာ လုပ်ကိုင် အသက်မွေးကြရန် ရာဇ်ဝတ်မှု ပပေါ်ရောက်အောင် ဆိုင်ရာ ခရီးငိုင်ဝန်၊ မြို့သူကြီးတို့က စီရင်အုပ်ချုပ်ကြရန် လွှတ်တော်က အမိန့်ထုတ်စေ။ ဆင်းရဲးနွမ်းပါးသော မိုလက္ခားတောင်သူ အသည်အလာ စသည်တို့ကို စိစစ်တော်မှု၏။ သက်မွေးဝမ်းကျောင်း ချောင် ချောင်ချောင်ချောင် ချမ်းသာစွာ နေထိုင်ကြရန် ငွေတော်များကို ထုတ်ပေး မ,စတော်မှုမည့်အကြောင်းကို အမိန့်တော်ကြီး ထုတ်ပြန်တော်မှုရမည်ဟု ဆွေးနွေးတိုင်ပင် မိန့်တော်မှုသောဟူ၏။

အရာရှိ အမှုထမ်းတို့၏၊ သားမြေးများကို ဖြစ်စေ၊ သူကြီးရှိုးရာ သားများကို ဖြစ်စေ၊ အရွယ်ရောက်၏။ ပညာ အရည်အချင်းနှင့်ပြည့်စုံသော သူတို့ကို နိုင်ငံတော်အတွင်း စိစစ် စာရင်းရေးမှုတ်ကောက်ယူဆက်သွင်းကြရန် လွှတ်တော်က အမိန့်ထုတ်စေ။ ဆက်သွင်းကြသော စာရင်းအရ ရွှေ့တော်တွင် ဝန်ကြီးများနှင့် စာရင်းပါ အရည်အချင်းကို ဖော်ပြချက်အရ သင့်ရာအမှုတော်ကို ထမ်းယွက်စေရန် စီမံတော်မှုမည်ဟူသော အမိန့်တော်ကို ချမှတ်တော်မှုလော၏။ ။ကြေား စစ်ကိုင်းမြို့၊ ညောင်ပင်သာဆရာကြီး သူတော်ဦးပုည် မိန့်ချက်ဖြစ်၏။

ဘုရင်ပင်းမြတ် ချီးမြောက်ပုံ

ရတနာပူရ စတုတ္ထမြို့တည် မင်းကြားကြီးသည် ပို့။ ရတု့မော်ကွန်း၊ ဓားချင်း၊ အဲး၊ လူးတား၊ ရကန်၊ သာချင်း စသော

လက်ာများကို ရေးသားဆက်သွင်းကြသော စာဆိပ်ညာယိုတိုကို အားရ နှစ်သက်တော်မူသဖြင့် ဆုလာပ်များစွာပေး၍ အချို့ကို မြို့စား ရွှာစား ချိုးမြောက်ပေးသနားတော်မူလေ့ယိုတော်မူ၏။

ခွန်းထောက်၊ သံဖြွန်ပုလဲ၊ သံချို့လေးချိုးကြီး၊ တေးထပ်၊ ရှစ်ဆယ်ပေါ်၊ ထိုးဖွဲ့နှစ်းဖွဲ့၊ ဖုန်းတော်ဖွဲ့၊ ကပျာ၊ သီချင်းများကို လည်း ရေးသားဆက်သွင်းကြသော စာဆိပ်ဆရာ ပညာယိုတိုကို လည်း ဆုတော်လာပ်တော်များစွာ ချိုးမြောက် ပေးသနားတော်မူလေ့ယိုတော်မူ၏။ ယင်းသည့် စာဆိပ်ညာယိုတိုကိုလည်း အရည် အချင်းအလျောက် ရာထူး ပေးအပ် ခန့်ထား ချိုးမြောက်တော်မူလေ့ယို၏။

ထိုမင်းတရားကြီးလက်ထက်တော်နှီးက် လက်ာ စီကုံးတတ်သူ ကပျာစီကုံးတတ်သူ ရဟန်းသွင်လူတို့မှုစ၍ ယောက်ဗျား၊ မိန်းမ များစွာ တိုးပွား စည်ပင်ကြလေသည်။

ဤ ညီလာခံနှီးက် နှုန်းမတော်ကြီး ရွှေ့တော်နှီးက် ရကန် ဆရာဦးတိုး၊ ရကန်ဖျက် ဦးလန်း၊ မင်းထင် သက်ရှည် ဘွဲ့ခံ လူဦးမင်း၊ ပင်းတလဲးမြို့ ရေဝေရွာ အတိ ဖိုးသူတော် ဦးမင်းတို့ နေ့စဉ် ဝင်ရောက် ခစားလျက် စာဆိုကြပြီးလှုံး ဆုတော်လာပ်တော်များကို ခံယူကြရလေသည်။

ဘုရင် မင်းမြတ်သည် နှုန်းမတော်ကြီး အဆောင်တော်သို့ မသွားပဲး တလ-နှစ်လခန့် အစဉ်မပြတ် ယိုတော်မူခြင်း၊ ရုခို့ နှီးက် စိတ်တော်မကြည်မလင် ယိုတော်မူခြင်းများ ဖြစ်တတ်သည် ဟု အစဉ်ပြောဆိုကြ၏။

ဤသည်ကို ထောက်လျှင် မုရာမြို့မှ စုစုမဲ့ မှတ်သားချက် အရ နှစ်းမတော်ကြီး မယ်နှင့် စိရင်တော်မူသည်ဆိုသော ဒူးလေး အတတ်ဟု ဆင်ခြင်ရန်ယိုသည်။

ဘုရားသွေ့ ပွင့်တော်မူရာ မဟာဗောဓိသို့ ကမ္မည်း

ကျောက်စာနှင့် အလူဗြတ်များ ပိုလူဗြင်း

ပုံမ်ဏားပုရောဟိတ် မဟာရာဇ္ဈာဒအဂုမဟာဓမ္မရာဇ္ဈာမြန်နှင့် ဝန် မဟာမင်းလှ သာဂါသူ အမှာတော်ရေး ငရွှေလူတို့ကို အစေ အပါးနှင့် ကမ္မည်းကျောက်စာ အလူဗြတ်များကို မဟာဗောဓိသို့ စေလွှတ် စိုက်ထူတော်မူသော ကမ္မည်းကျောက်စာကား။

နမော တသော ဘဂဝတော အရဟတော သမ္မာသမ္မာဖွံ့ဖြိုးသာ။ ။
သချို့လေးကိန်း၊ သိန်းကမ္မာမ၊ တရိုဝ္မာ၊ သံသာရနှိုက်၊ ဒါန စသော၊ ပါရမီအပြား တရားအပေါင်းတို့၏၊ ထွေ်ထိုပြုရွှေမျာက်၊ ဦးကိုင်ဆောက်သော၊ ဂေါတမမည်ထင်၊ သုံးလူချစ်ရှင်၊ ဘုရားသွေ့သည်။ ။

သာရမဏ္ဍာကမ္မာ၊ လွှန်လေခါနှိုက်၊ ဒီပက်ရာ၊ ဝိရိယာဓိက၊ ဘုန်းကျိုးပြလျက်၊ နိယတျောဒီတ်၊ ဘိသိက်ထားတင်၊ ပန်ဆင်တော်မူသည်မှစ၍။ ဗုံးသူညာ၊ ပေါက်ပြငါးရပ်၊ ဆဲတက်ထက်ကောဏ္ဍာညာ၊ ကသေပ အစအဆုံး၊ နှစ်ကျိုပ်သုံးတည့် ဦးလုံး ထိုပ်ထက်၊ ရွှေခွန်းတော်မြှေက်၊ ဆင်ခဲ့ယွက်ပြီး၊ မဟာဗောဓိ မဏ္ဍာ့၍ အောက်၊ အန်အပ်သော ကိုလေသာ ရှိရကား။ ။

သစ္ာလေးပါး၊ တရားမံရင့်၊ ပွင့်တော်မူလတ်သည် ရှိသော်၊
သီလသမာဓိ၊ ပညာဘိညာဉ်၊ ငါးစဉ်နကို၊ ဝိမုတိမဟာကရာ
ကာဟူသော၊ အမြစ်အပင်၊ ခက်ရှင်ဖူးပွင့်၊ မှည့်ရင့်ခိုင်ဖြီး၊ အ
မြိုက်သီး တို့ဖြင့်။ သတ္တဝါသာဂရာ ဝေနေယျတို့အား၊ တရား
မြိုက်ဆေး တို့က်ကျွေးတော်မူလျက် ပင်ကြီးညွှန်းဟုံဗုံး၊ ချမ်းရိပ်
မြို့နှင့် ခိုလုံကိန်းကြာ၊ ကျွော်ပွဲးမျှသတည်း။ ။

ဘုရားကိုယ်ထင်၊ မမြင်ရလိုက်၊ မကျွော်ထိုက်သော၊ အကြိုက်
ထိုခါ၊ သတ္တဝါတို့အား၊ နောက်တော် စည်လာ၊ သာသနာ၌
ဖိုလ်မဂ်တင်းမေး၊ လိုက်ကုန်သေးဟု၊ စလယ်ဆုံးဖျား၊ သုံးပါးဒေါ်
သနာ၊ ထွေတော်သာဖြင့်၊ ကရာကာ ရွင်ပြီး၊ ဘဝ်ဆုံးအောင်။
မိုးလုံးသံတင်၊ ရိုက်ခဲ့ကျင်တည်း။ ။

ရွှေခိန်းတော်မြိုက်၊ မှာတော်ချက်နှင့်၊ စဉ်ဆက်စပ်ကာ၊ သရေ
ခေတ္တရာ၊ ပုဂံမြင်စိုင်း၊ စစ်ကိုင်းပင်းယ၊ ရတနာပုရာ၊ ရတနာသီယံး၊
အမရပူရာ ပြည်မရွှေတောင်၊ တိုင်အောင်တလျှောက်၊ တောက်သမီး
ကဲ့သို့ဖြစ်၍၊ သုနာပရွှေ၊ တိုင်းမထိပ်ဦး၊ ထုံးခဲ့ဘူးသော စန္ဒကူး
ကျောင်းနံ့း။ ပုံလတ်ရကား၊ နမ္မဒါမြစ်ထိပ်၊ နှစ်ထပ်နှိပ်လျက်၊ စက်
ရိပ်ခွဲတ်ထပ်၊ ရှင်တော်ကွဲပ်၍၊ ရတနာသုံးဦး၊ ပွားလူးရာရှိက်၊ အမွှုဒီ
ပါ သောင်းထိုက်၊ ချီးမွှမ်းထိုက်သော၊ ဤပြည်ကြီး၌။ ။

ကုန်းဘောင်နဂါရာ၊ ဇွော်ဘူးမြို့၊ အောင်အတိထက်၊ တို့ဘ
ဝန်-နေနတ်နာထ၊ အာဒီကဖြစ်၍၊ မြေနှိုက်ဘဝါး၊ နင်းသွား
ကျံလိုင်း၊ ဟတိုင်းဝိုးဝင်း၊ ခံတွင်းအာစက်၊ မောင်းလက်ဝရ

မိန့်၊ မီးရူးထိန်သော၊ ဘေးတော် မင်းတရားကြီး၏၊ ရွှေနှစ်းနွယ်နတ်၊ မြစ်တော်မြတ်တမူလည်း ဖြစ်ထသော။

ကုသ ဝတီပြည်၊ မဟာ သုဒသန၊ ဘေးလောင်း လှကဲ့သို့ ဥပေက္ခာဏ်၊ မေတ္တာစျာန်ဖြင့်၊ ပြန်ပြန်ပွားမှု၊ တရားရှုသော ဆုဒ္ဓနဆင်မင်းသခင် (သီရိဝရ တိလောကပဏ္ဍာတ မဟာဓမ္မရာ အဓိရာဇာ) အမည်တော်ရှိသော၊ အမရပူရ ရွှေမြို့တော်တည်း ဖိုးတော် မင်းတရားကြီး၏၊ မြေးတော် စက္ကရတ် ပြဟ္မာဒတ်တမူလည်းဖြစ်ထသော။

သမုဒ္ဓရာကမ်းထိပ် ဆိပ်နှင့်အကွဲ မြို့မနိုင်ငံ ခရိုင်ရံသော ဓည ဝတီ ရခိုင်ပြည်ကြီးကို ရွှေလက်တော်ဆန့်၊ ပန်းနှယ်တပွင့်၊ လှမ်းဆွဲတ်လင့်ရှုံး၊ မဟာမုနိ တိနာထာ၊ ရှပ်ရှင်တော်မြတ်၊ သီဒ္ဓာတ် ကို၊ အမရရွှေမြေ၊ ရောက်တတ်စေသော၊ ကြံးတက်ယောကုံး၊ တန်းခိုးအားဖြင့်၊ သီရိမဟာ၊ ဓမ္မာဘိရယ သီဟသူရ၊ အမည်တော်ရှိသော၊ ခမည်းတော်မြတ်စစ်၊ မယ်တော်ချုစ်တို့၏၊ ရွှေရင်နှစ်မြတ်၊ မကိုဇာတရသို့၊ မုနော နတ်တမူလည်း ဖြစ်ထသော။ ။

သီရိပဝရ သုဓမ္မမဟာ ရာဇာဓိရာဇာ၊ အမည်တော်ရှိသော တရား မင်းမြတ်သည်၊ ကောဇာ သက္ကရာဇ် ၁၁၈၁-ခု နယုန် လဆန်း ၁၃-ရက် စနေနေ့အခါ စကြာရတနာ၊ ရောက်ခါရွှေ ရွှေး၊ စကြာဝတေးမင်းဖြစ်၊ နန္ဒရာဇ်ကဲ့သို့၊ ပြည်မ-ပြည်တွင်း၊ လုံးရင်းမိုလ်ပြု၊ ပဒုမပြုဟာ၊ ချာချာပတ်မျာ၊ မိုးမြေရှုတ်ရှုတ်၊

အုတ်အုတ်ကျက်ကျက်၊ တပြိုင်နက် ကောင်းခြီးမင်္ဂလာ၊ ကြော်
ပြောစေလျက်၊ ပြည်လုံးကြက်သရေ၊ မြှုတေဝန်းပတ်၊ နှစ်းလုံး
နတ်ဖြစ်သော မြှုတ်သော၊ တောင် မိဖုရားခေါင်ကြီးနှင့် တက္က
မုနောတမ္မာ၊ သက်တော်မူသတည်း။ ။

ရွှေတောင်တက်ပြီး၊ ကြံကြီးဝိရိယ၊ ဥသာဟဖြင့်၊ ယထာနှု
လောမ၊ ယထာပရာမ၊ ယထာဓမ္မ၊ သာသနာတော်၌၊ တုန်း
လှုပ်ခြင်းမရှိသော၊ အစလသဒ္ဓိခြင်းဖြင့်၊ သာရိရိက၊ ပရိသောဂ၊
ဥဒီသာက၊ စည်းခုံဂူထွေဗုံ၊ ပြသာဒ်တန်ဆောင်း၊ ကျောင်းစသော
ပရိကမ္မအပေါင်းတို့ဖြင့် ချီးမြှင့်အပ်သော ပါရမီတော်အားကား
သမုဒ္ဓတက်စုန်၊ သဲးမှုန့်တော်မ္မာ၊ ပမာဏလှုင်၊ ဖြစ်သတည်း။ ။

ထိုအခါ မရွှေမတိုက် ဝန္တိတိုင်း ဝေသာလီပြည် လိစ္စဝိမင်း
တို့၊ အရိုက်မပျက်၊ နှစ်းညွှန်းဆက်ဖြစ်သော၊ စန္တရာဇ်သီးနှံးနှင့်
ဇော်ရဟိန် စသော မင်းတို့မှုလည်း၊ နတ်မနိမ့်အောက်၊ သံး
ယောက်ဟီရိ၊ မျိုးဘုန်းယိုကို၊ ရှိခိုးညွှတ်ခ ဆက်သာစေခြင်း၊ တ
လွှားကုန်အောင်၊ ပြည်တောင်ထီးဆောင်း၊ မင်းအပေါင်းတို့၊ ပျော်
ဝပ်ညွှတ်ကိုင်း၊ ရှိုင်းရာဖြစ်ခြင်း၊ ဓမ္မပုည ဥက္ကဋ္ဌက္ခိုး၊ ရဲးရဲးညီ
သော အားဖြင့်၊ ဖျောက်ဆိတ် သောက်ကြာ၊ ကြော်တကာတို့အ
လယ်၊ လမင်းပြည့်ဝန်း၊ ထွှန်းတောက်ပၢ်၊ သို့ဖြစ်သတည်း။

ဘုန်းတော်ကြီးမြတ်၊ တို့စောထွေက်ကား၊ မိုးနတ်မလွှန်၊ ဓရာ
ဝက်သို့၊ စွဲယ်ချွှန်မင်္ဂလာ၊ ဆင်စကြာကို၊ ဘယ်ညာလက်ချိန်၊
မိုးဝင်းထိန်များ၊ ဝရဇိန်ဝန်းရစ်၊ ရွှေချွှန်းလှုစ်လျက် ငယ်ရွယ်
တော်ဖြစ်၊ ဥပရာ၏ဘုန်းလူး၊ နှစ်းညွှန်းညီးက၊ ကျေးဇူးလက်မွန်း
လွန်လေသော်ကား။ ။

မနောပုံဗုဒ္ဓရှိမာ ဓမ္မာ၊ မနောသော် မနောမယာ၊ မနာသာ
စေပသန္တနာ၊ ရွှေခွန်း ဟသာ စကား။ ။ ဒါနံဒတ္ထာ သီလံ
သမာနိယိတ္ထာ၊ ဥပေါသထကမုံကတ္ထာ၊ စကြာရတနာ ရောက်
ထိုက်ရာသာ အရိုးတရား။ ။၂၅၍။ သို့အာဒီ ကျမ်းပါဌိန္ဒိက် ရွှေ
နှလုံးသို့၊ နည်းနာရှိသာ အားဖြင့်၊ နောင် ငါမင်းဖြစ်တော်မူ
သောအခါ။ ဘုရားပွင့်ရာဟောမိမဏ္ဍာင်အား ခြီးမြှောက်တော်မူမည်။
မနောပဏီမိ ရှိတော်မူရာ၊ လင့်ဦးသကား။ ဗာရဏသီ၊ ဝေသာ
လီစသာ အနောက်မျက်နှာတလွှား၊ ပုံဏားဇော်ရီ၊ ဒေသနရီ
ပေရာရီ တို့အား၊ စူးစားဖွံ့နည်တော်မူလျှင်။ ချက်မြင်ကေန် မှန်
သောအားဖြင့် မရှိမတိုက်၊ မဂေဓရာန်တိုင်း၊ ဂယာသီသအရပ်၊
နေရာရာ မြစ်အနီး၊ တဆဲရှုံးမင်းပယ်စာ၊ မြေမျက်နှာထက်၊
ရွှေးပေါ်နှောင်းပျက်၊ ဘွားဘက်တော်စစ်၊ မဟာပထဝီ၊ မြေ
ဆီကောင်းနှစ်၊ အမွန်ဖြစ်သော၊ မဂ်လာဥက်၊ သမိုက်ပြင်ထက်၊
အမြင့် အတောင်တရာ၊ အဝန်းထက်ဝက်၊ ခက်မပင်စည်၊ တည်
သောအားဖြင့်၊ အရပ်ထက်ဝန်းကျင်၊ သစ်ပင်နွယ်မြှောက်၊ လကျား
ရစ်ရွှေးရှုံးရှုံး၊ မျက်နှာမူလျက်၊ ဝနီရာသန ပလ္လား၊ တကဲးပြင်ကဲ့
သို့ဖြစ်၍။ အလုံးစုံသော သွားညားတို့၊ တိမ်မှောင်မိစ္စာ၊
ကိုလေသာ အပေါင်းကို၊ အရဟတ္တမဂ် ဥက်တော်ဖြင့်၊ ပယ်ဖျက်
အောင်မြင်တော်မူရာ၊ မဟာပုံဗုဒ္ဓဟော၊ စေတီမြတ်အား၊ ဘေး
လောင်းတော်သီရိဓမ္မာသောကအောင်းပါနံပိုယတီသာ၊ ကလိုက်စကြာ
ဝတေးမင်းတို့ကဲ့သို့ အလွန်ကြည်ညိုစွာသော ရွှေနှလုံးတော်ဖြင့်
ခြီးမြှင့်ပူဇော် လိုရကား။ ။

ရွှေငွေပတ္တမှား၊ သုံးပါးချယ်ပျစ်၊ နှစ်ထကျက်ရှိသော၊ ထီးတံ
ခွန်၊ တန်ဆောင်း၊ ပန်းခုံပန်းခုံး၊ ပေါက်ပေါက်စသာ ဒေယျ

မမှ ဒါတ္ထ အပေါင်းကို၊ ပရိကံလူ။ခြေ၊ ပြည့်စုံစော်း၍၊ ရွှေနှစ်းနွှေးသွေးတို့၊ မင်းတကာတို့၊ မခြီးဦးရဲး၊ မဘူးမြီးသော၊ ပုံညာဘိဓရ ပြအပ်သော တံခွဲနှိုးရကား။။

ဖြူသောအရေး၊ ကြော့သွေးဖွဲ့ရှစ်၊ နန်းနှစ်သွေး၊ ရွှေရေး
ငွေရေး၊ ပိုးပရိသွေး၊ စွေးစွေးနီရောင်၊ ကြောညီတောင်အား
ဖြင့်၊ တရာ့ဝါးဆယ့်ခြောက်သွယ်၊ ကြိုးရှစ်နွှေးသော၊ ပတ္တမြား
ရှင်မျက်စိုး၊ ဘဝါးခြောက်ချပ်၊ စက်ပကတိုး၊ တွေးတွေးညီ၍。
ကိုယ်လုံးဖြူလျက်၊ လက္ခဏာပုံညီ၊ ကွေးကွေးချီသော၊ သီရိစန္ဒရာ
လပြည့်နေ့ညာ၊ လ၏အဝါ၊ ကုမ္ပြာကြောဖြူ။ သင်းခွေပန်း အ
ဆင်းရှိသော၊ နိုဗ္ဗာနပစ္စယ နာဂရာအာ၊ ဆွဲနှစ်ရတနာ၊ စကြော
ဆင်မင်း၊ တမ္မတ်ခင်းလျက်၊ သီရိပဝရ မဟာရာဇ္ဈာနာ ရတနာ
ဒေဝါ၊ အမည်တော်ရှိသော တောင်မိဖုရားကြိုးနှင့်တက္က ဘုရား
သခင် သာသနာတော် (နှစ်ထောင့် သုံးရဲ့ ခြောက်ဆဲ့ ငါး
ခုနှစ်) ရောက်ပြီး ဂေါ်သတ္တရာ၏ ဘာစံ-ခု၊ ကျတ္တိကာလ၊
သရဒအခါး၊ မဟာဗောဓိ မဏေးပိုင်နှိုက် ပွင့်တော်မူသော၊ ဘုရား
မြတ်စွာကို ရည်မှတ်တော်မူ၍။ အနုမောဒနာ ကြော်ပြာသံတို့
ဖြင့် အဟုန်မစဲး၊ လူပွဲးသဘင် ယင်တော်မူသည်။

အဆုံးစွှေးသော၊ ကိုယ်တော်အဖြစ်နှိုက်၊ သမ္မာသမ္မာဒ္ဓာ
ဆူကြိုးရ၍။ ဝေနေယျတို့အား၊ နိုဗ္ဗာန်တရား၊ ဟောကြားကယ်ခွဲတ်
နိုင်လို့သော၊ ဘဝများစွာ၊ သံသရာလည်း၊ ပါရမီဆယ်ပါး၊
တရားအထွေးတိုင်လို့သော၊ ဆူတောင်း ပတ္တနာတော်နှင့်တက္က၊
မယ်တော် ခမည်းတော်၊ ဘိုးတော် ဘွားတော်၊ ဘေးတော် မင်း
ကြားကြိုးတို့အားလည်း အမျှဝေတော်မူသည်။

မဟာပထဝီ၊ ဉ်မြေကြီးကား၊ ငါ၏သက်သေ ဖြစ်စေသော ဟူ၍လည်း၊ ရွှေကရားဖြင့် ရေစက်သွန်းချာ တိုင်တန်းတော်မှ သည်။

ဉ်သို့လျှင်၊ မြင်းမိုရိဂါရိ၊ ရိုးသသို့၊ မိုးလုံးညီ၏သို့၊ ကပ်လုံးကမ္မာ၊ ပြောပစရာ၊ အဓိန်းရှည်စွာ၊ တည်ရာဖြစ်စေ၊ အမရပူရ ရွှေနှုန်းတော်မှ၊ မဟာရာဇို့နှုန်း အဂ္ဂမဟာ ဓမ္မရာဇာရု မည်သော ပုံရောဟိတ်၊ မြေနှုန်းတော်ဝန် မဟာမင်းလှ သာဂါဘူ ဟူသော အမတ်ကို၊ အရာမကသော၊ အချင်းအရင်းတို့နှင့်တက္ခ၊ စေနှုန်းတော်မူ၍၊ မဏီမတိုက်၊ မဟာပောဓိ မဏ္ဍားပို့၍၊ ဉ်ကျောက် စာသံပိုင်းကို ထိုးမှတ်စိုက်ထား စေသတည်း။

သံပိုင်းလက်ာ

မဂ်လာဗဟို၊ မြှုလျုံညီသား၊ မြင့်မိုရိတိုင်း၊ တင်းကြမ်းမှုင်းလျှက်၊ မြန်တိုင်းအမွှု။ လက်ာ ဇူဝယ်၊ ပြောင်ဖြူ။ ပစ္စယ ရဲးနာဂနှင့်၊ အမရနှုန်းမြင့်၊ ဖြူဝန်းဖွင့်သည်၊ ဆင်မင့်သခင်၊ ဆဒ္ဒန်ရှင်လျှင်၊ အောင်မြင် ဝှက်သည်း၊ ငါးမာရ် လှည်းသား၊ ဥဒ္ဓည်းချက်ချာ၊ မြေမျက်နှာနှိုက်၊ ဝနီရာသန၊ နှုန်းမောက်၊ သမိုက်ပြင်ထက်၊ ပလှုင်ဘုံရွှေ၊ ဗုဒ္ဓဟောကို၊ ရွှေငွေပတ္တမြား၊ သုံးပါးချယ်နှစ်၊ ပြောင်ပြောင်ရစ်သား၊ အိုးပျော်မြူဗာ၊ ရတနာတန် ဆောင်၊ ပန်းတောင်ပေါက်ပေါက်၊ လွှားဘောက်မိုးစွန်း၊ ထိုးတံခွန်ဖြင့်၊ သရဝဏ်နှစ်၊ သက္ကရာဇ်ဂေါ်ဘာ၊ ထောင့်ရာဖွဲ့ကျိုး၊ ရှုစ်ဆုံးတွင်၊ မိုးဆုံးဆောင်းစ၊ သရဒဝယ်၊ မဂ်တိုင်ခြော

ပိုလ်ယုံစေ၍! ဖြစ်တွေကြောင်းလျား လူ၌တော်များကို၊ မွန်ကြား မဂ်လာ၊ မော်ကွန်းစာဖြင့်၊ မဟာသခ်ယာ၊ မဟာသီရိ၊ ပါဋ္ဌာန်ဘွဲ့၊ ရွှေဘွဲ့နှစ်ပွဲ့၊ စည်သူဆင့်၍! ရှင်ပင့်မိန့်တော်၊ ရွှေခွန်း ခေါ်သည်၊ မတ်ကျော်ကတိ၊ မြတ်ပဏ္ဍားလျှင်၊ နှောင်းပြီးသာသနာ၊ ကမ္မာမြေရေ၊ တည်ထွန်းစေဟု၊ ကြက်သရေသွင်းနှီး၊ စာရင်းထိုး သည်။ မောက်ဖြီးရွှေစာ သံပိုင်းတည်း။

မဏီမတိုက်၊ မဟာဗောဓိမဏ္ဍားလျှင်၊ သံပိုင်းတော်ကို၊ လောက လက္ခဏာ၊ အဂါးခြောက်ပါးနှင့် ပြည့်စုံသူ၊ စေလှမြို့စား နေမြို့၊ သီရိရာဇာသူ အမတ်ကို၊ ခန့်အပ်တော်မူ၍! ကုန်နိုလာ မဟူရာ ကျောက်အပြင်၍၊ ကောင်းမွန် တင့်တယ်စွာ ဂေါ်ဇာသက္ကရာဇ် ၁၁၈၄-ခု။ တန်ဆောင်မှန်း လပြည့်ကျော် ၁၁-ရက်။ အဂါး နေ့တွင် ရေးသားထုလုပ်ရ၏။

မြန်မာဘာသာ လက်ာ စကားပြေ စာကြောင်းရေ ၈၅။
ကျောက်မျက်နှာ အလျားအရှည် J-တောင် ၃°- ၃°။ အနံ ၁-တောင် ၆°-၃°။ ရှိသည်။

ဖော်ပြချက်

ဤမဟာဗောဓိ ကမ္မည်းကျောက်စာ မော်ကွန်းသည်။ သက္ကရာဇ် ၁၂၄၄-ခုနှစ် သံရှိအာ ဆရာတော်ဘုရားကြီး နောက်ပါ တပည့် ဒါယကာ ဒါယိကာမ အပေါင်းနှင့် မဏီမဒေသ မြတ်စွာ ဘုရား ပွဲ့တော်မူရာ မဟာဗောဓိသို့ အဖူးအမျှော် ကြွသွားရာ တွင် ဘာသာစကားပြန် အဖြစ်နှင့် လိုက်ပါရသော ရန်ကုန်မြို့၊

ကျောက်တံတားရပ်နေ အကျွန်ုပ်၏ဆရာ အမိန့်တော်ရ ဦးပုတ်နီသည် စုစမ်းရှာဖွေ ရေးမှတ်ယူခဲ့သော ကျောက်စာမူအတိုင်း မှတ်သားလိုသော ပုဂ္ဂိုလ်တို့အကျိုးငှာ စပ်လျဉ်းသော ဗဟိုသုတဖြစ်၍၊ ထည့်လိုက်ခြင်းဖြစ်သည်။

မြန်မာပြည် ကမ္မာည်းကျောက်စာရုံးနှင့်ကို အကျွန်ုပ်ခွေတ္တလုပ် ကိုင်စဉ်အခါက အိန္ဒိယဆိုင်ရာ ကမ္မာည်းကျောက်စာဝန်ကြီးရုံးက ရေးကူးပေးပို့လိုက်သည်မှာလည်း။ ဤအတိုင်းဖြစ်ပေသည်။

သံတော်ဦးတင်လွှာ ဆက်သခြင်း

ရတနာပူရ စတုတ္ထမြို့တည်ဘကြီးတော်မင်းတရား အမိန့်တော်နှင့် မဟာဗောဓိသို့ ကမ္မာည်းကျောက်စာနှင့် အလျော်တော်များကို သွားရောက် လျှပ်စီးကြရသော အရာယှဉ်တို့က ဘကြီးတော်မင်းတရားကြီးထံ ရှိခိုးသံတော်ဦးတင်ချက်မှာ။

ဘုရား ကျွန်တော်မျိုး ပုံမ်းကား ဘိသိက်တော်ဆက်ရှစ်ပါး ပုံမ်းကား မဟာရာဇ္ဈာန် အဂ္ဂမဟာ ဓမ္မရာဇ္ဂရာ စာရေးကြီးနေမျိုးရာဇာကျော်သူတို့ ရွှေဘွားတော် မြတ်အောက် ရှိခိုးသံတော်ဦးတင်ပါသည်ဘုရား။

မဏီမဒေသမဂဂရာ၏တိုင်း ရာဇာပြီးပြည်ဗုဒ္ဓယာယာရပ်တွင် သုံးလုံအထွောင်း သွားလွှာသူရားပွင့်တော်မူရာ မဟာဗောဓိ စော်တော်သို့ ထူးမြတ်သော အလျော်တော် ကျောက်စာတော်များကို တင်လျှစိုက်ထားရမည်။ ဘုရားအမိန့်တော်မြတ်နှင့် ဦးထိပ်ထက်ဆင် ယွက်ရသည့်အတိုင်း သက္ကရာဇ် ၁၁၈၃-ခု နတ္တာရန်း ၁၂-

ရက်နေ့ အမရပူရ နေပြည်တော်က ခရီးလမ်းအစဉ်အတိုင်း ရေ ကြောင်း ကြည်းကြောင်း ထွက်သွားရာ တပို့တွဲးလ ဓမ္မဝတီ ရခိုင်မြို့သို့ ဆိုက်ရောက်ပါသည်။ မှတ်သုံးလေရေမသင့်၍၊ ရှုစ်လ ကျော်တိုင် ဆိုင်းနေ ပြီးလျှင် ၁၁၈၄-ခု တန်းဆောင်မှန်း လဆန်း ၁၂-ရက်နေ့ ဓမ္မဝတီမြို့က ပင်လယ်ကြောင်းကူးသွား လျှင် တပို့တွဲးလဆန်း ၁၂-ရက်နေ့ ဘင်္ဂလားမြို့သို့ ဆိုက်ရောက် ပါသည်။

ဘုရား အမိန့်တော်မြတ် ရာဇ်သံများကို ဘင်္ဂလားကူးမှုကို စစ် သူကြီးတို့ထံ အရောက် စီစဉ်ခင်းကျင်းတင်ပြ၍၊ လေးလကျော် တိုင် ဆိုင်းနေပြီးလျှင် ကူးမှုကိုစစ်သူကြီးတို့က လမ်းညွှန်လမ်းပြ လူပေး အပ်သူတို့နှင့် ၁၁၈၅-ခု ကဆုန်လဆန်း ၆-ရက်နေ့ ဘင်္ဂလားမြို့က အလျော့တော် ကျောက်စာများကို ကောင်းမှုနှစ်စွာ လျော့နှင့်တင်ဆောင်၍၊ ရိုက်မြစ်သို့ ဆန်တက်သွားရာ နယုန်လဆန်း ၁၃ ရက်နေ့ ပါတို့ပုတ်ပြည်သို့ ဆိုက်ရောက်ပါသည်။ ၄၏ပြည်က အလျော့တော် အတင်တော်များကို ရထားလှည်းဖြင့် တင်ဆောင် ပြီးလျှင် ကြည်းကြောင်း ထွက်သွားရာ နယုန်လပြည့်ကျော် ၅-ရက်နေ့ ယယာသီသမြို့သို့ ရောက်ပါသည်။

ယယာသီသမြို့ကထွက်ရာ ၄၏လပြည့်ကျော် ၆-ရက်နေ့နံနက် ဗုဒ္ဓယာယာ မဟာဗောဓိ စေတီတော်သို့ ရောက်လျှင် မဟာဗောဓိပင် အနီးရှိသည့် ၆၄-ရွာကို ရွေးခဲတို့ယမင်းတို့ လက်ထက်က သည် ယခုတိုင်စဉ်ဆက် အခွန်အတုတ်နှင့်တကွ အပိုင်စား ဟူ၍၊ တပည့်ဇော်ရောင်း ၅၀၀-ကျော်နှင့် မဟာဗောဓိပင်ကို စောင့်နေ

သည့် မဟန္တကို ဖော်ဂီးထံ နေထွက်ဘူရင် အရှင် ဓကရာဇ် မင်းမြတ်က ထူးမြတ်သော အလျူတော် ကျောက်စာ တော်များကို မဟာဗောဓိစေတီတော်တွင် အတင်အလျူစေတော် မူ၍၊ ရောက်ကြောင်းနှင့် ပြောဆိုသည့်ကာလ ဝမ်းမြောက်ဝမ်း သာ ကြည့်ရှု၍၊ ကောင်းမွန်စွာ တိုက်အိမ်နေရာ ပေးချေနေထိုင် ရပါသည်။

ဖော်ဂီးထံ အတင်တော် အလျူတော် ကျောက်စာ တော်များကို ရှုပြသိမ် တည်လုပ် သွင်းထားရမည်။ ဘုရား အမိန့်တော်မြတ်နှင့် ပေးအပ် သနားတော် မူလိုရှင်း ပုံစံများကို ပြ၍၊ တော်သင့်ရာ တည်လုပ်လိုကြောင်းနှင့် ပြောဆိုသည့်တွင် လက်သမား ပန်းရံတို့ကို ရှာပေး၍၊ အုတ်အင်တေ ကုံဝင်ရန် များကို ပြောဆိုပြီးလျှင် မဟာဗောဓိ စေတီတော် (တတာခန့် ကွာ) မဟန္တကို ဖော်ဂီးတို့၏၊ အနီး ၁၁၈၅-ခု ပင်မ ဝါဆိုလဆန်း ၂ ရက်နေ့ပါသည့် ပုံတော်ပြသိမ်တော်ကို ရွှေပန္တက် ငွေပန္တက် ချမှတ်တည်လုပ်ပြီးလျှင် ကောင်းမြတ်သည့် အခါ မဂ်လာကို ရွှေးချယ်၍၊ အလျူတော် ကျောက်စာတော် များကို ရွှေနန်းတော်က ဘောင်တော်ဆိုပို့သို့ ခင်းကျင်းပို့သည့်နည်း စီစဉ် မပျက် ရွှေးဖျား ရွှေသိုင်း ၂။ ငှင်းနောက် ညောင်ရေအိုး ပန်းစုံ စိုက်၊ ငှင်းနောက် အရှင် ၂ ပါး သက်တော်စွဲ ထီး, တံခွန်၊ ကြက်လှား၊ ငှင်းနောက် ရွှေပေါက်ပေါက်၊ ငွေပေါက်ပေါက်၊ ပတ္တာမြားပေါက်ပေါက်၊ ငှင်းနောက် ရွှေတန်ဆောင်၊ ငွေတန် ဆောင်၊ ငှင်းနောက် ရွှေတံခွန်၊ ငွေတံခွန်၊ ငှင်းနောက် ရွှေမြို့တာ ငွေမြို့တာ၊ ငှင်းနောက် ရွှေပဒေသာ၊ ငွေပဒေသာ၊ ငှင်းနောက်

ခွဲမွှမ်းသံထိုး၊ ငှုံးနောက် ကျောက်စာတော်၊ ယိုးဒယား တန်ဆာဆင် အကုစ္စ၊ ငှုံးနောက် ခရာပုံမောင်း၊ အတီးအမှုတ်၊ ဘိသိက်တော်ဆယ့်ရှစ်ပါးပုံမြတ်ကား၊ သာသနာပိုင် မဟာရာဇို့နှင့် အဟာဓမ္မရာဇ္ဂရှုနှင့် ယုံစ်ပါးပုံမြတ်ကားတော်စု၊ ငှုံးနောက် စာရေးကြီး နေမျိုးရာဇ်ကျော်သူနှင့် မြန်မာ ကျွန်တော်မျိုး အမှုထမ်း၊ အသနားတော်မြတ် ခံရသည်အတိုင်း ဝတ်ဆင် ကျင်းပလျက် ငှုံးနောက် မဟန္တကို ဖော်ရှိ ဆရာကြီးကို ဖော်ရှိ ၄၀၀-ကျော်ဆင်မြင်းစီးနင်း ခင်းကျင်းလျက် ငှုံးနောက် ယာယာမင်းကစေ လွှတ်သူ မွန်ရှည် ဆိုသူနှင့် မြင်းစီး ၁၀၀ ကျော် အစုစုလူပေါင်း ၁၀၀၀ ကျော်တို့နှင့် အစဉ်သင့် ခင်းကျင်းပြီးလျှင် မဟာဗောဓိစေတီတော်ကို လက်ဗျာရစ် သုံးကြိမ် လှည့်ပြီးမှ စေတီတော် ရှေ့ကန္တား မဏ္ဍာပ်အောက် သင်ဖြူး ကော်ဇော်ပေါ်တွင် အလူ။ တော်များကို ကောင်းမွန်စွာ ကျင်းပပြီးလျှင် ရေစက်သွန်းချ လူ။တော်မူပြီးမှ အမျှပေးဝေတော်မူသည်။

ဆုတောင်းတော် စာကိုလည်း သမာဒေဝ နတ် အပေါင်းတို့ ကောင်းချီးပေး၍။ သာဓုအနုမောဒနာ ခေါ်စေခြင်းငှာ ထပ်မံဘတ်လျှောက်ပြီးလျှင် သွားလျှော့ ဘုရားဆုကို ပန်ဆင်တော်မူသော သာသန ဒါယကာ မဟာဓမ္မရာဇ် တရားမင်းမြတ် တောင်ညာ အရှင် မိဖုရားခေါင်ကြီး သားတော် သွီးတော် ရတနာမြတ်ကို လူ။တော်မူသည့် အလူ။တော် ကျောက်စာတော်များကို သာသန ၅၀၀၀ ကျော် တည်သမျှ ကာလပတ်လုံး မတိမ်းမယိုမ်း မယိုမယွှင်း မပျက်မစီးစေရေး စောင်မ ကြည့်ရှုကြုံရမည် အကြောင်းနှင့် သာသနာတော်ကို စောင့်ကုန်သော နတ်၊ ဘုမ္မစိုး၊ ရှုက္ခစိုး၊

အာကာသစိုး၊ ဂိုဏ်မှနာ၊ မြို့ရွာတောတောင်ကို စောင့်သော နတ်တို့မှ စ၍ သမာဒေဝ နတ်မြတ် အပေါင်းတို့အား ဘုရား အမိန့်တော်မြတ်ကို (ဘုန်းတော်ချီ၍) ပြန်ဆိုပြီးလျှင် အလူ။ တော် ကျောက်စာတော်များကို တည်လုပ်သည့် ဂူပြဿန်အတွင်း အသေအချာ နေရာကျ သွင်းထား၍၊ မဟန္တိ ဖော်ရိဆရာကြီး သို့ ပြသပေးအပ်ပါသည်။ ရွှေမွမ်းသံထိုး ၁ မှာ ဂူပြဿနိုင်း တွင် တင်ထားပါသည်။ ထိုး ၁-မှာ ဂူတော်ရွှေခင်း သံမံတလင်း တွင် အုပ်အက်တေ မွမ်းမံ၍၊ ကောင်းမွန်စွာ စိုက်ထားပါသည်။ ငှင်းထိုးအနီး ခေါင်းလောင်းကို ဂူတော်ရွှေ၊ ကောင်းမွန်စွာနေရာ ချထားပါသည်။ အလူ။တော် ပြဿန်တော်များကို ၄-လကျော် တည်လုပ်တင်လုပြီးပြော၍၊ နေရွှေယာ မဟာဗောဓိအနီး မြို့ရွာ တောတောင် အနေများကို ကြည့်ရှု မှတ်သားရအောင် အစုံအညီ လုညွှေလည်ကြရာ နေရွှေယာ မြစ်အရွှေဘက် (ဘကရို) ခေါ်ဆို သည့်ရွာကြီးရှိပါသည်။ မြန်မာဘာသာ ပြန်ဆိုလျှင် (ဆိတ်မွေးရွာ) ခေါ်ပါသည်။ ဆိတ်လည်း တသောင်းကျော်ခန့် အများ မွေးထားလျက်ရှိပါသည်။

(ဘကရို) ရွာမြောက် တာခြောက်ဆယ်ခန့်ကွာ အရပ်တွင် ဘိနပ်ခြေ အချင်း လုံးပတ် ၁၀၃-လုံး၊ သပိတ်မြောက်ကသည် အထက်သို့ပြီးလျက် အမြင့် အတောင်ရှစ်ဆယ်၊ ပတ်လည်တံတိုင်း မှုဒ် ၄-မျက်နှာ၊ အရုံ စေတီပျိုးများနှင့် ရှိပါသည်။ ငှင်းဘုရားကြီး စေတီမြောက်ကပ်လျက် ညောင်ငုတ္ထိအမြစ်တွင် ဆုံးအနီး များ သုတ်လျက်ရှိပါသည်။

အနီးအပါးရှိပါသည့် ဟိန္ဒြာလူမျိုး အသက် ၈၀-ကျော် ၉၀-ခန့် လူကြီးတို့ကို မေးရာ ဘုရားစေတီမှာ ရွှေးပါတင့်ပုတ် မင်းကြီး

လုပ်ဆောင်ကြောင်းနှင့် ဘေး-ဘိုး-ဘတို့ ဆင်းသက် ပြောဆို သည်ကို ကြားသိသူးပါသည်။ အဝေးအနီးရှိသည့် မြို့ရွာများက ဟိန္ဒာလူမျိုးတို့ မဂ်လာ အိမ်ယာဆောင်နှင့်လျှင် ညောင်ပင်မှာ J-ပါးစုံ သားကောင်း သွီးကောင်း ရပါစေ၊ ဥစ္စာ စည်းစိမ် ကြွယ်ဝတိုးပွား၍၊ အသက်ရှုည်ပါစေ၊ ဆုတောင်းလျှင် သား ကောင်း သွီးကောင်းရသည်။ အစီအစဉ် ထုံးစံရှိသည်အတိုင်း ယခု တိုင်း ပူးဖော်ပသ၍၊ ဆုတောင်းပထွန်း ပြုကြပါသည်။ ထွက်ဆို ချက်အတိုင်း မှန်-မမှန်ကို ကြည့်ရှုကြရာ အသီးသီး အနီးအဝေး မြို့ရွာများက မဂ်လာ ဆောင်နှင့်သူတို့ တီးမှုတ်၍၊ အလျှောက် အပတ် မကြာမကြာ ပူးဖော်လှာသည်ကို သိမြင်ပါသည်။

နေရာ့ယာမြှစ်နှင့် စေတီကြီး တာ ၅၀-ကျော်ခန့် ကွာပါ သည်။ စေတီကြီး အရှေ့တောင် တာ ၁၀၀-ခန့်ကွာ အရပ်တွင် ကုန်းမြှင့် အုတ်ရှုပျက်အလယ် ရင်တော်က သည် အထက်သို့ပေါ် လျက် ကျောက်ညီရှုပ်ပွား ဆင်းတုတော်ကို တွေ့၍၏၊ အုတ်မြေများ ကို တူးဖော်ကြည့်ရှုကြရာ လိုက်ရှု တကဲးဟောင်း ပလှုံးတော် များနှင့်အစုံ ထက်ဝယ်တော် ဥာဏ်တော် ၃°-၂° ပမာဏတော် ရှင်း၊ ဆံတော် လက်ချုပ် နဖူး မျက်မှောင်တော် J-ဖက်အလယ် ပဒုံမာစက်၊ မေးတော် ရင်တော် မောင်းတော်များတွင် ကြိုးကြောင်ရစ်လျက် ကျောက်ညီ မဟူရာအသွေး အရောင်အလက် ထ၍၏။ အတူမရှိ တင့်တယ်လျောက်ပတ် သိမ်မွှေ့သည်ကို မြင်က လျှင် ပါသည့် လူကြိုးလူငယ်တို့ များစွာကြည့်ညီခြင်း ရှိကြသော ကြောင့် အုံညွှေ့ဘွဲ့ဖြစ်သည်။ အရှင် ကိုးကွယ်တော် မူထိုက်သည့် ရှုပ်ပွားတော်ကြိုး ဖြစ်သည်။ ပြောဆိုတိုင်ပင်ပြန်လှာကြ၍၏(ဘဂ

ရှိ) ရွှေရှိ အသက် ၈၀-ကျော် ၉၀ ခန့် လူကြီးနှင့် ယယာသီသမြို့၊ ရှိပုံမ်းကားပညာရှိ လူကြီးတို့ကို ပင့်ခေါ်၍ မဟန္တကို ဖော်ဂိုဏ်ရေးရှိ ရှုပ်ပွားတော်ကြီး အကြောင်းကို မေးရာ၊ (ပသီလူမျိုး-အင်လိပ်လူမျိုးတို့ အစိုးမပိုင်မိ) ရွှေးခဲ့ထိုယမင်းတို့ စိုးအပ်သည့် ကာလ ရှင်းအရပ်တွင် ဘုရားနွယ်စစ် မင်းတို့ အသီးသီး စဉ်ဆက် ကောင်းမှု ပြုလုပ်ကြသည့် နေရာငှာနဖြစ်၍ မည်သည့် မင်းကောင်းမှု ဖြစ်သည်ကို မဆိုနိုင်ပါ။ စေတီကြီးမှာ ရွှေးပါတွေ့ပုံတ် မင်းကြီး တည်လုပ်သည်။ လူကြီးစဉ်ဆက် ပြောဆိုသည်ကို ကြားဘူးကြသောကြောင့် ရှုပ်တုတော်ကိုလည်း ပါတွေ့ပုံတ်ပြည်ကို အစိုးရသော သီရိဓမ္မသောကမင်းကြီး ကောင်းမှု ဖြစ်ကြောင်းနှင့် စကားစဉ်ဆက် ပြောဆိုကြပါသည်။

အများခေါ်ဝါကြသည်မှာ ဗုဒ္ဓဘာဝ ဘာရဖြစ်၍ (သကျမှန်) ခေါ်ကြပါသည်။ အသီးအသီး ထွက်ဆိုကြသောကြောင့် (သကျမှန်) အမှန်ဖြစ်ပါသည်။ ကိုးကွယ်တော်မူရန် တင်ဆောင် လိုကြောင်းနှင့် မဟန္တကို ဖော်ဂိုဏ်သီးနှံမြှင့် နေရာယာမြစ် အနောက်ဘက်ယိုမှာ ကျွန်ုပ်တို့ပိုင်ပါသည်။ ရှုပ်ပွားတော်ကြီးကို ပင့်ဆောင်လိုလှုပ် ယာယာမင်းထံတောင်းဆိုမှုရမည်ပြောဆိုသော ကြောင့် ယာယာမင်းသို့ ပေးမည့်အမိန့်တော်ကို ရေးသားရန်အနား ၄-မျက်နှာ ရွှေပန်းနွယ်ချယ်လှယ်သော စက္ခာ။တွင် ဘေးလောင်းတော် ပသောနဒီ ကောသလမင်း သီရိဓမ္မသောကမင်းကြီးတို့ အစဉ်မပျက် ကိုးကွယ်ခြီးပင့်သည်။ ရှင်ဂါတာမ ရှုပ်ပွားတော် (သကျမှန်) ဘုရားရှင်ရှိကြောင်းကို မဟာဗောဓိရောက် ဖော်ဂိုဏ်တို့ ရှိခိုးသံတော်ဦးတင်ချက် ရှိသည်ဖြစ်၍ မဟာဗောဓိ စေတီတော်

သို့ စေလွတ်သူ ပုရောဟိတ်အမတ် ကျွန်တော်မြို့မှူးမတ်တို့တွင် အမြိတ်ရာဇ်ရှိန် ရာဇာက သကျမှန် ရှုပ်ပွားတော်ကို ပေးဆက်လို မည့်အကြောင်းနှင့် ဝန်ရှင်တော် စစ်သူကြီးမင်းတို့ စာရေးပြီး လျှင် ချည်ကတ္တိပါအိတ်သွတ်သွင်း ဒေါင်းတံဆိပ် ခပ်မှတ်၍ ပတ္တဲ့မြားကျောက်နဲ့တင် လက်စွဲပ် ၂၊ မောင်းကြီး ၁၊ လက် ကျားအကျို့ ၂၊ အထည်အလိပ်များနှင့် ယာယာသီသမြို့တွင်ရှိနေ သည့် ရာဇ်ရှိဟ်မင်းဆိုသူ အမြိတ်ရာဇ်ရှိန်ထံ ဝင်ထွက်တင်ပြ ပြောသည့်ကာလ အရှေ့မျက်နှာတိုင်းကြီး ပြည်ကြီး ထိုးဆောင်း မင်းအပေါင်းတို့ကို အစိုးရသော နေထွက်ဘူရင်အရှင် သာသန ဒါယကာ မဟာဓမ္မရာဇ် တရားမင်းမြတ်က လိုတော်မူသည်ဆို လျှင် ရှုပ်ပွားတော်သာမက လိုတော်မူသမျှကို ဆက်သပါမည်။ နောင်အလိုရှိတော်မူလျှင်လည်း မှာတော်မူပါမည့်အကြောင်းနှင့် ကျိုးစွဲရှိသေစွာ ပြောဆိုပြီးလျှင် လိုတော်မူသည့် ဘုရားရှုပ်ပွား တော်ကို အနှောင့်အယုက်မယို ပင့်ဆောင်ယူဖော်သည်ဘုရား။

ငှုံးသံတော်ဦးတင်လွှာသည် ရာဇ်ဝါးမှာ မဖော်မပြပဲး တိမ် ငုပ်နေသည်ဖြစ်၍ မှတ်သားလိုသူတို့ အကျိုးငှာ မူတော်ပုရပိုက်နှိုက် ရေးသားသည့်အတိုင်း မတိမ်းမယိုမ်းရ ကူးယူမှတ်သားထားရာ ကြုံအခက်းနှင့်စပ်လျဉ်းသက်ဆိုင်သောကြောင့် မကွဲ့မပြေား မှတ် လိုသူတို့ မှတ်ကြရန် ထည့်သွင်းဖော်ပြခြင်းဖြစ်သည်။

ယင်းသည့် သကျမှန် ရှုပ်ပွားတော်ကို မဖွံ့ဖြိုးမအောင် မဟာ ဟောမိ အောင်မြေငှာန ယာယာမြို့(ဘကရှိ) အရပ်မှ ပင့်ဆောင် ယူလှာရာ ရတနာပူရ အင်းဝရွှေမြို့တော်သို့ရောက်၍ မင်းတွား ကြီးကိုယ်တိုင် တန်ဆောင်း မြှုသာ၏ ဆောက်လုပ်တင်ထား ကိုးကွုယ်တော်မူသည်။

နောက် အမရပူရ ဒုတိယမြို့တည် ရွှေဘိုမင်းတွားလက်ထက် ရတနာပူရ အင်းဝမြို့မှ ပင့်ယူ၍ အမရပူရ ရွှေမြို့တော် အရှေ့ မျက်နှာ ဖောင်းကလောကန် အရှေ့ဘက် ရွှေဘိုမင်းတွားကြီး ကုသိုလ်တော် လောကမုန် စူဣာစေတီတော် မဟာရု တံတိုင်း အတွင်း အရှေ့မျက်နှာ အုတ်စရပ်တော်တွင် တင့်တယ်စွာ တင် ထားကိုးကွယ်တော်မူသည်။

နောက်သဏ္ဌာရာ၏ ၁၂၄၉-ခုနှစ် မန္တလေးမြို့ မိုးကောင်းတိုက် ဆရာတော် ဦးအာစာရ အသွေးသူမြတ်နှင့် အုတ်ဝန် သံတော်ဆင့် ယိုးဒယားစွေးမြောက်ဖက်နှိုက်နေသော ဦးဖိုးကြီးတို့သည် အမရ ပူရမြို့မှ ပင့်ယူ၍ မန္တလေးမြို့ အနောက်ပြင် ပုဂံရွှေနှစ်းရှင် အိမ်တော်ရာဘုရား စေတီတော် မဟာရုတံတိုင်းအတွင်း စနေ ထောင့်တွင် သံတော်ဆင့် အုတ်ဝန်မင်း ဦးဖိုးကြီးက သွေးမိုး စရပ်နှင့် တင်ထားကိုးကွယ် ပူဇော်ထားရာ ယခုတိုင် ယိုးလေသည်။

ဂုဏ်ရုပ်ပွားတော်နှင့် ယုဉ်လျက် အနောက်ဖက်က စကျင် ကျောက်ဖြူ။ ရုပ်ပွားတော်မှာ ရွှေဘိုဘုရင်က သကျမုန်မဟူရာ ရုပ်ပွားတော်နှင့်သဏ္ဌာန်တူစွာ သီပေါဝန်ကို ထုစေ၍ (သေ လာမုန်) ဘွဲ့ချို့တော်မူ၍ ရွှေဘိုဘုရင် ကိုးကွယ် ပူဇော်သည့် ကုသိုလ်တော်ဖြစ်သည်။

ဤကား သဏ္ဌာရာ၏ ၁၂၂၂-ခုနှစ် မန္တလေးမြို့ မိုးကောင်းဆရာတော် ဦးအာစာရ အသွေးသူ မြတ်နှင့် သံတော်ဆင့် အုတ်ဝန်မင်း ဦးဖိုးကြီးတို့ မိန့်ဆိုသော မှတ်သားချက် ဖြစ်သတည်း။

x x x x

အရပ်ရပ်ကိစ္စများ

ဝန်ကြီး သေနာပတီ မုတ္တမမြို့က ပင့်ဆောင်ခဲ့သော မြေဆင်းတူ
တော်ကို စစ်ကိုင်းမြို့သို့ မင်းတှားကြီး ကိုယ်တော်တိုင် ထွက်တော်
မျှ၏။ ကြိုဆိုပင့်ယူ ကိုးကွွယ်တော်မူးကြောင်း။

ယွန်းကြီးမင်း မာသူ့ကပ် မင်းတို့က ရွှေဘွားတော်အောက်
သို့ အဖူးအမျှော် သံတမန်တို့ လာရောက်သည်ကို အဖူးအမျှော်
ခံတော်မူးကြောင်း။

ဂန္ဓာလရာ၏တိုင်း တရုပ်ပြည် တောက်ကွန်းမူတည်မင်းက ရမ်
တာလောရဲး ရင့်ဆင်ရဲ စောလောစုံ တုံးလောစုံ လဆင်းရဲးတို့ကို
ဆက်သရန် လက်ဆောင်တော်များနှင့် သံအဖြစ် စေလွှတ်ရာ ဗန်း
မော်မြို့ဝန် မဟာသီရိသီဟသူနှင့် သင့်မြတ်သောစကားကို ပြော
ဆို၍ တရုပ်သံများ ပြန်သွားကြရေးကြောင်း။

ဂိတာမြို့ဘွားစား စီရင်ရသော ဂိတာစော်ဘွားက ခြေတော်
ဦးခိုက်အမတ်တို့ကို စေလွှတ်၍။ ဆက်သရန် ရှိခိုးလက်ဆောင်တော်
များနှင့် လာရောက်သည်ကို အဆက်အသ အဖူးအမျှော်ခံတော်မူ
ပြီးလျှင် ဂိတာစော်ဘွား အမတ်တို့ကို ဟံသာဝတီမြို့ရောက် စီး
သွားရန် လျောတက် လူသူ စားနပ်ရိက္ခာ ဒဝယ်ကူး သင်းဘော
သဗ္ဗာန် မူတ္တဘူး သင့်သည်လျောများတွင် စီးစေ၍။ ဒဝယ်မြို့ဝန်
အရာရှိတို့က ပလောပါန်မြို့ရောက် ပို့သကူးသွားစေ၊ ဝန်တို့က မှာ
စာပေးအပ် ကြပ်မလာခဲ့ရင်း လူတို့နှင့်ပြန်သွားစေသည်။

မင်းကြီးမဟာဗန္ဓုလသည် ဝေသာလီစား စန္ဒရာရန္ဒရိုန် ထက္ခာ
သည်ကို ချိတက်တို့က်ခိုက်ရန် အာသံပိုလ်မှူးမင်းကြီး မဟာသီလ

၁ နားခံမင်းကြီး မဟာနန္ဒကျော်ထင် လကျွှေစစ်ကဲး နေမျိုး မင်းထင်လေယျသူတိုကို အုပ်ချုပ်စေ၍၊ တိုက်ခိုက်ကြရာ ဝေသာ လီစား စန္ဒရဂါနရှိန်လည်း ကိုယ်သက်လွှတ်ရာ ဘင်္ဂလားမြို့သို့ ထွက်ပြေး၍၊ အင်လိပ်လူမျိုးတို့ကို ခိုလေသည်။

အာသံပြည်ကို သိမ်းပိုက်ရာ ယာနီစော်ဘွား ဧယာ်တော်ဘွား ဘရိုရဟတ် မတောက်တိုးလျားစသော အာသံပြည် ကရုံမြို့၊ ကိုးစော်ဘွားတို့က တနှစ်လျှင် ဒရိုးသုံးသောင်း ဆင်ပေါက်မ ရွှေကြီးကစုံ ယာနီစော်ဘွားကလည်း တနှစ်လျှင် ရွှေဒရိုးသုံးသောင်း ဆင်ပေါက်မ ရွှေကြီးကစုံ ဧယာ်တော်ဘွားကလည်း နှစ်စဉ် ဆယ်ခိုင် တခိုင် အခွန်ဆက်သရန် သစ္စာတော် ခံသည်။ အကြာပတ်မင်းကလည်း သွီးရင်း J-ယောက်နှင့် ပဏ္ဍာလက်ဆောင် အများ မင်းကြားကြီးထံ ကြိုးနွှေ့စွာ ဆက်သရကြောင်း။

မင်းကြီးမဟာပန္တလသည် လက်ရုံးရည်ခိုင်ခန့်သဖြင့် ခရီးတွင် ကျယ်သောကြောင့် လွှန်စွာ ဝမ်းမြောက်တော်မူသဖြင့် ပွဲးလမ်းသဘင် အခမ်းအနားကျင်းပတော်မူလျက် ဘွဲ့တော် ပေးသနားချိမြောက်တော်မူခြင်း စသည်မှာ ငြင်းမင်းကြီး၏ အတိအကိမ်း အမျိုးအရှိုးနှင့်တကွ ထင်ယှားလှာဖို့အကြောင်းများ ဆွဲစဉ်မျိုးဆက်ပါ အစွေအစုံ ဂုဏ်ရည်ကြီးကျယ်သော အကြောင်းများ ရှာဖွေမေးမြန်းစုဆောင်းပြီးလျှင် သူရိယမဂ္ဂဇား ရုပ်စုံသတင်းစာ များကို တာဝန်ခံအဖြစ်နှင့် လုပ်ကိုင်ရသော ကိုသိန်းမောင် စီစဉ်ပုံနှိပ်သော သူရဲ့ကောင်းဂကန်း၊ J မင်းကြီးပန္တလ အထူးပွားတွင် ကြည့်ရှုကြရန် ဖြစ်ပေကြောင်း သတိပေးလိုက်ပါသတည်း။

မန္တီမတိုက် သိဟိုင်ကျွန်း ဖော်ရိတိုက ကိုးကွယ်တော်မူရန်
ပင့်ယူလှသော ပုလဲးဆင်းတုတော် ဖန်စေတိတော်များကို ဖောင်
တော်-လေ့တော်နှင့် အင်းဝမြော်စခမ်းရောက် မင်းကြားကြီး
ကိုယ်တော်တိုင် ကြိုယူပင့်ဆောင်၍၊ ကိုးကွယ်ပူဇော် ထားတော်
မူသည်။

အမရပူရမြို့၊ အနောက်တောင်ထောင့် ခမည်းတော်မယ်တော်
တို့ ကောင်းမှုကုသိုလ် မဂ်လာဝေယန်ကျောင်းတိုက် မီးသင့်ရာ
တံတိုင်းမီးတားနှင့် ကျွန်းလပ်ယိန္ဒသည့် အတွင်းကျောင်းတော်
နေရာနှိုက် အချင်းဘိနပ်သံတောင် ၁၂၀^၅၊ အရပ်တော် ပမာဏ
သံတော် ၁၂၀^၆ ယိုသော စည်းခုံတော်ကြိုးကို တည်လုပ်ပြီး
ပြေသောကြောင့် ရွှေထိုးအထွေတ် တင်လျှော်တော်မူသည်။

ယခုအခါ တောင်မြို့ပုံတိုးတော်ကြိုးဟုခေါ်ကြသည်။ ဘွဲ့တော်
(မဟာဝိယောရံသီ) ဟု ကမ္မည်းကျောက်စာစိုက်ထားလျက်ယိုသည်။

ယင်းသည် ပုံတိုးတော်ကြိုး ကမ္မည်းကျောက်စာပါ သံပိုင်း
လက်ာကို ကျက်မှတ်လိုသူတို့အဖို့ ထည့်သွင်းဖော်ပြလိုက်ပါအံ့။

ကျောက်စာသမ္မတိုင်းလက်ာ

မဂ်လာပဟို၏ လေးရောင်စိတွင် မြင်းမို့မြှို့မြို့ဗို့ လုံးပြည့်ဖိုး
လျက် မိုးတခြမ်းပိုင်း တင်ကြမ်းမို့င်းသား မြန်တိုင်းမွှေ့။ သန်
လျက်ငွေယ် ပြောင်းဖြောပစ္စယ ဆွဲနှုန်းလှနှင့် အမရဇော် ရွှေဝါ
န်းတည် ပြည်သုံးပြည်ကို အောင်စည်းခြားထစ် ဖြော်ဖြေားရစ်

၍. ငါးနှစ်မစ် ဘိသိက်ခံလျက် အသမ္မီန်မွဲ တည်တွန်းစေဟု သောင်းနေကိန်းပြည့် အိုးထိန်းလှည့်သို့ ပွင့်မည့်ကမ္မာ ဌာပနာ သား မဟာပဋိမ ပိုက်မူလထက် ဝိယယရုံသီ မောက္ခန်းချီသည် စေတိတော်မြတ် စည်းခုံဓာတ်ကို နာဂတ်သာသနာ ပတ်လုံးကြော အောင် မဟာသခံယာ မဟာသီရိ ပါဋီစာအုပ် စည်သူချုပ်သား ပဟုဒ္ဓဗြိလို ဝိရှိဖြတ်အန္တတ် ဝက်မစွဲတ်ကို ရွှေတွဲတ်ရိပ်ပြီမဲ့ ဘုံနှစ်းအိမ် ဝယ် နှစ်ကြိမ်ပိုင်စား သုံးပါးကာလ ပျောဒီတ်ရသား ဒုတိယ တန်းခွန် တွင်းသင်းဝန်လျှင် မတ်ကျွန်တော်မျိုး၊ စာရင်းထိုး သည်။ နန်းရိုးရွှေစာ သံပိုင်းတည်း။ ။

ရွာဝေးသူကြီး ဦးနှု ဒုတိယနဝအေးဘွဲ့ခံ ဝက်မ စွဲတ်မြို့စား တွင်းသင်းတိုက်ဝန်မဟာသီရိစည်သူ အမတ်ရေးသားသော ကျောက်စာ မောက္ခန်း သမ္မားလက်ာကို ၁၂၆၂ - ခုနှစ်က ရောက်၍။ ရေးကူးခဲ့သည့်အတိုင်းဖြစ်သည်။

သဏ္ဌာန် ၁၁၈၆-ခု ကဆုန်လဆန်း ၅-ရက် နံနက် ၆-မောင်းခန့် အချိန် အရှေ့တောင်က လေရောမိုးပါ ပြင်းထန်စွာ လှာပြီးလျှင် တိုက်ခပ်သောကြောင့် ရွှေနှစ်းတော်ပြသာဒ်တော်ကြီး ဒုပိုကာကျိုးပြတ်၍။ ဇွဲတဝန်ဆောင်တော် ဒုတိယဘုံကို ဖောက်ပြီးလျှင် မြေသို့ကျသည်ကို ပညာယိုတို့က အပြည်ပြည် ထောင်သော မင်းတို့ ပျုပ်ဝပ်ကြိုးနံ့ရန်အကြောင်း ဆရာတော် သယ်ဗောတော်တို့ကလည်း ဘုံန်းတန်းကြီးရန် နိမိတ်လက္ခဏာ ဖြစ် သည်ဟု ယူရန်ယိုကြောင်း စာသွေ်းကြသည်။ ပညာယို စာဆို တော်တို့ကလည်း မင်းလာရတုများကို ဆက်သကြသည်။

ဝကမစ္တ်မြို့စား မဟာဓညသူနဝေးဆက်

ရတုပိုဒ်

၁။ ရွှေဘုန်းထက်ဖြာ သိန်းသချာတိ ရှိန်ဝါရွှေန်းပွင့် ဝန်း
ဝန်းတင့်သည် ကျွန်းနှင့် ကမ္မာ စက္ကဝါတွင် သည်သာရွှေဝ စံအ
ကဟု အေဝအေဝိန် ထောင်ကိန်းချိန်သည် ထွန်းထိန်လျှံလန်း
ဝေယန်နန်းကို လေယန္တရား မိုးစားဆောင်မြူး၊ အောင်ထင်
ကြူး၍၊ ခေါင်ဖူးရွှေထွေတ် ရှိပန်းညွှတ်က တွေတ်တွေတ်သံချို့
ပါရာဆိုသား အလိုညီစွာ ဆယ်ဒီသာတွင် တေဇောခေါင်ထိ ဥပရါ
ဟု ကုဒ္ခမာန်နှင့် ဉာဘာကြိမ်၍၊ အောင်ဌြိမ်မဂ်လာ မြေမျက်
နှာဝယ် စကြောမိုယ်းပွဲး ရှိုးရှုးရဲးသည်။ သဲးသဲးရောက်တော့မည်
ဘုရား။

၂။ စွဲချုံန်းစက်ဝါအေဝရာလည်း အေယျာဝှန်ထိန် သံကြီး
အိမ့်၍၊ စက်သိန့်လေးသောင်း ညောင်းညောင်းမြုည်တွေတ် ထုံလူ
ညွှတ်လျက် ဘုံထွေတ်ပဟိုရ် ထိုးလိုမင်းပြိုင် တရင်းဆိုင်သည် ရန်နိုင်
ဘုရား ထိုးသို့အာတွင် ဝိုးဝါးမမို့န် ဘုန်းတော်ရှိန်ကို အနိုင်း
မိုးမြေလုံးသို့ လေရေညီ၍၊ ရွှေထိအထွေတ် ညွှတ်လျက်ပြည်ထောင်
ကျွန်းလုံးဆောင်သား ကုန်းဘောင်ဌာန ဘေးလောင်းကတည့်
ရွှေဝသစ်နန်း ဘိုးတော် မင်းတို့ အောင်ခြင်း အောင်ဟိုတ်
အတိတ်ကောင်းခြီး အကြောင်းမှုလည်း ကြီးအံ့ ဘုန်းတော်
ကျော်အုံတရာ စက်ကမ္မာလည်း တက်ဖြာဖြီးကဲး မိုးလုံးပဲးသည်။
ရဲးရဲးပေါက်တော့မည်ဘုရား။

၃။ ဖွေနှစ်းဖက်ရာ လွန်သောအခါလည်း မဟာရာဇ် ကာလ
ရှည်ကြီး၊ ပြည်ထောင်ဦးဝယ် အောင်ဘူးမဂ်လာ ရေဂါတ္ထု
ရွှေသာလျှံလန်း ဘုံထွေတန်းလည်း ပုံသန်းရာကျ သည်ဌာန
ထက် ကံမကောဒီ တည်ရာရှိလျက် ကြဖိုယ်မည် ပွင့်လင်းစည်၍。
ရွှေပြည်မွှေ့။ သာသောဟူသို့ အောင်ဘူးမိနက် ဘုံစက်လျက်တွင်
ဘဝ်မိုးခေါင် ဘုန်းကျိုးဆောင်သား မာန်အောင်သီရိ မူဒ္ဒါ
ဘိဟု သိဒ္ဓိဇ္ဈာယုံး ပြဟ္မာသံဖြင့် နိုင်ငံပတ်ကုံး ကျွန်းလုံးကျေညာ
ပြည်တရားလည်း သည်သာအထွေတ ညွတ်၍။ ရွှေစက် ဆဆယ်
ဆက်မည် စည်အုံမစဲး ပြမ့်ပြမ့်သဲ့သည်။ ကဲးကဲးမောက်တော့
မည်ဘုရား။

ဤရတုပိုဒ်စုံကို ၁၂၆-ခုနှစ်က မန္တလေးမြို့တည် ပစ္စမ^၁
သရီယနာတင်မင်းတွေးကြီး လက်ထက်တော် စာတော်ဖတ်မင်း
ဦးအုံ စုံဆောင်းထားသော မူတော် ပုရပိုက်မှ ရေးကူးထားသည့်
ပုရပိုက်ယို တဆင့်ရေးကူးယူခဲ့သည့်အတိုင်းဖြစ်သည်။ မှတ်သား
လိုသူတို့ အကျိုးငှါ ထည့်သွင့်လိုက်ပါသတည်း။

၁၁၈၆-ခုနှစ် အာရုံလိပ်မြန်မာ ပဋိမစ်

အာရုံလိပ်များနှင့် စစ်ဖြစ်ပွားကြရာ မြန်မာက ထားသော
ခံတပ်များမှာ-

၁။ ကြေးမြင့်စိုင်တပ်။

၂။ ကမာရွတ်တပ်။ (သရက်ကုန်းရွာအနီး အနောက်ဖက်
တွင် ယိုမည်ထင်သည်။) ၄င်းကမာရွတ်သည် မြန်မာလို
ရတနာကန်ခေါ်သည်။

- ၃။ သိရှိတွေရကုန်းထိပ်တပ်။
- ၄။ ကျိုက်ကလိုတပ်။ (ဘုရားအရှေးဘက်) ယခုပိုင်ယာ
လက်ဌာနဖြစ်နေသည်။
- ၅။ မော်ပိတပ်။ (မြို့ရာဟူထောင့် မရမ်းတောနှီးက်ယိုသည်
မြေကတ္တိဖြစ်သည်။)
- ၆။ တာမွေတပ်။ (သင်းချိုင်းဖြစ်နေပြီ။)
- ၇။ လိုင်မြစ် ထန်းတပင်ဝတပ်။ (ယခု ကျွန်းကလေးမြစ်
ပေါက် ခေါ်ကြသည်။) လိုင်မြစ်နှင့်ရှင်း မြစ်ဝ အ^{၁၁}
နောက် သန်လျှက်၍ အစွန်းနှိုက် မြေကတ္တိ တပ်ယို
သည်။ ယခု ဆန်စက်ဆောက်ထားသည်။
- ၈။ ဒလဘက် ပိုင်တကူးဆိပ်တပ်။ (ရှင်းနေရာ စုစမ်းမရ။)
- ၉။ ထောက်ကြံ့ရှုကြီးကုန်းတပ်။ (ရွာနှင့်ခံဖြစ်နေသည်။)
- ၁၀။ ရန်ကင်းစံရာ မြစ်ဝတပ်။ (ညောင်တုန်းမြို့နယ်။)
- ၁၁။ လိုင်မြစ် ကွဲးကူးကင်းတပ်။ (ရွာယိုသည်။) နေရာစု
စမ်းမရ။
- ၁၂။ မြောင်တင်တပ်။ (ယခု မြောင်းတငါး ခေါ်သည်။ မြေ
ကတ္တိယိုသည်။)
- ၁၃။ ကုန်းတန်းကန်ပဲ့တပ်။ (ခံအိမ်ဖြစ်နေပြီ။)
- ၁၄။ ရန်ကုန်တပ်ခလေး။ (ပန်းဆိုးတန်း ကျောက်တံ့တား
အရပ်များ။)
- ၁၅။ ကျွန်းဦးကင်းတပ်။ (ကျွန်းဦးရွာယိုသည် ခတ္တိယမြစ်
မြောက်ဖက်ကမ်း။)

- ၁၆။ ကုန်းတန်း တံတားကြီးတပ်။ (ရွှေနာမည်သာ ယိုသည်
ပျက်၍၊ မီးရထားလမ်းဖောက်နေသည်။)
- ၁၇။ ပုဂ္ဂန်ထောင်တပ်။ (ယခု တပ်မြေခေါ်ကြသည်။)
- ၁၈။ အလိမ် အလည် တပ်။ (ယခု မြို့ကလေးကုန်း ခေါ်
သည်။)
- ၁၉။ လိုင်မြို့တပ်။ (မြို့ရှိုးကျိုးနှင့် ယိုသည်။)
- ၂၀။ အင်ပူမြို့တပ်။ (လျောင်တုန်းမြို့ပိုင် အင်းမရွာမြောက်
အနီးမှာယိုသည်။)
- ၂၁။ ကုက္ကိဝကင်းတပ်။ (လျောင်တုန်းနယ် ကျွန်း ထိပ်
အင့် ဖြစ်သည်။)
- ၂၂။ မရှိလာဒုန်တပ်။ (၁၂၄၂-ခုနှစ်က တပ်မြေကတုတ်နေ
ရာ တွေ့သေးသည်။ ယခု ဂေါက်ကလပ်ကွင်း ဖြစ်
နေပြီ။)

င်းတပ်များထားကြောင်း ရွှေးမှိုမော်ပီမြို့နေ၊ ဖိုးစံထွား၊
ဖိုးမျှော်ကြီး၊ ဖိုးအောင်မြတ်၊ သက်ကြီးတို့ အစဉ်အဆက်ပြော
ကြသည်ကို စုံစမ်းရသည်အတိုင်း ဖော်ပြသည်။

- ၁။ ჳဲသဘုံးမြို့စား မဟာဇေယသူမှာ ကျိုက်ကလို့ တပ်က
ခုခံရသည်။
- ၂။ လက်ပဲးဝင်းမှုး မင်းကြီး မဟာ မင်းလှဇေယသူမှာ
ကြေးမြင့်ဖိုင်တပ်ကို အုပ်ချုပ်ရသည်။
- ၃။ စားတော်ဝန် မင်းလှ မင်းခေါင်မှာ သို့ဂုဏ်ရကုန်း
တပ်ကို အုပ်ချုပ်ရသည်။

- ၄။ ဝန်ကြီး သတိုးမင်းကြီး မဟာမင်းခေါင်မှာ ရန်ကုန်
တပ်ကို အုပ်ချုပ်ရသည်။
- ၅။ မြို့လပ်ဝန် မင်းကြီးမဟာမင်းလှ မင်းခေါင်မှာ ပုစ္စန်
တောင်တပ်ကို အုပ်ချုပ်ရသည်။
- ၆။ အတွင်းဝန် မင်းကြီး မဟာ မင်းလှ ရာဇဗုဒ္ဓမှာ ရေ
ကြောင်းတပ်များကို အုပ်ချုပ်ရသည်။
- ၇။ မုတ္တမမြို့၊ သူကြီး သီရိသမန္တကျော်ခေါင်မှာ ကမာရွတ်
တပ်ကို အုပ်ချုပ်ရသည်။
- ၈။ ကျောက်ဆည်ဝန် မင်းရဲးကျော်ထင်မှာ မြင်းတပ်ကို
အုပ်ချုပ်ရသည်။
- ၉။ မဟာသီဝလမှာ မော်ပီမြို့တပ်ကို အုပ်ချုပ်ရသည်။
- ၁၀။ စို့လေးဆယ် ဒိုင်းဝန် နေမျိုးမင်းလှမင်းခေါင်ကျော်
မှာ မဂ်လာဒုန်တပ်ကို အုပ်ချုပ်ရသည်။
- ၁၁။ မြောက်အဝယ်ပိုလ် မင်းကျော် မဟာ မင်းခေါင်မှာ
ထောက်ကြံ့ရှုကြီး ကုန်းတပ်ကို အုပ်ချုပ်ရသည်။
- ၁၂။ စစ်ကဲး မင်းတင်ရွယ်သူကို တာမွှေတပ်ကို ဖြည့်သည်
(တလိုင်လို့ တာမွှေခေါ်သည်) မြန်မာလို့ တန်းတပင်
ခေါ်သည်။
- ၁၃။ တပ်မှူး နေမျိုးသိဒ္ဓသူ၊ နေမျိုး သိဒ္ဓကျော်တို့ကို ကန်
ပဲ့တပ်ကို ထပ်ဖြည့် အုပ်ချုပ်စေသည်။
- ၁၄။ သတိုးမင်းကြီး မဟာ မင်းခေါင်ကို ကျွန်းဦးသရက်
တပင် တပ်ကို အုပ်ချုပ်ရန် ပိုလ်မှူး ဝန်ကြီး သတိုး
သူမွှေမဟာပန္တလက စီမံချထားသည်။

၁၅။ အတွင်းဝန် မင်းကြီး သီရိမဟာနန္ဒသကြီးမှာ ပြည်မြို့၊
က အုပ်ချုပ်ရသည်။

၁၆။ မြို့ဝန် မင်းကြီး မဟာ မင်းကျော် အောင်းမား ဝန်
မဟာ မင်းလှ မင်းထင်တို့မှာ ပုသိန်မြို့က အုပ်ချုပ်ရ
သည်။

ဤကား မှတ်တမ်းစာရင်း လယ်ဝန် သံတော်ဆင့် ဦးထွန်း
အောင်ထံယို ပုရပိုက်မူမှတ်ဆင့် ရေးကူး မှတ်သားချက်ဖြစ်သည်။
ယင်းသည့် ဘွဲ့တံဆိပ်ရကြသော အရာယိုတို့၏ ငယ်မည်ကို စာ
ရင်းနှိုက် မပါချေ။

ငှါးစစ်အရေးတွင် ရန်ကုန်မြို့၊ သိမ်ဖြူတွင် မြန်မာနိုင် ဂေါ်ရာ
စစ်သည်တို့ ဆိုင်ပြိုင်တိုက်ကြရာ မြန်မာတို့ဘက်က အရေးသာခြင်း
ကြောင့် ရန်သူစစ်သည်တို့ ကျဆုံးဖန်များ၍။ ဆုတ်ခွာတော့
မည့်ဆဲးဆဲးမှာ မြန်မာစစ်သည် အမှုထမ်းတို့ များစွာ ရေမွတ်
သိပ် ပင်ပန်းခြင်းဖြစ်၍။ အားကုန်ခန်းနေရာ အုပ်ချုပ်သော ပိုလ်
များတို့က ရေပို့ လူဖြည့်မလွှတ်သည်အတွက် မြန်မာစစ်သည်တပ်
သားတို့က ငါတို့သည် ရန်သူတို့ လက်နက်နှင့်မသော။ ရေဝတ်လို့
သာ သေရကြလိမ့်မည် ဖြစ်ချေသည်။ နောက်နှုက် အုပ်ချုပ်သော
ပိုလ်များကို ထောက်လှမ်းရာ မမြင်သောကြောင့် မြန်မာစစ်သား
တို့သည် ရေဝတ်သိပ်ခြင်းကို မခံမရပ်နိုင်၍။ သိမ်ဖြူမှ ဆုတ်
ခွာလှာကြရသည် အချို့တပ်သားများ ရေဝတ်၍။ သေကြရသည်။
ဤအခါ ဂေါ်ရာစစ်သည်တို့ သိရှိတဲ့ရကုန်းကို ချဉ်းကပ် အခိုင်
အမာ ခုခံနိုင်ကြပေကြောင်းကို သိမှုသူတို့ အဆင့်ဆင့် ပြောပြ
ကြသော မှတ်သားချက် ဖြစ်သည်။

ဟံသာဝတီကြောင်း ချိတက်စေရန် ခန့်ထား တော်မူသည့် ဝန်ကြီးမင်းကြီးမင်းခေါင်ကျော်သည် အမှုတော်ကို ရိုးဖြောင့်စွာ မထမ်း၊ ကျေးဇူး သစ္စာတော်ကို မစောင့်၊ လက်နက်ကိုင် အမှုထမ်းတို့ကိုလည်း အကြောင်းသင့်သူ လူပယ်ကိုသာ အုပ်ချုပ်စိမ် စေသည့်အတွက် အရေးတော် မသာကြောင်းကို သိရသဖြင့် ငမ်းငယ်ကို ကွပ်မျက်စေဟူသော အမိန့်တော်မြတ်အရ ကွပ်မျက်လိုက်သည်။

ကွပ်မျက်ခြင်းခံရသော ဝန်ကြီး မင်းကြီး မင်းခေါင်ကျော်ကား ရန်ကုန်ဝန်ကြီး ဦးမိုင်းကလေးဟု ရွှေးက ခေါ်ဝေါ်ကြသည်။ မြန်မာလက်နက်ကိုင် စစ်သားများ သိမ်ဖြူတွင် စစ်ပြီးလျက်ရောက်နေရာ တစ်တရာ မထောက်မလျမ်းပဲး ကျိုက်ကလိုတပ်သို့ ဆုတ်ခွာနေသည့်အတွက် အကူအပန့် မရသောကြောင့် သိမ်ဖြူနှိုက် တိုက်ခိုက်ရေးတွင် မြန်မာစစ်သားများ ရောက်၍။ အသေ မခံနိုင်ခြင်းကြောင့် ဆုတ်ခွာရကြောင်း မှတ်တမ်းပုဂ္ဂိုလ်မှာ ယိုလေသည်။ ရွှေးမှုသက်ကြီးတို့ အဆင့်ဆင့် ပြောကြသည်ကိုလည်းကြားရလေသည်။

စစ်၏ အရေးအရာ အကြောင်းယိုသည်တို့ကို မင်းကြီး ဗုဒ္ဓလ ဥာဏ်မြင်သည့်အလျောက် စီရင်လိုသော ဆန္ဒများစွာယို့ ဌားသော်လည်း အင်းဝမြို့၊ ဘုရင်မင်းမြတ်အပါးတော်တွင် မင်းတို့ငါ်ပင်အဖြစ် ထမ်းယွှက်နေကြသော မှုံးမတ်တို့သည် ဒေသန္တရ ပဟုသုတ နည်းပါးသူတို့ ဖြစ်ကြသောကြောင့် အရေးကို မမြင်ကြပဲး လက်အောက် ခရိုင်ဝန်၊ မြို့ဝန်၊ မြို့သူကြီးတို့ သံတော်ဦး

တင်လွှာကို ကြည့်ပြီးလျှင် မည်ကဲ့သို့ စီမံရန် အမိန့်တော် ထုတ်
ပြန်ရန် သင့်ကြောင်းကို သံတော်ဦး တင်တော်မူလျှင် ဘုရင်မင်း
မြတ်က ကောင်းပြီ မိန့်ချက်အရ မင်းကြီးမဟာပန္တာ စစ်သူကြီး
ကို တက်လိုက် ဆုတ်လိုက် ရပ်လိုက်ဟု အမိန့်တော် အမျိုးမျိုး
ကိုနာခံ ထမ်းယွက်ရသောကြောင့် အရေးမပြီးချုန်လှန် ထားရ
သည်လည်း များချေသည်။ မြစ်ဝ ကျွန်းဆွယ် စသော ကြည်း
ကြောင်း ရေကြောင်းစသော စစ်လမ်းမကြီးတိုနှိုက် အချုပ်အ
အုပ်ထားသော ဗိုလ်များ တပ်များတို့သည် မီးဝေးချိတ် မှာကဲ့သို့
ဥာဏ်နှင့်တက္က စွမ်းရည်သတ္တိ မဖော်မပြုကြသဖြင့် အရေးမပြီး
သည်လည်း ယိုရချေသည်။ ဤအခါနှိုက် ဘုရင် မင်းမြတ်သည်
လည်း စိတ်တော် မကြည်မလင်သည့် အချိန်က များသောကြောင့်
နားမလည်သော များမတ်တို့ တင်ချက်ကို သဘောတူရချေ
သည်ဖြစ်ပေမည်။

သို့သော် ဘုန်းက ကြီးသောကြောင့် လောက သမုတိ နတ်
ဟုခေါ်ရသော ဘုရင်မင်းမြတ်ပင် ဖြစ်လင့်ကစား ဘဝကုသိုလ်
အဟုန် အစွမ်းကုန်သောအခါ ပညာယို များကောင်း မတ်ကောင်း
ပင် ဖြစ်သော်လည်း အလွှားလွှား အချော်ချော် စီမံတတ်သည်။ ကံ
ငယ်သည့် အခါ ရည်ရွယ်တိုင်း မပြီးချေ။ မိမ့်ရားခေါင်ကြီး အမိန့်
တော်က တမျိုး၊ စလင်းမင်းသားကြီး မောင်အိုက အမိန့်တမျိုး
ရှင်ဘုရင်က အမိန့်တမျိုးဖြစ်သောအခါမျိုး ကျရောက်လျက်ဖြစ်၍
ဓားနီးရာကို ခိုရသဖြင့် အသက်ဘေးကြောင့် ပညာရေး ကွယ်
ပျောက်ရချေသည်။

အိမ်ရွှေ့ဘုရား သာယာဝတီမြို့စား မင်းလည်း နောင်
တော်ဘုရင်ကို သနားတော်မူသည့်အတွက် နန်းတော်၏ ဖြစ်ပျက်

ပုဂ္ဂို အရေးမယူနှင့်သလောက် ဖြစ်သောကြာင့် မိမိပိုလ်များ
တပ်များတို့နှင့် သာယာဝတီမြို့က ရန်သူကို ခုခံရန် စံတော်မူလျက်
ထိုချေသည်။

ဤသည့်အခါတုန်းက မြန်မာလူကြီးတို့သည် ပွဲမကုလား
ကြီးဝင်သည့်အခါ ပွဲမကုလားကြီးတက်သည့်အခါ ပွဲမစစ်
ကြီးဖြစ်သည့်အခါဟု ပြောလေ့ပြောထဲထိုကြသည်။

မြန်မာမင်း အားလုံးတို့ ရန်ပိုစာချုပ်နှင့် ဖော်ပြသော
အချက် (၁၁)ချက်အနက်မှာ (၃)အချက်နှင့် မြန်မာမင်း ခန့်
ထားသော အရေးပိုင်အရာထိုတယောက် အခြေအရုံ လူ ၅၀
လက်နက်ကြီးယာအစုံနှင့် ကုမ္ပဏီဘူရင်မြို့တော်မှာနေစေ၊ ကုလား
ပြည်မှာနေသော မြန်မာမင်းတို့နေစရာကို အတော်အသင့် တိုက်
အိမ်ကို ဝယ်လိုလှောင် ဝယ်၍နေစေ၊ အသစ် တည်လုပ်လိုလှောင်
လည်း တည်လုပ်စေ။

၁၁-ချက်မှာ အိန္ဒိယတိုင်းကို အစိုးရသော ကုမ္ပဏီရှင်ဘူရင်
သည် ဝန်ခံ၍။ လက်မှုတ်တံဆိပ်ခတ်သော စာချုပ်ကို မြန်မာ
ဘူရင်လက်တော်ရောက် ပို့ရသည်ဟု စာချုပ်နှင့် ဖော်ပြသော
စကားကို ထောက်လျှင် ဤစဉ်က အားလုံးရ မဟုတ်သေး
အိန္ဒိယတိုင်း အစိုးရသော ကုမ္ပဏီရှင်ဘူရင်မှာ ဖြစ်သောကြာင့်
ယခုကာလခေါ်ဝေါ်ကြသော အခြားဘာသာစကား ဓရာဝတီ
ကုမ္ပဏီ ရှိုးကုမ္ပဏီ ဘလုပ်ကုမ္ပဏီ ဘုံဘေးမားကုမ္ပဏီ စသည်
တို့သည်ကား အစုစပ် လူဦးရေပေါင်းဖက် ဖွဲ့စည်းတည်ထောင်

ကြသည်ကို စွဲသဖိုင် ကုမ္ပဏီခေါ်ကြသည်ကို ထောက်လျှင် မြန်မာပြည် ပင့်မစစ်ပြောင့်မေးသော ရွှောပိုစာချုပ်နှိုက်ဆိုသော ကုမ္ပဏီဘုရင်သည် အစုစပ်ဘုရင်ဟု ခေါ်ဝေါ်လျှင်လည်း လွှဲးမည်မထင်ဖြစ်ပေ၏။

သတ္တရာ၏ ၁၁၈၆-ခု ပင့်မစစ်ဖြစ်ကြသည့်အခါ အဂ်လိုပ်မင်း အစိုးရတို့နှင့်မဟုတ် ကုမ္ပဏီဖွဲ့သော ဘုရင်နှင့်သာ တို့က်ခိုက်သည်ဟု မှတ်သားဖွယ်ဖြစ်သည်။

ပင့်မကုလားကြီးအဝင်မှာ ယေး-ပိတ်-ဒဝယ်-တန်သံ့ရဲ့နယ်များကို သိမ်းယူခြင်း ခံရသည်။ ဤအခါ ကုမ္ပဏီအစိုးရနှင့် ပိုင်သည့်နယ်အတွင်း နေထိုင် အသက်မွေးကြသော တလိုင်းမြန်မာများကို နှိုပ်စက်ညွှေ့ပန်းခြင်းကို အလျဉ်းမပြု အနေအထိုင်ချမ်းသာအောင် စောင့်ရှောက်ကြပေသည်ဟု သက်ကြီးတို့ အဆင့်ဆင့် ပြောကြလေ၏။

× × × × ×

တရားမ တရားသူကြီး ဦးအေးကို အတွင်းတော်သို့ ခေါ်တော်မူခြင်း

တရားမ တရားသူကြီး ဦးအေးသည် သူနှင့် ငယ်သူငယ်ချင်းဖြစ်ကြသော လွှဲတ်တော်ဝန်ကြီးများတို့၏။ ဗောင်းနားခြောင်းစသော အဆင်တန်ဆာမျိုးကို ဝတ်ဆင်လျက် တရားရုံးတော်ကို

တက်၍ တရားစိရင်ကြောင်းကို လွှတ်တော်ဝန်တို့က မင်းတရား
ကြီးသို့ ရွှေနားတော်ကြား သံတော်ဦးတင်ကြလေ၏။

မင်းတရားကြီးက တရားမ တရားသူကြီးကို ဟောင်းနားသွေး
အဆင်တန်းဆာများကို ဝတ်ဆင်လျက် အတွင်းတော်သို့ ဝင်ရန်
သံတော်ဆင့်သို့ အမိန့်ပေးသည့်အတိုင်း သံတော်ဆင့်က စာရေး
တော်ကြီးသို့ အမိန့်လာပေးအပ်သောကြောင့် တရားသူကြီးအိမ်
သို့ သွားရောက်အမိန့်တော်ကို ပေးပို့ရာ တရားသူကြီးက အေး
ကောင်းပါ စာရေးကြီး သို့သော နက်ဖြန်နံနက် ညီလာခံကို ငါ
ဝင်နိုင်မည်မထင် နေ့ J-ချက်တီးမှ ဝင်၍ ခစားနိုင်မည့် အ
ကြောင်းကိုသာ လျှောက်လိုက်ပေတော့ကွယ်ဟု မှာလိုက်သည့်
အတိုင်း မင်းတြားကြီးသို့ သံတော်ဦးတင်ရာ ကောင်းပါ မောင်
မင်း တာရှည်ဆွေးနွေးရန် ယိုသောကြောင့်ဖြစ်သည်။ သူ အချိန်
ပေးလိုက်သည်ကား အကောင်းဆုံးပဲး ဖြစ်ပေသည် ဟု မိန့်တော်
မူသည်။

ဟေ့-သံတော်ဆင့် သာယာဝတီမြို့၊ စံနေသော ညီတော်
အိမ်ရွှေ့မင်း ကျွန်းခန့်တော်မူသည်ကို နောင်တော်ကြားသိရ၍၊
အလွန် ဝမ်းမြောက်တော်မူကြောင်း ညီခင် အလိုယိုရာ သုံးရန်
ရိက္ခာမျိုးစုံ အသုံးအဆောင်များ ပို့လိုက်ကြောင်း။

စိတ်တော် ဆောင်ရာသို့ ကိုယ်မပါသည့်အခါ စိတ်တော်နှင့်
ကိုယ်အားယိုအောင် ဓာတ်ပေးစေလိုကြောင်းများကို ညီတော်
အိမ်ရွှေ့မင်းထံ အမှာစာနှင့် စေလွှတ်ပို့ရန် အမိန့်ပေးပြီးလှင်
အတွင်းတော်သို့ ဝင်လေ၏။

နောက်တနေ့ J-ချက်တီးအချိန် တရားသူကြီးဦးအေးသည်
တရားရုံးတော်မှ J-ချက်တီးသောအခါ နှုန်းတော်ကြီးအတွင်း

ဆောင်သို့ ဝင်တော်မူ၍၊ ဘယ်နေရာက ထိုင်ရမလဲးဟု ရှင်ဘုရင် ကို မေးလေ၏။

ဘုရင်။ ။ မောင်အေး- မေးမနေပါနဲ့ ငါနေရာ ချွန်လှပ်၍၊ နေလိုရာက နေပါကွုယ်။

အေး။ ။ ကောင်းပြီဆို၍၍၊ ရှင်ဘုရင်၏ ဝဲးဘက် မျက်စောင်း ထိုး သုံးတောင်ကွာက တင်ပလ္လာင်ခွေ၍၍၊ ထိုင်လေ၏။

ဘုရင်။ ။ တရားသူကြီးကို ကြည့်ပြီး ရယ်လျက် မောင်အေး သည် လွှတ်တော်ဝန်ကြီးများ အဆင်တန်းဆာကို ဘာဖြစ်လို့ ဝတ်ရတုန်း။

အေး။ ။ ဘာမှုဖြစ်လို့ မဟုတ်ပါ လွှတ်တော်ဝန်ကြီး ငမှု ငြော့ ငပူကြီးတို့ ဝတ်ဆင်ကြဒါနဲ့ ကောင်းလိမ့်မလားလို့ ကိုယ်လဲး သင်းတို့လို့ စိမ့်ပြုလုပ် ဝတ်ဆင်ပြီးတော့ ရုံးတက်စိရင် ရာ တခုတော့ထူးတယ်။

ဘုရင်။ ။ ဘာများထူးသလဲးကွဲ့။

အေး။ ။ သုကို ဝတ်ဆင်သွားယင် လမ်းသွားလမ်းလာတို့ ရှုံးကလို့ မသွားမလာတဲ့ဘူး၊ မြင်ကြယင် မြင်ရာက မြေကြီးပြား ပြားဝပ်နေကြဒါပဲး နောက်တော့ စဉ်းစားမိတယ်။

ဘုရင်။ ။ ဘယ်လို့ စဉ်းစားမိပြန်သလဲးကွဲ့။

အေး။ ။ အော်- လွှတ်တော်ဝန်ကြီးများတို့၏။ တန်းဆာ သည် စောက်ကျိုးနဲ့ လူကြောက်ပါကလားလို့ အောင်းမေ့ မိတယ်။

ဘုရင်။ ။ ကြံ့မှ ကြံ့ရလေ မောင်အေးနှယ်နော်- ဆို၍။
များစွာ ရယ်လေသည်။ မဟုတ်ဖူးကဲ့၊ မောင်အေးရဲ့ လွှတ်တော်
ဝန်ကြီးတို့ အဆင်တန်းဆာမျိုးကို လူတိုင်း ဝတ်ဆင်ရသည် မှတ်
သလားကဲ့။

အေး။ ။ နှီး-ဘယ်လိုလူများ ဝတ်ရသေးသလဲး။

ဘုရင်။ ။ လွှတ်တော်ဝန်ကြီးရာထူးကို ချီးမြှောက်မှ အမိန့်
တော်နှင့် ဝတ်ဆင်ရတယ်ကဲ့။

အေး။ ။ အော်- သည်အဆင်တန်းဆာမျိုးကို လွှတ်တော်
ဝန်ကြီးများမှ ဝတ်ရသည်ဆိုဒါ ရှင်ဘုရင်ပြောမှ သိရပေတယ်။
ငအေးကတော့ သည်လိုရာထူးအလိုက် ပိုင်းခြားဝတ်ဆင်ရသည်
ကို သတိမထားမိ။ မိမိသူငယ်ချင်း လွှတ်တော်ဝန်ကြီး ငမှို့
ငကြောဥ ငပြုကြီးတို့ တခါတရုံ ဝတ်ကြသည်ကို တွေ့ရဒါနဲ့
ငအေးလဲး မိမိသူငယ်ချင်းတို့လို့ ချုပ်လုပ်ပီးတော့ ဝတ်ဆင်ဒါ
ပါပဲး။

ဘုရင်။ ။ ဒါမျိုးဆိုဒါ ရာထူးအလိုက် အမိန့်တော်မြတ်ရမှ
ဝတ်ဆင်ကြရဒါ မောင်အေး။

အေး။ ။ ငအေးကတော့ ရှင်ဘုရင် အမိန့်ခံနေယင် ကြာလိမ့်
မယ်ထင်လို့ ပြီးလွှယ်စီးလွှယ် မိမိစာရိတ်နဲ့ အကုန်အကျခံ စီမံ
ပြီး ဝတ်ဆင်လိုက်တာပဲး။

ဘုရင်။ ။ မောင်အေး စာရိတ် ဘယ်မျက္နှုန်းတုန်းကဲ့။

အေး။ ။ စာရိတ် ဂု-ပိသာကျော်သေးတယ်။

ဘုရင်။ ။ စာရိတ်ငွေ ဂု ပိသာ ဖြစ်ယင် ငါက ဂု ပိသာ
ပေးမယ်။ လွှတ်တော်ဝန်ကြီးတို့ အဆင်တန်းဆာများကို နန်း

တော်မှာ ထားခဲ့ရမယ်ကွဲ့။ သူတို့ လွတ်တော်ဝန်ကြီးများ စိတ်ညီးနွမ်းရန်ဖြစ်တယ်ကွဲ့။

အေး။ ။ အောင်မယ် ရှင်ဘုရင်က သင်းတို့ကို အလေးဂရုပြုလိုက်လေ၊ ပေးပါ စာရိတ်ငွေ င့် ပိဿာ ကြံအဆင်တန်းဆာတော့ နန်းတော်သို့ မသွင်းဘူး မပြုတဲ့ပဲ့ဝတ်၍။ ရုံးတက်မယ်စုတ်တော့ မဝတ်ဖူး အသစ်လဲးထပ်ပီးတော့ မလုပ်ဖူး ဘာကြောင့်လဲဆိုတော့ ရှင်ဘုရင် စိတ်ဆိုးလိမ့်မယ်။

ဘုရင်။ ။ မောင်အေး ပြောမှုဖြင့် စောက်လွှဲးချည့်ပဲး ရွှေထုံးနှစ်းစဉ် စာတမ်း စာလာအတိုင်း အရာထမ်းအမှုထမ်း ဝန်ကြီးများကြီးတို့ ရာထူးအလျောက် ဝတ်ဆင်ကြရတယ်ကွဲ့။ မင်း ဆင်ယင် ဒါကို ငါက မကြည့်ချင်လို့ မဟုတ်ဖူး နည်းလမ်း မကျလို့ ငါပြောဒါကွဲ့။ သိရဲ့လား။

အေး။ ။ ဒါဖြင့်လဲး ပီးလဲးပီးရော့ပေါ့။ ငအေးမတော့ ဝတ်ဆင်လျက်ဖြစ်နေပြီ ချွတ်လို့ လဲးမထားနိုင်ဘူး မစုတ်မချင်း အမြဲးဝတ်ပီးတော့ ရုံးတက်ရအုန်းမယ်။

ဘုရင်။ ။ အေးကွယ် မင်းသဘော ယိုသလိုပါပဲး မင်းနဲ့ ငါနဲ့ပြောကြဒါလဲး ပိုလ်ရှုခံဖြစ်၍။ သိကုန်ကြပါပြီ တော်ပါတော့ကွဲ့။

× × ×

အိမ်ရွှေ့မင်း

ဘုရင်။ ။ သာယာဝတီမြို့စား ညီတော် အိမ်ရွှေ့မင်းကျွန်းခန့်တော်မူကြောင်း သိရသောကြောင့် စိတ်တော် အေးပေပြီ မောင်အေး ဘယ်လိုများ သတင်းရပါသလဲး။

အေး။ ။ အိမ်ရွှေဘုရား သာယာဝတီမြို့နှီးက တလခန့်မမာ
တော်မူကြောင်း ကြေားရပါသည်။ ယခု ကျွန်းခန့်တော်မူနေပြီဟု
သတင်းကောင်း ရဒါပါပဲး။

ဘုရင်။ ။ စစ်အရေးကိစ္စလဲး ပြီးငြိမ်းသွားသဖြင့် ညီခင်ကို
မြို့တော်သို့ ဆန်တက်လှာရန် ခေါ်တော်မူမှ တော်မယ်ကွဲ့။

အေး။ ။ ခေါ်တော်မူပေမဲ့ အကြောင်းရှာပီးတော့ အိမ်
ရွှေဘုရားနေမှာပဲး ရုတ်တရက် မြို့တော်သို့ လာမည်မထင်ပါ။

ဘုရင်။ ။ ဘာကြောင့်တုန်းကွဲ့ မောင်အေးရဲ့။

အေး။ ။ မြို့တော်မှာ အိမ်ရွှေဘုရား စံတော်မူရဒါ နား၊
မျက်စီ ဆင်းရဲးခြင်းဖြစ်၍။ မိမိစားရာမြို့တွင် အေးအေးနေဒါနဲ့
တူတယ်၊ ညီနဲ့အစ်ကို နားချင်းမဆက်နိုင်တဲ့အတွက် ဝေးဝေးခွာ
နေဒါနဲ့ တူတယ်။

ဘုရင်။ ။ ဘာများညီခင် နှစ်းတော်မှာ နား-မျက်စီ မသင့်
ဒါများ ယိုပါသလဲး မောင်အေးရယ်။

အေး။ ။ မြတ်စွာဘုရားက ရာဇ်တောဝါလို့ ဟောထားရာ
ယခုတော့ မိဖုရားတောဝါ ဖြစ်မှာကို ငအေးတို့က အင်မတန်
ရှောင်နေရပါတယ်။

ဘုရင်။ ။ မောင်အေး အခု နေ့ညီလာခံစဲးသွားပါကွဲ့ မင်းနဲ့
ငါနဲ့ J-ယောက်ထဲးပါ အပြစ် မဖြစ်ရပါ မင်းသို့ ဒါပြောပြ
ဘာကွဲ့။

အေး။ ။ သိဒါ ပြောရမှာဖြင့် နှစ်းတော်မှာ အနောက်က
နေထွက်နေဒါပဲး။

ခြိုဟ်က စလင်းခြိုဟ်၊ အခြံအရုံက မြောက်ဒဝယ်ခြိုဟ် သံ
ဆင့် ငရေးခြိုဟ် သည့်ပြင်က အလိုပါခြိုဟ်တေ များတယ်၊ ငအေး
တို့မှာ ဘယ်မှ မဆန့်ကျင်အောင် တရားသူကြီး ပိုပို (ကာကာ
လောကန) နည်းဥပဒေသကို ကြည့်လို့ နေရပါတယ်။

ဘုရင်။ ॥ ညီခင်သည် ငါကိုတော့ အဖကဲ့သို့ ရှိသေလေးမြတ်
လျက် ဖြစ်သောကြောင့် မကောင်းသောစိတ် မည်သည့် အခါမှ
မကြံကြောင်းကို ငါယုံကြည်တော်မူပြီးကဲ့။ မောင်အေးရဲ့။

အေး။ ॥ အိမ်ရွှေဘုရားက နောင်တော်ကို မနောကံမျှ ပြစ်
မှားသို့ကို မကြံကြောင်း၊ ငအေးလဲး သံသောကြောင့် သစ္စာပြု
ထံပါရဲ့ အိမ်ရွှေအရာကို လို၍။ ကြံစည်သော သူတို့ရန်က ယိုနေ
ကြောင်းပါ။

ဘုရင်။ ॥ သင်းတို့ ကြံတိုင်း ဖြစ်နိုင်ဘမလား သတ်ပစ်ယင်
သေရမဲ့ အကောင်တေဘာကဲ့။ မောင်အေးရဲ့ ညီခင်မှာ မစိုးရိမ်
သင့်သည်ကို စိုးရိတ်နေရာဒါကို ငါအုံဉာဏ် မောင်အေးရဲ့၊
သူလဲး တိုင်းပြည်ကို တဝက်ပိုင်သော မင်းပဲးကဲ့။ အပြစ်ယိုယင်
သတ်ပစ်နိုင်တဲ့ အာဏာ တန်းခိုးနဲ့ ပါကဲ့။

အေး။ ॥ ရှင်ဘုရင် ပြောဒါက တယ်လွယ်တယ် ခက်ထာ
တော့ ရှင်ဘုရင်မသိ အနောက်က နေထွက်နေပါတယ်လို့ ပြော
ဒါ နားမလယ်ဘူးလား ဖွင့်ပြောရယင် ပေါက်ကြားသွားမှုဖွင့်
ရှင်ဘုရင်ကြောင့် ငအေး အသက်တို့ရလိမ့်မယ်။

ဘုရင်။ ॥ အေး လက္ခာယ် မိန့်ကို ပြောဒါ ငါသိပါရဲ့ ဒါတေ
အရေးစိုက်စရာ ဘာယိုသလဲးကဲ့။

အေး။ ။ အရေးသာ စိုက်စရာ မယိုတယ် ရှင်ဘူရင်က အရေးစိုက်တော်မူလို့ မိဖုရားခေါင်ကြီး တင်ထားတယ်မဟုတ်လား။ သည့်ထက်တော့ မစိုက်နိုင်ဘူး အလွန်ဆုံးပဲးမဟုတ်လား။

ဘူရင်။ ။ အေးကွုယ် အရေးစိုက်မိလို့ မိဖုရားခေါင်ကြီး တင်မြောက် ထားပေမဲ့ ငါ့ညီတော်ကိုတော့ သင်းတို့ကြီးတိုင်း မဖြစ်ရပါဘူး ရွှေမြို့တော်သို့လာရန် ခေါ်ရအုန်းမယ်ကွဲ့ မင်းလဲး သိသမျှကို ငါသိရပါစေကွဲ့။

အေး။ ။ ခေါ်လို့ လှာယင် ကောင်းပါရဲ့ အတွင်းတော်နေ့ ညျဉ်ခစားကြရဒါက ငလန်း၊ ငဖုန်း၊ ငတိုး၊ ငမင်းတို့ကိုလဲး ရ ဒါခေါ်ပီးစုံစမ်းယင် နဲ့နဲ့တော့ ရိပ်မိရန်ပေါ်စရာယိုကောင်းရဲ့။

ဘူရင်။ ။ မင်းပြောဒါ ဟုတ်တယ် သူတို့ စာဆိုတော်များ ဖြစ်ကြတယ် တခါတော့ ခေါ်ပီးတော့ အပျင်းဖြေရင်းပေါ့ကွုယ် မင်းလဲး ငါအခေါ်ကို မစောင့်ပါနဲ့ အကြောင်းယိုယင် ဝင်ဒါ ပေါ့ကွဲ့။

အေး။ ။ ရှင်ဘူရင် ပြောဒါက ပစ်ကတွက်ထာမို့ တယ် လွယ်တယ်။ ငအေးတို့မှာ အန္တရာယ်ကို များစွာ ကြည့်ရဒါနော်၊ တခါဝင်ပြန် ရှင်ဘူရင် မိဖုရားခေါ်လို့ သွားနေတယ်၊ တခါဝင်ပြန် ရှင်ဘူရင် စိတ်တော် မကျန်းမမာဖြစ်နေတယ်၊ အဲးသည်လို့ ကြံပြန်တော့ တယ်စိတ်ပင်ပန်းတယ်။

ဘူရင်။ ။ အေးကွုယ် မင်းပြောဒါလဲး ဟုတ်ပါရဲ့ ချိန်းလို့ မထားသမျှတော့ အကြောင်းညီနိုင်မယ် မဟုတ်ဖူးပေါ့။ သို့သော် ညနေ ၄-ချက်တီးအချိန် တောင်ဥယျာဉ် ရေကြည့်နှုန်းတော်သို့ အလည်အပတ် လာနိုင်ယင် တွေ့ကြရောပေါ့ကွုယ်။

အေး။ ။ ဒါမှာတော့။ (ထွက်ဝင် သွားလား၊ မင်းတံခါး
သို့၊ မှန်းထားပိုင်သာ အခွင့်ရလည်း၊ ကာလဆေးမေး၊ အရေးယ
င်၊ ရှုဆင်ခြင်လျက်)ဟု ဝိဇ္ဇာပို့နှိုက် ဆိုထားသည် အတိုင်း
လိုက်နာရပါမည့်အကြောင်း။

ဘုရင်။ ॥ အဲးဒါ တွင်းသင်းဝန်ကြီး ညီးညိုစီရင်တဲ့ ပျို့က
မဟုတ်လား။

အေး။ ဟုတ်ပါတယ် ဝိဇ္ဇာပို့ကို သည် မင်းကြီး တပါး
သာ စီရင်တယ်လို့ မှတ်ထားဒါပါပဲး။ တွင်းသင်းမင်းကြီး စီရင်
ထားဒါ ဝေသွန်ရာပို့၊ ဇနကပို့၊ ဝိဇ္ဇာပို့၊ ငှင်းပို့၊ ၃-စောင်
ကိုတော့ အတော်ပဲး ကြည့်ရှမ်တယ်။ ဘလ္လာတိယပို့ကို တယ်
မကြည့်ရသေးဘူး။

ဘုရင်။ ။ ဘလ္လာတိယပို့တော့ တို့ကို ရည်သန်စီရင်တဲ့ပို့ကွဲ့! ဂင်းပို့ကို မိဖုရားကြီး နှစ်သက်တော်မူခြင်းကြောင့် ဆရာကြီးကို ခေါ်တော်မူ၍၏ နှီးသားဖျာပေါ်တွင် ငွေများကို ဖြန့်ကြုံထားရာ ဆရာကြီးလိုသလောက် ကျိုးယူစေ မိန့်ချက်အရ တွင်းသင်းဝန်ကြီး ကျိုးပီးတော့ ယူရတဲ့ ငွေများကို သားမယားကို မပေးမကမ်းပဲး ပညာကို အချိုးအမြှာက် ခံရသည်။ အကျိုးယိုအောင် အတိ မောင်းထောင်ကြီးရွာ အရှေ့၊ ရေကန်ကြီးတူးဖော်၍၏ ကုသိုလ် လုပ်ထားကြောင်း။ ကန်အမည်ကို (ဘလ္လာတိယ)ကန်ဟု မှည့်ကြောင်း သံတော်ဦးတင်လွှာ ဆက်သကွဲ့။ ဤအကြောင်းကို မောင်းထောင်ရွာနေ မင်းကြီးတူးပေါ်ဆယ်ပြာသည်။

မှတ်ချက်

၁၁၅၂-ခု တပိုဘွဲ့ လဆန်း ၈-ရက် ဗုဒ္ဓဟူးနေ့
တွင် ဝိဇ္ဇာပို့ကို စီရင်၍ ပြီးကြောင်း။ နောက် အိမ်ရွှေ
မိဖုရား- သီရိ တိလောက မဟာဘဒ္ဒိ သုရတနာဒေဝါ
တိုက်တွန်းချက်အရ ဘလ္လာတိယပို့ကို ရေးသားသည်ဟု
ငှုံးပို့နိုင်မှုတွင် ဆိုသည်။

အိမ်ရွှေ စည်းစိမ်အခါ အိမ်ရွှေမိဖုရား ဘုရင်မင်း
မြတ် စည်းစိမ်အခါ မိဖုရားကြီး မိဖုရားခေါင်ကြီးဟူ
သောအသုံးကို သုံးမြှုံးဖြစ်ကြသည်။

အေး။ ။ ကောင်းပါပေတယ်။ ပညာယိုသော ပုဂ္ဂိုလ်များ
အသုံးပြုထားပုံသည် နည်းယူစရာဖြစ်ပါပေတယ်။ ခုမှုပဲး မောင်း
ထောင် ဘလ္လာတိယ ရေကန်၏ အဓိပ္ပာယ် ရှင်းလင်းပေတယ်။
နောက်ဆုံးမတော့ ရှင်ဘုရင် လင်မယား စိတ်ဆုံးနေကြဖို့ စိတ်
ပြောအောင် ရေးသားဆက်သွင်းတဲ့ ပို့အတွက် ဆုတော်ငွေကို
(ရှင်ဘုရင်မက) ဖျာနှင့် ထည့်ပေး၍။ ရသော ငွေကို ထာဝရ
ကုသိုလ်ဖြစ် ရေကန်ကြီး တူးဖော် ပြုလုပ်ထားတဲ့အပြင် ဥဒါန်း
မကျေ တည်ယိုစေရန် ဘလ္လာတိယ ရေကန်ဟု အမည်သမှတ်ထား
ခြင်းသည် များများကြီး အဖိုးတန်ပါပေတယ်။ ၁အေးတို့လဲး
သို့လို ရှင်ဘုရင်က ပညာအတွက် ချီးမြောက်တော်မူသည်ကို ခံရ
ပါက တွင်းသင်းဝန်ကြီးလို နာမည်ထင်ယူးအောင် လုပ်ချင်ပါ
ဘိတော့။

ဘုရင်။ ။ မင်းပြောယင် သည်လိုချည့်ပဲး ရှင်ဘုရင် လင် မယားလေး ဘာလေး ရှင်ဘုရင်မလေးနဲ့ ပြောတတ်ပါပေါ်ကွယ်။ ငါတို့ကို မင်းဒီလိုပြောဆိုနေရယင် ကိစ္စတုန်းပိုးဟု မထင်နဲ့အုန်း သံသရာရေးက လိုသေးသည်ကွဲ့။

အေး။ ။ သံသရာရေး ဘယ်လောက်ကျယ်တယ်ဆိုဒါအေး သိပါရဲ့ ရှင်ဘုရင်နဲ့ မိဖုရားကို မလေးမခန့် ပြောခြင်းကြောင့် သံသရာနှိုက် နစ်များလိမ့်မယ်လို့ ငအေးမထင် ငယ်သူငယ်ချင်း ကျောင်းနေဘက်ဖြစ်တော့ နှုတ်တက် နှုတ်လွှယ်ဖြစ်နေတော့ ပြင် လို့ကို မရနိုင်ဘူး၊ လောကရေး တမလွန်ရေး ဘေးဖြစ်မည်မ ထင်။ ယဉ်ယဉ်ကျေးကျေး ပြောဘို့ကို ကြံစည်ပါရဲ့ ဆားမခတ် တဲ့ဟင်းကဲ့သို့ ပေါ့တော့တော့ ဖြစ်နေတယ်။ ငယ်ငယ်က အတိုင်း ပြောရမှပဲး လေးလေးပင်ပင် ယိုသောကြောင့် ၁-၃ ဖြစ်တဲ့ အ တိုင်း ငအေးမှာ စွဲးနေပကောလေ။

ဘုရင်။ ။ အေးပါကွယ် မင်းသဘောအတိုင်း ပါပဲး စကား ကျွန်းနေဖို့ ဆက်ရေး၊ တွင်းသင်းဝန်ကြီး မယိုနောက် ရွာဝေးသူ ကြီး ဦးနှလဲး မည့်ဘူးကွဲ့။ တွင်းသင်းဝန်ကြီး၏နောက် ဖြစ်ပေ တယ်။ သို့မို့ကြောင့် ဦးနှကိုလဲး တွင်းသင်းဝန်ကြီး ဦးညီအတိုင်း အမည် ဘွဲ့ထူးများ ချီးမြှင့်တဲ့အပြင် ဝက်မစွတ်မြို့ကို အစားကံ ကျွေးပေးသနားတော်မူထားတယ်။

အေး။ ။ ဝက်မစွတ် မြို့စားပေတဲ့ တွင်းသင်း မင်းကြီး နောက်လိုက်မို့သာ မော်ကွန်းရေး ကျောက်စာရေး ဆုတောင်း

စာရေး ရတုပိုဒ်စုံရေးမတော့ ဝက်မစွတ်ပြင် မယိုဟု ငအေးက ထင်တယ်၊ ရကန်ဆုံး ရွှေတိုက်စိုးသည် အဘိဓာန် အကြော်ဗုံး ပဟုသုတ အများဆုံးပဲးဟု ငအေးက ထင်တယ်။ စလင်းမောင် တလုပ်ဆိုတဲ့ ငွေတောင် မွှန်မ်း ရကန်ကို ကြည့်ရပြန်တော့ မောင်တိုးကိုပဲး ချိတ်သလိုလို အပလီ အခရာတွေ ပရီယာယ်တွေ များဒါကို မှတ်ရပါပေတယ်။ စာဆို မောင်အီကတော့ ငွေတောင် နဲ့ မွှန်မ်းကို သဘောကျလို့ထင်ရဲ့ တယ်အဆိုသန့်ပါပေတယ်။ မောင်ဖုန်းကရာမကို နှစ်သက်သည်နှင့်တူ၏။ အဆိုသန့်ပါပေတယ် စာဆို မောင်လန်းကတော့ မောင်တိုးရကန်ကို လိုက်ပီးတော့ ဖျက်ထာ တမျိုးပျော်ရွှင်စရာ ဖတ်လို့က ကောင်းပါ ဘီသနဲ့ အဆုံးမယိုဘူး တပိုင်းတစဖြစ်နေတယ်။

ဘုရင်။ ။ အဲး မင်းပြောပြတဲ့ မောင်လန်း ရကန်ပျက်ကို ငါမကြည့်ရဘူးပေ မင်းရလျှင် တဆိတ် ဆိုပြစ်မ်းကွယ်။

အေး။ ။ ကောင်းကောင်း မရပါဘူး တပိုင်း တစလောက် သာ မှတ်မိပါတော့တယ် မူလရေးပြီး စာကိုယ်ပါ ပုံရပိုက်အမှတ် အသားကို စုံစမ်းရာမရ၊ လန်းရေးသာ ရကန်မပေါ်ရဟု အမိန့် တော်ကြီး ထုတ်ထားတော့ ရာဇ်တ်တော် ကြောက်ကြသဖြင့် မူတင်မထားပဲ့ကြဖြစ်သည်။ ကိုယ်ကြိုက်ထာ ကိုကျက် သူကြိုက် ထာသူကျက် ဆိုဒါလို တပိုင်းတစရကြသူသာ များပါသည်။ ရွတ် ဆိုချင်သော်လဲး ရွှေနားတော် ကြားမည်ကို ကြောက်ကြရသဖြင့် မလေ့ကျက်ရတော့ ပျောက်သလို ဖြစ်နေပါကြောင်းပါ။

ဘုရင်။ ။ အေးကွယ် မင်းပြောပြဒါ ဟုတ်ပါတယ်။ မင်းရဒါ လောက် ဆိုပြစ်မ်းပါကွယ်။ တို့ J ယောက်ထဲး အပျင်းပြေပေါ့ မောင်လန်းဉာဏ်သွားပဲကို သိလိုပါတယ်။

အေး။ ။ သူ ဥာဏ်သွားပုံက တမျိုး မဟုတ် ထာတေ
ယှဉ်စပ်ထာပဲး ရယ်လဲးရယ်စရာပဲး။ နားထောင်ချင်လို့ရှိမင့်
အသုံးတော် ခံရပါတော့ ရွှေနားဆင်တော်မူပါမည့်အကြောင်း
မှတ်မိသမျှကို ဆိုပြရပါတော့မယ်။

ဒိမ်ရွှေမင်းကြီး သံတော်ဆင့် စာဆိုတော် ဦးလန်း ရကန်ပျက်

၁။ ဧရာဝတီ ဥာဏ်သပ္ပါယ်အူ မားမားကြီးထူတော့မည်။
မွှေ့သပြေ ရေမြေတောတောင် ကုန်အောင်စွဲ အစုစု ပန်းပွဲ
ခေါင်းစဉ်၍။ ဆင့်ရလျှင် ပင်မြင့်သရင် ဂမုန်းအင်ခွာညီ၍ နံချို့
ချယား စကားအီမိဒန်း အနန်းမြင့်ပျပ် လေပြဖြူ။ လေပြနဲ့ သရဖို့
ကြက်ရှုန်း ဂမုန်းနှင့်ပွဲ ပင်မင့်အောင် သည်သာ ပြတော့မည်
ယိုသမျှပန်းစု လူအကြိုက်ဆုံး ကုံးဖွဲ့စီမံ ပန်းတံ့ ပန်းထီး အသီး
သီးနှင့် နည်းအဝေး မွေးနှင့်ကြက်တည်း မြှေအခက်မြှော ရွှေက်သန္တာ
နှင့် နီလာအဆင်း ပုံမယွင်းဘူး ပင်မင်းလက်ခုပ် သူလှာလျှင်
ဆုတ်ကြရော့ အပုံတော်တက္ကာ့ပရေး ကတိုးမှုပြေးရသည်။ မွေးနှင့်
သမျှ ရောက်ကုန်ကြသော်လည်း လမ်းမှန်ရာကျ ကြိုင်သာစေ။

၂။ ရုံးတဥာဏ် သည်ရကန်တွင် မှင်တန်ဝေဖား နားတ
ဖက်ဖြတ် လုံးရပ်တင့်တယ် မြင်းမတွေအလယ်မှာ ညာဘယ်ကွေ့
ဝိုက် မြင်းသီးကြီးလိုက်သည့်နှယ် တိုက်ရှိက်ကုန်စင် ဥာဏ်နိဒါန်း
ဆင်လိုက်မည် သဘင်ရွှေပွဲးနေတို့။

၃။ အောင်ရေယာတည် ရွှေပြည်အမရ ပူရအုပ်ဆောင်း
တသောင်းမှန်ပုံ ချက်ချာတွင်။

၄။ သုံးဆယ်ခုနှစ်ရပ် သိချင်းတတ်တို့ တတ်မှတ်ထိုကြီ ဖွဲ့ဆို
ပြီမို့ မအိုစတောင်း အကောင်းတွေကောင်းရာမှာ အကောင်း
ပမာန သည်လောကတွင် ကောင်းသမျှအကောင်း မိန်းမကောင်း
ကောင်းသည့်နှယ် ညာက်လောင်းညာက်စွက် သောတာရုံ ကွဲက်
တည့်အောင် မန်ကျည်းရွှေက်သတ် စာကွဲနှုန်းချာစပ်လိုက်မည် ညာက်
တတ်သူသဘောမှာ ထောင်ကြောငြှုမှုအောင် ရှင်စိမ့်။

၅။ လောကုပမာ သည်သာခဏ အင်တန်ရုံ ပြပြီးလျှင်
ယုဒ္ဓယန်း နောင်မြန်းမည့်တေဇ မင်းရာမနှင့် မင်းလက္ခဏာတို့
အကြောင်းမှာ။

၆။ ရွှေဂူသခံမ်း ကျောင်းကူးနှုံးက ညာက်ဆန်းသည့်
သမင် နာနာရုပ် ဆင်ရာတွင် သပြောပင်စခန်းမှာ မြင်းဖမ်းသည့်
အဟန်နှင့် မင်းကျို့ရှစ်သား သထုံးမှားကို ရွှေမြားတော်နှင့် ခွင့်း
လိုက်သည်။ လ-ကွဲ့်းလောက် ကျယ်လေရာ၏။

၇။ ကယ်ပါ-ယူပါ ထိုဒဏ်ရာနှင့် နာကျင်သမှု အကြောင်း
စုကို ဟနုမံက သိလေသော်။

၈။ သိုးတော်မြတ် ဒွေးနော်နတ်နှင့် လက်ထပ်စံစား ပေး
ထိမ်းမြားမည်လို့ စကားကြိုသို့ဝင့်၏။

၉။ မဆင်မပြင် ငွေတောင်ခွင်မှာ ရုပ်သွေ်ရှုအီ နတ်နှင့်ဆီ
ငယ် ကူရန္တသီ နဂါးမ ကယ်ပါ-ယူပါ တစာစာနှင့် နှစ်ဖြာ ရွှေ
သား C-သားများကို ပုံမ်းကားညှစ်တေ ဆောင်ယူလေ၍ သထုံး
ပြည်သို့ ကျသော်။

၁၀။ မင်းများထွက်ချာ နော်ရထာက ငါစစ်မေးမည်ဟု
ရွှေလေးတော်နှင့် ယွယ်ရာတွင်။

၁၁။ သမင်မဟုတ် ကုလားအုပ်မို့ လည်ဂုဏ်ကို ထိသော
ကြောင့် C-ပိဿာညီးမှာ ခွေးရူးကိုက်အနာနှင့် ခန္ဓာပြောင်း၍၊
ဖလောင်းဖြစ်သည်ပင်တည်း။

၁၂။ ပဋိနှစ်းရှင် ဘုန်းအင်မိုးရှိ တန်ခိုးချိသည် ဖွံ့ဖြိုးပတိ
မင်းမှာလည်း။

၁၃။ မယားကိုရောင်း၊ သားကိုရောင်းနှင့် ပစ်တောင်း ထမ်း
ကာ ပလိုပ်ရွာတွင် ပျောဘာညိုးလျှော် နေဝန်းပေါ်လောက်တွင်
ကျွန်ုတ်ပင် တွေ့လိုက်ပါ၏။

၁၄။ ငံသက္ကမ္မာ လောင်းနှစ်းလျာမှာ မသာစိတ်နောက်
မယ်သီတာပျောက်နှင့်၍၊ ကသောက်ကရောက် ယိုတုန်းတွင်။

၁၅။ ရိုးမာ ကြိမ်စကြောနှင့် အာလာယက္ခ ဘီလူးမကို ပေး
ရလိမ့်မည် ပုံတစည်ကို ချည်၍။ နောက်ပြန် ရင်ကို လှန်ပြီးလျှင်
အင်မတန် ချုပ်သောကြောင့် ပဋိလောဟီ ကြေးစန္ဒိသည် ရင်ဆီမှာ
နာလှ၍။ သီတာကို အပ်ပါမည်ဆိုသော်။

၁၆။ ကပိုကရို ယဉ်ဟန်တော်ပိုလှသည့် ဟိုသန်လျှင်သူ မယ်
နွဲမြဲဗို့ ယူမည်ခကာ မကြာရဘူး ကနေ့ညာပင် ကူးတော့မည်။

၁၇။ သမုဒ္ဒရာ မြှစ်ဇရာကို ဘာမျှမထား ငါတကားဟု ဖွား
ဘက်တော် ငတွေ့နှင့် ရွှေကိုယ်တော်ကူလိုက်သည်။ စူးစူးပင်
ရောက်လေရာ၏။

၁၈။ မကြာမကြည် လောင်းဘုန်းစည်လည်း ပြည်သန်လျှင် သူ အူနည့်တွား သားတယောက်မိ ရှင်မွေ့နွမ်းယိုသည်ဟု ရောက်ရာ ရောက်မိ နှင်လေသာ်။

၁၉။ နတ်ပုဂ္ဂါက မြင်းမြီးစမှာ ပါရလေဟန် မတန်မရာ ကိန္ဒာကြောင်း မြို့များကိန်းက ကြို့ပင်ခွဲမှာ C-ခယနှင့် ဒုသ သိုးခေါင် ညီနောင်နှစ်ယောက် မယ်ဂ္မိပျောက်နှင့်၍၊ တောလုံးနောက်မှာ ဟစ်အော်သည်။

၂၀။ တေဇ်တောက်ပ မင်းကုသမှာ ကေလာသခန်းကြို့မိပိုက်တန်းများမှာ ယောင်ရမ်းဆို၍၍၊ မယ်နွမ်းကိုတွေ့အောင်လို့ နောက်ရွှေ့တိုးဝင် တောမှုံးရုံးမှာ ဘီလူးကို ဖမ်းမည်လို့ ရွှေကျောက်တန်းဆယ်ပ မောင်။

၂၁။ ပြည်ဘူရင်မှာ ဒွေးနော်ရှင်သီတာကြာင့် မျက်နှာချိချိနှင့် သုကိုယ်ကိုရမ်း ဂိုရိဒသ လက်ာသနှင်း သို့ယ်ဝိုင်းမှာ လည်း ခံတွင်းဆယ်ပေါက် တစွေတွေချောက်သည့်နှယ် များကို တော်တွေ့၊ ရသေ့ရှုပ်ဆောင် လုံထောင်၍၍၊ အထား မင်းသားကို ထိုးမိသည်။

၂၂။ ကေသာသီရိအသေ ဝေသုန္တရာတောထက် ငှါက်ကြီးသည့် ကော်ကန့် သုဓရန့် အရိန္ဒမကုံမှာ အမရ မင်းနန္ဒာ ငမိုးရိတ်မိကျောင်းနှင့် ဇောင်းကလော ကန်ရိုးမှာ ငါးခိုးမဲ့အလာ မင်းဝဏ္ဏဟံသာမှာ မြင်းဝေလာတကောင်နှင့် မော်ရုံတော အဝင်ကသမင်ကိုဖမ်း။

၂၃။ ယခုကာလ စာဆိုကြသည်မှာ ရာမငြေတောင် ပေါင်မြောင်ယောယူမွဲပတိရှင်မွေ့လို-ရှင်မွေ့လွန်း ကျွန်းသံလျှင်သူ

စစ်ကူငှက်ကြီး အသီးသီးနှင့် ချီးမြှောက်ကိုယ်စိ ညာက်ပဒိုင်းသီး သီကြကုံးကြ ဆုံးမဆနိုင်ဘူ အမရအောင်ဟိတ် မိမိလာ။

၂၄။ လောကလုံးသခင် ဘုရင်တိုင်းကြောန်းနှုန်းကြီးအထွောင် တမ္မတ်ဆွဲန် ကောင်းကင်ပျုံနှင့် ယာဉ်ပျုံရဟတ် လေးကျွန်းပတ် သည် မန္တာတ်မင်းမြေး ဘုန်းမွေးပွဲ့လုံး နှုန်းညွှန်စံမှာ ညာက် အနီးသိန် ဂုဏ်ကပိန်က အစိန္တာယာ မကြံ့သာ မကြံ့ကောင်း အောင် စာပေါင်းသိုက်ပျစ်ထူးတွင် သပ္ပတ်အူ ပိုးခင်ပြောတဲ့သို့ ခတ်လိုက်သည့်ညာက် ပဟုမ္မိတိ ရောင့်မှာ အတ်ပေါင်းသံ စုံလှ သည့် ကလိမ်ခံ့ခမ်းလေ။

၂၅။ သုဘက်ကိုအောက်ဘုံတလျှောက်ကို လင်းပျောက်နိုင် အောင် ပြည့်လျှမ်းဆောင်သည် ရေတောင်မောက်ဖြီး ရာသည့်မိုး ထက် ထမ်းပိုးလျှင်ကန် အပြန်ပြန်တည့် သည်းထန်လှစွာ ကိုလေ သာဟု မဟာမေယာ ဖြီးဖြီးကျသလို မိန့်ထပျို့ထွက် ကိုးခန်းမြှုက ရွှေခွဲန်း ပြည့်န်းအလာ ယိုလျက်ပါကို မာယာအပလီဂီးလျှောင် ရသေ့ယောင်ဖြင့် ဆောင်တင်ရထား သီတာနှင့်မမှားလို့ ဘုရား စူးမကျိုန်နိုင် စိတ်ခိုင်ဘို့သမှု ဘယ်လိုပင် နှသော်လဲး သီယိုင်မင့် သက်စု ခေါင်းဆယ်ခုမှာ အညုမှ မပါချေသော်။

အေး။ ။ ရှုံးတော့ မေ့နေတယ် တွေးလို့ စဉ်းစားလို့ မရ ဖြစ်နေတယ်။

ဘုရင်။ ။ ရှုံး ရဒါလောက်တွေးပြီးတော့ ဆိုပါအုန်းကဲ့။

အေး။ ။ ခက်နေပါပါ သူစာအစဉ်တော့မဟုတ်ဖူး။ ရမိဒါ ကိုသာ ဆိုပြုရတော့မှာပဲး နားထောင်နော်။

ဘုရင်။ ။ ထောင်ချင်လို့ မင်းကို တောင်းပန်နေရပါ အာ
ကာသံတေ ထားပါဘိက္ခာယ်။

အေး။ ။ အာကာသံတေထားခြင်းမဟုတ် ဟိုကျောင်းမှာ
နေတူန်းက စိတ်မျိုးလို့ ဖြစ်နေတော့ လွှတ်ခနဲပြောမိတာပါပဲး
မရှိသေလို့ မဟုတ်ပါ ရဒါ မှတ်မိဒါကို ဆိုရပြုရပါရီးမည်။

၂၆။ ကုဒ္ဓိတေဇ် ဗားမဲ့ ဆရာတော် နတ်စက်ရောင်
အကျော် ဆရာတော်တို့လုပ်နည်း ထမ်းပိုးလုပ်နည်း ယောက်မ
လုပ်နည်း အသီးသီး ပနီးဆောင်နည်း အချက်ချက် လက်ဖွဲ့ရေး
နည်း အရပ်ရပ် မောင်းစွာပါးပတ် ကြောင်ဒါလီပြုတ် နဂါးပတ်
ကြော့ကွင်း အတန်တန် မယ်ပဘာ ခံနိုင်မည်လား အလံတိုင်ထိုး။

၂၇။ ဂဝံပုံတီး အကြိုးအငယ် လိမ်လည် စောင်းထောင်
လည်ထောင်လည်ပြုတ် ရပ်ဟန်ထိုင်ဟန် ဂြောန်နှင့်နဂါး ပိတုန်း
နှင့်ပင့်ကူကျား ကြောင်-ကျား-ငံး-ဝက် မျောက် ငှက်-ဝံလို့
ဝိဇ္ဇာဓိရိ-ဝိဇ္ဇာရှပ် လည်ဂုတ်တို့-လည်ဂုတ်ရှည် ဝိုက်လည်တက်
ဆင်း အကွင်းမျိုးအရပ်ရပ် အပ်မြှုပ် စက်မြှုပ် နှုတ်ငံ့လျှာပွဲတ်
မန္တာန်မျိုးအဖြာဖြာ မန်းမှုတ်ပါလျှင် သီတာညီးနွဲ့မဲ့မျောက်
မှား နော်ရထာမင်းဖြား လွှာစင်ကြာမှာ ခယ်မနှင့်ညားသလို့။

၂၈။ ဂါထာပျုံ ဂါထာလိမ် သန်လျှက်အင်း ဝါကြိုးတ်လိမ်
သကြားတံ့ဆိုပ် နွှယ်လိမ် သုံးပတ်ခွွဲ လေးပတ်ခွွဲ သိမ်ကိုးသိမ်
ရွာကိုးရွာ မြောက်မျက်နှာ တဝှုံးမှာ ကောက်ယူသည့်ပန်း
နတ်စင်ပန်း ပရိတ်ပန်း သပြောပန်း နော့ လမ်းလေးဖြာ လမ်း
လေးခွဲ စဖို့လယ်က ယူကြသည့်ပြာနှင့် မြေ လျောကားသုံးထစ်ခံ

သုသန်တစ္ဆေးမြေ တံစက်ကြောင်းရေ လက်ပြန်ရေ ဆန်ဆေးရေ
ပအုံးရေတို့ဖြင့် အထွေထွေလုပ်ကြသည် ဆင်စီးရုပ် မြှင်းစီးရုပ်
ဥသသနားလားရုပ် ဖီလာပုတ် ဆဲနှစ်တန် ခံနှိုင်လျှင် ခံကြရေ့
သီဘောပြန် ရှင်မွန်လှ နားဇွာ်းကျ ဘုရားတယ် ရွှေစာရုံ
လွန်သပ္ပါယ်ပရီယာယ်ချော်စောင်း ပုဂံက မောင်းလိုက်တော့ ချဉ်
ပါင်ရွှေက်စွေးမကောင်းလို့ ခွဲပျောင်း နွမ်းပါး တေမိယ မင်း
သားမှာ စကားမှ မပြောရှာဘူး။

၂၉။ စမ္မာ နဝါးတန် အင်း ဆန်မျိုး အနေ ကန်စေ
ကျောက်စေ မပေါက်စေနှင့် စောက်စေ မတ်စေ မပြုပ်စေနှင့်
အင်းနေကို အညီ အိုင်နေကို နဝတတ် အရပ်ကို ဟန်အပြီ ခွက်နီ
ခွက်နက် မဟာမြိုင် သင်းကန် ထုံသင်းကြီး ထုံသင်းကလေး
အမွှေးပေါင်းဖက်ပြီးလျှင် ရတက်ဆူဝေ ငွေတောင်ပြေကို ပြန်လေ
သည့် ဒွေးနော် သားနှစ်ဖော် သုတနု ရွှေ့ရွေ့ပန်း နှီးရေ့ဖျော်းလို့
တောင်နှစ်းကို ပြန်ရာတွင် ညာက်ဖြာသည့်ပန်းချီ ပလီပြောင်ရိုက်
ဘုန်းကြီးပုံလောင်တိုက်မှာ သိုက်မြိုက်ရေးချယ် နော်ဒွေးမယ်ကို
ပုံတယ်ကောင်းကင် စိတ်ကထင်၍။ အတောင်လျှင်သုတပ် ထို့
အုပ်ကပ်နှင့် ကိန္နရာနတ် ဖြစ်ရှာလေ။

၃၀။ စက်ဖြင့်ဝင်စေ အနေနှင့်အသင့် ဇက်နှင့်အထင့်ကို
မတ်မတ်ရေး ဒွေးနှင့်ရေး ပွဲပါရပ် သတ်နှင့် သရတိ နောမူကန်
မှန်လှသည်ကွင်းကွင်း ဆင်သွား-မြှင်းသွား-ရထားသွား ပိုလ်
သွားသည့်အထောက် ဥသျောင်မြတ်လေး ဆန်သွယ် နွဲ့ကွေး
ရေးနည်းသွော်နည်း အထူးထူး ဆီဗူးခက် ခို့နှစ်းကြီး နံပေါ် နဝါ

ဗာ လေးကျွန်းဒီပါ ပဒုမာ စကြို့ရဟတ် ခြေသံလည် လှည့်
နည်း စည်းဝိုက်ဟန် အဖုံးဖုံး ရရှိထုံးသင်း မှုံ့ရုံးတွင်းမှာ အခင်း
ကုန်ပြ ဝါမြို့မက သမင်လှယောင် အမြိုးကိုထောင်ပြီးလျှင် ရွှေ
ဆောင်ဖျုပ်ဖျုပ် တောက်ပဘိုတို့ အသံချိနှင့် မြှုံးသလိုကစား
မင်းရာမစိန်မြှားက ဒစ်တောကများသနှင့်။

၃၁။ ဦးချိုသည့် အခန်းခန်း အမရှုံးချိုသည် အဝဝ ဖွံ့ဖိုသည်
အချားချား ထဆိုသည် အခင်းခင်း ချဉ်းဆိုသည့် ပြောင်း-ဦး
သွားဟုံသွားဟ သွားဟက်ယက် တိသွေတ္တ-တိသွေတ္တ ပုဂံပြည်က
ရှင်ရဲးများ ပြခဲ့သည်။ ဓာရနဘူမိ တိလောမာလေဇော ဝေါ
ဟာရခင်း၍။ ဒီးဒုတ်မင်း ကြောင်ဖြူမင်း ဝက်မင်း-စွယ်-နား
ပင်းပိတ်သည့်ဝက် မျောက်လေပွေ မျောက်မောင်းမ ပဋ္ဌာန်းပါး
စပါးကြီးသည်းခြေ ပင့်ကူနက် ကောင်လုံးသေ သျို့ကြတို့လာ
စေ ညာက်ကဝေကဝိ ကာယသိဒ္ဓိ တန်းခိုးယိုကြောင်း ပြည်တ
ကောင်းက မြှစ်ကြောင်းစုန်များ ညီနောင်ချော မျက်စိဂွယ်
ဘီးလူးမညာက်ချယ်၍။ ဓရာဝယ်ခွေဆင့် ဗူးခါးချောင်း သောင်
ပြင်မှာ အခန့်သင့်ဘေဒါနဲ့ ကရေကရာလုယူဆွဲး မဟာသမ္မဝ
သန်လျှက် စွဲးလျှက် ရေခံပူဇာလဲးမှာ တကတဲ့မကြောက် သန်
လျှက်နှင့် ထောက်လို့မို့ ဗူးပေါက်ကိုချဲ့။

၃၂။ စုန်းတောက်သည့် သစ်ဝါး၊ တံရူးဝါး၊ မြင်းပေါင်
ဝါး၊ ဖားထဲးက အက်တော သင်းခွဲကြပ်၊ လိပ်ကျောက်ဆူး၊
ဖြူဆူးနဲ့ သူရူးဆံပင်၊ အစိမ်းသောဆံပင်၊ ပလောင်သေ ပလောင်
ရှင် လုံတင် နဂါးစက်၊ လင်ကောင်ဖိုးငှက် ပုတ်သင်ပုံ ပိုးဟတ်

ညီနောင်၊ အိမ်မြှောင်မြီးနှစ်ခု၊ နတ်သတ်ကြောင်လျှာ၊ မြွှေဘာ
ပွဲငါးရပ်အစု၊ ခရာကျာက် ပုံဇွန်ကျာက်၊ ကျာက်ယောက်
သွား၊ ကျာက်ကွဲမ်းသီး၊ ကျာက်ဖယောင်း၊ ကျာက်ပွေးလျက်
သင်းလိပ်ဆီ၊ ဖားပြုတ်ဆီ၊ လပိုင်ဆီ၊ မြွှေဆီ၊ ခွေးနက်မန္တိရည်။
ဖြူနှီန့်သာ၊ စမ္းအကြော်၊ ဆင်စွဲယ်သော် အနှစ်၊ မျက်ချစ်မျိုး
သုံးဆယ်၊ ရွှေမျိုးသုံးဆယ်၊ မိတ္တံ့မဟို၊ နွှယ်ဝင်နွှယ်ထွက်၊ တန်း
လျက်လမ်းကူး၊ နွှယ်ပူးနွှယ်ရှင်၊ စက်တွင်မိုးကြိုး၊ ပစ်ချိုးသစ်
ပင်သေ၊ မြှောက်လေပွေလာခိုက်၊ လွှေ့တိုက်ပါသည့် သစ်ရွှေက်။
အမ်းပတ်မျိုး ခုနစ်ချက်၊ ပွဲလက်နည်း၊ နိသွေ့ည်းပြု၊ ဥာဏ်ယို
လျှင်စုကြတော့။ အမူမူအထွေထွေ၊ လင်းယဉ်တိုင်လဲး ခွေလျက်၊
ပင်လယ်အတွင်း၊ အနက္ခဆိုတဲ့မင်း၊ ရေကူးရင်းအနေ၊ ကြောက်သ
ရေအစစာ၊ မာယာစုံဖော်ပြလျက်၊ ကောင်းကင်ဝက မေခလာ။

၃၃။ ရေသယံ ကုန်သယံ၊ ရောင်းသံ တည်သံ၊ ရှင်းသံဖိုး
ဦးသံ၊ မျှေ့သံ ခြာသံ၊ ပရှောက်သံ ချွေးထဲးသံ၊ လူထဲးသံ သစ်တဲး
သံ၊ ဝါထဲးသံ-ကျောင်းသံ-စရပ်သံ၊ လျှမယ်နသံ၊ နင်သံ ဟယ်
သံ၊ ဟုန်းသံ ဟောက်သံ၊ ငောက်သံ အော်သံ၊ ဒုတ်ထမ်းသံ၊
ယောက္ခမသံ သွာ်သံ၊ သိမ်ဝင်သံ ကုည်စ်သံ၊ ဓားမသံ ဓား
မောက်သံ၊ စူးသံ ဆောက်သံ၊ တူးယွှင်းသံ၊ ပေါက်ဆိုန်သံ၊ လွှာသံ
တစည်းသံ၊ လုပ်တိုင်းသံ နက်နက်။ ဘုရားပိန္ဒားတိုင်၊ မိုးကြိုးမှုန်
သည့် သံလည်းတချက်၊ တောနက်တောတွင်း၊ သယံဇာတခပင်း
သံမျိုးထွေ လင်းလိုက်သည်၊ မြှော်ရုံတွင်း တလျှောက်၊ သီတာ
ပျောက်ကို၊ ညီအစ်ကိုနှစ်ယောက်လိုက်ခန်း။ သွှေ့ဖမ်း ကျိုးနေရာ
မင်းပါလီယက္ခာသည်၊ ဝါသနာတောကစား၊ ရွှေရောင်တွေများ

လှသာ၊ သုဝဏ္ဏမင်းသားကို အထင်မှားတထောက်၊ ဒူလေးနှင့် ချောက်လိုက်သည်။ မြှေားစူးလို့ ဖောက်၊ မင်းသုဝဏ္ဏ ခွဲမြောက် ၍။ ရေကျည်တောက် နှစ်လုံး ပိုးသည်၊ ဇောက်ထိုးကြီးနေရာလေ။

၃၄။ ငုန်း ဟူန်းနက်၊ ကန့်ချုပ်နက် သန္တာနက်၊ ကလန်က် တထွေ၊ ကြွေနက်မခြား၊ နက်ဆယ်ပါးတွင်၊ ပယင်းနက် ကူန္တနီ လာ၊ ဆီမီးတောက်မှာ အဖြူ။ ကန့်ကူဆန် အနက်၊ ခုနစ်ရက်သိုး က ကြွေသည့်ချက်၊ ကြောင်နံ့သာ ကြွေက်ကတိုး၊ အဆောင်ကျိုး သည့် ဓားလွှုံးရှိုး၊ လောကီမျိုးအတတ်၊ ကြံစည်၍။ မှတ်ကြရေး ပညတ်နှင့်ရာတ်၊ သတုနတ်ကို၊ လျှောက်ပတ်ပခြုံတ်၊ ရွှေကြုတ် သွေးနှံး၊ ယူဆောင် ပြန်သော်၊ မင်းကျော် ဥာက်စွမ်း၊ ခရီးတာ လမ်း၊ လာရချက် ပန်းသော်ကြောင့် စခန်း အတန်တန်ချုပ်။ ဆောင်။

၃၅။ ယူန်ဂို့ လိပ်မွေး၊ ပဇ္ဇန်သွေး ခွေးလေး တောင်စွန်ဖြူ။ ဓားမ ဦးနှောက်၊ ဓားမောက် သည်းခြေယူ၊ ရှင်လူ ဟူသမျှ အနစ္စ၊ ထိုးကြ ကွုယ်ကြ၊ အဝဝ အနည်းနည်း၊ နိသွေည်းသေ ချာ၊ ဆရာကို ရှိုသေ၊ အကွာရာ သေခွဲလျှင်၊ ရေမနစ် မီးမလောင် ရန်သူရှောင် တရားအောင်၊ ဆောင်သမျှကောင်း၊ ကုန်ရောင်း စွန်လွှယ်၊ အန္တရာယ်တုန်း၊ ဘုန်းအာနုဘော်၊ ရာကျော်သက်ရှည် စည်းစိမ်တည်၍။ ရည်တိုင်းမှန် ကြံတိုင်းအောင်၊ ဆောင်သမျှ ကောင်း၊ စိုးမင်းချုစ် အများချုစ်၊ နတ်ချုစ် စုန်းချုစ်၊ သူ့ရသာတိ အောင်နီချုစ်၊ အပြစ်မင္း။ ရသွေ့ယှစ်သောင်း၊ ဆရာကောင်း

တို့၏နည်းပေါင်းသာ ဖြစ်ချေသည်။ စနစ်ကျကျ၊ ဆေးစာယို ဖော်ပြ၊ ဆေးအမယ် ဟူသမျှ၊ ခုမကြာ ရတဲ့အောင်၊ ရွှာပါတဲ့ ဂီး၊ မောင်ကြီးဖြင့်ပြလှပါ၊ မင်းသီသီ သူကြိုက်အောင်၊ အဖိုး ထိုက် အနှုဆေးနှင့်၊ အေးအေးကလေး မြှုပ်မယ်၊ ပူစရန်တို့၊ တန်းခိုးယိုအစွမ်း၊ ဟန့်မံ ကျောက်တန်းမှာ၊ ဂဏန်းမ သူကပ်၍၊ လက်မနှင့် ညြပ်ရာတွင်၊ ပစ်က အလယ်လယ်၊ အော်တဲ့ကုန်ခဲ့၊ ဟန့်မံ ခါးနဲ့လို့ သူမဲ့ပုံကြီး။

၃၆။ အနှစ်မပါ အကာသာဆန် သံသရာ ရှုည်ကြောင်း နတ်ကောင်းနှင့် ကင်းလပ် သူကောင်းနှင့် ကင်းကွာ ပြဟ္မာသို့မ တက် မဂ်သို့မခို ဖိုလ်သို့မဆန် နိဗ္ဗာန်သို့မကျ သစ္စာအနက် ဆယ့် ခြောက်ချက်ကို ခွဲးဝက်ခြင်းငှါ မတတ်ရာသည် များစွာအပို ထိုထိုတို့ထက် ဆထက်ထောင်ရာ ထင်ပေါ်လှသော ဆရာသွား ဂုဏ် မိဘဂုဏ်တို့ကိုသာ ကြည်ယုံမှနော ယိုစေသောဟု သဘော မှာသား ဆိုခဲ့သည်ဟာများမှာ စိတ်ရွှင်စွာပွားစေဘို့ ရယ်အား သန်ရည်စူး မင်းနန္ဒာ သန်လျှင်ကူးမှာ လျှမှုးလို့ လိုင်းတောက် အမြီးမြောက် ကျောပေါ်တင် ငမိုးရိုင် မိကျောင်းယဉ်က သူ သခင် အကောင်းရောက်အောင် ဝမ်းမြောက်သည့် အဟုံးနှင့် နှင့် မုံမုံမြှင်တွင်း ဗီးခံချုံအတွင်းမှာ ပျော်ခင်းတသီး ပဒ္ဒမ မင်းသိုး သည် ခရီးဆိုက်တို့က် သူလင်ကြီးမယိုခိုက် ပေါင်တို့ကို နှစ်ချိုက်၍၊ ပျော်ပိုက်ခါ ကစားလေ။

(ဘုရင်မင်းမြတ်သည် တပိုဒ်တပိုဒ်ဆုံးလျှင် လက်ခုပ်လက်ဝါး တိုး၍၊ များစွာရယ်တော်မူလေသည်။)

ဘုရင်။ ။ ကုန်ဘလားကွဲ့၊ မောင်အေးရဲ့။

အေး။ ။ မှတ်မိဒါတော့ ကုန်ပါပီ။ တယ်တော့ မှန်လှသည်
မဟုတ်ပါ။ ရသလောက် မှတ်မိသလောက်ပဲး ဆိုပြုရပါတယ်။

ဘုရင်။ ။ တော်ပေကွဲယ် မင်းမို့သည်လောက် မှတ်မိဒါချီး
မွှမ်းပါတယ်။

အေး။ ။ ကိုလန်းစာက ရယ်လဲးရယ်စရာက များတော့ မှတ်
လဲး မှတ်မိနိုင်ပေတယ်။ ဖတ်ရဒါက ပျော်လဲးပျော်စရာ ဖြစ်ပေ
တယ်။

ဘုရင်။ ။ ယခု မင်းဆိုပြုသည်ကို နားထောင်ရတော့ မောင်
လန်း ရကန်ဖျက်ကပေတဲ့ အတော်ဥာဏ်သွားပေတယ်။ တမိုး
ပဲး နားထောင်လို့ ကောင်းပါပေတယ်ကွဲ့။ ခမည်းတော်ဘုရားက
ဟန့်တော်မူသည့်အတွက် ဖြတ်ပိုးထားရလို့သာ အခွင့်များပြုပါ
က အဆုံးသာရေးရလှုပ် ရွှေတိုက်စိုးရကန်ကို အကြည့်အရှုန်းပီး
တော့ မောင်လန်း ရကန်ဖျက်က ပွဲးကျေနေမှာပဲးကွဲ့။

အေး။ ။ ဒါမှာတော့ အမှန်ပွဲးကျမှာပါပဲး လောင်လန်းတို့
ဥာဏ်ကလဲး ပျော်ရွှေ့သွားအောင် စီကုံးနိုင်ဒါက ဘဝပါရမီ တ
မျိုးပေပဲး။ တခို့စာဆိုများက ကျေးစေရတု သာရကာစေရတု
စသည်ဖြင့် စီကုံးကြသည်။ မောင်လန်းကတော့ အီး-စေရတု
စုန်းစေရတု တစွေစေရတုတဲ့ ဆန်းဆန်း ပြားပြားပဲး ရေးလေ့
လို့တယ်။

ဘုရင်။ ။ အဲးသည် တစွေတို့င် စုန်းတို့င် ရတုများကော့
မကြေားရဘူးလားကွဲ့။

အေး။ ။ ရသလောက်တော့ ဆိုပြနိုင်ပါရဲ့ မှတ်သားထား
သော ပုံရပိုက်ကိုလဲး လိုချင်တဲ့ လူများ ယူသွား၍ ပြန်မရ
ကြောင်းပါ။

ဘုရင်။ ။ အဲးဒီ မင်းရတာကိုပင် ဆိုပြစမ်းပါအုန်းကွယ်။

အေး။ ။ခိုင်းတော်မူလို့ ရှိမင့် ဆိုပြရမှာပေါ့။

စာဆိုတော်မင်း ဉီးလန်းဆို ယမမင်းတိုင် ရတု

၁။ ကြောက်စဖွှယ်သာ ရဲးရှပ်ဝါနှင့် အာဏာတန်းခိုး တက်
လျံမြိုးသား ရန်မျိုးပျောက်ပ တေဇ္ဇနက်ခေါင် ယှစ်ပြည်ထောင်
ဝယ် ကြောက်ယောင်ဝပ်လျိုး ယောင်ထောင်သိုးနှင့် ပဆိုးစက်
ဝါ အနားပါကို ခေါင်းဖွာအလိုက် နံထိကြိုက်မှ ဉာယသံသာ
သတ္တဝါတို့ ကြမွာအလျောက် သုတံရောက်က မဖောက်ခံပါ
ဘယ်သူသာဟု မျက်နှာမထောက် ချောက်ခြေမ်းငောက်၍။ နှစ်
ဖောက်ထုတ်ချင်း စက်ရှင်သွင်းသည် ခက်ရင်းကြီးရှင် ရွှေနားတင်
လော့ မင်းပြင်နတ်တူ ဖြစ်စေမှုလည်း အယူနှောက်ယှက် စိတ်မ
ကွက်ဟု ဆိုမြှုက်သစ္ာ ဖန်များစွာကို မတ်လျာရန်ကွင်း သွေး
ပျက်ယွင်းသည် ချက်ချင်းချိန် မကြောသင့်သောင်။

၂။ အောက်အပါယ်ရွှာ ယှစ်ဘုံသာဝယ် အာဏာထင်ယှား
ကြီးခွန်အားနှင့် မှတ်နားခွေလိုပ် မှတ်ဆိပ်မေးလုံး ပြည့်မျှဖုံး၍။
ပန်းကုံးနှိပ် ထောင့်ကျင့်ကြုံခိုင် ရန်မျိုးဆိုင်က ယူဉ်ပြိုင်ဘက်နှံ

ဘက်ဝေးလံသည် သယံအတ ခက်ရင်းခွကို ဥာဏ စေခွဲ၊
ရဲးမှန်လျှော့သား မင်သေ့ညီမြိုင်း ပိုင်း၍ တဝက် လှမ်းအတက်
ဝယ် ပန်းခက်ပြောက်ချယ် ဒူးခွင်ကျယ်နှင့် နှုန်းခွွဲယ်မမူ ယမ
ကကို ကျွန်းများမြှို့ကြောက်သည်သော်ကား မတော်ကြိမ်
ဖန် ကျင့်များလွန်၍၊ မမှန်သစ္စာ ပေါ်မှာယာနှင့် မယ်မှာသား
နှယ် ချစ်ကြိုးသွယ်ကို ယုံစွမ်းမင်း ဖန်မကြွင်းသည် ခက်ရင်း
ရိန္ဒာမာနှင့်သော်။

၃။ ထောက်မတွယ်တာ မူန်းဖွယ်သာလျှင် မတ်လျာဖုန်းဝေ
ချစ်ကြိုးခွဲကို လျှော့ဖြေမဲ့မှာ သူတို့သာတည် ထောင်ရာဆယ်
ပြို ကြားခဲ့လွန်၍၊ မမှန်လွှားသွေ့ ဆန်းခေါင်တေလျှင် နှစ်ထွေ
သူက ချစ်သမျှကို ယွင်းခွဲမတည် ကျင့်လေသည်ကြောင့် ဖုန်းစည်
ရာဇ် ယမကလျှင် ဆက်သချက်ချင်း ခုလက်ငင်းပင် မကြွင်းအတူ
ဖမ်းဆောင်ယူ၍၊ ရှိန်ပူပါယ်ရွှာ ရောက်သောခါမှ စွဲးလှာနောက်
နောင် လုံအောင်မကွဲး မြှေးနှောင်မဖို လူမထိကို ဘယ်ဆီကျင့်
သွမ်း ပြီမ်းစေချမ်း၍၊ စွဲးလမ်းမယ်ဘို့ ပို့လောဆက်ဆက် ဟိုသူ
ပျက်မှ ရိုက်နှက်နိုပ်နင်း သံအိုးကင်းဘို့ ဆင်း၍ ကမ္မာ ပတ်လုံး
ကြောအောင် စံပါလေစေ ဖုန်းဝေလျှံ့ဝင်း ယမမင်းဟု မာန်တင်း
ရဲ့ခက် နှစ်ခွွဲစက်ကို စွဲးလျှက်လက်တွင်း နတ်သန်းသည် ဖက်
ကင်းစိန်အချာဖွင့်သော်။

စာဆိုတော် ဦးလန်းဆို တဇ္ဇာတိုင်ရတု

၁။ အတွင်းရွှေရောင် ဝင်းဝင်းပြောင်သား နှုန်းဆောင်
ဖွေရှာ မရသာသည် နီလာအဆင်း ထန်းစွဲတွင်းဝယ် ရပ်တင်း

စက်လျောင်း ပျော်မညောင်းတည့် စံအောင်းမညီး ထိုထန်းသီး ကို မကြီးစေရ စန္တာလတွင် အလင်းထင်မှ ရုပ်ကာယဖြင့် လျှပ်၍ ကိုယ်ကို ဖန်ဆင်းသိ၍၏။ ကြီးလိုပြောန်းမတန်အောင် ဥာဏ်နာနာရုပ် ဖန်ဆင်းချုပ်၍။ အုပ်ထုပ်ရွှေစင် စကြာရှင်ကို မြှုသွင်ရောင်ချော တပ်ဝေါးထောက် တင့်မောမည်၍နှင့် ဖက်စိမ်း ဝန်း၍။ ကြိုင်မွန်းရသေး ဖြူမွေးမွေးကို လေးသစ် သုံးခေါက် နှစ်ပြန်မြောက်၍။ မီးတောက်မယှဉ် သုဒ္ဓိစင်နှင့် ဘောဇ်ကြိုင် မွေး ဝအောင်ကျွေးမှ မှုရေးမကျိန် စေထိုက်တန်သည်။ တမန်တကာ့ ခေါင်ချာသော်။

၂။ မလင်းဝေမှာင် မှန်နှုန်းဆောင်လျှင် ဟလ်ရောင်နှင့်ကူးရှုစီကြီးတွင် ကွန်းမြှုးပျော်ရွှေ့သံတို့ အင်နှင့်သိမြင်လိမ္မာ စေထိုက်ရာသည် မြန်စွာအသင့် ကျွေးမြေဆင့်လော့ စံလွှင့်ဘက်လွှတ် လှ ခေါင်ထွေတ်ကို နှီးည့်တဖွယ် နှုတ်သံငယ်နှင့် ဖန်ဖွယ်တွေတ်တွေတ်ဖြတ်ဖြတ်ရောရာ ကြားတိုင်းသာအောင် ရုပ်ဝါကိုယ်တွင်း မင့်အဆင်းကို မမြင်စေရော ခွင့်မသာ၍။ များစွာကြပ်မ ထိန်းယရွှေ ဘော် ယိုချေသော်လျှင် မတော်သဖြင့် လင့်၍၏၏သည် နေရမည်တည့် ရိပ်ခြည်ပြင်းပြ မသိရအောင် ကြိုးပမ်းဆောင်လော့ လျှောင်ဝေရွှေန်း လှစံကျွန်းကြောင့် ပူဗ္ဗန်းပျောလောင် သို့စဉ်အောင်ကို မြဲးနှောင်အမှန် စေတမန်သည်။ မကျိန်မချ ဆောင်ပါလော်။

၃။ မဝင်းမွှေခေါင် စံမျိုးရှောင်၍။ ထွန်းပြောင်လျှုံဝါပြစ်ပေါင်းကွာသည် ကလျာငါးအင် လှထွေတ်တင်ကြောင့် မရွှေ့လှုံးပျောင်း သို့သည့်ကြောင်းကို သက်ပေါင်းည့်လူ ဖန်တော်မှု

အောင် မရှာဘုန်းခေ ပန်းမြှုတန္ထုင့် ဆက်ခြေတွင်မဲ့ လျှောက်
ပြန်ခဲ့လော့ မနဲ့စသာ ငြင်းသံပါမူ ထွေကာနှောက်ရှုက် စိတ်ယူ
ကွက်၍၊ ကြောက်မက်ဖွယ်မှု မပြုသင့်ထိုက် စိတ်လိုလိုက်မှ ပူဇိုက်
ဝေဆာ ကြွင်းမဲ့ကွာ၍။ နောင်မှာ အရေး ဌီမ်းစေးအောင်
ဆွေးနွေးဆင်ခြင်း ပညာအင်နှင့် နှောင်းမြင်နဲ့စက် ပြာလဲ့ညက်
ကို မပျက်စေမှု တက်ပင်ဟူ၍။ မြဲးယူစိတ်တွင် မှတ်စချင်ရှုင့် ထဲး
အင်စိတ်သန် ကြွင်းမဲ့သွှန်သည်။ အလွန်တရ လောင်စာသော်။

ဘုရင်။ ॥ အေးကွယ် ရကန်ဆို ရတုဆို အဲးဆို ဂ-ချိုးကြီး
ဆိုများလဲး နားထောင်ချင်တယ်။ စစ်တူရင်လဲး ကစားချင်တယ်။
နက်ဖြန် မင်းရုံးမထိုင်ရယ် နံနက် တချက်တီး ဝင်ခဲ့ကွယ် နန်း
တော်မှာ ထမင်းစား နန်းတော်ဦး စမှတ်ဆောင်မှာ လွှတ်လွှတ်
လပ်လပ် တို့ချည်း ပျော်ပျော်နေကြရအောင် မင်းနဲ့ ငါနဲ့ လဲး
နှစ်ကိုယ်ချင်း တိုင်ပန်ရန်ယိုသက္ဗဲ့။ ကိုင်း ပြန်တော့ ငါလဲးအတော်
သောင်းပါ၊ ကိုယ်ဆန့် လက်ဆန့် တရေး အိပ်အုန်းမယ်ဟော့။

အေး။ ॥ ဖုန်းတော်ကြောင့် အိပ်တော်မူပါမည့် အကြောင်း
ခြော့ဗျားတော်မြတ်အောက် ရှိခိုးသံတော် တင်ဝံပါဘုရား။

ဘုရင်။ ॥ မင်းသည်လို့ မရှုန်းရယ် နေမကောင်းဘူးနော်
ရယ်တော်မူ၍။ အတွင်းတော်ဝင်လေ၏့။

အထက်ပါ ရကန်ဖျက်နှင့် ယမမင်းတိုင် တစွဲတိုင် ရတုများ
ကို ၁၂၆၂-ခုနှစ် သစ်စက် သူငြေး ကိုယ်စားလှယ် အဖြစ်နှင့်
ပျော်မနားမြှို့တွင် နေစဉ်က ဝန်စာရေး ဦးစွဲယ်တုတ် သစ်တော်
အုပ် ဦးပန်းဦးတို့ မှတ်ထားသော ပုံရပိုက်မှ ကူးယူသော မူဖြစ်၏့။

ပျော်ပွဲးကျင်းပခြင်း

နောက်တန္ထုတ္ထနက် တချက်တီးအချိန် နန်းဦးပြသာဒ်တော်
ကြီး၏ တောင်စမှတ်ဆောင် အတွင်း သံတော်ဆင့် သံတော်ခံ
 နားခံတော် စာဆိုတော်၊ စာတော်ဖတ်၊ စာရေးတော်**ကြီးများ**
 ဝန်းရံခစားလျက် ယိုကြေလေ၏။ ဘုရင်မင်းမြတ်က အပြစ်မယို
 ချမ်းသာစွာ ပျော်ပျော်ပါးပါး မကြောက်မရွှေ့။ နေကြစေဟု မိန့်
 တော်မူလေ၏။

ဤကဲ့သို့ စာပွဲးသဘင် ခင်းကျင်းပျော်ပါးရသည်ကို ဘုရင်မင်း
 မြတ် များစွာဝမ်းမြောက်တော်မူခြင်း ဖြစ်လေသည်။

အတွင်းတော်က ပွဲးတော်အုပ် အချိုအချင်အုပ်များ ရောက်
 လှာ၍။ သံတော်ဆင့် အသုံးစာရေးက ဆိုင်ရာဆိုင်ရာ ခင်းကျင်း
 ကျွေးမွှေးရလေသည်။

ဘုရင်။ ။ မောင်အေး သဏ္ဌာန် ၁၁၆၃-ခု၊ တပေါင်း
 လပြည့်ကျော် ၃-ရက်နေ့ ဖိုးတော်ဘုရား**ကြီး** မင်းကွန်းနန်းတော်
 နှုက် စံနေတော်မူကြိုက်အခါ ရွာဝေးသူ**ကြီး** ဗလန်ဘူဆက်သော
 ဓားစကြောရတုကို နားထောင်လိုသည်။

မိန့်တော်မူချက်အရ ဦးအေးက နေမျိုးကျော်သူ နာခံတော်
 ကို ညွှန်းလေ၏။

နာခံတော်ဆိုရတု

၁။ တက်ထွန်းလျှော်စွဲ ထိန်ထိန်လည်လျက် ငွေရည်ရွှေ့နှုန်းစိမ့်
 အေးရောင်ဖြိမ့်သို့ ကျော်သိမ့်ရှိကြား၊ သပြေားဝယ် ရာဘူးပွား

ငံ ကြာနှယ်ရုံ၏၊ လက်စုံတင်ထွက် ရှိတိုင်းညွတ်သား တမ္မတ်ထွန်း
ထိန် ထိုခါချိန်ဝယ် ဝရဒိန် ရောင်ခြော် ဝင်းဝင်း လည်သား
ငါးမည်ရောင်ထွက် ရွှေသံလျက်ကို စဉ်ဆက်စောင့်ဆောင် သို့စင်
အောင်လျှင် တောတောင်ရုပ်တ် လောကဓာတ်ဝယ် လေးမြတ်
ရှုစား နတ်နဂါးတို့ ဝှက်ထားသိမြော် သကြားတော်သည် စား
တော် ရွှေစကြော့ရား။

၂။ ဘက်ကျွန်းစံသည် ရုံဝန်းလည်သား ငါးမည်ရာဆင့်
ကမုတ်ပွုင့်သို့ ကျွန်းနှင့်တောတောင် မြှုခိုးမျှောင်သည် ညာခေါင်
သပြီ လကျိုာမြော်ဝယ် ရာဇာရာ၏ ရွှေသင်းကျွစ်ဟူ ကသစ်
သဘင် ကောင်းခြီးယင်ရှုံး သယံဇာတီ ပြောင်ရွှေန်း
ညီသား ပါဌိုအလို မြန်မာဆိုမှု ကျောက်ညီမြေရောင် ထင်ရသည်ဟု
ကြောင်းတည်းသုံးတွေ ညီညွှတ်စေလျက် မိုးနေ နတ်မင်း သက္ကာ
နှင့်သား ငါးစင်းထွန်းပေါ် သန်လျက်တော်သည်။ ကြားကျိုား
မြေမျက်နှာသူရား။

၃။ စက်ဝန်းရုံလည် ကျွန်းတည်တည်ကို လည်မည်တမ္မတ်
မင်းတို့ဝတ်ဖြင့် ထိပ်ထွေတ်ပန်ဆင် ပြဟွာရင်သား အောင်မဂ်လာ
ဘိသေကာကြောင့် ဇေယာ ရုံကွန်း ဝိဂန် ညွှန်းထက် လဝန်း
သဘွေးယ် မောက်ဖြီးကယ်သား နန်းစွယ်တော်ဆင့် ပွားတိုးမြှင့်ရှုံး
ပွုင့်အုံသူရား လေးပါးမျက်နှာ ပြည်ထဲ့သာလျက် ရတနာရောင်
ပြောင်တရားရှုံး ရွှေနှုန်းညီးဝယ် ရာကြားမြှင့်ရှုည် ဟိုပသည်ဟု
အနည်းခေါင် ပုံမျိုးပြောင်သည် ပြည်ထောင်ခွန်ဆွဲတ် ဆက်
လှာညွတ်သား သည်းပွာတ်ရတနာ မျိုးကညာမှု သူဇာနှင့်လျှော်
ရှိတိုင်းပျော်သည်။ များဘော်ရွှေလကျိုာသူရား။

ဘုရင်။ ။ကောင်းပေကွယ် မောင်အေး စကားအချိုးအဝဲ့
ကရိုယာယ်အသံးအစွဲး အစပ်ကာရန် ထားပံ့ကောင်းပေတယ်ကဲ့။

အေး။ ။ စကား အသုံးအနှစ်နှင့် အလွန်ပဲ့ ပြော
ပျောင်းပါပေတယ်။ ဒါကြောင့် နဝေးဘုံးထူးကြီး ချီးမြှင့်ခြင်း
ကို ခံရပေတာပေါ့လေ။

ဘုရင်။ ။ နို့ နေပါအုန်း မောင်အေး ဖိုးတော်ဘုရားကြီး
နှန်းစံ ၂၆ နှစ်တွင် တော့သာ မိမာသံပျိုးဆဲး သူ့နှီး ဂုဏ် တန်းခုံး
လပြည့်ကျော် င ရက်နေ့ ရှင်ဖြူ။ဘုရား ထိုးတော်တင်တော်မူသည့်
သဘင်တော်တွင် အကျွန်းကျွန်းအပြည်ပြည်ထောင်က မင်းသိုးတို့
ကောင်းခြီးမင်္ဂလာလျောက်ရတု သံတော်ဆင့် နဝဒေးဆက်ရတု
ကို နားထောင်လိုသည် မောင်အေး။

ဦးအေးက နေမျိုးသခ်ယာ သံတော်ခံကို ဖွန့်လေ၏။

သံတော်ခံဆိုရတု

၁။ လင်းစည်လျှိမ်းပြည် ထွန်းလျက်လည်သား ခုနစ်မည်ဆင့် ရွှေမြေမြင်း၍၊ ရေနှင့်တောင်ချိန် ဝင်းထိန်ထိန်သည် နတ်သိန္တရ မြေပဏ္ဍာက သုံးလုံမှန်ကူ လသန္တဗ္ဗာတွင် မွေးသက်တ် စက်ရှင် ပတ်သည် နဝရတ်ရည် ဝင်းဝင်းကြည်မျှ အနည်းပေါက်လူး မြှော်ခဲ့ဘူးသည် ဆိပ်ပီးသဘင် ခုံပလှင်ထက် ဘုံပြင်ဆယ်ရပ် ရှိ တိုင်းလျှပ်သား နှိုင်းအပ်မဖြော် ပုံထိုးတော်ကို မိုးပေါ်လှစ်ပွင့် ရွှေထိုးမြှင့်က ဆင့်ဆင့်နတ်လူ မွေးမြေရေ ရေနေငါးရာ မင်းတ

ကာမှ ကညာသီး ယဉ်ကြီးဖြူလွှာ ဆက်သရောက်မည် စူးစူးရည် လျက် အပြည်ပြည်ထောင် ညာခေါင်နှစ်းတွတ် မိသည်းပွတ်တို့ လွမ်းဆွဲတဲ့မြော မိန့်သည်သော်ကား ပွဲးတော်ခါ လှိုင်းသာတင့် နှိုင်း၍။ စစ်ကိုင်း ပွင့်လျာ မင်းမြတ်စွာသည် စကြာနေခြည် ရှည့်လိမ့်မည်။

J။ ဝင်းမှုည့်စံရည် ဘန်မှုန်ခြည်တိ ရံလည်ခြေယ်တန္ဒု နတ် နှယ်သန့်သား နှစ်းနှစ်းမြဲတော် လှုပြိုမ်းခြေတို့ နှုတ်ရွှေသီရိ တင် သိဒ္ဓိဖြင့် မရှိဘက်ပြိုင် စက်ခရိုင်ဟု ရှုက်ဆိုင်ကုဋ္ဌ သိန်းရပ်နေသူ ကိုးမှုတ်မူသည် ရှင်ဖြူသမိုက် ရှင်တော်ရှိက်ကို မကိုက်သဘင် ပွဲးကြီးယင်သား သို့စင်ဘန်ပြု မင်းရတုဝယ် မရှုလှည့်ရ ကြားသည် ပထက် ဆယ်ဆပြန်ထက် မည်မရှုက်တိ နေ့နက်ဘန်ခါ ဇကန်လာသား စကြာရွှေပွင့် တည်ဦးဆင့်၍။ ဘူးခွင့်နေ့တိုင်း လင့်မြော နှိုင်းစွဲ မို့င်းမို့င်းညီမှာင် မြင်ထင်တောင်လည်း မိုးခေါင်တိတိ ရှိန်းရှိန်းညီလျက် တောင်တိမြိုင်စည် ရရှိသည်လည်း လေပြည် လွှင့်သစ် တွေ့န့်သေးမြတ်နှင့် သရစ်ပုံးရွှင်း သာပွင့်လင်းသား ရွှေမင်းကွန်းညာ သို့ချိန်ခါသည် ရွှေကိုရောင်းရည် မှုည့်လိမ့်မည်။

၃။ မင်းဇည့်ကြံစည် လွန်မြတ်သည်ကား လေးမည်သိန္ဒြာ မြေပံ့သုန္တုံး မေရာတောင်ဦး စိုးဆောင်များ၍။ ဟူးဟူးဝှက်းဝေ ရွှေမိုးစွေသား ကြက်သရေဆင့် နှယ်လာသင့်ဖြင့် အခွင့်ရွှေ့ ထိုအခါ ဝယ် ရှုဘဂါန် တွေ့န်းထိန်ပုံးသွေ့န်း တိမ်ဦးကွန်းသို့ ကျွန်းကျွန်းသခင် ရွှေစက်တင်၍။ ဗိုလ်ဝင်သပြေ စံစံနေသား အောင်မြေရန် လှုန့် ပလှုင်ပြန်ထက် ဆက်ဒန်းအစစ် မင်းဖြစ်ကြီးမြတ် မန္တာတ်တို့

သာ ကိုးကွယ်ရာဟု မဂ်လာပြု ရတန်းဘုံ ရွှေရိပ်မြဲမှ တက်ခုံ
ရုရစ် ယဉ်လျံမြစ်ကို ဖွင့်လှစ်နေါး သက္ကားရိပ်ဖြူ။ ဆောင်ယူပေ
တိ မိုးလုံးညီမျှ မုန်စူးစွာ စွယ်လကျာကို ကြန့်သာင် ရွှေထီးတင်
လည်း သည်လျှင်သည်မြတ် မလွန်တတ်လိမ့် ရုပ်တွေ့တ်ခ ရွှေ
တော်မှုလည်း ဦးချသောဟန် တုံးခဲ့ဆန်၍။ ယဉ်ပြန်ရှုကာ
မြေသီတာသည်။ လကျာခွေ လည်လှည့်လိမ့်မည်။

ဘုရင်။ ။ အင်း-လက်ာဘက်ကဖြင့် နဝဒေးတို့တယ်ဥာက်
သွားပါပေတယ်။ အချိုးအခြားက အလွန်ပဲးကောင်းပါပေတယ်
မောင်အေး။

အေး။ ။ အချိုးအခြားကောင်းဆို ဘယ်ပြောစရာ ယိုမလဲး။
ရွင်ဘုရင်က အချိုးအခြားအမြှောက်အပင့်မပါလျှင် ရွှေဖောတော်
ကျေမည်မဟုတ်တော့ မင်းကြိုက်ကို လိုက်၍။ အားကြီးကြီး ချီးချီး
ပွဲးပွဲး ရေးသားဆက်သရပေတယ်။ အပင့်အမြှောက် အချိုးအပ
မပါလျှင် မင်းချီးမြှောက်ခြင်းကို ခံရမည်မဟုတ်တော့ အကျိုးယို
အောင် ဥာက်ထုတ်ရပေမှာပဲး။

ဘုရင်။ ။ မောင်အေး-မင်းပြောလျှင် စောင်းစောင်းချိတ်
ချိတ်ကတော့ ပါလေသည်ချည်းပဲးနော်။

အေး။ ။ မချိတ်မစောင်းထုပါ။ အမြှောက် မကြိုက်သော
သူကား ဘုရားနှင့် ရဟန်ာ အသွောင်တို့သာ ယိုပါကြောင်းကို
ဘုရင်မင်းမြတ်သိတော်မူပါလိမ့်မည် ထင်ကြောင်းပါ။

ဘုရင်။ ။ တော်ပါကွယ် ခမည်းတော်ဘုရားသို့ မောင်လန်း
ဆက်သွင်းသော ဆေးဖော်နည်း ဒုန်းချင်းများကို နားထောင်
ချင်ရန် မည်သူများ ရကြပါသလဲး။

သံတော်ဆင့် နေမျိုးကျော်ခေါင်က ရကြောင်း လျှောက်
ထားလေ၏။ ဤအခါ ဦးအေးက လျှောက်စေဟု ဆိုလိုက်ရာ
ဘုရင်မင်းမြတ်က ပြီးတော်မူလေ၏။

**စာဆိုတော် ဦးလန်းဆို
ဆင်သမန္တယ် လေဆေးလျှော်ဆား ဖော်နည်း
ဒုန်းချင်း**

၁။ ဟောမဝန္တာမှာ သူပျော်ပါး နဂါးမင်းကြီးပေါက်ဖော်
ပေါ် အရွက်စိမ်းနှင့် အရိုးသွယ် ဆင်သမန္တယ် ခေါ်ဝေါ
ကြ။ ငှါးဆိုသမျှ ထိုဆေးဟာကို တုံးပေါ်တင်ကာ လွှာလွှာ
ရိတ်လို့ တပိသောန-တပိသာ ပုံန်းရည်ချဉ်စွာ တမြဲသားနှင့်
ဆားသုံးဆယ်မှာ အပေါ်ဖြူး နှုံးအောင်ပြုတဲ့။ အသို့ပြီးမှ
ပူတဲ့နေမှာ အသွေးမွှေ့၍၊ အခြားကိုလှမ်း ထောသည် တခန်း
ဆေးရွှေစင်ကို အမှုနှင့်လွှင်လွှင် ညက်စွာကြိတ် ဘယ်ကွဲထိုယ် ပုံရိသ
မြင်း-နွား-ကျွေးက မလွှတ်ရ ဥစ္စာဝါ-အမောင် လက်သုံး
ချောင်းမွေ့ ယူကာလျှက် လေမင်းပြောပြော အောက်သို့ပါ လေ
တကာ မွေထုတ်တယ် ဝေအနာသွေဆူတ်တယ် မီးမှုတ်သို့မကြွင်း။
လေကိစ္စမှန် ဘယ်ဥစ္စာ ပူရှိန်လို့ မီးရပ်ပိန်စို့ရမယ်။ တက္ကသိုလ်
တပြည်လုံးမှာ သုံးနေကြဆေးမင်း။

ဘုရင်မင်းမြတ်က ရယ်တော်မူလေသည်။ ဦးအေးက ရွှေဖော်
တော် ကျေတော်မူဟန်ယိုတယ်။ ထပ်၍၊ လျှောက်စေ။

သံတော်ဆင့်ညီးလန်းဆို ဆီးရွင်သည်

ခရဲးသီးဆေး ဓါန်းချင်း

၂။ ပါရပ်ချောင်မှာ အရောင်ကြုတ်သည် ငပြုတ်မင်းကြီး
တိုင်းဝင်ပေ။ အရွက်ကြားနှင့် ပျားလိုချို့ ခရဲးဆိုသည့် ထိုသစ်
သီးကို ဓားနှင့် လိုးလိုး ထန်းလျှက်သိပ် တဆိတ်စေန တဆိတ်စာ
မဖိတ်စေရော ပုံစပါး ထားမြှုပ်ပါလေ။ အနိုးပြီးမှ ပူသည့်နေရာမှာ
လိုက်ဆူဝေလို့ စီစီတန်းချည့် ယောသည်တခန်း ဆေးရွှေလျုံကို
တခွန်မှုန်မှုန် နှစ်ပြန်သောက် ဆီးဝမ်းပေါက်လို့ ကျင်းယ်စုံ
ခုရှုတ်တရက် ရွှေ့ရွှေ့ဆင်းလိမ့် ရှားရှားသံချင်း မစဲးညံ့ ကဲတို့
ပုံလုံးဘာဝ နပုံလုံးသက ချုန်မထားနှင့် မင်းနားစိုးထံ နေသူတို့
နှင့် ဝန်ပို့လေ့ထိုး ပခုံးထမ်း ခေါင်းရွှေက်တခန်း နေပူးခံ အသေး
လျှော့လျှော့ မြန်မြန်ပေးဘို့ ကျောင်းစာရေးနှင့် အလွန်သင့် ပိန်းနာ
ရင့်တဲ့ ကာလသား ခြောက်သွေ့ ပါတဲ့ကညားမယ် နှုန္တို့သူ့ယ်
ဘယ်မရွေးနှင့် အထန္တေးလို့ မပြေားခင် ရေဟောင်း ရွှေ့ရွှေ့ထွက်
တဲ့ ဆေးမင်း။ လေခြေကျိုးနှင့် ဒေါ်ဘုံးအိုး မသုံးစေလို့ချုန်လို့
လွှာတ်ဘို့။ ချောင်းကလွှာတ် ကတွော်မတန့် စီးသွေ့ယ်ကျလျှော့ တယ်
လေ။ ဆေးမြနားပန် အဝတ်လှန်နေးရင်လ သူ့စို့လျှင် ဆွေး
တတ်တဲ့ ရွှေသေးတော်ရည်။ ဖြူပြာသွေ့ယ်ဝင်းငယ်တို့ လူလွှာယ်
ရာရှင်းကြပ ဆင်းလိမ့်ရှည်ရည်။

(အမှာ) ရှေးက ခရဲးသီးခေါ်ကြသည်။ ငှုံးဝေါ
ဟာရသည် အညာရပ်မှာ အသုံးများသည်။ အကြောင်းအရပ်
မှာ ဖရဲးသီးဟု အခေါ်များကြသည်။

တခွက်မှန်မှန် နှစ်ပြန်သောက် ဆိုသည်ကား နံနက်
တခွက် ဉာဏ်ခွက် ဆိုလိုသည်။

x x x x

ဤကဲ့သို့ လျှောက်၍၊ ဒုန်းချင်းအဆုံးမှာ ဘုရင်မင်းမြတ်များ
စွာ ရယ်တော်မူလေသည်။

တရားသူကြီး ဦးအေးက မီးယပ်ဆေးဒုန်းချင်းကို လျှောက်
ရန် ပြောသည့်နှင့် လျှောက်ဆိုပြန်သည်။

၃။ ရှားအောင်သညာ များစွာထပ် လက်ပပ်မှန်မှ ယူကြ
လေ။ ကာကိုပစ်၍၊ နှစ်ကိုချွန် ပိဿာမှန်မှန် ချိန်ယူထည်။
ရွှေမန်ကျည်းမှည့် စွဲခွဲသင် ငါးဆယ်ချိန်ခွင့် ဒေါ်လီဖက်တော့
ထန်းဘို့ထန်းလျှက် သုံးဆယ်ဖျော် အိုးသစ်ပေါ်မှာ အန္တာဖုံး
စမုင်းတွေ ပေါ်ကဖြူး နှုံးနှုံးနပ်နပ် ရှိအောင်မွေ ကြောင်
ဘားမြီးရှု မဖော်ယက်အောင် စပါးထိုက်နက် ကျိုကျယ်စွာမှာ
ရက်ခုနစ်ခါ လည်အောင်မြှုပ် သွေးပုပ်လေပုပ် ဌိမ်းလေအောင်
တန္နားကြိမ် ယူခါစားမှ ထွားည့်သည် ရွှေကိုယ် ရှိန်းလဲလဲစိုး။
အဒေါ်အိုး ပရေတွေန့်တယ် ထွားဖွံ့ဖွံ့တုတ်ခဲး။ မျက်ဝတ်တွေသူ
အပူကိုနိုင်လှုတယ်။ ဦးသာခိုင် ငယ်စဉ်တုံး သုံးနေကျလက်စွဲး။

ဘုရင်မင်းမြတ်က များစွာ ရယ်တော်မူလျှက် အကျိုးအ
ကြောင်း မိန့်တော်မူပြီးနောက် အရာယိုအမှုထမ်းတို့ကို ပြောပြ
သည်မှာ ဤတောင်စမှတ်ဆောင်နှိုက် အပျော်စားပွဲးကျင်းပကြ
သည်ကား ငါသည် ရှင်ဘုရင်မဟုတ် မင်းမာတို့သည် အမှုထမ်း
အရာထမ်းမဟုတ် မိတ်ဆွေချုပ်ကျမ်းဝင်သူများ တွေ့ဆုံးကြရဘို့သ
ကဲ့သို့ ထင်မှတ်ကြရမည်။ မိမိတို့ စိတ်သဘောယို ပြောနိုင်ဆိုနိုင်

စားနှင့် သောက်နှင့် နေနှင့်ထိုင်နှင့်ကြသည်။ ရာဇ်ပြစ် လွတ်
ကင်းခွင့်ရသောအခါ ဖြစ်သည်။ ကိုယ်စိတ်ချမ်းသာအောင် နေကြ
ရမည်ဟု မိန့်တော်မူလေ၏။

နောက်-စာဆိုတော်မင်း စာတော်ဖတ်မင်း သံတော်ဆင့်
သံတော်ခံ နားခံတော် စာရေးတော်ကြီး စသော အမှုထမ်းတို့ကို
ငွေတော်တပိတ်သာ ဝတ်စုံ အချို့ရှာစား အချို့ပယ်စား ပေး
သနားတော်မူသည်ကို ခံကြရသည်။

ဉြုဖော်ပြသော ဒုန်းချင်းများကို မန္တလေးစာဆိုတော်မင်း
ဦးကွန်းစင်ထံမှ ရမည့်။

ဘုရင်မင်းမြတ်နှင့် တရားသူကြီးဦးအေး

စစ်တုရင်ကစားခြင်း

စာပွဲးသဘင် သိမ်းကြစို့ စစ်တုရင် ကျင်းပခြင်း အခမ်းအနား
ကို ဆိုင်ရာဆိုင်ရာတွဲး၍။ ကစားကြလေ။ မောင်အေးတော့ ငါနဲ့
တွဲးရမယ်ကွဲ့။ မင်းက နူးညံ့သော တရားမ တရားသူကြီးဖြစ်တော့
စစ်တက်စစ်ဆင်း ခွဲပုံ ကော်ပုံ ကပ်ပုံ ဆုတ်ပုံများကို နားလည်
မည်မထင်ဘူး။ ငါက သင်ပြုပါး ပေးရမှာပဲးကွဲ့။

အေး။ ။ ရှင်ဘုရင်က ငအေးကို လူည့် ထင်နေသလား။
စစ်ခင်းတော့ ငအေးအကြောင်း သိလိမ့်။

ဘုရင်။ ။မောင်အေး ငါကို မင်း စကားသာနှင့်မယ်။ စစ်တု
ရင်တော့ မင်းနှင့်လိမ့်မယ် ထင်သလားကွဲ့။

အေး။ ॥တိုက်တော့ သိရောပဲ့လေ။

ဘုရင်။ ॥ ဒါဖြင့် မင်းနဲ့ငါ စစ်ကစားချင်ယင် စာဆိုအုန်း။
မင်းစာကို ကြားရမှ စစ်ခုံခင်းပီး ကျင်းပမယ်ကွဲ့။

အေး။ ॥ အောင်မယ် ကြီးကျယ်လိုက်လေ။ စစ်တုရင်ကစား
မှာတောင် စာဆိုလျောက်ရတဲ့ အမိန့်တော်ပေကို ရွှေနားတော်
ဆင်တော်မူပါမည့်အကြောင်း။

ငအေးနဲ့ရှင်ဘုရင် စမုတ်အဆောင်အတွင်း ခင်း
မည့်စစ်အင် ရှင်ဘုရင် ကံတမိုးဟာမို့ စစ်တိုး
မတော့ ဖုန်းထိုလျှင် မထင်နှင့် မနိုင်ဘူး။ ဥာဏ်
စိစွေးပါတဲ့ ငအေး လူနဲ့ ထင်လှ ပိုလ်ပြင်တွင်
စိတ်ကို နှီးပါတော့ ထိုးစို့နှစ်ဦး။

သူများလို ငအေးတို့က ပုံရပိုက် ကန်းကူးမဆောင် ပစ်ဆိုဆို
ရေးလိုက်ရဒါပဲး မှတ်လို့မှတ်ကြတော့ဟူ၍. . . .

ဘုရင်။ ॥ တော်ပါကွဲယ် ရှည်မနေပါနဲ့ မင်းစာက ရှင်
ဘုရင်ဖြစ်တဲ့ ကံကတမိုးဆိုဒါ ဟုတ်ပေတယ်။ ရှင်ဘုရင်ဖြစ်တဲ့
ဖုန်းတော် ထို့ကြားသော်လဲး စစ်ကစားတဲ့ နေရာမှာ ဖုန်းကံနှင့်
မဆိုင် အကြံ့အစည်း ဥာဏ်ပညာသာလျှင် ပဋိနာဆိုဒါ မှန်ပေ
တယ်ဟု ရယ်တော်မူ၍. ပြောလေ၏။

အေး။ ॥ ကစားတဲ့နေရာမှာ ဖုန်းကံနှင့်မဆိုင် အကြံ့ဥာဏ်
သာ ဆိုင်သည်ကို ရှင်ဘုရင်သိယင် တော်ပါ။

ဘုရင်။ ॥ အေးပါကွဲယ် သိပါပြီ။ ကဲး- စစ်ဆင်ပေတော့
ကွဲယ်။

အေး။ ။ အော်-ဆင်ပေါက်မြင်းအုပ် ဆင်ထားပါကလား။ ဒါဖြင့် ရှင်ဘူရင်စစ်က မင်းကြီး ဒီအကွက်မှာ ပိတ်မိလိမ့်မယ်။ ကြည့်သာထိုးပါတော့ ရွှေနှံးရင်ဘူရား။

ဘူရင်။ ။ ဒီအပြောမျိုးတေနဲ့ ငါကို ဖမ်းနေဒါပဲးနော်။

အေး။ ။ ဟင်မြင်းနဲ့ စစ်ကဲးလဲးမလိုလား။ ဟော-ဒီမှာ ရှင်ဘူရင် ဆင်နဲ့ ရထားမင်းကြီး ကြပ်နေပါ၊ ကြည့်တက်- ကြည့်တက်နော် အော်-ဒီလိုလား။ ကိုင်း-မင်းကြီးနဲ့ရထား ဘယ်ပြေးမလဲး။ မြင်းနဲ့ ခွွဲလိုက်မယ်။ ခွွဲစမ်း။ အော်-မင်းကြီး နောက်ကိုဆုတ်သလား။ ကိုင်း-ရထားကို မြင်းကန်လိုက်ပါ။ မင်းကြီးမြင်းနားကပ်မလား။ ရထားလမ်းကျေနေတယ်။ မြင်းစားကျက်အတွင်း ကျေနေတယ်။ မြင်းကြီး ဘယ်ရွှေ့မလဲ။ ထုတ်စမ်းပါ ရှင်ဘူရင်ဉာဏ်။

ဘူရင်။ ။ မောင်အေး ငါက တယ်မတတ်လှဘူးလို့ ထင်တယ်။ ခုတော့ မင်းက စစ်ကွက် တယ်ကောင်းပါပေ။ ငါက အရှုံးပေးပါဟော့။

အေး။ ။ ရှင်ဘူရင်မို့သာ ကျောင်းသား သူ့ငယ်ချင်းပြောပြောရယ် ကြောက်ပလားဟု မေးရမှာပဲးနော်။

ဘူရင်။ ။ သည်နေရာ ရှင်ဘူရင်မယို့ စောစောက ငါပြောထားတယ်။ အခု ၂ ချက်တီးကျော်ဘလားဟော့။

သံတော်ဆင့်။ ။ ၂ ချက်တီးက ကျော်ပါဘူရား။

ဘူရင်။ ။ မောင်မင်းတို့ သွားလိုရာ သွားကြပေတော့ ညီလာခံ အပျော်နှီး စဲးပါကွွယ်တို့။

အမိန့်တော်အတိုင်း အမှုထမ်းတို့ စမုတ်ဆောင်မှ ဆင်းပြန်
သွားကြလေ၏။

အတွင်းရေးတိုင်ပင်ခြင်း

ဘုရင်။ ။ မောင်အေး ယနေ့ ငါနေရဒါ တယ်ပီးတော့
ပျော်ပေတယ်ကွဲယ်။

အေး။ ။ ဒီလိုပေါ့လေ။ လောကမှာ ဘယ်သူမဆို ပျော်တဲ့
အခါပျော် မော်တဲ့အခါမော် တော်တဲ့အခါတော် ချော်တဲ့အခါ
လဲချော် ကျော်တဲ့အခါကျော် ပေါ်တဲ့အခါပေါ် အဲးဒါ လော
ကခံတရားအတိုင်းပဲး။ ဆိုင်တဲ့နေရာကိုသာ သွေး၍။ အဓိပ္ပာယ်
ယူပေရော့။

ဘုရင်။ ။ မင်းပြောဒါ ဟုတ်ပါပေတယ်။ ဟုတ်ပင် ဟုတ်
ငြားသော်လဲး ယခုလောကမှာ မင်းမင်း ဖုန်းကြီး ဖုန်းကြီး
လူလူ ဦးဖြူ။ ဦးနက် ယောက်ဗျား-မိန်းမ ဒီလောကခံတရား
သခါရတရားကို မသိကြသည့်အတွက် အမှားမှားအယွင်းယွင်း
ပြုလုပ်ကြတော့ စီးပွားရေး ဆုတ်ယုတ်ရောဂါထူပြောပီး အသက်
တိုကြဒါပေါ့ မောင်အေး။

အေး။ ။ မှန်ပါတယ်။ ဝိုပ္ပတိစက်ဆိုဒါက ဆုတ်ယုတ်တဲ့
စက်ဖြစ်တော့ တလောကလုံး ဆုတ်ယုတ်ဖို့ချည်းပဲး အင်း-တရံ
တခါ သို့လိုသံဝောဖြစ်ရဒါ အတိုင်းမသိ အဖိုးတန်ပါပေတယ်။
သို့သော် ပြောရင်းဆိုရင်း သတိပေါ်လာပြန်တယ်။ ဖြတ်၍
ပြောရအုန်းတော့။

ဘုရင်။ ။ ဘာများ သတိ ပေါ်လှပြန်သလဲ့ကွဲ့။ ပြော
စမ်းပါ။

အေး။ ။ တခြားအကြောင်းတော့ မဟုတ်ပါ။ တွင်းသင်း
ဝန်ကြီး ဦးညီစီရင်သော နေကပါ့နှိုက် လုံးရင်းခိုင်ကျဉ်း အစ
ချီသော ပုံစံတွင် (ကစားမြှေးဆွင် စစ်တုရင်ငယ် အလျင်ရှေ့ပြေး
နယ်ချင်းထွေးက မန္တလေးထက်ကြပ် ရထားကပ်လျက် ဆင်တပ်
မြင်းတပ် အထပ်ထပ်နှင့် အအပ်မခံ အရံမင်းပြေး ပိုက်တွင်းခွေ့၍
မင်းသေသေနှယ်) ဟူ၍ စပ်ဆိုရာမှာ (မန္တလေးထက်ကြပ်)
ဟု န-ငယ်တဝမ်းပူ ဒွေးတော်ပြုလုပ်ထားသည်ကို အချို့မှုတို့
တွင်များစွာ တွေ့ရပါသည်။ ယင်းသည့် (မန္တလေးထက်ကြပ်)
အဓိပ္ပာယ်ကြံးစည်၍။ မရ ဖြစ်နေကြောင်းပါ။

ဘုရင်။ ။ မင်းပြောဒါ ဟုတ်တယ်။ တဆင့်တဆင့် မူးရင်းစာ
ကို ကြည့်ရှုရေးကူးကြယ် အကွာရာအမှန်ဖြစ်မှာပဲး။ အချို့ကတော့
ရသော သူတို့က ပစ်နဲ့ ပြောချက်ကို လိုက်၍။ မိမိတို့ထင်ရာ
(မန္တလေးထက်ကြပ်) ဟု ရေးမှုတ်ကြသည်နှင့် တူကြောင်းကို
နေအေး မောင်နှု ပြောဘူးတယ်ကွဲ့။ မင်းကြီးဦးညီရေးတဲ့ မူးရင်း
မှာ (မန္တလေးထက်ကြပ်) ဟု ကဲကြီး ခ-ရင်ကောက် ဒွေးဘော်
ယိုသည်လို့ ပြောတယ်။ မောင်နှုက (မန္တလေးထက်ကြပ်) ကား
အဝန်းအပိုင်းကို ဆိုသည်။ စစ်ခုံစစ်ကွွက် စစ်ခုံပြင် အဝန်းထက်
နှိုက်ငြင်း၊ စစ်မြေပြင် စစ်မျက်နှာပြင် အဝန်းပတ်လည်နှိုက်ငြင်း၊
သတိထက်ကြပ်မကွာ စစ်မျက်နှာပြင်တွင် ချီတက်တို့က်ခိုက် စစ်
ဆင်ရမည်ဟူသော အဓိပ္ပာယ်များကို ယူရန် သင့်သည်ဟု နာဝအေး
မောင်နှုက ပြောပေါ်တယ်ကွဲ့။

အေး။ ။ နဝဒေးပြောပြသာ အတိုင်းအဝန်းအဓိပ္ပာယ်ယူရ မည်ဖြစ်ပါက (မန္တလေး) ဟု ပါသာ အချို့မှုသည် မှားသည် ဆိုရပေလိမ့်မည်။ (မဏ္ဍာလေး) ဤကြိုး ၃-ရင်ကောက် ဒွေးဘော်မှ အရေးအသားမှုန်၍ အဓိပ္ပာယ်ဖြောင့်ရန် ဖြစ်ပေမယ်။

ဘုရင်။ ။ ဒါမှာတော့ မောင်အေး၊ စာကို အရေးခိုင်းရ သည်ကား စာရေးက ပြောပြချက်ကို အဓိပ္ပာယ်နားလည်ယင် အကွဲရာအမှုန်ကို သုံးတတ်သည်။ အဓိပ္ပာယ်ကို နားမလည်က အသံတွေတဲ့ အကွဲရာကို ရေးသားထားပါက အဓိပ္ပာယ်ကို ကြံဆ မရနိုင်အောင် ဖြစ်တယ်၊ အဲးဒါ သတိထားစရာပေပဲး၊ ကိုင်း ဒါ တေကို ပြောလို့ မဆုံးနိုင်ဘူး။ ရပ်ကြအုန်းစို့၊ မင်းနဲ့ ငါနဲ့ နှစ်ယောက်ထဲး ယိုတော့တယ်၊ အတွင်းစကား ပြောကြအုန်းစို့ ကွဲယ်။

× × × × ×

စစ်ပြောငြိမ်းခြင်းအကြောင်း

ဘုရင်။ ။ ယခုကုမ္ပဏီ ကုလားတို့နှင့် စစ်ဖြစ်ပွားကြသည့် အရေးမှာ ကမ္မားမျိုး မဟာသမတ မင်းမှစ၍၊ မျှိုးပို့ပြီ မြေအပြင် နှိုက် ထိုးနှစ်းစိုက်ဆောက် စံနေသောမင်းတို့သည် သမ္မတို့စက်၊ ဝိပ္ပတို့စက် ကာလနှစ်ပါးတွင် သတ္တဝါတို့ ကံအလျောက် နှစ်တိုင်း နှစ်ပြည့် စစ်ဖြစ်ပွားကြသောအခါလည်း ယိုချေသည်။ ချုစ်ကြည် စွာ မဟာမိတ်ဖြစ်တဲ့ အခါလည်း ယိုချေသည်။ ရန်မြိတ်ရန်စကို

အမြဲးမယိုသင့်ပေါ့၊ ရွှေးဘေးလောင်းတော် သီရိဓမ္မဘောကမင်း
သီရိခေတ္တရာ ဒွဲတ္ထပေါင်မင်း ပုဂံပြည် နော်ရထာမင်းစော မြစ်
တော် အလောင်းစည်သူမင်း မြေးတော် နရပတိစည်သူမင်း
ဟံသာဝတီ ဆင်ဖြူများရှင် မင်းတြား ရတနာသိယ် မြို့တည်
ဘေးတော် အလောင်းမင်းတြားကြီးမှစ၍။ ယုမ်း ယွှန်း လင်းဇင်း
လပိုက် လကျော် မျက်နှာမဲး ယိုအျား ပညာဝတီ အာသံ ကသည်း
မကိုပူရ ဝေသာလီ စသော တိုင်းခရိုင် နိုင်ငံများကို ငါတို့က
လက်နက်နိုင်ငံဖြစ်သောအခါလည်း ယိုချေသည်။ မဟာမိတ်ဖြစ်
ကြသည်လည်း ယိုသည်။ သို့ဖြစ်၍။ ပြည်သူသတ္တဝါအပေါင်းတို့
၏။ အကျိုးစီးပွား သာသနာတော်မြတ် အကျိုးစီးပွား သား
တော်အစဉ် မြေးတော်အဆက် မြစ်တော်အညွှန် အဓိန်ရှည်စွာ
နှစ်တိုင်းနှစ်ပြည် မဟာမိတ်အဖြစ် သင့်တင့်ညီညွတ်ရန် အရေး
တော် ဖြစ်ပွားကြသည်ကို ပြောဖြို့ဖြို့လိုက်ရတယ်ကွဲ့။ မောင်အေးရဲ့။

အေး။ ။ ဖြစ်ပွား တိုက်ခိုက်ကြတဲ့ စစ်ကို ဘယ်လိုပြောဖြို့မ်း
ရသလဲး။

ဘုရင်။ ။ ယေး ပိတ် ဒဝယ် တနသာရီ လေးမြို့ကို သူတို့
ကုမ္ပဏီ ကုလားများကို စစ်စာရိတ်ပေး၍။ ပြောဖြို့မ်း လိုက်ရ
တယ်ကွဲ့။

အေး။ ။ ဒါမှာတော့ စစ်ရှုံးလို့ ပေးရဒါနဲ့ တူဒါပါပဲး။
စကထဲးက ပြည်သူ သတ္တဝါအကျိုး သာသနာတော် အကျိုးကို
မြောက်ကိုးပါက ဘာပြုမဲ့ လူကုန်ငွေကုန် စစ်ပြိုင်တိုက်ခိုက်နေရန်
မဟုတ်၊ အရေးစကား ပြောဆိုကြသည် အခါက သမစိတ္တညီညွတ်
အောင် ပြောဆိုကြပါလျှင် သာ၍မကောင်းပေဘူးလား။ မိမိတို့

က မနိုင်တော့မှ ဘယ်အကျိုးကို ထောက်မြော်လို့ စစ်ကိုပြော်မြို့
ရတယ်ဟု ရာဇ်မှာ တင်ထားလျှင် ကြားဒါနဲ့ တူမှာပဲး မနိုင်
လို့ စစ်ရှုံးရခြင်းကြောင့် ယေး ပိတ် ဒဝယ်ကို ပေးရဒါက သက်
သေခံလျက် ယိုနေတယ်။

ဘုရင်။ ။ မောင်အေးမလဲ မနိုင်လို့ ရှုံးပေတဲ့ စစ်ရှုံးတယ်လို့
ရာဇ်မှာ စာတင်လို့ ကောင်းနိုင်ပမလား။ စစ်ပြော်မြို့ကြတယ်
ဆိုဒါကို ရာဇ်မှာ စာတင်ရဒါ မကောင်းပေသူးလားကွဲ့။ စစ်ရေး
နှိုက် လိမ္မာတဲ့ မင်းကြီး ဗုဒ္ဓလလဲး မယိုတော့ဘူးကွဲ့။

အေး။ ။ ရာဇ်မှာ မဟုတ်ထာကို တင်ထားယင် မူသား
ဖြစ်မှာပေါ့။ ကြားတယ်လို့ ထင်ကြမှာပေါ့။ မင်းကြီး ဗုဒ္ဓလ
ဟာ မြေဝတီဝန် မောင်စကို စစ်ကဲးကြီးအဖြစ်နှင့် လိုက်ပါစေ၍။
ပန်းဝါနှိုက် အဂ်လိပ်တပ်ကို ခုခံရာ အောင်မြင်သည့်အပြင် ဓည်
ဝတီ ရခိုင်ပြည်ကို တိုက်လို့ အရေးသာနေပေတယ်။ မြို့တော်နှိုက်
ရှင်ဘူးရှင်အပါးတွင် မင်းတိုင်ပင် လုပ်နေကြဒါ ဒေသနာရကို မသိ
နားမလည်သော ဝန်ကြီးများနှင့် စာဆို ငရေး ငထွန်းမြတ် ငပြော
တို့ ဖြစ်ကြသည်။ သည်အကောင်တွေဟာ စာဆိုမှုသာ နားလည်
ကြတယ်၊ သင်းတို့ စီမံရာကို ရှင်ဘူးရှင်က လိုက်ပီးတော့ အမိန့်တော်
ထုတ်နေဒါမှာ မင်းကြီး ဗုဒ္ဓလရခိုင်ပြည်ကိုရယ် အစောင့်အနေ
ထား၍။ စစ်တကောင်း ပန်းဝါ ဒေါက်ကာ မောက်သူ့အဲချို့စေ။
ငင်းက မကိုပူရ အာသံကို ချို့စေဟု အမိန့်တော် ထုတ်ပြန်တော့
ဗုဒ္ဓလက အမိန့်အတိုင်း အာသံကို ချို့တက်ပါမည်။ ကုလားသင်း
ဘော ၅-စင်း အရှေ့ဘက်ကြောင်း လုညွှေ၍။ ဝင်လာသည်ကို

ဆီး၍ ခုခံရန် စီမံရန် အရေးကြီးသည်ဟု သံတော်ဦးတင်လွှာ ပို့ဆက် လိုက်သည့်အခါ ဝန်ကြီးတို့နှင့် တိုင်ပင်ပြီးတော့

ရှင်ဘူရင်ကယုံကြည်လျက်ပြည်မြို့ သာယာဝတီမြို့ မြန်အောင် ဟသာတ စရွှေ့နှုန်းဖြူဖြုံး ပုံသိန် မြောင်းမြေ ရွှေလောင်း ပန်းတနော် ဒလ ရန်ကုန် ပဲးခိုး သန်လျှင်စသော မြို့ဝန် မြို့သူကြီး ကင်းစောင့် ကင်းအုပ်များကို လက်နက်လူသူ စည်းကြပ်၍ တပ်မြေကတုတ် ဆီးဆိုခုခံစေ အမိန့်ထုတ်သည့်အတိုင်း စည်းလုံးခုခံကြသော်လဲး ကုလားတို့က လက်နက်အင်အား အလုံးအရင်းအားကြီး၍ မြစ် ကြောင်းက ဆိုပိတ်လို့ မရကြောင်း သံတော်ဦးတင်ကြရော့။

သံတော်ဦး တင်လွှာ ရပြန်တော့ ရှင်ဘူရင်က အတိုင်ပင်ခံ ဝန်ကြီးစုနှင့် ငရေး ငအီ ငပြေတို့နှင့် တိုင်ပင်ပြန်ရော့၊ တိုင်ပင် တော့ စာဆိုတော်များနှင့် ဝန်ကြီးများက မင်းကြီးပန္တာလခေါ်မှ ပဲး ပြောကြတော့ ရှင်ဘူရင်က ပန္တာလကို မကိုပူရ အာသံမတက် လေနဲ့ တပ်ကို အလျှင်အမြန် ပြန်ဆုတ်ပြီးလျှင် ကုလားရန်ကိုခုခံ တိုက်ဖျက်ရမည် အမိန့်တော်နဲ့ ခေါ်ပြန်တော့ မင်းကြီးပန္တာလ ဟာ မကိုပူရ အာသံက ကုန်းကြောင်းခရီး အပြင်းဆုတ်လှာ၍ ဆင်ဖြူကျွန်းရောက် ရှင်းကမှ စုန်ဆင်းလျက် ဓနဖြူမြို့သို့ လာရ သည်မှာ တောကြီးတောင်ကြီးကို ဖြတ်ကျော်ကာ တဖန်ရေလမ်း ဖြင့် လှာရှာသည်ကား ခရီးဘယ်မျှ ကြီးကျယ်ကြမ်းထမ်း ပင်ပန်း ရှာသည်ကို ဝန်ကြီးတို့ သိကြသည်မဟုတ်။ ရှင်ဘူရင်လည်း သိမည် မဟုတ် ဖြစ်သည်။

ပန္တာလ စစ်သူကြီးသည် ခရီးပြင်းဆုတ်ခွာလှာရသည့်အတွက် မကျွန်းမာတော်မှုကြောင်း ကြားသည်။ ရှင်ဘူရင်မသိ မကျွန်း

မမာသော စစ်သည် တပ်သားများကို မြို့တော်သို့အရောက် လျှေ
မြန်တော်နှင့် ပို့ရသည်ကိုလည်း ရှင်ဘူရင်မသိ ဗန္ဓုလထံ ကြွင်းကျွန်
နေတဲ့ တပ်သားတစုနဲ့ ဝေသာလီမင်းသား မြင်းတပ်နှင့်သာ ခု
ခံနေရရှာသည်။ အကူအပုံဆို၍။ မည်သည့်တပ်ကမှ မရောက်
သည်ကို ရှင်ဘူရင် မသိချေ။ မင်းကြီး ဗန္ဓုလသည် မမာတော်မူ
လျက် တပ်ထိပ်ကနေ၍။ ရန်သူကို ခုခံတိုက်ဖျက်ရာ အားအင်ကုန်
ခန်း စွမ်းနယ်လျက် ဓနဖြူတပ်တွင် ကျဆုံးကြောင်း သိရသည်။
သူသာ ကျွန်းမာသနစွမ်းလျက် အကူနောက်ထပ် စစ်သည်တော်
တပ်များသာ ရောက်ကြပါမူ ရန်သူဖြစ်သော ကုလားများစစ်
ကို အရေးသာ အောင်နိုင်ရန် အကြောင်းယိုသည်ဟု တပ်ပြန်တို့
ပြောကြသည်ကို သိရသည်။ ဤအကြောင်းကို ရှင်ဘူရင်မသိပေါ်။

မင်းကြီးမဟာ့ဗန္ဓုလဟာ များစွာ ကျေးဇူး သစ္စာတော်ကို
သိပါပေတယ်။ ရှင်ဘူရင်အနားက နေ၍။ အရေးမမြင်သော သူ
တို့၏ ပြောချက်ကိုလိုက်၍။ ရှင်ဘူရင် အမိန့်ထုတ်မှန်း သိသော်
လည်း ငြင်းပယ်တော်မမူ အမိန့်တော်ကို ကျိုးနံပါပေတယ်။ ဤ
ကဲ့သို့ အရေးမမြင်တဲ့စကားကို အရေးယူ၍။ အမိန့်ထုတ်တဲ့ ရှင်
ဘူရင်ဘဲဟု သစ္စာဖောက်ပြန်ပါးတော့ ရန်သူ ကုလားဘက်ကို မဝင်
ပဲး အသက်ဆုံးခံ၍။ မိမိအရှင်ဘက်က တိုက်ခိုက်သည်ကို များစွာ
အုံဉာဏ်ကြီး ဖြစ်ပါပေတယ်။ သို့လို့ အရှင့်အကျိုးကို အသက်ဆုံး
အောင် အမှုတော် ထမ်းယွက်တဲ့ စစ်သူကြီး ဖြစ်ပါပေတကားဟု
ကျေးဇူးကို ထောက်မြော၍။ ရှင်ဘူရင်က ဗန္ဓုလအလောင်းကိုမှ
အထိမ်းအမှတ်ပြု၍။ သင်းပြိုဟ်ခြင်းကို မပြုသည်မှာ ရှင်ဘူရင်
ဘာကောင်းသလဲး။ နောက်ဆက်ခံသော စစ်သူကြီးများကော်
အားတက် အားယိုကြေရန် ဖြစ်ပါအုန်းမလား။

ဘုရင်။ ။ မင်းပြောဒါတေ စဉ်းစားကြည့်တော့ မှန်ပေဒါပဲး မောင်အေးရဲ့ ငါလဲးမှားပေဒါပဲး တိုင်ပင်စရာက အရေးကိုနားမလည်တဲ့ သူတို့ပဲး ယိုနေဒါကို မင်းကလဲး ငါအနားမှာ မယိုပဲးကို။

အေး။ ။ ငအေး အနားမှာ ယိုပေတဲ့ စစ်၏အရေးအရာမှာ ငအေးနားမလည်ဘူး။ အရေးကို မြင်တတ်သူ ခရီးဒေသနရနယ်ကိုကျမ်းကျင်နားလည်သူကို တိုင်ပင်မှာသာ အရေးပါ၍။ အောင်မြင်တတ်တယ်။ စူးနေရာစူး ဆောက်နေရာဆောက် ပေါက်ဆိန်နေရာ ပေါက်ဆိတ်၊ ဓားမနေရာ ဓားမ၊ ဆိုတိသကဲ့သို့ ရာထူးဂုဏ်ကြီးတိုင်း အရာရောက်သည်မဟုတ် ရာထူးဂုဏ်ငယ်သည်ဖြစ်စေ ဆင်းရဲးသား လူသာမန်ပင်ဖြစ်စေ ဆိုင်ရာဆိုင်ရာ ကျမ်းကျင်တဲ့ ဌာနက နေရာချထားသော် အရေးပြီးမြဲး သာမြဲးသာ ဖြစ်ချေမည်။

ဘုရင်။ ။ မောင်အေး ပြောဒါ မှန်ပေတယ်။ ငါကိုယ်တိုင်တော် ထွက်ရဒါမဟုတ်။ သူတို့ အဝေးဝန်များ တင်လွှာအရ ငါလဲး အမိန့်တော် ထုတ်ဒါပဲးကဲ့။

အေး။ ။ လိုရင်းမှာ မင်းကြီး ဗန္ဓုလထံက တင်လွှာသည် ရှင်ဘုရင်ထံ အမှန်အကန် မရောက်ဟုထင်သည်။ ဗန္ဓုလထံက တင်လွှာတို့သည် အရေးယူရန် ဖော်ပြသော အချက်တို့ကို ရှင်ဘုရင်လက်သို့ အမှန်အကန် ရောက်သည်အတိုင်း ကြည့်ရှု၍။ အမိန့်တော်ထုတ်ရပါက အစည်းအလုံး ခိုင်မြဲးသဖြင့် အရေးတော် ရှုံးနိမ့်လိမ့်မည် မထင်ပါ။ စစ်ပြောပြီးကြောင်း ရာဇ်မှာ ဖုန်းတော်ကို ဖော်ပြု၍။ စာတင်ထားရသည်မှာ ငအေးကတော့ ရယ်ချင်ပါဘို့။

ဘုရင်။ ။ ဖြစ်လိုရှိမှင် ပြောတယ်လို့ မထူးဘူးကဲ့ သံ၏
ရ စီမံတဲ့အတိုင်းပေါ့။ ကံစီမံရာပေါ့ မောင်အေးရယ်။

အေး။ ။ ဒါမှာတော့ နောက်ဆုံးကျယ် ကံကိုသာ ချရ^၁
မြေးဓမ္မတာကိုး ကံနဲ့ပဲ့စခမ်းသတ်ပေတော့။ ကုမ္ပဏီအစိုးရတို့က
မြန်မာနယ် အစွန်အဖျား ယေး ပိတ် ဒဝယ် တနသံ့ရိကို ညောင်
မြစ်တွယ်ပီး နောက်ကို ညောင်ပင်ကြီး မည်မျှလောက် စည်ကား
လာမည်ကို မသိနိုင်ဖြစ်တော့ဒါပဲး။

ဘုရင်။ ။ မောင်အေး ယခုမျက်မျှက်နှံက် ခံစား စံစား
ပျော်ပါးနေကြရသော အယုတ် အလတ် အမြတ် ဟူ၍။ ခေါ်
ကြရတဲ့သူတို့သည် ဘဝဘဝက ထောက်ပုံးသော ကုသိုလ် အ^၂
တိုင်းဖြစ်ကြပေတယ်။ ထောက်ပင့်သော ကုသိုလ်အဟုန်ကံသည်
ကုန်ဆုံးသည့်အခါ ပျက်စီးကြမြေး ဓမ္မတာပင်ဖြစ်ချေသည်။ အကု
သိုလ်ကံ နှိပ်စက်လှာပိခိုယ် ဘုရားတောင် တားဆီးလို့ မရနိုင်
ဘူးကဲ့။ နိုင်ငံကို ချွဲထွေနိုင်တဲ့ ငါ၏။ မင်းကြီးမဟာဗန္ဓုလလည်း
ပျောက်ကွယ် သွားရှာလေပြီ။ သူ၏။ ကျေးဇူးဂုဏ်ကို ဖော်ပြ
သော အမှာတော်ရေး မောင်ဘုန်းဆိုတဲ့ ၄-ချိုးကြီးများဖြင့်
ဂုဏ်သတင်းနဲ့ မပျက်ကျွန်ုတိပေသည်။ ၄င်း ၄-ချိုးကြီးများကို
မင်းရသေးလားကွယ်။

အေး။ ။ မောင်ဘုန်းဆိုသော ၄-ချိုးကြီး ၃-ပုံ့ဒ်ကို ရပါ
သေးတယ်။ အတော် အမြောက်အပင့် အချိုးအင့်းကဖြင့် ကောင်း
ပါပေတယ်။

ဘုရင်။ ။ မင်းရဒါ တပုဒ်လောက် ဆိုပြစ်မ်း မောင်အေး။
အေး။ ။ ခိုင်းလို့ရှိမင့် ဆိုရအုန်းမှာပလေ။ နားထောင်ပေ
တော့။

၁။ (လက်လို့သာလင်းတော့ ဘက်ကင်းတေအာမှာ ဇကရာ
ရောင်ထွက်မို့ ဓားလွှတ်ကယ်အပိုင်းခန့်ပေတဲ့ နိုင်ငံရင်။ ။ယူစ်
ခန်းကယ်အုံရာ ရှစ်သန်းကယ်ကာသည် မဟာသမုဒ် ဒီတပြင်ချုပ်
ပေတဲ့ စုတ်ယုတ်ကယ် သန့်ကြည် ခန့်အာနည်မှု စဉ်ရှည်စံမြို့း ကံ
ဥာဏ်တော် သီးသည့်နှင့် ပြည်ကြီးအင်ဂါဏ် ခပ်သိမ်းသာ စုံလွှန်း
လို့ ရွှေဘုံ ဟံသာ ညောင်မလ္လာမှာ ညာပရမေ သမုဆွဲနှင့်
လ-နေ မလွန် အခေါင်သာ ချွှန်တော့တယ် ကွန်ချာပိုင့် သဘင်ကို
ရာဇ်ဝင် တန်ဆောင်ကုံးလို့ အဆုံးဘယ်တွင် တွေ့ပါမယ်။ မိုးမြေ
အသွင်။ ။ ကေသရာင်ယ် ပမာတမျှ ဝါယမနှင့် ဌာ-ဌာနဥာဏ်
ဖြာဖြာကို လိမ္မာလောက်ငံ ဂုဏ်ခြောက်တန်နှင့် တရံ့မလစ် ယမ
စစ်သို့ မူန်းချုပ်ကယ်မညာ ဖြစ်တိုင်းရာကို မာမာရှုံးရှုံး ဖြတ်ပိုင်းထံ
ပေပဲး ညွှန်သမ္မာရှင် ရာ-ဘုရင်ကို ကျွန်တွင် ကျွန်ထူးကယ်လို့မှတ်
ယုံလှု။ ။ နန္ဒိုင်ယ်သေန ဝိဇ္ဇရနှင့် ရွှေးကထုပ္ပတ် မဟော်ရာတ်လဲး
မျက်ဆတ်ကယ် ထင်ထင် ကြားမမြင်လို့ သက်ာယိုရာ ခုသည်မှာ
မူး မဟာဝန်ကျယ် အုံသွေ့ဖွေ့ယိုရာ နယ်တသောင်းကုန် တွေ့တိုင်းယုံ
လို့ ဆက်ပုံပဏ္ဍာ စက်စုံသာညာတော့တယ် သေနာပိုင့် ရုံးရောင်
ကို ထုံးစာစောင် ရှာမတွေ့ပါဘူး ဘုန်းနေ့ဆယ်ဆာ။)

ဘုရင်။ ။ အမှာတော်ရေးက သူ့အရှင်မြို့ အတော်ပဲး ချီး
မြောက်ပေဒါပဲးကွဲ့။ သို့သော် (နန္ဒိုင်သေန ဝိဇ္ဇရနှင့် ရွှေးကထုပ္ပတ်
မဟော်ရာတ်လဲး မျက်ဆတ်ကယ်ထင်ထင် ကြားမမြင်လို့ သက်ာ

ယိုရာ) ဟု ဆိုတဲ့ အပိုဒ်မှာ ကြားလဲးကြားပြီး မျက်ဝါးထင်ထင် မမြင်လိုက်ရ ကြားသာကြားရ၍၊ ယုံမှားခြင်း ဆိုယောင်စပ်သည် ကား လွန်လိမ့်မည်ထင်တယ် အကြောင်းကို ထောက်သော ဘုရား ဟောတော်မူသော အတ်တော်နိပါတ်တော်များ ဖြစ်ပေတယ် ယုံမှားစရာမယို သက်ကင်းရှင်းရန်သာ ယိုတယ်ကွဲ့။

အေး။ ॥ ဒါမှာတော့ သူအရှင် ဝမ်းမြောက်အားတက်ရန်ချီး မြောက်ပေဒါပဲး။ အစွန်းနိမိတ် အပြစ်ဒေါသရောက်လိမ့်မည်ကို သတိပြုဟန်မထင် ဆိုချင်အားကြီးနဲ့ တူပေဒါပဲး။

ဘုရင်။ ॥ နောက်တပုဒ်ကို ဆိုပါအုန်းကွဲ့။

အေး။ ॥ ဟာ တော်ပါ ပျော်းတယ်။

ဘုရင်။ ॥ မပျော်းပါနဲ့ မောင်မင်းကြီး။ တောင်းပန်ပရစေ။

အေး။ ॥ ဒီတပုဒ်ဆိုပါး ပြန်ယင်လဲး ကျွန်ုတ် တပုဒ်ပါ ဆိုပါ အုန်းလို့ ခိုင်းအုံးမှာပဲး။

ဘုရင်။ ॥ အေးကွဲယ် အကုန်ပဲး ဆိုပါတော့။ ငါ့စစ်သူကြီး ဂုဏ်ပုဒ်တို့ကို ကြားရသဖြင့် မသေဘူးဟု စိတ်က ထင်မှတ်ရပေ တယ်ကွဲ့။ သို့လို့ ဂုဏ်ထူးယိုတဲ့ ပုဂ္ဂိုလ်တို့၏၊ အထူးပွားတို့ကို ကြားရဒါ အကျိုးယိုပါတယ်ကွဲ့။ ဒါလဲး အပျော်းပြေဘို့ ဖြစ်ထာ ပါပဲး။

အေး။ ॥ အောင်မယ် ရှည်မနေပါနဲ့၊ ဆိုမယ် နားထောင်။

၂။ (မောက်လို့သာမိုးတော့တယ်။ ကြောက်စိုးရေညာမှာ တဒီပါကုန်အေးမျှ ဂုဏ်သွေးခေါင်ချင်းပေတဲ့ ပြောင်ဝင်းထိန်း။ လက်ရွေးထုတ်ရ ချုပ်လို့ ခြုံသည် မတ်ပုံပိုလ်စု ရွှေအထူးမှာ

ကေတုင် ရည်လွန် သည်ငါကျွန်ဟု မောက်သွန်းရေးပိုင် ပြည် ခရိုင်ကို ယူဉ်ပြိုင်ဝက်ဝေ ကိုယ်ပွားစေလို့ ရေပင်လယ် ဒီလိုင်းရိပ် ချီးနှင့် နောင်ညီခုတ်ထွင် ရန်ငုတ်ကယ် နှင်ဘူးတဲ့ ရာမညာနက်သန် မှာ ဘုရင်ခံစမ္မားဖိုးလို့ သစ်တိုး သည်ချိန်ခန့်ပါဘို့ သည်းဖန် ထပ်လိမ့်။ ။ မာလကာင်ယ် ဗသ္ဌာဗသ္ဌာ မြို့ခန့်နှင့် ဒုကရရှုမ်း သီဟိုင်ယွမ်းလဲး ပျက်သွမ်းမလုံး စက်ရုံးရောင်ကွန်းဆဲးမို့ ရန်ညွှန်း မစည် အပြည်ပြည်ကို လှည့်လည်နှင့်နှိမ် ရွှေဘုံးထိပ်မှာ တံဆိပ် မောရာ ဦးအည်ညာက စကြောတန်ဆောင် တက်သစ်လျှော် ပြောင် လှလို့ ခေါင်မဟိန်မှာ အောင်ချိန် အောင်ကိန်းကလဲး မကုန် လှည့်။ ပုံပြင်ထုပ္ပတ် ရာဝင်အောက်မှာ ဒြပ်ကယ်မယို့ ဥာဏ် သတ္တိနှင့် စစ်ကြီးအရှင် ကိုးပါးအင်လဲး စုံလင်မြဲးမြှု ဟိတ်အခံဖြောင့် ကျော်လျှော်မြို့းမြော တိုက်လုံးမွှေ့လို့ စုံရွှေစက်ပြင် ရှို့ဦးသာ တင် တော့တယ် ပင်လယ်ဝ ဝသုန်မှာ ဥာဏ်တပုံး အဆင်ခွဲးလို့ ကဲး ချုပ်ချာချည့်။)

ဘုရင်။ ။ ကောင်းပေကွုယ် အောင်းမေ့လိုက်ပါဘို့တော့။

အေး။ ။ နားထောင်အုံး တပုံ့ ကျွန်သေးတယ်။

၃။ (မြန်မြန်သာ မှုန်းတော့တယ်။ မာန်ကြံးရာပြည်ကို အာ အနည် ဥာဏ်သစ်လို့ ရန်မြှစ်ကိုပယ်ဖြတ်ပေတဲ့ တော်မတ်ခေါင်း မြယုဂ်န်မြို့ ပိုက်သန်းခြုံသည် ဝိရှင်လက ဂုဏ်ထပ်တူမျှတယ်လို့ ဘဝသခင် စကြောရှင်လ ထွက်ဝင်နဲ့စည် ကျိုင်းယှစ်မည်က နေ ခြည်တန်းဆီး ယှစ်ပြိုင်ထီးနှင့် တောက်ညီးထိန်လောင် ပေါက်မ ပြောင်ကို လက်ဆောင်ရွေးယုံ အပ်ပေပဲး ပုံတော့တယ်။ ရွှေဂျာ ဟံသာ တောင်ဒီပါမှာ ညီလာသဘင် ပိုလ်ပွဲးသာဝင်တော့တယ်

သေနှင်းရေးပိုင်ကို ဘယ်ခရှင် ခိုင်ကခုမယ်လို့ အနုမြှုအပိုင်ကယ် မျှ မထိတ်ကယ် မသီလေ့တယ်နှင့် ထွေးခန့်မရှောင်။ ။ ရတနာ ဂူဝယ် တဆူရာဇ်း သားသစ်နှင့်သို့ ဤောင်းသိသာ ဟိတ်ညာသာ လဲး ဗျာဗျာကြွေးဟန် အောင်တက်လျှံလို့ မျက်မာန်ကင်းဖြိမ် စက်ရင်းနှုမ်က ပျောက်တိမ်ရန်မြှု တိုင်းရပ်သူတို့ ဆုယူပန်ဆင် ဆောင်တင်းသာ ဝင်တော့ပ မာတင်ပြောင်လဲး ခြောက်ရောင် စွယ်လဲ့နှင့် စမွယ်သို့။ ။ လေးဆူယ် မွောက် မီးရေလျှပ်သည် ကပ်ကမ္မာတည် နတ်သက်ရှည်လဲး ပတ်လည်ရေကုန်း စောင့်သိမ်း ချိန်းလို့ နေဘုန်းဘုရင် ဆက်တိုင်းသာထင်တော့ ရာမည်မတ် ခေါင်ကို ကျမ်းစာစောင် စီလို့ ဆုံးနိုင်ဘူး ဘုန်းကကျယ်လို့။ ။

ဘုရင်။ ။ သာဓု-သာဓု-သာဓု ကောင်းပါပေကွယ်။ လွှမ်းလိုက်ပါဘီ။ ငါ့စစ်သူကြီးး မျက်နှာကို မြင်လိုက်ပါဘီတော့။ နှင့် မင်းထင်သက်ရှည်ဆိုတဲ့ င ချိုးကြီးး ယိုပါသေးကွယ် မရဘူးလား။

အေး။ ။ လာပြန်ပါ သည် ၃ ပုံစံတောင် အတော်ဆိုရတယ်။ ရှင်ဘုရင်မို့သာ ခံနေရတော့။

ဘုရင်။ ။ အောင်မယ် မောင်အေး မောသလား။ ဟော-အချို့ဗွဲး လက်ဖက်ရေများ စားအုံး သောက်အုံးကွယ်။ စိတ်မဆိုးပါနဲ့ မောင်မင်းကြီးသား။ လုပ်မဲ့လုပ် ဆုံးအောင်လုပ်စမ်းပါ။ နှစ်ယောက်ထဲးပေမဲ့ ငါတယ်ပီးတော့ ပျော်ရွှေ့ပါတကွယ်။ ရှင်ဘုရင်က ချွေးမေ့ခိုင်းယင် လုပ်ရတယ်ကဲ့့။ မင်းအလိမ္မာသားနဲ့။ ။ (ရဟန်၏ပြောလော်၏)

အေး။ ။ စမိလိုပိုမင့် ငအေး ဘယ်ရှောင်နှင်တော့မတုန်း။
ရွှေနားတော်သွင်းရပါတော့မည်။ နားထောင်တော်မူးနော်။

၁။ တောင်ခဲးတွင်မှ အောင်ပွဲးတော်သစ်လို့ ကျော်ရစ်စေ
ကုန် ထွန်းပေမဲ့ မော်ကွွန်းပံ့။ ။ မြေမီးကယ်စောင်းထောင် ပိုလ်
ခြောက်ဆောင်သည် အခေါင်သမ္မာန် ကျေးနှင့်သိန်ဟု ကာလိုဂ်
ရာန် ဆိုသည့်စစ်ကို ဖျော်ဖျော်ကယ်ပျက်ကျ နန္ဒိသေလို့ အောင်မြေ
သိဉာဏ် သုထက်သာ သန်တော့ပ ဆွဲနှင့်ရ ကိန်းဝင်မှာ ရုံးညာ
တင် သေနရှုတ်ကယ်နှင့် ချုပ်တိုင်းအောင်ဖန်များပါဘို့ ခြားသန့်
တရုဏ်။ ။ ဆဲနှုန်းဖြောကယ် ဘရိုဘိုလပ် ကာလကတ် မပြုတ်ကယ်
နံရုံ ချိုးဖဲ့တုမှ ဒီဂုဏ်ဓလ မုဒ်သုန်ဝါးမှာ မိစ္စာအယူ ကုလားဖြူ။
ကို လွှယ်ကူသုတ်ဖြန်း ရွှေလက်ယူဖမ်းမယ်လို့ အောင်ခန်းကယ်
စံတည် မင်းဝံပြည်က အနည်းဆုံးနောင် ညာရုံးတော် ထောင်ဆဲး
မို့ အောင်လယ်ဘုံမှာ ဝသုန်မြေလေးလို့ ထူးပါဘို့။ ။ ယက္ခ
ဂုဏ်နှင့် အတန်တန်လဲး မာန်ပုဂ္ဂိုက မျက်ရှုန်ယူလို့ ကြောက်ကြ
သော့သွင် ရာတပြင်မှာ တိုက်ဆင်သံကြား ခြားက်ဆယ်အားနှင့်
ပိုလ်များမြှုတေ ပင်လယ်ဝေအောင် တက်နေနှုန်းတူ ရွှေသုန်း
တော် ကြားခိုက်မို့ မွေ့တိုက်ခရှင်မှာ စစ်မြေပိုင် ဘုရင်သီးတွင်မှ
ထိုးခိုပတိ။ ။

၂။ တက်လို့သာ ထွန်းတော့တယ် ဖက်ကွွန်း တေဇာနှင့်
သပြုညာ ခေါင်ကဲးပေတဲ့ အောင်ပွဲးပိုင်။ ။ သောင်းရုပ်ကယ်
ခန်းဝါ သိလိမ္မာသည် မှန်စွာစုတ်ယုတ် ဥာဏ်ရှုံးရင်း ချုပ်ပေတဲ့
ဥက္ကာ္ကာ္ နေကဝဏ်မို့ ရေခုနစ်လံ အုံလိုင်းခြံတဲ့ ကျေးရာမည်

အက္ခာက္ခမှာ မြန်မာ့တံခွန် ထက်မိုးသာ တွန်စေဘို့ မင်းဝန်းရှင် ပျောဒီတ်တော်ဆင်တော့တယ်။ သေနှင်းလေးဖြာတွင် တအဂါ သိမ် မည့်ပါဘူ ချီးအုံမနိုင်။ ။ တွင်ပျောရာငယ် ဘရိုးဘိုးလပ် ကာလ ကတ်လဲး (ခပ်တုံးသလွှာ ခြားစွဲနှင့်လို့) ရန်မာန်မမှုန် ဒီဆန်စုန်သည် ရွှေဂုံအောင်ချက် ဘုရားနက်က တောင်မျက်နှာလည် အပြည် ပြည်ကို အနည်အထွတ် စံစိုးယူ ကွပ်ခါနှင့် ဓားလွှတ်ကယ်ငါးရာ ဖြန့်တိုင်းပဲး သာတော့တယ်။ သဘုံးပိုင်ကို ဆုံးတိုင် ဆိုကြားလို့ မကုန်လှည့်။ ။ စွမ်းရည်ငယ်ပြောင်မြောက် တမိုးအောက်တွင် ကြားလောက်ကယ်မမြင် သူသူပြင်လဲး မြော်မြင်လိုမှာ စိန္တမယ ရဲးဥာဏဖြင့် ဆယ်ဆင် ရန်မော် ခက်ခဲးလျှော်ကို ဇေယျာ သဘင် အောင်ပန်းသာ ဆင်တော့တယ်။ ပင်လယ်ညွှန်းပွေဆိုင်မှာ ရေးတော်ပိုင် သေနာချုပ်တွင်မှ ဘုန်းလုပ်သာချည့်။ ။ (ခပ်တုံးသလွှာ ခြားစွဲနှင့်လို့) အပိုဒ်ကား။ (ခပ်တုံးသလွှာ ခြားစွဲနှင့်လို့) ဟု ဖတ်ပါလေ။

ကိုင်း တခါဖြင့် ကုန်ပါကြောင်း။

ဘုရင်။ ။ အောင်မယ် မောင်အေး ဘာများဆက်အုံးမလဲး။ အကောင်းနဲ့ပဲးရပ်ပါတော့ ကျေးဇူးရှင်။ မင်းထင် သက်ရှည်က တော့ အမှာတော်ရေးလို့ အမြင်မဟုတ်ပေဘူးကွဲ့။ င့်ထံ ဆက် သသော သံတော်ဦးတင်လွှာကို ကြည့်ရိုးတော့ စီကုံးရပေတယ်။

အေး။ ။ သုစားလဲး ချီးပုံးပုံးပုံး ကောင်းပါပေတယ်။

ဘုရင်။ ။ အင်း-င့်စစ်သူကြီး မလွန်ဆန်နိုင်တဲ့ လမ်းကို သွားရှာရလေပြီ။ လူမယို့သော်လဲး ကြုံစာလေးချီးကြီးတွေ ယို တော့ ဂုဏ်ပုဒ်ဟာ ထင်ရှားလျက် ဖြစ်ခဲ့ပေတယ် မောင်အေး။

အေး။ ။ လောကမှာ မည်သူမဆို သေရမှာချဉ်းပဲး။ သည်
လမ်းတော့ မလွှတ်နိုင်ကြဘူးပေါ့။ သေပင်သေရသော်လည်း ကျွန်
ရစ်ကြတဲ့ ရဟန်းသွေ်လူ အပေါင်းတို့ တောင့်တရစ်အောင်
နာမည်ကောင်း ကျွန်ရစ်ခဲ့ဘို့ လိုတယ်နော်။ သေသေချာချာ
စဉ်းစားပီး ကြည့်ပေတော့။

ဘုရင်။ ။ အင်း-ကောင်းပေကွယ်။ သာဓု-သာဓု-သာဓု
အဖိုး အလွန်တန်တဲ့ သတိပေးသော တရားလမ်း ဖြစ်ပါပေ။
ကိုင်း ငါ ချက်တီးကျော်ပီဟေ့၊ အတွင်းတော်လိုက်ခဲ့အုံး။ မင်းကို
တရားပူဇော်ရအုံးမယ်။

အေး။ ။ ဘာများ ပူဇော်မယ် ဖြစ်ပါသလဲး။

ဘုရင်။ ။ ဝတ်လဲးတော်မဟုတ်။ ငါမဆင်ရသေးတဲ့ အတွင်း
ဆင်-လွှန်းတရာကျ ရွှေခဲချိတ်တထည်နဲ့ သားမွေးအကျိုး၊ ငွေ
တော် တပိသာ ပူဇော်လိုပါတယ်ကွယ် လိုက်ခဲ့ပါ။

အေး။ ။ နက်ဖြန်နံနက် ညီလာခံမှ အလှုခံတော့မယ်။ အခုံ
ထမင်းဆာပါ ဒီကပဲး ပြန်တော့မယ်။ ဝန်ကတော် မျှော်လှရေ့
မယ်။

ဘုရင်။ ။ နှစ်းတော်မှာပဲး စားသွားပါတော့လားကဲ့့။ မင်း
က ဝန်ကတော်ကို ကြောက်နေရသလား။ အပြုံတင်ယင် ငါ့
အပေါ် ပုံလိုက်ပါကဲ့့။

အေး။ ။ ကြောက်စရာတော့ မယိုပါဘူး။ ညု-သဲးအင်း
ဆရာတော်ဘုရားကို သက်န်းလှုရန် ယိုနေတယ်။ အတူသွားရန်
ပြောထားတယ်။ ဒါကြောင့် အိမ်မှာပဲး ထမင်းစားတော့မယ်
အခွင့်ပြုနော်။

ဘုရင်။ ။ သွားပေအုံတော့ကွယ် ဆိုပြီး အတွင်းတော်သို့
ဝင်လေ၏။

ဖလံခုံရွှေ၍ ဘုရားတည်ခြင်း

မိဖုရားကြီးနှင့် မောင်အိုတို့သည် ကတိဖြစ်သော ဖလံခုံရွှေ
နှိုက် ဘုရားတည်ကြသည်မှာ-

ဖလံခုံရွှေအနောက်ယို ကျောင်းကြီးနှင့်ရွှေအကြား မြေကွက်
လပ်ကြီးတွင် မြေစိုက်စေတီ စည်းခုံပုံတည်သည်။

နှစ်းမတော်မယ်နှုဘုရားမှာ မြောက်ဖက်က ဘိနပ်တော် ၆၄
တောင်၊ အမြှင့် အတောင် ၁၀၀ ကျော် ထီးနှင့်ယိုသည်။ ၄ မျက်
နှာ နတ်မှတ်လျေကား၊ နယားဆင်း ရွှေဖားခံ ဖြစ်သည်။

နှစ်းမတော်စေတီ၏၊ တောင်ဘက်၊ အတောင် ၄၀ ကွား
မောင်အိုစေတီကိုတည်ထားသည်။ ဘိနပ်တော် ၆၅ တောင်အမြှင့်
၁၀၂ တောင် ယိုသည်။ ခယားသီး ငှက်ပျောဖူး အတိုင်းယိုသည်။
ထီးမယိုဖြစ်သည်။ ၄ မျက်နှာ နတ်မှတ်လျေကား နယားဆင်း
ရွှေဖားခံ ဖြစ်သည်။

စေတီ ၂ ဆူလုံး ခြေသံ့မယို။ တံတိုင်းမီးတား မဟာရံကာခီး
လျက် မယိုဖြစ်သည်။ မောင်အိုဘုရားမှာ တည်ကတဲ့က ထီးမယို
ကြောင်း ပြောကြသည်။

ဖလံခုံရွှေ အရှေ့နှိုက် ဆောက်လုပ်သော ကျောင်းကြီးမှာ
တိုင်ပေါင်း ၂၃၃ တိုင် ယိုသည်။ ဆောင်ကပ်ပတ်လည် အရှေ့

ကျောင်းမီးပြသာဒ်ဆောင်အတက် ဖက်လိပ်အုတ်လျှကားကြီးတစင်း၊ တောင်ဖက် ပြောက်ဖက် ဆောင်ကပ်အတက် ဖက်လိပ်အုတ်လျှကား ၂ စင်း စိတပ်လျက် ယိုသည်။ နှစ်းတော်ပုံအတိုင်း ဆောက်သည်။ ဂုဏ်းကျောင်းကြီးကို မောင်အို ဝရီးတော်သူဦးကွန်က ဆောက်သည်။ ကုန်ဝင်ရန် အရပ်ရပ် စားရိတ်ငွေများကို မောင်အိုက အလှူပြုလုပ်ကြောင်း ပြောကြသည်။

ကျောင်း၏ တံတိုင်း မီးတား မဟာရံမှာ တောင်ဘက်က အရှေ့ အနောက် တန်းလျက် တမျက်နှာသာ ပြီးသည်။ ကျွန်ုင် ၃ မျက်နှာ တံတိုင်းမီးတား မလုပ်ပဲ့း ကျွန်ုင်လပ်နေသည်။

ဤကျောင်းလွှတ်ကုသိုလ်ပဲ့း ကျင်းပသည့်အခါ နှစ်းမတော်ကြီးနှင့် မောင်အိုတို့ လှာသည်ဟု အပြောများကြသည်။ အချို့က မောင်အိုသာ လှာသည်ဟု ပြောကြ၏။

ဘုရား ၂ ဆူဘွဲ့နှင့် ကျောင်းကြီးဘွဲ့ကို စုစုမ်းမရ။ မယ်နှုဘုရား မောင်အိုဘုရား၊ မောင်အိုကျောင်းဟုသာ အပြောများကြသည်။

ခေါင်းလောင်းကမ္မည်းစာ

မိုးညှင်းမင်းတရားကြီး သားတော် ထူပါရုံစေတီတော် ဒါယကာ ဂုဏ်းသားတော် ပြည်စုန်မင်း၊ ဂုဏ်းသွီးတော် စောမင်းထွေတ်ဂုဏ်းသားတော် စတုဂါမကိုသံ့ရာ သရေစည်သူ၊ သီရိနန္ဒရာဇာ ဂုဏ်းသား တုရင်ပြင်စည် ဗသမန်း ဂုဏ်းသားသွီးများ မင်းကြီး သိဒ္ဓရာဇာ သခင်မှန် မနောင်းဖြူ။ မလှနောင်း မနောင်းထွေး မမွှတ် မနောင်းစံ မနောင်းကြွယ် မနောင်းဖျော်တို့ ဖြစ်ကြသည်။

သခင်မှန်နှင့် သင့်သော တပ်များကြီး ချစ်လိုင်းတို့ သားသီးမှာ သီရိပဝရသူမာမဟာရာဇ်ရာဇ် ဘကြီးတော်၏၊ သီရိပဝရ မဟာရာဇ်နှာ ရတနာဒေဝါ နှစ်းမတော် မယ်နဲ့ သတိုးဓမ္မရာဇ် စလင်းမင်းသား မောင်အိုတို့ ဖြစ်ကျောင်းကို မောင်အိုတည်သော ဖလံခုံရာ စေတိတော်ဘုရားတွင် ဆွဲးထားသော ခေါင်းလောင်း နှိုက် ထုထားသော ကမ္မည်းစာများ အကျဉ်းချုပ်ရေးကူး၍၊ မိတ် ဆွဲတိုးပို့လိုက်သော စာဖြစ်သည်။ ငှါးတို့ အဆက်သည် အမိုးမျိုးအဖုံးဖုံးဖြစ်နေ၍၊ ဥာဏ်ယိုသလိုသာ မှတ်ကြရန် ဖြစ်တော့သည်။

× + + ×

မဟာအောင်မြေဘုံစံ အုတ်ကျောင်းတော်ကြီးသို့

ထွက်တော်မူခြင်း

နှစ်းမတော်ကြီးသည် မဟာအောင်မြေဘုံစံ အုတ်ကျောင်းတော်ကြီးကို ဆောက်လုပ်၍၊ ပြီးသောအခါ ဆရာတော် ဦးပုတ်၏၊ နောင်တော် ဆရာတော် ဦးပိုးကို ကျောင်းတင်လှု။ ဒါန်းတော်မူ၍၊ ကိုးကွယ်ဆည်းကပ်တော်မူရာ ဆရာတော် ဦးပိုးပျုလွန်တော်မူပြီး နောက် ထိုကျောင်းတော်ကြီးကို တင်လှု။ လွှဲအပ်ရန် မြို့တော်ယို ဆရာတော်တို့က ဆရာတော် ဦးပိုး၏၊ ညီတော် ဆရာတော် ဦးပုတ် မှတ်ပါး ထိုကျောင်းကြီးကို သိမ်းပိုက်နိုင်မည့် ပုဂ္ဂိုလ်မမြင်၊ ဆရာတော် ဦးပုတ်သာလျှင် နောင်တော်နေရာ အမွှံခံ အဖြစ်နှင့်

သိမ်းပိုက်နှင့်သော ပရီယတ္ထီ ပရီပတ္ထီ ဂုဏ်နှင့်ပြည့်စုံသော ပုဂ္ဂိုလ်ဖြစ်သောကြောင့် ဆရာတော် ဦးဗုတ်ကို ပင့်ချွဲ ကျောင်းတင်လူ။ဒါန်းမှုသာ မြို့တော်နှင့် သာသနာတော်၏၊ ကြက်သရေစည်ကားထွန်းလင်းရန် ယိုမည့်အကြောင်းကို နှစ်းတော်သို့ စာသွင်းတော်မူကြလေ၏။

ဘုရင်မင်းမြတ်လည်း ဆရာတော်များ သွင်းစာအရ မဟာဒါန်ဝန်နှင့် မဟာဒါန်စာရေးများကို ညောင်ကန်ရွာသို့ ဆရာတော် ဦးဗုတ်ကို အပင့် စေလွှာတ်တော်မူလေ၏။ မဟာဒါန်ဝန်လည်း ညောင်ကန်ကျောင်းတိုက်သို့ ရောက်လျှင် အလျှော်တော်များနှင့် ဘုရင်မင်းမြတ် ပင့်လျှောက်စာကို ဆရာတော်သို့ ကပ်လေ၏။ ဆရာတော်လည်း ပင့်လျှောက်စာကို ကြည့်ပြီးသော် မနည်းကြာမှ အင်းနက်ဖြေနြို့တော်တက်မည် မိန့်တော်မူလေ၏။ နောက်နေ့နံက် ဆွမ်းစားပြီးသောအခါ မဟာဒါန်ဝန်များ စီမံထားသောလှည်းကို မစီးမှုချွဲ ခြေကျင်ခရီးဖြင့်ကြွတော်မူလေ၏။ မုံရွှေးမြို့မှာ တည့်ကျိန်းတော်မူသည်။ ချောင်းဦးဆယ်ရွာမှာ တည့်ကျိန်းတော်မူသည်။ ညောင်ပင်ဝန်းရွာ တည့်ကျိန်းတော်မူသည်။ စစ်ကိုင်းမြို့သို့ ရောက်သောအခါ ထူပါရုံ စေတီတော်ကြီးအနီးသွေ့မဟာသီလဝံသ သီတင်းသုံးတော်မူသော ကျောင်းတိုက်တွင် တည်းခိုတော်မူသည်။

ဤအခါ အင်းဝရွှေးမြို့တော်က ဘုရင်မင်းမြတ်နှင့် မိဖုရားကြီးမျှေးတော်မတ်တော်စုံ သုဓမ္မာဝ်ဆရာတော်များ သာသနာပိုင် ဆရာတော်ပါ စစ်ကိုင်းဘက်သို့ကူးချွဲ ကြိုဆိုကြရာ ဆရာတော်

ဦးဗုတ် အနီးနှိုက် ဂိုင်းရုလျက် ပူဇော်ကြလေ၏။ ဆရာတော် ဦးဗုတ်က မည်သို့မျှမိန့်တော်မူ၍ အတော်ကြာသောအခါ သာသနာပိုင်ဆရာတော်က ညောင်ကန်ဆရာတော် ကျမ်းခန့်တော်မူပါ၏လောဟု အထွောပပြုတော်မူရာ ဆရာတော်ဦးဗုတ်က အင်း-မထောင်းတာလို့ ရောက်လှာဒါပဲးဟု လျှောက်လေ၏။

နောက်သထွောပ မပြုပဲး နေတော်မူလေ၏။ နေ့ဆွမ်းချိန်နီး ၅။၃၀မူးကပ်ပြီးသော် အင်းဝမြို့ဘက်သို့ ကူးကြလေ၏။

မြို့ဘက်မြို့ရောက်လျှင် အုတ်ကျောင်းတော်ကြီးသို့ အခမ်းအနားခင်းကျင်း၍။ ဆရာတော် ဦးဗုတ်ကို ရွှေထီး ထီးဖြူများနှင့် မိုးကာ ပူဇော်ကြရာ ဘာတေတ္ထ်းဟု မေး၏။ ဆရာတော်ဘုရားကို ထီးပူဇော်ပါကြောင်း မဟာဒါန်ဝန်က လျှောက်ရာ ရှုတ်တယ်ဟု မိန့်တော်မူပြီး ဒုက္ခာင့်သက်န်းကို ဥက္ကာင်းပေါ်တင်၍။ ကြွတော်မူလေ၏။

အုတ်ကျောင်းတော်ကြီးသို့တက်တော်မူ၍။ ဆရာတော်သဟု တော်များအစုံ ဘုရင်မင်းမြတ်နှင့် မိဖုရားကြီး ဆွဲတော်မျိုး တော် မျှူးတော်မတ်တော် ပရိသာတ်တို့ စုံညီသည့်အခါ ကျောင်းတင်လှူဒါန်း ပရိတ်တော် တရားတော်ကို နာရ၍။ ရေစက် သွာ်းချုအမျှပေးဝေသော ဆုတောင်းစာကို ပြောကြီးမျှူး နာခံ တော် နေမျိုးမင်းလှူကျော်ထင်က ဖတ်လျှောက်ရသည်။

ကျောင်းတော်ကြီး လွှာတ်အခမ်းအနားပြီးသောအခါ သာသနာပိုင် ဆရာတော် ဘုရားက ညောင်ကန် ဆရာတော် ကြုတင်လှူူ။ အပ်သော ကျောင်းတော်ကြီးသည် ဆရာတော် နောင်တော်၏။ အရိပ်အရာဖြစ်သည့်အတိုင်း ဆရာတော်အား ခံထိုက်သော အမွှေ

ခံအဖြစ်နှင့် ဒါယကာတော်မင်းမြတ် တင်လျှော်းကွယ်ခြင်းကို ပြုပါသည်။ တပည့်တော်တို့ကလည်း သာသနာ နေဝန်းကြီးသည် အရှိန်မစဲး ဖြစ်ပေတော့မည်ဟု ဝမ်းမြောက်ကြပါသည်။ တပည့်တော်တို့ အပေါ်နှီးက်လည်း ကျမ်းဂန်ဝန်းအရ မတိမ်းမယိမ်းရ အောင် ညွှန်ပြတော်မူပေလိမ့်မည်ဟု ဝမ်းမြောက်ရမည် ဖြစ်ပါကြောင်း၊ ကြားသောအခါ-

ဆရာတော်ဦးဗုတ်က အင်း မင်းရေးမင်းခွင့်ယိုသည်တို့ကို မြှုံးပြုပါ။ ပိဋကတ်ကျမ်းဂန်နှင့် ဆိုင်သော သာသနာရေး သာသနာမှုကို တပည့်တော် တာဝန်ယိုစေဟု လျှောက်ကြားပြီးနောက် ထပ်၍။ မမိန့်ချေ။

ရဟန်းပရိသတ် လူပရိသတ်တို့လည်း ရဲးခွါး ကြွေသွားကြလော့။

ဆရာတော်ဦးဗုတ် အုတ်ကျောင်းတော်ကြီးနှီးက် သီတင်းသုံးသည့်နေ့ကစ၍။ ဘုရင်မင်းမြတ်နှင့် မိဖုရားကြီးတို့ တလ J ကြိုမ်ကျ ကျောင်းတော်သို့လှာ၍။ ဆရာတော်ကို ပူးကြော်ကန်တော့ကြရာ J နှစ်တိုင်တိုင်ယိုသော်လည်း ဆရာတော်ဘုရားသည် စာကိုသာ ကြည့်တော်မူလျှောက်နေသည်။ စကားပြောဘို့နေနေသာသာ ဆရာတော်ဘုရားက ရှင်ဘုရင်နှင့် မိဖုရားကို ကြည့်ရှုခြင်းကိုမျှ မပြုပဲ့းနေတော်မူ၏။

ဆင်ဖြူမယ်သွီးတော်ကလေး

နောက်တကြိုမ် မိဖုရားကြီး အကြံပေးချက်အရ လာရောက်ကန်တော့ပူးကြော်ကြပြန်ရာ၊ သွီးတော်ဆင်ဖြူမယ်ကို အထိန်းတော်

များဆီ မထားပဲး မိဖုရားကြီး ကိုယ်တိုင်ချီ၍။ ဆရာတော်ဘုရား ကို ဦးချုပြီးလှုပ် သွီးကလေးကို လွှတ်ထားသောအခါ သွီးတော် ဆင်ဖြူမယ်သည် ဆောင်ကပ်အတွင်း ပြေးလွှားနေရာမှ ဆရာ တော်ဘုရား ကြည့်ရှုတော်မူသော ပေစာများကို ရွှေကလပ်ပေါ် တင်ထားရာ ရွှေရောင်တောက်လျက်ဖြစ်၍။ သွီးတော်ကလေးက သွားရောက်ပြီး ပေစာများကို ကိုင်ယူရာဆရာတော်ဦးဗုတ်က ဟဲ- ဘယ်က ပိုင်းတာမကလေးလဲးဟု မြှည်တော်မူသောအခါ ရှင်ဘူ ရင်နှင့် မိဖုရား ရယ်လျက် အထိန်းတော်က သွီးတော် ကလေးကို ယူပြီးသော် ကျောင်းကြီးပေါ်မှ ဆင်း၍။ မြေပြင်သို့ ကျသောအ ခါ မိဖုရားကြီးက အားရဝမ်းသာ ငါတို့ ဆရာတော်ထံ လာ ရောက်ပူဇော်ရာ ၂ နှစ်ကျော်ချုပြီ။ သည်တော် သွီးတော်ကလေး ကြောင့် ဆရာတော်ဘုရား မိန့်တော်မူသည်ကို ကြားရပေသည်ဟု မိန့်တော်မူလေ၏။။

ဦးချိုပ်အကြောင်း

အုတ်ကျောင်းတော်ကြီး မဟာရံအတွင်းက ပေါက်လျက် ယို သော ဦးချိုပ်ကြီးသည် မဟာရံပြင်ဘက် လမ်းပေါ်သို့ ကိုင်းနေရာ လှည်းနှင့်သွားလှာကြသည့်အခါ လူမလွှတ်ယိုသောကြောင့် ဂင်းဦးကိုင်းကိုပယ်ရန် ဆရာတော်ဘုရားထံ အခွင့်ပန်ပေးပါဟု မဟာဒါန်ဝန်ကို စေလွှတ်လေ၏။

မဟာဒါန်ဝန်လည်း အမိန့်အရ ဆရာတော်ဦးဗုတ်သို့ ဒါယ ကာတော်က အသွောင်ဘုရားထံ ဖူးမျှော်ကန်တော့လှာရာ ကျောင်း တော်ကြီးအတွင်းက ပေါက်သော ဦးပ်သည် မဟာရံပြင်ဘက်

လမ်းပေါ်သို့ ကိုင်းနေသာကြောင့် ဥက္ကာင်းနဲ့ မလွတ်ပါသဖြင့် အနည်းငယ် ဦးကိုင်းကို ပယ်ရန် အခွင့်သနားပါမည့် အကြောင်း လျှောက်ထားလိုက်ပါကြောင်းပါဘူရားဟု လျှောက်ရာ-

င့်ဦးပင်က နှစ်းတော်ကို သွား၍ စောကားသည် မဟုတ်၊ ဦးပင်အောက်ကို လှာတဲ့သူတို့သာ တာဝန်ယိုတယ်။ ဦးကိုင်းနဲ့ မလွတ်ယင် လှာသောသူတို့ ဥက္ကာင်းကိုသာ ပယ်ရန်ယိုသည်ဟု ဆရာတော် ဦးဗုဒ္ဓတ်က မိန့်တော်မူလိုက်လေ၏။ နောက်ထပ် မမိန့်ပဲး စာကြည့်နေတော်မူလေ၏။

ဤအကြောင်းကို ရှင်ဘုရင်သို့ မဟာဒါန်ဝန်က သံတော်ဦးတင်ရာ ဆရာတော်ဘူရား ခွင့်မပြုလျှင် ငါတို့က ရှောင်ရန် လမ်းပြုလုပ်ပေတော့ဟု မိန့်တော်မူလေ၏။

ဤသည်တို့ကား ဘုံကျော်ဆရာတော်ဘူရားမိန့်ချက် စာတော် ဖတ်မင်း ဦးအုံ၏မှတ်စုပုရပိုက်တွင် ယိုသည်အတိုင်း ရေးကူး မှတ်သားချက်ဖြစ်သည်။

တလိုင်းသူပုန် ထဗြိုင်း

ပဲးခိုးနယ်တွင် သမိန်ပရှု အမည်ခံသူနှင့် သန်လျှင်ဝန်ကြီး ဟောင်း စောင်းယောင်း၊ ရှင်းသား ငခွေးယောင်း၊ ငပိုးယောင်း၊ မှတ်ကျွန်း ငဝါး ဒလ ငထွန်းမြတ်၊ ငတော်လေး၊ ငခွဲ့ဘာ ငအောက်ဆံး၊ ကုရင်ပို့လ် ငဖြူး၊ ငသာအောင်၊ ငဝိုင်းကြီး၊ ငတွေ့တို့သည် တိုး-မှတ်-ဖျာပုံ ကျွန်းနေ သူပုန်များနှင့် ယုမ်း-ယွှန်း၊ ကုရင်များပါ သွေးဆောင် ကြပြီးလျှင် လက်နက်အား လူအားနှင့် ပဲးခိုးနယ် သန်လျှင်ကျွန်း

က တပ်မြေကတ္တု ပြုလုပ်ထက္ခာ တိုက်ခိုက်ကြသည်။ ဒလနယ်က
လည်း ပိုင်တူရွာတွင် ဟသာရုပ် အလုပ်ကြ၍ ခုခံထက္ခာလျက် ယို
ကြလေသည်။

ဂုဏ်သူပုန်ရန်သူများကို ဟံသာဝတီဝန်ကြီး မင်းကြီး မဟာ
မင်းလှရာဇာ၊ ဘုန်းတော်ဖြစ်ပိုလ် နေမျိုးမင်းခေါင်၊ စားတော်
ဝန် မင်းလှမင်းခေါင်၊ ပုဂံတောင်တိုက်သူကြီး ငမ္မာင်း၊ မျှော်ဝန်း
တိုက်သူကြီး ငကြာညီ။ ယွန်းအုပ် ငရွှစ၊ ရေဝန် နေမျိုးနော်ရ
ထားကျော်စွာ၊ စစ်ကဲး နေမျိုးအော်ကျော်ခေါင်၊ မြို့စာရေး နရာ
ရဲးလှနော်ရထာ၊ အဆောင်တော်မြဲး နေမျိုးမင်းလှရာဇာကျော်၊
မြင်းခုံတိုင် မြို့စား ဘုန်းတော်ဖြစ်ပိုလ် မဟာမင်းခေါင်သံယာ၊
မြောက်မာရတင်ပိုလ် မဟာသီဟမင်းကျော်၊ ဗန့်ကျိုတိုက်ဝန်
မဟာမင်းခေါင်၊ ဘုန်းတော်ဖြစ်ပိုလ် နေမျိုး သီဟမင်းခေါင်
ကျော်၊ သူရဲးတပ်မှူး ရဲးထင်ရန်အောင်။

မင်းခေါင်ရဲးထင်ကျော်၊ မင်းထင်သီဟရဲးခေါင်၊ မင်းထင်
ရဲးခေါင်၊ မဟာမင်းလှကျော်ခေါင်၊ မဟာမင်းကျော်။ မဟာ
နန္ဒရာဇာ၊ နေမျိုးရဲးခေါင်ကျော်ထင်၊ မင်းရဲးကျော်ခေါင်၊ ဥဒ္ဓန်
ကာမဏီကျော်ထင်၊ မင်းခေါင်ကျော်ထင်၊ မဟာမင်းခေါင်ကျော်၊
မဟာမင်းလှသူရိန်၊ မင်းခေါင် ရဲးကျော်၊ မင်းကျော် အာကာ၊
မဟာသူရာ မင်းထင်တန်ဆောင်၊ နေမျိုးရဲးခေါင်၊ နေမျိုး သူရ
ကျော်ခေါင်၊ မဟာမင်းလှမင်းခေါင်၊ ကုန္တ္တမင်းခေါင်၊ မင်းခေါင်
သူရိန်၊ မင်းထင်မင်းခေါင်ကျော်၊ နေမျိုးမင်းခေါင်ကျော်ထင်၊
နေမျိုးသီဟမင်းခေါင်၊ အဂ္ဂသနကျော်ခေါင်၊ ဝန်ကြီးမင်းကြီး

ကျော်ထင်၊ မုတ္တမမြို့ဝန် မင်းကြီးမဟာဥဇ္ဈား၊ အခွန်ဝန် နေမျိုး၊ ရဲးထင်နော်ရထာ၊ ပဲးခိုးမြို့၊ စစ်ကဲနေမျိုးသီရိကျော်ခေါင်၊ မြို့သူကြီး ရဲးခေါင်သီဟ၊ ကျောက်မော်မြို့သူကြီး ၁သာရွဲး။

လိုင်မြို့သူကြီး မဟာသီရိဇ္ဈားပိုလ်၊ ဒလမြို့သူကြီး မဟာဇေယသသမန္တပိုလ်၊ ဘုန်းတော်ဖြစ်ပိုလ် နေမျိုးမင်းခေါင်၊ ဟသံ့တမြို့၁သာ၊ ရန်ကုန်စွန်းလွန်းနတ်ရှင်ရွေးပိုလ် နတ်ရှင်ရဲးကျော်နော်ရထာ၊ ဒလမြို့သူကြီးသား ၁သာ၊ စစ်တောင်းမြို့ဝန် ရဲးစက်ကျော်သူ၊ အဂ်ပူမြို့သူကြီး၊ သုံးခွပဲ့နှင်း ၁ရွှေပါ၊ မုတ္တမမြို့၊ အခွန်ဝန် နေမျိုးရဲးထင်နော်ရထာ၊ ပဲးခိုးမြို့သူကြီးယောက်ဖ ၁ပို့ဖောင်းလင်းမြို့သူကြီး ၁ရွှေလူ၊ အမှုထမ်း ရဲးလှကျော်ထင်။ စစ်ကဲးသီရိစန္ဒသူ၊ ပန်းတောင်း ကြံခင်း ၂ မြို့ဝန် မဟာမင်းကျော်နော်ရထာ၊ ဟံသာဝတီ စစ်ကဲးနေမျိုး ဘယကျော်ခေါင်၊ ပြည်မြို့ဝန်မဟာမင်းလှစည်သူ။ အမှုထမ်း ရွှေတောင်ဇ္ဈားကျော်၁ရွှေပြီးမှုံး ကြေးမြှင့်ဒိုင်တောင်လုံးပဲ့နှင်း ၁မြှေတ်ညီ။ စစ်တောင်းမြို့ဝန် ရဲးစက်ကျော်သူ၊ သာယာဝတီမြို့ဝန် နေမျိုးလကျားကျော်ထင်၊ တပ်မူး၁ခွေး၊ ရွှေကျင်မြို့ဝန် နေမျိုးရဲးခေါင်ကျော်ထင်၊ သံမြှင်းတုံး မြို့စာရေး ရွှေတောင် ရဲးလှနော်ရထာ။

ပုသိမ်ဝစာရေး ရွှေတောင်ကျော်စွာ၊ အခွန်ဝန် ကျော်ထင်ဗလ၊ ဟံသာဝတီမြို့၊ နားခံနေမျိုးဇ္ဈားသူ၊ ရွှေပြည်မှန်ကင်းတပ်မူးနန္ဒကျော်ထင်၊ ဟံသာဝတီမြို့စာရေး ရွှေတောင်နန္ဒမိတ်စည်သူ၊ ရေဝန်အုပ်စု အမှုထမ်း ၁ချင်း၊ ငံတုတ်၊ ရေဝန်နေမျိုးနော်ရထာကျော်စွာ၊ မြောက်မာရဘင် တပ်မူး လက်ပဲး သခ်

ရဲးကျော်၊ ဟံသာဝတီမြို့၊ နားခံ နေမျိုးသူရခေါင်၊ ရတနာပုံ
တိုက်စိုးလွယ်နော်ရထာ၊ ရွှေတောင် နော်ရထာကျော်ခေါင်၊
အမှုထမ်း နရာကျော်သူ၊ အရပ်သား ငစ်း၊ ရေဝန်အုပ်စု ငည်း
ယေးမြို့ဝန် နေမျိုးမင်းကျော်၊ မြေထဲးဝန်ကြီးအမှုထမ်းဟောင်း
အာကာကျော်ထင်၊ လိုင်မြို့ဝန်ရွှေတောင်ကျော်စွာထင်၊ မြောက်
ဒေဝယ်တပ်များ ရဲးလှသူရိန်ရွှေတောင်၊ တောင်ဒေဝယ်တပ်များ ရွှေ
တောင်ရန်ခွင်းရဲးထင်၊ နတ်စု လက်ပဲးတပ်များ တုရင်ရန်အောင်။

ဟသာတတ် ၁၁၁ အဝေးရောက်စာရေး ဧယာဉ်တိုင် နောက်မှတ်တမ်း အမှာရေး ရွှေတောင်ရာဇ်သီရိ၊ မြို့စာရေးရာဇ်ရွှေတောင်၊ ရတနာပုံ တိုက်စိုး သီဟ နောက်ရထာ အမှုထမ်း သီရိကျော်ထင် နောက်ရထာ အမှုထမ်းနရာဧယာ၊ ပဲးခိုးမြို့၊ နေမျိုးရဲးလှ ကျော်သူ အခရိန်မြို့ပေနှံပုံ ဖောင်းလင်းမြို့၊ သာပေး မအူမြို့၊ ဝင်း၊ ဆင်များ ငရဲး၊ ဗိုင်းကနိုင်း ငမြတ်ညီး ဘောနိုရာ ငခိုးပုံ တပ်များ နတ်ရှင်ရဲးကျော်နောက်ရထာ တပ်များ တုရင်ရန်အောင် ပြည်မြို့၊ တပ်များ ငရန်ကင်း၊ ငရန်၊ ကြံခင်းတပ်များငယောက်ကြီး၊ ငမှတ်၊ ပုံသိန်မြို့၊ ဝန်နေမျိုးမင်းလှ ကျော်သူ သံမြင်းတုံးမြို့၊ အုပ် နေမျိုးရာဇာ ဘုန်းတော်ဖြစ်ပိုလ် နေမျိုးသီဟမင်းခေါင်ကျော် သူရဲးတပ်များ ရဲးထင်ရန်အောင် မဟာသီဟ မင်းကျော် ဗန့်ကျိုတိုက်ဝန် မင်းခေါင်ရဲးထင် မင်းလှတန်ဆောင်နှင့် ပုံခန်းကြီးမြို့၊ အမှုထမ်း ပုံသိန်မြို့၊ ဝန်မင်းကျော်မင်းထင် အမှာရေး နေမျိုးနရာကျော်တိုနှင့် စိုင်းပြင်း ညီညာတ်ကြသဖြင့် ဟံသာဝတီ ဝန်ကြီးမင်း အစီအမံ အတိုင်း တလိုင်းသူပုံနှင့် ရန်သူတို့တပ်ကို ဖြိုဖျက်နှင့်မနှင့်တိုက်ခိုက်ရာ အမြို့မြို့၊ အနယ်နယ်တို့နှင့် စစ်လမ်းစစ်ဝ လမ်းပေါက်များကို ဆုံးပိတ်ပြီး

ရန်သူများကို တွန်းလှန် ကြသည်အတွက် သူပုန်ရန်သူတို့သည် ကြက်ငယ်ကလေးများ ပျောက်သကဲ့သို့ ဌီမ်ဝိပိုးပြား၍၊ အရေး အောင်နိုင်ခြင်းသို့ ရောက်လေသည်။

သက္ကရာဇ် ၁၁၈၈-ခ တန်ဆောင်မှန်းလကစ၍၊ တလိုင်းတို့ သူပုန်တပ်ကို ခုခံနှုမ်နှင်းရာ တပေါင်းလအထိ ငါးလတိုင် နှုမ်နှင်း ဖြိုဖျက်ရလေသည်။

တလိုင်းများ ထက္ခာပုန်ကန် သောင်းကျွန်းခြင်းကား ကုလား များနှင့် အရေးဖြစ်ပြီးနောက် တလိုင်းမင်း တွန်းပေါ် လှာလိမ့် မည်ဟု တလိုင်းဘာသာ သိုက်စာအဆို ယိုသည်ဟု၍၊ ထက္ခာပုန် ကန်ခြင်း ဖြစ်ကြလေသည်။

ဘက်တော်က သုံးခွဲပဲနှင့် သားမယား များကို တလိုင်းတို့က ဖမ်းယူ၍၊ သန်လျှင်ကျွန်းသို့ ပို့ထားလေသည်။ ဖောင်းလင်းမြို့သူကြီး ငရွှေလူနှင့် ငယ်သား ငအူ ငခွေးတို့ကျဆုံး ခြင်းခံရ၍၊ ဂုဏ်သားမယားများကို အမိန့်တော်နှင့် ရန်ကုန်ဝန် ကြီးက အသက်မွေးရာ မွေးကြောင်းဖြင့် နေရာချထား၍၊ အယွယ် ရောက်သော သားကြီးများယိုခဲ့သော် မြို့သူကြီး ရွာသူကြီးအလုပ် ကို ခန့်ထားစေ။ သုံးခွဲပဲနှင့်ငရွှေပဲ အသက်မသေယို့က မိမိရာထူး ရင်းအတိုင်း သုံးခွဲသို့ ရွှေပြောင်းနေထိုင်စေ၊ ဘက်တော်က အချို့ ကျဆုံးသော ငါ၏၊ အုမှုတော်ထမ်းတို့၏၊ မယားသားသိုးအမည် သက်ယွယ်နှင့်တက္က ဆိုင်ရာ ဝန်တို့က စာရင်းတင်သွင်းစေ။

ရန်သူဖြစ်သော သမိန်စက္ကတော် ငထွန်းမြတ်ငယ် သမိန်နှုတ် ဓမ္မရာဇ်ခံ ငတိငယ် အမှုံးအကြီးပြုသူ ကုရင်ဗိုလ် ငဖြူ။ ငတိ ငရွှေ၍ ငရွှေမောင် သမိန်ပရှုခံ သန်လျှင်ဝန်ကြီးဟောင်း ငခွေးငယ် ငစော

ငယ် ငပိုင်ယိုကို နှိပ်စက်ညွှန်းပန်းခြင်းမပြုရ။ ဂင်းတို့နေရာ အရပ်ကို ပြန်လိုက ပြန်စေ ဖမ်းဆီးထားသော သူပုန်ရန်သူများကို မနိုင်စက်မညွှန်းပန်းပဲး ဂင်းတို့နေရပ်သို့ ပြန်စေ၊ အရပ်ရပ်အရေး ကိစ္စဟူသရွှေ့ကို ဟံသာဝတီ ဝန်ကြီးက မေတ္တာတရားနှင့် အေး ချမ်းအောင်စီမံစေ၊ ပြီးလှုပ် ရွှေဘွားတော်အောက်ရောက်စေ။

တိုင်ပင်ခံအပါးတော်မြဲး အမှုထမ်းတို့ကို ချီးမြှောက်ခြင်း

၁။ လက်ဝဲးတော် နေရာလွှတ်နေရာ ကျိုဝန်နေမျိုး ဒေသ နောက်ရထာကို မဟာမဏ်းကြီးမင်းခေါင် ဘွဲ့အမည် ပေးသနား တော်မှုသည်။

၂။ လက်ဝဲးတော် နေရာလွှတ်နေရာ ဝန်ကြီးနေမျိုးသီဟသူ ရကို သက်တော်ရှည် ဘွဲ့အမည်ကို သနားတော်မှုသည်။

၃။ လကျိုာတော် နေရာလွှတ်နေရာ ဝန်ကြီးမဟာ မဏ်းလှ မဏ်းခေါင်ကို မဏ်းကြီးမဟာမဏ်းခေါင်ဘွဲ့အမည်ပေး သနားတော် မှုသည်။

၄။ လကျိုာတော် နေရာလွှတ်နေရာ အတွင်းဝန် နေမျိုး မဏ်းလှရာဇာကို မဏ်းကြီးမဟာမဏ်းလှရာဇာ ဘွဲ့အမည်ကို သနား တော်မှုသည်။

၅။ လကျိုာတော် တော်ချွှန်နေရာနေ သီရိမဟာသီဟသူ ကို မဏ်းကြီးမဟာသီရိသီဟသူ ဘွဲ့အမည်ကို သနားတော်မှုသည်။

၆။ လက်ဝဲးတော်ဦး နေရာနေ ဝန်ကြီး နေမျိုးရာဇ်သူကို
မင်းကြီးမဟာ ဘွဲ့အမည်ကို သနားတော်မူသည်။

၇။ လက်ဝဲးတော် တော်နေရာနေ အတွင်းဝန် နေမျိုး အေ
ယာသူရကို သီရိမဟာဇေယာသူရ ဘွဲ့အမည်ကို သနားတော်
မူသည်။

၈။ ရွှေဝင်းတော်မှူး နေမျိုးမင်းခေါင်နော်ရထာကို မင်း
ကြီးမင်းလှမင်းခေါင် ဘွဲ့အမည်ကို သနားတော်မူသည်။

၉။ လက်ဝဲး ဝင်းတော်မှူး နေမျိုးကျော်ထင်စည်သူကို
မင်းလှကျော်ထင် ဘွဲ့အမည်ကို သနားတော်မူသည်။

၁၀။ ဘွဲ့အမည် ချီးမြှင့်ခြင်းကို ခံရသော ဝန်စုမှူးစုတို့သည်
ကား ဘုရင်မင်းမြတ်၏၊ တိုင်ပင်ခံ အတွင်းယုံ ဝန်ကြီးမှူးကြီးများ
ဖြစ်ကြလေသည်။

ရွှေတော်နှုက် ခစားသည့်အခါ လကျော်ဘက်က ခစားရသူကို
လကျော်တော်နေ၊ လက်ဝဲးဘက်က ခစားသူကို လက်ဝဲးတော်နေ
ခေါ်ရသည်။

နေရာလွှေ့တ်နေရာနေရာမှာ သီးခြားထားသည်မယို့၊ ရွှေတော်
နှုက် ခစားသည့်အခါ နေလိုရာကနေ၍၊ ခစားနိုင်သည်။ ရာဇ်ပြုစုမှူး
ကင်းလွှေ့တ်သည်။ ဘုရင်မင်းမြတ်ထံသို့ အချိန်အခါမရွှေး ဝင်၍
လျှောက်ထားနိုင်ခွင့်ရသည်။

တော်ချွှန်နေရာဟူသည် တော်နေရာပိုင်း ရွှေဆုံးထောင့် အ
ချွှန်က ခစားရသည်ကို ဆိုသည်။

ဝါကျတ်အလူတော်ပွဲး ကျင်းပခြင်း

သဏ္ဌာရှင် ၁၁၈၂-ခု သီတင်းကျတ်လ အလူတော်ပွဲးသဘင် ကျင်းပတော်မူရာ ဆရာတော် သံယာတော်မြတ်တို့ ဟောရွတ်တော်မူသော ပရိတ်တော် တရားတော်ကို နာ၍၊ ရေစက်သွန်းချတော်မူပြီး အဆုံး ဝက်မစွတ်မြို့စား မဟာသီရိစည်သူ ရေးသားဆက်သွင်းသော ဆုတောင်းစာကို နားခံတော် ပြေားကြီးမှုးနေမျိုးမင်းလှကျော်ထင် ဖတ်လျှောက်ရသော ဆုတောင်းစာကား။

ဧယာတု။ ॥ အောင်သူတကာတို့၏ ဘဂဝါဘိဏ္ဍာရတ်ပရက္မမဓာတ် ဘဂျနတ် ဖြစ်တော်မူသော သဗ္ဗည့်တပွင့်လျာ မဟာလျောကား ပျုံးရှားကြိုင်မော ပွင့်ရွှေတောက နတ်တို့သ၍၊ သမုဒ္ဓရာကမ်းနှုတ် ဝဲးသုတ်ခုနှစ် ရွှေနှစ်ထသို့သော နိဗ္ဗာနရိန္ဒမာ ဂိုဏ္ဍာဓိပတိ ဆင်မင်းသခင် မင်းကွန်းထိပ်မိုး ပုံထိုးကြီးအောက်ကြက်ယက်မြောက်နှိုက် ငါးလုံးတောင်ညို ရာဇ်ဂြိုဟ်ကလန္ဒသွယ်ပုံချသော အမရပူရ ရွှေမြို့တော်ကြီးသခင် ပုံလဲးပတ္တားပြယားကြောင်စိန် ကူန္တနိုင်လာ မသာရကလ် ဝင်းသက်စသော အထူးထူးသော ရတနာမျိုးများသခင် ပြည်ထဲးလေးပါး နွားနှင့်သားလည်း မခြားမနား တရားရိုးဖြောင့် ဘုန်းကျိုးစောင့်သာ ပြောင်မွန်သီလဝါ စကြာများသခင် ပြည်ထောင်တိုင်းခြား မင်းတပါးနှင့် ရထားသဘင် နှင့်ချင်းနှင့်လည်း ခိုဝင်နှစ်ချွဲ ရွှေ့လွှဲးရသော ရထားစီးချင်း ထိုးစင်းတရားများသခင် ဘုရင်တကာတို့အထွေတ် ဖြစ်တော်မူသော သီရိကြိုဘဝနာ မဟာဓမ္မရှင် တရားမင်းမြတ်သည်။

ပုံးချင်းကားရွေး ဌီမ့်လေးနှုတ်ချို့ ဆိုခြင်းကားနှောင်းစကားကောင်းဘို့ အကြောင်းရှိသော မြတ်သော တောင်မိဖုရားခေါင်ကြီး သမီးတော်မြတ် နတ်အနှစ်းချင့် ပင်လုံးပွင့်သော အင်ကြင့်ပင်ပျိုးသဏ္ဌာန် ဘုန်းကြန်လက္ခဏာ ကောင်းမြတ်စွာသော အစုံရတနာ နရိန္ဒာဒေဝိနှင့်တက္က မင်းညီမင်းသား မင်းမိဖုရား မင်းဆွဲစိုးမျိုး မူးရှိးမတ်ကြီး ဖျင်ညီးခတ်မှု ဖြူဝန်းဖြန့်ကျက် ရွှေနှစ်းထက်နှိုက် တရားဓမ္မစက် ဌီမ့်သက်တော်မူဆဲးအခါ။

ဂေါ်ဘသဏ္ဌာန် ၁၁၈-ခု ဥတ္ထဝသာန စီအြနက္ခတ် ၂ပါဒ် ထွက်ပြု။ ကန်တူဝေခြမ်း မဖွေ့လမ်းသို့ တန်ဂုံးရွှေ့ပြုဟုမင်းကူးဆင်းပြောင်းအချိန် သန္တုဝယနဲ့ စန္ဒိရွှေနှစ်းစက် ဝန်းသည့်ရက်နှိုက် ပြည်ပပြည်ထဲး ရဲးရဲးညီးပြောင် မီးတောင်းပဲ့ရှုံးမြှင့်မောင် မြေထူးရေတု မင်းတို့မူဖြင့် တင်လှူပူးလော်တော်မူ၍။ ဝါကျတ်လှူဒါန်း ရွှေနှစ်းသဘင် ယင်တော်မူသည်။

စက်တော်ရာ ရှင်ဖြူဘုရား ရွှေချက်သို့ဘုရား မဟာဝိယေရံသီဘုရား မဟာမုနိဘုရားမှုစဉ်၍။ သုံးဆဲ့ခုနှစ်ဆူ စွဲယ်ဖြူဥက္ကလုံးစည်းခုံော်ထွေတ် ယုံစွဲရှုတ်ဓာတ် ရှုပ်ရှင်မြတ်တို့အားလည်း ရွှေဆင်တော် ဆင်ဖြူတော် ဆင်နီတော် မြင်းယာဉ်တော် လျှော်ကားတော် သင်းဘောလျှော်တော် ရွှေငွေ့ကြေးသံ ဆန်စပါး ဆားငါးဖြုပ် တိုက်မျိုးကျိုးမျိုး ထိုးဖြူထိုးနဲ့ တမ်းခွန်ကုတ္တား မူလေးဖွားပန်းရေချမ်း ပူးလော်တော်ပွဲး စသည်တို့ဖြင့် လှူဒါန်းပူးလော်တော်မူသည်။

ဤကောင်းမူကြောင့် ပစ္စိမဘဝ သဗ္ဗည္တာဏ် နိုဗ္ဗာန်နှင်းကို ပွင့်လိုသော် ဘဝများစွာ သံသရာလည်း ပါရမီအပြား တရားရွှေကိုယ် ပွင့်လိုသော်။

ဆုတောင်းပထ္နာတော်နှင့်တက္က ဝသူ၏မြေစောင့်နတ်
သားအား ရွှေကရားဖြင့် ရေစက်သွန်းချ တိုင်တန်းတော်မူသည်။

ဤကောင်းမူတို့ကိုလည်း ရတနာသိယ် ရတနာပူရ ဇေယာ
ပုရ အမရပူရ နန်းတည်လွှတ်ကင်း အတွတ်နင်းသော ဘေးတော်
ဘိုးတော် ဘွားတော် မယ်တော် ခမည်းတော် ဒေဝရာ၏ ဆွဲ
တော်မျိုးချစ် ခြောက်ရွာဖြစ်တို့မှစ၍ သုံးဆဲတဘုံ ဝေနေယျ
အား အမူပေးဝေတော်မူသည် အမူရကြသည် ဖြစ်စေသော။ ။

ဤဆုတောင်းစာသည်ကား ရာဇ်နှုက်မပါ။ ပြုဗြီးမျှူး
ဝါကြီးမျှူး သံတော်ဆင့်များနှုက် ထားတတ်၏။ မူတော် ပုရ
ပိုက်နှုက် ယို၏။ ဗဟိုသူတ လိုသူတို့အတွက် ထည့်လိုက်သည်။
ငှုံးစာကို ဖတ်သောအခါ အသံတမျိုး ထားရသည်။

ဤအလူ။တော်သည် မြင်းမို့ရှုပွဲး အလူ။တော်လည်း ခေါ်
သည်။ ဝင်းတော်ကြီးတို့နှုက် အတ်ရှပ်စုံသာင် ကျင်းပရသော
ကြောင့် ဝန်းပွဲး ဝင်းပွဲးလည်းခေါ်သည်။ နန်းတော်ကြီးရှေ့နှုက်
အတ်တော်ကြီး စင်တော်ကြီးများ ကျင်းပကပြုရသည်။ ည င
ချက်တီးက ပွဲးထွက်ရသည်။ ညတချက်တီးကြော်လျှင် ပွဲးသိမ်းရ
သည်။ ကပြခင်းကျင်းသော အတ်မဆုံးလျှင် နောက်တည်ဆက်
၍. ကပြရသည်။

ဤအခါ ဘုရင်မင်းမြတ်နှင့် မိဖုရားများ သားတော် သွီးတော်
များ ဆွဲတော်မျိုးတော်များ အတွင်းဌာန အမူထမ်းအရာထမ်း
များ ကြည့်ရှုကြရသည်။

ဝင်းပွဲးမှာ မြို့တွင်းယို အမူထမ်းများနှင့် နီးရာအရပ်များက
လာရောက် ကြည့်ရှုကြရသည်။

သိမ်တော် ကျောင်းတော်ကြီးများကို လှူတန်းတော်မူခြင်း

သက္ကရာဇ် ၁၁၉၆ ခု တန်ခူးလဆန်း ၉ ရက် တန်င်းလာနေ့ သိမ်တော်ကျောင်းတော်များကို ရေစက်သွန်းချတော်မူရာ ဝက်မ စွတ်မြို့စား မဟာဓာတ်သူဆက်သွင်းသော ဆုတောင်းစာကို နားခံ တော် ပြေားကြီးများ နေမျိုးမင်းလှကျော်ထင် ဖတ်လျှောက် ရသည်။

အောင်သူတကာတို့၏ ရာဇ်နာမိပတိဒိုပဒ္ဒတ္ထ မ ဥက္ကဋ္ဌလောကဓတ် မကိုဇာတိရသု မနောနတ် ဖြစ်တော်မူ သော သွေ့ညှပွင့်လျာ မှာမှာသမုဒ္ဒရာ၏ လွင့်ပစ်နဲ့ချုပ် ဝဲးပုံ သုတ်သော နိုဗာန်ရိန္ဒမာ ဘိန္ဒာရမ္မဏာ ကေလာသဂ္ိရိ ဆင်မင်းသခင် ရတနာပူရ စတုတ္ထမင်း ကြံးကြံးရင့် ဖြန့်မိုးဖွင့်သော သီရိပဝေသ ရွှေဝမြို့ကြီးသခင် သမုဒ္ဒရာတိုင်းကား မင်းတလွှား တို့ ဖောက်ပြားယွင်းကွဲက သစ္စာယွှဲက ထိပ်ထက်ဝရဇ်နဲ့ လက် ချိန်ခြစ်ခြစ် ပစ်ဘို့သို့ ရထားခရီး ဝေးကြီးဝေးက ရှိခိုးညွတ်ခ ရွှေ့ချောင်လွှဲးရသော ဇူးပိုင်မင်းတကာတို့သခင် အသွင်ဘဝရှင် မဟာဓမ္မရာ၏ တရားမင်းမြတ်သည်။

သီရိပဝေရတိလောက မဟာရာဇ်နာရတနာအောင်အမည်ရှိသော မြတ်သော တောင်မိဖုရားခေါင်ကြီးနှင့်တက္ကာ ပြည်ထောင်ရွှေဝ တတိယဘုန်းရှိ သုံးကြိမ်ချိသော ကျောင်းတော်ဒါယကာရင်း ဘုံးတော်ဆင်ဖြူရှင် အရှိုက်အရာ ဘုံကျော်စံလွှဲတ် ကျောင်းတော် ကြီးကို သာသနာတော်၌ မတိတ်ဆိတ်စေသင့် ခြီးမြှင့်ပြုစုတော်မူ မည်။ ရွှေနှလုံးတော်မြတ် ထုပ္ပါတ်ထဲးထိ သိတော်မူသောအားဖြင့်

အုတ်ကျောက်သစ်ဘိုး ထုံးအားလုံး ရွှေသစ္စား၊ ကံကျွေးလက္ခင်တော်(ဇူဝရုဇ်)ကို ရွှေတိုက်တော်မှထုတ်၍၊ တံတိုင်းမဟာရုံကျောင်းဦးပြဿန်တော်နှင့်တက္က လက်သမားတော် ပန်းရံကျော်တို့အား ပြုဘွယ်ကိစ္စမကျိန် စောင့်ဘန်မြဲးသေ ဆောက်လုပ်စေပြီး သီရိမဟာ အသောကရာမတိုက် ဘုံကျော်မဟာအောင်မြှုဘုံသာ သမိုက်မော်ကွန်း တင်ထားထိုးမှတ်တော်မူ၍၊ ဘိုးတော်ဆင်ဖြူ။ ရှင်မင်းတရား ဆဒ္ဒန်ဆင်မင်းသခင် မင်းတှား အောင်ပွဲးသဘင် စံရှင်တော်တူရာဖြစ်သော စံနန်းတော်ရာမြှုနှိုက် သိမန္တရာ်တောင် စဝ တောင်အတွင်း သမာနသံဝါသ အဝိပွဲဝါသ ဗုဒ္ဓရိပြုမြှုမြှု နိမိတ်သိမ်ကို ဉာဏ်ကမ္မဝါ ရွှေစာတင်ဖတ် ပညတ်ပရမတ် မန္တာန်ရွှေတ်လျက် အဓိန်ရှည်စွာ ထာဝရဖြစ်စေ သမုတ်ပြုဌာန်းတော်မူ၍။ ကျောင်းတော်ဦး တန်ဆောင်း တော်အောက် ဆောက်အပ်သော ထိုးဖြူ၍တော်အတွင်း ခင်းအပ်သော ပလ္လာင် တော်ထက် သာဘိုးသေက မိဖုရားကြီး သမီးတော်ချုစ် သီရိပဝရ တိလောက မဟာရတနာအေး နတ်ပြီရှုပ်ဝါ ပြုဟွာသဟံ ကောင်းကင်ပုံတို့ကဲ့သို့ ရွှေဘုန်းစမ္မယ် တင့်တယ်တော်မူလျက် ရတနာရွှေကျောင်းတော်ကို (မုန္တန္တဘိဝါသ ဓမ္မသေနာပတိ သီရိသုဒ္ဓမ္မပါလ မဟာဓမ္မရာဇ်ခို ရာဇ်ရု) ဆရာတော်ကြီးအား အဦးထားလျက် သယ်းတော်မြတ်တို့အား တင်လူပူးဖော်တော်မူ၍။ အထူးထူးသော ဆွမ်းသောဇ် သက်န်းသပိတ် ပရီကွရာ အပေါင်းရဟန်းနှင့် ကျောင်းသုံးကောင်းသမျှ သီးစံပွင့်စံနှင်နှင် ပဒေသပင်ရေ (၁၂၀) ဓမ္မရာလဒ္ဒဒါတွေတို့ဖြင့် အနုမောဒနာ သဘင်ယင်တော်မူ၍။ တရားတော်ကို အကြိုများစွာ နာတော်မူသည်။

မင်းညီမင်းသား မှုံးတော်မတ်တော် ကတော်မယား ပုံမ်
ကား ပုံမ်ကေး သူငြေးသူကြွယ်တို့အားလည်း ကောဒုမ္မရ ခေါ်မ
ကာသိကရာ၏ ကျဉ်းဖြစ်ထွန်းထုပ် အုပ်မျိုးထည်မျိုး ပဆိုးပစ္စူ။
စုလျားဖြူတို့ဖြင့် နှစ်သိမ့်ဖျော်ဖြေ ရောင့်ရဲးစေပြီး ဝေးနီးမျက်
နှာ ရောက်လှာကုန်သော လူတို့အားလည်း ခေါင်းပါးဦးရှစ်
ခွက်အစ်ဖလား စပါးဆန်ရေ ရွှေငွေအမိသုတိဖြင့် မဝ မရ မရှိ
စေရ ဝင့်ပေးကမ်းတော်မူသည်။

ကျောင်းတော် အကြီးအကြပ် ပန်းချီပန်းရုံ သံသစွေး
စသော ခေါင်းလူတို့အားလည်း ဆိပ်တည်ပွဲးကင်း ကူးတို့စား
ကျွေးရွာလက်ဘွဲ့ အမည်အရည် အထိုက်အလျောက် သနားတော်
မြတ် ခံစေရသည်။

ထောင်တန်း အကျဉ်းအကြပ် သေပြုစေသောက် ထိုက်သော
သူတို့အားလည်း မသေမပျောက်ရ သက်ဒါနဖြင့် ဘေးမဲ့ပေးလှုံး
တော်မူသည်။

ဤကောင်းမှုကြောင့် ပစ္စီမဘဝ သွားသွားက် နိုဗ္ဗာန်
အထွတ်တိုင်လို့သော် ဘဝများစွာ သံသရာလည်း ပါရမီအပြား
တရားကျင့်ဆောင်နိုင်လို့သော် ဆုတောင်းပတ္တနာတော်နှင့်တကွ
ဝသူ၌ မြေစောင့်နတ်အား ရွှေကရားဖြင့် ရေစက်သွန်းချု
တိုင်တန်းတော်မူသည်။

ဤကောင်းမှုအဘို့ကိုလည်း ရတနာသိယ် ရတနာပူရ ဇေယာ
ပူရ အမရပူရ ဘေးတော် ဘိုးတော် ဘွားတော် မယ်တော် ခမည်း
တော် ဒေဝရာ၏ ဆွေတော်မျိုးချစ် ခြောက်ရွာဖြစ်တို့အား အော်း
ထားလျက် သုံးဆဲ့တဘုံး ဝေနေယျတို့အား အမျှဝေတော်
မူသည်။

(အမှာ) င်းဆုတောင်းစာနှိုက် နားခံတော် ပြော့ကြီးများ ဖတ်လျှောက်ရသော ရွှေပုရပိုက်တော်မူမှာ အပိုင်းအခြား ပုံဒ်မ ပြထားလျက်မယို။ ဖတ်လျှောက်သောအခါ မိမိဉာဏ်နှင့် ပိုင်း ဖြတ်၍ ရပ်သင့်သောနေရာတွင် ရပ်တန်းရသည်ဟုသံတော်ဆင့်များ ပြောသည်။

သဏ္ဌာန် ၁၁၉၆ ခု တန်ခူးလဆန်း ၉ ရက် တန်းလာနေ့ သိမ်တော်ကျောင်းတော်များကို ရေစက်သွေ့န်းရန် အသွောင် ၂ ပါး ထွက်တော်မူ၍၊ စံနှုန်းတော်တွင် စံတော်မူသည်။ င်းတန်ခူးလဆန်း ၁၄ ရက် စနေနေ့ ၂ ချက်တီးကျော်။ င်းလဆန်း ၁၅ ရက် တန်းလာနေ့ ကြပ်သည်။ င်းလပြည့်ကျော် ၁ ရက် တန်းလာနေ့ ကြပ်သည်။ င်းလပြည့်ကျော် ၂ ရက် အဂါနေ့ သကြောင်းတက်သည်။ င်းလပြည့်ကျော် ၃ ရက် ဗုဒ္ဓဟူးနေ့ ၁၁၉၇ ခု ရေးမှုတ်ကြသည်။

င်းတန်ခူးလဆန်း ၁၅ ရက် တန်းလာနေ့ စံနှုန်းတော်ရာ ဟောင်းမြေရာတွင် သိမ်တော်သမှတ်တော်မူ၍၊ စံနှုန်းတော်သို့ ဝင်တော်မူသည်။ င်းလပြည့်ကျော် ၅ ရက် သောကြာနေ့ ထွက်တော်မူ၍၊ ကျောင်းတော် ရေစက်တော်သွေ့န်း တန်ဆောင်းတော်တွင် သာသနာပိုင် ဆရာတော်ကြီး (မုန်နှုန်းသိုံးသမွှေသနာပတီသီရိသွေ့မွှေပါလ မဟာဓမ္မရာဇာဓရာဇူရှု)နှင့် ၁၂ ပါးကို တံဆိပ်လျှော်တော်မူသည်။

သဏ္ဌာန် ၁၁၉၇ ခု တန်းခူးလပြည့်ကျော် ၈ ရက် တန်းလာနေ့ ဘုံကျော်အောင်မြေဘုံကျောင်းတော်ကို အသွောင် ၂ ပါး ထွက်တော်မူ၍၊ ရေစက်သွေ့န်းချ လျှော်တော်မူသည်။

ကျောင်းတော်ကိုလည်း သာသနာပြုဆရာတော်ကို လျှော့တော်
မူသည်။ ငှုံးနေ့ ဝက်မစွဲတ်မြို့စား မဟာဓည်သူဆက် ဆုတောင်း
စာကို နားခံတော် ပြောကြီးမှုး နေမျိုး မင်းလှကျော်ထင် ဖတ်
လျောက်သည်။ ပြီးလျှင် စံနှစ်းတော်သို့ ဝင်တော်မူ၍ မင်းညီ
မင်းသား မှုးတော်မတ်တော် ကတော်မယား ပြည်သူပြည်သား
တို့ကို ပဆိုး အကျိုးပဝါ ရွှေထုံးဘူး ခေါင်းပေါင်း အထိုက်အ
လျောက်ပေးသနားတော်မူသည်။ ပြီးလျှင်-

သတ္တရာ၏ ၁၁၉၃ ခု နယုန်လဆန်း ၈ ရက် ရွှေနှစ်းတော်သို့
ဝင်တော်မူ၍ ငှုံးလဆန်း ၁၁ ရက်နေ့ကစာ၍ ရပ်စုကွဲက်စု မှုး
တော်မတ်တော် မင်းညီမင်းသား စက်တော်ကြီးများကို ရွှေနှစ်း
တော်သို့ သွင်းပြရသည်။ ပြီးလျှင် ဝါဆိုလဆန်း ၄ ရက် ရေနှစ်း
တော်သို့ ထွက်တော်မူသည့်နေ့ ပင့်မ ရပ်စုကွဲက်စုတို့ဒုန်းကို မီးရှိ
လွှတ်ရသည်။

ငှုံးဒုတိယ ၅ ရက်နေ့အစ ငွေ့ခွန်စာရေး လကျာ အေး
ကျော်အဆုံး တံဆိပ်စာရေး နေမျိုးသီခံသူရ စက်ပေါင်း ၅၀ ကို
မီးရှိလွှတ်ရသည်။

ငှုံးတတိယ ၆ ရက်နေ့အစ မြို့စာရေး သီရိရာဇာအဆုံး
ရွှေတိုက်ဝန် နေမျိုးရာဇာ စက်ပေါင်း ၄၈ ကို ရှိလွှတ်ရသည်။

ငှုံးစတုထူး ၇ ရက်နေ့အစ ကျောက်ဆည်ဝန်မင်းကြီး မဟာ
မင်းခေါင်အဆုံး ကျိုဝန်မင်းကြီး သတိုးမင်းကြီး မဟာမင်းခေါင်
စက်ပေါင်း ၁၅ ကို ရှိလွှတ်ရသည်။

ငှုံးပွဲမ ၈ ရက်နေ့အစ ကောင်းတုံ့မြို့စား မောင်အဂီးအဆုံး
သာယာဝတီမင်းက စက်ပေါင်း ၁၁ ကို ရှိလွှတ်ရသည်။

င်းဆင့်မ ၉ ရက်နေ့ သွီးတော် ဘုရား စက်တော်၊ အသွေးဖြင့်နှင့်
မတော်ဘုရား စက်တော် စက်တော်ကြီး ၃ ရပ်ကို ရှိ.လွတ်
ရသည်။

ပြီးပြော၍. သတ္တရာ၏ ၁၁၉၃ ခု ဝါဆိုလဆန်း ၁၁ ရက်နေ့
ရေနှင့်တော်က ရွှေနှင့်တော်သို့ ဝင်တော်မူသည်။

ဉ်ကား အမရပူရမြို့တွင် စံတော်မူစဉ်ကနှင့် အမရပူရမြို့
စံတော်မူသည့်အခါ လျှိဒိန်းတော်မူသည့် ဆုတောင်းစာ ၂ မျိုး
ကို မှတ်သားကြရန် ဖော်ပြလိုက်သည်။

၁။ သတ္တရာ၏ ၁၁၈၃ ခုနှစ် ဝါကျွတ်အလှူဗော် ဆု
တောင်းစာ။

၂။ ၁၁၈၄ ခု ဝါကျွတ်အလှူဗော် ဆုတောင်းစာ။

၃။ ၁၁၈၅ ခု ဝါကျွတ်အလှူဗော် ဆုတောင်းစာ။

၄။ ၁၁၈၆ ခု ပွဲ့ဗွဲ့တော် ဘာ၊ သွေ့လောင်း ၂၃ ချီး
မြောက်သော ဆုတောင်းစာ။

၅။ ၁၁၈၇ ခု အလှူဗော်ကြီးပြုသော ဆုတောင်းစာ။

၆။ ၁၁၈၈ ခု ပွဲ့ဗွဲ့တော် ရှင်လောင်းတော်များ ချီး
မြောက်သော ဆုတောင်းစာ။

၇။ ၁၁၈၉ ခု အလှူဗော်ကြီးအတွက် ဆုတောင်းစာ။

၈။ ၁၁၉၀ ခု တနှစ်အတွက် ဆွမ်း လောင်း လှူသော
ဆုတောင်းစာ။

၁၀။ ၁၁၉၁ ခု မဏီမဒေသာက ရောက်သောဗောဓိပင်ကို
ပူဇော်သော ဆုတောင်းစာ။

၁၁။ ဘာဇူ ခု ပွဲ့ောင်းတော် စ၊ ရှင်လောင်းတော် ၃၄ ချီး
မြှောက်သော ဆုတောင်းစာ။

၁၂။ ဘာဇူ ခု ကျောင်းရေစက်ချ ဆုတောင်းစာ။

၁၃။ ဘာဇူ ခု မဟာသကျသီဟ ဘုရားထီးတော် တင်လှ။
သောဆုတောင်းစာ။

(ဤဖော်ပြသော ဆုတောင်းစာများတို့သည် ဆားတောင်
မငါးရွာ ရွာဝေးသူကြီး။ ဖိုးတော်ဘုရား၏ သားတော် ပခန်း
မင်းသား ကျွန်ုရင်း ဝက်မစွဲတ်မြို့စား မင်းနဝဒေး ရေးသား
ဆက်သွင်းသော ဆုတောင်းစာများဖြစ်သည်။ အကုန်ထည့်ရန်
များပြားမည်ဖြစ်သောကြောင့် အသွားကိုသိရန် ဆုတောင်းစာ
၂ ပုံစံသာ ထည့်သွင်းဖော်ပြလိုက်သည်။)

ရွှေနှစ်းစည်းစိမ်စံတော်မူကြိုက်မှာ

ရတနာပူရ စတုတ္ထမြို့တည် ဘကြီးတော်ဆင်ဖြူရှင် မင်းတွား
ကြီး၏ စိတ်တော်သည်ကား။

၁။ ရတနာသုံးပါးတို့နှိုက် ယုံကြည်မြတ်နှီးတော်မူ၏။

၂။ နှလုံးလက်ရုံး လုပ်ရည်ကြံ့ရည်နှင့် ပြည့်စုံသူ မှားတော်
မတ်တော် ရဲးမက်ပိုလ်ပါတို့ အရည်အသွေးကိုလည်း သိတော်မူ
၏။ အရည်အလျောက်လည်း အထိုက်အလိုက် သူကောင်းပြုတော်
မူသဖြင့် စုံမက်ချစ်ခင်တော်မူလေ့ယို၏။

၃။ ပြည်သူတို့အားလည်း ဝမ်းထွေက်သားကဲ့သို့ သနားတော်
မူသဖြင့် သိမ်းပိုက်မ,စတော်မူတတ်၏။

၄။ စိတ်သဘော နှလုံးသန့်ရှင်း စင်ကြယ်တော်မူသဖြင့် အယဉ်အကျေး အသိမ်အမွှေ့ကိုလည်း ကြိုက်နှစ်သက်တော်မူ တတ်၏။

၅။ အလုံးစုံ အန္တရသသိပွဲဟူသော အတတ်မျိုးတို့ကိုလည်း လွှေလာတတ်ကျွမ်း သိမြင်တော်မူ၏။

၆။ အန္တရသသိပွဲတို့တွင်လည်း ဆင်ကြန် မြင်းကြန် ပန်းချီ ပန်းပုံ အတတ်မျိုးတို့မူကား တတ်မြောက်ကျွမ်းကျင်တော်မူ၏။

၇။ လူ။ဒါန်း ပေးကမ်းစွန်းကြဲးခြင်း စသည်တို့နှိုက်လည်း လွှေ့လွှေ့ ရမ်းရမ်း ယိုတော်မူ၏။

၈။ ပြည်သူဆင်းရဲးသားတို့ ဆင်းရဲးပင်ပန်းကြမည်ကို စိုးရိမ် ကြောင့်ကြတော်မူလေ့ယို၏။

၉။ အမှုထမ်း အရာထမ်းတို့ကို အပြစ်ယိုတော်မူလျှင်လည်း နှိုင်စက်ညွှေးပန်းလို့သော စိတ်တော်မယိုဖြစ်၏။

ကောင်းမှုကုသိုလ်တော်များ

၁။ မင်းကွန်းပုံထိုးတော်ကြီးမြောက် ဓရာဝတီ ကမ်းနဖူး ဆင်ဖြူဗျာက်ဆိပ်တွင် တောင်စဉ် ခုနစ်ထပ် အထက်အာလိန် ငါးဆင့်ခံ လိုက်မှုခံစောင်းတန်းပါ ဆင်ဖြူဗျာရား။

၂။ စစ်ကိုင်းမြို့ စကုံမော်အထက် မြှစ်ကမ်းထိပ်တွင် အောင် ချာရာနို့ ရွှေဘုံသာစေတီတော်။

၃။ စစ်ကိုင်းမြို့ ရာဇာမဏီ ရူးရွှေ့စေတီတော် အရှေ့တောင် ယွှန်း လောကချုမ်းသာစေတီတော်။

၄။ အညာသီဟတော့ စေတီတော် ပျက်စီးသည်တွင် ထပ်မံ ပြင်ဆင်သည့် ကုသိုလ်တော်။

၅။ ရွှေကြက်ယက် နှစ်တောင်ဘုရား ၂ ဆူကို ပြင်ဆင်သည့်
ကုသိုလ်တော်။

၆။ ရွှေဆပ်သွားဘုရားကို ပြင်ဆင်သည့် ကုသိုလ်တော်။

၇။ မန္တလေးတောင်ပေါ် ဘုရားရှင်နှင့် စောင်းတန်း ရေပိ
ရေကန်များကို ပြင်ဆင်တည်လုပ် တူးဖော်သည့် ကုသိုလ်တော်။

၈။ စစ်ကိုင်းမြို့၊ အောင်မြေလောက ဘုရားရှင်တောင် ဓရာ
ဝတီမြစ်ကမ်းထိပ်တွင် တည်လုပ်သည့် ဥမင်ရေပိနှစ်ဆောင်။

၉။ မဏီမတိုက် မဟာပောဓိပင်သို့ အထူးထူးသော အလူ။
တော် ကျောက်စာများနှင့် စေလွှတ်လူ။ ဒါန်းသည့် ကုသိုလ်
တော်။

၁၀။ အမရပူရမြို့တော် အနောက်တောင် ခမည်းတော် အိမ်
ရှေ့မင်း၊ မယ်တော် အိမ်ရှေ့မိဖုရားတို့ကောင်းမှု ကုသိုလ်တော်
ရာ မဂ်လာဝေယန် ကျောင်းတို့က်အတွင်း ပြုလုပ်တော်မူသည့်
မဟာဝိဇယရံသီ စည်းခုံတော်ကြီး။

၁၁။ စည်းခုံတော်ကြီး အတွင်း မဟာမေရှုမကုဋ္ဌယဏ္ဏရာဇ်
ခေါင်းလောင်းတော်ကြီး။

၁၂။ ရတနာပူရ အဝမြို့၊ ရွှေနှစ်းတော် အနောက်တောင်
ယွန်းယောင် မဟာမြေတ်မုနိ စေတီတော်အနောက် ကိန်းဝပ်ရန်
ဘုံခုနစ်ဆင့် အုတ်ရိုးပြဿာ၏ ကျောက်ဖြူပလှင်နှင့်တက္က မဟာ
သကျသီဟရှုပွားတော်။

၁၃။ ကျောင်းဦး ပြဿာ၏နှင့် တက္ကသော ဘုံကျော်မဟာ
အောင်မြေဘုံသာကျောင်းတော်။

၁၄။ ထီးလိုင်ရှင်ဘုရားအနီး ကျောင်းဦး ပြဿာ၏နှင့်တက္က
သော မဟာအောင်မြေဘုံစုံအုတ်ကျောင်းတော်ကြီး။

၁၅။ မင်းကွန်း ပုထိုးတော်ကြီး အနောက်မြောက် ယွန်းတောင်ယံတွင် မဟာဝေယန်ဘုံသာ မည်သော တောရဇေတဝန်ကျောင်းတော်။

၁၆။ အဝမြို့ ရွှေစည်းခုံဘုရားအနီး ကျောင်းဦးပြဿာဒ်နှင့် တက္က ရွှေအတိ မွမ်းမံသော မဟာအောင်မြေဘုံသာစံ ကျောင်းတော်ကြီး။

၁၇။ မြန်အောင်မြို့မြစ်ကမ်းထိပ်တွင် ထပ်မံပြင်ဆင်တည်လုပ်တော်မူသည့် မြန်အောင်ဘုံသာစေတီတော်။

၁၈။ ကုသိုလ်တော် မဟာသကျသီဟ ဘုရားအနီး ကိန်းဝပ်ရန် အုတ်ရိုးပြဿဒ်နှင့်တက္က မဟာသကျရုံသီကျောက်ဖြူရှုပ်ပွားတော်ကြီး။

၁၉။ ရွှေနှစ်းတော်အနောက်တောင် အလုံဝန်ကြီးကျောင်းတိုက်အတွင်း မြေလပ်တွင် စိုက်ပျိုးပြုစုတော်မူသည့် မဟာဗောဓိပင်တော်။

၂၀။ ရွှေနှစ်းတော်အတွင်း စွဲယ်တော်စင်အနီးကိုးကွယ်တော်မူသော သကျမှန်ရှုပ်ပွားတော်။

၂၁။ ပြည်မြို့ မြစ်အနောက်ဖက် ကမ်းထိပ် ရွှေဘုံသာစေတီတော်။

သည်မှတပါး ရွှေးမင်းတို့တည်ထား ပြုစုကိုးကွယ်သော

၁။ လောကချမ်းသာဘုရား။

၂။ ရတနာမဏ္ဍာဘုရား။

၃။ ရွှေမှော်ဘုရား။

၄။ ရွှေစည်းခုံဘုရား။

၅။ မာရ်အောင်ရတနာဘုရား။

၆။ ရွှေယင်းရဲးဘုရား။

၇။ သက်တော်ရှည်ဘုရား။

မှစ၍ စေတီပုထိုးပေါင်းများစွာနှင့်။

၈။ အောင်ပင်လယ်ကန်တော်။

၂။ နန္ဒာကန်တော်

၃။ တောင်ဘက်ကိုးခရိုင် ကျောက်ဆည်တော်။

၄။ မထူးရာ ကျောက်ဆည်တော်စသာ ကန်ချောင်း ဆည်
ပြောင်းများကို ကံကျွေးလကွွဲငွေတော်ပေး၍၊ ထပ်မံ
ပြင်ဆင် တည်လုပ်တော်မူသည်ကား များ၏။

ဤသို့သော ကျွေးဇူးဂုဏ်အပေါင်းတို့နှင့် ပြည့်စုံတော်မူလျက်
ညီတော်အိမ်ရှုံး၊ သာယာဝတီမင်းအား ရွှေနန်းစည်းစိမ်အလုံးကို
အပ်နှင့် လွှဲပြောင်းပေးတော်မူသည်။

သဏ္ဌာန် ၁၁၉၉-ခု ကဆုန်လပြည့်ကျော် ၁၂-ရက်
စနေနေ့ ည ၄-ချက်တီးကျော်အချိန် နန်းစည်းစိမ် ၁၈-နှစ်
ရောက်တွင် ညီတော်အား ထီးနန်းလွှဲအပ်တော်မူသည်။

၁၂၀၈-ခု သတင်းကျော်လပြည့်ကျော် ၁၀-ရက်မှာ နတ်
ပြည့်စုံတော်မူသည်။

ထိုမင်းလက်ထက်ပေါ်သော

တဘောင်ကား

အိမ်မိုးခေါင် ချဉ်သောင်ရွှေက်ခြောက် ဗူးစေ့
ပေါက်။ ဗူးစေ့ပေါက်အဆာကျယ် မေးနာလှ
တယ်။ ဗူးစေ့ပေါက်ပေါ်ကတဲးက ဆန်ကိုးတင်း
ခွဲး ဗူးစေ့ပေါက်။

အချို့ပညာယိုတိုက ဆန်ဂိုးတင်းခွဲးကို တဆဲယှစ်ဖြစ်သည်ဟု
ယူကြသည်။

ပြသာ နိမိတ်များ

၁။ ရွှေမြို့တော် အနောက်တောင်ထောင့် ရွှေစည်းခုံဘုရား
ထိုးတော် ငှက်မြတ်နားဆီသို့ ကျ၏။

၂။ ဂူတော်သစ်ဘုရား ရွှေယင်းခဲဘုရား ဘုရားလှ ရွှေမူးလွှာ
ဘုရားများ တန်ခိုးပြဋ္ဌာပြ၏။

၃။ ရွှေနန်းပြသာဒ်တော်ကြီး ဟိန်း၏။

၄။ မြေနန်းလက်ဝဲဆောင်တော်အနောက်တောင် အနောက်
မြောက်ထောင့် ဒုယင် အခိုးလွှတ်၏။ ဗဟိုရဲခေါင်းလောင်းတော်
အသံဆိတ်၏။

ဤကား ပျက်စီးနိမ့်ကျရန် ဖြစ်ပေါ်သော နိမိတ်ဖြစ်ကြောင်း
ကို ပညာယိုတို့ ဆုံးဖြတ် အမှတ်ပြကြသည်။ ဒီပြကိုတ်ဟု မိန့်ကြ
ကုန်၏။

မိဖုရား သားတော် သိုးတော်များ

(က) မိဖုရား သိုံးတော်များ အခြားမှတ်မှတ်မှုများ ပေါ်လောက်
ထက် သားတော် ပြည်မှတ်နှင့် သိုးတော် မြေတူမှတ်သိုးကို ရေသွားန်း
လက်ထပ်တော် မူသည်တွင် မြင်သော သိုးတော် ဖြစ်သည်။
၁၁၅၀-ပြည့် ပြောသို့လဆန်း ၁၁-ရက် ဗုဒ္ဓဟူးနေ့ဖွား။ ကလေး
မြို့က ဆင်ဖြူတော်ရောက်သည့်အခါ ဖွား၍ ဆင်ဖြူမယ်ဟူ၍။
ဖိုးတော် မှတ်တူးက မှည့်တော်မူသည်။ ယင်းသည် မိဖုရားကို
နေအေးဦးနှကဆက်သော ဧောင်းသည် ယခုစာအုပ်ထွက်ပေါ်
လျက်နေပြီ။

၁။ ၁၁၃၄-ခု သီတင်းကျော် လပြည့်ကျော် ၂-ရက် အဂါန္ဒာ ပြောင်ရမ်းမင်းသားကို ဖွားမြင်တော်မူသည်။ ငှါးမင်းသားကို ဖိုးတော်က အလွန်ချစ်မြတ်နိုးတော်မူသဖြင့် မြစ်တော်ကလေးကို ရင်ခွင်ပိုက်လျက် ညီလာခံတော်မူသည်။ စကြာမင်းဟု မှည့်တော်မူသည်။

ဖိုးတော်လက်ထက် သုံးစွဲသော ချိန်ခွင်အလေးတို့တွင် နှစ်ဆယ်လေးမှာ မြစ်တော်စကြာအလေးဟူ၍၊ ဆွဲးထားကြရသည်။

ငှါးစကြာမင်းခေါ် မင်းသားကို ဖွားတော်မမူမီ တပို့တွဲးလကစ၍၊ ၉-လပတ်လုံး နေ့စဉ် မြေကြီးလျင်တုန်လှပ်သည်။ ငယ်မည် မောင်ဘေးခင်ဖြစ်သည်။

(ခ) မိဖုရားခေါင်ကြီး သီရိပဝရ တို့လောက မဟာရာ မိန္ဒာရတနာဒေဝိကား ဓချင်း ကျောက်စာ စာတမ်း မော်ကွန်းအဆို ပုဂံးမင်းရှိုးအဆင့်ဆင့် ဆင်းသက်ခဲ့သော မင်းသားသီဟကျော်စွာ၏၊ သီးတော်ဟု ဖော်ပြ၍၊ ရာဇ်နှင့်ကို တင်ထားသည်။ ငယ်မည်ကို မဖော်ပုံကြဖြစ်သည်။ ငယ်မည် မယ်နှပဲးဖြစ်သည်။ မဟာအောင်မြေဘုံးစုံ အုတ်ကျောင်းတော်ကြီးဒါယိုကာမအမည်ခံသည်။ ရွှေဘိုမင်းလက်ထက် မသင့်သောအကြံအစည်နှင့် အပြစ်ကြီးစွာ ရောက်သည်။ ငှါးအပြစ်ကြီးစွာကား အရှင်သတ်ဟု ပြောကြသည်။ သားတော် ၁ ငယ်ကလွန်။

၁။ သီးတော်တို့လောကမြတ်စွာမှာ ၁၁၈၃-ခု တန်ဆောင်မုန်းလပြည့်ကျော် ၁၃-ရက် ကြာသပတေးနေ့၊ နန်းမဆောင်တွင် မုနောဟရ ထီးဖြူတော်အောက် ဖွားတော်မူသည်။ မင်းတုန်းမင်းတရားကြီးလက်ထက် အလယ်နှစ်း တင်တော်မူသည်။ ငယ်မည် ရွှေနန်းရှင်မယ်ခေါ်သည်။

(က) ပင့်မြောက် နှစ်းမိဖုရား သီရိကလျာ စန္ဒာအော်မှာ ဗုံးမင်းသားတော် ပုဂံမင်းနှင့် ဆင်ဖြူရှင် သွီးတော် မင်းရွှေနှစ်းကို စုံဖက်ရာတွင် မြင်သည့် ဖိုးတော်ချစ်မြေးတည်း။

(ယ) ဒုတိယ မြောက်နှစ်း သီရိရတနာမလွှာမဟောမှာ ဗုံးမင်းလက်ထက် သန်လျင်မင်းကြီးသွီး ဖြစ်သည်။ ငယ်မည် မင်းရွှေရည်။

(ဇ) ပင့်မ အလယ်နှစ်းမိဖုရား သီရိပဘာမလွှာအော်မှာ ဗုံးမင်းသားတော်ပုသိန်မင်းနှင့် ငှါးသွီးတော်ယောမင်းသွီးကို စုံဖက်တော်မူရာမြင်သည့် သွီးတော်ဖြစ်သည်။ ငယ်မည် ရွှေနှစ်းယူ ခေါ်သည်။

(စ) ဒုတိယအလယ်နှစ်းမိဖုရား သီရိမြတ်စွာရတနာမဟောမှာ မိုးကောင်းဝန်ကြီးသွီး ငယ်မည် မရွှေရေးခေါ်သည်။

(ဆ) အနောက်နှစ်း မိဖုရား သီရိမလွှာရတနာ မဟောမှာ အကောက်ဝန် မာလိမ်မှုးသွီးဖြစ်သည်။ ဓနဖြူမြို့ကို စားရသည်။

(ဇ) ကိုယ်လုပ်တော် သီရိသခ္ပါမဟောမှာ ဝန်ကြီး သီရိမဟာ ဥဇာနာသွီးဖြစ်သည်။ ငယ်မည် ရှင်ရွှေငံ ခေါ်သည်။ သွီးတော် ၁ ငယ်က လွှန်သည်။

(ဈ) ကိုယ်လုပ်တော် သီရိအာသာမဟောမှာ စာရေးကြီးသွီးဖြစ်သည်။ ငယ်မည် ရှင်မိုးခေါ်သည်။

၁။ သွီးတော်ကျောက်ဆောက်မင်းသွီးမှာ ဟံသာဝတီမြို့ဝန်သား မောင်ရွှေညိုနှင့် လက်ထပ်သည်။

(ည) မင်္ဂလာ ရတနာအော်မိဖုရားမှာ လမိုင်းဝန် ဦးမိုးသွီးမကွေးမြို့ကို အစားသနားတော်မြတ်ခံရသည်။

၁။ သီးတော် မကွေးမင်းသီးမှာ သတ္တရာန် ၁၁၈၆-ခုဖား
တော်မူသည်။ ရွှေဘိုမင်း ပုဂံမင်း မင်းတုန်းမင်း လက်ထက်တိုင်
ဝင်းတော် အီမာတော်နှင့် အချိုးအမြှင့်တော်ကို ခံရသည်။

မိဖုရားပေါင်း ၃။ ကိုယ်လုပ်တော်ပေါင်း ၃။ စုစုပေါင်း ၁၀။
သားတော်ပေါင်း ၂။ သီးတော်ပေါင်း ၄။ စုစုပေါင်း ၆ ယိုသည်
အနက် သားတော် ၁။ သီးတော် ၁။ ငယ်ကလွန်သည်။

သံထောက်

မိဖုရားသတ္တကိုယ်လုပ်က ဖြိုပေါ် သားတော်ဒု စတုခေါ်တော်
သီး သီးလျက်မသွား။ သီးတော်သားတော် ဓက်စီတို့ နန်းမချုပ်
လွန်ရှာလော်။ ကျေန်ပေါက် ရင်သွေး။ ဆွဲတော်စဉ် စာရင်းမှာ ထင်
အမြင်မို့ သမ္မဇာ် ညာက်ယူဉ်လို့ သုံးကြတော့ လုံးဝဖော်ရေး။

တေးထပ်

မှန်နန်းရှင် စကိုင်းချီးတဲ့ ဘကြီးနှင့်နောင်တော် ဆင်ဖြူရှင်
အမည်ဖော် ပြည်ပြည်နော် နှုံးပြား၊ မြတ်ဖိုးတော် မြေးဟူခေါ်
လေးပူဇော်ယိုကြအများ။ ၂။ စတုတ္ထရတနာပူရ ပြည်တည်ဌား
စည်းစီမံတော် ခံစားလျက် မင်းတော်သားဘုန်းဂုဏ်သဲ့မှာဟုန်တကယ်
တင့်တာမို့ ပြည်တခွင် အေးကြခိုလုံး ကြောင်းပတ္တိ အဖုံးဖုံးကို ရာဝင်
တုံးမပါခြင်းခဲ့တဲ့ ထွေခပင်းပြောအစဉ် လောကထင်ထင် ယုံတိနှင့်
ယုံတ္ထာယုံဉ်ကို ဟုတ်ထာပင် တမိုးပလေး။

သံထောက်

ရှေးယခင် အရေးမြင် အစင်မှတ်သူတို့ ပစ်အပြော။ ရာဇ်
ကြည့်သူတို့ အသိညာက် အလိုပြည့်အောင် ဖြည့်လိုက်သနော်။

ဆုတောင်း

သောအဟံ ထိုင်သည်၊ ဒီဋ္ဌဓမ္မမျက်မှာက်သော ကိုယ်၏
အဖြစ်နှိုက်၊ သဒ္ဓိတရားယိုသည်လည်းကောင်း၊ ဒါတင့်
ပေတောစ ပေးအပ်သော ဝတ္ထုပစ္စည်းနှင့် ပြည့်စုံသည်လည်း
ကောင်း၊ ပရမသီရိစ မြတ်သောဘုန်းကြက်သရေယိုသည်လည်း
ကောင်း၊ ဒယောစ သူတပါးကို သနားခြင်း ယိုသည်လည်း
ကောင်း၊ ဝိရတ္ထာစ နိုးကြားခြင်းယိုသည်လည်းကောင်း၊ လနိုစ
မကောင်းမှုမှ ရှုက်တတ်သည်လည်းကောင်း၊ ကလျာဏမိတ္ထာစ
ကောင်းသော အဆွဲခင်ပွန်း ယိုသည်လည်းကောင်း၊ အဘိရတာ
ကုသလောစ ကုသိုလ်ကောင်းမှုတို့၏ အလွန်မွေ့လျှော်တတ်သည်
လည်းကောင်း၊ ပွဲသီလာဘိရက္ခာစ ငါးပါးသော သီလကို
အလွန်စောင့်ရှောက်နိုင်သည်လည်းကောင်း၊ အပိုစွောစ နည်း
သောအလိုယိုသည်လည်းကောင်း၊ အပွဲကောဓောစ နည်းသော
အမျက်ယိုသည်လည်းကောင်း၊ အတိဝိဇ္ဇာဒယောစ အလွန်ဖြောင့်
မတ်သော နှလုံးယိုသည်လည်းကောင်း၊ ကဲဖွံ့မာစ တန်ခိုးနှင့်
ပြည့်စုံသည်လည်းကောင်း၊ အပွဲမေယောစ မနှိုင်းရှည့်အပ်သော
ဂုဏ်ယိုသည်လည်းကောင်း၊ ပါသံသောစ ချီးမွမ်းထိုက်သည်
လည်းကောင်း၊ ပေမဝါစောစ ချစ်ဖွှာယ်သောစကားကို ဆိုတတ်
သည်လည်းကောင်း၊ သူဇာဂုဏ်ဒုစ သူတော်ကောင်းတို့၏ ဂုဏ်
ကျေးဇူးကို သိတတ်သည်လည်းကောင်း၊ မာမကောစ သူတော်
ကောင်းတို့ကို မြတ်နိုးတတ်သည်လည်းကောင်း၊ ဘဝယံ့ ဖြစ်
ရပါလို့မည့်။



ပုဂ္ဂနိုင်ရှင်

မနေ့ဂီသရာသီနဲ့စိုး

